

ပြည်တော်ဝင်

ဓမ္မပဒဝတ္ထုတော်

ဆဋ္ဌမတွဲ

(မြန်မာဘာသာ + ကရင်ဘာသာ)

မြိုင်ကြီးငူဆရာတော်
ရေးသားပြုစုသည်



သာသနာရေးဦးစီးဌာနမှထုတ်ဝေသည်

သာသနာနှစ်

၂၅၄၇

ကောဇာနှစ်

၁၃၆၅

ခရစ်နှစ်

၂၀၀၄

ပြည်တော်ဝင်

ဓမ္မပဒဝတ္ထုတော်

ဆဋ္ဌမတွဲ

(မြန်မာဘာသာ + ကရင်ဘာသာ)



မြိုင်ကြီးငူဆရာတော်
ရေးသားပြုစုသည်

သာသနာနှစ်

၂၅၄၇

ကောဇာနှစ်


၁၃၆၅

ခရစ်နှစ်

၂၀၀၄

မြိုင်ကြီးငူဆရာတော်အားအမှုးထား၍

(ဒီကေဘီအေ)တပ်ဖွဲ့ဝင်များနှင့်ပြည်တော်ဝင်မိသားစုများကောင်းမှု



ပုံနှိပ်ခြင်း

အုပ်ရေ - ၁၀၀၀

တန်ဖိုး - ဓမ္မဒါန

၂၀၀၄ ခုနှစ်၊ ဖေဖော်ဝါရီလ

ရန်ကုန်မြို့၊ ကမ္ဘာအေးသာသနာရေးဝန်ကြီးဌာန၊

သာသနာရေးဦးစီးဌာနညွှန်ကြားရေးမှူး

ဦးညွန့်မောင်(မှတ်ပုံတင်အမှတ်-၅၂၄/၀၂၄၀၅)ကထုတ်ဝေ၍

သာသနာရေးဦးစီးဌာနအတွက်

ဦးရှိန်ဘီး(၀၆၇၅၉)

ဝင်းလိုက်မိတ်ပုံနှိပ်တိုက်၊

ပင်မရေတပ် စက်မှုလက်မှုတပ်အနီး၊ သန်လျက်စွန်း၊

အောက်ပုဇွန်တောင်၊ ရန်ကုန်မြို့၊ က ပုံနှိပ်သည်။

ပြည်တော်ဝင် ဓမ္မပဒဝတ္ထုတော် (ဆဌမတွဲ) မာတိကာ

အမှတ်စဉ်	အကြောင်းအရာ	စာမျက်နှာ
က	ကျမ်းဦးနိဒါန်း	
၉။	ပါပဝဂ်အဆက်	၁
၆	ဗိဇ္ဇာလပါဒက သူဌေးကြီးဝတ္ထု	၁
	ပစ္စုပ္ပန်ဖြစ်စဉ် (အနုမောဒနာတရား)	၁
	ဆင်ခြင်တတ်သူတစ်ဦး	၂
	စိတ်ထားယုတ်ညံ့သော သူဌေးကြီး	၃
	သတ်ရန်ကြံစည်သော သူဌေးကြီး	၄
	သူဌေးကြီး သောတာပန်တည်ခြင်း	၅
၇	မဟာဓနကုန်သည်ဝတ္ထု	၈
	ပစ္စုပ္ပန်ဖြစ်စဉ်	၈
	ခရီးသွားမည့် ကုန်သည်တစ်ဦး	၈
	ခိုးသားငါးရာနှင့် မဟာဓနကုန်သည်	၉
	ရဟန်းငါးရာ ပဋိသမ္ဘိဒါပတ္တရဟန္တာဖြစ်ခြင်း	၁၁
၈	ကုက္ကုဋမိတ္တ မုဆိုးဝတ္ထု	၁၃
	ပစ္စုပ္ပန်ဖြစ်စဉ်	၁၃
	ထူးလှတဲ့ဖူးစာကံ	၁၃
	မုဆိုးထံသို့ မြတ်စွာဘုရားကြွတော်မူလာခြင်း	၁၅
	လိုက်လာသော သားခုနစ်ယောက်	၁၆
	မုဆိုးမယားက ချွေးမတို့နှင့်အတူလိုက်သွားခြင်း	၁၇
	သောတာပန်တည်ကြခြင်း	၁၈
	အရှင်အာနန္ဒာ မေးလျှောက်ခြင်း	၁၉
	လင်မုဆိုး မယားသောတာပန်	၂၀
	ဖြစ်စဉ်အဆက်	၂၂
	ရဟန်းများ မေးလျှောက်ခြင်း	၂၂
	အတိတ်ဖြစ်ရပ်	၂၂
	ကဿပဘုရားရှင်စေတီတော်	၂၂
	စေတီတော်အား ပြုဖူးခဲ့သောကောင်းမှု	၂၄
၉	ကောက ခွေးမုဆိုးဝတ္ထု	၂၇
	ပစ္စုပ္ပန်ဖြစ်စဉ်	၂၇
	ခွေးမုဆိုးကောက	၂၇
	ခွေးစာဖြစ်သွားသော မုဆိုး	၂၈
	အတိတ်ဖြစ်ရပ်	၃၀

အမှတ်စဉ်	အကြောင်းအရာ	စာမျက်နှာ
	ခွေးမုဆိုး၏ အတိတ်ဇာတ်ကြောင်း	၃၀
	အရဟတ္တဖိုလ်တည်ခြင်း	၃၀
၁၀	မဏိကာရကုလူပက တိဿမထေရ်ဝတ္ထု	၃၂
	ပစ္စုပ္ပန်ဖြစ်စဉ်	၃၂
	ကျောက်သွေးသမားအိမ်မှာ	၃၂
	ပတ္တမြားပျောက်ဆုံးမှု	၃၃
	မထေရ်ကို နှိပ်စက်ညှဉ်းပန်းခြင်း	၃၄
	ကြိုးကြာငှက်သေမှု အဖြစ်မှန်ပြောခြင်း	၃၅
	မလာလိုတော့ပြီ	၃၅
	ပရိနိဗ္ဗာန်ပြုပြီ	၃၆
၁၁	တယောဇနဝတ္ထု	၃၈
	ပစ္စုပ္ပန်ဖြစ်စဉ်	၃၈
	မီးလောင်သေသောကျီး	၃၈
	လေသူကြီးကတော်	၃၉
	ဧည့်သည်ရဟန်းခုနစ်ပါး	၄၀
	လာရောက်ဆုံစည်းခြင်း	၄၁
	အတိတ်ဖြစ်ရပ်များ	၄၂
	၁။ ကျီးငှက်၏အတိတ်ဖြစ်ကြောင်း	၄၂
	၂။ လေသူကြီးကတော်၏ အတိတ်ဖြစ်ကြောင်း	၄၃
	ထိုမိန်းမ ခွေးကိုသတ်ပြီ	၄၄
	၃။ ရဟန်းခုနစ်ပါး၏ အတိတ်ဖြစ်ကြောင်း	၄၅
	ဖွတ်ဖမ်းသော သူငယ်ခုနစ်ယောက်	၄၅
	ကဆယ့်လေးဘဝ ဝဋ်ခံရခြင်း	၄၅
	ရဟန်းများ သောတာပန်တည်ခြင်း	၄၆
၁၂	သုပ္ပဗုဒ္ဓ သာကီဝင်မင်းကြီးဝတ္ထု	၄၉
	ပစ္စုပ္ပန်ဖြစ်စဉ်	၄၉
	ဦးရီးတော် သုပ္ပဗုဒ္ဓမင်းကြီး	၄၉
	သုပ္ပဗုဒ္ဓမင်းကြီး မြေမျိုခံရခြင်း	၅၁
၁၀။	ဒဏ္ဍဝဂ်	၅၅
၁	ဆဗ္ဗဂ္ဂိ ရဟန်းများဝတ္ထု (၁)	၅၅
	ပစ္စုပ္ပန်ဖြစ်စဉ်	၅၅
	ရိုက်နက်သည့်ရဟန်းများ	၅၅
၂	ဆဗ္ဗဂ္ဂိ ရဟန်းများဝတ္ထု (၂)	၅၉
	ပစ္စုပ္ပန်ဖြစ်စဉ်	၅၉
	ခြိမ်းခြောက်သောရဟန်းများ	၅၉
၃	သမ္မဟုလကုမာရဝတ္ထု	၆၂
	ပစ္စုပ္ပန်ဖြစ်စဉ်	၆၂
	မြွေရိုက်နေသော ကလေးများ	၆၂

အမှတ်စဉ်	အကြောင်းအရာ	စာမျက်နှာ
၄	ကောဏ္ဍဓာန မထေရ်ဝတ္ထု	၆၄
	ပစ္စုပ္ပန်ဖြစ်စဉ်	၆၄
	ထူးထွေတည့်ဆန်းဆန်းကြယ်	၆၄
	အတိတ်ဖြစ်ရပ်	၆၅
	သုငယ်ချင်းရဟန်းနှစ်ပါး	၆၅
	မိန်းမပျိုကို အဖော်ရဟန်းမြင်ခြင်း	၆၆
	ပစ္စုပ္ပန်ဖြစ်စဉ်အဆက်	၆၈
	မင်းကြီးအား တိုင်ကြားခြင်း	၆၈
	မင်းကြီးကိုယ်တိုင် စံစမ်းပြီ	၆၉
	မင်းကြီးဒါယကာခံခြင်း	၇၂
	ရဟန်းတို့အား နှုတ်လှံထိုးခြင်း	၇၂
	ဘုရားရှင်အားလျှောက်ထားခြင်း	၇၃
	မြတ်စွာဘုရားသခင်၏ အဆုံးအမတော်	၇၄
၅	ဥပုသ်သည် မိန်းမများဝတ္ထု	၇၇
	ပစ္စုပ္ပန်ဖြစ်စဉ်	၇၇
	ဥပုသ်သည်များ	၇၇
	နွားကျောင်းသားဥပမာ	၇၈
၆	အဇဂပေတဝတ္ထု	၈၀
	ပစ္စုပ္ပန်ဖြစ်စဉ်	၈၀
	စပါးကြီးမြေပြိတ္တာ	၈၀
	အတိတ်ဖြစ်ရပ်	၈၁
	ဂန္ဓကုဋ်တိုက်တော်ကိုမီးရှို့သူ	၈၁
	သူဌေးကြီး စေတနာ	၈၃
	သူဌေးကြီးအား သေကြောင်းကြံသောခိုးသူ	၈၃
	ပစ္စုပ္ပန်ဖြစ်စဉ်အဆက်	၈၆
	သောတာပန်တည်ကြခြင်း	၈၆
၇	အရှင်မဟာမောဂ္ဂလာန်ဝတ္ထု	၈၈
	ပစ္စုပ္ပန်ဖြစ်စဉ်	၈၈
	တိတ္ထိတို့၏ရန်ငြိုး	၈၈
	အရှင်မဟာမောဂ္ဂလာန်အားသတ်ခိုင်းခြင်း	၈၉
	ဘယ်ရှေးဝဋ်ကြွေး ပြေးမလွတ်ပြီ	၈၉
	နောက်ဆုံးတန်ခိုးပြတော်မူခြင်း	၉၀
	ခိုးသူတို့ကို ဖမ်းဆီးအပြစ်ပေးခြင်း	၉၁
	ရဟန်းတို့လျှောက်ကြားခြင်း	၉၂
	အတိတ်ဖြစ်ရပ်	၉၃
	အရှင်မဟာမောဂ္ဂလာန်၏ အတိတ်ဇာတ်ကြောင်း	၉၃
	သားမယား၏ ကုန်းစကား	၉၄
	အမိအဖတို့ကို ပြစ်မှားသောသားမိုက်	၉၄


ပြည်တော်ဝင် ဓမ္မပဒဝတ္ထုတော်

အမှတ်စဉ်	အကြောင်းအရာ	စာမျက်နှာ
	ပစ္စုပ္ပန်ဖြစ်စဉ်အဆက်	၉၆
	ရဟန်းများ သောတာပန်တည်ကြခြင်း	၉၆
၈	ဗဟုဘဏ္ဍိကရဟန်းဝတ္ထု	၁၀၁
	ပစ္စုပ္ပန်ဖြစ်စဉ်	၁၀၁
	ရဟန်းပြုသူတစ်ဦး	၁၀၁
	ပစ္စည်းများကြောင်း အများကသိပြီ	၁၀၂
	အတိတ်ဖြစ်ရပ်	၁၀၃
	ဒေဝဓမ္မဇာတ်တော်	၁၀၃
	မင်းသားညီနောင်သုံးယောက်	၁၀၅
	ဒေဝဓမ္မတရားကို ဟောကြားခြင်း	၁၀၈
	ဒေဝဓမ္မတရားကြောင့် ဘီလူးလက်မှလွတ်ခြင်း	၁၀၈
	ဘီလူးကို တိုင်းပြည်သို့ခေါ်ခဲ့ခြင်း	၁၀၉
	ဇာတ်တော်ပေါင်းခြင်း	၁၁၀
	ပစ္စုပ္ပန်ဖြစ်စဉ်အဆက်	၁၁၁
	သောတာပန်တည်ကြခြင်း	၁၁၁
၉	သန္တတိ အမတ်ကြီးဝတ္ထု	၁၁၃
	ပစ္စုပ္ပန်ဖြစ်စဉ်	၁၁၃
	အမတ်ကြီးသန္တတိ	၁၁၃
	ကချေသည်မလေး သေဆုံးခြင်း	၁၁၅
	သန္တတိအမတ်ကြီး ရဟန္တာဖြစ်ခြင်း	၁၁၆
	အမတ်ကြီးကောင်းကင်မှာ တရားဟောခြင်း	၁၁၇
	အတိတ်ဖြစ်ရပ်	၁၁၈
	အတိတ်ဖြစ်ကြောင်း ရှေးကောင်းမှု	၁၁၈
	မြင်း၊ ရထား စသည် ချီးမြှင့်ခံရခြင်း	၁၁၈
	သင်းပျံ့ကြိုင်လှိုင်သော စန္ဒကူးနံ့	၁၁၉
	ပစ္စုပ္ပန်ဖြစ်စဉ်အဆက်	၁၂၀
	တေဇောဓာဟ်လောင်ပြီ	၁၂၀
	သာမဏ ဗြာဟ္မဏပြဿနာ	၁၂၀
၁၀	ပိလောတိက တိဿမထေရ်ဝတ္ထု	၁၂၂
	ပစ္စုပ္ပန်ဖြစ်စဉ်	၁၂၂
	တောင်းစားသူ လူငယ်တစ်ဦး	၁၂၂
	ပုဆိုးပိုင်းနှင့် အိုးခြမ်းခွက်	၁၂၃
	အရဟတ္တဖိုလ်သို့ရောက်ခြင်း	၁၂၃
၁၁	သုခသာမဏေဝတ္ထု	၁၂၇
	အတိတ်ဖြစ်စဉ်	၁၂၇
	သုခသာမဏေ၏ ရှေးဖြစ်ကြောင်း	၁၂၇
	တစ်သိန်းတန် ထမင်းစားပွဲ	၁၂၈


အမှတ်စဉ်	အကြောင်းအရာ	စာမျက်နှာ
	တောသားတစ်ဦး	၁၂၉
	ထမင်းတစ်နပ်အတွက် သုံးနှစ်ကျွန်ခံခြင်း	၁၃၁
	ခမ်းနားကြီးကျယ်သော ထမင်းစားပွဲ	၁၃၂
	အရှင်ပစ္စေကဗုဒ္ဓါအား ဆွမ်းလှူခြင်း	၁၃၃
	သူဌေးစည်းစိမ် ထက်ဝက်ရရှိခြင်း	၁၃၆
	ဘတ္တဘတိက သူဌေးကြီးဖြစ်ခြင်း	၁၃၉
	ပစ္စုပ္ပန်ဖြစ်စဉ်	၁၄၀
	သုခကုမာရ သတို့သား	၁၄၀
	သုခကုမာရ သတို့သား ရှင်သာမဏေပြုခြင်း	၁၄၁
	ရှင်သုခသာမဏေငယ် မေးမြန်းလျှောက်ထားခြင်း	၁၄၂
	သိကြားမင်းစောင့်ရှောက်ခြင်း	၁၄၅
	မထေရ်မြတ် ဆွမ်းယူဆောင်လာခဲ့ခြင်း	၁၄၆
	ဘုရားရှင်က မထေရ်မြတ်အား ပုစ္ဆာလေးခု	၁၄၇
	မေးတော်မူခြင်း	
	ရှင်ပြုပြီး ရှစ်ရက်မြောက်၌ ရဟန္တာဖြစ်ခြင်း	၁၄၉
၁၁။	ဇရာဇဂ်	၁၅၃
၁	ဝိသာခါ၏ အဆွေခင်ပွန်းမတို့ဝတ္ထု	၁၅၃
	ပစ္စုပ္ပန်ဖြစ်စဉ်	၁၅၃
	အရက်သောက်သော မိန်းမငါးရာ	၁၅၃
	ရှေ့တော်မှောက်မှာ အရက်မူးကြခြင်း	၁၅၅
	သောတာပန်ဖြစ်သော မိန်းမငါးရာ	၁၅၆
၂	သီရိမာ ပြည့်တန်ဆာမဝတ္ထု	၁၅၉
	ပစ္စုပ္ပန်ဖြစ်စဉ်	၁၅၉
	ပြည့်တန်ဆာမ သီရိမာ	၁၅၉
	အဋ္ဌကဘတ် ဆွမ်းလှူခြင်း	၁၆၀
	သီရိမာကို ချစ်ခင်စွဲလမ်းသော ရဟန်း	၁၆၀
	သီရိမာကို စွဲလမ်းသောဒုက္ခ	၁၆၂
	သီရိမာကိုကြည့်ရှုရန် မင်းအာဏာ	၁၆၃
	သီရိမာကို ယူချင်သူမရှိပြီ	၁၆၅
	သတ္တဝါတို့ ကျွတ်တမ်းဝင်ခြင်း	၁၆၆
၃	ဥတ္တရာထေရီမဝတ္ထု	၁၆၈
	ပစ္စုပ္ပန်ဖြစ်စဉ်	၁၆၈
	ဥတ္တရာထေရီမ	၁၆၈
၄	အထင်ကြီးသော ရဟန်းများဝတ္ထု	၁၇၀
	ပစ္စုပ္ပန်ဖြစ်စဉ်	၁၇၀
	အထင်ကြီးသော ရဟန်းများ	၁၇၀
	တရားဟောတော်မူခြင်း	၁၇၁

ပြည်တော်ဝင် ဓမ္မပဒဝတ္ထုတော်

အမှတ်စဉ်	အကြောင်းအရာ	စာမျက်နှာ
၅	ရူပနန္ဒာထေရီမ (ဇနပဒကလျာဏီ)ဝတ္ထု	၁၇၃
	ပစ္စုပ္ပန်ဖြစ်စဉ်	၁၇၃
	ဇနပဒကလျာဏီမင်းသမီး	၁၇၃
	မြတ်စွာဘုရားသခင်ထံ မသွားလို့ခဲ့	၁၇၄
	ဖန်ဆင်းထားသော မိန်းမငယ်	၁၇၆
	မိန်းမငယ် အိုနာသေပြီ	၁၇၈
	သောတာပန်တည်ခြင်း	၁၈၀
	ရဟန္တာထေရီမဖြစ်ခြင်း	၁၈၁
၆	မလ္လိကာဒေဝီဝတ္ထု	၁၈၃
	ပစ္စုပ္ပန်ဖြစ်စဉ်	၁၈၃
	လှည့်စားသော မလ္လိကာမိဖုရား	၁၈၃
	အသဒိသ အလှူလည်း မကယ်နိုင်ပြီ	၁၈၅
	အဝီစိငရဲမှလွတ်၍ တုသိတာဘုံ၌ ဖြစ်ခြင်း	၁၈၆
	လူများစွာတို့ သောတာပန်တည်ခြင်း	၁၈၈
၇	လာဠုဒါယီ မထေရ်ဝတ္ထု	၁၉၁
	ပစ္စုပ္ပန်ဖြစ်စဉ်	၁၉၁
	ထုံထိုင်းလွန်းသူ	၁၉၁
	အတိတ်ဖြစ်ရပ်	၁၉၂
	လာဠုဒါယီ၏ ရှေးဖြစ်ကြောင်း	၁၉၂
	ပြည်ရှင်မင်းက ပုဏ္ဏားကြီးအား ချီးမြှောက်ခြင်း	၁၉၅
	ပစ္စုပ္ပန်ဖြစ်စဉ်အဆက်	၁၉၆
	ဇာတ်တော်ပေါင်းခန်း	၁၉၆
၈	ဥဒါနဝတ္ထု	၁၉၈
	ပစ္စုပ္ပန်ဖြစ်စဉ်	၁၉၈
	ဘုရားဖြစ်စဉ်	၁၉၈
	အနေကဇာတင် ဘုရားရှိခိုး	၂၀၀
၉	မဟာဓန သူဌေးသားဝတ္ထု	၂၀၅
	ပစ္စုပ္ပန်ဖြစ်စဉ်	၂၀၅
	ကုဋေရုဇ်ဆယ် သူဌေးသားနှင့် သူဌေးသမီး	၂၀၅
	သေသောက်ကြူးတို့ သွေဆောင်ပုံ	၂၀၆
	ကုဋေရုဇ်ဆယ်ကုန်ပြီ	၂၀၆
	ကုဋေ တစ်ရာခြောက်ဆယ်လုံးကုန်ပြီ	၂၀၇
	လူဖြစ်ရုံးသော သူဌေးလင်မယား	၂၀၈
	ပြည်တော်ဝင် ဓမ္မပဒဝတ္ထုတော် ဆဌမတွဲ မာတိကာပြီး၏။	



မြိုင်ကြီးငူဆရာတော် ဘဒ္ဒန္တသုဇန



မြိုင်ကြီးငူဆရာတော်ကျမ်းပြုနေပုံ

“မြိုင်ကြီးငူဆရာတော်ပြုစုသော ကျမ်းစာအုပ်များ”

- ၁။ ဗုဒ္ဓဩဝါဒအမြုတေ (ကရင်ဘာသာ)
- ၂။ ပရိတ်ကြီး ၁၁-သုတ် (ကရင်ဘာသာ)
- ၃။ ဓမ္မစကြာဘာသာပြန် (မြန်မာ+ကရင်)
- ၄။ အနတ္တလက္ခဏသုတ်ဘာသာပြန် (မြန်မာ+ကရင်)
- ၅။ မဟာသမယသုတ်ဘာသာပြန် (မြန်မာ+ကရင်)
- ၆။ မဟာသတိပဋ္ဌာနသုတ်ဘာသာပြန် (မြန်မာ+ကရင်)
- ၇။ သမ္မာပရိဗ္ဗာဇနိယာဒိ ၆-သုတ်တွဲဘာသာပြန် (မြန်မာ+ကရင်)
- ၈။ ပရိတ်ကြီး ၁၁-သုတ် ဒုတိယအကြိမ် (မြန်မာ+ကရင်)
- ၉။ ဓမ္မစကြာအမေးအဖြေ (မြန်မာ+ကရင်)

Questions and Answers on Dhammacakkya


- ၁၀။ မင်္ဂလသုတ်အမေးအဖြေ (မြန်မာ+ကရင်)

Questions and Answers on Mingala Sutta

- ၁၁။ မြိုင်ကြီးငူဝတ်ရွတ်စဉ်နှင့် မဟာသတိပဋ္ဌာန် ဓမ္မလင်္ကာ ဓမ္မဒါနဆောင်ပုဒ်များ (မြန်မာ+ကရင်)
- ၁၂။ ပြည်တော်ဝင်ဓမ္မပဒဝတ္ထုတော် ပထမတွဲ (မြန်မာ+ကရင်)
- ၁၃။ ပြည်တော်ဝင်ဓမ္မပဒဝတ္ထုတော် ဒုတိယတွဲ (မြန်မာ+ကရင်)
- ၁၄။ ပြည်တော်ဝင်ဓမ္မပဒဝတ္ထုတော် တတိယတွဲ (မြန်မာ+ကရင်)
- ၁၅။ ပြည်တော်ဝင်ဓမ္မပဒဝတ္ထုတော် စတုတ္ထတွဲ (မြန်မာ+ကရင်)
- ၁၆။ ပြည်တော်ဝင်ဓမ္မပဒဝတ္ထုတော် ပဉ္စမတွဲ (မြန်မာ+ကရင်)
ပြည်တော်ဝင်ဓမ္မပဒဝတ္ထုတော် ဆဋ္ဌမတွဲမှ ဒသမတွဲ အထိ ဆက်လက် ထွက်လာပါဦးမည်။

“မြိုင်ကြီးငူဆရာတော် မြန်မာဘာသာမှ ကရင်ဘာသာသို့ ပြန်ဆိုရေးသားသော အခြားစာအုပ်များ”

- ၁။ ဘွေတ်လံယံဃို. ကလိယံဂံယံဒို တသ်လဲယံဂေသ်ကျိုယံ.
- ၂။ လဲယံမဇ္ဈိမဒေသ အဂေသ်.
- ၃။ ခုတ်မုံသ်ပးယံထီကျိုတရာဒို.
- ၄။ ကေယံဒွဲတ်ကပံယံကစသ်.
- ၅။ ဓမဒ်ကပံဖိုထံတ်ကလုသ်ဒိုသံတ်
- ၆။ (ပြည်တော်ဝင်)တပွဲကျေဒ်ဝိုဒ်
- ၇။ သယံသယံခယီကလဲယံဒေဒ်လဲတ်



မြတ်နိုးဖွယ်ရာအလှူ ပါဝင်လှူဒါန်းကြ

ဆရာတော်သည် ဓာတုစေတီတော် (၉၀)ဆူ တည်ထားသည်။ ယခုတဖန်(ဓမ္မစေတီတော်)တည်နေပြန်သည်။ (၂၄)ဆူ တည်ပြီး ဆက်လက်တည်ဆဲ၊ သို့ဖြစ်ပါ၍ ဓမ္မဒါနကုသိုလ် နည်း/များမဆို ကုသိုလ်ပြု ပါဝင်လှူဒါန်းပေးကြစေလိုသည်။

မြိုင်ကြီးငူဆရာတော်

ဦးသုဇန

နာယကဆရာတော်

နန်းဦးဘေးမဲ့တောရကျောင်း

မြိုင်ကြီးငူ အထူးဒေသ

ကရင်ပြည်နယ်

ဆက်သွယ်လှူဒါန်းရန်ဌာန

ဖြူဖွေးလင်းအေးစာပေ

ဦးလှအောင် + ဒေါ်ခင်သစ်သစ်လွင်

ကူးဆိပ်လမ်း၊ ဘားအံမြို့။

☎ - ၀၃၅-၂၁၉၈၇

ကျမ်းဦး နိဒါန်း

မြိုင်ကြီးငူ အထူးဒေသရှိ ပြည်တော်ဝင် ကရင်အမျိုးသားများသည် ဗုဒ္ဓစာပေနှင့် အလှမ်းကွာခဲ့ကြသည်။ မိရိုးဖလာ ဗုဒ္ဓဘာသာဝင် အဆင့် မျှသာရှိကြသည်။ ဗုဒ္ဓစာပေများကို အခြေခံမှအစ လေ့လာသိရှိ နိုင်စေရန် ကျမ်းစာများကို အလုပ်တာဝန် များပြားစွာကြားမှ မြန်မာ+ကရင် နှစ်ဘာသာဖြင့် ရေးသားပြုစုခဲ့သည်။ တစ်နည်းဆိုသော် ပြည်တော်ဝင် ကရင်အမျိုးသားတို့၏ နှလုံးအိမ်မှာ ဗုဒ္ဓစာပေများကိုတည်နေကိန်းဝပ် စေခြင်းဖြင့် ဓမ္မစေတီ တည်ထားသမှု ပြုခဲ့သည်မှာ ဓမ္မစေတီ (၁၂)ဆူထိ ရှိခဲ့ပြီးဖြစ်သည်။

ယခုတစ်ဖန် ထိုထိုသူသူ မည်သူအားမဆို လောကုတ်-လောကီ အလီလီ ကျေးဇူးများသော ဓမ္မပဒ ဝတ္ထုတော်ကိုပြုစုရန် ဆန္ဒရှိလာခဲ့သည်။ ဓမ္မပဒ ဝတ္ထု တော်နှင့်ပတ်သက်၍ ကျမ်းပြုဆရာတော် အသီးသီးတို့ ပြုစု တော်မူခဲ့သော ကျမ်းစာအသီးသီးတို့ ရှိခဲ့ကြသည်။ သာသနာရေးဝန်ကြီး ဌာန သာသနာရေး ဦးစီးဌာနကလည်း ဓမ္မပဒ အဋ္ဌကထာ မြန်မာပြန်ဟူ၍ ပြုစုထုတ်ဝေခဲ့ပြီး ဖြစ်သည်။ ၎င်းပြင် ခေတ်စာရေး ဆရာတို့ကလည်း ဓမ္မပဒကို အတိုချုံး၍ ရေးသားပြုစုကြပြီးဖြစ်သည်။ ထိုတွင် ကျမ်းပြု ဆရာတော် အသီးသီးတို့ ပြုစုခဲ့သော ကျမ်းစာများနှင့် သာသနာရေး ဦးစီးဌာနထုတ် ကျမ်းစာများမှာ အလွန်မှကျယ်ဝန်းလှသည့်အပြင် ဝေါဟာရ

စကားပရိယာယ် ကြွယ်ကြွယ် သုံးထားသဖြင့် တဲ့တိုးပြောမှသိသော ကရင် အမျိုးသားအများစုအတွက် အဆင့်မြင့်လွန်းနေသည်။ ခေတ်စာရေး ဆရာတို့ ရေးသားပြုစုသော ဓမ္မပဒဆိုပြန်လျှင်လည်း အကျဉ်းချုံးလွန်းထား သဖြင့် သိမှတ်ဖွယ်တို့ကို ပြည့်ပြည့်စုံစုံ မသိနိုင် ဖြစ်ရပြန်ပါသည်။ ပြည်တော်ဝင်များအတွက် ဓမ္မပဒဝတ္ထုတော်ကို ရေးသားပြုစုမည် ရည်ရွယ် သည်နှင့် အဘိဓမ္မာဒေသနာတော် ဟောကြားတော်မူသည့်အဖြစ်ကို သတိရမိသည်။

အဘိဓမ္မာဒေသနာတော်ကို မြတ်စွာဘုရားသခင် ကိုယ်တော်မြတ် သည် နတ် ဗြဟ္မာအပေါင်းအား အလွန်ကျယ်ဝန်းသော ဝိတ္ထာရနယ (အကျယ်နည်း) ဖြင့် ဟောကြားတော်မူခဲ့ပါသည်။ အရှင်သာရိပုတ္တရာ မထေရ်မြတ်အား အလွန်ကျဉ်းလွန်းသော သင်္ခေပနယ (အကျဉ်းနည်း)ဖြင့် ဟောကြားတော် မူခဲ့ပါသည်။ အရှင်သာရိပုတ္တရာမထေရ်သည် မိမိ၏ တပည့်ရဟန်းတို့အား မကျယ်လွန်း မကျဉ်းလွန်းသော နာတိဝိတ္ထာရ နာတိသင်္ခေပနယ (မကျယ် မကျဉ်းနည်း)ဖြင့် ဟောကြားတော်မူခဲ့ပါသည်။

ယင်းသို့ သတိရမိသည့်အလျောက် ပြည်တော်ဝင်များအတွက် ဓမ္မပဒ ဝတ္ထုတော်ကို မကျယ်မကျဉ်းနည်းဖြင့် ရေးသားပြုစုမှ သင့်ပေမည်ဟု အကြံရ သဖြင့် ဆရာအဆူဆူတို့ပြုစုခဲ့သော ဓမ္မပဒကျမ်းစာအဆူဆူတို့ကို လေ့လာ ဖတ်ရှုကာ ပြည်တော်ဝင် ကရင်အမျိုးသားတို့နှင့် သင့်လျော်အောင် ခေတ်ရေးနည်း အပြင်အဆင်တို့ဖြင့် ရေးသားပြုစုသွားမည်ဖြစ်ပါသည်။ ယင်းသို့ ရေးသားပြုစုရာတွင်လည်း ပြည်တော်ဝင်များအတွင်း မြန်မာစာ ဖတ်တတ်သူ၊ ကရင်စာဖတ်တတ်သူဟူ၍ ကွဲပြားလျက်ရှိပြန်ရာ မြန်မာ ဘာသာ၊ ကရင် ဘာသာနှစ်မျိုးလုံးဖြင့် ရေးသားပြုစုသွားမည်ဖြစ်ပါသည်။ ကရင်ဘာသာဖြင့် ရေးသားပြုစုရခြင်း အခြားရည်ရွယ်ချက်တစ်ခု ရှိပါ သေးသည်။ ယင်းမှာ-

* * *

တစ်နေ့မှာဖြစ်သည်။

အထက်မြန်မာပြည်သို့ ခရီးတစ်ခုသွားခိုက် ဆွမ်းချိန်နီးသဖြင့် လမ်းအနီး ကျောင်းတစ်ခုသို့ ဝင်ရောက်၍ ဆွမ်းဘုဉ်းပေးစဉ် ထိုကျောင်း

ဆရာတော်နှင့် စကား ပြောဆိုရာမှာ အကြောင်းဆိုက်သဖြင့် စာပေ အကြောင်းပြောဆိုကြ ရာတွင် ထိုဆရာတော်က “ဗုဒ္ဓဘာသာ ကရင်စာပေ ဆိုတာ ရှိပါသလား” ဟု အထင်သေးစွာ အမေးပြုခဲ့သည်။ မသိ၍ မေးခြင်းဖြစ်၍ အပြစ်ကား မဆိုလိုပါ။ များစွာသောသူတို့ ထင်ထား တတ်ကြသည်မှာ ကရင်လူမျိုးဆိုလျှင် ခရစ်ယာန်ဘာသာဝင်ချည်းဖြစ်၍ ခရစ်ယာန် ကရင်စာပေကိုသာ တတ်ကြ သည်ဟု။

အမှန်မှာ ကရင်လူမျိုးသည် မျိုးနွယ်စုအားဖြင့် စကောကရင်၊ ပိုးကရင် ဟူ၍ လူမျိုးစုကြီး နှစ်မျိုးရှိသည်။ နှစ်မျိုးစလုံးမှာပင် စကောကရင်စာပေ၊ ပိုးကရင်စာပေဟူ၍ ရှေးပဝေသဏီကတည်းက ရှိနှင့်ပြီးဖြစ်သည်။ တိုင်း တစ်ပါးသားတို့၏ လက်အောက်သို့ ကျရောက်ခဲ့စဉ်က အနှိမ်ခံ အပယ်ခံ စာပေအဖြစ် ပစ်ပယ်ခံခဲ့ရသည်။ ခရစ်ယာန်ကရင်စာပေ တီထွင် ကာ အသုံးပြုစေခဲ့သည်။ နှစ်တစ်ရာကျော် နှစ်ရာနီးပါး ပစ်ပယ်ခြင်းခံရသဖြင့် နှောင်းလူ တို့သည် ကရင်လူမျိုးဆိုလျှင် ခရစ်ယာန်ဘာသာဝင်ချည်းဟု လည်းကောင်း ကရင်စာသည်လည်း ခရစ်ယာန်ကရင်စာဟုလည်းကောင်း၊ သာမန်မျှသာ မှတ်ယူထားကြသည်ချည်းဖြစ်သည်။ ထို့ကြောင့် ထို ဆရာတော်အား အပြစ်မဆိုသာပါ။

ဖော်ပြပါအတိုင်း ကရင်လူမျိုးများမှာလည်း စာပေအသီးသီး ရှိကြ သည်သာဖြစ်သည်။ စကောဗုဒ္ဓဘာသာ ကရင်လူမျိုးများမှာ များသော အားဖြင့် တောတောင်တွင်းမှာသာ အေးချမ်းစွာ နေလေ့ရှိကြသူ များဖြစ်သည်။ သူတို့၏ စာပေကို အများကမသိဟု ဆိုသည်မှာလည်း အပြစ်ဟု မဆိုသာပြန်ပေ။

ယခုမူ ထိုဗုဒ္ဓဘာသာ ကရင်လူမျိုးများသည် မြိုင်ကြီးငူအထူးဒေသမှာ ပြည်တော်ဝင်များအဖြစ် စုစည်းရောက်ရှိနေပြီဖြစ်သဖြင့် ဗုဒ္ဓဘာသာ ကရင် စာပေကို သင်တန်းတစ်ရပ်အနေဖြင့် မပြတ်ပို့ချ သင်ပေးနေသည်နှင့်အတူ ဗုဒ္ဓတရားတော်များကိုပါ တစ်ပြိုင်တည်း လေ့လာသိရှိနိုင်စေရန် ဗုဒ္ဓစာပေ များကို မြန်မာဘာသာ၊ ကရင်ဘာသာတို့ဖြင့် ပြုစုရေးသားနေခြင်းဖြစ်သည်။

မြိုင်ကြီးငူဆရာတော်ဟူ၍ ဖြစ်ထွန်းလာသော ယနေ့ချိန်ခါဝယ် လုပ်နိုင်၊ ကိုင်နိုင်၊ လုပ်ခွင့်ကိုင်ခွင့်ရှိတုန်း ပြည်ထောင်စု မြန်မာနိုင်ငံတွင်

ဗုဒ္ဓဘာသာ ကရင်စာပေဟူ၍ ယခင်ကတည်းကရှိခဲ့ပြီး ယခုတိုင်လည်း ရှိဆဲ၊ နောင်လည်း ရှိနေမည်သာဟူသော ကရင်စာပေ သမိုင်းမှတ်တိုင် တစ်တိုင် စိုက်ထူထားလိုခြင်းလည်းဖြစ်ပါသည်။ သို့ဖြစ်၍ ပြုစုပြီး ပြုစုဆဲ ပြုစုလတ္တံ့သော ကျမ်းစာများကို မြန်မာဘာသာ၊ ကရင်ဘာသာဖြင့် ရေးသားပြုစုခြင်းဖြစ်ပေ သည်ဟူ၍ စကားအလျဉ်းသင့်သဖြင့် ကျမ်းဦးနိဒါန်း အမှာစကားရေးသား လိုက်ရပေသည်။

“ပြည်တော်ဝင် ဓမ္မပဒဝတ္ထုတော်”ကို ပြုစုရာတွင် အဂ္ဂမဟာပဏ္ဍိတ အရှင် စန္ဒိမာ၏ ဓမ္မပဒဝတ္ထုတော်နှင့် သာသနာရေးဦးစီးဌာနထုတ် ဓမ္မပဒ အဋ္ဌကထာ မြန်မာပြန်ကျမ်းတို့ကို အဓိကမှီငြမ်းပြုလျက် အခြား ကျမ်းပြု ဆရာတော်များ၊ စာရေးဆရာများ၏ ဓမ္မပဒစာအုပ်များကို လေ့လာ ဖတ်ရှု၍ ရေးသား ပြုစုပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

ဘဒ္ဒန္တ သုဇန
မြိုင်ကြီးငူဆရာတော်
မြိုင်ကြီးငူအထူးဒေသ

ကျမ်းကိုးစာရင်း

၁။ သင်္ဂဇာဆရာတော်၏	ဓမ္မပဒပါဠိတော်နိဿယ
၂။ အရှင်စန္ဒိမာ၏	ဓမ္မပဒပါဠိတော်ငါးတွဲ
၃။ သာသနာရေးဦးစီးဌာနထုတ်	ဓမ္မပဒအဋ္ဌကထာမြန်မာပြန်ကျမ်းငါးတွဲ
၄။ ဦးမြင့်ဆွေ(မဟာဝိဇ္ဇာ-လန်ဒန်)၏	ဓမ္မပဒ
၅။ မာဏဝ၏	ဓမ္မပဒဝတ္ထုတော်များ
၆။ သံသရာခရီးသည်တစ်ဦး၏	ကလေးတို့အတွက် ဓမ္မပဒ

ဩဇာတော်ဝင် ဓမ္မပဒဝတ္ထုတော်

(ဆဋ္ဌမတွဲ)

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

၉။ ပါပဝင်္ဂအဆက်

(၆)

ဗိဇ္ဇာလပါဒကသူဌေးကြီးဝတ္ထု

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်
၌ သီတင်းသုံးစံနေတော်မူစဉ် ဗိဇ္ဇာလပါဒကသူဌေးကြီးကို အကြောင်း
ပြု၍ “မာဝ မညေထ ပုညဿ” အစရှိသော ဓမ္မဒေသနာတော်ကို
ဟောကြားတော်မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

အနုမောဒနာတရား

တစ်နေ့မှာ သာဝတ္ထိမြို့သူမြို့သားတို့သည် စုပေါင်း၍ ဘုရား
အမှူးရှိသော သံဃာတော်အပေါင်းအား ဆွမ်းအလှူကို ပေးလှူ
ကြသည်။ မြတ်စွာဘုရားသခင်သည် အနုမောဒနာ တရားဒေသနာ
တော်ကို အောက်ပါအတိုင်း ဟောကြားတော်မူလေသည်။

“ဒါယကာတို့-ပေးကမ်းလှူဒါန်းရာတွင်-

၁။ မိမိသာပေးလှူ၍ သူတစ်ပါးအားလှူရန် မတိုက်တွန်း
ပါလျှင် ဖြစ်လေရာဘဝတိုင်းမှာ စည်းစိမ် ချမ်းသာနှင့်ကား
ပြည့်စုံပေသည်။ ခြွေရံသင်းပင်းသော်ကား မပြည့်စုံလေ။

၂။ မိမိကာ မပေးမလှူ၊ သူတစ်ပါးအားသာ လှူရန်
တိုက်တွန်းပါလျှင် ဖြစ်လေရာဘဝတိုင်းမှာ ခြွေရံသင်းပင်း
သော်ကား ပြည့်စုံပေသည်။ စည်းစိမ်ချမ်းသာသော်ကား
မပြည့်စုံလေ။

၃။ မိမိလည်း မပေးလှူ၊ သူတစ်ပါးကိုလည်း လှူရန်
မတိုက်တွန်းပါလျှင် ဖြစ်လေရာဘဝတိုင်းမှာ ခြွေရံသင်းပင်း
အဖော်သဟဲကင်းပြီး ဆင်းရဲဒုက္ခနှင့် ကြုံရတတ်ပေသည်။

၄။ မိမိလည်းလှူ၍ သူတစ်ပါးကိုလည်း လှူရန်တိုက်တွန်း
ပါလျှင် ဖြစ်လေရာဘဝ အရာ အထောင် အသိန်း တို့မှာ
ပစ္စည်းဥစ္စာချမ်းသာနှင့် ပြည့်စုံလှပြီး ခြွေရံသင်းပင်း အဖော်
သဟဲလည်း ပေါများလှပေသည်”

ဟူ၍ ဟောကြားတော် မူလေသည်။

ဆင်ခြင်တတ်သူတစ်ဦး

ထိုအခါ ပညာအမြော်အမြင်နှင့် ပြည့်စုံပြီး ဆင်ခြင်တတ်သူ
ယောကျ်ားတစ်ဦးသည် မြတ်စွာဘုရားသခင် ဟောကြားတော်မူသော
အနုမောဒနာတရားဒေသနာတော်ကို ကြားနာရ၍-

“...ကုသိုလ်ကံ၏ အကျိုးပေးပုံကား အံ့ဩဖွယ်ရှိလှ ပါပ
သည်။ အကျိုးနှစ်မျိုးလုံးကို ဖြစ်စေတတ်သော ကုသိုလ်ကောင်းမှုကံ
ကို ငါပြုမည်...” ကြံစည်ပြီးနောက်-

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-
ရှင်တော်မြတ်ဘုရားတို့သည် နက်ဖြန်ခါမှာ တပည့်တော်၏ဆွမ်းကို
အလှူခံတော်မူပါဘုရား” ဟု ပင့်ဖိတ်သည်။

“ဒါယကာ-သင်သည် သံဃာမည်မျှ အလိုရှိသနည်း”

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-
ရှင်တော်မြတ်ဘုရားနှင့်အတူ အားလုံးသော သံဃာတော်တို့ဖြင့်
အလိုရှိပါသည်ဘုရား”ဟု လျှောက်ထား၍ ပြန်သွားလေသည်။

ထိုယောက်ျားသည် ပြန်လာပြီးနောက် မြို့တွင်းလမ်းများသို့
လှည့်လည်ကာ-

“အို မိခင် ဖခင်တို့-အကျွန်ုပ်သည် နက်ဖြန်ခါအတွက်
ဘုရားအမှူးရှိသော သံဃာတော်တို့အား ဆွမ်းအလို့ငှာ ပင့်ဖိတ်
ခဲ့ပါသည်။ မိခင်ဖခင်တို့သည် မိမိတို့ စွမ်းနိုင်သမျှ တာဝန်ယူ လှူဒါန်း
ကြစေချင်ပါသည်။ အကျွန်ုပ်တို့သည် တစ်နေရာတည်းမှာ စုပေါင်း
ချက်ပြုတ်၍ လှူဒါန်းကြပါမည်။ ဆွမ်းကိစ္စအတွက် လိုအပ်သော
ဆန်၊ ဆီ၊ ဆား- စသော ပစ္စည်းတို့ကို ထည့်ဝင်လှူဒါန်းကြစေလို
ပါသည်”ဟူ၍ နှိုးဆော်လေသည်။

စိတ်ထားယုတ်ညံ့သောသူဌေးကြီး

ထိုအခါ သူဌေးတစ်ယောက်သည် ထိုကြေညာနှိုးဆော်သောသူ
မိမိအိမ်ရှေ့သို့ ရောက်လာလျှင်-

“...ဤသူသည် မိမိစွမ်းနိုင်လောက်ရုံမျှ ရဟန်းသံဃာတို့ကို
မပင့်ဖိတ်မူဘဲ မြို့ရွာအလုံးကို သိမ်းကျုံးပြီး ဒုက္ခပေးဖို့လှည့်လည်
ဘိသည်...”ဟု အမျက်ထွက်ပြီး-

“သင့်အလှူခံခွက်ကိုယူလာခဲ့”ဆို၍ ဆန်ကိုလက်သုံးချောင်းဖြင့်
ကိုင်ကာ ပါရုံကလေး ပေးလှူသည်။

ပဲနောက် ပဲကြီး-စသည်တို့ကိုလည်း ထိုအတူပင်ကိုင်၍
အနည်းငယ်စီသာပေးလှူသည်။ (ထို့ကြောင့် ထိုအခါမှစ၍
၎င်းသူဌေးကို “ဗိဇ္ဇာလပါဒက” သူဌေးကြီးဟု ခေါ်တွင်ကြသည်)

နှိုးဆော်သူ အလှူခံယောက်ျားသည် တစ်ပါးသူတို့ ပေးလှူသော
ပစ္စည်းဝတ္ထုတို့ကို တပေါင်းတည်း စုပေါင်းထားသည်။ ဗိဇ္ဇာလပါဒက

သူဌေးကြီးပေးလှူသော ပစ္စည်းဝတ္ထုကိုကား သီးခြား ပြု၍ ခံယူထားသည်။ သူဌေးကြီးသည် နှိုးဆော်သူယောက်ျား၏ လုပ်ကိုင်ပုံကို ကြည့်၍-

“..ဤသူသည် ငါပေးလှူလိုက်သောပစ္စည်းကို အဘယ့်ကြောင့် သီးခြားပြု၍ ခံယူပါလိမ့်နည်း...” တွေးမိကာ အလုပ်သမားတစ်ယောက်အား-

“အမောင်-သွားတဲ့ချေ၊ ငါပေးလှူလိုက်သော ပစ္စည်းများနှင့် ပတ်သက်၍ မည်ကဲ့သို့ပြောဆိုသည်ကို သိအောင်ပြု၍ လာခဲ့ပါ” မှာထားစေလွှတ်လိုက်သည်။

နှိုးဆော်သူယောက်ျားသည် ဆွမ်းကို ချက်ပြုတ်စီမံရာမှာ ‘သူဌေးကြီးအား အကျိုးများသည် ဖြစ်ပါစေသတည်း’ ရည်ညွှန်းပြီး ယာဂ၊ ဆွမ်း၊ မုန့်-စသည်ကို ပြုလုပ်စဉ် သူဌေးကြီးလှူလိုက်သော ဆန်၊ နှမ်းစသည်တို့ကို တစ်စေ့ နှစ်စေ့ယူ၍ အနည်းငယ်စီ ထည့်ထည့်ပြီး စီမံချက်ပြုတ် ပြုလုပ်စေသည်။

သတ်ရန်ကြံစည်သောသူဌေးကြီး

အလုပ်သမားလည်း ပြန်သွားပြီး သူဌေးကြီးအား အကြောင်းစုံ ပြောပြသည်။ သူဌေးကြီးသည် ထိုစကားကိုကြား၍-

“...ထိုယောက်ျားသည် လူပုံအလယ်မှာ ငါ့အားကဲ့ရဲ့စကား ပြောဆိုလျှင် သူ့ကို ထိုနေရာမှာပင် သတ်ပစ်မည်...” ကြံစည်ပြီး ဝတ်ရုံထဲမှာ ဓားငယ်တစ်ချောင်းကို ဂှက်ထားဆောင်ယူကာ ဆွမ်းလုပ်ကျွေးပြုစုရာသို့ လာခဲ့သည်။ နှိုးဆော်သူယောက်ျားသည် ဘုရားအမှူးရှိသော သံဃာတော်တို့အား ဆွမ်းလုပ်ကျွေးပြီးနောက် ဤသို့ လျှောက်ထားသည်။

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား- တပည့်တော်သည် လူအပေါင်းကိုကောင်းစွာ တိုက်တွန်းနှိုးဆော်၍ ဤအလှူဒါနကို ပြုစုလှူဒါန်းပါသည်ဘုရား။ ထိုသို့လှူဒါန်းရာမှာ

ပါဝင်လှူဒါန်းကြသူတို့သည် မိမိတို့တတ်နိုင်သည့်အလျောက် များစွာသော လှူဖွယ်ပစ္စည်းကိုလည်းကောင်း၊ အနည်းငယ်သော လှူဖွယ်ပစ္စည်းကိုလည်းကောင်း ထည့်ဝင်လှူဒါန်းကြပါသည်။ ထိုလှူဒါန်းကြသော သူတို့အား အကျိုးကြီးမြတ်သည် ဖြစ်ပါစေ ဘုရား”

လျှောက်ထားသံကို သူဋ္ဌေးကြီးကြားလျှင် စဉ်းစားသည်။

“...ငါသည် ထိုသူက ဤမည်သောသူဋ္ဌေးကြီးသည် ဆန်စသော လှူဖွယ်ပစ္စည်းကို လက်ဖြင့်ပါရုံမျှ ယူပေးပါသည်ဟု ငါ့အမည်ကို ထုတ်ဖော်ပြောဆိုခဲ့လျှင် ထိုစကားပြောကာမျှနှင့် သူ့ကိုသတ်မည် ကြံစည်လာခဲ့သည်။ ယခုမူ ထိုသူသည် မည်သူမည်ဝါဟူ၍ အမည်နာမ မထုတ်ဖော်ဘဲ အားလုံးကိုခွဲ၍ ‘လှူဒါန်းကြသော ထိုသူတို့အားလုံးအား အကျိုးကြီးမြတ်သည် ဖြစ်ပါစေဘုရား’-ဟု လျှောက်ထားပေသည်။ ငါသည် ဤသို့ သဘောရှိသော သူတော် ကောင်းတို့အား ငါ့အပြစ်ကို မတောင်းပန် ခဲ့လျှင် ငါ့ခေါင်း ထက်မှာ မိုးကြိုးစက် ကျရောက်ပေလိမ့်မည်...” စဉ်းစားပြီးလျှင် ဗိဇ္ဇာလပါဒက သူဋ္ဌေးကြီးသည် နှိုးဆော်သူ ယောက်ျား၏ ခြေရင်းမှာဝပ်၍-

“အရှင်-အကျွန်ုပ်အား သည်းခံပါလော့” တောင်းပန်သည်။

“အရှင်သူဋ္ဌေးမင်း-အကြောင်းမည်သို့ ရှိပါသနည်း” မေးသဖြင့် သူဋ္ဌေးကြီးက ဖြစ်ကြောင်းကုန်စင်ကို ပြန်ပြောပြသည်။

သူဋ္ဌေးကြီး သောတာပန်တည်ခြင်း

မြတ်စွာဘုရားသခင်သည် ထိုသို့သော အပြုအမူကို မြင်တော် မူ၍ ‘အမေးတော်ရှိလာသဖြင့် နှိုးဆော်သူယောက်ျားသည် ‘မိမိ တရားနာ ရသောနေ့မှစ၍ ယခုထိတိုင် ဖြစ်ပျက်သမျှသော အကြောင်းစုံကို’ လျှောက်ထားသည်။ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က မေးတော်မူသည်။

“ဒါယကာသူဌေးကြီး-အသင်သူဌေးကြီးသည် ဤသို့ပြောဆို ပြုလုပ်သည်မှာ မှန်ပေသလော”

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-ထိုသို့ ပြောဆိုတိုင်းပင် မှန်ပါသည်ဘုရား”

“ဒါယကာ သူဌေးကြီး-ကုသိုလ်ကောင်းမှုမည်သည်ကို အနည်းငယ်ဟူ၍ မအောက်မေ့လေနှင့်၊ ငါကဲ့သို့သဘောရှိသော ဘုရားအမျိုးရှိသော သံဃာတော်အပေါင်းအား စွန့်ကြဲ ပေးကမ်းခြင်း သည် ‘အနည်းငယ်မျှသာပင်’ ဟူ၍ အထင်မသေးလေနှင့်၊ ပညာ ရှိသောသူသည် ကုသိုလ်ကောင်းမှုပြုရာမှာ ရေတစ်စက် တစ်ပေါက် ချင်းကျသဖြင့် အဖုံးဖွင့်ထားသော ရေအိုးကြီးသည်ပင် ပြည့်နိုင် သကဲ့သို့ ဤအတူ အနည်းငယ်စီသော ကုသိုလ်ကောင်းမှုတို့ဖြင့် ပြည့်ကုန်သည် သာတည်း” မိန့်တော်မူပြီးလျှင် အောက်ပါ ဓမ္မ ဒေသနာတော်ကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

မာဂိ မညေထ ပုညဿ၊

န မန္တံ အာဂမိဿတိ။

ဥဒဗိန္ဒုနိပါတေန၊

ဥဒကုမ္ဘောပိ ပူရတိ။

ဓီရော ပူရတိ ပုညဿ၊

ထောက် ကမ္ပိ အာစိနံ။ ။

မြန်မာပြန်။ ။ ကုသိုလ်ကောင်းမှုကို အနည်းငယ်သာဟူ၍ မမှတ် ထင်ရာ။ အထင်မသေးရာ။ ရေတစ်စက်ချင်း ကျသ ဖြင့် ရေအိုးကြီးပြည့်ရသကဲ့သို့ ပညာရှိသူသည် ကုသိုလ် ကောင်းမှုကို အနည်းငယ်စီ၊ အနည်းငယ်စီ ဆည်းပူးစုပေါင်း၍ ကုသိုလ်ဖြင့် ပြည့်လေသည်။

ဆိုလို့ရင်းအဓိပ္ပာယ်။ ။ ‘ငါသည် ကုသိုလ်အနည်းငယ်ကိုသာ ပြုရသည်။ ထိုကုသိုလ်အနည်းငယ်သည် အားနည်းသောကြောင့် အကျိုးသက် ရောက်မှု ရှိလိမ့်မည်မဟုတ်။ ကုသိုလ်ကံ နည်းနည်းကလေးသည် ငါ့ကိုတွေ့မည် မဟုတ်၊ ငါသည်လည်း ထိုကုသိုလ်ကံ နည်းနည်းကလေးကို တွေ့ရမည်မဟုတ်၊ ဘယ်သောအခါမှ အကျိုးပေးမည်နည်း’ ဤသို့စသဖြင့် ကုသိုလ်ကောင်းမှုကို အထင်မသေး ရချေ။ ဥပမာကား- ရေ တစ်စက် တစ်ပေါက်ချင်း ကျန်များလျှင် အိုးစရည်းကြီးသည်ပင် ပြည့်ရသကဲ့သို့၊ ဤအတူ ပညာရှိသူသည်ပင် ပြည့်ရသကဲ့ သို့၊ ဤအတူ ပညာရှိသူသည် အနည်းငယ် စီသော ကုသိုလ်ကောင်းမှုကို ဆည်းပူး လျက် ပြည့်စေရာသည်-ဟူလို။

ဤဓမ္မဒေသနာတော်အဆုံးမှာ ဗိဇ္ဇာလပါဒက သူဌေးကြီး သည် သောတပတ္တိဖိုလ်သို့ ရောက်လေသည်။ ထိုမှတစ်ပါး များစွာသော သူတို့သည်လည်း အကျွတ်တရားရကြလေသည်။

ဗိဇ္ဇာလပါဒကသူဌေးကြီးဝတ္ထုပြီး၏။

*

*

*

(၇)

မဟာဓန ကုန်သည်ဝတ္ထု

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်း
တော်၌ သီတင်းသုံးစံနေတော်မူစဉ် မဟာဓနကုန်သည်ကို အကြောင်း
ပြု၍ “ဝါဏိဇောဝ ဘယံ မဂ္ဂံ” အစရှိသော ဓမ္မ ဒေသနာတော်ကို
ဟောကြားတော်မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

ခရီးသွားမည့်ကုန်သည်တစ်ဦး

သာဝတ္ထိပြည်မှာ မဟာဓနမည်သော ကုန်သည်တစ်ဦးရှိသည်။
ထိုမဟာဓနကုန်သည်၏အိမ်ကို ခိုးသားငါးရာတို့က ခိုးယူလုယက်
နိုင်မည့်အခွင့်အခါကို စောင့်ကြည့်နေကြသည်။ အခွင့်မရ ဖြစ်နေ
သည်။ ထိုစဉ် တစ်နေ့မှာ ကုန်သည်သည် လှည်းငါးရာတို့ကို ပစ္စည်း
တို့ဖြင့် ပြည့်စေ၍ ခရီးထွက်ရန်ပြင်ဆင်ပြီး ရဟန်းတော်တို့အား
သတင်းစကား ကြားလျှောက်သည်။

“အရှင်ဘုရားတို့-တပည့်တော်သည် ဤမည်သောအရပ်သို့
ကုန်စည်ကူးသန်းရောင်းဝယ်ရန် သွားပါမည်။ ထိုအရပ်သို့ ကြွတော်
မူလိုကြကုန်သော ရဟန်းတော်များသည် တပည့်တော်နှင့်အတူ
လိုက်ပါတော်မူကြပါ။ လမ်းခရီးမှာ ဆွမ်းကိစ္စအတွက် မလစ်ဟင်း
ရအောင် တပည့်တော်တာဝန်ယူ ပါမည်ဘုရား”

ထိုသတင်းစကားကိုကြား၍ ရဟန်းငါးရာတို့သည် မဟာဓနကုန်သည်နှင့်အတူ လိုက်ပါကြသည်။

ခိုးသားငါးရာနှင့် မဟာဓနကုန်သည်

ခိုးသားငါးရာတို့သည် မဟာဓနကုန်သည် ခရီးထွက်မည်ကို သိသဖြင့် သွားမည့်လမ်းရှိ တောအုပ်တစ်ခုသို့ ကြိုတင်သွားရောက်၍ စောင့်နေကြသည်။ မဟာဓနကုန်သည်နှင့် ရဟန်းငါးရာတို့သည် ခရီးစဉ်အတိုင်းလာခဲ့ရာ တောအုပ်အဝရှိ ရွာတစ်ရွာမှာ စခန်းချ နေထိုင်ကာ လှည်းတို့ကို ပြုပြင်နေသည်။ ထိုကာလအတွင်းမှာ ရဟန်းတော်တို့အားလည်း ဆွမ်းဝတ်ဖြင့် မလစ်ဟင်းရအောင် ပြုစုလုပ်ကျွေး ပေးလှူလေသည်။ တောအုပ်မှာ စောင့်ဆိုင်းနေသော ခိုးသူတို့က-

“မဟာဓနကုန်သည်ကြီး လာခဲ့လှသည်။ သွားကြည့်ပါချေ။ မဟာဓနကုန်သည်သည် မည်သည့်နေ့ရက် ရွာမှထွက်လာမည်ကို သိအောင်သွားရောက်စုံစမ်းချေ”ဟူ၍ ခိုးသားငယ်တစ်ယောက်ကို စေလွှတ်လိုက်သည်။ ခိုးသားငယ်သည် ရွာတွင်းသို့ဝင်ခဲ့ပြီး သူငယ်ချင်းဖြစ်သူ ရွာသားတစ်ဦးအား မေးမြန်းစုံစမ်းသည်။

“အဆွေ - မဟာဓနကုန်သည်ကြီး မည်သည့်နေ့ရက်မှာ ရွာမှထွက်မည်နည်း”

“နှစ်ရက် သုံးရက်လွန်လျှင် သွားပါလိမ့်မည်။ သင်ဘာကြောင့် မေးရလေသနည်း”

“ငါတို့သည် မဟာဓနကုန်သည်ကြီးကို လုယက်ဖို့ တောအုပ်ထဲမှာ ကြို၍စောင့်နေကြသည်”

“သို့ဖြစ်လျှင် သင်ပြန်သွားပါ။ မဟာဓနကုန်သည်ကြီး မကြာမီ ရွာမှထွက်သွားပါလိမ့်မည်” ပြောဆိုကာ လွှတ်လိုက်ပြီးနောက် ယိုရွာသား စဉ်းစားသည်။

“...မည်သို့လုပ်ရမည်နည်း၊ ငါသည် ထိုသူခိုးတို့ကိုပင် တားမြစ်ရမည်လော...” စဉ်းစားပြီးနောက် အတွေးတစ်မျိုးပေါ်လာ ပြန်သည်။

“...ငါ့အား ခိုးသူတို့၏ အလိုဆန္ဒကို ဖြည့်ဆည်းပေးသဖြင့် ဘာအကျိုးရှိမည်နည်း၊ မဟာဓနကုန်သည်ကြီးကို အမှီပြု၍ ရဟန်းငါးရာတို့ ဆွမ်းကွမ်း မပူမပင်ရှိကြရသည်။ မဟာဓနကုန်သည်အား အသိပေးမှတော်မည်...” တွေးတော၍ မဟာဓနကုန်သည်ထံသွားကာ မေးမြန်းပြောဆိုသည်။

“အရှင်ကုန်သည်တို့သည် မည်သည့်နေ့ရက်မှာ သွားကြပါမည်နည်း”

“ငါတို့သည် ဤနေ့မှ သုံးရက်မြောက်သောနေ့မှာ သွားကြမည်”

“အရှင်-အကျွန်ုပ်၏စကားကို နားထောင်ပါ၊ ဤမည်သောတောအုပ်မှာ ခိုးသားငါးရာတို့သည် အရှင်တို့လာလျှင် လုယက်မည့်အကြံဖြင့် စောင့်နေကြပါသည်။ မသွားကြစေချင်ပါအရှင်”

“အချင်းယောက်ျား-ဤအကြောင်းကို သင်မည်သို့ သိသနည်း”

“အရှင်-ခိုးသူတို့ထဲမှာ အကျွန်ုပ်နှင့်ခင်မင်ရင်းနှီးသော ခိုးသူတစ်ယောက်ရှိသည်။ သူ့ထံမှကြားသိခဲ့ရပါသည်အရှင်”

“သို့ဖြစ်လျှင် ငါတို့ခရီးဆက်မသွားတော့ဘဲ အိမ်သို့သာပြန်တော့မည်” ဆိုပြီး ထိုရွာမှာဆက်နေနေသည်။

ခိုးသားတို့သည် မဟာဓနကုန်သည်ကြီး မလာနိုင်ရှိလျှင် စေလွှတ်ပြန်၍ သတင်းစကား စုံစမ်းမေးမြန်းသည်။ အိမ်သို့သာပြန်တော့မည့်အကြောင်း သိရလျှင် ခိုးသားတို့သည် ထိုတောအုပ်မှ ထွက်ခဲ့ပြီး အပြန်လမ်းခရီးမှာ စောင့်နေကြပြန်သည်။ ကုန်သည်ကြီး မလာနိုင်ရှိပြန်လျှင် ရှေးနည်းတူ စေလွှတ်စုံစမ်းသည်ကို ရွာသားက သိ၍ ‘အပြန်လမ်းခရီးမှာ ခိုးသူတို့ စောင့်နေသည့်’ အဖြစ်ကို ကုန်သည်ကြီးအား ပြောပြပြန်သည်။

မဟာဓနကုန်သည်ကြီး စဉ်းစားသည်။

“...ငါ့အား ဤအရပ်မှာနေသဖြင့် ချို့ငဲ့စရာ အကြောင်း တစ်စုံ တစ်ရာမရှိပြီ။ ပစ္စည်းပစ္စယ အပြည့်အစုံရှိပြီး ဖြစ်သည်။ ရှေ့သို့လည်း ခရီးမဆက်၊ အိမ်သို့လည်း မပြန်သေးဘဲ ဤမှာပင် နေဦးမှ သင့်မည်...” စဉ်းစား၍ ရဟန်းတို့ထံသွားပြီး-

“အရှင်ဘုရားတို့-ခိုးသူတို့သည် တပည့်တော်တို့ကို လုယက်ဖို့ ရှေ့လမ်းခရီးမှာ စောင့်နေကြပါသည်။ နောက်ကြောင်းပြန်လှည့်မည် ကြံပါသော်လည်း ခိုးသူတို့ကသိ၍ အပြန်လမ်းမှာ သွားစောင့်နေကြ ပြန်သည်။ သို့ဖြစ်၍ တပည့်ဟော်သည် မည်ကိုမှ မသွားသေးဘဲ ဤအရပ်မှာပင် ခဏမျှ နေရပါလိမ့်မည်။ ဤမှာပင် သီတင်းသုံးတော် မူလိုကြသော အရှင်ကောင်းတို့သည် တပည့်တော်နှင့်အတူ ဆက်၍ သီတင်းသုံးတော်မူကြပါဘုရား။ ပြန်ကြွတော်မူလိုသော အရှင် ကောင်းတို့သည် လည်း ဆန္ဒရှိတော်မူကြသည့်အတိုင်း ပြုတော် မူကြပါဘုရား” လျှောက်ထားသည်။

“ဒါယကာ-သို့ဖြစ်လျှင် ငါတို့ပြန်ကြွတော့မည်” ဆို၍ ရဟန်းငါးရာတို့သည် မဟာဓနကုန်သည်ကြီးအား အသိပေး ပန်ကြား၍ သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်သို့ ပြန်ကြွလာပြီး မြတ်စွာဘုရားသခင်အား ရှိခိုး၍ ထိုင်နေကြသည်။

ရဟန်းငါးရာ ပဋိသမ္ဘိဒါပတ္တရဟန္တာဖြစ်ခြင်း

မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က ရဟန်းတို့အား မေးမြန်းတော်မူသည်။

“ချစ်သားရဟန်းတို့-သင်တို့သည် မဟာဓနကုန်သည်ကြီးနှင့် အတူ ခရီးသွားကြသည် မဟုတ်ကုန်လော”

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား- ဟုတ်မှန် ပါသည်ဘုရား၊ လမ်းခရီးတစ်ဝက်တစ်ပျက်မှာ ခိုးသူတို့က မဟာဓန ကုန်သည်ကြီးအား လုယက်ဖို့ ဟိုက်ဘက် သည်ဘက် လမ်းခရီး

နှစ်ခုစလုံးမှာ စောင့်ဆိုင်းနေကြပါသည်။ ထို့ကြောင့် မဟာဓနကုန်သည်ကြီးသည် ထိုရောက်ရာ အရပ်မှာပင် နေနေရပါတော့သည်။ တပည့်တော်တို့ကား ပြန်လာခဲ့ကြပါသည်ဘုရား။”

“ချစ်သားရဟန်းတို့-ပစ္စည်းဥစ္စာများရှိသော ကုန်သည်သည် လုယက်ဖျက်ဆီးမည့် ခိုးသူရှိသည့် လမ်းခရီးကို ရှောင်ကြဉ်ဘိသကဲ့သို့ လည်းကောင်း၊ အသက်ရှင်လိုသူသည် ချက်ချင်းသေစေတတ်သော အဆိပ်ကို ရှောင်ကြဉ်ဘိသကဲ့သို့လည်းကောင်း၊ ငါဘုရား၏သာသနာ့ ဝန်ထမ်း ရဟန်းကောင်းသည်လည်း ဘုံသုံးပါးတို့ကို ခိုးသူရှိသော လမ်းခရီးနှင့် တူကုန်သည်ဟု သိ၍ မကောင်းမှုအကုသိုလ်ကို ရှောင်ကြဉ်သင့်သည်သာတည်း” မိန့်မြွက်တော်မူပြီးလျှင် အောက်ပါ ဓမ္မဒေသနာတော်ကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

ဝါဏိဇ္ဇောဝ ဘယံ မဂ္ဂံ၊

အပ္ပသတ္တော မဟဒ္ဒနော။

ဝိသံ ဇီဝိတုကာမောဝ၊

ပါပါနိ ပရိဝုဇ္ဈယေ။ ။

မြန်မာပြန်။ ။ အပေါင်းအဖော် နည်းပါး၍ ပစ္စည်းဥစ္စာများစွာ ရှိသော ကုန်သည်သည် ဘေးရှိသော လမ်းခရီးကို ရှောင်ကြဉ်သကဲ့သို့၊ အသက်ရှင်လိုသူသည် အဆိပ်ကို ရှောင်ကြဉ်သကဲ့သို့ ပညာရှိသူသည် မကောင်းမှုကို ရှောင်ကြဉ်ရာပေသတည်း။

ဤဓမ္မဒေသနာတော်အဆုံးမှာ ထိုရဟန်းငါးရာတို့သည် ပဋိသမ္ဘိဒါလေးပါးနှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်ကြ လေသည်။

မဟာဓနကုန်သည်ဝတ္ထုပြီး၏။

*

*

*

(၈)

ကုက္ကုဒ္ဓမိတ္တမုဆိုးဝတ္ထု

မြတ်စွာဘုရားသခင်သည် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးစံနေတော်မူစဉ် ကုက္ကုဒ္ဓမိတ္တမည်သော မုဆိုးကို အကြောင်းပြု၍ “ပါဏိမိ စေဝ ဏောနာဿ” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော် မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

ထူးလှတဲ့ဖူးစာကံ

ရာဇဂြိုဟ်ပြည် သူဌေးကြီးတစ်ဦးမှာ အရွယ်ရောက်သော သမီးပျိုတစ်ယောက်ရှိသည်။ အမိအဖတို့က သမီးဖြစ်သူအား အလုပ်အကျွေးအဖြစ် အလုပ်သမတစ်ယောက်ကိုသာပေး၍ ဘုံခုနစ်ဆင့် ပြာသာဒ်ပေါ်မှာ ချမ်းသာစွာနေစေသည်။

တစ်နေ့သော ညနေစောင်းမှာဖြစ်သည်။ လေသာပြတင်းမှ လမ်းကိုမျှော်ကြည့်နေသည်။ ထိုအခိုက် လမ်းမပေါ်မှာ လှည်းတစ်စီး မောင်းလာနေသည်။ လှည်းပေါ်မှာ သမင်သားတို့ကို ရောင်းချရန် တင်ထားသည်။ ထိုလှည်းကို ကုက္ကုဒ္ဓမိတ္တ မည်သောမုဆိုးက မောင်းလာသည်။ သူဌေးသမီးသည် ထိုမုဆိုးကို မြင်လျှင်မြင်ချင်း ချစ်ခင်တိမ်းညွတ်စိတ် ဖြစ်လာသည်။ အလုပ်သမအား-

“သွားပါချေ၊ ထိုသူ မည်သည့်အချိန်အခါမှာ ပြန်လာမည်ကို မေး၍လာခဲ့ပါ” ဟူ၍ လက်ဆောင်ကိုပါပေးပြီးမှာထား စေလွှတ်လိုက်သည်။ အလုပ်သမသည် ကုက္ကုဋမိတ္တမုဆိုးထံ အမြန်သွားရောက်ပြီး-

“အသင်မုဆိုး-သင်သည် မည်သည့်အခါ ပြန်ပါမည်နည်း” မေးသည်။

“ယနေ့မှာ ဤအသားတို့ကို ရောင်းချပြီး နက်ဖြန်ခါ နံနက်စောစောမှသာ ပြန်နိုင်ပါမည်”

“မည်သည့်တံခါးပေါက်မှ ထွက်ပါမည်နည်း”

“ဤမည်သောတံခါးပေါက်မှ ထွက်ပါမည်” ဟူသော စကားကို ကြားသိရလျှင် အလုပ်သမသည် မှတ်သား၍ သူဌေးသမီးအား ပြန်ပြောပြသည်။

သူဌေးသမီးသည် သင့်လျော်ရာရာ အဝတ်တန်ဆာ ပစ္စည်းဥစ္စာကို ထုပ်ပိုးပြင်ဆင်၍ နောက်တစ်နေ့နံနက် စောစောမှာ ညစ်နွမ်းသော အဝတ်ကိုဝတ်ပြီး ရေအိုးရွက်ကာ ကျွန်မနှင့်အတူ ရေဆိပ်သို့ သွားသကဲ့သို့ပြု၍ မုဆိုးလာမည့်လမ်းမှာ စောင့်မျှော်နေသည်။ ကုက္ကုဋမိတ္တ မုဆိုးလည်း ပြောထားခဲ့သည်အတိုင်း နံနက် စောစောကပင် လှည်းမောင်းထွက်လာခဲ့သည်။ သူဌေးသမီးရှေ့မှ လှည်းလွန်သွားလျှင် သူဌေးသမီးက လှည်းနောက်မှ အထုပ်ပိုက်၍ လျှောက်လိုက်သွားသည်။ မုဆိုးက-

“ချစ်နှမ-သင်သည် မည်သူ၏သမီး ဖြစ်ပါသနည်း၊ ငါသည် သင်ချစ်နှမကို မည်သူ၏သမီး မှန်းမသိပါ။ ငါ့နောက်ကို မလိုက်လာပါနှင့်” တားမြစ်ပြောဆိုသည်။

“အရှင်-သင်သည် ကျွန်တော်မကို ခေါ်ဆောင်လာသည် မဟုတ်ပါ။ ကျွန်တော်မဘာသာ လိုက်လာပါသည်။ အရှင်သည် မည်သည့်စကားမှ မပြောဆိုဘဲ မိမိလှည်းကိုသာ မောင်းပါ” ဆိုလာသဖြင့် မုဆိုးကအထပ်ထပ်အခါခါ တားမြစ်ပြောဆိုသည်။ သူဌေးသမီးက-

“အရှင်-မိမိထံမှောက်သို့ ရောက်ရှိလာသည့် ကျက်သရေကို မပစ်ပယ်ကောင်းပါ” ဆိုလျှင် မုဆိုးက-

“...ဤသတို့သမီးသည် ငါ့အပေါ်မှာ မေတ္တာသက်ဝင် ချစ်ခင် တိမ်းညွတ်၍ လိုက်လာခြင်း ဖြစ်ပေမည်...” သိရှိ၍ သူဌေးသမီးကို လှည်းပေါ်တင်၍ ခေါ်ဆောင်သွားလေသည်။

သူဌေးသမီး၏ မိခင်ဖခင်တို့သည် ပျောက်ဆုံးသောသမီးကို ထိုမှာ ဤမှာစုံစမ်းရှာဖွေကြသော်လည်း မတွေ့မမြင်သဖြင့် ‘သေပြီ’ ယူဆကာ သေသူ့အတွက် ပြုလုပ်ထိုက်သော အလှူကို ပေးလှူလိုက် ကြသည်။

သူဌေးသမီးသည် ကုက္ကုဒ္ဓမုဆိုးနှင့် ပေါင်းဖော်ခြင်းကို အစွဲပြု၍ သားခုနစ်ယောက်မွေးဖွားလာသည်။ သားတို့သည် အစဉ်အတိုင်း ကြီးပြင်းလာပြီး အရွယ်ရောက်လျှင် သင့်တော်ရာ အမျိုးသမီးတို့နှင့် ထိမ်းမြားလက်ဆက်ခဲ့ကြသည်။

မုဆိုးထံသို့ မြတ်စွာဘုရားကြွတော်မူလာခြင်း

တစ်နေ့သောနံနက် မိုးသောက်ယံမှာ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်သည် မဟာကရုဏာ သမာပတ်ဖြင့် လောကကို ကြည့်တော်မူလေသော် ‘သား၊ ချွေးမတို့နှင့်အတူ ကုက္ကုဒ္ဓမုဆိုး ဉာဏ်တော်အတွင်းသို့ ဝင်လာသည်’ကို မြင်တော်မူသည်။ ‘မည်သို့ ဖြစ်လတ္တံ့နည်း’ဟု ဆက်၍ ဆင်ခြင်ပြန်သော် ‘တစ်ဆယ့်ငါးယောက် ကုန်သော ထိုသူတို့၏ သောတာပတ္တိဖိုလ်နှင့် ပြည့်စုံမည့်အကြောင်း’ ကို မြင်တော်မူသောကြောင့် နံနက်စောစောကပင် သပိတ်သင်္ကန်းကို ယူတော်မူပြီး ကုက္ကုဒ္ဓမုဆိုး၏ ကျော့ကွင်းထောင်ထားရာသို့ ကြွသွားတော်မူသည်။

မြတ်စွာဘုရားသခင် ကြွသွားတော်မူသော ထိုနေ့မှာ ထောင် ထားသော ကျော့ကွင်းအသီးသီး၌ သမင်တစ်ကောင်မှ မမိဘဲ ရှိနေသည်။ မြတ်စွာဘုရားသခင်သည် ကျော့ကွင်းတစ်ခုအနီးမှာ ခြေတော်ရာကိုပြထား၍ ရှေ့တည့်တည့်ရှိ ချုံအောက်တစ်နေရာမှာ

သီတင်းသုံး ထိုင်နေတော်မူသည်။ ကုက္ကုဋမိတ္တမုဆိုးသည် နံနက် စောစောကပင် လေးကိုကိုင်စွဲ၍ ထောင်ထားသော ကျော့ကွင်းတို့ကို လိုက်ကြည့်သည်။ မည်သည့်ကျော့ကွင်းမှာမှ သားကောင်များ မိနေသည်ကို မတွေ့ရဘဲ တစ်ခုသော ကျော့ကွင်း အနီးမှာ ချထားသော မြတ်စွာဘုရားသခင်၏ ခြေတော်ရာကိုသာ မြင်လေ သည်။

“...မည်သူသည် ငါ့ကျော့ကွင်းမှာ မိထားသော သားသမင်တို့ကို ဖြေလွှတ်လိုက်သနည်း...” စဉ်းစားပြီး ခြေရာရှင်ဖြစ်သော မြတ်စွာဘုရားသခင်၌ ရန်ငြိုးဖွဲ့ကာ အစဉ်အတိုင်းလိုက်ကြည့်ရာ ချုံတစ်ခု အောက်မှာ သီတင်းသုံးထိုင်နေတော်မူသော မြတ်စွာဘုရား သခင်အား တွေ့မြင်၍-

“...ဤသူသည်ပင် ငါ့သားသမင်တို့ကို ဖြေလွှတ်လိုက်သည် ဖြစ်ပေလိမ့်မည်။ ဤသူကို သတ်မည်...” တွေးလျက် လေးညို့ကို ဆွဲတင်လိုက်သည်။

မြတ်စွာဘုရားသခင်သည် လေးညို့ကို ဆွဲတင်ခြင်းကိုသာ ခွင့်ပေးတော်မူသည်။ ပစ်လွှတ်ခြင်း ချခြင်းကို ခွင့်ပေးတော်မမူသဖြင့် မုဆိုးသည် လေးကို ပစ်လွှတ်ခြင်းငှာလည်းကောင်း၊ ချခြင်းငှာလည်းကောင်း မတတ်နိုင်ဖြစ်နေသည်။ မုဆိုး၏ နံရိုးတို့သည် ကျို ထွက်အသကဲ့သို့ဖြစ်၍ ပါ စပ်မှ တတွေ အလိမ် လိမ် ယိုစီ ကာပင်ပန် နွမ်းနယ်လျက် မတုန်မလှုပ်ရှိနေသည်။

လိုက်လာသော သားခုနစ်ယောက်

အချိန်တန်သော် မုဆိုးပြန်မရောက်လာလျှင် မယားဖြစ်သူက သားတို့အိမ်သို့သွား၍-

“ချစ်သားတို့-သင်တို့ဖခင်သည် နေ့တိုင်းနှင့်မတူ၊ ယနေ့မှာ အလွန်ကြာမြင့်လှပြီ၊ ပြန်မလာသေးပါ။ သင့်ဖခင်ထံသို့ အမြန် လိုက်သွားကြည့်ကြပါဦး” စေလွှတ်သည်။ သားခုနစ်ယောက်တို့သည် လေးကိုယ်စီကိုင်စွဲပြီး လိုက်သွားကြသည်။ မတုန်မလှုပ်ဖြင့် လေးကို

မပစ်နိုင်၊ မချနိုင်ဘဲ တည်ရှိနေသော ဖခင်ကိုလည်းကောင်း၊ ချုံအောက်မှာ သီတင်းသုံးထိုင်နေတော်မူသော မြတ်စွာဘုရားသခင်ကိုလည်းကောင်း တွေ့မြင်ရလျှင်-

“...ဤသူသည်ပင် ငါ့ဖခင်၏ ရန်သူဖြစ်ပေလိမ့်မည်...” အောက်မေ့မှတ်ထင်၍ သားအားလုံးက လေးညှို့ကိုယ်စီ ဆွဲတင်လိုက်သည်။ မြတ်စွာဘုရားသခင်၏ တန်ခိုးတော်ကြောင့် သားခုနစ်ယောက် တို့လည်း ဖခင်နည်းတူ မတုန်မလှုပ်ရှိနေကြသည်။

မုဆိုးမယားက ချွေးမတို့နှင့်အတူလိုက်သွားခြင်း

သားတို့၏ မိခင်ဖြစ်သူက-

“...ငါ့လင်သည် အလွန်ကြာမြင့်လှသည်ဟူ၍ သားခုနစ်ယောက်တို့ကို စေလွှတ်၍ ကြည့်ခိုင်းလိုက်သည်။ ထိုသားတို့လည်း ပေါ်မလာကြ။ ဘာများဖြစ်နေကြပါလိမ့်...” တွေ့၍ ချွေးမတို့ကို ခေါ်ကာ လိုက်သွားသည်။ လေးကိုယ်စီ ကိုင်ငင်ဆွဲတင် လျက်သားဖြင့် မတုန်မလှုပ်ဖြစ်နေကြသော လင်နှင့်အတူ သားတို့ကို မြင်၍-

“...မည်သူသည် ဤသူတို့၏လေးတို့ကို မပစ်နိုင် မချနိုင်အောင် ပြုထားပါလိမ့်မည်နည်း...” တွေးကာ ထိုထိုဤဤ ကြည့်ရှုသော် မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်အား တွေ့မြင်လျှင် လက်နှစ်ဖက်တို့ကို မြှောက်ချီပြီး-

“ကျွန်တော်မ၏ ဖခင်ကို မဖျက်ဆီးကြပါကုန်လင့်” ဟု အသံကျယ်စွာ အော်ဟစ်ပြောဆိုသည်။

ကုက္ကုဋ္ဌမိတ္တမုဆိုးသည် မယားဖြစ်သူ၏ ဟစ်အော်ပြောဆိုသော အသံကို ကြားလျှင်-

“...ငါ့အား ပျက်စီးခြင်းမက ပျက်စီးလေစွတကား၊ ဤသူသည် ငါ၏ယောက္ခမ ဆိုသူပါတကား၊ ငါသည် ဝန်လေးသော အမှုကို ပြုမိလေပြီ...” တွေးတောမိသည်။ သားတို့ကလည်း-

“...ဤသူသည် 'ငါတို့၏ အဘိုးဆိုသူဖြစ်သတဲ့ ငါတို့သည် ဝန်လေးသောအမှုကို ပြုမိကြလေပြီ...’ဟု ကြံစည်အောက်မေ့ ပြကြသည်။

ကုက္ကုဋ္ဌမိတ္တမုဆိုးအား-

“...ဤသူကား ငါ၏ယောက္ခမပေတည်း...”ဟု မေတ္တာစိတ် ဖြစ်လာသည်။ သားဖြစ်သူတို့အားလည်း-

“...ဤသူသည် ငါတို့၏ အဘိုးပေတည်း...”ဟု မေတ္တာစိတ် ဖြစ်လာကြသည်။

သောတာပန်တည်ကြခြင်း

မယားဖြစ်သူသည် လင်၊ သားတို့၏ လက်မှာရှိသော လေးတို့ကို ဆွဲယူလွှင့်ပစ်လိုက်ပြီး-

“ငါ့ဖခင်အား တောင်းပန် သည်းခံကြစေကုန်လော့”ပြောဆို သည်။

မြတ်စွာဘုရားသခင်သည် ထိုသူတို့၏ နူးညံ့သောစိတ်ရှိသည်၏ အဖြစ်ကို သိတော်မူ၍ တန်ခိုးတော်ကို ရုပ်သိမ်းတော်မူလိုက်သည်။ မုဆိုးနှင့်တို့သည် ထိုအခါမှ လှုပ်ရှားနိုင်ကြပြီး၊ မြတ်စွာဘုရား သခင်အား ရှိခိုးဦးချ၍-

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား- ရှင်တော်မြတ်ဘုရားတို့သည် တပည့်တော်တို့အား သည်းခံ ခွင့်လွှတ် တော်မူပါဘုရား” တောင်းပန်လျှောက်ကြား၍ သင့်တော်ရာ မှာ ထိုင်နေကြသည်။ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က ဒေသနာစဉ်ကို ဟောကြားတော်မူသည်။ ဒေသနာတော်အဆုံးမှာ ကုက္ကုဋ္ဌမုဆိုးသည် သားခုနစ်ယောက်၊ ချွေးမခုနစ်ယောက်တို့နှင့်အတူ သောတာပတ္တိဖိုလ်၌ တည်လေသည်။

(မယားဖြစ်သူဌေးသမီးကား ရှေးဦးကတည်းက သောတာပန် ဖြစ်ပြီးသူတည်း။ နောက်၌ ထင်ရှားလတ္တံ့.)

အရှင်အာနန္ဒာ မေးလျှောက်ခြင်း

မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်သည် ထိုမိသားစုအား သောတာပတ္တိဖိုလ်၌ တည်စေပြီးနောက် ဆွမ်းခံလှည့်လည်ကာ ကျောင်းတော်သို့ ပြန်ကြွလာခဲ့သည်။ ညနေစောင်း အရောက်တွင် အရှင်အာနန္ဒာမထေရ်က မြတ်စွာဘုရားသခင်ထံ ချဉ်းကပ်၍ မေးလျှောက်သည်။

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား- ရှင်တော် မြတ်ဘုရားတို့သည် အဘယ်အရပ်သို့ ကြွရောက်တော် မူခဲ့ပါသနည်း ဘုရား”

“ချစ်သားအာနန္ဒာ- ငါဘုရားသည် ကုက္ကုဒ္ဓမိတ္တမုဆိုးထံသို့ ကြွရောက်ခဲ့ပေသည်”

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား- ရှင်တော် မြတ်ဘုရားတို့သည် ထိုမုဆိုးကို ပါဏာတိပါတအမှု ပြုကျင့်ခြင်းမှ ရှောင်ကြဉ်ကြောင်းကို နည်းလမ်းဥပဒေဖြင့် ဆုံးမတော်မူခဲ့ပါပြီဘုရား”

“မှန်ပေသည် ချစ်သားအာနန္ဒာ၊ ငါဘုရားသည် ထိုကုက္ကုဒ္ဓမိတ္တ မုဆိုး၊ ၎င်း၏သားနှင့်ချွေးမ အားလုံးပေါင်း တစ်ဆယ့်ငါးယောက်တို့ ကို မတုန်မလှုပ်သော သဒ္ဓါတရား၌ တည်စေခဲ့ပြီ။ ရတနာသုံးပါး၌ အကြွင်းမဲ့ ယုံကြည်ခြင်းကို ပြုခဲ့ပြီဖြစ်၍ ပါဏာတိပါတ အမှုကို မပြုလုပ်တော့သော အဖြစ်ကို ဖြစ်စေခဲ့လေပြီ”

ထိုအခါ ရဟန်းတို့က မေးလျှောက်ကြသည်။

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား- ထိုမုဆိုးမှာ ခင်ပွန်းမယားရှိပါသလောဘုရား”

“ချစ်သားရဟန်းတို့- ထိုမုဆိုးမှာ ခင်ပွန်းမယားရှိပေသည်။ သို့မယားဖြစ်သည် အမိအဖများအိမ်မှာနေစဉ် သတိုးသမီး အဖြစ်ကပင် သောတာပန်ဖြစ်လေပြီး ဖြစ်သည်” မိန့်တော်မူသည်။

လင်မုဆိုး မယားသောတာပန်

ထို့နောက် ရဟန်းတို့သည် ညချမ်းအခါ တရားသဘင် အစည်းအဝေးမှာ စုဝေးပြောဆိုကြသည်။

“ငါ့ရှင်တို့-ကုက္ကုဋ္ဌမိတ္တမုဆိုး၏ မယားသည် ငယ်ရွယ်စဉ် သတို့သမီးအဖြစ်ကပင် သောတာပတ္တိဖိုလ်သို့ ရောက်ခဲ့သည်။ မုဆိုးနှင့် အကြောင်းပါပြီးနောက် သားခုနစ်ယောက်ပင် မွေးဖွားခဲ့ ပေသည်။ ထိုမယားဖြစ်သူသည် ဤမျှသော ကာလပတ်လုံး လင်မုဆိုးက ‘လေးကိုယူခဲ့၊ မြားကိုယူခဲ့၊ လုံကိုယူခဲ့၊ ပိုက်ကွန်ကိုယူခဲ့ စသည်-’ပြောဆို စေခိုင်းလျှင် ထိုမယားဖြစ်သူက ယူခိုင်းသော အရာဝတ္ထုတို့ကို ယူပေးခဲ့သည်။ မုဆိုးသည် ထိုမယားယူပေးသော လေးမြားစသည်တို့ဖြင့် သူ့အသက်သတ်ခြင်းအမှုကို ပြုပေသည်။ အသို့နည်း ငါ့ရှင်တို့-သောတာပန်ပုဂ္ဂိုလ်တို့သည် သူ့အသက် သတ်ခြင်း ပါဏာတိပါတကံကို ပြုလုပ်ကြကုန်သေးသလော” ဟူသော စကားကို စည်းဝေးပြောဆိုနေကြသည်။

မြတ်စွာဘုရားသခင်ကိုယ်တော်မြတ် တရားသဘင်သို့ ကြွတော် မူလာ၍ မေးမြန်းတော်မူသည်။

“ချစ်သားရဟန်းတို့-ငါဘုရားကြွလာတော်မူသောအခါမှာ အဘယ်စကားကို စည်းဝေးပြောဆို နေကြသနည်း”

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား- ဤမည်သောစကား ဖြစ်ပါသည်ဘုရား”

“ချစ်သားရဟန်းတို့-

သောတာပန်ပုဂ္ဂိုလ်တို့သည် သူတစ်ပါး၏ အသက်ကိုသတ်ခြင်း ပါဏာတိပါတကံကို မပြုကြကုန်။ ထိုမိန်းမကား ‘အရှင်လင်ဖြစ်သူ၏ စကားကို လိုက်နာမည်ဟူသော အခြင်းအရာစိတ်ထားဖြင့် ထိုသို့သော လင်ဖြစ်သူစေခိုင်းသည့် အမှုကိုပြုပေသည်။ ဤလေးမြားတို့ကို

ယူသွား၍ လင်ဖြစ်သူသည် သတ္တဝါတို့ကို သတ်ဖြတ်ပါစေ” ဟူသော စိတ်ထားသည် ထိုမိန်းမမှာမရှိပါချေ။

ချစ်သားရဟန်းတို့-

ထိုစကားမှန်ပေသည်။ လက်ဖဝါးပေါ်မှာ အနာမရှိလျှင် အဆိပ်ကိုလက်ဖြင့် ကိုင်သော်လည်း အဆိပ် မတက်နိုင် သကဲ့သို့၊ ထို့အတူသာလျှင် အကုသိုလ် စေတနာ မရှိသဖြင့် စင်စစ် အကုသိုလ်ကို မပြုလုပ်သောသူအား လေးမြား စသည်ကို ယူဆောင် ပေးငြား သော်လည်း အကုသိုလ်မည်သည် မဖြစ်လေ” မိန့်တော်မူပြီး လျှင် အောက်ပါဓမ္မဒေသနာတော်ကို ဟောကြား တော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

ပါဏိမ္မိ စေ ဝဏော နာဿ၊

ဟရေယျ ပါဏိနာ ဝိသံ။

နာဗ္ဗဏံ ဝိသမန္ဓေတိ၊

နတ္ထိ ပါပံ အကုဗ္ဗတော။ ။

မြန်မာပြန်။ ။ လက်မှာအနာမရှိလျှင် လက်ဖြင့် အဆိပ်ကို ကိုင်နိုင် ၏။ အနာမရှိသောလက်ကို အဆိပ် မတက်နိုင်။ မကောင်းမှုပြုရန် စိတ်ထားမရှိသူအား မကောင်းမှု ဟူသည် မရှိချေ။

ဆိုလိုရင်းအဓိပ္ပာယ်။ ။ အနာမရှိသောလက်ဖြင့် အဆိပ်ကိုကိုင် သော်လည်း အဆိပ်မတက်နိုင်သကဲ့သို့၊ ဤ အတူသာလျှင် လေးမြားစသည်ကို ယူဆောင် ပေးသောသူအား အကုသိုလ် စေတနာ မရှိ သောကြောင့် မကောင်းမှု မပြုသူအား မကောင်းမှုမရှိ။ အနာမရှိသော လက်သို့ အဆိပ်မလိုက်နိုင်၊ မတက်နိုင် သကဲ့သို့ သူ၏ စိတ်သည် မကောင်းမှုသို့ အစဉ်မလိုက် ချေ၊

ဟူ၍တည်း။

သတေသနာ
အာသနာသိက္ခာ

ကုက္ကုဒ္ဓမိတ္တမုဆိုးဝတ္ထု

ဤဓမ္မဒေသနာတော်အဆုံးမှာ များစွာသောသူတို့ သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေသည်။

ဖြစ်စဉ်အဆက်

ရဟန်းများ မေးလျှောက်ခြင်း

ထို့နောက် အခါတစ်ပါးမှာ ရဟန်းတို့သည် တရားသဘင်အစည်းအဝေးတွင် ကုက္ကုမိတ္တမုဆိုးနှင့် ပတ်သက်၍ စကားအဖြစ် စည်းဝေးပြောဆို နေကြပြန်သည်။

“ငါ့ရှင်တို့-ကုက္ကုမိတ္တမုဆိုးသည် သား ချွေးမတို့နှင့်အတူ အဘယ်သို့လျှင် သောတာပတ္တိမဂ်ဖိုလ်၏ အကြောင်း ဥပနိဿယနှင့် ပြည့်စုံခြင်း ဖြစ်ပါလိမ့်မည်နည်း။ အဘယ်အကြောင်းကြောင့် မုဆိုးအမျိုး၌ ဖြစ်ရပါလိမ့်မည်နည်း” ဟူ၍ စည်းဝေးပြောဆို နေကြသည်။

ထိုအခိုက် မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်သည် တရားသဘင်သို့ ကြွတော်မူလာ၍ အမေးတော်ရှိသဖြင့် လျှောက်ထားကြလေသော် မြတ်စွာဘုရားသခင်သည် ရဟန်းတို့အား ထင်လင်းစွာ ပြတော်မူလိုသဖြင့် အတိတ်ဇာတ်ကြောင်းကို ပြန်ပြောင်းဟောကြားတော်မူလေသည်။

အတိတ်ဖြစ်ရပ်

ကဿပဘုရားရှင်စေတီတော်

ချစ်သားရဟန်းတို့-

လွန်လေပြီးသောကာလ ဤဘဒ္ဒကမ္ဘာမှာ သုံးဆူမြောက် ပွင့်တော်မူသော ကဿပမြတ်စွာဘုရား ပရိနိဗ္ဗာန်စံဝင်ပြီးနောက် ကြွင်းကျန်သော ဓာတ်တော်ကို ဓာတုစေတီ တည်ထားကိုးကွယ်ရန် အတွက်-

“ဤစေတီတော်အတွက် အင်္ဂတေမြေညက်အဖြစ် မည်သည်ကို ပြုမည်နည်း။ ရေအဖြစ် အဘယ်ကို အသုံးပြုမည်နည်း” ညှိနှိုင်းတိုင်ပင်ကြသည်။ တိုင်ပင်ပြီးနောက်-

“စိမ်းရွှေသော မြင်းသီလာဖြင့်ပြီးသော မြေညက်သည် အင်္ဂတေ ဖြစ်ပေလတ္တံ့၊ နှမ်းဆီသည် ရေကိစ္စဖြစ်ပေလတ္တံ့” ဟု စိမ်းရွှေသော မြင်းသီလာကျောက်ကို ထောင်းကြိတ်၍ ဆီဖြင့်ကြိတ်နယ်ပြီး အုတ်နှင့် အစေ့အစပ်ပြုကာ ရွှေဖြင့်စီကုန်လျက် အတွင်းစေတီကို တည်ကြ သည်။

အပဖြစ်သော မျက်နှာဝမှာကား ရွှေအုတ်တို့ဖြင့်သာ စီကြသည် ရွှေအုတ်တစ်ချပ်သည် အဖိုးတစ်သိန်းထိုက်သည်။ စေတီတော်ပြီးလှ၍ ဌာပနာတိုက်တော်ကို ပိတ်ချိန်နီးသောအခါ-

“ပစ္စည်းဥစ္စားများစွာလိုပေသည်။ မည်သူ့ကို အကြီးအမှူးဦးစီး ခေါင်းဆောင်ပြုကြမည်နည်း” တိုင်ပင်ကြသည်။ တောသူဌေး တစ်ဦးက-

“ဓာတ်တော်ဌာပနာရာမှာ ငါသည်အကြီးအမှူးဖြစ်ပေအံ့” ဆို၍ တစ်ကုဋေသောဥစ္စာကို ထည့်ဝင်လှူဒါန်းသည်။ ထိုကိုမြင်၍ လူအများက-

“မြို့ကြီးပေါ်မှာနေသော သူဌေးကြီးသည် ပစ္စည်းဥစ္စာတိုးပွား ရန်သာ ရှာမှီးစုဆောင်းနေသည်။ ဤသို့ သဘောရှိသော ဘုရား စေတီတော်ကြီး၌သော်လည်း အကြီးအမှူးဖြစ်ဖို့ရန် စိတ်မကူးလေ။ တောသူဌေးသည် တစ်ကုဋေမျှလောက်သောငွေကို ထည့်ဝင်လှူဒါန်း ပြီး အကြီးအမှူးပြုလေဘိသည်” ဟု မြို့သူဌေးအားကဲ့ရဲ့ ရှုတ်ချ ကြသည်။ ထိုစကားကို မြို့သူဌေးကြားလျှင်-

“ငွေနှစ်ကုဋေထည့်ဝင်၍ ငါအကြီးအမှူးပြုမည်” ဆိုသည်။

တောသူဌေးက-

“ငါသည်သာ အကြီးအမှူးပြုမည်” ဆို၍ ငွေသုံးကုဋေ ပေးလှူသည်။ မြို့သူဌေးက လေးကုဋေဆိုသည်။ တောသူဌေးက

ငါးကုဋေဆိုပြန်သည်။ ဤသို့ဖြင့် အစဉ်အတိုင်း တစ်လှည့်စီ တက်သွားရာ မြို့သူဌေးက ရှစ်ကုဋေပေးလှူမည်ဆိုသည်။

တောသူဌေးမှာ ငွေအားလုံး ကိုးကုဋေသာရှိသည်။ မြို့သူဌေးမှာ ကား ကုဋေလေးဆယ်ရှိသည်။ တောသူဌေး စဉ်းစားသည်။

“...ငါသည် ငွေကိုးကုဋေကိုလှူခဲ့လျှင် ငါ့အိမ်မှာ ဥစ္စာ မရှိသည်၏ အဖြစ်သည် ထင်ရှားပေလိမ့်မည်...” စဉ်းစားပြီး-

“ငါသည် ငွေရှစ်ကုဋေကိုလည်း ပေးလှူပါမည်။ ငါ၏ သားခုနစ်ယောက်နှင့် ငါ့မယားကိုလည်း စေတီတော်၌ ဘုရားကျွန် ဖြစ်ပါမည်” ပြောဆို၍ လှူဒါန်းလေသည်။ မြို့သူဌေးကမူ-

“ငါသည်ပစ္စည်းဥစ္စာကိုသာ ပေးလှူနိုင်ပါမည်။ ဤသူကဲ့သို့ သားမယားနှင့်တကွ မိမိကိုယ်ကို ကျွန်အဖြစ် မလှူဒါန်း နိုင်ပါ။ ဤသူ့ကိုသာလျှင် အကြီးအမှူးပြုကြပါတော့” ဆို၍ နောက်ဆုတ် သွားသည်။ လူအများက တောသူဌေးကို အကြီးအမှူး အဖြစ်ခန့်ထား လိုက်ကြသည်။

စေတီတော်အားပြုဖူးခဲ့သောကောင်းမှု

“ချစ်သားရဟန်းတို့-

ဤသို့ဖြင့် တောသူဌေးအပါအဝင် တစ်ဆယ့်ခြောက်ယောက် သော သူတို့သည် ဘုရားကျွန်ဖြစ်သွားကြသည်။ တိုင်းသား ပြည်သူ တို့က သူတို့ကို သနားသဖြင့် ကျွန်အဖြစ်မှ ကင်းလွတ်ခွင့် ပြုကြ သည်။ သို့သော် တောသူဌေး မိသားစုသည် စေတီတော်၌ ဝတ်ကြီး ဝတ်ငယ်ကို ပြုလျက် အသက်ရှည်သမျှ ကာလပတ်လုံး တည်နေကြ ပြီး စုတေသော် နတ်ပြည်၌ ဖြစ်ကြလေသည်။

ထိုသူတို့သည် တစ်ဆူသော ဘုရားရှင်အကြား ကာလပတ်လုံး နတ်ပြည်၌သာ တည်နေကြရပြီး ငါ့ဘုရားရှင်ပွင့်တော် မူလာသော အခါမှာ မယားဖြစ်ခဲ့ဖူးသူသည် နတ်ပြည်မှ စုတေခဲ့၍ ရာဇဂြိုဟ်ပြည်

မှာ သူဌေးသမီးဖြစ်လာသည်။ သူဌေးသမီးသည် သတို့သမီး အဖြစ် ငယ်စဉ်ကပင် သောတာပတ္တိဖိုလ်သို့ ရောက်လေ ခဲ့သည်။

လင်ဖြစ်သူကား၊ ဘဝတို့မှာ လှည့်လည်ပြောင်းသွားရသည် ဖြစ်၍ မုဆိုးအမျိုး၌ ဖြစ်လာသည်။ သူဌေးသမီးသည် ထိုမုဆိုးကို မြင်သည်နှင့် တစ်ပြိုင်နက် ရှေးဘဝက ဖြစ်ခဲ့ဖူးသော ချစ်ခြင်းသည် ရုတ်ခြည်းဖြစ်ပေါ်လာခြင်း ဖြစ်လေသည်” မိန့်တော်မူပြီးလျှင် အောက်ပါဓမ္မဒေသနာတော်ကို ဟောကြားတော်မူလေသည်။

ပုဗ္ဗေဝ သန္နိဝါသေန၊
ပစ္စုပ္ပန္န ဟိတေန ဝါ။
ဧဝံ တံ ဇာယတေ ပေမံ၊

ဥပ္ပလံဝ ယထောဒကေ။ ။

မြန်မာပြန်။ ။ ရှေးရှေးဘဝ၌ ပေါင်းသင်းကြည်ဖြူ အတူနေခဲ့ဖူး သောကြောင့်လည်းကောင်း၊ ယခု ပစ္စုပ္ပန်ဘဝ၌ အကျိုးတူ ဆောင်ရွက်ဖက်ဖြစ်သောကြောင့် လည်း ကောင်း ဤအကြောင်းနှစ်ပါးကြောင့် မြင်လျှင် မြင်ချင်း ချစ်ခင်စုံမက် နှစ်သက်ရခြင်း ဖြစ်လေ သည်။ ဥပမာသော်ကော- ရေမှာ ပေါက်ရောက် သော ကြာပန်းကဲ့သို့တည်း။

“ချစ်သားရဟန်းတို့-

ထိုသူဌေးသမီးသည် ရှေးကဖြစ်ခဲ့ဖူးသော ချစ်ခြင်းရှိသော ကြောင့်သာလျှင် မုဆိုးနေအိမ်သို့ ရောက်သွားရလေသည်။ သူတို့၏ သားများလည်း နတ်ပြည်မှ စုတေလာခဲ့၍ ထိုသူဌေးသမီးဝမ်းမှာ ပဋိသန္ဓေနေကြသည်။ ချွေးမဖြစ်သူတို့သည်လည်း နတ်ပြည်မှစုတေ လာခဲ့၍ ထိုထိုသော အမျိုးတို့အိမ်မှာ အသီးသီးဖြစ်ကြရပြီး အရွယ် ရောက်သော် ထိုသားဖြစ်သူများနှင့် အိမ်ထောင်ကျကာ မုဆိုးအိမ်သို့ ရောက်ခဲ့ကြလေသည်။

“ချစ်သားရဟန်းတို့-

ထိုသူအားလုံးတို့သည် ကဿပဘုရားရှင် သာသနာတော် ထွန်းလင်းစဉ်အခါက ကဿပမြတ်စွာဘုရား၏ ဓာတုစေတီတော် အား ရိုသေစွာဖြင့် ဝေယျာဝစ္စကုသိုလ် ပြုခဲ့ဖူးသော ကုသိုလ် ကောင်းမှု၏အစွမ်းကြောင့် ယခုဘဝမှာ သောတာပတ္တိဖိုလ်သို့ ရောက်ကြရလေကုန်သည်”ဟု မိန့်မြွက်တော် မူလေသည်။

ကုက္ကုဋမိတ္တမုဆိုးဝတ္ထုပြီး၏။

*

*

*

(၉)

ကောက ခွေးမုဆိုးဝတ္ထု

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်း
တော်၌ သီတင်းသုံးစံနေတော်မူစဉ် ကောကမည်သော ခွေးမုဆိုးကို
အကြောင်းပြု၍ “ယော အပ္ပဒုဋ္ဌဿ နရဿ ဒုဿတိ” အစရှိသော
ဓမ္မဒေသနာ တော်ကို ဟောကြားတော် မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

ခွေးမုဆိုး ကောက

ကောကမည်သော ခွေးမုဆိုးသည် တစ်နေ့မှာ လေးကိုယူ၍
ခွေးများခြံရံလျက် တောသို့သွားသည်။ လမ်းမှာဆွမ်းခံကြွလာသော
ရဟန်းတစ်ပါးကို တွေ့မြင်၍ အမျက်ထွက်ပြီး-

“...ငါ့အား ယနေ့သူယုတ်မာကို တွေ့မြင်ရသည်။ ယနေ့
လာဘ်တိတ်ပြီ။ ဘာတစ်ခုမှ ရလိမ့်မည်မဟုတ်...” စဉ်းစားပြီး
ရှောင်ထွက်သွားခဲ့သည်။

မထေရ်သည် ဆွမ်းခံလှည့်လည်၍ ဆွမ်းကိစ္စပြီးသည့်နောက်
ကျောင်းသို့ ပြန်ကြွလာခဲ့သည်။ ခွေးမုဆိုးလည်း တောတွင်းမှာ
လှည့်လည်၍ မည်သည့်သားကောင်မှ မရဘဲ ပြန်လာခဲ့သည်။
မုဆိုးက တောမှအပြန်၊ မထေရ်ကကျောင်းသို့အပြန်လမ်းမှာ
ဆုံမိပြန်သည်။ မုဆိုးက-

“...ဤသူယုတ်ကို စောစောက မြင်ရသောကြောင့် ကောသွား ရာမှာ ဘာတစ်ခုမှ ရမလာခဲ့၊ ယခုမျက်နှာချင်းဆိုင်လာတွေ့ နေရပြန် သည်။ ဤသူယုတ်ကို ခွေးတို့ဖြင့် ကိုက်ခိုင်းမည်” ဆိုမြည်ပြီး ခွေးတို့ကို အချက်ပေးလိုက်သည်။ မထေရ်က-

“ဒါယကာ-ဤသို့မပြုပါလင့်” တောင်းပန်သည်။

“ငါသည် ယနေ့နံနက်စောစောမှာ သင့်ကိုမြင်တွေ့ရ သော ကြောင့် သားကောင်တစ်ကောင်မှ မရခဲ့။ ယခုတစ်ဖန်လည်း လာဘ်တိတ်သောသင့်ကို လာတွေ့နေရပြန်ဘိသည်။ သင့်ကို ခွေး တို့ဖြင့် ကိုက်စေမည်”ဆိုကာ ခွေးတို့ကို လွှတ်လိုက်သည်။ မထေရ် သည် သစ်ပင်တစ်ပင်ပေါ်သို့ လျင်မြန်စွာတက်၍ လက်ခုပ် တစ်ဖောင် အမြင့်မှာ ရပ်နေသည်။

ခွေးတို့က သစ်ပင်ကို ဝန်းရံထားကြသည်။ မုဆိုးသည် မထေရ်ထံချဉ်းကပ်လာပြီး-

“သင် သစ်ပင်ပေါ်တက်ပြေးသော်လည်း မလွတ်နိုင်ပြီ” ပြော၍ မထေရ်၏ခြေဖဝါးအပြင်ကို မြားသွားဖြင့်ထိုးသည်။ မထေရ်က-

“ဒါယကာ-ဤသို့မပြုပါလင့်၊ ငါ့အားသက်သာခွင့်ပေးပါ”ဟု အဖန်တလဲလဲ တောင်းပန်သည်။

ခွေးစာဖြစ်သွားသောမုဆိုး

ခွေးမုဆိုးသည် မထေရ်တောင်းပန်စကားကို မနာယူဘဲ ထပ်ကာ တလဲလဲ မြားသွားဖြင့် ထိုးသည်။ မထေရ်သည် ခြေဖဝါးတစ်ခုကို မြားသွားဖြင့်ထိုးခံရလျှင် နာကျင်၍ မြှောက်လိုက်ပြီ အခြားတစ်ဖက် ကို ချနင်းသည်။ မုဆိုးက မြားသွားဖြင့် ထိုးမြဲထိုးသည်။ ဤနည်းဖြင့် ချကာပင့်ကာ ဖြစ်နေသော မထေရ်၏ခြေတော်ကို မြားသွားဖြင့် ထိုးခံရသဖြင့် တစ်ကိုယ်လုံး မီးဖြင့်မြှိုက်သကဲ့သို့ နာကျင်ပူလောင် လာသည်။ ပြင်းထန်သော ဝေဒနာခံစားရသဖြင့် သတိလက်လွတ် ဖြစ်ကာ ရံထားသော ကိုယ်ရုံသင်္ကန်းလျှောကျသွားသည်ကိုပင် မသိလိုက်ပေ။ ထိုကျသွားသော သင်္ကန်းသည် ခွေးမုဆိုးကောက၏ ဦးခေါင်းပေါ်သို့ကျကာ တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားလေသည်။

ခွေးတို့က ‘မထေရ်ကျလာပြီ’ အထင်ဖြင့် သင်္ကန်းအတွင်းသို့ ဝင်၍ မိမိတို့သခင်ဖြစ်သော မုဆိုးကို ကိုက်ခဲစားသောက်ကြသည်။ စားပြီးနောက် သင်္ကန်းတွင်းမှ ထွက်လာခဲ့ကြသည်။ မထေရ်သည် သစ်ကိုင်းခြောက်တစ်ခုကို ချိုးဖဲ့၍ ခွေးတို့အား ပစ်လိုက်သည်။ ခွေးတို့သည် မထေရ်ကိုမြင်ရလျှင်-

“ငါတို့သည် ငါတို့၏သခင်ကို ကိုက်စားမိလေပြီ” ဟု သိသောကြောင့် တောသို့ပြေးဝင်သွားကြသည်။ မထေရ်၏စိတ်မှာ-

“...ငါ၏သင်္ကန်းတွင်းသို့ ဝင်သောကြောင့် ဤဒါယကာမုဆိုး သေခဲ့ရသည်။ အသို့နည်း၊ ငါ၏သီလသည် စင်ကြယ်မှ စင်ကြယ်ပါဦးမည်လော” သံသယဖြစ်လေသည်။

ထို့နောက် မထေရ်သည် သစ်ပင်မှဆင်းခဲ့၍ မြတ်စွာဘုရား သခင်အထံတော်သို့ သွားရောက်ပြီးလျှင် အကြောင်းစုံကို လျှောက်ထားပြီး-

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား- တပည့်တော်၏သင်္ကန်းကို အမှီပြု၍ ထိုမုဆိုးဒါယကာ သေခဲ့ရသည်။ တပည့်တော်၏ သင်္ကန်းကို သီလသိက္ခာ၌ အာပတ်သင့်ရောက်ပါသလော ဘုရား” မေးလျှောက်သည်။

“ချစ်သားရဟန်း- သင်၏သီလသိက္ခာ ပျက်စီးခြင်းမရှိပေ။ ထိုမုဆိုးသည် မပြစ်မှားထိုက်သူအား ပြစ်မှားခြင်းကြောင့် ပျက်စီးခြင်းသို့ ရောက်ရပေသည်။ ထိုကောကမုဆိုးသည် ယခုဘဝမှာသာ ပျက်စီးခြင်းသို့ရောက်ရသည် မဟုတ်သေး။ ရှေးလွန်လေပြီးသော ဘဝတုန်းကလည်း မပြစ်မှားသင့်သူကို ပြစ်မှား ခြင်းကြောင့် ပျက်စီးခြင်းသို့ ရောက်ဖူးသည်သာလျှင်တည်း” မိန့်တော်မူပြီးလျှင် ထိုအကြောင်းကို ထင်ရှားစွာပြလိုတော်မူသဖြင့် အတိတ်ဇာတ်ကြောင်းကို ပြန်ပြောင်းဟောကြားတော် မူလေသည်။

အတိတ်ဖြစ်ရပ်

ခွေးမုဆိုး၏ အတိတ်ဇာတ်ကြောင်း

“ချစ်သားရဟန်းတို့-”

ရှေးလွန်လေပြီးသောအခါက ဆေးဆရာတစ်ယောက်သည် ဆေးကုရန် ရွာစဉ်လှည့်၍ ရောဂါသည်ကို ရှာဖွေသည်။ တစ်ဦးတစ်ယောက်ကိုမျှ မတွေ့သဖြင့် ဆာလောင်မွတ်သိပ်ကာ ရွာမှ ထွက်ခဲ့သည်။ ရွာတံခါးမှာ ကစားနေသော ရွာသူ သားငယ်များကို တွေ့လျှင်-

“...ဤကလေးတစ်ယောက်ယောက်ကို မြွေကိုက်စေ၍ ဆေးကုပြီး စားစရာရအောင် ပြုရပေတော့မည်...” ကြံ၍ သစ်ခေါင်းတစ်ခုတွင်းမှာ ဦးခေါင်းထုတ်၍ အိပ်နေသော မြွေကိုပြပြီး-

“ကလေးတို့-ဟိုသစ်ခေါင်းမှာကြည့်ကြစမ်းပါ။ ဆက်ရက်ငှက်ငယ်ကလေးဖြစ်သည်။ သွားဖမ်း၍ ကစားကြပါ” ပြောသည်။

ကလေးတစ်ယောက်သည် သစ်ပင်ပေါ်တက်ပြီး သစ်ခေါင်းတွင်းမှာ နှိုက်ဖမ်းသည်။ မြွေ၏လည်ပင်းကို ကိုင်မိလျှင် ‘ဆက်ရက်မဟုတ်၊ မြွေ၏အဖြစ်ကို’သိ၍ ကြောက်လန့်တကြား အော်ဟစ်ပြီး မနီးမဝေးမှာ ရှိနေသည့် ဆေးဆရာ၏ ဦးခေါင်းပေါ်သို့ ပစ်ချလိုက်သည်။ မြွေကိုက်ခံရသဖြင့် ဆေးဆရာသည် ထိုနေရာမှာပင် သေလွန်လေသည်။

အရဟတ္တဖိုလ်တည်ခြင်း

ချစ်သားရဟန်းတို့-

ဤကောကမည်သော ခွေးမုဆိုးသည် ဤသို့ဖြင့် မပြစ်မှားအပ်သူကို ပြစ်မှားခြင်းကြောင့် ပျက်စီးခြင်းသို့ ရောက်ခဲ့ဖူးသည်သာတည်း” အတိတ်ဇာတ်ကြောင်းကို ပြန်ပြောင်းဟောကြားတော်မူပြီးလျှင် အောက်ပါဓမ္မဒေသနာတော်ကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

ယော အပ္ပဒုဋ္ဌဿ နရဿ ဒုံဿတိ။

သုဒ္ဓဿ ပေါသဿ အနဂီဏဿ။

တမေဝ ဗာလံ ပစ္စေတိ ပါပံ၊

သုခုမော ရဇော ပဋိဝါတံ ခိတ္တော။

မြန်မာပြန်။ ။ သူမိုက်သည် မပြစ်မှားထိုက်သည့် ခင်ကြည်၍ ကိလေ
သာ အညစ်အကြေးကင်းသော ရဟန္တာ အရှင်မြတ်
အား ပြစ်မှား၏။ လေညာသို့ ပစ်လွှင့်လိုက်သော
မြူမှုန်သည် ထိုသူထံသို့သာ ပြန်ကျလာသကဲ့သို့
ပြစ်မှားသူတို့အားသာ မကောင်းမှု အကျိုးဖြစ်လာ
ပေသည်။

ဤဓမ္မဒေသနာတော်အဆုံးမှာ ထိုရဟန်းသည် အရဟတ္တဖိုလ်၌
တည်လေသည်။ ထိုမှတစ်ပါး များစွာသောသူတို့သည်လည်း
အကျွတ်တရား ရကြလေသည်။

ကောကခွေးမုဆိုးဝတ္ထုပြီး၏။

*

*

*

မဏိကာရကုလူပက တိဿမထေရ်ဝတ္ထု

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်း
တော်၌ သီတင်းသုံးစံနေတော်မူစဉ် ကျောက်သွေးသမား အိမ်မှာ
ဆွမ်းခံလေ့ရှိသော တိဿမထေရ်ကို အကြောင်းပြု၍ “ဂဗ္ဘမေကော
ဥပ္ပဇ္ဇန္တိ” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော်မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

ကျောက်သွေးသမားအိမ်မှာ

တိဿမထေရ်သည် ကျောက်သွေးသမား အိမ်မှာ တစ်ဆယ့်
နှစ်နှစ်တိုင်တိုင် ဆွမ်းခံဘုဉ်းပေးလေ့ရှိသည်။ အိမ်ရှင် လင်မယား
နှစ်ဦးစလုံးကလည်း သားရင်းပမာ သဘောထား၍ ပြုစု လုပ်ကျွေး
သည်။

တစ်နေ့မှာဖြစ်သည်။ ကျောက်သွေးသမားသည် မထေရ်မြတ်
ရှေ့မှာ ဟင်းချက်ရန်အသားကို ခုတ်ထစ်လှီးဖြတ်နေသည်။ ထိုစဉ်မှာ
ကောသလမင်းကြီးက ပတ္တမြားရတနာတစ်ခုကို ပေးလာပြီး “ဤပတ္တ
မြားကို သွေးပြီး ငါ့အားပို့ဆက်လာစေ”ဟု အမှာစကား စေလာသည်။

ပတ္တမြားပျောက်ဆုံးမှု

ကျောက်သွေးသမားသည် အသားခုတ်ထစ်ထားသဖြင့် သွေးပေကျံနေသောလက်ဖြင့် ပတ္တမြားကိုယူ၍ စားပွဲပေါ်တင်ထားကာ လက်ဆေးကြောရန် အိမ်တွင်းသို့ ဝင်သွားသည်။ အိမ်မှာ မွေးထားသော ကြိုးကြာငှက်သည် သွေးလိမ်းကျံနေသော ပတ္တမြားတုံးကို အသားတုံးထင်မှတ်၍ ကောက်ယူမျိုချလိုက်လေသည်။ ကျောက်သွေးသမားသည် အိမ်တွင်းမှထွက်လာ၍ ပတ္တမြားကို မမြင်လျှင်-

“ဤပေါ်မှာ တင်ထားသော ပတ္တမြားကို မည်သူယူသနည်း” ဟု သားမယားတို့ကို ခေါ်မေးသည်။

“ကျွန်တော်၊ ကျွန်မတို့မယူကြပါ” ဟု ဆိုကြသည်။

“...ငါ့သားမယားတွေ မယူလျှင် ဧကန္တ မထေရ်မြတ်သည်ပင် ခိုးယူပေလိမ့်မည်...” တွေးကြံ၍ မယားဖြစ်သူနှင့် တိုင်ပင်သည်။

“ရှင်မ-ပတ္တမြားကို မထေရ်ခိုးယူထားသည် ဖြစ်မည်”

“အမောင်ချစ်လင်-ဤသို့မဆိုပါလင့်၊ တစ်ဆယ့်နှစ်နှစ် ကာလပတ်လုံး ကျွန်တော်မတို့သည် မထေရ်မြတ်အား ယုံမှားဖွယ်သော အပြုအမူ တစ်စုံတစ်ရာကို လုံးဝမတွေ့ခဲ့စဖူးပါ။ ပတ္တမြားကို မထေရ်မြတ်ယူသည် ဖြစ်လိမ့်မည်မဟုတ်ပါ ချစ်လင်”

ကျောက်သွေးသမားက လက်မခံနိုင်၊ မထေရ်မြတ်ကို မေးသည်။

“အရှင်ဘုရား-ဤပေါ်မှာတင်ထားသော ပတ္တမြားပစ္စည်းကို အရှင်ဘုရားတို့ ယူသည်မဟုတ်ပါလား”

“ဒါယကာ-ငါသည်မယူ”

“အရှင်ဘုရား-ဤနေရာမှာ အရှင်ဘုရားမှတစ်ပါး မည်သူမှ မရှိပါ။ အရှင်ဘုရား မယူလျှင် မည်သူယူမည်နည်း။ တပည့်တော်အား ပတ္တမြားကို ပြန်ပေးပါ”

“ဒါယကာ-ငါမယူသည်ကား အမှန်ဖြစ်သည်”

ဤသို့ဖြင့် ကျောက်သွေးသမားက ‘မထေရ်ယူသည်’ ဟုပင် ထင်မှတ်၍ အကြိမ်ကြိမ်တောင်းသည်။ မထေရ်ကလည်း မယူထားသည်မှာ အမှန်ဖြစ်၍ ‘ငါယူသည်မဟုတ်’ဟုချည်း ငြင်းဆိုသည်။ ကျောက်သွေးသမားက မယားနှင့် တိုင်ပင်ပြန်သည်။

“ရှင်မ-ပတ္တမြားကို မထေရ်သည်ပင် ခိုးယူထားသည်ဖြစ်ပေလိမ့်မည်။ နှိပ်စက်ညှဉ်းပန်းပြီး မေးမှဖြစ်မည်”

“အမောင်ချစ်လင်-မဟုတ်တာ မလုပ်ပါနှင့်၊ ငါတို့အား မပျက်စီးစေပါလင့်၊ ကောသလမင်းကြီးက ပတ္တမြားကို တောင်းဆိုလာသည့်အခါ တန်ဖိုးမပေးဆပ်နိုင်သဖြင့် ကျွန်တော်မတို့တတွေ ကျန်အဖြစ်ခံယူရပါလျှင်လည်း ခံယူပါရစေ၊ ဤသို့သဘောရှိသော ရဟန်းတော် မထေရ်မြတ်ကို အပြစ်မမြင်ထိုက်ပါ၊ မစွပ်စွဲထိုက်ပါချစ်လင်”

“ရှင်မ-ငါတို့အားလုံး ကျန်အဖြစ်သို့ ရောက်ရပါသော်လည်း ပတ္တမြားလောက် အဖိုးတန်သည်မဟုတ်ကုန်၊ မထေရ်ကို နှိပ်စက်ညှဉ်းပန်း၍ မေးကိုမေးရမည်”

မထေရ်ကိုနှိပ်စက်ညှဉ်းပန်းခြင်း

ထို့နောက် ကျောက်သွေးသမားသည် မထေရ်၏ ဦးခေါင်းကို ကြိုးဖြင့် ရစ်ပတ်ချည်နှောင်၍ တုတ်ဖြင့် ရိုက်နှက်ကာ ပတ္တမြားကို ပြန်ပေးရန် တောင်းဆိုသည်။ မထေရ်၏ ဦးခေါင်း၊ နား၊ နှာခေါင်းတို့မှ သွေးတို့ ယိုစီးကျလာသည်။ နှုတ်မှလည်း-

“ဒါယကာ-သင့်ပတ္တမြားကို ငါမယူပေ”ဟုသာ ဆိုသည်။

ကျောက်သွေးသမား၏ ရိုက်နှက်မှုကြောင့် မထေရ်သည် မြေကြီးပေါ်သို့ လဲကျသွားသည်။ မထေရ်ကိုယ်မှ ကျလာသော သွေးများ မြေကြီးမှာ စီးသွားသည်။ ကြိုးကြာငှက်သည် သွေးနံ့ရသဖြင့် မထေရ်အနားသို့ ချဉ်းကပ်လာပြီး သွေးတို့ကို သောက်သည်။ ကျောက်သွေးသမားသည် မထေရ်အပေါ်မှာဖြစ်သော ဒေါသအရှိန်ဖြင့် ကြိုးကြာငှက်ကို-

“အရေးထဲ သင်လာရှုပ်နေသည်”ဆိုကာ ခြေဖြင့်ကန်ထုတ်လိုက်သည်။ ကြိုးကြာငှက်သည် ထိုတစ်ချက်တည်းသော ကန်ချက်ဖြင့်ပင် လွင့်စဉ်ထွက်ကာ လဲကျသေဆုံးသွားသည်။

ကြိုးကြာငှက်သေမှ အဖြစ်မှန်ပြောခြင်း

မထေရ်သည် လဲနေရာမှ ကြိုးကြာငှက်သေသည်ကို မြင်၍ပြောသည်။

“ဒါယကာ-ငါ့ဦးခေါင်းမှာ ချည်ထားသော ကြိုးကို ရှေးဦးစွာ ဖြေလျှော့ပေးပါ။ ပြီးလျှင် ကြိုးကြာငှက်သေမသေကို ကြည့်ပါဦး။”

“ကြိုးကြာငှက်သေလေပြီ။ ဤကြိုးကြာငှက် သေရသကဲ့သို့ သင်လည်း သေရမည်”

“ဒါယကာ-သင့်ပတ္တမြားကို ဤကြိုးကြာငှက်မျှထားပေးသည်။ အကယ်၍ ကြိုးကြာငှက် မသေခဲ့လျှင် သင်ရိုက်နှက်သော ဒဏ်ကြောင့် ဤနေရာမှာပင် သေလွန်ရသော်လည်း ဤအကြောင်းကို သင့်အားပြောမည်မဟုတ်ချေ”

ကျောက်သွေးသမားသည် ကြိုးကြာငှက်၏ ရင်ကိုခွဲကြည့်သည်။ ပတ္တမြားကို မြင်ရသည်။ ထိတ်လန့်ကုန်လှုပ်စွာဖြင့်-

“အရှင်ဘုရားတို့-တပည့်တော်အား သည်းခံခွင့်လွှတ်တော်မူပါ။ မသိသောကြောင့် တပည့်တော်ပြုမိရပါသည်။ သည်းခံခွင့်လွှတ်တော်မူပါ။ မသိသောကြောင့် တပည့်တော်ပြုမိပါသည် သည်းခံခွင့်လွှတ်တော်မူပါဘုရား” တောင်းပန်သည်။

“ဒါယကာ-ယခုဖြစ်ရသော ကိစ္စရပ်မှာ သင့်အပြစ်လည်းမဟုတ်၊ ငါ့အပြစ်လည်း မဟုတ်ချေ။ တကယ်တမ်း စင်စစ်မှာကား သံသရာဝဋ်ဆင်းရဲ၏ အပြစ်သာလျှင် ဖြစ်သည်။ သင့်အား ငါသည်းခံခွင့်လွှတ်ပေးသည်ဒါယကာ-

မလာလိုတော့ပြီ

“အရှင်ဘုရား-အရှင်ဘုရားတို့သည် တပည့်တော်အား သည်းခံပါလျှင် ယခင်အတိုင်း တပည့်တော်၏အိမ်သို့ကြွ၍ ဆွမ်းကို ခံယူဘုဦးပေးတော်မူပါဘုရား”

“ဒါယကာ-ငါသည် ဤနေ့မှစ၍ သူတစ်ပါး၏ အိမ်အမှီး အတွင်းဘက်သို့ မဝင်တော့ပြီ၊ ယခုဖြစ်ရသော ကိစ္စရပ်သည် သူတစ်ပါး၏ အိမ်အမှီး အတွင်းသို့ ဝင်ခြင်း၏ အပြစ်သာလျှင် ဖြစ်ချေသည်။ ဒါယကာ-ရဟန်းအား ရဟန်းအတွက် အိမ်တိုင်း အိမ်တိုင်း၌ ချက်ထားသော ဆွမ်းအနည်းငယ်စီကို လှည့်လည်၍ အလှူခံနိုင်သော ငါ့ခြေထောက် ကောင်းနေသရွေ့ ဆွမ်းခံ၍သာ သုံးဆောင်တော့မည်”

ပရိနိဗ္ဗာန်ပြုပြီ

မထေရ်သည် ထိုသို့မိန့်ဆိုတော်မူပြီး ကျောင်းသို့ပြန်ခဲ့သည်။ ထို့နောက် မကြာမီမှာပင် ထိုရိုက်နှက်ခံရသော ဒဏ်ရာဖြင့် ပရိနိဗ္ဗာန် ပြုတော်မူလေသည်။

ကြိုးကြာငှက်သေလွန်ပြီးနောက် ကျောက်သွေးသမား၏ မယားဝမ်းမှာ ပဋိသန္ဓေနေလာသည်။

ကျောက်သွေးသမား၏မယားသည် မထေရ်၌ နူးညံ့သော စိတ်နှလုံးရှိသောကြောင့် သေလွန်သော် နတ်ပြည်၌ ဖြစ်လေသည်။

ကျောက်သွေးသမားကား သေလွန်သော် ငရဲ၌ ဖြစ်လေသည်။
အထူးမှတ်ချက်။ ။မထေရ်မြတ်သည် ကျောက်သွေးသမား၏ အပြစ်ကို သည်းခံခွင့်လွှတ်သည် ဆိုသော်ငြား လည်း ထိုကျောက်သွေးသမား ရိုက်နှက်သော ဒဏ်ရာကြောင့်ပင် သေလွန်ခဲ့ရသည်ဖြစ်၍ ကျောက်သွေးသမားအား အရဟန္တ ဃာတက (ရဟန္တာကိုသတ်သောကံ)ဟူသော ဂရုကံ အကုသိုလ်ကြောင့် ငရဲ၌ဖြစ်ရသည်ဟူလို။

ရဟန်းတော်တို့က မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်အာ ထိုသူတို့၏ တမလွန် လောကကို လျှောက်ကြသဖြင့်-

“ချစ်သားရဟန်းတို့-

အချို့သူတို့သည် လူ၏အမိဝမ်းတိုက်၌ ဖြစ်ကြသည်။

အချို့စိတ်ထားကောင်းသူတို့သည် နတ်ပြည်၌ ဖြစ်ကြသည်။

အချို့ယုတ်မာသူတို့သည် ငရဲ၌ ဖြစ်ကြရသည်။

အာသဝေါကင်းပြီးသော ရဟန္တာပုဂ္ဂိုလ်တို့ကား ပရိနိဗ္ဗာန် ပြုကုန်၏ ” မိန့်တော်မူပြီးလျှင် အောက်ပါဓမ္မဒေသနာတော်ကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

ဂစ္ဆ မေကေ ဥပ္ပဇ္ဇန္တိ။

နိရယံ ပါပကမ္မိနော။

သဂ္ဂံ သုဂတိနော ယန္တိ၊

ပရိနိဗ္ဗန္တိ အနာသဝါ။ ။

မြန်မာပြန်။ ။ အချို့သော သူတို့သည် လူ့ပြည်၌ ဖြစ်ကြကုန်၏။
မကောင်းမှုပြုသူသည် ငရဲ၌ ဖြစ်ရ၏။ ကောင်းမှု
ပြုသူသည် နတ်ပြည်၌ ဖြစ်ရ၏။ အာသဝေါ
ကုန်ပြီးသော ရဟန္တာပုဂ္ဂိုလ်တို့သည် ပရိနိဗ္ဗာန်
ပြုကုန်၏။

ဤဓမ္မဒေသနာတော်အဆုံးမှာ များစွာသောသူတို့သည်
သောတာပတ္တိဖိုလ်စသည်တို့သို့ ရောက်ကြလေသည်။

မဏိကာရကုလူပကတိဿမထေရ်ဝတ္ထုပြီး၏။

* * *

တယောဇန ဝတ္ထု

မြတ်စွာဘုရားသခင်သည် သာဝတ္ထိ ပြည်ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးစံနေတော်မူစဉ် ပုဂ္ဂိုလ်သုံးမျိုးကို အကြောင်းပြု၍ “န အန္တလိက္ခေ န သမုဒ္ဒမဇ္ဈေ” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော်မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

မီးလောင်သေသောကျီး

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးစံနေတော်မူစဉ်က ဖြစ်သည်။ တိုင်းတစ်ပါးမှာ ဝါဆိုကုန်သော ရဟန်းတို့သည် ဝါကျွတ်လျှင် မြတ်စွာဘုရားသခင်အား ဖူးမြော်ရန် သာဝတ္ထိပြည်သို့ လာခဲ့ကြသည်။ မရောက်မီ လမ်းခရီးအကြား ရွာတစ်ရွာမှာ ဆွမ်းခံကြွတော်မူကြသည်။

ရွာနေလူတို့သည် ပင့်ဖိတ်၍ ဆွမ်းပြုစုလုပ်ကျွေးပြီး တရားတော်ကို နာကြားနေကြသည်။ ထိုအခိုက် ထမင်းချက်ပြုတ်ရာ မီးဖိုမှ မီးလျှံသည် အမိုးကို စွဲလောင်သည်။ အဆောက်အအုံကို မီးလောင်နေစဉ် မြက်ကရွတ်ခွေတစ်ခုသည် မီးလောင်ရင်းဖြင့် ကောင်းကင်သို့ အရှိန်ဖြင့် မြောက်တက်သွားသည်။ ထိုစဉ် ပျံသန်းလာသော ကျီး

တစ်ကောင်၏ လည်ပင်းမှာ ထိုမြက်ကရွတ်ခွေ စွပ်မိပြီး မီးစွဲလောင်ကာ ရွာလယ်လမ်းမပေါ်မှာ ကျလာသည်။

ရဟန်းတို့သည် ထိုအဖြစ်အပျက်ကို မြင်ကြ၍-

“ငါ့ရှင်တို့-ကျီးသတ္တဝါ၏ သေဆုံးရပုံကို ကြည့်ရှုကြကုန်လော့၊ ထိုကျီးသတ္တဝါပြုမိခဲ့သော ကံသည် အလွန်အပြစ်ကြီးလေသည် ဖြစ်ပါလိမ့်မည်။ မည်သို့သောကံ ပြုခဲ့သည်ကို မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်မှ တစ်ပါး အခြားမည်သူမျှ သိနိုင်မည်မဟုတ်၊ ထိုကံကို မေးလျှောက်ကြမည်” ပြောဆိုကြပြီး ရွာမှ ထွက်ခွာလာခဲ့ကြသည်။

လှေသူကြီးကတော်

အခြားရဟန်းတို့သည်လည်း မြတ်စွာဘုရားသခင်အား ဖူးမြော်ရန် လှေစီးပြီးလာခဲ့ကြသည်။ လှေသည် သမုဒ္ဒရာအလယ်မှာ အငြိအတွယ် မရှိ မရွေ့မလျား ရပ်တန့်နေသည်။ လှေပေါ် ပါသူတို့က-

“ဤလှေပေါ်မှာ သူယုတ်မာပါလာသည် ဖြစ်ပေမည်” ဟု တိုင်ပင်ပြောဆို၍ မဲနှိုက်ခြင်းဖြင့် သူယုတ်မာကို ရှာဖွေကြသည်။ လှေသူကြီးကတော်သည် ငယ်ရွယ်လှပသူလေး ဖြစ်သည်။ မဲသည် ထိုလှေသူကြီးကတော်အား ကျလေသည်။ တစ်ဖန်ပြန်နှိုက်ကြရာမှာလည်း သုံးကြိမ်စလုံးပင် လှေသူကြီးကတော်အားသာ ကျလေသည်။ လူတို့က လှေသူကြီးမျက်နှာကို ကြည့်၍-

“အရှင်-အသို့ပြုရမည်နည်း” မေးကြသည်။

“မတတ်နိုင်ပြီ။ သည်မိန်းမတစ်ယောက်အတွက်နှင့် လူအများ မပျက်စီးစကောင်းပါ။ ထိုမိန်းမကို ရေထဲစွန့်ပစ်ကြလေ”

လူများက ထိုမိန်းမကို ရေထဲသို့ ပစ်ချရန် ဖမ်းကိုင်လျှင် သေမှာ ကြောက်ရွံ့၍ ကျယ်လောင်စွာ အော်ဟစ်ငိုယိုရှာသည်။ ထိုအသံကို လှေသူကြီးကြား၍-

“သေဆုံးမည့် ဤမိန်းမအား ဝတ်ထားသော အဝတ်အစား တန်ဆာတို့သည် အဘယ်အကျိုးရှိမည်နည်း။ အားလုံးကို ချွတ်ယူပြီး အဝတ်ပိုင်းတစ်ခုကိုသာ ဝတ်စေ၍ စွန့်ပစ်ကြ။ ထိုသို့ စွန့်ပစ်ရာ မှာလည်း ရေပေါ်မှာ ပေါလောမျောနေမည့် မိန်းမဖြစ်အင်ကို ငါမကြည့်ရက်၊ ထို့ကြောင့် တစ်ကြိမ်တည်းဖြင့် ရေထဲစုပ်စုပ်မြုပ်၊ သွားအောင် သဲအိုးကို လည်းပင်မှာချည်ပြီး သမုဒ္ဒရာထဲ စွန့်ပစ် ကြကုန်” ပြောဆိုကာ မျက်နှာလွှဲလိုက်သည်။

လူတို့ကလည်း ထိုအတိုင်းပင် ပြုလုပ်ကြသည်။ ဤသို့ဖြင့် လှေသူကြီးကတော်သည် ရေသို့ကျရာအရပ်၌သာလျှင် ငါးလိပ်တို့၏ အစာ ဖြစ်သွားရရှာလေသည်။ လှေပေါ်မှာပါလာသော ရဟန်း တို့သည် ထိုသို့သော အခြင်းအရာကို တွေ့မြင်ရလျှင်-

“ဤအကြောင်းအရာ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်မှ တစ်ပါး အခြားမည်သူမှ သိနိုင်မည်မဟုတ်။ မြတ်စွာဘုရားသခင် အထံတော်သို့ ရောက်သည့်အခါ မေးလျှောက်ကြမည်” ကြံစည် ထားကြသည်။ လှေသည် လိုရာအရပ်သို့ ရောက်ရှိသော် ရဟန်းများသည် လှေပေါ်မှဆင်း၍ မြတ်စွာဘုရားသခင်ထံသို့ ထွက်လာခဲ့ကြသည်။

ဧည့်သည် ရဟန်းခုနစ်ပါး

အခြားတစ်ပါးလည်းဖြစ်ကုန်သော ရဟန်းခုနစ်ပါးတို့သည် မြတ်စွာဘုရားသခင်အား ဖူးမြော်ရန် ခရီးစဉ်အတိုင်း လာခဲ့ကြသည်။ တစ်ညနေမှာ ကျောင်းတစ်ကျောင်းသို့ရောက်၍ ဝင်ရောက်တည်းခို ကြသည်။ ထိုကျောင်းမှာ လိုဏ်ဂူတစ်ခုရှိသည်။ အတွင်းမှာ ခုတင် ညောင်စောင်းလည်း ခုနစ်ခု အသင့်ခင်းထားပြီးဖြစ်သည်။ ဧည့်သည် ရဟန်းတို့အား ထိုလိုဏ်းတွင်းမှာ နေရာချထား ပေးလိုက်ကြသည်။ ထိုည ဧည့်သည်ရဟန်းတို့ အိပ်ပျော်နေစဉ် အိမ်လုံးမျှရှိသော ကျောက်တုံးကြီးသည် လိမ့်ကျလာ၍ တစ်ပေါက်တည်းသာရှိသော

ထိုည ဧည့်သည်ရဟန်းတို့ အိပ်ပျော်နေစဉ် အိမ်လုံးမျှရှိသော ကျောက်တုံးကြီးသည် လိမ့်ကျလာ၍ တစ်ပေါက်တည်းသာရှိသော လိုဏ်ဂူအဝင်ပေါက်ကို ပိတ်ဆို့ထားလိုက်သကဲ့သို့ ဖြစ်နေသည်။ ကျောင်းနေ ရဟန်းတို့က-

“ငါတို့သည် ဧည့်သည်ရဟန်းတို့အား လိုဏ်ဂူအတွင်းမှာ နေရာချထားပေးမိခဲ့သည်။ ကျောက်တုံးကြီး ပြိုကျလာပြီး လိုဏ်ဂူကို ပိတ်ဆို့နေပြီ။ ထိုကျောက်တုံးကို ဖယ်ရှားကြပါ” ဟူ၍ အနီးအနားရှိ ရွာကြီး ခုနစ်ရွာမှ လူများကို စုဝေးစေပြီး ကြိုးစားပမ်းစား ဖယ်ရှားကြပါသော်လည်း အနည်းငယ်သော်မျှ မရွေ့လျားချေ။ အတွင်းမှာရှိနေသော ရဟန်းတို့ကလည်း ကြိုးစား၍ တွန်းဖယ် ကြသည်။ ဤသို့အပြင်ရော အတွင်းပါ ကြိုးစားဖယ်ရှား သော်လည်း ခုနစ်ရက်ပတ်လုံး ကျောက်တုံးကြီးကို ရွေ့သော်မှ မရွေ့စေနိုင်ကြချေ။ အတွင်းမှာရှိသည့် ဧည့်သည်ရဟန်း ခုနစ်ပါးမှာ ခုနစ်နှစ်ပတ်လုံးလုံး အစာအာဟာရ မသုံးဆောင်ရ သဖြင့် ပြင်းထန်စွာ ဆာလောင် မွတ်သိပ်လျက် ရှိနေကြသည်။ ကြီးစွာသော ဆင်းရဲဒုက္ခကို ခံစားနေ ကြရသည်။ ခုနစ်ရက်မြောက် သောနေ့မှာ ကျောက်တုံးကြီးသည် သူ့အလိုအလျောက်သာလျှင် လိမ့်ထွက်သွားပြီး လိုဏ်ဂူဝပွင့် သွားလေသည်။ ရဟန်းတို့က-

“...ငါတို့တစ်တွေ ဤကဲ့သို့ ဆိုးဝါးစွာ ခံရသော မကောင်းမှုကို မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်မှတစ်ပါး အခြားမည်သူမှ သိနိုင် မည်မဟုတ်။ မြတ်စွာဘုရားသခင်ထံတော်မှောက်သို့ ရောက်လျှင် မေးလျှောက်ကြမည်...” ကြံစည်၍ ထွက်ခွာလာခဲ့ကြသည်။

လာရောက်ဆုံစည်းခြင်း

လမ်းခရီးအကြားမှာ ကျီးသေဖြစ်အင်ကို တွေ့ခဲ့ရသော ရဟန်း များ၊ လှေမှဆင်းခဲ့ရသော ရဟန်းများ၊ လိုဏ်ဂူပိတ်ခံခဲ့ရသော ရဟန်း များ သုံးစုစလုံး တစ်နေ့တည်း တစ်ချိန်တည်းမှာ မြတ်စွာဘုရား

သခင်ထံတော်မှောက်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ဆုံဆည်း ရောက်ရှိလာကြသည်။ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ် အား ရိုသေစွာရှိခိုးပြီး သင့်တင့်ရာမှာ ထိုင်နေကြကာ မိမိတို့ကြံဆုံ မြင်တွေ့ခဲ့ရသော ဖြစ်ရပ်တို့ကို မေးမြန်းလျှောက်ထားကြသည်။

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်သည် ထိုနှင့်ပတ်သက်သောအကြောင်း အတ္ထုပ္ပတ်အားလျော်စွာ ထိုထိုသူတို့ပြုမိခဲ့သော အကုသိုလ်ကံတို့ကို ဟောပြတော်မူလိုသဖြင့် အတိတ်ဖြစ်ရပ် အသီးသီးတို့ကို ပြန်ပြောင်းဟောကြားတော်မူလေသည်။

အတိတ်ဖြစ်ရပ်များ

၁။ ကျီးငှက်၏ အတိတ်ဖြစ်ကြောင်း

“ချစ်သားရဟန်းတို့-

ရှေးဦးစွာ သင်တို့မေးလျှောက်သော ကျီးသတ္တဝါသည် သူပြုခဲ့သော အကုသိုလ်ကံ၏ အကျိုးကိုသာလျှင် ခံစားရခြင်းဖြစ်ပေသည်။

ချစ်သားရဟန်းတို့-

ရှေးလွန်လေပြီးသောအခါ ဗာရာဏသီပြည်မှာ လယ်သမားတစ်ယောက်သည် မိမိနွားကို ဆုံးမသည်။ လှည်းဆွဲသင်ပေးနေသည်။ ထိုနွားသည် မောင်းလိုက်လျှင် အနည်းငယ်သာ သွားပြီး အိပ်ချလိုက်သည်။ နှင်တံ ဖြင့်ရိုက်နှက်၍ ထစေသော်လည်း ထပြီး အနည်းငယ်မျှသာသွားပြီး အိပ်ချလိုက်ပြန်သည်။ အမျိုးမျိုးပြုလုပ်သော်လည်း မရနိုင်။ အိပ်ချမြဲ အိပ်ချ၍ချည်း နေသဖြင့် လယ်သမားသည် စိတ်ဆိုးလာပြီး-

“သင် သည်လောက်အိပ်ချင်လှမှဖြင့် တဝကြီးအိပ်ရပါစေမည်” ဆိုကာ ကောက်ရိုးများကို ကြိုးသဖွယ် လိမ်ကျစ်၍ နွား၏လည်ပင်းမှာ ရစ်ပတ်ပြီး မီးရှို့လိုက်သည်။ နွားသည် မီးလောင်ခံရသဖြင့် ထိုနေရာမှာပင် သေဆုံးလေသည်။

ချစ်သားရဟန်းတို့-

ကျီးသတ္တဝါသည် ထိုစဉ်က ဤသို့သော မကောင်းမှု အကုသိုလ် ကံကို ပြုခဲ့ခြင်းကြောင့်လည်း သေလွန်သော် ငရဲမှာ ကြာမြင့်စွာခံရပြီး၊ လွတ်လာပြန်သော်လည်း ထိုအကုသိုလ်ကံ အကျိုးကြွင်း၏ အစွမ်း ဖြင့် ခုနစ်ကြိမ်တိုင်တိုင် ကျီးမျိုးမှာဖြစ်၍ ဤနည်းအတူသာလျှင် ကောင်းကင်မှာ မီးလောင်သေဆုံးခဲ့လေပြီ” မိန့်တော်မူသည်။

၂။ လှေသူကြီးကတော်၏ အတိတ်ဖြစ်ကြောင်း

“ချစ်သားရဟန်းတို့-

နှစ်ခုမြောက် သင်တို့ မေးလျှောက်သော လှေသူကြီးကတော် သည်လည်း သူပြုခဲ့မိသော အကုသိုလ်ကံ၏ အကျိုးကိုသာလျှင် ခံစားရခြင်း ဖြစ်ပေသည်။

ချစ်သားရဟန်းတို့-

ထိုမိန်းမသည် ရှေးလွန်လေပြီးသောအခါက ဗာရာဏသီ ပြည်မှာ သူကြွယ်တစ်ယောက်၏မယား ဖြစ်ခဲ့သည်။ ရေရွက်ခြင်း၊ စပါးထောင်းခြင်း၊ ထမင်းဟင်းချက်ခြင်း စသော အိမ်မှုကိစ္စတို့ကို သူကိုယ်တိုင်သာ ပြုလုပ်လေ့ရှိသည်။ သူ့အိမ်မှာ မွေးထားသော ခွေးတစ်ကောင် ရှိသည်။ ထိုမိန်းမ အုပ်လုပ်ကိုင်နေလျှင် ခွေးက အနားမှာ ထိုင်ကြည့်နေတတ်သည်။ ထိုမိန်းမ လယ်တောသို့သွားလျှင် ဖြစ်စေ၊ ထင်းခွေရန် တောသို့သွားလျှင်ဖြစ်စေ ခွေးသည် ထိုမိန်းမ နောက်မှ တကောက်ကောက် လိုက်ပါသွားလေ့ရှိသည်။ ထိုကို လူငယ် လူရွယ်တို့က မြင်၍-

‘အချင်းတို့-ခွေးမုဆိုးတော့သွားပြီ။ ယနေ့ငါတို့ အသားဟင်း စားရတော့မည်’ ကျီစယ်လှောင်ပြောင်ကြသည်။

မိန်းမသည် ထိုစကားကို ကြားရလျှင် ရှက်လွန်းသည်ဖြစ်၍ ခဲ၊ တုတ်စသည်ဖြင့် ပစ်၍ ခွေးကိုမောင်းထုတ်သည်။ ခွေးက အနည်းမျှ ပြေးသွားပြီး လိုက်မြဲ လိုက်နေပြန်သည်။

မှတ်ချက် ။ ။ ထိုခွေးသည် လွန်ခဲ့သည့် သုံးခုမြောက်ဘဝက ထိုမိန်းမ၏လင် ဖြစ်ခဲ့ဖူးသည်။ ထို့ကြောင့် ချစ်ခြင်းကို မဖြစ်နိုင် ဖြစ်ရသည်။

ထိုစကားမှန်၏။ အစမထင် ကျင်လည်ရာဖြစ်သော သံသရာမှာ မယားသည်လည်းကောင်း၊ လင်သည် လည်းကောင်း၊ မဖြစ်ဖူးသူ ဟူ၍မရှိပေ။ သို့ဖြစ်ရ ကား-နီးသောအတ္တဘော၏ အဖြစ်၌ (ဝါ) ဘဝချင်း နီးရာ၌ဖြစ်သော ဆွေမျိုးတို့၌ လွန်ကဲသော ချစ်ခြင်း ဖြစ်တတ်လေသည်။ ထို့ကြောင့် ထိုခွေးသည် ထိုမိန်းမနှင့်ကင်း၍ နေခြင်းငှာ မစွမ်းနိုင် ဖြစ်ရ လေသည်။

ထိုမိန်းမ ခွေးကိုသတ်ပြီ

ချစ်သားရဟန်းတို့-

ထိုမိန်းမသည် ခွေးကို အမျက်ထွက်၍ တစ်နေ့လယ်တောသို့ ထမင်းပို့သွားစဉ်မှာ ကြိုးတစ်ချောင်းကိုပါ ယူသွားခဲ့သည်။ ခွေးလည်း နောက်မှ လိုက်သွားသည်။ မိန်းမသည် လင်ဖြစ်သူအား ထမင်း ကျွေးမွေးပြီး ဘာမှမရှိတော့သော အိုးကိုယူကာ ရေဆိပ်တစ်ခု သို့လာခဲ့သည်။ အိုးထဲမှာ သဲအပြည့်ထည့်၍ သူ့ကိုကြည့်နေသော ခွေးအား ချိုသာစွာခေါ်လိုက်သည်။ ခွေးက-

“...ငါ့အား ချိုချိုသာသာ မခေါ်သည်မှာ ကြာပြီ။ ယခုမှ စကားချိုချိုကြားရပေသည်...” ဝမ်းမြောက်ဝမ်းသာစွာ အမြီး လှုပ်ယမ်း၍ အနီးသို့ကပ်လာသည်။ ထိုမိန်းမသည် ခွေးကို လည်ပင်းမှ ကိုင်ဖမ်းပြီး ကြိုးတစ်ဖက်စွန်းဖြင့် ချည်လိုက်သည်။ ကျန်ကြိုး တစ်ဖက်စွန်းကို သဲအိုးမှာချည်ပြီး ရေထဲသို့ တွန်းချ လိုက်သည်။ ခွေးသည် အိုးနောက်သို့လိုက်ပါသွားပြီး ရေနစ်သေဆုံးခဲ့ရလေသည်။

ချစ်သားရဟန်းတို့-

ထိုမိန်းမသည် ထိုစဉ်က ဤသို့သော မကောင်းမှု အကုသိုလ် ကံကို ပြုခဲ့ခြင်းကြောင့် ရှည်မြင့်စွာသော ကာလပတ်လုံး ငရဲ၌

ကျခံရပြီးမှ ထိုအကုသိုလ်ကံ အကျိုးအကြွင်း၏ အစွမ်းဖြင့်
ဘဝတစ်ရာတိုင်တိုင် သဲပြည့်သောအိုးကို လည်ပင်းမှာ ချည်နှောင်ပြီး
ရေထဲသို့ ပစ်ချခံရ၍ 'သွေလွန်ရလေပြီ' မိန့်တော်မူသည်။

၃။ ရဟန်းခုနစ်ပါး၏ အတိတ်ဖြစ်ကြောင်း

ဖွတ်ဖမ်းသောသူငယ်ခုနစ်ယောက်

ချစ်သားရဟန်းတို့-

သုံးခုမြောက် သင်တို့မေးလျှောက်သော အရာ၌လည်း
သင်ချစ်သားတို့သည် သင်တို့ပြုလုပ်ခဲ့မိသော မကောင်းမှု အကုသိုလ်
ကံ၏ အကျိုးကိုသာလျှင် ခံစားရခြင်း ဖြစ်ပေသည်။

ချစ်သားရဟန်းတို့-

ရှေးလွန်လေပြီးသောအခါက ဗာရာဏသီပြည်သား နွား
ကျောင်းသား ခုနစ်ယောက်တို့သည် တောအုပ်တစ်ခုစီမှာ ခုနစ်ရက်
တစ်ကြိမ်ဖြင့် နွားတို့ကို လှည့်လည်ထိန်းကျောင်းလေ့ ရှိကြသည်။
တစ်နေ့မှာ နွားတို့ကို စိစစ်ရေတွက်ပြီး မောင်းလာစဉ် ဖွတ်ကြီး
တစ်ကောင်ကိုမြင်၍ လိုက်ကြသည်။ ဖွတ်သည်လျင်မြန်စွာ
ပြေးသွားပြီး တောင်ပို့တစ်ခုအတွင်းသို့ ဝင်ပြေးသွားသည်။
ထိုတောင်ပို့မှာ အပေါက်ခုနစ်ပေါက်ရှိသည်။ နွားကျောင်းသားတို့က-

ယနေ့မဖမ်းနိုင်သေး၊ နက်ဖြန်ခါမှ လာဖမ်းကြမည် တိုင်ပင်ပြီး
အပေါက်ခုနစ်ပေါက်ကို တစ်ယောက် တစ်ပေါက်စီ တာဝန်ယူပိတ်ဆို့
ပြီး ပြန်သွားကြသည်။

တစ်ဆယ့်လေးဘဝ ဝဋ်ခံရခြင်း

နွားကျောင်းသားတို့သည် နောက်တစ်နေ့မှာ ဖွတ်ကိုသတိမရဘဲ
အခြားတောအုပ်သို့ သွားရောက်၍ နွားကျောင်းကြသည်။ ခုနစ်ရက်
မြောက်သောနေ့မှာ နွားတို့ကို မောင်းသွားစဉ် တောင်ပို့ကို မြင်မှ

ဖွတ်ကိုသတိရကြသည်။ ဖွတ်ရှိမရှိ သိစေရန် ပိတ်ဆို့ထားသော အပေါက်တို့ကို အသီးသီးဖွင့်လိုက်ကြသည်။ ဖွတ်သည် အသက်ရှင် နေသေးသော်လည်း အစာရေစာ မစားမသောက်ရသည် ဖြစ်၍ အရိုး အရေမျှသာ ကျန်ပြီး တုန်တုန်ယင်ယင်ဖြင့် ထွက်လာရှာသည်။ နွား ကျောင်းသားတို့က ဖွတ်ကိုမြင်ရလျှင် သနားသွားကြပြီး မသတ်ရက် တော့ဘဲ လွှတ်လိုက်ကြသည်။

ချစ်သားရဟန်းတို့-

နွားကျောင်းသားသူငယ်တို့သည် ဖွတ်ကို မသတ်ခဲ့သောကြောင့် ငရဲ၌မူကား မခံခဲ့ရချေ။ သို့သော် ထိုခုနစ်ယောက်တို့သည် တစ်ပေါင်းတစုတည်းဖြစ်ပြီး တစ်ဆယ့်လေးဘဝသော ကိုယ်၏ အဖြစ်တို့မှာ ခုနစ်ရက် ခုနစ်ရက်တို့ပတ်လုံး အစာရေစာ မစားရဘဲ ငတ်မွတ်ခံရလေသည်။

ချစ်သားရဟန်းတို့-

သင်တို့သည် ထိုအခါက နွားကျောင်းသား ခုနစ်ယောက် ဖြစ်ခဲ့ပြီး ထိုသို့သော မကောင်းမှုကံကို ပြုလုပ်ခဲ့ကြလေသည်။

ဤသို့လျှင် အစဉ်အတိုင်းအားဖြင့် ရဟန်းတို့မေးလျှောက်သော အမေးပုစ္ဆာတို့ကို မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်သည် ဖြေကြား ဟောပြောတော်မူလေသည်။

ရဟန်းများ သောတာပန်တည်ခြင်း

ထိုအခါ ရဟန်းတစ်ပါးက-

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား- မကောင်းမှု အကုသိုလ်ကံကို ပြုမိသောကြောင့် ကောင်းကင်မှာ ပျံသွားသော သူအားလည်းကောင်း၊ သမုဒ္ဒရာမှာသွားသော သူအား လည်းကောင်း၊ တောင်ကြားသို့ ဝင်သောသူအားလည်းကောင်း လွတ်မြောက်ခြင်း ‘ရှိပါသလောဘုရား’ မေးလျှောက်သည်။

“ချစ်သားရဟန်း-ဟုတ်မှန်လှပေသည်။ မကောင်းမှုပြုမိသော သူအား ကောင်းကင်အစရှိသည်တို့တွင် မည်သည့်အရပ်မှာပင်နေနေ၊ လွတ်မြောက်နိုင်သော အရပ်မည်သည်မရှိပေ။ ကောင်းကင်၊ သမုဒ္ဒရာ၊ တောင်၊ လိုဏ်ခေါင်းတို့၌ တည်နေသော်လည်း မကောင်းမှု အကုသိုလ်ကံမှ မလွတ်နိုင်ပေရာ” မိန့်တော်မူပြီးလျှင် အောက်ပါ ဓမ္မဒေသနာတော်ကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

န အန္တလိက္ခေ န သမုဒ္ဒမဇ္ဈေ၊
န ပဗ္ဗတာနံ ဝိဝရံ ပဝိဿ။
န ဝိဇ္ဇတိ သော ဇဂတိပ္ပဒေသော၊
ယတ္ထဋ္ဌိတော မုစ္ဆေယျ ပါပကမ္မာ။ ။

မြန်မာပြန်။ ။ ကောင်းကင်၌ တည်နေသည်ဖြစ်စေ၊ သမုဒ္ဒရာ အလယ်၌တည်နေသည်ဖြစ်စေ၊ တောင်လိုဏ်ခေါင်းသို့ ဝင်ပုန်းနေသည်ဖြစ်စေ မကောင်းမှုကိုပြုပြီးသူသည် ထိုမကောင်းမှုမှ မလွတ်မြောက်နိုင်၊ လွတ်မြောက် ဖွယ်သော အရပ်မည်သည်မရှိပေ။

ဆိုလိုရင်းအဓိပ္ပာယ်။ ။ မည်သူမဆို ‘တစ်နည်းနည်းဖြင့် ကံကြမ္မာ ဆိုးမှ လွတ်မြောက်နိုင်လိမ့် မည်’ဟုကြံစည်၍ ကောင်းကင်မှာသော်လည်း နေထိုင်ရာ၏။ သမုဒ္ဒရာ အောက်သို့လည်း ဝင်ပုန်း နေရာ၏။ တောင်ခေါင်း၊ တောင် ချောက်ကြား၌သော်လည်း ပုန်းအောင်း နေထိုင်ရာ၏။ ထိုသို့ပုန်းအောင်းကြ ငြားသော် လည်း ကံကြမ္မာဆိုးမှမူကား မလွတ်မြောက်

နိုင်ရာ။ အရှေ့အနောက် စသောအရပ်
မျက်နှာတို့မှာ မှီတွယ် ပုန်းအောင်းနေသော်
လည်း ကံကြမ္မာဆိုးမှ လွတ်မြောက်နိုင်ခွင့်
မရှိချေ-ဟူ၍ ဆိုလိုပေသည်။

ဤဓမ္မဒေသနာတော်အဆုံးမှာ ထိုရဟန်းတို့သည် သောတာ
ပတ္တိဖိုလ်စသည်တို့သို့ ရောက်ကြလေသည်။ ရောက်လာကုန်သော
လူအပေါင်းအတွက်လည်း အကျိုးရှိသော တရားဟောခြင်း
ဖြစ်လေသည်။

တယောဇနဝတ္ထုပြီး၏။

*

*

*

(၁၂)

သုပ္ပဗုဒ္ဓ သာကီဝင်မင်းကြီးဝတ္ထု

မြတ်စွာဘုရားသခင်သည် ကပ္ပိလဝတ်ပြည် နိဂြောဓာရုံကျောင်းတော်၌ သီတင်းသုံးစံနေတော်မူစဉ် သုပ္ပဗုဒ္ဓသာကီဝင် မင်းကြီးကို အကြောင်းပြု၍ “န အန္တလိက္ခေ နသမုဒ္ဒမဇ္ဈေ” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော်မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

ဦးရီးတော် သုပ္ပဗုဒ္ဓမင်းကြီး

ဦးရီးတော်ဖြစ်သော သုပ္ပဗုဒ္ဓမင်းကြီးသည် မြတ်စွာဘုရားသခင်အား အငြိုးအတေးထားခဲ့သူ ဖြစ်သည်။

“သိဒ္ဓတ္ထမင်းသားသည် ငါ၏သမီးတော် မယ်ယသော်ကို သားတစ်ယောက်နှင့် စွန့်ပစ်ခဲ့ပြီး တောထွက်သွားခဲ့သည်။ ပြီးတစ်ခါ ဘုန်းသမ္ဘာနှင့် ပြည့်စုံသော ငါ့သားတော် ဒေဝဒတ်ကိုလည်း သာသနာ့ဘောင်သို့ သွတ်သွင်း ရဟန်းပြုစေပြီး သူ၏ရန်သူအရာမှာ ထားလေဘိသည်” ဟူ၍ မကျေနိုင် မချမ်းနိုင် ရန်ငြိုးဖွဲ့ခြင်းကို ပြုထားခဲ့လေသည်။

တစ်နေ့သောအခါ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်သည် ရဟန်းသံဃာတော်အပေါင်း ခြံရံလျက် ပင့်ဖိတ်ရာသို့ သွားရောက်ရန် ကြွသွားတော်မူသည်။ ထိုအခါ သုပ္ပဗုဒ္ဓမင်းကြီးက-

“...သိဒ္ဓတ္ထမင်းသား ဘုရားဂေါတမအား ပင့်ဖိတ်ရာသို့ သွားရောက် စားသောက်ခွင့်မပေးအံ့...” ကြံ၍ ကြွတော်မူလာမည့် ခရီးလမ်းကို တားမြစ်ပိတ်ဆို့၍ လမ်းမအလယ်မှာ အရက်ထိုင်သောက် နေသည်။

ရဟန်းသံဃာတော်အပေါင်းခြံရံလျက် မြတ်စွာဘုရားသခင် ကြွလာတော်မူသည့် အကြောင်းကို အမတ်တို့က လျှောက်တင် ကြလျှင် သုပ္ပဗုဒ္ဓမင်းကြီးက-

“အချင်းတို့- သိဒ္ဓတ္ထမင်းသားအားသွားပြောကြချေ၊ တခြား လမ်းမှ လွဲဖယ်၍သွားပါ-ဟုပြောပါလေ။ ငါကား သိဒ္ဓတ္ထမင်းသား ထက် အသက်အရွယ်အားဖြင့် ကြီးသူ ဦးရီးတော် ဖြစ်သည်။ သို့ဖြစ်၍ ငါကား သိဒ္ဓတ္ထမင်းသားအား ခရီးလွဲဖယ်၍ မပေးနိုင်။ လွဲချင်လွဲ သိဒ္ဓတ္ထမင်းသားကသာ လွဲဖယ်သွားရပေမည်” ဆိုသည်။

လူအများက သုပ္ပဗုဒ္ဓမင်းကြီးအား အမျိုးမျိုး တောင်းပန်ကြ သော်လည်း ဦးရီးတော်သုပ္ပဗုဒ္ဓမင်းကြီးထံမှ သွားခွင့်လမ်းခရီးကို မရသဖြင့် ထိုနေရာမှပင် ပြန်လှည့်ခဲ့ရသည်။ သုပ္ပဗုဒ္ဓမင်းကြီးသည် မင်းချင်းယောက်ျားတစ်ယောက်ကို-

“အချင်း-သွားပါချေ၊ ထိုသိဒ္ဓတ္ထမင်းသား ပြောဆိုသော စကားကို နားထောင်မှတ်သားပြီး ငါ့အား ပြန်ကြားလျှောက်တင်လေ” ဟု မှာထားစေလွှတ်လိုက်သည်။

မြတ်စွာဘုရားသခင်သည် ထိုနေရာမှ ပြန်လှည့်လာရင်း ပြုံးတော်မူသည်။ အရှင်အာနန္ဒာမထေရ်က ပြုံးတော်မူရခြင်း အကြောင်းကို သိလိုသဖြင့် မေးလျှောက်သည်။

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-ပြုံးတော် မူရခြင်းအကြောင်းကား အဘယ်သို့ ရှိပါသနည်းဘုရား”

“ချစ်သား အာနန္ဒာ-ဦးရီးတော်သုပ္ပဗုဒ္ဓမင်းကြီးကို မြင်ပါ သလော”

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-မြင့်ပွဲပါသည်ဘုရား”

“ချစ်သားအားနန္ဒာ-ထိုသုပ္ပဗုဒ္ဓမင်းကြီးသည် အလွန်ဝန်လေးသောအမှုကို ပြုလုပ်ဘိသည်။ ငါကဲ့သို့ သဘောရှိသော မြတ်စွာဘုရားသခင်အား ကြွသွားရာလမ်းခရီးကို ခွင့်မပေးသောအားဖြင့် ပိတ်ပင်တားမြစ်ဘိသည်။ ထိုအကုသိုလ်ကံကြောင့် ယနေ့မှ ခုနစ်ရက်မြောက်သောနေ့မှာ ပြာသာဒ်အောက် စောင်းတန်းလှေကား ခြေရင်းမှာ မြေမျိုခြင်း ခံရပေလိမ့်မည်” မိန့်တော်မူသည်။

မင်းချင်းယောက်ျားသည် ထိုစကားကိုကြားလျှင် သုပ္ပဗုဒ္ဓမင်းကြီးအား ကြားသည့်အတိုင်း ပြန်ကြားလျှောက်ထားသည်။

သုပ္ပဗုဒ္ဓမင်းကြီး မြေမျိုခံရခြင်း

သုပ္ပဗုဒ္ဓမင်းကြီးသည် မင်းချင်းယောက်ျားလျှောက်တင်သော စကားကိုကြား၍-

“...ငါ့တူ၏စကားသည် မှားယွင်းသည်မည်သည် မရှိ။ တကယ်တမ်းမှာလည်း ထိုတူတော် သိဒ္ဓတ္ထမင်းသား ပြောဆိုသည့်အတိုင်း ဖြစ်တတ်လေ့ရှိသည်။ သို့သော် ယခုအခါ ငါသည် သိဒ္ဓတ္ထမင်းသား၏ စကားကို မမှန်အောင်ပြုခြင်းဖြင့် မုသာဝါဒဖြင့် စွပ်စွဲမည်။ သိဒ္ဓတ္ထမင်းသားက ငါ့အား ‘ခုနစ်ရက်မြောက်သောနေ့မှာ မြေမျိုခံလိမ့်မည်’ဟု အမှုမဲ့ အမှတ်မဲ့ သာမညအားဖြင့် မပြောဘဲ ပြာသာဒ်အောက်ဖြစ်သော စောင်းတန်းလှေကားရင်းမှာ မြေမျိုခံရလိမ့်မည်’ဟု တိတိကျကျ နေရာသတ်မှတ်၍ ပြောဆိုသည်။ ဤအခါမှစ၍ ငါသည် ထိုအရပ်သို့ မသွားဘဲနေမည်။ ဤသို့နေလျှင် ထိုအရပ်၌ ငါ့ကို မြေမျိုလိမ့်မည်မဟုတ်။ ယင်းသို့ မြေမမျိုသောအခါမှ မုသာဝါဒဖြင့် သိဒ္ဓတ္ထမင်းသားအား ဖိနှိပ်ပြောဆိုမည်...”ဟူ၍ ကြံစည်လေသည်။

ယင်းသို့ ကြံစည်ပြီးနောက် သုပ္ပဗုဒ္ဓမင်းကြီးသည် မိမိအသုံးအဆောင်အားလုံးကို ဘုံခုနစ်ဆင့်ရှိသော ပြာသာဒ်ပေါ်သို့ ဟင်

လိုက်သည်။ စောင်းတန်းလှေကားကိုလည်း ဖြုတ်ထားလိုက်စေပြီး တံခါးတို့ကိုပါ ပိတ်ထားစေလိုက်သည်။ ပိတ်ထားသော တံခါးတစ်ခု တစ်ခုစီမှာ နှစ်ယောက် နှစ်ယောက်သော အားကောင်းမောင်းသန် လက်ငှေ့သည်များကို ထား၍-

“အကယ်၍ ငါသည်မေ့လျော့ပြီး ပြာသာဒ်အောက်သို့ ဆင်းမိခဲ့လျှင် တားမြစ်ကြ”ဟု ပြောဆိုမှာထားပြီး ခုနစ်ဆင့် မြောက်သော ပြာသာဒ်ပေါ်မှာနေလေသည်။

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်သည် ထိုအကြောင်းကို ရဟန်းတို့ထံမှ တစ်ဆင့်ကြားသိတော်မူ၍-

“ချစ်သားရဟန်းတို့-သုပ္ပဗုဒ္ဓမင်းကြီးသည် ပြာသာဒ်ခုနစ်ဆင့် ပေါ်မှာ နေရုံမျှမဟုတ်သေး၊ အထက်ကောင်းကင်သို့ ပျံတက်၍ နေသည်ဖြစ်စေ၊ လှေဖြင့် သမုဒ္ဒရာတွင်းမှာ ပြေးသွားသည်ဖြစ်စေ၊ တောင်ကြားလိုဏ်ခေါင်းသို့ ခိုဝင်ပုန်းအောင်းသည်ဖြစ်စေ၊ ငါဘုရား မိန့်ဆိုသောစကားမည်သည် ‘မှန်သည်လည်းရှိသည်၊ မမှန်သည် လည်း ရှိသည်’ဟု နှစ်မျိုးနှစ်ခွဲဖြစ်သောမည်သည် မရှိချေ။ ငါဘုရား မိန့်ဆိုတော်မူသော နေရာမှာသာ ထိုသုပ္ပဗုဒ္ဓမင်းကြီးသည် မြေကြီး ထဲသို့ ဝင်ရပေလိမ့်မည်” မိန့်တော်မူပြီးလျှင် အောက်ပါ ဓမ္မဒေသနာ တော်ကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

န အန္တလိက္ခေ န သမုဒ္ဒမဇ္ဈေ၊

န ပဗ္ဗတာနံ ဝိဝရံ ပဝိဿ။

န ဝဇ္ဇတိ သော ဇုဂတိပ္ပ ဒေသော၊

ယတ္ထဋ္ဌိတံ နပ္ပသဟေယျ မစ္စ။ ။

မြန်မာပြန်။ ။ ကောင်းကင်၌ တည်နေသည်ဖြစ်စေ၊ သမုဒ္ဒရာ အလယ်၌ တည်နေသည်ဖြစ်စေ၊ တောင်လိုဏ်ခေါင်း သို့ ပုန်းဝင်နေသည်ဖြစ်စေ သေမင်းလက်မှ မလွတ် နိုင် သေမင်းမနှိပ်စက်နိုင်သောနေရာဟူ၍ မရှိချေ။

ဆိုလိုရင်းအဓိပ္ပာယ်။ ။ သေမင်းမလွမ်းမိုး မနှိပ်စက်နိုင်သော နေရာ
 ဟူ၍ ဤမဟာပထဝီမြေကြီးပေါ်မှာ
 ဆံချည်ဖျား တစ်ထောက်စာ တစ်နေရာမျှ
 ‘မရှိချေ-ဟု ဆိုလိုသည်။

ဖြစ်စဉ်အဆက်

ခုနစ်ရက်မြောက်သောနေ့မှာ ပြာသာဒ်အောက်မှာရှိသော
 သုပ္ပဗုဒ္ဓမင်းကြီး၏ မင်္ဂလာမြင်းတော်သည် မြည်ဟီးခုန်ပေါက်လျက်
 နံရံကိုတိုးဝှေ့ တိုက်ခိုက်နေသည်။ မင်းကြီးသည် ထိုအသံကိုကြား၍
 မေးသည်။

“ဤအသံကား အဘယ်အသံနည်း”

“အရှင်မင်းကြီး၏ စီးတော်မင်္ဂလာမြင်းအသံ ဖြစ်ပါသည်ဘုရား”
 လျှောက်ကြသည်။ ထိုမြင်းသည် သခင်ဖြစ်သော သုပ္ပဗုဒ္ဓမင်းကြီးကို
 မြင်ရမှ ကောင်းမွန်ငြိမ်သက်လေ့ရှိသည်။

ထိုအခါ သုပ္ပဗုဒ္ဓမင်းကြီးသည် မိမိ၏မင်္ဂလာမြင်းတော်ကို
 ဖမ်းလို၍ ထိုင်နေရာမှ ထပြီး တံခါးဝသို့ သွားသည်။ ပိတ်ထားသော
 တံခါးများ အလိုလိုပွင့်သွားကြသည်။ ဖြုတ်ထားသော စောင်းတန်း
 လှေကားလည်း မူလနေရာမှာ အလိုလိုတည်လာသည်။ တံခါးစောင့်
 ထားသော လက်ဝှေ့သည်တို့သည်လည်း မင်းကြီး၏ လည်ကုပ်ကို
 ကိုင်၍ အောက်သို့ချည်း တွန်းပစ်မိကြသည်။

ဤသို့သော နည်းဖြင့် သုပ္ပဗုဒ္ဓမင်းကြီးသည် ပြာသာဒ်အောက်
 ဖြစ်သော စောင်းတန်းလှေကားရင်းသို့ ရောက်လာသည်။ ထိုသို့
 ရောက်ကာမျှ၌ပင်လျှင် မဟာပထဝီမြေကြီးသည် မြည်ဟည်းကာ
 ကွဲအက်၍ ခံလာသည်။ သုပ္ပဗုဒ္ဓမင်းကြီးသည် ထိုခဏမှာ မြေကြီး
 ထဲသို့ ဝင်ရောက်သွားရပြီး အဝီစိငရဲ၌ ဖြစ်လေတော့သည်။

သုပ္ပဗုဒ္ဓသာကီဝင်မင်းကြီးဝတ္ထုပြီး၏။

*

*

*

ပါပဝဂ်

ပါပ = မကောင်းမှုအကုသိုလ်

ဝဂ္ဂ = အစုငယ် (ဝါ) အခန်းငယ်

ပါပဝဂ္ဂ = ပါပဝဂ်-မကောင်းမှုအကုသိုလ်တရားစု

ဆိုးကျိုးကိုသာ ပေးတတ်သော မကောင်းမှု အကုသိုလ် အကြောင်းကို ဖော်ပြထားသည်။ မကောင်းမှု အကုသိုလ်ကို အဆိပ် ကဲ့သို့ သဘောထားရမည်။

‘ငါ့မကောင်းမှုကား မပြောပလောက်၊ မဖြစ်စလောက်’မထီမဲ့မြင် မပြုရ။ အထင်သေးခြင်း မပြုရ။ အနည်းငယ် ပြုဖန်များသော် အများကြီး ဖြစ်နိုင်သည်။

လူမိုက်တို့သည် မကောင်းမှု အကုသိုလ်၏ဆိုးကျိုးနှင့် မတွေ့ မကြုံသေးသရွေ့ မကောင်းမှုပြုခြင်းမှာ နှစ်သက်ရွှင်လန်းလေ့ ရှိတတ်ကြသည်။ ဆိုးကျိုးနှင့်ကြုံရပြီဆိုလျှင်ကား- ပူပန်မှုကြီးစွာဖြင့် စိုးရိမ်သောက ဆင်းရဲဒုက္ခရောက်ရလေသည်-ဟု မကောင်းမှု အကုသိုလ် တရားစုကို ပြဆိုသော ကိုးခုမြောက်ဖြစ်သည့် ပါပဝဂ် သည် ဤတွင် အပြီးသို့ ရောက်ပေပြီ။

၉-ပါပဝဂ်ပြီး၏။

*

*

*

၁၀-ဒဏ္ဍဝဂ်

(၁)

ဆဗ္ဗဂ္ဂီ ရဟန်းများဝတ္ထု (၁)

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးစံနေတော်မူစဉ် ဆဗ္ဗဂ္ဂီရဟန်း (ခြောက်ပါးစုရဟန်း) တို့ကို အကြောင်းပြု၍ “သဗ္ဗေ တသန္တိ ဒဏ္ဍဿ” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော် မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

ရိုက်နှက်သည့် ရဟန်းများ

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်သည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးစံနေတော်မူစဉ်က ဖြစ်သည်။

အခါတစ်ပါး၌ သတ္တရသဝဂ္ဂီ (တစ်ဆယ့်ခုနစ်ပါးစုရဟန်း) တို့သည် ကျောင်းအိပ်ရာနေရာတို့ကို သုတ်သင်ပြင်ဆင်ပြီး နေနှင့်ကြသည်။ ဆဗ္ဗဂ္ဂီရဟန်း (ခြောက်ပါးစုရဟန်း)တို့ ရောက်လာပြီး-

“ငါတို့သည် သင်တို့ထက် သီတင်းသီလ ဝါကြီးကြသည်။ သင်တို့ ဖယ်ပေးကြ” ဆိုသည်။

“ငါတို့မဖယ်ပေးနိုင်ပါ။ ငါတို့က ရှေးဦးစွာ လာရောက်၍ နေရာကို သုတ်သင်ပြင်ဆင် ထားကြရသည်။ မဖယ်ပေးနိုင်ပါ” ဟု

သတ္တရသဝဂ္ဂီရဟန်းတို့ကဆိုလျှင် ဆဗ္ဗဂ္ဂီရဟန်းတို့သည် သတ္တရသဝဂ္ဂီရဟန်းတို့ကို ရိုက်နှက်ပုတ်ခတ်ကြသည်။ သတ္တရသဝဂ္ဂီရဟန်းတို့သည် သေဘေးမှ ကြောက်လန့်ကုန်သည်ဖြစ်၍ အော်ဟစ်မြည်တမ်းကြသည်။

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်သည် ထိုအသံကို ကြားတော်မူ၍ “အဘယ်အသံနည်း” ဟု မေးတော်မူရာ “ဤမည်သော အသံပါဘုရား” ဟု လျှောက်ထားကြလေသော်-

“ချစ်သားရဟန်းတို့- ဤအခါမှစ၍ ရဟန်းမည်သည် ဤသို့ သဘောရှိသော အမှုကိုမပြုရ။ မရိုက်နှက်ရ၊ အကယ်၍ ပြုလုပ်ရိုက်နှက်ခဲ့သော် ဤမည်သော အာပတ် သင့်ရောက်စေ’ ဟု ပဟာရဒါန သိက္ခာပုဒ်ကို ပညတ်တော်မူပြီးမှ-

“ချစ်သားရဟန်းတို့- ရဟန်းတို့မည်သည်မှာ ‘ငါသည် ဘေးဒဏ်မှ ကြောက်ရွံ့ထိတ်လန့် တုန်လှုပ်ကုန်သကဲ့သို့၊ သေခြင်းမှ ကြောက်ရွံ့ထိတ်လန့်တုန်လှုပ်ကုန်သကဲ့သို့၊ ဤနည်းတူ သူတစ်ပါးတို့သည်လည်း ဘေးဒဏ်မှ၊ သေခြင်းမှ ကြောက်ရွံ့ထိတ်လန့် တုန်လှုပ်ခြင်း ဖြစ်ပေလိမ့်မည်ဟု ကိုယ်ချင်းစာစိတ် ထားလျက် သူတစ်ပါးကို မပုတ်ခတ် မရိုက်နှက်အပ်။ သူတစ်ပါးကို မသတ်ဖြတ် မဖျက်ဆီးအပ်’ မိန့်တော်မူပြီးလျှင် အောက်ပါဓမ္မဒေသနာတော်ကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

သဗ္ဗေ တသန္တိ ဒဏ္ဍဿ၊

သဗ္ဗေ ဘာယန္တိ မစ္စုနော။

အတ္တာနံ ဥပမံ ကတွာ၊

န ဟနေယျ န ယာတကေ။ ။

မြန်မာပြန်။ ။ သတ္တဝါအားလုံးတို့သည် ဘေးဒဏ်မှ ကြောက်ရွံ့ကြသည်။ ခပ်သိမ်းသော သတ္တဝါတို့သည် သေခြင်းမှ ကြောက် ရွံ့ကြသည်။ သတ္တဝါအားလုံး မိမိ

အသက်ကို ချစ်မြတ်နိုးကြသည်။ မိမိကိုယ်ကို ဥပမာပြု၍ သူတစ်ပါးကို မညှဉ်းဆဲ မသတ်ဖြတ် ကြလေရာ။

အထူးမှတ်ဖွယ်။ ။ ဤ၌ ခပ်သိမ်းသော သတ္တဝါတို့ဟူသည်အားလုံး ကိုခြံ၍ ဟောတော်မူခြင်း ဖြစ်သည်။ ဥပမာ သော်ကား-

“တိုင်းသူပြည်သားအားလုံး စုဝေးကြစေ”ဟု မောင်းခတ်ကြေညာစေသော်လည်း မင်းနှင့် အမတ်ကြီးကို ချန်ထား၍ ကျန်သော လူအများ သာစုဝေးကြကုန်သကဲ့သို့-

ဤနေရာ၌ “သဗ္ဗေ တသန္တိ- ခပ်သိမ်းသော သတ္တဝါတို့သည် ထိတ်လန့် ကြောက်ရွံ့ကုန်၏” ဟု သာမညဆိုသော်လည်း-

၁။ ရဟန္တာပုဂ္ဂိုလ်၊

၂။ အာဇာနည်ဆင်၊

၃။ အာဇာနည်မြင်း၊

၄။ အာဇာနည် နွားလားဥသဘာ - ဤလေးဦးကို ထား၍ ကြွင်းသော ပုဂ္ဂိုလ်တို့သာ ထိတ်လန့်ကြောက်ရွံ့ကုန်၏ဟု သိမှတ်ရမည်။ ဤကြောက်ရွံ့သူလေးဦးတွင်-

၁။ ရဟန္တာပုဂ္ဂိုလ်ကား သက္ကာယဒိဋ္ဌိကို ပယ်ပြီးဖြစ်သောကြောင့် လူသတ်သမားကို တွေ့သော်လည်း ရဟန္တာပုဂ္ဂိုလ်၏ ဉာဏ်အမြင်၌ ပုဂ္ဂိုလ်သတ္တဝါဟူ၍ မရှိသောကြောင့် မကြောက်ရွံ့ချေ။

၂။ အာဇာနည်ဆင်

၃။ အာဇာနည်မြင်း

၄။ အာဇာနည်နွားလားဥသဘ-ဤသုံးဦး
 တို့ကား-သက္ကာယဒိဋ္ဌိ အားကြီးသောကြောင့်
 မိမိ၏ ဆန့်ကျင်ဘက်ရန်သူကို ပြိုင်ဘက်ဟူ၍
 မသတ်မှတ်သောကြောင့် ကြောက်ရွံ့ ထိတ်လန့်
 ခြင်းမရှိကုန်ဟု မှတ်သားရာသတည်း။

ဤဓမ္မဒေသနာတော်အဆုံးမှာ များစွာသူတို့သည် သောတာ
 ပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေသည်။

ဆဗ္ဗဂ္ဂိရဟန်းများဝတ္ထု (၁)ပြီး၏။

*

*

*

(၂)

ဆဗ္ဗဂ္ဂီ ရဟန်းများဝတ္ထု (၂)

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးစံနေတော်မူစဉ် ဆဗ္ဗဂ္ဂီရဟန်းတို့ကို အကြောင်းပြု၍ “သဗ္ဗေ တသန္တိ ဒဏ္ဍဿ” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော် မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

ခြိမ်းခြောက်သောရဟန်းများ

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်သည် ဇေတဝန်ကျောင်းတော်၌သီတင်းသုံးစံနေတော်မူစဉ်က ဖြစ်သည်။

သတ္တရသဝဂ္ဂီရဟန်းတို့သည် အခါတစ်ပါး၌ ကျောင်းအိပ်ရာနေရာတို့ကို သုတ်သင်ပြင်ဆင်၍ နေနှင့်ကြသည်။ ဆဗ္ဗဂ္ဂီရဟန်းများ ရောက်လာပြီး-

“ငါတို့သည် သင်တို့ထက် သီတင်းသိက္ခာ။ ဝါ ကြီးကြသည်။ သင်တို့ဖယ်ပေးကြ” ဆိုသည်။

“ငါတို့ မဖယ်ပေးနိုင်ပါ။ ငါတို့က ရှေးဦးစွာ လာရောက်၍ သုတ်သင်ပြင်ဆင်ထားကြရသည်။ ငါတို့ မဖယ်ပေးနိုင်ပါ” ဟု သတ္တရသဝဂ္ဂီရဟန်းတို့အား (ယခင်က ပဟာရဒါန သိက္ခာပုဒ်ပညတ်

ထားသောကြောင့် မရိုက်နှက် မပုတ်ခတ်တော့ဘဲ) လက်ဝါးစောင်းဖြင့် ရိုက်မည့်ဟန် ရွယ်မိုး၍ ခြိမ်းခြောက်ကြသည်။ သတ္တရသဝဂ္ဂီ ရဟန်းတို့သည် ကြောက်လန့်သောကြောင့် အော်ဟစ်မြည်တမ်းကြပြန်သည်။

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်သည် ထိုအသံကို ကြား၍ “အဘယ်အသံနည်း” ဟု မေးတော်မူရာ “ဤမည်သောအသံပါဘုရား” ဟု လျှောက်ထားကြလေသော်-

“ချစ်သားရဟန်းတို့- ရဟန်းတို့မည်သည်ကား ‘ငါသည် ဘေးဒဏ်မှ ကြောက်ရွံ့ထိတ်လန့်သကဲ့သို့၊ ထို့အတူ သူတစ်ပါးတို့သည်လည်း ကြောက်ရွံ့ထိတ်လန့်ကြသည်။ ငါသည် ငါ့အသက်ကို ချစ်မြတ်နိုးသကဲ့သို့ သူတို့သည်လည်း သူတို့အသက်ကို ချစ်မြတ်နိုးကြပေလိမ့်မည်-ဟု ကိုယ်ချင်းစာ၍ သူတစ်ပါးကို မပုတ်ခတ်အပ်၊ မဖျက်ဆီးအပ်၊ မသတ်ဖြတ်အပ်ပေ” မိန့်တော်မူပြီးလျှင် အောက်ပါ ဓမ္မဒေသနာတော်ကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

သဗ္ဗေ တသန္တိ ဒဏ္ဍဿ၊

သဗ္ဗသံ ဇီဝိတံ ပိယံ။

အတ္တာနံ ဥပမံ ကတွာ၊

န ဟနေယျ နယာတကေ။ ။

မြန်မာပြန်။ ။ သတ္တဝါအားလုံးတို့သည် အပြစ်ဘေးဒဏ်မှ ကြောက်ရွံ့ကြသည်။ သူခပ်သိမ်းတို့သည် မိမိအသက်ကို ချစ်မြတ်နိုးကြသည်။ မိမိကိုယ်ကို ဥပမာပြု၍ သူတစ်ပါးကို မညှဉ်းဆဲ မသတ်ဖြတ် လေရာ။

အထူးမှတ်ဖွယ်။ ။ သတ္တဝါတိုင်း မိမိအသက်ကို ချစ်မြတ်နိုးကြသည်။ သို့သော်လည်း ရဟန္တာပုဂ္ဂိုလ်တို့ကား မပါဝင်ပေ။

ရဟန္တာပုဂ္ဂိုလ်တို့မှာကား အသက်ရှည်ခြင်း၌
လည်းကောင်း၊ အသက်သေရခြင်း၌လည်းကောင်း
လျစ်လျူရှုတတ်သော သဘောရှိသည်ဟု
မှတ်သားရာသတည်း။

ဤဓမ္မဒေသနာတော်အဆုံးမှာ များစွာသော သူတိုးသည်
သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေသည်။

ဆဗ္ဗဂ္ဂိရဟန်းများဝတ္ထု (၂) ပြီး၏။

*

*

*

(၃)

သမ္မဟုလကုမာရ ဝတ္ထု

မြတ်စွာဘုရားသခင်သည်သာဝတ္ထိပြည် ဇေတဝန်ကျောင်း
တော်၌ သီတင်းသုံးစံနေတော်မူစဉ် လုလင်ငယ်များစွာတို့ကို
အကြောင်းပြု၍ “သု ခကာမာနိ ဘူတာနိ” အစရှိသော
ဓမ္မဒေသနာတော်ကို ဟောကြားတော်မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

မြွေရိုက်နေသော ကလေးများ

အခါတစ်ပါး၌ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်သည်
သာဝတ္ထိမြို့တွင်းသို့ ဆွမ်းခံကြွဝင်တော်မူခဲ့သည်။ ထိုနေ့မှာ
လမ်းမပေါ်၌ ကလေးသူငယ်များစွာတို့သည် အဆိပ်ပြင်းသော
မြွေတစ်ကောင်အား ရိုက်နှက်နေကြသည်ကို မြင်၍ မေးတော်မူသည်။

“သူငယ်တို့-သင်တို့သည် အဘယ်အမှုကို ပြုနေကြသနည်း”

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-
တပည့်တော်တို့သည် မြွေကို တုတ်ဖြင့်ရိုက်နေကြပါသည်ဘုရား”

“ဘုကြောင့် ရိုက်နေကြသနည်း”

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-မြွေကိုက်
ခံရမှာ စိုးကြောက်သောကြောင့် ရိုက်ပါကြသည်ဘုရား”

“သူငယ်တို့-သင်တို့သည် မိမိချမ်းသာ ဖို့အတွက် သူတစ်ပါး ရိုက်နှက်ခြင်းသည် ဖြစ်တိုင်းဖြစ်တိုင်းသော ဘဝတို့မှာ ချမ်းသာ ခြင်းကို မရနိုင်ပေ။ မိမိကိုယ်ကို ချမ်းသာစေလိုသောသူသည် သူတစ်ပါးကို ညှဉ်းဆဲပုတ်ခတ်ခြင်းကို မပြုအပ်ပေ” မိန့်တော်မူပြီးလျှင် အောက်ပါဓမ္မဒေသနာတော်ကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

၁။ သုခကာမာနိ ဘူတာနိ၊

ယော ဒဏ္ဍေန ဝိဟိသတိ။

အတ္တနော သုခမေသာနော။

ပေစ္စ သော နလဘတေ သုခံ။ ။

မြန်မာပြန်။ ။ မိမိချမ်းသာလိုသဖြင့် မိမိလိုပင် ချမ်းသာစွာနေလိုသူ သတ္တဝါကို သတ်ဖြတ် ညှဉ်းဆဲသောသူသည် ဤဘဝ နောက်ဘဝ၌ ချမ်းသာမှုကို မရနိုင်ပေ။

၂။ သုခကာမာနိ ဘူတာနိ၊

ယော ဒဏ္ဍေန နဟိသတိ။

အတ္တနော သုခမေသာနော၊

ပေစ္စ သော လဘတေ သုခံ။

မြန်မာပြန်။ ။ မိမိချမ်းသာလိုသဖြင့် မိမိလိုပင် ချမ်းသာစွာနေလိုသူ သတ္တဝါကို မသတ်ဖြတ် မညှဉ်းဆဲသောသူသည် ဤဘဝ၊ နောက်ဘဝ၌ ချမ်းသာမှုကို ရနိုင်ပေသည်။

ဤဓမ္မဒေသနာတော်အဆုံးမှာ လုလင်ငယ်ငါးရာတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေသည်။

သမ္မဟုလကုမာရဝတ္ထုပြီး၏။

*

*

*

(၄)

ကောဏ္ဍဓာန မထေရ်ဝတ္ထု

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်
၌ သီတင်းသုံးစံနေတော်မူစဉ် ကောဏ္ဍဓာနမထေရ်ကို အကြောင်း
ပြု၍ “မာဝေါစ ဖရသံ ကိဉ္ဇိ” အစရှိသော ဓမ္မဒေသနာတော်ကို
ဟောကြားတော်မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

ထူးထွေတည့်ဆန်းဆန်းကြယ်

ကောဏ္ဍဓာန မထေရ်အား ကံကြမ္မာဖန်လာပုံ ဆန်းကြယ်လှ
သည်။ ကောဏ္ဍဓာနမထေရ်သည် ရဟန်းပြုသောနေ့မှစ၍ အလွန်
အဆင်းလှသော မိန်းမရုပ်သွင် အရိပ်တစ်ခုသည် သူ့နောက်မှာ
အမြဲလိုလိုလိုက်ပါနေလေ့ရှိသည်။ ကောဏ္ဍဓာနမထေရ်ကိုယ်တိုင်က
ထိုမိန်းမရုပ်ကို မမြင်မတွေ့ရသော်လည်း အခြားလူအပေါင်းကမူ
မျက်ဝါးထင်ထင် မြင်ကြရသည်ချည်းဖြစ်သည်။ ကောဏ္ဍဓာနမထေရ်
ရွာတွင်းသို့ ဆွမ်းခံသွားသည်ရှိသော် ဆွမ်းလောင်းသူတို့က-

“ဤဆွမ်းတစ်ဇွန်းကား အရှင်ဘုရားအတွက်ပါဘုရား၊ ဤတစ်
ဇွန်းကား အရှင်ဘုရား၏ အဖော်မတွက်ပါဘုရား” ဆိုကာ ဆွမ်း
နှစ်ဇွန်းကို ပေးလှူကြသည်။ လူအများက မြင်နေရသော မိန်းမ
ရုပ်သွင်ကား အမှန်မှာ လူသားစစ်စစ်မဟုတ်ပေ။ မိန်းမရုပ်သွင်

တစ်ခုအဖြစ် အရိပ်ပမာ လိုက်ပါနေခြင်းသာ ဖြစ်သည်။ ဤသို့ ဆန်းကြယ်စွာ ဖန်လာသော ကောဏ္ဍဓာန မထေရ်၏ရှေးအတိတ်က ပြုခဲ့မိသော မကောင်းမှု အကုသိုလ်ကံကြောင့် ဖြစ်ပေသည်။ ထိုမကောင်းမှု အကုသိုလ်ကံ ကား အဘယ်နည်းဟူမူ-

အတိတ်ဖြစ်ရပ်

သူငယ်ချင်းရဟန်းနှစ်ပါး

ကဿပမြတ်စွာဘုရားသခင် လက်ထက်တော်အခါက ဖြစ်သည်။ အဖော်သူငယ်ချင်း ရဟန်းနှစ်ပါးသည် တစ်မိဝမ်းတွင်းမှ တစ်အူထုံဆင်းသည့် ညီရင်းအစ်ကိုတမျှ အလွန်လျှင် ချစ်ကျွမ်းဝင် ကြသည်။

သက်တော်ရှည် ဘုရားသခင်တို့ လက်ထက်တော်မှာ တစ်နှစ်ကို တစ်ကြိမ် တစ်ကြိမ်သော်လည်းကောင်း၊ ခြောက်လကို တစ်ကြိမ် တစ်ကြိမ်သော်လည်းကောင်း ရဟန်းတော်တို့ ဥပုသ်ပြုရန် စည်းဝေး ကြသည်။ ထိုအဖော်သူငယ်ချင်း ရဟန်းနှစ်ပါးသည်လည်း ဥပုသ် ပြုရန် သိမ်သို့သွားမည်ဟု မိမိတို့နေရာအရပ်မှ ထွက်လာခဲ့ကြသည်။ ထိုအခါ တာဝတိံသာ နတ်ပြည်မှ နတ်သားတစ်ဦးသည် အဖော် သူငယ်ချင်း ရဟန်းနှစ်ပါးကို မြင်၍-

“ဤရဟန်းနှစ်ပါးသည် အလွန်လျှင်ချစ်ကျွမ်းဝင်ကြသည်။ ငါသည် ထိုအဖော်သူငယ်ချင်းရဟန်းနှစ်ပါး၏ ချစ်ခင်ကျွမ်းဝင်ခြင်း ကို ပျက်ပြားအောင် ပြုနိုင်ပါမည်လော-” စဉ်းစား၍ နတ်ပြည်မှ ဆင်းလာခဲ့သည်။ ရဟန်းနှစ်ပါးတွင် တစ်ပါးကလမ်းမှာ ခရီးလာ နေစဉ်-

“ငါ့ရှင်-ခဏမျှစောင့်ပါဦး၊ တပည့်တော် ကိုယ်လက်သုတ်သင် လိုပါသည်” ဆိုပြီး ချုံတစ်ခုတွင်းသို့ ဝင်သွားသည်။ နတ်ပြည်မှ ဆင်းလာခဲ့သော နတ်သားသည်လည်း မိန်းမရုပ်သွင် ဖန်ဆင်း၍

ထိုချုံတွင်းသို့ လိုက်ဝင်သွားသည်။ ရဟန်းပြန်ထွက်လာသောအခါ ရဟန်း၏နောက်မှ လက်တစ်ဖက်ဖြင့် ဆံထုံးကိုပြင်ဆင်၊ အခြားလက် တစ်ဖက်ဖြင့် အဝတ်ကို ဆွဲဆန့် ပြင်ဆင်ဟန်ဖြင့် လိုက်ထွက်လာ ခဲ့သည်။

မိန်းမပျိုကို အဖော်ရဟန်းမြင်ခြင်း

ချုံထဲမှ ထွက်လာသော ရဟန်းသည် ထိုမိန်းမကိုမမြင် စောင့် နေသော အဖော်ရဟန်းက မြင်ရသည်။ မြင်သမှ ချုံထဲမှထွက် လာသည့် ထိုထိုသော အမူအရာ အားလုံးကိုတွေ့မြင် လိုက်ရသည်။ နတ်သည် အဖော်ရဟန်းမြင်သွားပြီဆိုတာကိုသိ၍ ကွယ်သည်။ မြင်ရသော အဖော်ရဟန်းက ကိုယ်လက်သန့်စင်ပြီး၍ ပြန်ထွက် လာသော ရဟန်းကို-

“ငါ့ရှင်-သင့်အား သီလပျက်စီးလေပြီ” ဆိုသည်။

“အိုငါ့ရှင်-တပည့်တော်အား ဤသို့သဘောရှိသော အမှုမျိုးကို မပြုမိခဲ့သည်ကား အမှန်ပါ”

“ယခုပင်လျှင် သင့်အနောက်မှ ထိုထိုသော အမူအရာကို ပြုမူလျက် ထွက်လာသော မိန်းမတစ်ယောက်ကို တပည့်တော် ကိုယ်တိုင် မြင်လိုက်ရပါလျက် ‘ဤသို့သဘောရှိသော အမှုမျိုးကို မပြုမိခဲ့ပါ’-ဟု အဘယ့်ကြောင့် သင်ပြောဆိုဘိသနည်း” ဟူ၍ တိတိ ကျကျ စွပ်စွဲလေသည်။ စွပ်စွဲခံရသော ရဟန်းသည် ထိုစကားကို ကြားရလျှင် ဦးခေါင်းကို မိုးကြိုးပစ်ခံရသကဲ့သို့ ဖြစ်သွားပြီး ထိတ်လန့် တုန်လှုပ်စွာဖြင့်-

“ငါ့ရှင်-တပည့်တော်ကို မဖျက်ဆီးပါလင့်၊ တပည့်တော်အား ဤသို့ သဘောရှိသော အမှုမျိုးကို မပြုမိသည်မှာ အမှန်ပါ” တောင်းပန် ပြောဆိုသည်။

“တပည့်တော်ကိုယ်တိုင် မျက်စိဖြင့် တပ်အပ်သေချာ မြင်လိုက်ရ ပါလျက် သင့်စကားကို မည်သို့ ယုံကြည်နိုင်ပါမည်နည်း” ပြောဆိုကာ

အတူမသွားတော့ဘဲ တောင်ဝှေး တစ်ပြန်စာလောက် ခွာပြီးသွားလေသည်။ ဥပုသ်ပြုရာသိမ်သို့ ရောက်လျှင် စွပ်စွဲသောရဟန်းက-

“အရှင်ဘုရားတို့-တပည့်တော်သည် ဤရဟန်းနှင့်အတူ ဥပုသ်မပြုနိုင်ပါဘုရား”ဆိုပြီး ထိုင်နေသည်။ စွပ်စွဲခံရသော ရဟန်းက-

“အရှင်ဘုရားတို့-တပည့်တော်၏ သီလသည် အဏုမြူခန့်သော်မျှ စွန်းငြိမည်းညစ်ခြင်း မရှိပါဘုရား” လျှောက်ထားသည်။

“အရှင်ဘုရားတို့-သူက မည်သို့ပင် ဆိုပါစေ၊ တပည့်တော်က မျက်စိဖြင့် ကိုယ်တိုင် တိုက်ရိုက်မြင်လိုက်ရပါသည်။ ထို့ကြောင့် တပည့်တော်သည် သူနှင့်အတူ ဥပုသ်မပြုနိုင်ပါဘုရား”

ထိုအခါ စိတ်ဝမ်းကွဲပြားအောင် ပြုမိသော နတ်သားသည် ထိုရဟန်းနှစ်ပါး ဥပုသ်အတူမပြုလိုသည့်အဖြစ်ကို မြင်၍-

“...ငါသည် ဝန်လေးသော အမှုကို ပြုမိလေပြီတကား...”ဟု နောင်တရပြီး ကောင်းကင်မှာ ကိုယ်ထင်ပြလျက်-

“အရှင်ဘုရားတို့-ဤအရှင်အား သီလပျက်စီးခြင်း မရှိပါ။ တပည့်တော် စူးစမ်းကြည့်ချင်၍ ဤသို့ပြုမိရပါသည်ဘုရား” လျှောက်ထား သည်။

နတ်သားလျှောက်ထားသော စကားကို ကြားရသောအခါမှ ရဟန်းတို့သည် သံသယကင်းရှင်းစွာဖြင့် ထိုရဟန်းနှင့်အတူ ဥပုသ်ပြုကြသည်။ ဥပုသ်ပြုခြင်းကိစ္စပြီးမြောက်သော်လည်း သူငယ်ချင်း ရဟန်းနှစ်ပါးသည် ယခင်ကကဲ့သို့ သင့်တင့်ညီညွတ်ခြင်း မရှိကြတော့ဘဲ စိတ်ဝမ်းကွဲပြားခြင်းသို့ ရောက်ခဲ့လေတော့သည်။

နတ်သားသည် ထိုမကောင်းမှုကံကြောင့် နတ်ပြည်မှ စုတေခဲ့ပြီး နောက် အဝီစိငရဲ၌ ဖြစ်၍ ဘုရားတစ်ဆူအကြား ကာလပတ်လုံး ငရဲခံရသည်။ ရဟန်းနှစ်ပါးကား အသက်၏အဆုံး၌ နတ်ပြည်မှာ ဖြစ်လေသည်။

ပစ္စုပ္ပန်ဖြစ်စဉ်အဆက်

မင်းကြီးအား တိုင်ကြားခြင်း

ထိုနတ်သားသည် ယခု ဂေါတမမြတ်စွာဘုရားသခင် လက်ထက်တော် အခါဝယ်သာဝတ္ထိပြည်မှာ ဖြစ်လာသည်။ အရွယ် ရောက်သော် သာသနာတော်တွင်းသို့ဝင်၍ ရှင်ပြုသည်။ ထို့နောက် ရဟန်းပဉ္စင်း အဖြစ်ကို ရသောနေ့မှစ၍ ရှေ့နားမှာ ဖော်ပြခဲ့သော မိန်းမရုပ်သွင်သည် မထေရ်၏နောက်သို့ တကောက်ကောက် လိုက်နေတိသကဲ့သို့ ထင်မြင်ကြရလေသည်။ ထိုကြောင့် ကောဏ္ဍဓာန မထေရ်ဟု အမည်တွင်လေသည်။

ဤသို့သော အခြင်းအရာဖြင့် သွားလာနေသော ထိုကောဏ္ဍဓာန မထေရ်ကိုမြင်၍ ရဟန်းတို့က အနာထပိဏ်သူဌေးကြီးအား တိုင်ကြားပြောဆိုကြသည်။

“ဒါယကာသူဌေးကြီး-ထိုဒုဿီလ (သီလမရှိသော)ရဟန်းကို သင်၏ကျောင်းမှ နှင်ထုတ်ပါလော့။ ထိုဒုဿီလရဟန်းကို အကြောင်း ပြု၍ ကြွင်းကုန်သောရဟန်းတို့အား အကြည်ညိုပျက်စရာ အများ ကဲ့ရဲ့စရာ ဖြစ်ပေမည်”

“အရှင်ဘုရားတို့-ကျောင်းတော်မှာ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ရှိသည် မဟုတ်ပါလားဘုရား”

“ရှိပေသည် ဒါယကာ သူဌေးကြီး”

“အရှင်ဘုရားတို့-ထိုသို့ဖြစ်ပါလျှင် ဘုရားရှင်သည်ပင် သိတော် မူပါလိမ့်မည်ဘုရား”ဟု သူဌေးကြီးက ပြန်လျှောက်လိုက်သည်။

ရဟန်းတို့က သူတို့၏စကားကို သူဌေးကြီးမနာယူလျှင် ဝိသာခါ ဒါယိကာမကြီးထံ သွားရောက်ပြောဆို တိုင်ကြားကြသည်။ ဝိသာခါ ကလည်း အနာထပိဏ်သူဌေးကြီးနည်းတူပင် ပြန်လျှောက်လိုက်

သည်။ တစ်ဖန်လည်း ရဟန်းတို့က ကောသလမင်းကြီးအား တိုင်ကြားပြန်လေသည်။

“ဒယကာမင်းမြတ် - ကောဏ္ဍဓာနမထေရ်သည် မိန်းမ တစ်ယောက်နှင့်အတူ သွားသွားလာလာ ပြုနေသည်။ ထိုမထေရ်ကို အကြောင်းပြု၍ ရဟန်းအားလုံးအကြည်အညိုပျက်စရာ၊ ကဲ့ရဲ့စရာ ဖြစ်ပေလိမ့်မည်။ ထိုကောဏ္ဍဓာနမထေရ်ကို ‘သင်မင်းကြီးအား တိုင်းနိုင်ငံမှ နှင်ထုတ်ပါကုန်လော့’”

“အရှင်တို့-ထိုကောဏ္ဍဓာန မထေရ်သည် အဘယ်အရပ်မှာ နေပါသနည်းဘုရား”

“ဒကာတော်မင်းကြီး-ကျောင်းတော်မှာပင်နေပေသည်”

“မည်သည့်ကျောင်းမှာ နေနေပါသနည်းဘုရား”

“ဤမည်သော ကျောင်းမှာ နေနေပေသည်”

“သို့ဖြစ်လျှင် အရှင်ဘုရားတို့ ကြွတော်မူကြပါကုန်လော့၊ တပည့်တော်ကိုယ်တိုင် ထိုမိန်းမကို စောင့်ဖမ်းပါမည်” လျှောက်ထား သဖြင့် ရဟန်းတို့က ကျောင်းသို့ပြန်လာခဲ့ကြသည်။

မင်းကြီးကိုယ်တိုင်စုံစမ်းပြီ

ထိုနေ့ညနေစောင်းမှာ ကောသလမင်းကြီးသည် ကျောင်းတော် သို့ သွားရောက်၍ ကောဏ္ဍဓာနမထေရ် သီတင်းသုံးရာ ကျောင်းကို မင်းချင်းယောက်ျားတို့ဖြင့် ဝိုင်းရံထားစေပြီး မင်းကြီးကိုယ်တိုင် ကောဏ္ဍဓာနမထေရ်ထံသို့ သွားသည်။

မထေရ်သည် အသံဗလံများကိုကြား၍ ကျောင်းမှထွက်လာပြီး မုခ်ဦးဝမှာ ရပ်လာသည်။ မိန်းမရုပ်သွင်သည်လည်း မထေရ်မြတ်၏ နောက်မှာကပ်လျက် ရပ်တည်နေသည်ကို ကောသလမင်းကြီး ကိုယ်တိုင် မြင်လိုက်ရသည်။ မထေရ်သည် ကောသလမင်းကြီး လာသည့် အဖြစ်ကို သိ၍ ကျောင်းပေါ်သို့ ပြန်တက်ပြီး ထိုင်နေသည်။

မင်းကြီးက ကျောင်းပေါ်သို့ လိုက်တက်လာသည်မထေရ်ကိုသာ မြင်ရပြီး မိန်းမရုပ်သွင်ကိုကား မမြင်ရပေ။ မင်းကြီးသည် တံခါးကြား၌ လည်းကောင်း၊ ညောင်စောင်းခုတင်အောက်၌ လည်းကောင်း ထိုထိုသို့ အရပ်တို့မှာ ထိုမိန်းမကိုရှာဖွေကြည့်သည်။ အစအနမျှ မမြင်ရလေ။ မင်းကြီးက မထေရ်အား မေးသည်။

“အရှင်ဘုရား-မိန်းမတစ်ယောက်ကို တပည့်တော် မြင်လိုက်ရသည်။ ထိုမိန်းမယခု အဘယ်မှာနည်းဘုရား”

“ဒကာတော်မင်းကြီး-ဒကာတော်ပြောသော မိန်းမဆိုသည် ဤမှာမရှိပေ။ ငါလည်းမမြင်ရပေ”

“အရှင်ဘုရား-ခုနကပင် ဒကာတော်သည် အရှင်ဘုရားနောက်မှာ ကပ်ပြီးတည်ရှိနေသော မိန်းမတစ်ယောက်ကို မြင်လိုက်ပါသည်ဘုရား”

“ဒကာတော်မင်းကြီး-ငါကားမမြင်မိလေ”

မင်းကြီး တွေးရခက်သွားသည်။

“...မိမိကိုယ်တိုင် မျက်စိဖြင့် မြင်လိုက်ရပါလျက် ယခုရှာကြည့်တော့လည်း မတွေ့၊ မထေရ်ကလည်း မရှိပါ၊ မမြင်ရပါ-ဟုလည်း ဆိုသည်။ အကြောင်းထူးတစ်ခုခုတော့ရှိနေပြီ ထင်သည်...” ကြံမိ၍-

“အရှင်ဘုရားတို့- ကျောင်းမှထွက်၍ ကျောင်းပြင်မှာ တည်တော် မူပါဦးဘုရား” လျှောက်ထားသည်။

လျှောက်ထားသည့်အတိုင်း ထွက်ကြွ၍ မထေရ်သည် မုခ်ဦးဝမှာ ရပ်နေသည်။ မထေရ်၏နောက်မှာ မိန်းမရုပ်သွင် ကပ်၍တည်နေသည်ကို တွေ့မြင်ရသည်။

“အရှင်ဘုရား-ကျောင်းတွင်းသို့ ဝင်တော်မူပါဦးဘုရား” လျှောက်လျှင် မထေရ်က ကျောင်းပေါ်သို့တက်၍ ထိုင်မြဲနေရာမှာ ထိုင်သည်။ မင်းကြီးသည် ထိုမှဤမှ လိုက်ကြည့်ပြီး-

“အရှင်ဘုရား-ခုနစ်က အရှင်ဘုရားရပ်နေစဉ် နောက်နားမှာ ရပ်နေသောမိန်းမ အဘယ်မှာနည်းဘုရား”

“ဒကာတော်မင်းကြီး-သင်ပြောသော မိန်းမဆိုသူကို ငါမမြင်ရပေ”

“အရှင်ဘုရား-ဘာစကားပြောသနည်း၊ ယခုပင်လျှင် အရှင်ဘုရားနောက်မှာ ရပ်နေသော မိန်းမတစ်ယောက်ကို တပည့်တော်ကိုယ်တိုင် မျက်စိဖြင့် မြင်လိုက်ရပါသည်”

“ဒကာတော်မင်းကြီး-သင်မင်းကြီးကဲ့သို့ပင် လူများအပေါင်းကလည်း ငါ၏နောက်မှာ မိန်းမတစ်ယောက် လိုက်ပါပြီးနေသည်ဟု ပြောဆိုကြသည်။ ငါသည်ကား ထိုမိန်းမကို မမြင်ရပေ”

မင်းကြီးက “...ဤမထေရ်ပြောစကားသည် အသင့်ယုတ္တိ ရှိပါလိမ့်မည်...” ယူဆ၍ တစ်ဖန် မထေရ်အား-

“အရှင်ဘုရား-ကျောင်းပြင်သို့ ထွက်ကြွတော်မူပါဦး” လျှောက်သဖြင့် မထေရ်ကကျောင်းပေါ်မှဆင်း၍ မုခ်ဦးမှာ ရပ်တည်သည်။

ထိုစဉ်မှာပင် မိန်းမရပ်သွင်သည် မထေရ်၏နောက်မှာ ရပ်တည်နေသည်ကို မြင်ရပြန်သည်။

“အရှင်ဘုရား-ကျောင်းပေါ်သို့ ပြန်ကြွတော်မူပါဦး” လျှောက်ထားသဖြင့် မထေရ်သည် ကျောင်းပေါ်သို့ ပြန်ကြွ၍ ထိုင်နေလျှင် မိန်းမရပ်သွင်ကို မမြင်ရဖြစ်ပြန်သည်။ မင်းကြီးက ရှေးနည်းတူ မေးလျှောက်သည်။ မထေရ်က-

“ဒကာတော်မင်းကြီး-ငါကား မမြင်ရပေ”ဟု ဆိုလျှင် မင်းကြီးက-

“ဤမထေရ်ပြောသော စကားသည် သင့်မြတ်လျော်ကန် ယုတ္တိတန်ပေသည်”ဟု သံသယ ကင်းရှင်းသွားသည်။

မင်းကြီးဒါယကာခံခြင်း

မင်းကြီးသည် သံသယကင်းရှင်းပြီးနောက် မထေရ်ထံသို့ ချဉ်းကပ်၍-

“အရှင်ဘုရား-ဤသို့သဘောရှိသော သီလညစ်နွမ်းဖွယ် အကြောင်း မကောင်းသော ဝိသဘာဝ(အသွင်မတူ)ပုဂ္ဂိုလ်သည် အရှင် ဘုရားနောက်မှာ လိုက်ပါနေသည်ကို မြင်ရလျှင် သူတစ်ပါးတို့ သည် အရှင်ဘုရားအား အကြည်အညိုမဲ့ပြီး ဆွမ်းကို ပေးလှူလိမ့်မည် မဟုတ်ပါ။ ဒကာတော်၏ နန်းတော်သို့သာ ကြွတော်မူပါ။ အရှင်ဘုရားအား ဒကာတော်သည်သာလျှင် ပစ္စည်းလေးပါးဖြင့် လုပ်ကျွေးပြုစုပါမည် ဘုရား” လျှောက်ထား၍ ကောသလမင်းကြီး ပြန်သွားသည်။

ရဟန်းတို့အား နှုတ်လှံထိုးခြင်း

ကောသလမင်းကြီးက ပစ္စည်းလေးပါးဖြင့် ဖိတ်မန်၍ ပြန်သွားလျှင် ရဟန်းတို့က-

“ငါ့ရှင်တို့-ကောသလမင်းကြီး လုပ်ကိုင်ပုံကို ကြည့်ကြပါဦး။ သိုဒုဿီလရဟန်းကို ကျောင်းမှ နှင်ထုတ်ပါ ပြောဆိုသည်ကို သူကိုယ်တိုင် ရောက်လာပြီး ပစ္စည်းလေးပါးဖြင့်ပင် ပင့်ဖိတ်၍ သွားလေဘိသည်”ဟု မင်းကြီးအား ကဲ့ရဲ့ရှုတ်ချကြသည်။ ကောဏ္ဍဓာန မထေရ်ကိုလည်း-

“အို အချင်းဒုဿီလ-ယခုအခါမှာ မင်းကြီးသည် သင့်အားလူ ညွန့် လူစတုံးသည့်အဖြစ်ကို ဖြစ်စေအပ်ပေသည်”ပြောဆို ကြသည်။ မှတ်ဖွယ်။ ။ ဤသို့ လူညွန့်လူစတုံးသည့်အဖြစ်ကို မင်းကြီးသည် ဖြစ်စေအပ်သည်-ဟူရာ၌ ထိုကောဏ္ဍဓာန မထေရ် သည် ရှေးအခါကာလတုန်းက ရဟန်းတို့က မိမိအား ပြောဆိုကြလျှင် မည်သည့်စကားကိုမျှ ပြန်လှန်ချေပ

မပြောဆို နိုင်သောကြောင့် ‘-သင်တို့သည်သာ သီလ
မရှိသော ဒုဿီလ ဖြစ်ကြသည်။ သင်တို့သည် သာ
လူညွန့်လူစု တုံးကြသည်။ သင်တို့သည်သာ မိန်းမကို
ယူပြီး လှည့်လည်ကြသည်-’ဟု နှုတ်လှံထိုး၍
ပြန်ပြော တတ်လေ့ရှိသည်။ ထို့ကြောင့် ရဟန်းတို့က
ထိုစကားကို ပြောဆိုကြခြင်း ဖြစ်သည်။

ဘုရားရှင်အားလျှောက်ထားခြင်း

ရဟန်းတို့သည် မြတ်စွာဘုရားသခင်အထံတော်သို့ ချဉ်းကပ်၍-

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-
ကောဏ္ဍဓာနမထေရ်ကို တပည့်တော်တို့ ပြောဆိုဆုံးမရာမှာ
တပည့်တော်တို့ကို ဒုဿီလစသည်ဖြင့် ပြောဆိုဆဲရေးပါသည်ဘုရား”
လျှောက်ထားကြသည်။

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်သည် ကောဏ္ဍဓာန
မထေရ်ကိုခေါ်စေတော်မူ၍ မေးမြန်းစိစစ်တော်မူသည်။

“ချစ်သားကောဏ္ဍဓာန-သင်သည် ဤသို့ ပြောဆိုဆဲရေးသည်
မှာ ဟုတ်မှန်ပေသလော”

“ဘုကြောင့် ပြောဆိုဆဲရေးရသနည်း”

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-ဟုတ်မှန်
ပါသည်ဘုရား”

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-တပည့်
တော်ကို ထိပါးပုတ်ခတ်၍ ပြောဆိုသောကြောင့် ဆဲရေးမိရပါသည်
ဘုရား”

“ချစ်သားရဟန်းတို့-သင်တို့သည် ဤရဟန်းကို အဘယ့်ကြောင့်
ထိပါးပုတ်ခတ်၍ ပြောဆိုကြသနည်း”

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-
ဤကောဏ္ဍဓာနမထေရ်၏ နောက်မှာ မိန်းမတစ်ယောက် လိုက်ပါ
လှည့်လည်သွားလာနေသည့် အဖြစ်ကို မြင်ရသောကြောင့် ပြောဆိုရ
ပါသည်ဘုရား”

“ချစ်သား ကောဏ္ဍဓာန-ဤရဟန်းတို့က သင်သည် မိန်းမ
တစ်ယောက်နှင့်အတူ လှည့်လည်သွားလာသည်ကို မြင်ရသောကြောင့်
ပြောဆိုကြသည်။ သင်မမြင်ရဘဲလျက် အဘယ့်ကြောင့် ပြောဆိုဆဲရေး
ဘိသနည်း။ ရှေးကသင်သည် ယုတ်မာသော အယူကို အမှီပြုပြီး
သင့်အား ဤသို့ဖြစ်ရသည် မဟုတ်တုံလော။ ယခုအခါမှာ လည်း
ယုတ်မာသော မကောင်းမှုကံကို အဘယ့်ကြောင့် စွဲယူပြန်ပါ
ဘိသနည်း”

ထိုအခါ ရဟန်းတို့က-

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-
ဤကောဏ္ဍဓာနမထေရ်သည် ရှေးက အဘယ်သို့သော မကောင်းမှု
ကံကို ပြုလုပ်ခဲ့ပါသနည်းဘုရား”လျှောက်ထားကြသည်။

မြတ်စွာဘုရားသခင်၏အဆုံးအမတော်

ရဟန်းတို့က မေးလျှောက်သောကြောင့် မြတ်စွာဘုရားသခင်
ကိုယ်တော်မြတ်သည် ကောဏ္ဍဓာနမထေရ်၏ ရှေးအတိတ်က
ပြုခဲ့သော (ရှေးနားမှာ ဖော်ပြခဲ့သည့်)မကောင်းမှုကံကို ပြန်ပြောင်း
ဟောကြားတော်မူပြီးလျှင် ကောဏ္ဍဓာနမထေရ်အား-

“ချစ်သားကောဏ္ဍဓာန-သင်ပြုခဲ့သော မကောင်းမှုကံကို
အမှီပြု၍ သင်သည် ဤမျှလောက် ဖောက်ပြန်ပျက်စီးခြင်းသို့
ရောက်ရသည်။ ယခုတစ်ဖန် ထိုသို့သဘောရှိသော ဆဲရေးပြစ်မှားမှု
စသည့် မကောင်းမှုကံကို ပြုခြင်းငှာ မသင့်လျော်ချေ။ ဤမှ

နောက်ကာလမှာ-ဤရဟန်းတို့နှင့် အတူတကွ စကားပြောဆိုခြင်း မပြုလင့်။ အနားပြတ်သည့် ကြေးခွက်ကဲ့သို့ အသံမရှိသည် ဖြစ်လေ ဘိလော့။ ဤသို့ပြုလျှင် 'သင်သည် နိဗ္ဗာန်သို့ရောက်သူ ဖြစ်ပေလိမ့် မည်' ဆုံးမစကား မိန့်ကြားတော်မူပြီးလျှင် အောက်ပါဓမ္မဒေသနာ တော်ကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

၁။ မာဝေါစ ဖရသံ ကိဉ္ဇိ၊

ဝုတ္တာ ပဋိဝဒေယျ တံ။

ဒုက္ခာ ဟိ သာရမ္ပကထာ၊

ပဋိဒဏ္ဍာ ဖုသေယျ တံ။

မြန်မာပြန်။ ။ မည်သူတစ်စုံတစ်ယောက်ကိုမှ ကြမ်းကြုတ်သော စကားကို မဆိုပါလင့်။ ဆိုခဲ့လျှင် အဆိုခံရသူတို့သည် သင့်ကို တစ်ဖန်ပြန်၍ ဆိုကုန်ရာ၏။ ချုပ်ချယ် ပြောဆိုသော စကားသည် အခံရခက်၏။ ဒဏ်ပြန် မှုသည် သင့်ထံသို့ ရောက်လာပေ ကုန်ရာ၏။

၂။ သစေ နေရေသိ အတ္တာနံ၊

ကံသော ဥပဟတော ယထာ။

ဧသ ပတ္တောသိ နိဗ္ဗာနံ၊

သာရမ္ပော တေ န ဝိဇ္ဇတိ။ ။

မြန်မာပြန်။ ။ အနားပြတ်သော ကြေးခွက်သည် အသံမထွက် သကဲ့သို့ မိမိကိုယ်ကို မတုန်မလှုပ်အောင် အကယ်၍ နေခြင်းငှာ စွမ်းနိုင်လျှင် သင်သည် နိဗ္ဗာန်သို့ ရောက်သည်မည်၏။ သင့်မှာ ချုပ်ချယ်မှု မရှိတော့ ပေ။

ဤဓမ္မဒေသနာတော်အဆုံးမှာ များစွာသောသူတို့ သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေသည်။

ကောဏ္ဍဓာန မထေရ်သည်လည်း မြတ်စွာဘုရားသခင် ဆုံးမတော်မူသည့်အတိုင်း လိုက်နာကျင့်ကြံလေရာ မကြာမြင့်မီမှာပင် အရဟတ္တဖိုလ်သို့ရောက်လေသည်။ ထိုမှနောက်ပိုင်း စာရေးတံမဲ နှိုက်ကြရာတွင် ကောဏ္ဍဓာနမထေရ်သည် ထူးကဲစွာ ပထမဦးဆုံး သော စာရေးတံမဲကို ရရှိသော ရဟန္တာအရှင်မြတ် ဖြစ်လေသည်။

ကောဏ္ဍဓာနမထေရ် ဝတ္ထုပြီး၏။

*

*

*

(၅)

ဥပုသ်သည် မိန်းမများဝတ္ထု

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ပုဗ္ဗာရုံကျောင်းတော်
၌ သီတင်းသုံးစံနေတော်မူစဉ် ဝိသာခါအစရှိသောဥပါသိကာမတို့အား
အကြောင်းပြု၍ “ယထာ ဒဏ္ဍေန ဂေါပါလော” အစရှိသော
ဓမ္မဒေသနာတော်ကို ဟောကြားတော်မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

ဥပုသ်သည်များ

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်သည် သာဝတ္ထိပြည် ပုဗ္ဗာရုံ
ကျောင်းတော်၌ သီတင်းသုံးစံနေတော်မူစဉ်က ဖြစ်သည်။ ဥပုသ်နေ့
တစ်နေ့မှာ ဝိသာခါအစရှိသော မိန်းမကြီးငယ် ငါးရာတို့သည်
ကျောင်းတော်သို့ ဥပုသ်စောင့် သွားကြသည်။ ဝိသာခါ ဒါယိကာမ
ကြီးသည် ဥပုသ်သည် မိန်းမကြီးတို့ထံသို့ ချဉ်းကပ်၍-

“မိခင်တို့-မိခင်တို့သည် အဘယ်အကျိုးငှာ ဥပုသ်စောင့်သုံး
ကြပါသနည်း” မေးသည်။ အရွယ်လွန်ကြီးရင့်သော မိန်းမကြီး တို့က-

“ချစ်သမီး-ငါတို့သည် နတ်စည်းစိမ်ချမ်းသာကို တောင့်တ၍
ဥပုသ်စောင့်သုံးကြပေသည်” ပြောဆိုကြသည်။

ဝိသာခါသည် မိန်းမရွယ်ဖြစ်သူတို့ထံချဉ်းကပ်၍ မေးပြန်သည်။

“သင်တို့သည် အဘယ်ဆုကိုတောင်း၍ ဥပုသ်စောင့်ကြသနည်း”

“ငါတို့သည် လင်လုဘက် မယားငယ်ရန်မှ လွတ်ကင်းစေလို၍ ဥပုသ်စောင့်သုံးကြပါသည်” ဖြေကြသည်။

ဝိသာခါသည် မိန်းမပျိုတို့ထံ ချဉ်းကပ်၍ ထိုနည်းတူမေးမြန်းရာ မိန်းမပျိုတို့က-

“ကျွန်တော်မတို့သည် ပထမကိုယ်ဝန်မှာပင် သားဦးရတနာ ရပါစေခြင်း အကျိုးငှာ ဥပုသ်စောင့်သုံးကြပါသည်” ဖြေကြသည်။

ဝိသာခါသည် သတို့သမီးပျိုတို့ကို မေးပြန်လေရာ ထိုသတို့သမီး ပျိုတို့သည် “ငယ်ရွယ်နုပျိုစဉ်သာလျှင် အမျိုးကောင်းသား လင် ယောက်ျား၏အိမ်သို့ လိုက်သွားရပါစိမ့်သောအကျိုးငှာ ဥပုသ်စောင့်သုံး ကြပါသည်” ဟု ဖြေကြပြန်သည်။

ဝိသာခါသည် ကြားရသောစကားအားလုံးကို မှတ်သား၍ ထိုမိန်းမတို့ကိုခေါ်ပြီး မြတ်စွာဘုရားသခင်ထံသို့ သွားရောက်ရှိခိုးကာ ကြားထားရသော စကားအားလုံးကို လျှောက်ကြားသည်။

နွားကျောင်းသားဥပမာ

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်သည် ဝိသာခါ လျှောက် ကြားသော စကားကို ကြားတော်မူလျှင်-

“ဝိသာခါ-သတ္တဝါတို့အား ဇာတိ ဇရာ ဗျာဓိ မရဏသည် နှင်တံကိုင်ထားသော နွားကျောင်းသားနှင့် တူပေသည်။ ဇာတိသည် ဇရာထံသို့၊ ဇရာသည် ဗျာဓိထံသို့၊ ဗျာဓိသည် မရဏထံသို့ တစ်ဆင့်ပြီး တစ်ဆင့်မောင်းပို့ပြီး မရဏသည် ဓားဖြင့် ပိုင်းဖြတ်သကဲ့သို့ အသက်ဇီဝိတိန္ဒြေကို ပယ်ဖျက် ပိုင်းဖြတ်အပ်ပေသည်။ ဤသို့ ပိုင်းဖြတ်တတ်သော သဘောရှိသော်လည်း သတ္တဝါတို့သည် ဇာတိ ဇရာ ဗျာဓိ မရဏ ဘေးဒုက္ခတို့၏ ကင်းငြိမ်းရာ နိဗ္ဗာန်တည်းဟူသော ဝိဝဇ္ဇကို တောင့်တခြင်းမရှိကြကုန်။ အဖန်တလဲလဲ ကျင်လည်ရာ ဖြစ်သော သံသရာဝဋ်ဆင်းရဲကိုသာ တောင့်တကြသည်” မိန့်တော်မူ ပြီးလျှင် အောက်ပါဓမ္မဒေသနာတော်ကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်
 ယထာ ဒဏ္ဍေန ဂေါပါလော၊
 ဂါဝေါ ပါဇေတိ ဂေါစရံ။
 ဧဝံ ဇရာ စ မစ္စု စ၊
 အာယံ ပါဇေန္တိ ပါဏိနံ။ ။

မြန်မာပြန်။ ။ နွားကျောင်းသားသည် နှင်တံဖြင့် နွားတို့ကို
 စားကျက်သို့ မောင်းနှင်သကဲ့သို့ ဤအတူ အိုခြင်း၊
 နာခြင်း၊ သေခြင်းတရားတို့သည် သတ္တဝါတို့၏
 အသက်ကို မောင်းနှင်တတ်ပေသည်။

ဆိုလိုရင်းအဓိပ္ပာယ်။ ။ ဇာတိ ဇရာ ဗျာဓိ မရဏ တရားသည်
 နွားကျောင်းသားနှင့်တူ၏။ အသက်သည်
 နွားနှင့်တူ၏။ စားကျက်သည် သေမင်းနှင့်
 တူ၏။ တူပုံမှာ-

ဇာတိ ဇရာ ဗျာဓိ မရဏ
 တရားတို့တွင်-ရှေးဦးစွာ ပဋိသန္ဓေတည်
 နေခြင်း ဇာတိသည် သတ္တဝါတို့၏
 အသက်ကို အိုခြင်းဇရာသို့ မောင်းပို့၏။
 အိုခြင်းဇရာသည် နာခြင်းဗျာဓိသို့ မောင်း
 ပို့၏။ နာခြင်းဗျာဓိသည် သေခြင်းမရဏ
 သို့မောင်းပို့၏။ သေခြင်းမရဏသည်
 သတ္တဝါတို့၏ အသက်ကိုဓားဖြင့်ဖြတ်သ
 ကဲ့သို့ ဖြတ်တောက် လိုက်လေသည်-ဟုဆို
 လိုသည်။

ဤဓမ္မဒေသနာတော်အဆုံးမှာ များစွာသောသူတို့ သောတာ
 ပတ္တိဖိုလ်စသည်တို့သို့ ရောက်ကြလေသည်။

ဥပုသ်သည်မိန်းမများဝတ္ထုပြီး၏။

*

*

*

(၆)

အဇဂရ ပေတဝတ္ထု

မြတ်စွာဘုရားသခင်သည် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း တော်၌သီတင်းသုံးစံနေတော်မူစဉ် အဇဂရပေတ (စပါးကြီးမြွေပြိတ္တာ) ကိုအကြောင်းပြု၍ “အထ ပါပါနိ ကမ္မာနိ” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော်မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

စပါးကြီးမြွေပြိတ္တာ

အခါတစ်ပါး၌ အရှင်မဟာမောဂ္ဂလာန်မထေရ်သည် အရှင် လက္ခဏ မထေရ်နှင့်အတူ ဂိဇ္ဈကုဋ်တောင်ပေါ်မှ ဆင်းသက်တော် မူလာခဲ့သည်။ ထိုသို့ဆင်းလာစဉ် အရှင်မောဂ္ဂလာန် မထေရ်သည် ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့် နှစ်ဆယ့်ငါးယူဇနာရှည်သော စပါးကြီး မြွေပြိတ္တာကြီးတစ်ကောင်ကိုမြင်တော်မူသည်။ မြွေပြိတ္တာ၏ဦးခေါင်းမှ ထတောက်သောမီး လျှံသည်အမြီးဆုံးသို့တိုင် အောင်တောက် လျှောက်လောင်သွားသည်။ အမြီးအဆုံးမှ ထတောက်သောမီးလျှံ သည်ဦးခေါင်းသို့တိုင်အောင် တောက်လျှောက်လောင်တက်လာ သည်။ ဘေးနံပါးနှစ်ဖက်မှထွက်သော မီးလျှံသည် အလယ်ကျော ကုန်းသို့ လောင်တက်လာသည်။ ထိုကိုမြင်၍မထေရ်မြတ်ပြီးတော် မူသည်။ ထိုကိုအရှင်လက္ခဏမထေရ်မြင်၍ပြီးရခြင်း အကြောင်းကို

မေးရာ အရှင်မထေရ်မြတ်က-

“ငါ့ရှင်လက္ခဏ-ဤမေးခွန်းကို ယခုမမေးပါနှင့်ဦး။ မြတ်စွာဘုရားသခင်ထံတော်သို့ ရောက်မှမေးပါ” ဆို၍ ရာဇဂြိုဟ် မြို့တွင်းသို့ ဆွမ်းခံဝင်ခဲ့ကြသည်။ ဆွမ်းကိစ္စပြီးနောက် မြတ်စွာဘုရား သခင်အထံတော်သို့ သွားရောက်ကြပြီး ပြုံးတော်မူခြင်းအကြောင်းကို အရှင်လက္ခဏမထေရ် မေးသဖြင့် အရှင်မဟာမောဂ္ဂလာန် မထေရ်မြတ်က-

“ငါ့ရှင်လက္ခဏ-ငါသည် မြွေပြိတ္တာတစ်ကောင်ကို မြင်လိုက်ရသည်။ ထိုမြွေပြိတ္တာသည် ဤမျှလောက်ခန္ဓာကိုယ်ရှိသည်။ ဤသို့ ဤသို့ ဖြစ်ပျက်နေသည်ကို မြင်ရသောကြောင့် ‘ဤသတ္တဝါမျိုးကို ငါသည် ရှေးကမမြင်စဖူးလေ’ ဟု နှလုံးသွင်းမိ၍ ပြုံးရခြင်း ဖြစ်ပေသည်” ပြောဆိုသည်။ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က-

“ချစ်သားရဟန်းတို့-ငါ၏တပည့်သာဝကတို့သည် မြင်တတ်ကြပါပေသည်။ ငါဘုရားသည်လည်း ဗောဓိပင်ရင်းမှာ ဘုရားအဖြစ်သို့ ရောက်တော်မူခါစ ကာလကပင် ထိုမြွေပြိတ္တာကို မြင်တော်မူခဲ့သည်။ ထိုသို့ပင် မြင်တော်မူသော်လည်း ငါဘုရား ဟောကြားခဲ့သည်ရှိသော် မယုံကြည်ကုန်သောသူတို့အား အကျိုးစီးပွားမဲ့ခြင်းသာ ဖြစ်ပေလိမ့်မည်ဟူသောကြောင့် မဟောကြားခဲ့။ ယခုအခါ၌မူကား ငါ့သားတော် မောဂ္ဂလာန်ကိုသက်သေရ ပြီဖြစ်သောကြောင့်ပြောကြားတော်မူပေသည်” မိန့်တော်မူလျှင် ရဟန်းတို့က ထိုမြွေပြိတ္တာ၏ ရှေးမကောင်း မှုကံကိုမေးလျှောက်ကြသဖြင့် အတိတ်ဇာတ်ကြောင်းကို ပြန်ပြောင်းဟောကြားတော်မူလေသည်။

အတိတ်ဖြစ်ရပ်

ဂန္ဓကုဋိတိုက်တော်ကို မီးရှို့သူ

ကဿပ မြတ်စွာဘုရားသခင် လက်ထက်တော် အခါက ဖြစ်သည်။ သုမင်္ဂလ သူဌေးကြီးသည် ဥသဘနှစ်ဆယ်ရှိသော အရပ်၌ ရွှေအုပ်တို့ဖြင့် မြေကြီးကို ဝယ်ယူခြင်း၊ ထိုမျှလောက်သော ဥစ္စာဖြင့်

ကျောင်းဆောက်လုပ်ခြင်း၊ ထိုမျှလောက်သော ဥစ္စာဖြင့် ကျောင်းပူဇော်ခြင်းကို ပူဇော်လှူဒါန်းခဲ့သည်။

တစ်နေ့နံနက်မှာ သုမင်္ဂလသူဌေးကြီးသည် နံနက်စောစောမှာ မြတ်စွာဘုရားသခင်ထံတော်သို့ သွားသည်ရှိသော် မြို့တံခါးအနီး ဇရပ်တစ်ခုမှာ ဖန်ရည်စွန်းသော အဝတ်ကို ခေါင်းမီးခြံကာ ရွံ့ပေနေသော ခြေထောက်တို့ဖြင့် အိပ်နေသူတစ်ဦးကိုမြင်၍-

“ခြေထောက်မှာ ရွံ့ပေလျက် အိပ်နေသူကား တစ်ညလုံးလျှောက် သွားပြီး လာအိပ်နေသူဖြစ်မည်” ဆိုသည်။

အိပ်နေသော ခိုးသူသည် ထိုစကားသံကြား၍ မျက်စိဖွင့်ကြည့်သော် သူဌေးကြီးကို မြင်၍-

“...ငါ့ကိုပြောသော သူဌေးကြီး-သင့်အား မည်သို့ မည်ပုံ ပြသင့်သည်ကို သိစေမည်...”ဟု ရန်ငြိုးဖွဲ့ပြီး ခုနစ်ကြိမ်တိုင်တိုင် သူဌေးကြီး၏လယ်ကို မီးရှို့သည်။ ခုနစ်ကြိမ်တိုင်တိုင် နွားခြံမှ နွားတို့၏ ခြေကို ခုတ်ဖြတ်သည်။ ခုနစ်ကြိမ်တိုင်တိုင် အိမ်ကို မီးရှို့သည်။ ထိုခိုးသူသည် ဤမျှလောက်ပြုလုပ်ရပြီးသော်လည်း အငြိုးမပြေနိုင်၊ အမျက်မပြေနိုင် ဖြစ်နေသည်။ သို့ဖြစ်၍ သူဌေးကြီး၏ အလုပ်သမားတစ်ယောက်နှင့် ရင်းနှီးကျွမ်းဝင်အောင် ပေါင်းသင်း၍ မေးသည်။

“အဆွေ-သင်တို့သူဌေးကြီးသည် အဘယ်အရာကို နှစ်သက် မြတ်နိုးခြင်း ဖြစ်ပါသနည်း”

“ငါတို့သူဌေးကြီးသည် မြတ်စွာဘုရားသီတင်းသုံးတော်မူရာ ဂန္ဓကုဋ္ဌိတိုက်တော်ကို နှစ်သက်မြတ်နိုးခြင်း ဖြစ်ပါသည်”ဟု သိရလျှင် ခိုးသူက-

“...ရှိစေတော့၊ ထိုဂန္ဓကုဋ္ဌိတိုက်တော်ကြီး မီးရှို့ပြီး ငါ့အမျက်ကို ပြေပျောက်စေမည်...” ကြံပြီးလျှင် ကဿပမြတ်စွာဘုရားသခင်

ဆွမ်းခံ ကြွဝင်တော် မူနေတုန်း သောက်သုံးရေအိုးစသော အသုံးအဆောင်ပစ္စည်းတို့ကို ရိုက်ခွဲထုချေ၍ ဂန္ဓကုဋိတိုက်တော်ကို မီးရှို့လိုက်သည်။

သူဌေးကြီးစေတနာ

သူဌေးကြီးသည် ဂန္ဓကုဋိတိုက်တော် မီးလောင်သည်ကိုကြားလျှင်ကြားချင်းလာခဲ့သည်။ ရောက်သော် ဂန္ဓကုဋိတိုက်တော်ကြီး တစ်ခုလုံး မီးဟုန်းဟုန်းတောက်လောင်နေပြီ ဖြစ်သည်။ သူဌေးကြီးသည်မီးလောင်နေသည်ကို ကြည့်၍ စိုးစဉ်းမျှ စိတ်မကောင်းမဖြစ်ဘဲ လက်ခမောင်းတဖြောင်းဖြောင်း ခတ်လေသည်။ အနီးမှာရှိသောလူတို့က-

“အရှင်သူဌေးကြီး-ဤမျှလောက်သော ပစ္စည်းဥစ္စာကို စွန့်လွှတ်၍ ဆောက်လုပ်လှူဒါန်းခဲ့ရသော ဂန္ဓကုဋိတိုက်တော်ကြီး မီးလောင်ကျွမ်းနေပါလျက် အဘယ့်ကြောင့် လက်ခမောင်းခတ်ရပါသနည်း” မေးကြသည်။

“အမောင်တို့-ရန်သူငါးပါးနှင့်မဆက်ဆံသော မြတ်စွာဘုရား၏ သာသနာတော်မှာ ပစ္စည်းဥစ္စာကို မြှုပ်နှံခြင်းဖြင့် ကုသိုလ်ကံကို ပြုခွင့်ရခဲ့သည်။ ယခုတစ်ဖန်လည်း ထိုကုသိုလ်မျိုးကို ထပ်မံပြုခွင့် ရပေဦးမည်-စိတ်ကူးမိ၍ စိတ်ပျော်ရွှင်စွာ လက်ခမောင်းခတ်ရပေသည်”ဟု သူဌေးကြီးကပြန်ပြောသည်။

သူဌေးကြီးအား သေကြောင်းကြံသောခိုးသူ

သူမင်္ဂလသူဌေးကြီးသည် ပထမရှေးဦး ဆောက်လုပ်စဉ်က အတိုင်းပင် ပစ္စည်းဥစ္စာအကုန်အကျခံ၍ ဂန္ဓကုဋိတိုက်တော်ကိုပြန်လည်ဆောက်လုပ်ကာ ဘုရားအမှူးရှိသော ရဟန်းသံဃာတော်နှစ်သောင်းအား ပေးလှူသည်။ ခိုးသူသည် ထိုသို့လှူဒါန်းသည်ကို မြင်၍-

“...ငါသည် ဤသူဌေးကြီးကို မသတ်ရလျှင် ငါ့အမျက် ပြေပျောက်နိုင်မည်မဟုတ်။ သတ်ကိုသတ်မှ ဖြစ်မည်...” ကြံပြန်သည်။

သူဌေးကြီးသည် ခုနစ်ရက်ပတ်လုံး ဘုရားအမှူးရှိသော သံဃာတော်တို့အား အလှူဒါနကို ပေးလှူကာ ရှိခိုးဦးချ၍-

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-
ယောက်ျားတစ်ယောက်သည် ခုနစ်ကြိမ်တိုင်တိုင် တပည့်တော်၏
လယ်ကို မီးရှို့ပါသည်။ ခုနစ်ကြိမ်တိုင်တိုင် နွားခြံထဲမှ နွားများ၏
ခြေကို ခုတ်ဖြတ်ပါသည်။ ရှင်တော်မြတ်ဘုရား၏ သီတင်းသုံးတော်
မူရာ ဂန္ဓကုဋ်တိုက်တော်ကိုလည်း ထိုယောက်ျားပင် မီးရှို့ပါသည်။
တပည့်တော်ယနေ့ပြုရသောအလှူဒါန၏ အဖို့ဘာဂကိုထို ယောက်ျား
အားရှေးဦးစွာ ပေးဝေပါသည်ဘုရား” လျှောက်ကြား သည်။

ခိုးသူသည် သူဌေးကြီးလျှောက်ကြားသော စကားကိုကြားလျှင်-

“...ဪ-ငါသည် ဝန်လေးသောအမှုကို ပြုမိလေပြီတကား၊
ဤကဲ့သို့သော အမှုအလုံးစုံကို ငါပြုလုပ်ခဲ့သော်လည်း ငါ့အား
သူဌေးကြီးက လုံးဝအမျက်ထွက်ခြင်း မရှိပေ။ ယနေ့ပြုလုပ်ခဲ့
သော ကောင် မှုကို ငါ့အာသာ ရှေးဦးစွာ ပေးဝေပေသည်။ ငါသည်
ဤသူဌေးကြီးအား ကြီးစွာသောပြစ်မှုကို ပြုလုပ်မိချေသည်။ ဤသို့
သဘောရှိသော သူတော်ကောင်းအား တောင်းပန်ဝန်ချခြင်း မပြုလျှင်
ငါ့ခေါင်းကို မိုးကြိုးပစ်ပေလိမ့်မည်...” စဉ်းစား၍ သူဌေးကြီး၏
ခြေရင်းတော်မှာ ဝပ် ဝင်းပြီး-

“အရှင်သူဌေးမင်း-အကျွန်ုပ်အား သည်းခံတော်မူပါလော့”
တောင်းပန်သည်။

“အိုအမောင်-သင့်ကို ငါမသိလေ။ ငါ့အား အဘယ့်ကြောင့်
တောင်းပန်ရသနည်း”

“အရှင်သူဌေးမင်း-အကျွန်ုပ်သည် ဤမျှလောက်သော
အရှင်သူဌေးကြီး၏ ပျက်စီးရာ ပျက်စီးကြောင်းကို ပြုမိခဲ့ပါသည်။

ထိုပြုမိခဲ့သော အပြစ်ကို သည်းခံခွင့်လွှတ်တော် မူပါလော့”

“အမောင်ယောက်ျား-သင်သည် ငါ့အား ဤမျှလောက်သော ပျက်စီးရာ ပျက်စီးကြောင်းကို ပြုလုပ်ခဲ့ပေသလော”

“အရှင်သူဌေးမင်း-ဟုတ်မှန်ပါသည်”

“အမောင်ယောက်ျား-ငါသည် သင့် ကို မမြင်ဖူးချေ။ အဘယ့်ကြောင့် ငါ့အား အမျက်ပွားကာ ရန်ငြိုးထား၍ ဤသို့ပြုရသနည်း”

“အရှင်သူဌေးမင်း-တစ်နေ့မှာ အရှင်သူဌေးမင်းမြို့မှထွက်လာစဉ်မြို့တံခါးအနီးဇရပ်တစ်ခု၌ အိပ်နေသော အကျွန်ုပ် အားဤမည်သောစကားကို ပြောဆိုခဲ့ပါသည်။ ထိုစကားကိုမကျေ ချမ်းနိုင်သဖြင့် အမျက်ထွက်ကာ ရန်ငြိုးဖွဲ့၍ ဤသို့သောဖျက်ဆီးခြင်း အမှုတို့ကို ပြုမိခဲ့ပါသည်”

သူဌေးကြီးသည် ပြန်လည်စဉ်းစားသတိရမိပြီး-

“အမောင်ယောက်ျား-ဪဟုတ်ပေသည်။ ငါသည် ထိုနေ့က ထိုစကားကို ဆိုမိခဲ့ပေသည်။ ထိုစကားအတွက် သင့်အား ငါတောင်းပန်ပါသည်။ ငါ့အားသည်းခံပါလော့။ အမောင်-ထပါလော့၊ သင့်အား ငါသည်ခံသည်။ အမောင်အလိုရှိရာ သွားပါလော့”

“အရှင်သူဌေးမင်း-အကယ်၍ အကျွန်ုပ်အား သည်းခံခွင့်လွှတ်သည်ဆိုပါလျှင် သားမယားနှင့်တကွ အကျွန်ုပ်ကို ကျွန်အဖြစ် သတ်မှတ်ပြီး အရှင်သူဌေးမင်း၏အိမ်မှာ စေခိုင်းပါလော့”

“အမောင်-ငါသည် ဤမျှလောက်ကလေး ပြောဆိုမိရုံမျှဖြင့် ဤသို့သဘောရှိသော ဖျက်ဆီးခြင်းမျိုးကို ပြုလုပ်ဘိသေးသည်။ ငါ့အိမ်မှာနေလျှင် ငါသည် သင့်အား မည်သည့်စကားကိုမျှ မပြောဆိုဝံ့ဖြစ်ပါလိမ့်မည်။ ငါ့အိမ်မှာ သင်နေဖွယ်မလိုပြီ။ အမောင်-သင့်အား

ငါသည်းခံခွင့်လွတ်သည်။ အလိုရှိရာကိုသာ သွားပါလေလော့”
ပြောဆိုလွတ်လိုက်လေသည်။

ခိုးသူသည် ထိုပြုမိခဲ့သော မကောင်းမှုအကုသိုလ်ကံကြောင့်
သေလွန်သော် အဝီစိငရဲမှာ ကြာမြင့်စွာခံရပြီး ငရဲမှလွတ်လာပြီးနောက်
ထိုအကုသိုလ်ကံကြွင်း၏ အစွမ်းဖြင့် ယခုဂိဇ္ဈကုဋ်တောင်မှာ
မြင်ခဲ့ရသော မြွေပြိတ္တာဖြစ်ကာ ကြီးစွာသော ဆင်းရဲဒုက္ခကို
အလွန်အမင်း ခံစားရလေတော့သည်။

ပစ္စုပ္ပန်ဖြစ်စဉ်အဆက်

သောတာပန်တည်ကြခြင်း

မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်သည် ဤသို့အတိတ်
ဇာတ်ကြောင်းကို ပြန်ပြောင်းဟောကြားတော်မူပြီးမှ-

“ချစ်သားရဟန်းတို့-လူမိုက်တို့မည်သည်ကား မကောင်းမှု
အကုသိုလ်ကံကို ပြုသည်ရှိသော် ထိုက်သင့်သော အကျိုးခံစားရသည့်
အဖြစ်ကို မသိမမြင်ကြကုန်။ နောက်၌ကား မိမိပြုခဲ့သော မကောင်းမှု
အကုသိုလ်ကံ အကျိုးပေးသောအခါ “ မိမိမှီရာဖြစ်သောတောကိုမိမိ
သာလျှင် ဖျက်ဆီးတက်သော တောမီးနှင့် တူကုန်သည်သာလျှင်တည်း”
မိန့်တော်မူပြီးလျှင်အောက်ပါဓမ္မဒေသနာတော်ကို ဟောကြားတော်
မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

အထ ပါပါနိ ကမ္မာနိ၊

ကရံ ဗာလော နဗုဇ္ဈတိ။

သေဟိ ကမ္မေဟိ ဒုမ္မေတေ၊

အဂ္ဂိ ဒုဗျောဝ တပ္ပတိ။ ။

မြန်မာပြန်။ ။ ယုတ်ညံ့သော မကောင်းမှုကို ပြုသောလူမိုက်သည်
မကောင်းမှု ပြုလုပ်စဉ် ခံစားရမည့် အပြစ်ကိုမသိ။

နောက်ကျခါမှ ထိုပညာကင်းသော လူမိုက်သည်
မိမိပြုခဲ့သော ကံတို့ကြောင့် ငရဲ၌ဖြစ်၍ မီးလောင်ခံရ
သောသူကဲ့သို့ ပူလောင်ရပေသည်။

ဤဓမ္မဒေသနာတော်အဆုံးမှာ များစွာသောသူတို့သည်
သောတာပတ္တိဖိုလ်စသည်တို့သို့ ရောက်ကြလေသည်။

အဇရပေတဝတ္ထုပြီး၏။

*

*

*

အရှင်မဟာမောဂ္ဂလာန် ဝတ္ထု

မြတ်စွာဘုရားသခင်သည် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း
တော်၌ သီတင်းသုံးစံနေတော်မူစဉ် အဂ္ဂသာဝက လက်ဝဲတော်ရံ
အရှင်မဟာမောဂ္ဂလာန်မထေရ်မြတ်ကို အကြောင်းပြု၍ “ယော
ဒဏ္ဍေန အဒဏ္ဍေသု” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြား
တော်မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

တိတ္ထိတို့၏ ရန်ငြိုး

အခါတစ်ပါး၌ တိတ္ထိတို့သည် စည်းဝေးတိုင်ပင်ကြသည်။

“ငါ့ရှင်တို့-ရဟန်းဂေါတမအား ဘာကြောင့် လာဘ်ပူဇော်
သက္ကာရ များရသည်ကို သင်တို့သိကြသလား”

“ငါတို့ မသိပါ၊ သင်ကောသိပါသလား”

“ငါသိပါသည်။ မဟာမောဂ္ဂလာန်ကို အမှီပြုပြီး လာဘ်ပူဇော်
သက္ကာရများခြင်းဖြစ်ပေသည်။ ထိုမဟာမောဂ္ဂလာန်သည် နတ်ပြည်
သို့သွားပြီး နတ်သမီးနတ်သားတို့၏ ပြုလုပ်ခဲ့သော ကုသိုလ်ကောင်း
မှုကိုမေးမြန်းကာ လူတို့အား-ဤမည်သော ကုသိုလ်ကောင်းမှုကို
ပြုလုပ်ခဲ့ခြင်းကြောင့် ဤသို့သော စည်းစိမ်ချမ်းသာကို ခံစားရပေ
သည်-’ ဟု ပြောဟောလေ့ရှိသည်။

တစ်ဖန် ငရဲသို့သွားပြီး ငရဲခံနေရသောသူတို့၏ မကောင်းမှု အကုသိုလ်ကံကို မေးမြန်း၍ ပြန်လာကာ လူတို့အား- ‘ဤမည်သော မကောင်းမှု အကုသိုလ်ကံကို ပြုလုပ်ခဲ့ခြင်းကြောင့် ဤသို့သော ဆင်းရဲဒုက္ခကို ခံစားကြရပေသည်’ဟု ဟောပြောလေ့ရှိသည်။ လူတို့က ထိုမဟာမောဂ္ဂလာန်၏ စကားကို ကြားနာရ၍ ရဟန်းဂေါတမအား များစွာသောလာဘ်ပူဇော်သက္ကာရကို ပေးလှူကြသည်။ ထို့ကြောင့် လာဘ်ပူဇော်သက္ကာရ များရခြင်းဖြစ်ပေသည်။ အကယ်၍ထို မဟာမောဂ္ဂလာန်ကို သတ်ပစ်နိုင်ခဲ့လျှင် ထိုလာဘ်ပူဇော် သက္ကာရသည် ငါတို့အားသာ ဖြစ်ပေလိမ့်မည်” ပြောဆိုသည်။

အရှင်မဟာမောဂ္ဂလာန်အားသတ်ခိုင်းခြင်း

ကျန်သောတိတ္ထိတို့က-

“ငါ့ရှင်-သင်ပြောသောစကားသည် ယုတ္တိရှိပေသည်”ဟု တိတ္ထိအားလုံးက သဘောတူကြပြီး အလုပ်တစ်ခုကို အကြောင်းပြ၍ မိမိတို့၏ ဒါယကာများထံတို့မှာ အလှူခံသည်။ ငွေအသပြာတစ်ထောင်ရလျှင် လူသတ်သမား ခိုးသားတို့ကိုခေါ်ကာ-

“မဟာမောဂ္ဂလာန်သည် ဣသိဂိလိတောင် ကာဠသီလာ မည်သော ကျောက်ဖျာမှာ နေထိုင်သည်။ ထိုအရပ်သို့ သွားရောက်ပြီး မဟာမောဂ္ဂလာန်ကို သတ်ကြကုန်လော့” ပြောဆိုကာ ငွေအသပြာတစ်ထောင်ပေး၍ သတ်ခိုင်းကြသည်။ ခိုးသူတို့က-

“ကောင်းပြီ”ဟု ဝန်ခံ၍ မထေရ်မြတ် သီတင်းသုံးတော်မူရာသို့ သွားရောက် ဝိုင်းရံကြသည်။

ဘယ်ရှေးဝဋ်ကြွေး ပြေးမလွတ်ပြီ

အရှင်မဟာမောဂ္ဂလာန်မထေရ်မြတ်သည် ခိုးသူတို့ ဝိုင်းရံသည်ကိုသိ၍ တန်ခိုးတော်ဖြင့် ရှောင်တိမ်းထွက်ကြွတော်မူသည်။ ခိုးသူတို့သည်ထိုနေ့တစ်နေ့လုံး မထေရ်အား စောင့်ကြည့်နေသော်လည်း

မတွေ့ မမြင်ရဘဲရှိလေသည်။ နောက်နေ့များမှာလည်း ရှေးနေ့များမှာ ကဲ့သို့ ထွက်ကြွတော်မူသဖြင့် မသတ်နိုင်ကြပေ။ ဤနည်းဖြင့် ပထမလမှာ မသတ်နိုင်၊ ဒုတိယလမှာလည်း မသတ်နိုင်ကြချေ။ သုံးလမြောက်သောအခါမှာကား မထေရ်မြတ်သည် ‘ရှေးအတိတ် ဘဝက မိမိပြုခဲ့သော မကောင်းမှုကံက အကျိုးပေးရန်ဆွဲငင်ထား သည်ကို သိတော်မူသောကြောင့် ထွက်ကြွရှောင်တိမ်းခြင်းငှာ မစွမ်းနိုင် တော့ချေ။’ ထိုအခါ ခိုးသူတို့က မထေရ်မြတ်ကို ဖမ်းပြီးအရိုးကို ဆန်ကွဲဖြစ်မျှဖြစ်သည်ထိ ကျိုးကြေအောင် ရိုက်နှက်ကြသည်။ ရိုက်နှက်ကြပြီး မထေရ်မြတ်သေလေပြီ အထင်ဖြင့် ချုံတစ်ချုံပေါ်မှာ ပစ်တင်၍ ပြန်သွားကြလေသည်။

နောက်ဆုံး တန်ခိုးပြတော်မူခြင်း

ခိုးသူတို့ပြန်သွားပြီးနောက် အရှင်မဟာမောဂ္ဂလာန် မထေရ်မြတ် သည် “...မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်အား ဖူးမြော်ရှိခိုး ပြီးမှသာ ပရိနိဗ္ဗာန်ပြုတော့မည်...” နှလုံးသွင်း ကြံစည်တော်မူ၍ ကျိုးကြေနေသော ခန္ဓာကိုယ်ကို ဈာန်သမာပတ်ဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီး ကောင်းကင်ခရီးဖြင့် မြတ်စွာဘုရားသခင်ထံ ကြွလာ၍ ရိုသေစွာ ရှိခိုးပြီးသော်-

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား- တပည့်တော် ပရိနိဗ္ဗာန်ပြုပါတော့မည်ဘုရား” လျှောက်ကြားသည်။

“ချစ်သားမောဂ္ဂလာန်-သင် ပရိနိဗ္ဗာန်ပြုတော့မည်လော”

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား -ဟုတ်မှန် ပါသည်။ ဘုရားတပည့်တော် ပရိနိဗ္ဗာန်ပြုပါတော့မည်ဘုရား”

“မည်သည့်အရပ်သို့ သွားရောက်၍ ပရိနိဗ္ဗာန်ပြုမည်နည်း”

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-ဣသိဂိလိ တောင်နံပါးရှိ ကာဠသိလာ ကျောက်ဖျာသို့ သွားရောက်၍ ပရိနိဗ္ဗာန် ပြုပါမည်ဘုရား”

“သို့ဖြစ်လျှင် ချစ်သားမောဂ္ဂလာန်- ငါဘုရားအား တရားဟောကြား၍ သွားလေလော့၊ သင်ကဲ့သို့သဘောရှိသော တပည့်သာဝကအား ငါဘုရား၏ ယခုတွေ့မြင်ရခြင်းသည် နောက်ဆုံးတွေ့မြင်ရခြင်းဖြစ်ပေသည်။ ဤနောက်နောင် မတွေ့နိုင်တော့ပြီ”

“ရှင်တော်မြတ်ဘုရား မိန့်ကြားတော်မူသည့်အတိုင်း ပြုပါမည်ဘုရား”လျှောက်ထားပြီးမြတ်စွာဘုရားသခင်ကိုယ်တော် မြတ်အားရှိခိုးသည်။

ထို့နောက် ထန်းပင်တစ်ဆင့်မျှအမြင့်ရှိသောကောင်းကင်သို့ပျံတက်ပြီးတစ်ဖန်သက်ဆင်းကာ မြတ်စွာဘုရားသခင်အားရှိခိုးသည်။ ပြီးလျှင် ထန်းနှစ်ဆင့်၊ သုံးဆင့်၊ လေးဆင့်၊ ငါးဆင့်၊ ခြောက်ဆင့်အားဖြင့်တက်လိုက် သက်လိုက် ရှိခိုးလိုက် ပြုလုပ်ပြီး နောက်ထန်းခုနစ်ဆင့်မြောက်မှာ ကောင်းကင်သို့ ပျံတက်ပြီး ကောင်းကင်မှာရပ်တန့် လျက်တန်ခိုးအမျိုးမျိုးကိုပြလျက် တရားဟောကြားကာမြတ်စွာဘုရားသခင်အား ရှိခိုး၍ ကာဠသိလာသို့ကြွရောက်ပရိနိဗ္ဗာန်ပြုတော်မူလေသည်။

ခိုးသူတို့ကို ဖမ်းဆီးအပြစ်ပေးခြင်း

“အရှင်မဟာမောဂ္ဂလာန်မထေရ်မြတ်အား ခိုးသူတို့သတ်လိုက်ပြီ” ဟူသော သတင်းသည် ဇမ္ဗူဒိပ်တစ်ကျွန်းလုံးပျံ့နှံ့သွားသည်။ အာဇာသတ်မင်းကြီးသည် ခိုးသူတို့ကို ဖမ်းမိနိုင်ရန် သူလျှိုတို့ကို စေလွှတ်ထားသည်။

ခိုးသူတို့သည် သေတင်းကုပ်တစ်ခု (အရက်ဆိုင်တစ်ဆိုင်)မှာ အရက်သောက်ကြသည်။ ခိုးသူတစ်ယောက်သည် အခြားခိုးသူတစ်ယောက်၏ ကျောပေါ်သို့ ရိုက်နှက်သကဲ့သို့ အရှိန်ဖြင့်လဲကျသွားသည်။

“အချင်း ငမိုက်သား-ဘာကြောင့် ငါ့အပေါ်သို့ ရိုက်နှက်သကဲ့သို့ အရှိန်ဖြင့် လဲကျအောင်ပြုရသနည်း”

“မတော်လို့လဲကျသွားသည်ကို အဘယ့်ကြောင့် အပြစ်ဟု ဆိုချင်ရသနည်း။ ငါ့အစွမ်းကို သင်သိသည် မဟုတ်လော”

“သိပါသည်။ သင်သည် မဟာမောဂ္ဂလာန်ကို ရှေးဦးစွာ ရိုက်နှက်ခဲ့ပေသည်။

“မှန်သည်။ ငါသည်မဟာမောဂ္ဂလာန်ကို ဤသို့ဤသို့ ရိုက်နှက်ခဲ့သည်။ သင်ကော ထိုကဲ့သို့ ရိုက်နှက်ခံချင်သလော”

စသည်ဖြင့် ခိုးသူတို့အချင်းချင်း စကားများနေကြသည်။ ထိုကို သူလျှို့တို့ကကြား၍ ခိုးသားအားလုံးကို ဖမ်းယူပြီး အဇာတသတ်မင်းကြီးထံ ဆက်သ၍ လျှောက်ထားတင်ပြကြသည်။ မင်းကြီးက-

“သင်တို့သည် အရှင်မဟာမောဂ္ဂလာန် မထေရ်မြတ်ကို သတ်ဖြတ်ကြသည်မှာ မှန်ပေသလော”

“အရှင်မင်းမြတ်-သတ်မိသည်မှာ မှန်ပါသည်”

“သင်တို့ကိုမည်သူကစေခိုင်း၍ သတ်ရသနည်း”

“အရှင်မင်းကြီး-တိတ္ထိတို့စေခိုင်းသောကြောင့် သတ်ရပါသည်” ဟု ဝန်ခံလေလျှင် အဇာတသတ်မင်းကြီးသည် တိတ္ထိငါးရာ တို့ကိုပါ ဖမ်းယူစေ၍ မင်းရင်ပြင်မှာ ချက်တိုင်အောင် တွင်းတူ၍ မြှုပ်စေသည်။ ပြီးလျှင် ကောက်ရိုးတို့ဖြင့် ဖုံးအုပ်ပြီး မီးမြှိုက်စေသည်။ ထို့နောက် သံထွန်သွားဖြင့် ထွန်စေ၍ အားလုံးသော သူတို့ကို အပိုင်းပိုင်း အတစ်တစ် ပြုလုပ်စေသည်။

ရဟန်းတို့လျှောက်ကြားခြင်း

ရဟန်းတို့သည် တရားသဘင်အစည်းအဝေး၌ ထိုအကြောင်းနှင့် ပတ်သက်သော စကားကို စည်းဝေးပြောဆိုနေကြသည်။

“ငါ့ရှင်တို့-တန်ခိုးတော်ရှင်ဖြစ်သော အရှင်မဟာမောဂ္ဂလာန် မထေရ်မြတ်၏ ပရိနိဗ္ဗာန်ပြုရခြင်း(သေလွန်ရခြင်း)သည် မသင့်သော သေရခြင်းဖြစ်ပေသည်” ဟု ပြောဆိုနေကြသည်။

ထိုအခိုက် မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်သည် တရားသဘင်သို့ ကြွတော်မူလာ၍ မေးမြန်းတော်မူသည်။

“ချစ်သားရဟန်းတို့- ငါဘုရားကြွလာတော်မူသောအခါမှာ အဘယ်စကားကို စည်းဝေးပြောဆိုနေကြသနည်း”

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား- တပည့်တော်တို့သည် ဤမည်သောစကားကို စည်းဝေးပြောဆိုနေကြပါသည်ဘုရား”

“ချစ်သားရဟန်းတို့- ငါ့သားတော်ဖြစ်သော မဟာမောဂ္ဂလာန်သည် ယခုဘဝမှာ ဤခန္ဓာကိုယ် အတ္တဘော အဖြစ်ဖြင့်သာလျှင် မသင့်လျော်သော သေခြင်းသို့ ရောက်ရသည်။ ရှေးကပြုခဲ့သော မကောင်းမှုကံအနေဖြင့်ကား သင့်လျော်သောသေခြင်းသို့ ရောက်ရပေသည်ဟု ဆိုရပေမည်”

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား- အရှင်မဟာမောဂ္ဂလာန်မထေရ်၏ ရှေးကပြုခဲ့သော မကောင်းမှုကား အဘယ်ပါနည်းဘုရား” မေးလျှောက်ကြသဖြင့် မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်သည် အရှင်မဟာမောဂ္ဂလာန်မထေရ်၏ အတိတ်ဇာတ်ကြောင်းကို ပြန်ပြောင်းဟောကြားတော်မူလေသည်။

အတိတ်ဖြစ်ရပ်

အရှင်မဟာမောဂ္ဂလာန်၏အတိတ်ဇာတ်ကြောင်း

လွန်လေပြီးသောအခါ ဗာရာဏသီပြည်သားတစ်ယောက်သည် မိမိကိုယ်တိုင် စပါးထောင်းခြင်း၊ ဆန်ဖွပ်ခြင်း၊ ထမင်းဟင်းချက်ပြုတ်ခြင်း စသည်ဖြင့် အမိအဖ နှစ်ပါးကို လုပ်ကျွေးပြုစုနေသည်။ ကာလကြာမြင့်သော် အမိအဖတို့က-

“ချစ်သား- သင်တစ်ယောက်တည်း အလုပ်တို့ကိုလည်း လုပ်နေရသည်။ တောမှာလုပ်ရသော အလုပ်တို့ကိုလည်း လုပ်နေရသည်။ ချစ်သား ပင်ပန်းလှသည်။ သင့်အား အမျိုးသမီးတစ်ယောက်နှင့်

အိမ်ထောင်ပြုပေးမည်” ဆိုကြသည်။

“အိုမိခင်ဖခင်တို့- အကျွန်ုပ်အိမ်ထောင် မပြုလိုပါ ။ အရှင်မိခင်ဖခင်တို့ အသက်ရှည်သမျှ ကာလပတ်လုံး အကျွန်ုပ်ကိုယ်တိုင် မိမိလက်ဖြင့်သာ လုပ်ကျွေးပြုစုပါမည်” ပြောဆိုကာ အတန်တန် ပယ်ရှား ပါသော်လည်း အမိအဖတို့က သတို့သမီးတစ်ယောက်နှင့် အိမ်ထောင်ချပေးလိုက်ကြသည်။

သားမယား၏ကုန်းစကား

ထိုသတို့သမီးသည် နှစ်ရက်သုံးရက်မျှလောက်သာ အမိအဖတို့ကို လုပ်ကျွေးပြုစု၍ ထိုမှနောက်ပိုင်း အမိအဖတို့ကို ကြည့်ရှုခြင်းကိုသော်မျှ အလိုမရှိ ဖြစ်လာသည်။ သို့ဖြင့်-

“အမောင်ချစ်လင်-ကျွန်တော်မသည် ဤမိအို ဖအိုတို့နှင့်အတူ တစ်အိမ်တည်းမှာ မနေလိုပါ။ အိမ်ခွဲပြီးနေကြပါစို့” ဆိုလာသည်။ လင်ဖြစ်သူက လက်မခံ၊ မနာယူလေသည်ရှိသော် တစ်နေ့မှာ လင်ဖြစ်သူ တောသို့သွားနေခိုက် သင်ပိုင်းလျှော်အပိုင်းအစများ၊ ယာဂုဖတ် အစအနများကို တစ်အိမ်လုံးမှာ ဖြန့်ကြဲထားလိုက်သည်။ လင်ဖြစ်သူပြန်လာလျှင်-

“ဤအမှုသည် အဘယ်နည်း” မေးသည်။

“အမောင်ချစ်လင်-ဤအမှုသည် မျက်မမြင်သူအိုကြီးတို့ ပြုလုပ်သော အမှုသာဖြစ်သည်။ တစ်အိမ်လုံးကို ညစ်ပတ်ပေရေစေကြသည်။ ကျွန်တော်မသည် ဤမျှညစ်ပတ်သော သူအိုကြီးတို့နှင့် အတူ တစ်အိမ်တည်းမှာ အတူမနေနိုင်တော့ပါ” ဟူ၍ ကုန်းချောစကား ပြောလေသည်။

အမိအဖတို့ကိုပြစ်မှားသောသားမိုက်

မယားဖြစ်သူက နှစ်ကြိမ်သုံးကြိမ် ပြောကာမျှဖြင့် လိုက်လျောခြင်းမပြုသော်လည်းပြောဖန်များလာသည်ရှိသော် ‘ဖြည့်ကျင့်ဆည်းပူး အပ်ပြီးသော ပါရမီဓာတ်ခံရင့်သန်သူဖြစ်ပါလျက်’ မြင်းမိုရ်တောင်မင်း

မကဂုဏ်ကျေးဇူးကြီးမားလှသော မိဘနှစ်ပါး အပေါ်မှာ ချစ်မြတ်နိုးမှု ပြတ်တောက်ကာ မယားစကား နားဝင် သွားတော့သဖြင့်-

“ချစ်နမ-ကောင်းပြီ။ သည်မိအို ဖအိုတို့အား လုပ်သင့် လုပ်ထိုက်သော အမှုကို ငါပြုမည်”ပြော၍ မိခင် ဖခင်တို့ကို စားကောင်းသောက်ဖွယ်တို့ဖြင့် ပြုစုလုပ်ကျွေးပြီးလျှင်-

“အိုမိခင် ဖခင်တို့-ဤမည်သော အရပ်မှာရှိသည့် မိခင် ဖခင်တို့၏ ဆွေမျိုးတို့သည် သူတို့ထံသို့ သင်မိခင် ဖခင်တို့၏ လာခြင်းကို လိုလားကြောင်း အမှာစကား စေပို့လာသည်။ ထိုအရပ်သို့ သွားကြမည်”ဆိုကာ အမိအဖနှစ်ပါးကို လှည်းယာဉ်ပေါ်တင်၍ မောင်းလာခဲ့သည်။ တောအုပ်အလယ်သို့ ရောက်သောအခါ-

“ဖခင်-နွားကြိုးတို့ကို ခဏကိုင်ထားပါ။ ဤနေရာမှာ ခိုးသူတို့ နေကြသည်။ အကျွန်ုပ်လှည်းပေါ်မှဆင်း၍ ကြည့်ပါဦးမည်”ဆို၍ ဖခင်လက်မှာ နွားကြိုးတို့ကို ပေးပြီး လှည်းပေါ်မှ ဆင်းခဲ့သည်။ အတန်ငယ်မျှ သွားမိလျှင် ပြန်လှည့်လာပြီး အသံကိုဖျက်၍ ခိုးသူတို့ လာလေဟန်ပြုသည်။

အမိအဖနှစ်ပါးတို့သည် မျက်စိနှစ်ကွင်း အလင်းမရကြသူများ ဖြစ်၍ အသံကိုကြားသည်နှင့် ‘တကယ့်ခိုးသူများလာပြီ’အထင်ဖြင့်-

“အိုချစ်သား-ငါတို့သည် အိုမင်းကြီးရင့်ကြပါပြီ။ ငါတို့ကို ထားရစ်ပြီး အသင်သာမောင် သည်သာ အသက်ဘေးမှ လွတ်အောင် ထွက်ပြေးပါလေတော့”ဟု ဟစ်အော် ပြောဆိုမြည်တမ်း ကြသည်။ သားဖြစ်သူသည် အမိအဖနှစ်ပါးက သို့စဉ်လောက်မျှ မေတ္တာ ချစ်ခြင်းဖြင့် အတန်တန်ပြောဆိုပါသော်လည်း သနားကရဏာ အကြင်နာစိတ်လုံးဝမရှိဘဲ ရက်စက်ကြမ်းကြုတ်သော ခိုးသူအသံ ဟန်ဆောင်ပြုလျက်နှင့်ပင် မိဘနှစ်ပါးကို ရိုက်နှက်သတ်ဖြတ်ကာ တောထဲမှာစွန့်ပစ်ခဲ့ပြီး အိမ်ပြန်သွားလေသည်။

ပစ္စုပ္ပန်ဖြစ်စဉ်အဆက်

ရဟန်းများသောတာပန်တည်ကြခြင်း

“ချစ်သားရဟန်းတို့-

ငါ၏သားတော် မောဂ္ဂလာန်သည် ထိုစဉ်က ဤသို့သော မကောင်းမှုကံကို ပြုခဲ့ခြင်းကြောင့် အသိန်းမကများစွာသော နှစ်တို့ ပတ်လုံး ငရဲမှာ ကျရောက်ခံစားရပြီး ကံအကျိုးအကြွင်း၏ အစွမ်းဖြင့် ဘဝပေါင်းများစွာမှာ ယခုဘဝမှာကဲ့သို့ ရိုက်နှက်ထုချေ မှုန်မှုန်ကြေ၍ သေခြင်းသို့ ရောက်ခဲ့ရပေသည်။

ချစ်သားရဟန်းတို့-

ငါ့သားတော်မောဂ္ဂလာန်သည် မိမိပြုခဲ့သော ကံအားလျော်စွာ သာ သေခြင်းကို ရပေသည်။ ခိုးသားငါးရာနှင့် တိတ္ထိငါးရာတို့သည် လည်း မပြစ်မှားထိုက်သော ငါ့သားတော်မောဂ္ဂလာန် အပေါ်မှာ ပြစ်မှားခြင်းအားဖြင့် ထိုကံအားလျော်စွာသာလျှင် သေခြင်းကို ရကြလေသည်။ ထိုစကားမှန်ပေသည်။ မပြစ်မှားထိုက်သောပုဂ္ဂိုလ်အား ပြစ်မှားကျူးလွန်သည်ရှိသော် ဆယ်ပါးသော အကြောင်းတို့ဖြင့် အချည်းအနှီးသော ပျက်စီးခြင်းသို့ ရောက်ရသည်သာလျှင်တည်း” မိန့်တော်မူပြီးလျှင် အောက်ပါဓမ္မဒေသနာတော်ကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

၁။ ယော ဒဏ္ဍေန အဒဏ္ဍေသု၊

အပ္ပဒုဋ္ဌေသု ဒုဿတိ။

ဒသန္ဓမညတရံ ဌာနံ၊

ခိပ္ပမေဝ နိဂစ္ဆတိ။ ။

မြန်မာပြန်။ ။ ဒဏ် ထားထိုက်သူကို ဒဏ်ထားခြင်း၊ ပြစ်မှားထိုက်သူကို ပြစ်မှားခြင်းကို ပြုသောသူသည် ဒဏ်ဆယ်ပါး

တို့တွင် တစ်ပါးပါးသော ဒဏ်သို့လျင်မြန်စွာ
ရောက်ရလေသည်။

၂။ ဝေဒနံ ဖရသံ ဇာနီ၊
သရီရဿ ဝ ဘေဒနံ။
ဂရုကံ ဝါပိ အာဗာစံ၊
စိတ္တက္ခေပံဝ ပါပုဏေ။ ။

မြန်မာပြန်။ ။ ကြမ်းတမ်းသော ဝေဒနာ ခံစားရခြင်းသို့လည်းကောင်း၊
စည်းစိမ်ဥစ္စာဆုံးရှုံးခြင်းသို့လည်းကောင်း၊ ခန္ဓာကိုယ်
ပျက်စီးခြင်းသို့ လည်းကောင်း၊ မျက်စိကန်းခြင်း
စသော ကုမရသောအနာရောဂါသို့ လည်းကောင်း၊
စိတ်ပျံ့လွင့်ရှုံးသွပ်ခြင်းသို့ လည်းကောင်း ရောက်ရာ
၏။

၃။ ရာဇတော ဝါ ဥပသက္ကံ၊
အဗ္ဘက္ခာဏံ ဝ ဒါရုဏံ။
ပရိက္ခယံဝ ဉာတိနံ၊
ဘောဂါနံဝ ပဘဂ္ဂံရံ။ ။

မြန်မာပြန်။ ။ မင်းကြောင့် ဖြစ်သော ဘေးသို့လည်းကောင်း၊
ကြမ်းကြုတ်ရိုင်းစိုင်းစွာ စွပ်စွဲခံရခြင်းသို့ လည်းကောင်း၊
ဆွေမျိုးတို့ ပျက်စီးဆုံးရှုံးခြင်းသို့လည်းကောင်း၊
စည်းစိမ်တို့ ပျက်စီးခြင်းသို့ လည်းကောင်း ရောက်
ရာ၏။

၄။ အထ ဝါဿ အဂါရာနိ၊
အဂ္ဂိ သုဟတိ ပါဝကော။
ကာယဿ ဘေဒါ ဒုပ္ပညော၊
နိရယံ သောပပဇ္ဇတိ။ ။

မြန်မာပြန်။ ။ ထို့ပြင် ထိုသူ၏နေအိမ်သို့ ပကတိသော မီးသည်
လည်းကောင်း၊ မိုးကြိုးလောင်မီးကျခြင်းဖြင့်လည်း

ကောင်း၊ လောင်ကျွမ်းရာ၏။ ထိုပညာမဲ့သူသည်
သေသော အခါ၌ ငရဲသို့ ကျရောက်ရ၏။

ဤဓမ္မဒေသနာတော်အဆုံးမှာ များစွာသောသူတို့ သောတာ
ပတ္တိဖိုလ်သို့ ရောက်ကြလေသည်။

မှတ်ဖွယ်အထူးကိုဆိုလိုက်ပါဦးမည်

ဒဏ် ၁၀-ပါးကို ရှင်းလင်းလွယ်ကူစွာ သိရှိစေရန် ပေါင်း
ချုပ်၍ ပြဆိုပါဦးမည်။ ဤနှင့်ပတ်သက်၍ ပြည်တော်ဝင်
ဓမ္မပဒဝတ္ထုတော် ဒုတိယတွဲ စာမျက်နှာ (၈၅) ပါ ယောသက
သူဌေးသားဝတ္ထုမှာ ပြဆိုခဲ့ပြီးဖြစ်သည်။ အစဉ်သတိထား
ဖွယ်ရာဖြစ်သဖြင့် ဤ၌လည်းထပ်မံ၍ ပြဆိုလိုက်သည်။

ဒဏ်မထားထိုက်သူကို ဒဏ်ထားမိလျှင်၊ မပြစ်မှား
ထိုက်သူကို ပြစ်မှားမိလျှင် ထိုသူသည် ဒဏ်-၁၀-ပါးတွင်
တစ်ပါးပါးသို့လျင်မြန်စွာ ကျရောက်ရပေမည်။ ဒဏ် ၁၀-
ပါးဟူသည်မှာ----

၁။ ခက်ထန်ကြမ်းတမ်းသောရောဂါဆိုးကို ခံစားရခြင်း၊

၂။ စည်းစိမ်ဥစ္စာ ပျက်စီးဆုံးရှုံးခြင်း၊

၃။ ခန္ဓာကိုယ်ပျက်စီးဆုံးရှုံးခြင်း၊

၄။ မျက်စိကန်းခြင်းစသော ကုမရသောရောဂါဖြစ်ခြင်း၊

၅။ ရူးသွပ်ခြင်း

၆။ မင်းဘေးသင့်ခံရခြင်း၊

၇။ စွပ်စွဲခံရခြင်း

၈။ ဆွေမျိုးတို့ပျက်စီးခြင်း၊

၉။ မီးဘေးသင့်ခံရခြင်း၊

၁၀။ သေပြီးနောက် ငရဲသို့လားရခြင်း တို့ဖြစ်ပါသည်။

ရှင်းလင်းချက်။ ။ ၂-စည်းစိမ်ဥစ္စာ ပျက်စီးဆုံးရှုံးခြင်းဟူသည်-
မိမိတို့အိမ်၌ရှိသော စပါးတို့ပုပ်သွားခြင်း၊ အကြောင်းမဲ့

ပျက်စီးသွားခြင်း၊ ရွှေသည်မီးသွေး ဖြစ်သွားခြင်း၊
ပုလဲသည် ဝါစေ့ဖြစ်သွားခြင်း၊ ငွေသည် အိုးခြမ်းကွဲ
ဖြစ်သွားခြင်း၊ ခြေလေးချောင်း၊ ခြေနှစ်ချောင်း
သတ္တဝါတို့ မျက်စိတစ်ဖက်ကန်းခြင်း၊ ခြေလက်
ကောက်ကွေးခြင်း စသည်တို့ဖြစ်သည်။

၈။ ဆွေမျိုးတို့ပျက်စီးခြင်းဟူသည်-မိခိုအားထား
ရသော ဆွေမျိုးတို့ သေကျေပျက်စီးကုန်ဆုံးခြင်း
တို့ဖြစ်ပါသည်။

၉။ မီးဘေးသင့်ခြင်းဟူသည်-တစ်နှစ်တွင် နှစ်ကြိမ်
သုံးကြိမ် ပကတိသောမီး လောင်တတ်သည်။ ၎င်းမီး
မလောင်ခဲ့သော် မိုးကြိုးလောင်မီးကျ၍ လောင်တတ်
ပါသည်-ဟူလို။

အထူးမှတ်ရန်။ ။ ခင်ပွန်းကြီး ၁၀-ပါးကို ပြစ်မှားလျှင်လည်း
အထက်ဖော်ပြပါ ဒဏ် ၁၀-ပါး ထိုက်တတ်
လေသည်။ သို့ဖြစ်၍ မပြစ်မှားထိုက်သော
ခင်ပွန်းကြီးကို ဖော်ပြလိုက်သည်။ ၎င်းတို့မှာ-

၁။ဗုဒ္ဓ - ဘုရား၊

၂။ပစ္စေကဗုဒ္ဓ - အသီးအခြားဖြစ်သော
ဘုရားငယ်၊

၃။အရဟ - ရဟန္တာ၊

၄။အဂ္ဂသာဝက - ဘုရား၏တပည့်ကြီး၊

၅။မာတာ - အမိ၊

၆။ပိတာ - အဖ၊

၇။ဂုရု - အလေးအမြတ်ပြုအပ်သော
ဆရာ၊

၈။သတ္တာ - နည်းလမ်းညွှန်ပြဆိုဆုံး
မသော ဆရာ၊

၉။ဓမ္မဒေသကာ - တရားဟောပြသင်ကြား
ပေးသူ၊

၁၀။ ဒါယကာ - ပေးကမ်းဖူးသူ-ဟူ၍ မပြစ်
မှားသင့်၊ မပြစ်မှားထိုက်
သော ခင်ပွန်းကြီး ၁၀-ပါး
ရှိပါသည်။

အရှင်မဟာမောဂ္ဂလာန်ဝတ္ထုပြီး၏။

*

*

*

(၈)

ဗဟုဘဏ္ဍိက ရဟန်းဝတ္ထု

မြတ်စွာဘုရားသခင် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးစံနေတော်မူစဉ် ‘ဗဟုဘဏ္ဍိကရဟန်း’ကို အကြောင်းပြု၍ “န နဂ္ဂစရိယာ န ဇဋ္ဌာ နပကာ” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော်မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

ရဟန်းပြုသူတစ်ဦး

သာဝတ္ထိမြို့သား သူကြွယ်တစ်ယောက်သည် မယားဖြစ်သူ သေဆုံးပြီးနောက် သာသနာတော်တွင်းသို့ ဝင်၍ ရဟန်းပြုမည် ကြံစည်သည်။ ထိုသို့ကြံစည်ပြီးနောက် မိမိအတွက်ကျောင်း၊ ပရိဝုဏ်၊ မီးတင်းကုပ်၊ ပစ္စည်းထားရာတိုက်ခန်းတို့ကို ပြုလုပ်ထားစေသည်။ ပစ္စည်းထားရာတိုက်ခန်းမှာ ဆီ၊ ထောပတ်စသည်တို့ဖြင့် ပြည့်စေပြီးမှ ရဟန်းပြုသည်။ ရဟန်းပြုပြီးနောက် မိမိလူဖြစ်စဉ်က အလုပ်သမားတို့ ကိုခေါ်ယူ၍ အလိုရှိတိုင်း ချက်ပြုတ် စားသောက်သည်။ အသုံး အဆောင်ပစ္စည်းများစွာ ရှိသဖြင့် သူ့ကို ‘ဗဟုဘဏ္ဍိကရဟန်း’ ဟု ခေါ်ကြသည်။ ဗဟုဘဏ္ဍိကရဟန်းသည် နေ့မှာဝတ်သော သင်္ကန်း၊ ညမှာဝတ်သော သင်္ကန်းဟူ၍ ခွဲခြားဝတ်ရုံသည်။ နေထိုင်စရာ ကျောင်းကိုလည်း နေ့အခါနေသောကျောင်း၊ ညအခါနေသော ကျောင်း ဟူ၍ ခွဲခြားနေထိုင်လေ့ရှိသည်။

ပစ္စည်းများကြောင်း အများကသိပြီ

တစ်နေ့မှာ ဗဟုဘဏ္ဍိကရဟန်းသည် သင်္ကန်းများ၊ အိပ်ရာခင်းများကို နေပူထုတ်လှန်းထားသည်။ ထိုကို ကျောင်းစဉ်လှည့်လည်ကြည့်ရှုသော ရဟန်းတို့မြင်၍ မေးကြသည်။

“ငါ့ရှင်-ဤများစွာသော သင်္ကန်းများ၊ အိပ်ရာခင်းများတို့သည် မည်သူ၏ဥစ္စာများ ဖြစ်ပါသနည်း”

“ငါ့ရှင်တို့-တပည့်တော်၏ ဥစ္စာများသာ ဖြစ်ပါသည်”

“ငါ့ရှင်-မြတ်စွာဘုရားသခင်သည် သင်္ကန်းသုံးထည်ကိုသာ ခွင့်ပြုသည် မဟုတ်ပါလော။ သင်သည် အလိုနည်းပါးသော ဘုရားရှင် သာသနာတော်မှာ ရဟန်းပြုသည်ဖြစ်ပါလျက် များစွာသော ပရိက္ခရာ အသုံးအဆောင်ရှိသည် ဖြစ်လေဘိသည်” ပြောဆိုပြီး ရဟန်းတို့က ဗဟုဘဏ္ဍိကရဟန်းကို မြတ်စွာဘုရားသခင်အထံတော်သို့ ခေါ်ဆောင်လာခဲ့ကြသည်။

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-ဤရဟန်းသည် အလွန်များပြားသော အသုံးအဆောင်ပစ္စည်းဥစ္စာရှိပါသည်ဘုရား”

“ချစ်သားရဟန်း-သင်သည် အသုံးအဆောင်ပစ္စည်းဥစ္စာများပြားသည် ဟုတ်မှန်သလော”

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-ဟုတ်မှန်ပါသည် ဘုရား”

“ချစ်သားရဟန်း-ငါသည် အလိုနည်းပါးစေရန် တရားတော်ကို ဟောကြားထားသည် ဖြစ်ပါလျက် အဘယ့်ကြောင့် အသုံးအဆောင်ပစ္စည်းဥစ္စာ များပြားစွာရှိပါလေသနည်း”

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က ထိုမျှလောက်သော စကားကို မိန့်ဆိုကာမျှဖြင့်သာလျှင် ဗဟုဘဏ္ဍိက ရဟန်းသည် စိတ်ဆိုး၍-

“တပည့်တော်သည် ယခု ဤသို့သောအခြင်းအရာဖြင့် သာသွားလာနေထိုင်ပါတော့မည်” ပြောဆိုပြီး ရံထားသော ကိုယ်ရုံသင်္ကန်း

(ဧကသီ)ကို စွန့်ပစ်ကာ တစ်ထည်တည်းသော ခါးဝတ်သင်္ကန်း (သင်းပိုင်)ဖြင့်သာ ရပ်နေလေသည်။

“ချစ်သားရဟန်း-သင်သည် ရှေးဘဝ ရေစောင့်ဘီလူးဖြစ်စဉ် အခါက အရှက်အကြောက် (ဟိရိ၊ ဩတ္တပ္ပ) တရားကို ရှာမှီးလျက် တစ်ဆယ့်နှစ်နှစ်တို့ပတ်လုံး နေခဲ့ဖူးသည်။ ယခုအခါ အလေးအမြတ် ပြုထိုက်သော ငါဘုရားသာသနာမှာ ရဟန်းပြုပြီးသည် ဖြစ်ပါလျက် ပရိသတ်လေးပါးအလယ်မှာ ကိုယ်ရုံကိုစွန့်ပစ်ပြီး အရှက် အကြောက် မရှိ ရပ်နေဘိသနည်း” ဟု မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က မိန့်တော်မူလျှင် ဗဟုဘဏ္ဍိကရဟန်းသည် ထိုစကားကိုကြား၍ ရှက်ကြောက်စိတ်ဖြစ်ကာ ကိုယ်ရုံသင်္ကန်းကို ကောက်ယူဝတ်ရုံပြီး မြတ်စွာသခင်အား ရိုခိုး၍ သင့်တော်ရာမှာ ထိုင်နေသည်။

ရဟန်းတို့က ထိုဗဟုဘဏ္ဍိကရဟန်း၏ ရှေးအကြောင်းကို အကျယ်ဟောပြတော်မူပါရန် တောင်းပန်လျှောက်ထားကြသဖြင့် မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်သည် အတိတ်ဇာတ်ကြောင်းကို ပြန်ပြောင်းဟောကြားတော်မူလေသည်။

အတိတ်ဖြစ်ရပ်

ဒေဝဓမ္မဇာတ်တော်

ရှေးလွန်လေပြီးသောအခါက ဘုရားအလောင်းသည် ဗာရာဏသီမင်းကြီး၏ အဂ္ဂမဟေသီ မိဖုရားကြီးဝမ်းမှာ ပဋိသန္ဓေ တည်ခဲ့သည်။ ဖွားမြင်သောအခါမှာ ထိုမင်းသားအား ‘မဟိသကုမာရ’ ဟု အမည်မှည့်ကြသည်။ မဟိသကုမာရမင်းသား သွားလာဆော့ ကစားနိုင်သည့်အရွယ်တွင် မယ်တော်ကြီးက သားတော်ငယ်တစ်ပါး ထပ်မံဖွားမြင်လာပြန်သည်။ ထိုညီတော်ကို ‘စန္ဒကုမာရ’ ဟု အမည်မှည့်ကြသည်။

နောက်ကာလတွင် မယ်တော်မိဖုရားကြီး ကွယ်လွန်ခဲ့သည်။ မင်းကြီးသည် ကြန်အင်လက္ခဏာနှင့်ပြည့်စုံသော မိဖုရားငယ် တစ်ဦးကို အဂ္ဂမဟေသီ မိဖုရားကြီးအရာထား၍ မြှောက်စားတော်

မူသည်။ ထိုမိဖုရားမှလည်း သားတော်တစ်ပါးဖွားမြင်လာသည်။
'သူရိယ ကုမာရ' ဟု အမည်မှည့်ကြသည်။ မင်းကြီးသည် ထိုသူရိယ
ကုမာရကိုမြင်လျှင် နှစ်သက်သဘောကျ၍-

“ရှင်မိဖုရား-သင်၏သားငယ်အား ဆုမြတ်ကို ငါပေးသနား
တော်မူမည်။ လိုရာကိုတောင်းလေလော့” မိန့်ဆိုသည်။

“အရှင်မင်းမြတ်-ကောင်းလှပါပြီ၊ လိုသောအခါမှာ တောင်းပါ
မည်” ဟု မိဖုရားက လျှောက်ထားသည်။

သူရိယကုမာရမင်းသားငယ် အရွယ်သို့ရောက်လျှင် မယ်တော်
မိဖုရားကြီးက မင်းကြီးထံချဉ်းကပ်၍ လျှောက်ထားတောင်းဆိုသည်။

“အရှင်မင်းမြတ်-အရှင်မင်းမြတ်သည် ကျွန်တော်မ သားဖွားစဉ်
ကာလက ဆုမြတ်ကို ပေးသနားတော်မူခဲ့ပါသည်။ ထိုပေးသနား
တော်မူသော ဆုမြတ်ကို ယခုယူလိုပါပြီဘုရား”

“သင်လိုသောဆုမြတ်ကို ဆိုလေလော့ ရှင်မိဖုရား”

“အရှင်မင်းမြတ်-ကျွန်တော်မ၏ သားဖြစ်သော သူရိယကုမာရ
မင်းသားအား မင်းအဖြစ်ကို ပေးသနားတော် မူပါဘုရား”

“ရှင်မိဖုရား-ထွန်းတောက်သော မီးပုံကြီးပမာ ဘုန်းလက်ရုံး
ပညာတို့နှင့် ပြည့်စုံသော ငါ့သားတော်ကြီးနှစ်ပါး ထင်ရှားရှိနေ
ပါလျက် သင့်သားတော် မင်းသားငယ်အား မင်းအဖြစ်ကို မပေးစွမ်း
နိုင်ပါ” ဟု မင်းကြီးက အတန်တန်ပယ်ရှား တားမြစ်ပါသော်လည်း
မိဖုရားက ထပ်ကာတလဲလဲ လျှောက်ထားတောင်းဆိုသည်။
မင်းကြီးက စဉ်းစားသည်။

“...ဤမိဖုရားသည် သူ့သားတော်အား မင်းအဖြစ်ကို
မပေးခဲ့လျှင် ငါ့သားတော်ကြီးတို့ကို အကျိုးမဲ့ပျက်စီးအောင် ပြုချေ
တော့မည်...” စဉ်းစားပြီးလျှင် သားတော်ကြီးတို့ကို ခေါ်၍-

“ချစ်သားတို့-ငါမည်းတော်မင်းကြီးသည် သူရိယကုမာရ
မင်းသားဖွားမြင်စဉ်ကအခါက ဆုမြတ်တော်တစ်ခု ပေးမိခဲ့သည်။
ထိုပေးသောဆုကို ယခုသူရိယကုမာရ၏မယ်တော်က သူ့သားအား

မင်းအဖြစ်ကို ပေးပါရန် တောင်းဆိုလာသည်။ ငါမည်းတော်သည် သူရိယကုမာရအား မင်းအဖြစ်သို့ မပေးလိုပါ။ ထိုသို့မပေးခဲ့လျှင် သူ့မယ်တော်သည် အမျက်ထွက်ပြီး သင်ချစ်သားတို့ကို အကျိုးမဲ့ ပျက်စီးအောင် ပြုကောင်းပြုချေမည်။ သင်ချစ်သားတို့သည် တိုင်းပြည်မှထွက်သွား၍ တောမှာနေပြီး ငါမည်းတော် နတ်ရွာ စံလွန်လေမှ လာရောက်ပြီး မင်းအဖြစ်ကို ယူကြလေတော့” ပြောဆို မှာထား စေလွှတ်လိုက်သည်။

မင်းသားညီနောင်သုံးယောက်

မဟိသကုမာရနှင့် စန္ဒကုမာရ မင်းသားညီနောင်နှစ်ပါးတို့သည် ခမည်းတော်မင်းကြီးအား ရိုသေစွာရှိခိုးပြီး နန်းတော်မှ ဆင်းသက်ခဲ့ ကြသည်။ မင်းရင်ပြင်မှာ ကစားနေသော သူရိယကုမာရမင်းသားငယ် သည် နောင်တော်တို့ကို မြင်၍ မေးမြန်းသည်။ အကြောင်းစုံကို သိရလျှင်-

“ငါသည်လည်း နောင်တော်တို့နှင့်အတူသာ လိုက်သွား ပါတော့မည်” ပြောဆို၍ နောင်တော်တို့နှင့်အတူ လိုက်ပါသွားသည်။ မင်းသားညီနောင်သုံးယောက်တို့သည် အစဉ်အတိုင်းလာခဲ့ကြရာ ဟိမဝန္တာတောအုပ်သို့ ရောက်လာသည်။ တစ်နေရာသို့ အရောက်တွင် မင်းသားတို့သည် လမ်းပေါ်မှ ဆင်းသက်ခဲ့ပြီး သစ်ပင်တစ်ပင်ရင်းမှာ ထိုင်နားကြသည်။ ဘုရားလောင်း မဟိသကုမာရက သူရိယကုမာရ အား-

“ချစ်ညီငယ်-ရေအိုင်သို့သွားကာ ရေသုံးသပ်ပြီး ငါတို့ အတွက်လည်း ပဒုမ္မာကြာရွက်တို့ဖြင့် ရေကိုဆောင်ယူခဲ့ပါလော့” ပြောဆိုစေလွှတ်လိုက်သည်။ သူရိယကုမာရမင်းသား ရေအိုင်သို့ သွားသည်။

ထိုရေအိုင်သည် ဝေဿဝဏ်နတ်မင်းကြီးထံမှ ဒကရက္ခိဿ (ရေစောင့်ဘီလူး)တစ်ကောင် အပိုင်စားရထားသော ရေကန် ဖြစ်သည်။ ဝေဿဝဏ်နတ်မင်းကြီးက ထိုရေစောင့်ဘီလူးအား-

“ဒေဝဓမ္မတရား သိသောသူကိုထား၍ မသိသောသူတို့သည် ဤရေအိုင်တွင်းသို့ သက်ဆင်းခဲ့လျှင် ထိုမသိသော သူတို့ကို စားခြင်းငှာ သင့်အားခွင့်ပေးသည်”ဟု ခွင့်ပြုထားသည်။

ထိုအခါမှစ၍ ရေစောင့်ဘီလူးသည် ထိုရေအိုင်သို့ သက်ဆင်း လာသောသူတို့အား ဒေဝဓမ္မတရားကို မေး၍ မသိသော သူတိုင်းကို စားလေသည်။ ရေခပ်လာသော သူရိယကုမာရ မင်းသားငယ်သည် မစူးစမ်းမဆင်ခြင်ဘဲ ရေအိုင်တွင်းသို့ ဆင်းသက်လာသည်။ ရေစောင့် ဘီလူးက မေးသည်။

“အသင်လူသား-သင်သည် ဒေဝဓမ္မတရားကိုသိပါသလော”

“ဒေဝဓမ္မတရားဟူသည်မှာ လ၊ နေ တို့ကိုဆိုပါသည်”

“သင်သည် ဒေဝဓမ္မတရားကို မသိချေ”ဟု ဆို၍ ရေထဲသို့ ဆွဲသွင်းပြီး မိမိနေရာမှာ ထားလိုက်သည်။

ရေခပ်သွားသော သူရိယကုမာရမင်းသားငယ် ပြန်မလာ အတန်ကြာသော် ဘုရားအလောင်း မဟိသကုမာရက ညီလတ် စန္ဒကုမာရ မင်းသားကို စေလွှတ်ပြန်သည်။ ရေအိုင်သို့ ရောက်လျှင် ရေစောင့်ဘီလူးက မေးသည်။

“သင်သည် ဒေဝဓမ္မတရားကို သိသလော”

“ဒေဝဓမ္မတရားဟူသည်မှာ အရပ်လေးမျက်နှာကို ဆိုပေသည်” ဖြေလျှင်-

“သင်လည်း ဒေဝဓမ္မတရားကို မသိချေ”ဆို၍ ရေထဲသို့ ဆွဲသွင်းပြီး မိမိနေရာမှာ ထားလိုက်ပြန်သည်။

ဘုရားအလောင်းတော်သည် ညီငယ်နှစ်ယောက်စလုံး ပြန်မလာ တော့သဖြင့်-

“...အန္တရာယ် တစ်စုံတစ်ခု ကျရောက်သည်ဖြစ်ပေလိမ့်မည်...” ဆင်ခြင်မိ၍ ကိုယ်တိုင်လိုက်သွားသည်။ ရေအိုင်သို့ရောက်လျှင်

ညီငယ်နှစ်ယောက်၏ အဆင်းခြေရာကိုသာတွေ့မြင်၍ အတက်
ခြေရာကို မမြင်သောကြောင့်-

“-ဤရေအိုင်သည် ဘီလူးစောင့်သော ရေအိုင်ဖြစ်လိမ့်မည်-’
အတပ်သိ၍ သန်လျက်ကို အိမ်မှထုတ်ပြီး ရပ်နေသည်။ ရေစောင့်
ဘီလူးသည် ရေအိုင်တွင်သို့မဆင်းသော ဘုရားလောင်းအား မြင်လျှင်
ခရီးသွားတစ်ယောက်အသွင် ဖန်ဆင်း၍ လာရောက်ပြီး-

‘အို! အချင်းယောက်ျား-သင်သည် ခရီးပန်းလာသူ
ဖြစ်ပါလျက် အဘယ့်ကြောင့် ရေအိုင်သို့သက်ဆင်းပြီး ရေချိုးခြင်း၊
ရေသောက်ခြင်းအမှုကို မပြုဘိသနည်း’ မေးသည်။ ဘုရားအလောင်း
သည် ထိုသူ့ကို မြင်ကာမျှဖြင့် ဘီလူးမှန်းသိ၍ မေးသည်။

“သင်သည် ငါ့ညီတော်တို့ကို ဖမ်းထားသည်မဟုတ်လား”

“ဟုတ်ပေသည်။ ငါ ဖမ်းယူထားသည်”

“ဘာကြောင့် ဖမ်းရသနည်း”

“ဤရေအိုင်တွင်းသို့ သက်ဆင်းသူတိုင်းကို ငါအပိုင်စားရထား
ပေသည်”

“အသို့နည်း၊ ရေအိုင်တွင်းသို့ သက်ဆင်းသူတိုင်းကိုရပေ
သလော”

“ဒေဝဓမ္မတရားကိုသိသော သူတို့ကို ချန်ထား၍ မသိသော
သူတိုင်းကို ငါရပေသည်”

“အသင်ဘီလူး- ဒေဝဓမ္မတရားမည်သည်ကား ရှိပေသည်။
သင်သည် ဒေဝဓမ္မတရားကို သိလိုသလော”

“ဟုတ်သည်၊ ငါသည် ဒေဝဓမ္မတရားတို့ကို သိလိုပေသည်”

“သင်သိလိုလျှင် ဒေဝဓမ္မတရားကို ငါဟောပြမည်”

“သင်သိပါမူ ငါ့အား ဟောပြပါလော့”

ဒေဝဓမ္မတရားကို ဟောကြားခြင်း

“အသင်ဘီလူး-ညစ်နွမ်းသောကိုယ်ဖြင့် ငါသည် ဒေဝဓမ္မတရားကိုဟောကြားခြင်းငှာ မတတ်ကောင်းပေ”ဟု ဘုရားလောင်းပြောဆိုလျှင် ဘီလူးသည် ဘုရားလောင်းအား ရေမိုးချိုးစေပြီး သောက်ရေသုံးဆောင်စေပြီးမှ ဖန်ဆင်းအပ်သော မဏ္ဍပ်အလယ်ရှိ ပလ္လင်ပေါ်မှာ နေစေပြီး မိမိကား နိမ့်ရာမှာထိုင်နေသည်။ ဘုရားလောင်း မဟိံသကုမာရမင်းသားက ဘီလူးအား-

“အသင်ဘီလူး-သင်သိလိုသော ဒေဝဓမ္မတရားကို ငါဟောပြမည်။ ရိသေဇာ နာလေလော့”ဟု ပြောဆိုပြီး အောက်ပါဂါထာကို ဟောကြားတော်မူလေသည်။

ဒေဝဓမ္မတရားတော်

ဟိရိသြတ္တပ္ပ သမ္ပန္နာ၊

သုက္က ဓမ္မသမာဟိတာ။

သန္တော သပ္ပုရိသာ လောကေ၊

ဒေဝဓမ္မာတိ ဝုစ္စရေ။ ။

မြန်မာပြန်။ ။ သတ္တလောကတွင် အရှက်အကြောက်နှင့် ပြည့်စုံပြီး ဖြူစင်သော ကုသိုလ်တရားနှင့် ပြည့်စုံလျက် ကိုယ်နှုတ် နှလုံး သုံးပါးလုံး ငြိမ်သက်ကုန်သော သူဟော်ကောင်းတို့ကို နတ်တို့၏ အကျင့်တရား ဒေဝဓမ္မ ရှိကုန်သော သူမြတ်တို့ဟူ၍ ဘုရားရှင်တို့ မိန့်ဆိုတော်မူကြလေသည်။

ဒေဝဓမ္မတရားကြောင့်ဘီလူးလက်မှလွတ်ခြင်း

ရေစောင့်ဘီလူးသည် ဒေဝဓမ္မတရားကိုကြားနာရလျှင် နှစ်သက်သဘောကျသဖြင့် ဘုရားအလောင်းအားမေးသည်။

“အိုပညာရှိ-အကျွန်ုပ်သည် သင့်အား နှစ်သက်သဘောကျလှသည်။ သင့်အား ညီငယ်တစ်ယောက်ပေးပါမည်။ မည်သူ့ကို ယူမည်နည်း”

“ဘီလူး-ငါသည် ညီတော်အငယ်ဆုံး ဖြစ်သော သူရိယကုမာရ ကိုသာ ယူပါမည်”

“အိုပညာရှိ-သင်ကား ဒေဝဓမ္မကို သိသော သူမျှသာဖြစ်သည်။ ထိုတရားအတိုင်း ကျင့်ကြံလိုက်နာသူ မဟုတ်ချေတကား”

“အဘယ့်ကြောင့် သင်ပြောရသနည်း”

“သင်သည် ညီတော်အကြီးကိုထား၍ ညီတော်အငယ်ကိုသာ ယူမည်ဆိုသည်။ ကြီးသောသူအား အလေးဂရုမပြုရာကျသည် မဟုတ်ပါလော”

“အိုဘီလူး-ငါသည် ဒေဝဓမ္မတရားကို သိလည်းသိပါ၏။ ကျင့်လည်း ကျင့်သုံးပါ၏။ ငါတို့သည် ညီတော်အငယ်ကို အကြောင်းပြု၍ ဤတောအုပ်သို့ ရောက်လာကြရသည်။ ငါပြောမည် ဘီလူး၊ သင်နားထောင်ပေဦး . . . ။

ညီတော်အငယ် သူရိယကုမာရ၏မယ်တော်က ငါတို့၏ ခမည်းတော်မင်းကြီးထံမှာ သူ့သားအား မင်းအဖြစ်ကို ပေးသနားရန် တောင်းဆိုခဲ့သည်။ ခမည်းတော်မင်းကြီးသည် မိဖုရားတောင်းဆိုသော ဆုကို ပေးသနားတော်မမူဘဲ ငါတို့အား စောင့်ရှောက်ခြင်းအကျိုးငှာ ဤတောအုပ်သို့ ရှောင်တိမ်းစေလွှတ်ခဲ့ပေသည်။ ညီတော်အငယ် သူရိယကုမာရ မင်းသားငယ်သည် ငါတို့တားမြစ်ပါလျက် မပြန် သွားဘဲ ငါတို့နှင့်အတူ တောထဲသို့လိုက်ပါလာခဲ့သည်။ ထိုသူရိယ ကုမာရ မင်းသားကို တောထဲမှာ ဘီလူးတစ်ကောင် စားလိုက်ပြီဟု ငါတို့ပြောဆိုသော်လည်း မည်သူမျှ ယုံကြည်ကြလိမ့် မည်မဟုတ်။ ငါသည် ထိုအများ၏ ကဲ့ရဲ့အပ်သောဘေးမှ တွေးတော ကြောက်ရွံ့ သောကြောင့် ညီတော်အငယ် သူရိယကုမာရ မင်းသား ညီငယ်ကိုသာ ယူလိုရခြင်း ဖြစ်ပေသည်”

ဘီလူးကိုတိုင်းပြည်သို့ခေါ်ခဲ့ခြင်း

ရေစောင့်ဘီလူးသည် ဘုရားလောင်းအား ကြည်ညိုလှသော စိတ် ရှိသည်ဖြစ်၍-

“ကောင်းသောပညာရှိ-သင်သည် ဒေဝဓမ္မတရားကို သိလည်း သိပေသည်။ ကျင့်လည်းကျင့်ပါပေသည်” ချီးမွမ်းအံ့သြ သဘောကျ လှ၍ ညီတော်နှစ်ယောက်စလုံးကို ပေးအပ်လိုက်လေသည်။

ထိုအခါ ဘုရားအလောင်းသည် ရေစောင့်ဘီလူးအား-‘ဘီလူး၏ အပြစ်ကို’ ဟောပြမိန့်ဆို၍ ငါးပါးသီလ၌ တည်စေသည်။

ထိုမှနောက်ပိုင်း မင်းသားညီနောင်သုံးဦးတို့သည် ရေစောင့် ဘီလူး၏ အစောင့်အရှောက်ဖြင့်သာလျှင် ထိုတောအုပ်၌ နေထိုင်ကြ သည်။ ခမည်းတော်မင်းကြီး နတ်ရွာစံသောအခါ ဘုရား အလောင်းတော်သည် ဘီလူးကိုခေါ်ဆောင်၍ ဗာရာဏသီပြည်သို့ ပြန်လာပြီး မင်းအဖြစ်ကို ရယူလေသည်။

ညီတော် စန္ဒကုမာရမင်းသားအား အိမ်ရှေ့မင်းအဖြစ် လည်းကောင်း၊ သူရိယကုမာရမင်းသားအား စစ်သူကြီးအဖြစ် လည်းကောင်း အသီးသီးချီးမြှောက် ပေးသနားတော်မူသည်။ ဘီလူးအားလည်း မွေ့လျော်သောအရပ်မှာ နတ်ကွန်းဆောက်၍ ချီးမြှောက်ခြင်းပြုလေသည်။

ဇာတ်တော်ပေါင်းခြင်း

မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်သည် ဤသို့အတိတ်ဇာတ် ကြောင်း ပြန်ပြောင်းဟောကြားတော်မူပြီးလျှင်-

“ချစ်သားရဟန်းတို့-

ထိုအခါက ရေစောင့်ဘီလူးသည် ယခုအခါ ဗဟုဘဏ္ဍိက ရဟန်းဖြစ်လာသည်။

ထိုအခါက ညီတော်အငယ်ဖြစ်သော သူရိယကုမာရ မင်းသား သည် ယခုအခါ အာနန္ဒာဖြစ်လာသည်။

ထိုအခါက ညီတော်စန္ဒကုမာရမင်းသားသည် ယခုအခါ သာရိပုတ္တရာ ဖြစ်လာသည်။

ထိုအခါက မဟိသကုမာရမင်းသားကား ယခုအခါ ငါဘုရား ဖြစ်တော်မူလာပေသည်” ဟု ဇာတ်တော်ကိုပေါင်း၍ ပြတော်မူသည်။

ပစ္စုပ္ပန်ဖြစ်စဉ်အဆက်
သောတာပန်တည်ကြခြင်း

မြတ်စွာဘုရားသံဃင်္ဂကိုယ်တော်မြတ်သည် ဤသို့ဒေဝဓမ္မဇာတ်တော်ကို ဟောကြားတော်မူပြီးနောက်-

“ချစ်သားရဟန်း-သင်သည် ရှေးအခါ၌ ဤသို့သော အခြင်းအရာဖြင့် ဒေဝဓမ္မတရားကို ရှာမှီးကာ ရှက်ခြင်းကြောက်ခြင်း ဟု ဆိုအပ်သော ဟိရီသြတ္တပ္ပနှင့်ပြည့်စုံပြီး ဖြစ်ပါလျက် ယခုအခါ ပရိသတ်လေးပါးအလယ်မှာ ဤသို့သောလုပ်ရပ်ဖြင့် ငါဘုရား၏ ရှေ့တော်မှာ အလိုနည်းပေသည်ဟု ပြောဆိုလျက် မသင့်မလျော်သော အမှုကို ပြုလေဘိသည်။ ထိုစကားမှန်ပေသည်။

ချစ်သားရဟန်း-ထိုကိုယ်ရံကို ပယ်ချွတ်ခြင်း အစရှိသည်ကို ပြုကာမျှဖြင့် သမဏဟု မဆိုနိုင်ပေ” မိန့်တော်မူပြီးလျှင် အောက်ပါ ဓမ္မဒေသနာတော်ကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

န နဂ္ဂစရိယာ န ဇဋ္ဌာ န ပင်္ကာ၊

နာနာသကာ ထဏ္ဍိလသာယိကာ ဝါ။

ရဇော ဇလ္လံ ဥက္ကဋ္ဌိကပ္ပဓာနံ၊

သောဓေန္တိ မစ္စံ အဝိတိဏ္ဏကင်္ခီ။ ။

မြန်မာပြန်။ ။ ယုံမှားသံသယကို မလွန်မြောက်သေးသော သတ္တဝါကို အဝတ်မဝတ်သော အကျင့်တို့သည် မသုတ်သင်နိုင်ကုန်။ ဆံကျစ်တို့သည် မသုတ်သင်နိုင်ကုန်။ ကိုယ်မှာလိမ်းကျံသော ရွံ့ညွှန်တို့သည် မသုတ်သင်နိုင်ကုန်။ မြေမှာအိပ်ခြင်းတို့သည် မသုတ်သင်နိုင်ကုန်။ အစာငတ်ခံခြင်းတို့သည် မသုတ်သင်နိုင်ကုန်။ မြူအညစ်အကြေးယှက်ထွေး လိမ်းကျံခြင်းတို့သည် မသုတ်သင်နိုင်ကုန်။ ဆောင့်ကြောင့် ထိုင်ခြင်း အကျင့်တို့သည်လည်း မသုတ်သင်နိုင်ကုန်။

ဆိုလိုရင်း။ ။ သတ္တဝါတစ်ဦးတစ်ယောက်က ‘ငါသည် လောကမှ ထွက်မြောက်ရာဖြစ်သော နိဗ္ဗာန်သို့ ရောက်လိမ့်မည်’ ကြံ၍ အဝတ်မဝတ်ခြင်းစသော အကျင့်စသည် တို့တွင် တစ်မျိုးမျိုးသောအကျင့်ကို ကျင့်ရာ၏။ ထိုသူအား မှားသောအယူတို့သာ တိုးပွားရာ၏။ ပင်ပန်းမှုသာ ဖြစ်ရာ၏။ မှန်ပေသည်။ ထိုအဝတ် မဝတ်ခြင်းစသော အကျင့်စသည်တို့သည် ယုံမှားခြင်း ရှစ်မျိုး ကိုမလွန်မြောက်နိုင်သောကြောင့် ယုံမှား သံသယကို မလွန်မြောက်နိုင်သော သတ္တဝါကို မစင်ကြယ်စေနိုင် ကုန်-ဟုဆိုလိုသည်။

ဤဓမ္မဒေသနာတော်အဆုံးမှာ များစွာသော သူတို့သည် သောတာပတ္တိဖိုလ်စသည်တို့သို့ ရောက်ကြလေသည်။

ဗဟုဘဏ္ဍိကရဟန်းဝတ္ထုပြီး၏။

*

*

*

(၉)

သန္တတိအမတ်ကြီးဝတ္ထု

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးစံနေတော်မူစဉ် သန္တတိ အမတ်ကြီးကို အကြောင်းပြု၍ “အလင်္ကာတော စေတီ သမံ စရေယျ” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော်မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

အမတ်ကြီးသန္တတိ

အခါတစ်ပါး၌ ပသေနဒီကောသလမင်းကြီး၏ တိုင်းနယ်စွန်ဖျား ကျေးရွာတစ်ရွာသည် ခိုးသူတို့ဘေးရန်ကြောင့် ဆူပူမငြိမ်မသက် ဖြစ်နေခဲ့သည်။ မင်းကြီးက သန္တတိအမတ်ကြီးကို စေလွှတ်ကာ အေးချမ်းငြိမ်သက် စေသည်။ သန္တတိ အမတ်ကြီး သွားရောက်နှိမ်နင်း အေးချမ်းစေ၍ ပြန်လာသောအခါ မင်းကြီးက နှစ်သက်သဘောကျသဖြင့် မင်းစည်းစိမ်ကို ခုနစ်ရက် ခံစားစေသည်။ ဆိုခြင်း ကခြင်းအမှု၌ ကျွမ်းကျင်လိမ္မာသော မိန်းမငယ် တစ်ယောက်ကိုလည်း ပေးသနားတော်မူသည်။

သန္တတိအမတ်ကြီးသည် ခုနစ်ရက်ပတ်လုံး အရက်သေစာသောက်စား၍ ယစ်မူး ပျော်ရွှင်နေသည်။ ခုနစ်ရက်မြောက်သော နေ့မှာ

တန်ဆာဆင်ထားသော ဆင်ကျောက်ကုန်းပေါ်မှာစီး၍ ရေချိုးဆိပ်သို့ သွားသည်။ ထိုအချိန်မှာ မြို့တွင်းသို့ ဆွမ်းခံကြွဝင်တော် မူလာသော မြတ်စွာဘုရားသခင်အား မြို့တံခါးဝအနီးမှာ တွေ့မြင်၍ ဆင်ပေါ် မှသာလျှင် ဦးညွှတ်၍ ရှိခိုးလိုက်သည်။ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်သည် သန္တတိအမတ်ကြီးကို မြင်တော်မူလျှင် ပြုံးတော် မူသည်။ ထိုကို အရှင်အာနန္ဒာမထေရ်က မြင်၍ မေးလျှောက်သည်။

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-ရှင်တော် မြတ်ဘုရားအား ပြုံးတော်မူရာ၌ အကြောင်းမည်သို့ ရှိပါသနည်း ဘုရား”

“ချစ်သားအာနန္ဒာ-သန္တတိအမတ်ကြီးကို မြင်၏လော”

“မြင်ပါသည်ဘုရား”

“အလုံးစုံ တန်ဆာဆင်ထားသော ထိုသန္တတိအမတ်ကြီးသည် ယနေ့မှာပင် တန်ဆာဆင်ယင် ဝတ်စားထားလျက် ငါဘုရားထံမှောက် သို့ ချဉ်းကပ်လာရောက်၍ တရားနာရပြီး လေးပါဒရှိသော ဂါထာ၏ အဆုံးမှာ ရဟန္တာအဖြစ်သို့ ရောက်ပေလိမ့်မည်။ ထိုသို့ ရဟန္တာအဖြစ် သို့ ရောက်ပြီးပြီးချင်း ထန်းခုနစ်ဆင့်ခန့်မြင့်သော ကောင်းကင်ပေါ်မှာ ထိုင်နေပြီး ပရိနိဗ္ဗာန် ပြုပေလိမ့်မည်”

ဤသို့ မိန့်ကြားတော်မူသော စကားတော်ကို လူပေါင်းများစွာ ကလည်း ကြားသွားသည်။ မိစ္ဆာဒိဋ္ဌိ အယူရှိသူတို့က-

“...အိုအချင်းတို့-နှုတ်ထွက်တိုင်း ပြောတတ်သော ရဟန်း ဂေါတမကို ကြည့်ကြကုန်လော့၊ ‘ဤသန္တတိအမတ်ကြီးသည် ဤသို့လျှင် ရဟန်းဂေါတမထံမှာ တရားနာရပြီး ယနေ့မှာပဲ ပရိနိဗ္ဗာန် ပြုမည်’ တဲ့၊ ယနေ့မှာပင် ထိုရဟန်းဂေါတမအား မုသာဝါဒဖြင့် စွပ်စွဲ ကြမည်...”ဟု ကြံစည်ထားကြသည်။

သမ္မာဒိဋ္ဌိအယူရှိသူတို့က-

“...ဘုရားရှင်ကိုယ်တော်မြတ်၏ ကြီးမြတ်သော အာနုဘော် တော်သည် ဪ-အံ့ဩဖွယ် ရှိပါပေစွတကား။ ယနေ့မှာ ငါတို့သည်

ဘုရားရှင် ကိုယ်တော်မြတ်၏ တင့်တယ်ခြင်းကိုလည်းကောင်း၊ သန္တတိအမတ်ကြီး၏ တင့်တယ်ခြင်းကိုလည်းကောင်း ဖူးမြင်ကြရပေတော့မည်...”ဟု ကြံစည်ကြလေသည်။

ကချေသည်မလေး သေဆုံးခြင်း

သန္တတိအမတ်ကြီးသည် တစ်နေ့လုံး ရေကစား၍ ဥယျာဉ်သို့ သွားရောက်ပြီးလျှင် အရက်သောက်ပွဲ ပြင်ဆင်ထားသော နေရာမှာ ထိုင်နေသည်။ ကချေသည်မလေးသည်လည်း ပွဲအလယ်သို့ဝင်၍ သီဆိုကပြလေသည်။ ထိုကချေသည်မလေးသည် ကိုယ်ကာယအလှပျက်မှာစိုးသည့်အတွက် ခုနစ်ရက်ပတ်လုံး အစားကို လျော့စားထားခဲ့သည်။ သို့ဖြစ်၍ ယနေ့သီဆို ကပြဖြေဖျော်နေစဉ် လေသင်တုန်းဖြတ်၍ ရုတ်တရက် ငြိမ်ကျသွားသော ကချေသည်မလေးကို သန္တတိအမတ်ကြီးက-

“ဟဲ့-စမ်းသပ်ကြည့်ကြပါဦး”ဆိုသည်။

“အရှင်-ကချေသည်မလေး သေရှာပြီ” ဆိုကြလျှင် အားကြီးစွာသော သောကပူမီးတောက်လောင်သဖြင့် သန္တတိအမတ်ကြီးအား ခုနစ်ရက်လုံးလုံး သောက်ထားသော သေရည်တို့သည် ချစ်ချစ်တောက်ပူသော အိုးကင်းပေါ်မှာကျသော ရေပေါက် ရေစက် ကဲ့သို့ ခဏချင်းဖြင့် ကုန်ခြင်းသို့ ရောက်လေသည်။ အမူးလုံးဝ ပြေသွားသည်။

“...ငါ့မှာဖြစ်သော သောကပူမီးကို မြတ်စွာဘုရား ရှင်တော်မြတ်ကသာလျှင် ငြိမ်းအေးစေနိုင်လိမ့်မည်...” စဉ်းစားမိ၍ ညနေစောင်းမှာ စစ်သည်အပေါင်းခြံရံလျက် မြတ်စွာဘုရားသခင်ထံသို့ လာရောက် ချဉ်းကပ်၍ ရှိခိုးဦးချပြီးသော် ဤသို့ လျှောက်တင်လေသည်။

“ဘုန်းတော်ကြီးတော်မူလှပါသော ရှင်တော်မြတ်ဘုရား-တပည့်တော်၏ စိုးရိမ်မှုဖိစီးသော သောကပူမီးကို ငြိမ်းအေးစေတော်မူပါဘုရား။ ရှင်တော်မြတ်ဘုရားကသာ တပည့်တော်၏ သောက

ပူမီးကိုငြိမ်းအေး ဖြေဖျောက်နိုင်ပါမည်ဟု ယုံကြည်သောကြောင့် လာရောက်ပါသည် ဘုရား။ ရှင်တော်မြတ်ဘုရားတို့သည် တပည့်တော်၏ မှီခိုအားထား ကိုးကွယ်ရာ ဖြစ်တော်မူပါဘုရား။”

သန္တတိအမတ်ကြီးရဟန္တာဖြစ်ခြင်း

“သန္တတိအမတ်ကြီး-သင့်မှာဖြစ်သော သောကမီးကို ငြိမ်းအေးစေခြင်းငှာ စွမ်းနိုင်သော ငါဘုရားအထံတော်သို့ သင်ရောက်လာခဲ့ပေပြီ။ မစိုးရိမ်လင့်၊ သင်၏။ သောကပူမီးကို ငြိမ်းအေးစေမည်။”

“သန္တတိအမတ်ကြီး-ရှေးက ဤကချေသည်မ သေသဖြင့် သောကဖြစ်ပွားပြီး ငိုကြွေးခဲ့ရသော သင်၏မျက်ရည်တို့သည် သမုဒ္ဒရာ လေးစင်းမှာရှိသော ရေတို့ထက် ပို၍ပို၍ များပြားလေဘိသေးသည်” မိန့်တော်မူပြီးလျှင် အောက်ပါဂါထာကို ဟောကြားတော်မူလေသည်။

၁။ ယံ ပုဗ္ဗေတံ ဝိသောသေဟိ၊

ပစ္ဆာတေ မာတုကိဉ္ဇနံ။

မဇ္ဈေစေနော ဂဟေဿသိ၊

ဥပသန္တော စရိဿတိ။

မြန်မာပြန်။ ။ သန္တတိအမတ်ကြီး-တဏှာကြောင့် ဖြစ်သော ဥပါဒါန်ကို ဆင်ခြင်လေလော့၊ နောက်၌ တဏှာဖြင့် စွဲလမ်းခြင်းကို သင့်အား မဖြစ်ပါစေလင့်၊ အလယ်၌ စွဲလမ်း၊ ပူပန်ခြင်းကို အကယ်၍ မယူခဲ့လျှင် သင်သည် တဏှာစသော မီးတို့မှ ငြိမ်းသည်ဖြစ်၍ နိဗ္ဗာန်သို့ ရောက်ပေလိမ့်မည်။

ဤဓမ္မဒေသနာတော်အဆုံးမှာ သန္တတိအမတ်ကြီးသည် အရဟတ္တဖိုလ်သို့ ရောက်လေသည်။ အရဟတ္တဖိုလ်သို့ ရောက်ပြီးနောက် မိမိ၏ အသက်အပိုင်းအခြားကို ဆင်ခြင်ကြည့်ရှု သည်ရှိသော် ‘အသက်ရှင်ခွင့် မရှိတော့သည်ကို’ သိမြင်လျှင် မြတ်စွာဘုရား သခင်အား-

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား- တပည့်တော်အား ပရိနိဗ္ဗာန်ပြုခွင့် ပေးတော်မူပါဘုရား” လျှောက်ထား လေသည်။

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်သည် သန္တတိအမတ်ကြီး ပြုလုပ်ခဲ့သော ရှေးအတိတ်ကောင်းမှုကို သိမြင်တော်မူပြီး ဖြစ်သော်လည်း-

“မုသာဝါဒဖြင့် စွပ်စွဲနှိပ်စက်အံ့ဟူ၍ စည်းဝေးလာရောက်ကုန်သော မိစ္ဆာဒိဋ္ဌိတို့ အခွင့်ရမကုန်လတ္တံ့၊ ဘုရားရှင်၏တင့်တယ်စံပယ်ခြင်းကိုလည်းကောင်း၊ သန္တတိအမတ်ကြီး၏ တင့်တယ်စံပယ်ခြင်းကိုလည်းကောင်း ကြည့်ရှုကုန်အံ့-ဟု စည်းဝေးလာရောက်ကြကုန်သော သမ္မာဒိဋ္ဌိ အမျိုးကောင်းသား၊ အမျိုးကောင်းသမီးတို့သည် သန္တတိအမတ်ကြီး ပြုခဲ့သောကောင်းမှုကုသိုလ်ကို ကြားနာရသည်ဖြစ်၍ ကောင်းမှုကုသိုလ်ကို နှစ်သက်စွာ ပြုကြကုန်လတ္တံ့” ဟူသော အကြောင်းနှစ်ပါးဖြင့် မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်သည် သန္တတိအမတ်ကြီးအား-

“သန္တတိအမတ်ကြီး-ထိုသို့ဖြစ်လျှင် ရှေးဘဝက သင်ပြုခဲ့ဖူးသော ကောင်းမှုကုသိုလ်ကံကို ငါဘုရားအား ဟောကြားခဲ့ပေဦးလော့။ ဟောကြားရာမှာလည်း မြေပြင်မှာ ရပ်တည်လျက် မဟောကြားမှု၍ ထန်းခုနစ်ဆင့် မြင့်သော ကောင်းကင်မှာ ရပ်တည်လျက် ဟောကြား လေလော့” မိန့်မြွက်တော်မူသည်။

အမတ်ကြီး ကောင်းကင်မှာတရားဟောခြင်း

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား- ကောင်းလှပါပြီဘုရား” ဟု ဝန်ခံလျှောက်ထားပြီးသော် သန္တတိအမတ်ကြီးသည် မြတ်စွာဘုရားသခင်အားရှိခိုး၍ ထန်းတစ်ဆင့်ခန့် ရှိသော ကောင်းကင်သို့ ပျံတက်ပြီး သက်ဆင်းပြန်လာကာ မြတ်စွာဘုရားသခင်အား ရှိခိုးသည်။ ထို့နောက် ထန်းနှစ်ဆင့်၊ သုံးဆင့် စသည် တက်လိုက် သက်လိုက်ဖြင့် ထိုအတိုင်း ပြုလုပ်ပြီးနောက် ထန်းခုနစ်ဆင့် အရောက်ဝယ် ကောင်းကင်ပေါ်မှာ ထက်ဝယ်ဖွဲ့ခွေထိုင်နေပြီး-

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-
တပည့်တော်၏ ရှေးဘဝက ပြုခဲ့ဖူးသော ကောင်းမှုကုသိုလ်ကံကို
နာကြားတော်မူပါဘုရား” ဟု ရှေးအတိတ်ဇာတ်ကြောင်းကို
ပြန်ပြောင်း လျှောက်တင်ထားသည်။

အတိတ်ဖြစ်ရပ်

အတိတ်ဖြစ်ကြောင်းရှေးကောင်းမှု

ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-

ဤဘဒ္ဒကမ္ဘာမှ ပြန်၍ ရေတွက်သည်ရှိသော် လွန်ခဲ့သော
ကိုးဆယ့်တစ်ကမ္ဘာကာလ ဝိပဿီမြတ်စွာဘုရား ပွင့်တော်မူစဉ်
အခါက တပည့်တော်သည် ဗန္ဓုမတီပြည်သားတစ်ဦး ဖြစ်ခဲ့ပါသည်။

“...သူတစ်ပါးတို့အား ညှဉ်းဆဲသတ်ဖြတ်ခြင်းသည် မကောင်း
သောအမှုဖြစ်ပေသည်...” ဟု စဉ်းစားဆင်ခြင်၍ တရားနာရန်
ကြွေးကြော်သော ဓမ္မဃောကသကအမှု (နိဗ္ဗာန်ဆော်) ပြု၍ နေခဲ့ပါ
သည်။

“အို လူများအပေါင်းတို့-သင်တို့သည် ဥပုသ်နေ့မှာ ရှစ်ပါးသီလ
ဥပုသ်ကို ဆောက်တည်ကြကုန်လော့၊ အလှူဒါနကို စွမ်းနိုင်
သမျှပေးလှူကြကုန်လော့၊ တရားတော်ကို နာကြားကြကုန်လော့၊
ဘုရားရတနာစသည်တို့နှင့်တူမျှသော တစ်ပါးသော ရတနာမည်
သည်မရှိ၊ ရတနာမြတ်သုံးပါးတို့အား ပူဇော်သက္ကာရကို ပြုကြကုန်
လော့” ဟု မြို့လုံးပတ်လည်လှည့်လျက် နှိုးဆော်ခဲ့ပါသည် ဘုရား။

မြင်း၊ ရထားစသည် ချီးမြှင့်ခံရခြင်း

ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-

တပည့်တော်၏ နှိုးဆော်သံကိုကြား၍ ဝိပဿီမြတ်စွာဘုရား
သခင်၏ ခမည်းတော် ဗန္ဓုမတီ မင်းကြီးသည် တပည့်တော်ကို
ခေါ်စေ၍-

“အမောင်-အဘယ်အမှုကို ပြု၍ လှည့်လည်ဘိသနည်း”
မေးတော်မူပါသည်။

“အရှင်မင်းမြတ်-ရတနာသုံးပါး၏ ဂုဏ်ကျေးဇူးကို ပြောပြ၍ လူများအပေါင်းကို ကုသိုလ်ကောင်းမှုတို့၌ ဆောက်တည်စေလျက် လှည့်လည်နှိုးဆော်ပါသည်”

“အမောင်-မည်သည့်ယာဉ်ကို စီးနင်း၍ လှည့်လည်နှိုးဆော် လေသနည်း” မေးတော်မူပါသည်။

“အရှင်မင်းမြတ်-ကျွန်တော်မျိုးသည် ခြေဖြင့်သာ သွားလာ၍ လှည့်လည်နှိုးဆော်ပါသည်”

“အမောင်-သင်သည် ဤသို့ သွာလာလှည့်လည်ခြင်းငှာမသင့်၊ ဤပန်းကုံးကို ပန်ဆင်၍ မြင်းစီးပြီး လှည့်လည်လေလော့” မိန့်တော် မူကာ တပည့်တော်ကို မင်းကြီးက ခေါ်စေပြန်၍

“မြင်းစီးပြီးလှည့်လည် နှိုးဆော်သည်မှာ မသင့်လျော်သေး” မိန့်ဆိုကာ သိန္ဓောမြင်းလေးကောင်ကသောရထားကို ပေးသနားတော် မူပြန်ပါသည်ဘုရား။

ရထားဖြင့်လှည့်လည်နှိုးဆော်သည်မှာ မကြာသေးမီ တစ်ဖန် မင်းကြီးက ခေါ်စေပြန်၍ တပည့်တော်အား စည်းစိမ်ချမ်းသာနှင့် အဖိုးထိုက်တန်သော အဆင်းတန်ဆာတို့ကို ချီးမြှင့်၍ လှည့်လည် နှိုးဆော်နိုင်ရန် ရထားအစား ဆင်တစ်စီးကို ပေးသနားတော် မူပြန်ပါသည်ဘုရား။

သင်းပျံ့ကြိုင်လှိုင်သောစန္ဒကူးနံ့

ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-

တပည့်တော်သည် ဆင်စီးလျက် အနှစ်ရှစ်သောင်းတို့ ကာလ ပတ်လုံး လှည့်လည် နှိုးဆော်ခြင်း နိဗ္ဗာန်ဆော်အမှုကို ပြုလုပ်ခဲ့သော တပည့်တော်၏ ခန္ဓာကိုယ်မှ စန္ဒကူးနံ့ သင်းပျံ့ကြိုင်လှိုင်၍ ထွက်ခဲ့ ပါသည်ဘုရား။

ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-ဤသည် ပင်လျှင် ဘုရားတပည့်တော်၏ ရှေးရှေးဘဝက ပြုခဲ့ဖူးသော ကောင်းမှု ကုသိုလ် ဖြစ်ပါသည်ဘုရား။

ပစ္စုပ္ပန်ဖြစ်စဉ်အဆက်

တေဇောဓာတ်လောင်ပြီ

ဤသို့ဖြင့် သန္တတိအမတ်ကြီးသည် ထန်းခုနစ်ဆင့်မြင့်သော ကောင်းကင်ပေါ်မှာ ထက်ဝယ်ဖွဲ့ခွေထိုင်နေလျက်က မိမိရှေးဘဝက ပြုခဲ့သော ကောင်းမှုကုသိုလ်ကို ဘုရားသခင် ကိုယ်တော်မြတ်အား ပြန်ပြောင်းလျှောက်ထားပြီးနောက် တေဇောကသိုဏ်းဝင်စား အဓိဋ္ဌာန်၍ ပရိနိဗ္ဗာန်ပြုတော်မူသည်။ ထိုအခါ ခန္ဓာကိုယ်မှ မီးလျှံတို့ ဖြစ်လာပြီး အသားအသွေးတို့ကို လောင်ကျွမ်းစေလိုက်သည်။ မြတ်လေးပန်း အဆင်းကဲ့သို့သော ဓာတ်တော်တို့သာ ကြွင်းကျန်သည်။

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်သည် မြေပြင်မှာ စင်ကြယ်သော အဝတ်ကို ဖြန့်ခင်းစေသည်။ သန္တတိအမတ်ကြီး၏ ဓာတ်တော်တို့သည် ထိုဖြန့်ထားသော အဝတ်ပေါ်မှာ ကျလာကြသည်။ ထိုဓာတ်တော်တို့ကို သပိတ်တွင်းမှာထည့်စေပြီး ပူဇော်ရှိခိုးကြကုန်သော သူတို့အား ကုသိုလ်ဖြစ်စေရန် ရည်ရွယ်တော် မူ၍ ခရီးလမ်းဆုံမှာ စေတီတည်ထားတော် မူစေသည်။

သမဏ ဗြာဟ္မဏပြဿနာ

ထိုနေ့တရားသဘင်မှာ ရဟန်းတို့ စည်းဝေးပြောဆိုနေကြသည်။

“ငါ့ရှင်တို့-သန္တတိအမတ်ကြီးသည် မြတ်စွာဘုရားသခင် ကိုယ်တော်မြတ် ဟောကြားတော်မူသော ဂါထာတစ်ပုဒ်အဆုံးမှာ အရဟတ္တဖိုလ်သို့ ရောက်၍ ရဟန္တာဖြစ်ပြီး လူဝတ်လူစား အဖြစ်ဖြင့် ပင် ကောင်းကင်မှာထိုင်ကာ ပရိနိဗ္ဗာန် ပြုတော်မူသည်။ အသို့နည်း၊ ထိုသန္တတိအမတ်ကြီးကို သမဏဟုပင် ခေါ်ရမည်လော၊ သို့တည်းမဟုတ် ဗြာဟ္မဏဟုပင် ခေါ်ဆိုရမည်လော”ဟူ၍ ဆွေးနွေးပြောဆိုနေကြသည်။

ထိုအခိုက် တရားသဘင်သို့ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ် ကြွတော်မူလာပြီး “အဘယ်စကားဖြင့် စည်းဝေး ပြောဆို

နေကြသနည်း”ဟု အမေးတော်ရှိသဖြင့် “ဤမည်သော စကားပါ ဘုရား”ဟု လျှောက်ထားလေလျှင်-

“ချစ်သားရဟန်းတို့-ငါဘုရား၏သားတော် သန္တတိအမတ်ကို သမဏဟု လည်းဆိုနိုင်သည်။ ဗြာဟ္မဏဟုလည်း ဆိုနိုင်ပေသည်သာ တည်း”မိန့်တော်မူပြီးလျှင် အောက်ပါဓမ္မဒေသနာတော်ကို ဟောကြား တော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

အလင်္ကတော စေပိ သမံ စရေယျ၊

သန္တော ဒန္တော နိယတော ဗြာဟ္မစာရီ။

သဗ္ဗေသု ဘူတေသု နိဓာယ ဒဏ္ဍံ၊

သော ဗြာဟ္မဏော သော သမဏော သ ဘိက္ခုတိ။

မြန်မာပြန်။ ။ အကြင်သူသည် ကိလေသာမှ ငြိမ်း၏။ ဣန္ဒြေတို့ကို ဆုံးမပြီးဖြစ်၏။ မင်္ဂလေးပါးဖြင့် မြဲ၏။ မြတ်သော အကျင့်ရှိ၏။ သတ္တဝါအားလုံးအပေါ်၌ လက်နက်ကို ပယ်ချထားပြီး မေတ္တာစိတ်ဖြင့် အညီအမျှကျင့်၏။ ထိုသူသည် လူဝတ်လူစားဖြင့် တန်ဆာဆင်ထား စေကာမူ မကောင်းမှုမှအပ ပြုပြီးသူ ‘ဗြာဟ္မဏ’ လည်းမည်ပေသည်။ ကိလေသာကို ငြိမ်းအေး စေပြီးသူ ‘သမဏ’လည်းမည်ပေသည်။ ကိလေသာကို ဖျက်ဆီး ပြီးသူ ‘ဘိက္ခု’လည်း မည်ပေသည်။

ဤဓမ္မဒေသနာတော်အဆုံးမှာ များစွာသော သူတို့သည် သောတာပတ္တိဖိုလ်စသည်တို့သို့ ရောက်ကြလေသည်။

သန္တတိအမတ်ကြီးဝတ္ထုပြီး၏။

*

*

*

ပိလောတိက တိဿမထေရ်ဝတ္ထု

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးစံနေတော်မူစဉ် ပိလောတိကတိဿမထေရ်ကို အကြောင်းပြု၍ “ဟိရိနိသေဓော ပုရိသော” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော်မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

တောင်းစားသူလူငယ်တစ်ဦး

အခါတစ်ပါး၌ အရှင်အာနန္ဒာမထေရ်သည် လူငယ်တစ်ဦးကို မြင်တွေ့ရသည်။ ထိုလူငယ်သည် ပုဆိုးပိုင်းတစ်ထည်တည်းကိုသာ ဝတ်၍ အိုးခြမ်းခွက်ငယ်တစ်ခုဖြင့် လိုက်လံ တောင်းစားနေသည်ကို ကရုဏာသက်တော်မူလှသဖြင့် မေးတော်မူသည်။

“အသင်လူငယ်-ဤသို့လှည့်လည်တောင်းရမ်း စားသောက်ပြီး အသက်ရှင်နေရသည်ထက် ရှင်ရဟန်းပြုခြင်းက မမြတ်ပါလော”.

“အရှင်ဘုရား-တပည့်တော်ကဲ့သို့သော သူကို မည်သူက ရှင်ရဟန်းပြုပေးပါမည်နည်းဘုရား”

“ငါပြုပေးမည်” ပြောဆိုပြီး သူငယ်ကို ခေါ်ဆောင်လာကာ အရှင်အာနန္ဒာမထေရ်ကိုယ်တိုင် လက်ဖြင့် ကိုင်တွယ်ရေချိုးပေးသည်။ ပြီးလျှင် တစပဉ္စက ကမ္မဋ္ဌာန်းပေးကာ ဆံပင်ကိုရိတ်စေ၍ ရှင်ရဟန်းပြုပေးလိုက်သည်။

ပုဆိုးပိုင်းနှင့် အိုးခြမ်းခွက်

ရှင်ရဟန်းပြုပေးပြီးနောက် အရှင်အာနန္ဒာမထေရ်သည် ထိုသူငယ်ဝတ်သော ပုဆိုးပိုင်းကို ဖြန့်ကြည့်ရာ ရေစစ်ပြုလောက်ရုံမျှ လောက် ကောင်းသော အစိတ်အပိုင်းကို မမြင်သဖြင့် ထိုပုဆိုးပိုင်းကို အိုးခြမ်းခွက်နှင့်အတူ သစ်ပင်တစ်ပင်မှာ ချိတ်ထားစေလိုက်သည်။

ထိုသူငယ်သည် ရှင်ရဟန်းဖြစ်ပြီးသည်မှ တစ်ဆင့် ပဉ္စင်းအဖြစ် ကို ရရှိလာခဲ့သည်။ ‘ပိလောတိကတိဿမထေရ်’ဟု အမည်တွင် ခဲ့သည်။ ထိုမထေရ်သည် ဘုရားရှင်တော်တို့အားဖြစ်သော လာဘ်ပူဇော် သက္ကာရကို အမှီပြုပြီး မှီဝဲစားသောက်ရသဖြင့် ဝဗြိုး စိုပြည်သော ကိုယ်ကာယ ရှိလာသည်။ အဖိုးများစွာ ထိုက်တန်သော သင်္ကန်းတို့ကို ဝတ်ရုံသဖြင့် တင့်တယ် လာသည်။ ထိုအခါ ပိလောတိက တိဿမထေရ်သည် သာသနာ တော်မှာ မပျော်ပိုက်၊ လူထွက်လိုစိတ် ဖြစ်လာ သည်။

“...ငါသည် လူအများက သဒ္ဓါကြည်ဖြူ၍ ပေးကမ်းလှူဒါန်း သည်ကို သုံးဆောင်မှီဝဲနေရသည်။ ငါ့ပုဆိုးပိုင်းနှင့် အိုးခြမ်းခွက်ဖြင့် သာလှည့်လည် တောင်းခံစားသောက်ခြင်းက ကောင်းပေ သေးသည်...” စိတ်အကြံ ဖြစ်လာပြီး ပုဆိုးပိုင်းနှင့် အိုးခြမ်းခွက် ထားရာ သစ်ပင်သို့လာခဲ့သည်။ ပုဆိုးပိုင်းကို ကိုင်ပြီး စိတ်အကြံ တစ်မျိုး ဖြစ်ပေါ်လာပြန်သည်။

“ဟယ်-အရှက်မရှိသောသူ-ဤသို့သဘောရှိသော အဖိုးတန် အဝတ်သင်္ကန်းကို ဝတ်ရုံပြီး အစားတစ်လုတ်အတွက် မပူမပင် စားသောက်နေရပါလျက် ညစ်ပတ်စုတ်ချာလှသော ဤပုဆိုးပိုင်းကို ဝတ်ပြီး အိုးခြမ်းခွက်ငယ်ဖြင့် အိမ်ပေါက်စေသွားရောက် တောင်းရမ်း စားသောက်ဖို့ အဘယ့်ကြောင့် အလိုရှိရပြန်ဘိသနည်း”ဟု မိမိကိုယ်ကို ဆုံးမ၍ ပြန်လာခဲ့သည်။

အရဟတ္တဖိုလ်သို့ရောက်ခြင်း

ပိလောတိကတိဿ မထေရ်သည် ကျောင်းသို့ပြန်လာခဲ့ပြီး နှစ်ရက် သုံးရက်ခန့်ရှိလျှင် တစ်ဖန် သာသနာတော်မှာ မပျော်ပိုက် လူထွက်ချင် လာပြန်သဖြင့် ပုဆိုးပိုင်းနှင့် အိုးခြမ်းခွက်ရှိရာသို့

သွားပြန်သည်။ ရောက်လျှင် ရှေးနည်းတူ မိမိကိုယ်ကို ဆုံးမ၍
ကျောင်းသို့ ပြန်လာခဲ့သည်။ ဤသို့သွားချည် ပြန်ချည်လုပ်နေသော
ပိလောတိကတိဿ မထေရ်ကို ရဟန်းတို့က မေးကြသည်။

“ငါ့ရှင်-သင်သည် မည်သည့်နေရာသို့ မကြာခဏသွားသွား၍
နေဘိသနည်း”

“ငါ့ရှင်တို့-ငါသည် ငါ့ဆရာထံသို့ သွားပါသည်”

ဤသို့ဖြင့် ပိလောတိကတိဿသည် ထိုပုဆိုးပိုင်းကို အားရုံပြုပြီး
မိမိကိုယ်ကို ဆုံးမတားမြစ်လျက် ရဟန်းတရားကို ကြိုးစားအားထုတ်
လေရာ မကြာမီမှာပင် အရဟတ္တဖိုလ်သို့ ရောက်လေသည်။
အရဟတ္တဖိုလ်သို့ ရောက်ပြီးနောက်ပိုင်းမှာကား ပုဆိုးပိုင်းရှိရာသို့
မသွားတော့ချေ။ ထိုကို ရဟန်းတို့က မေးကြပြန်သည်။

“ငါ့ရှင်-သင့်သည် သင်ဆရာထံသို့ မသွားတော့ပြီလော၊
သင်သွားနေကျ မဟုတ်လော”

“ငါ့ရှင်တို့-ငါသည် ဆရာနှင့်ဆက်ဆံခြင်းရှိသော အခါတုန်းက
သွားခဲ့သည် မှန်ပါသည်။ ယခုမူ ထိုဆရာနှင့် ဆက်ဆံခြင်းကို ဖြတ်ပြီး
ဖြစ်သောကြောင့် ဆရာထံသို့ မသွားတော့ပါ”

ဖြေဆိုလျှင် ရဟန်းတို့က မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်
ထံ ချဉ်းကပ်လျှောက်ထားကြသည်။

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-
ပိလောတိကတိဿသည် မဂ်ဖိုလ်စကားကို ပြောကြားဖြေဆိုပါသည်
ဘုရား”

“ချစ်သားရဟန်းတို့-ပိလောတိကတိဿသည် အဘယ်စကား
ကို ပြောကြားလေသနည်း”

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-ဤ
မည်သောစကား ဖြစ်ပါသည်ဘုရား”

“ချစ်သားရဟန်းတို့-ဟုတ်မှန်ပေသည်။ ငါ့သားတော်
ပိလောတိကတိဿသည် ရှေးက ဆရာနှင့်ဆက်ဆံခြင်း ရှိစဉ်အခါက

သာ ဆရာထံသို့ သွားပေသည်။ ယခုအခါ၌ကား ထိုဆရာနှင့် ဆက်ဆံခြင်း ကင်းပြတ်လျက် မိမိသည်ပင် မိမိကိုယ်ကို ဆုံးမ၍ အရဟတ္တဖိုလ်သို့ ရောက်ပြီး ဖြစ်လေသည်” မိန့်တော်မူပြီးလျှင် အောက်ပါဓမ္မဒေသနာတော်ကို ဟောကြားတော် မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

၁။ ဟိရိနိသေဓော ပုရိသော၊

ကောစိ လောကသ္မိ ဝိဇ္ဇတိ။

ယော နိဒ္ဒံ အပဗောဓေသိ။

အဿော ဘဒြော ကဿမိဝ။

မြန်မာပြန်။ ။ မြင်းကောင်းသည် ကြိမ်တို့မခံရသကဲ့သို့ မိမိကိုယ် ကို အိပ်ပျော်ခြင်းမှ နိုးကြားစေ၍ အရှက်တရားဖြင့် ထိန်းချုပ်တားမြစ်တတ်သော သူသည် လောက၌ အနည်းငယ် တစ်ဦးတလေသာ ရှိသည်။(ဝါ) ရှားလှ ပေသည်။

၂။ အဿော ယထာ ဘဒြော ကဿနိဝိဋ္ဌော၊

အာတာပိနော သံဝေဂိနော ဘဝါထ။

သဒ္ဓါယ သီလေန စ ဝီရိယေန စ၊

သမာဓိနာ ဓမ္မဝိနိစ္ဆယေန စ။

သမ္ပန္နဝိဇ္ဇာစရဏာ ပတိဿတာ၊

ဇဟိဿထ ဒုက္ခမိဒံ အနပ္ပကံ။ ။

မြန်မာပြန်။ ။ ကြိမ်တစ်ခါ ရိုက်ခံရသော မြင်းကောင်းသည် လုံ့လအားထုတ်မှု ပြုသကဲ့သို့ သင်တို့သည်လည်း ကိလေသာကို ပူပန်ကြစေကုန်လော့။ ထိတ်လန့်ခြင်း သံဝေဂရှိကြကုန်လော့။ သဒ္ဓါ၊ သီလ၊ ဝီရိယ၊ သမာဓိနှင့် လည်းကောင်း၊ ကြောင်းကျိုးဆင်ခြင်ဆုံးဖြတ်တတ်သော ဓမ္မဝိနိစ္ဆယနှင့်လည်းကောင်း ပြည့်စုံကြသည်ဖြစ်၍

ဝိဇ္ဇာသုံးပါး စရဏတစ်ဆယ့်ငါးပါးနှင့် ပြည့်စုံပြီး သတိတရားထင်ရှားရှိကုန်လျက် အတိုင်းမသိ များပြားသော သံသရာ ဝဋ်ဆင်းရဲကို စွန့်လွှတ်ကြရ ကုန်လတ္တံ့။

ဆိုလိုရင်း။ ။ ရဟန်းတို့-မြင်းကောင်းသည် မေ့လျော့ခြင်းကို အကြောင်းပြု၍ ကြိမ်ဖြင့် အရိုက်မခံရလျှင် 'ငါကဲ့သို့သော မြင်းကောင်းသည် နောင်အခါကြိမ်ဖြင့် မရိုက်ခံရအောင် အားထုတ်လုံ့လပြုသကဲ့သို့၊ ထိုအတူ သင်တို့လည်း ပြင်းစွာအားထုတ်ကြကုန်လော့၊ သံဝေဂ ဖြစ်စေကြ ကုန်လော့။

ဤသို့ပြုသည်ရှိသော် လောကီလောကုတ္တရာ နှစ်ဖြာသော သဒ္ဓါတရားနှင့်လည်းကောင်း၊ စတုပါရီ သုဒ္ဓိသီလနှင့်လည်းကောင်း၊ ကိုယ်စိတ်နှစ်ပါး အားထုတ်မှုနှင့်လည်းကောင်း၊ သမာပတ်ရှစ်ပါးဟူသော သမာဓိနှင့်လည်းကောင်း၊ ကြောင်းကျိုးဆင်ခြင် ဆုံးဖြတ်တတ်သော ဉာဏ်ပညာနှင့်လည်းကောင်း၊ ပြည့်စုံသည်ဖြစ်၍ ဝိဇ္ဇာသုံးပါး စရဏတစ်ဆယ့် ငါးပါးနှင့် ပြည့်စုံခြင်းကြောင့် သတိတရား ထင်ရှားရှိကာ အတိုင်းမသိများပြားစွာသော သံသရာဝဋ်ဆင်းရဲကို ပယ်စွန့်နိုင်ကြသည်-ဟူလို။

ဤဓမ္မဒေသနာတော်အဆုံးမှာ များစွာသောသူတို့ သောတာပတ္တိဖိုလ်စသည်တို့သို့ ရောက်ကြလေသည်။

ပိလောတိကတိဿမထေရ်ဝတ္ထုပြီး၏။

*

*

*

(၁၁)

သုခသာမဏေဝတ္ထု

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်း
တော်၌ သီတင်းသုံးစံနေတော်မူစဉ် သုခသာမဏေကို အကြောင်းပြု၍
“ဥဒကံ ဟိ နယန္တိ နေတ္ထိယာ” အစရှိသော ဓမ္မဒေသနာတော်ကို
ဟောကြား တော်မူပါသည်။

အတိတ်ဖြစ်စဉ်

သုခသာမဏေ၏ရှေးဖြစ်ကြောင်း

ရှေးလွန်လေပြီးသောအခါက ဗာရာဏသီပြည်တွင် ပစ္စည်းဥစ္စာ
ကြွယ်ဝသော သူဌေးကြီး တစ်ဦးမှာ ဂန္ဓမည်သော သားတစ်ယောက်
ရှိသည်။ ဖခင်သူဌေးကြီး ကွယ်လွန်သော် ဗာရာဏသီမင်းကြီးက
ဂန္ဓသူဌေးသားအား သူဌေးကြီးရာထူးပေး၍ မြှောက်စားချီးမြှင့်တော်
မူသည်။ ထိုအခါမှစ၍ ဂန္ဓသူဌေးကြီးဟု တွင်လာခဲ့သည်။
သူဌေးကြီးရာထူးရသောနေ့တွင် ဘဏ္ဍာစိုးက ဘဏ္ဍာတိုက်တို့ကို
ဖွင့်လှစ်၍-

“အရှင်သူဌေးမင်း-ဤမျှလောက်သော ပစ္စည်းဥစ္စာတို့ကား
အရှင်သူဌေးမင်း၏ဖခင်ပိုင် ပစ္စည်းတို့ဖြစ်ပါသည်။ ဤမျှ
လောက်သော ပစ္စည်းဥစ္စာတို့ကား အရှင်သူဌေးမင်း၏ ဘိုးဘွားပိုင်

ပစ္စည်းဥစ္စာတို့ဖြစ်ပါသည်”ဟု ပြသအပ်နှံလေသည်။ ဂန္ဓသူဌေးသည် ပစ္စည်းဥစ္စာတို့ကို ကြည့်ရှု၍ မေးသည်။

“ဘဏ္ဍာစိုး-အသို့နည်း၊ ဘိုးဘွားမိဘတို့သည် ဤပစ္စည်း ဥစ္စာ တစ်စုံတစ်ခုကိုမျှ မယူသွားကြပါကုန်သလော”

“အရှင်သူဌေးမင်း-တမလွန်ဘဝသို့ ပစ္စည်းဥစ္စာတို့ကို မည်သူမျှ ယူမသွားနိုင်ပါ။ သတ္တဝါတို့သည် မိမိပြုအပ်သော ကုသိုလ် အကုသိုလ်ကံကိုသာလျှင် ယူသွားကြရပါသည်”

ဂန္ဓသူဌေး စဉ်းစားသည်။

“...ငါ့ဘိုးဘွား မိဘတို့သည် အသိပညာနည်းပါးသည်ဖြစ်၍ ပစ္စည်းဥစ္စာတို့ကို များပြားစွာစုဆောင်း တိုးပွားစေပြီးမှ စွန့်ပစ်သွားခဲ့ ရသည်။ ငါသည်ကား ထိုပစ္စည်းဥစ္စာအားလုံးကို တမလွန်ဘဝသို့ ယူဆောင်သွားမည်”

ဤသို့ စဉ်းစားပြီးနောက် ‘အလှူကိုပေးလှူမည်’ဟု မကြံစည် မူဘဲ ‘ဤပစ္စည်းဥစ္စာအားလုံးကို အကုန်စားသောက်၍ သွားမည်’ဟု ကြံစည် စဉ်းစားလေသည်။

တစ်သိန်းတန်ထမင်းစားပွဲ

ထိုသို့ကြံစည်စိတ်ကူးပြီးနောက် ဂန္ဓသူဌေးသည် တစ်သိန်းတန် ရေချိုးအိမ်၊ ဖန်ဖြင့်ပြီးသော တစ်သိန်းတန် ရေချိုးအင်းပျဉ်၊ တစ်သိန်းတန် နေရာပလ္လင်၊ တစ်သိန်းတန် စားစရာထည့်ရန်ပန်းကန်၊ တစ်သိန်းတန် ဇွန်းယောက်မတို့ကိုပြုလုပ်စေသည်။ ထို့ပြင် တစ်သိန်းတန် ထမင်းစားခန်း၊ တစ်သိန်းတန်သာဖြစ်သော ခြင်္သေ့ခံသည့် လေသာပြတင်းကိုလည်း ပြုလုပ်စေသည်။ ထို့နောက် နေ့စဉ်နံနက်စာ အတွက် အသပြာတစ်ထောင်၊ ညစာအတွက် အသပြာတစ်ထောင် ပေး၍ စားသောက်ဖွယ်တို့ကို ပြုလုပ်စေသည်။ လပြည့်နေ့မှာကား အသပြာတစ်သိန်းပေး၍ စားသောက်ဖွယ်တို့ကို စီမံစေသည်။ ထိုတစ်သိန်းတန် ထမင်းစားသောနေ့မှာ အသပြာတစ်သိန်း ကန်ကျခံ၍ မြို့ကိုတန်ဆာဆင်ပြီးသော်-

“ဂန္ဓသူဌေး ထမင်းဘောဇဉ်စားသုံးပုံကို လာကြည့်ကြစေသတည်း” ဟု မြို့တွင်းမှာ စည်လည်စေသည်။ လူများက ထိုင်စရာ ခုံများကိုယူပြီး စုဝေးလာကြသည်။

ဂန္ဓသူဌေးသည် တစ်သိန်းတန်ရေချိုးအိမ်၌ တစ်သိန်းတန်အင်းပျဉ်ပေါ်မှာ ထိုင်လျက် တစ်ဆယ့်ခြောက်အိုးကုန်သော နံ့သာရည်တို့ဖြင့် ရေချိုးပြီးလျှင် တစ်သိန်းတန်ပြတင်းကို ဖွင့်လှစ်၍ တစ်သိန်းတန် ပလ္လင်မှာထိုင်နေသည်။ ထို့နောက် တစ်သိန်းတန်ပန်းကန်တို့မှာ တစ်သိန်းတန်သော စားသောက်ဖွယ်ရာတို့ကို ပြည့်စေပြီး ကချေသည်အပေါင်းခြံရံလျက် ဤသို့သဘောရှိသော စည်းစိမ်ချမ်းသာဖြင့် ပြုစီမံအပ်လျက် ဤသို့သဘောရှိသော စည်းစိမ်ချမ်းသာဖြင့် ပြုလုပ်စီမံအပ်သော ဘောဇဉ်ကို စားသုံးပေသည်။

တောသားတစ်ဦး

အခါတစ်ပါး၌ ရွာငယ်တစ်ရွာမှာနေသော တောသားတစ်ယောက်သည် ထင်း၊ သစ်စသည်တို့ကို ရောင်းချရန် မြို့သို့တက်လာခဲ့ပြီး သူငယ်ချင်းအိမ်မှာ တည်းခိုသည်။ မြို့သို့ရောက်သောနေ့မှာပင် ထမင်းစားပွဲနေ့နှင့် ကြုံကြိုက်သည်။ မြို့သားသူငယ်ချင်းက တောသားသူငယ်ချင်းအား မေးသည်။

“သင်သည် ဂန္ဓသူဌေးထမင်းစားပွဲ မည်သို့တင့်တယ် စံပယ်သည်ကို မြင်ဖူးသလား”

“အဆွေ-တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးပါ”

“မမြင်ဖူးလျှင်လာပါ သွားကြည့်ကြမည်” ဆို၍ ခေါ်ဆောင်လာခဲ့သည်။ လူများအပေါင်းလည်း ကြိတ်ကြိတ်တိုးမျှ ကြည့်ရှုနေကြသည်။ တောသားသည် ဂန္ဓသူဌေး၏ ထမင်းဟင်းအနံ့ကို ရသည်နှင့်-

“အဆွေ-ငါသည် ထိုဂန္ဓသူဌေး၏ ထမင်းကို စားချင်လွန်းလှပါသည်” ဆိုသည်။

သူဌေးကြီးက လူယုံတော်အား မိမိအတွက် နံနက်စာ-ညစာ အလိုငှာ အသပြာနှစ်ထောင်နှင့် တောသားအတွက် နံနက်စာအလိုငှာ အသပြာတစ်ထောင် ပေါင်းသုံးထောင်ကိုပေး၍-

“ယနေ့ ငါ့အားပြုဖွယ်အခြံအရံအစောင့်အရှောက်ကို တောသား အားသာလျှင် ပြုလုပ်ပေးကြကုန်လော့” ပြောဆိုပြီး စိန္တာမဏိ မည်သော မိမိမယားကိုထား၍ ကြွင်းသော လူအပေါင်းအား-

“သင်တို့သည် ယနေ့ထိုတောသားယောက်ျားကို ခြံရံစားကြ ကုန်လော့” ညွှန်ကြား၍ အလုံးစုံသော စည်းစိမ်ချမ်းသာကို ဆောင်နှင်း ပေးအပ်လေသည်။

ခမ်းနားကြီးကျယ်သောထမင်းစားပွဲ

တောသားယောက်ျားသည် ဂန္ဓသူဌေးပြုလုပ်သည့်အတိုင်း နံသာရည်ဖြင့် ရေချိုးပြီး သူဌေးဝတ်သော အဝတ်တို့ကို ဝတ်ဆင်ကာ သူဌေးကြီးထိုင်သောနေရာ မှာထိုင်နေသည်။ ဂန္ဓသူဌေးကြီးက မြို့တွင်းမှာ စည်လည်စေသည်။

“ဘတ္တဘတိကမည်သော တောသားသည် ဂန္ဓသူဌေးကြီးအိမ်မှာ သုံးနှစ်အလုပ်လုပ်၍ ဂန္ဓသူဌေးစားသော ထမင်းစားပွဲကို ရအပ်ပေ သည်။ ထို ဘတ္တဘတိက၏ ထမင်းစားပွဲကို လာရောက်ကြည့်ရှုကြ ကုန်လော့”

လူများအပေါင်းက စုရုံးလာရောက်ကြည့်ရှုကြသည်။ အုတ်အုတ် ကျက်ကျက် ဆူညံကာ စည်ကားသိုက်မြိုက်လှသည်။ ကချေသည် အပေါင်းက ဘတ္တဘတိကကို ခြံရံစားနေကြသည်။ ဘတ္တဘတိက ရှေ့မှာထမင်းစားပွဲကို စာချင့်စဖွယ် စီရင်ပြင်ဆင် ထားသည်။ ဘတ္တဘတိကသည် ထမင်းစားမည်ဟု လက်ဆေးမည် ပြုသည်။

ထိုအချိန်အခါမှာ ဂန္ဓမာဒနတောင်၌ သီတင်းသုံးတော်မူသော အရှင်ပစ္စေကဗုဒ္ဓါတံစံပါးသည် နိရောဓသမာပတ် ဝင်စားခဲ့သည်မှာ ခုနစ်ရက်ပြည့်ပြီးဖြစ်၍ သမာပတ်မှ ထတော်မူခါစ ဖြစ်သည်။

“မည်သည့်အရပ်သို့ ဆွမ်းခံလှည့်ရမည်နည်း” ဆင်ခြင်သည်ရှိသော် ဘတ္တဘတိက၏ထမင်းစားပွဲကို မြင်တော်မူသည်။

“...ထိုယောက်ျားသည် သုံးနှစ်လုံးလုံးကျွန်ခံပြီးမှ ထိုထမင်းပွဲကို ရပေသည်။ အသို့နည်း၊ ထိုယောက်ျားသည် သဒ္ဓါတရားရှိသလော မရှိသလော...” ဆင်ခြင်ပြန်သည်။ သဒ္ဓါတရားရှိသည့် အဖြစ်ကို သိတော်မူ၍ တစ်ဖန်-

“...အချို့သောသူတို့သည် သဒ္ဓါတရားရှိသော်လည်း ပေးကမ်း လှူဒါန်းလိုစိတ် မရှိတတ်ကြပေ။ အသို့နည်း၊ ထိုယောက်ျားသည် ငါ့အား ပေးကမ်းလှူဒါန်းနိုင်ပါမည်လော...” ဆင်ခြင်တော် မူသောအခါ-

“...ထိုယောက်ျားသည် ငါ့အားပေးကမ်းလှူဒါန်းနိုင်ပါလိမ့်မည်။ ထိုသို့ပေးကမ်းလှူဒါန်းသဖြင့်လည်း ကြီးစွာသောစည်းစိမ်ချမ်းသာကို ရပေလိမ့်မည်...” ဟု သိမြင်တော်မူ၍ ကောင်းကင်သို့ ပျံတက်ကာ ပရိသတ်ကြားမှ ကြွသွားတော်မူပြီး ဘတ္တဘတိက ရှေ့တည့်တည့်မှာ ဆွမ်းရပ်တော်မူလေသည်။

အရှင်ပစ္စေကဗုဒ္ဓါအား ဆွမ်းလှူခြင်း

ဘတ္တဘတိကသည် ဆွမ်းရပ်လာသော အရှင်ပစ္စေကဗုဒ္ဓါကို မြင်၍ စဉ်းစားသည်။

“...ငါသည် ရှေးရှေးဘဝက အလှူခံပုဂ္ဂိုလ်တို့အား မပေးကမ်း မလှူဒါန်းခဲ့သဖြင့် ဒါနကုသိုလ်မရှိသောကြောင့် ထမင်းတစ်နပ် အတွက် သူတစ်ပါးအိမ်မှာ သုံးနှစ်တိုင်တိုင် ကျွန်ခံခဲ့ရသည်။ ယခု ရရှိသော ဤထမင်းကိုစားလျှင် တစ်နေ့တာအတွက်သာ ငါ့အား အကျိုးရှိပေမည်။ အရှင်မြတ်အား ပေးလှူလျှင် ဘဝများစွာတို့ ပတ်လုံး ငါ့အားအကျိုးရှိပေလိမ့်မည်။ အရှင်မြတ်အားသာ ပေးလှူ လိုက်တော့မည်...”

စဉ်းစား၍ ဘတ္တဘတိကသည် သုံးနှစ်တာကျွန်ခံပြီးမှ ရသော ထမင်းကို တစ်လုတ်သော်မျှ မစားတော့ဘဲ ကိုယ်တိုင်သာပင်

ဘောဇဉ်ခွက်ကိုယူပြီး အရှင်ပစ္စေကဗုဒ္ဓါထံသို့ချဉ်းကပ်သည်။ အနီးသို့ရောက်လျှင် လူတစ်ယောက်အား ဘောဇဉ်ခွက်ကိုခေတ္တပေး၍ အရှင်မြတ်အား ထိခြင်းငါးပါးဖြင့် ရှိခိုးသည်။ ပြီးလျှင် ဘောဇဉ်ခွက်ကို လက်ဝဲလက်ဖြင့်ယူ၍ လက်ယာလက်ဖြင့် အရှင်ပစ္စေကဗုဒ္ဓါ၏ သပိတ်တွင်းသို့ ထည့်လောင်းလှူသည်။ ထမင်းတစ်ဝက်ခန့် လောင်းထည့်ပြီးသောအခါ အရှင်မြတ်က သပိတ်တော်ကို လက်ဖြင့် ပိတ်တော်မူလိုက်သည်။ ဘတ္တဘတိက က-

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား- ဤထမင်းသည် တစ်ယောက်စာမျှသာ ဖြစ်ပါသည်။ နှစ်ဦးအတွက် မျှဝေမကောင်းပါဘုရား။ တပည့်တော်အား ယခုဘဝအတွက် ချီးမြှင့်ခြင်း ကို ပြုတော်မမူပါလင့်။ နောင်သံသရာဘဝများစွာအတွက် မျှော်ချင့် ထောက်ထား၍ ချီးမြှင့်ခြင်းကို ပြုတော်မူပါဘုရား။ အကြွင်းအကျန် မထားမူ၍ အကုန်လုံးကိုပင် ပေးလှူခွင့်ပြုတော် မူပါဘုရား” လျှောက်ထားလေသည်။

မှတ်ဖွယ် ။ ။ မိမိအတွက် အနည်းငယ်သော်မျှ ချန်မထားဘဲ အလုံးစုံပေးလှူအပ်သော ဒါနမည်သည် အကျိုးမြတ် လှပေသည်-ဟု ဓမ္မပဒအဋ္ဌကထာ ဆရာမိန့်တော်မူ သည်။

ဘတ္တဘတိကသည် ဆွမ်းကိုပေးလှူပြီးသော် အရှင်ပစ္စေက ဗုဒ္ဓါအား ထိခြင်းငါးပါးဖြင့် တစ်ဖန်ရှိခိုးဦးချ၍-

“ဘုန်းတော်ကြီးတော်မူလှသော အရှင်ဘုရား- တပည့်တော် သည် ဤမည်သော ထမင်းတစ်နပ်အတွက် သူတစ်ပါးအိမ်မှာ သုံးနှစ်တာ ကျွန်ခံသမှုပြု လုပ်ရသဖြင့် ဆင်းရဲဒုက္ခကြီးစွာရောက်ခဲ့ ရပါသည်ဘုရား။ ဤသို့ ယနေ့ယခုပြုရသော ကုသိုလ် ကောင်းမှု ကြောင့် တပည့်တော်အားဖြစ်တိုင်း ဖြစ်တိုင်းသော ဘုံဘဝတို့မှာ ပစ္စည်းဥစ္စာ ပေါများကြွယ်ဝသည်သာ ဖြစ်ရပါလို၏။ အရှင်ဘုရား- အရှင်ဘုရားတို့ သိမြင်သော တရားတော်ကိုလည်း ဘုရားတပည့်

တော်သိမြင်ရပါလိမ့်၏ အရှင်ဘုရား”ဟု ဆုတောင်း ပတ္တနာပြုလေသည်။ အရှင်ပစ္စေကဗုဒ္ဓါက-

“ဒါယကာ-သင်တောင်းသော ဆုအတိုင်း ပြည့်စုံစေသတည်း” မိန့်တော်မူပြီးနောက် အောက်ပါဂါထာတို့ဖြင့် အနုမောနာ ပြုတော်မူလေသည်။

ဣစ္ဆိတံ ပတ္တိတံ တုယံ၊

ခိပ္ပမေဝ သမိဇ္ဈတု။

သဗ္ဗေ ပူရေန္တု သင်္ကပ္ပိ၊

စန္ဒော ပန္နရသော ယထာ။

မြန်မာပြန်။ ။ အလိုရှိအပ် တောင့်တအပ်သော ဝတ္ထုသည် သင့်အား ဆောလျင်စွာ ပြည့်စုံပါစေသတည်း။ တစ်ဆယ့်ငါးရက်နေ့မှာ ပြည့်ထွန်းသော လဝန်းကဲ့သို့ ကောင်းသော အကြံအစည်တို့သည် လောက်ငံကဲ့လို့ ပြည့်စုံပါစေသတည်း။

ဣစ္ဆိတံ ပတ္တိတံ တုယံ၊

ခိပ္ပမေဝ သမိဇ္ဈတု၊

သဗ္ဗေ ပူရေန္တု သင်္ကပ္ပိ၊

မဏိဇောတရသော ယထာ။

မြန်မာပြန်။ ။ အလိုရှိအပ် တောင့်တအပ်သော ဝတ္ထုသည် သင့်အား ဆောလျင်စွာ ပြည့်စုံပါစေသတည်း။ လိုတရပေးစွမ်းနိုင်သော မဏိဇောတရသ် ပတ္တမြား ကဲ့သို့ ကောင်းသော အကြံအစည်တို့သည် လောက်ငံကဲ့လို့ ပြည့်စုံပါစေသတည်း။

အရှင်ပစ္စေကဗုဒ္ဓါသည် အနုမောဒနာပြုတော်မူပြီးလျှင် “...ဤလူအများအပေါင်းသည် ငါ့အား ဂန္ဓမာဒန တောင်သို့ရောက်သည်တိုင်အောင် ကြည့်မြင်ကြပါစေကုန်သတည်း...” အဓိဋ္ဌာန်ပြုတော်

မူ၍ ကောင်းကင်ခရီးဖြင့် ကြွတော်မူလေသည်။ လူများအပေါင်းသည် ကြွသွားတော်မူသော အရှင်ပစ္စေက ဗုဒ္ဓါအား ငေးမျှော်ကြည့်ရှု ဖူးမြော် လျက်တည်ရှိနေကြသည်။

အရှင်ပစ္စေကဗုဒ္ဓါသည် ဂန္ဓမာဒနတောင်သို့ ရောက်တော်မူလျှင် ခံယူရရှိလာသော ထိုဆွမ်းကို ပစ္စေကဗုဒ္ဓါငါးရာတို့အား ခွဲခြားဝေဖန်၍ ပေးလှူသည်။ ပစ္စေကဗုဒ္ဓါအားလုံး လောက်ငစွာ ဘုဉ်းပေးသုံး ဆောင်ကြရလေသည်။

မြတ်ဗွယ် ။ ။ ဆွမ်းအနည်းငယ်သည် ပစ္စေကဗုဒ္ဓါ ငါးရာတို့အား မည်ကဲ့သို့ ဘုန်းပေးသုံးဆောင်လောက်ပါမည်နည်း ဟု မကြံစည်အပ်ပေ။ ။ မကြံစည်အပ် မကြံစည် ထိုက်သော အစိန္တေယျ လေးပါးရှိသည့်အနက် ဤ အရာဌာန၌ကား ပစ္စေကဗုဒ္ဓါဝိသယ-မကြံစည်အပ် သော အရာဌာနဟူ၍ မှတ်သားရာသတည်း။ မကြံစည်အပ်သော လေးပါးကား-

၁။ ဗုဒ္ဓါဝိသယ-ဘုရားတို့အရာ၊

၂။ ဈာနဝိသယ-ဈာန်တရားအရာ၊

၃။ လောကဝိသယ-လောကအရာ၊

၄။ ကမ္မဝိပါကဝိသယ-ကံအကျိုးပေးအရာတို့ တည်း။

သူဌေးစည်းစိမ် ထက်ဝက်ရရှိခြင်း

လူများအပေါင်းသည် ပစ္စေကဗုဒ္ဓါအရှင်မြတ်တို့အား ဆွမ်းကို ခွဲခြမ်းဝေဖန်၍ ပေးလှူသည်ကို မြင်ကြသည်ရှိသော် အားရရွှင်လန်း နှစ်သက်ကြကုန်သည်ဖြစ်၍ ကောင်းချီးတစ်ထောင်ကို ဖြစ်စေကြ သည်။ မိုးချုန်းသကဲ့သို့သော ကောင်းချီးပေးသံသည် မြည်ဟည်း ထွက်ပေါ်လာသည်။ အသံကိုကြား၍ ဂန္ဓသူဌေးကြီး စဉ်းစားသည်။

“...ထမင်းတစ်နပ်ဟူသော အကြောင်းကြောင့် အခစားမှု သုံးနှစ် ကျန်ခံပြုသော ဘတ္တဘတိကမည်သော တောသားသည် ငါပေးအပ်

သောစည်းစိမ်ကို လက်ခံဆောင်ရွက်သုံးဆောင်ခြင်းငှာ မစွမ်းနိုင်သောကြောင့် လူများအပေါင်းက ပြက်ရယ်သမှုပြု၍ ဟစ်အော်ကြခြင်း ဖြစ်ပေလိမ့်မည်...”စဉ်းစား၍ အကြောင်းစုံသိစေရန် စေလွှတ်စုံစမ်း ခိုင်းလိုက်သည်။ စုံစမ်းသူ ပြန်လာပြီး-

“အရှင်သူဌေးမင်း-ဘတ္တဘတိကသည် စည်းစိမ်ချမ်းသာကို ခံစားနိုင်ရုံမျှမက ဤသို့သဘောရှိသော အမှုကိုပင် အံ့ဩလောက်အောင် ပြုနိုင်ပါပေသည်”ဟု ဖြစ်ကြောင်း ကုန်စင်ကို ပြန်လည် ပြောပြလေသည်။

ဂန္ဓသူဌေးသည် အကြောင်းစုံသိရလျှင် တစ်ကိုယ်လုံး နှစ်သက်ခြင်း ပီတိဖြင့် ဖုံးလွှမ်းသွားသည်ဖြစ်၍-

“...ဪ - အံ့ ဩ ဖွယ် ရှိ ပါ ပေ စွ။ ဘတ္တဘတိကသည် ပြုနိုင်ခဲ့သော အမှုကို ပြုနိုင်ပါပေသည်။ သုံးနှစ်တာ ကျွန်ခံပြီးမှရသော ထမင်းတစ်နပ်စာလုံးကို ပေးလှူလိုက်ပေသည်။ ငါသည်ကား ဤမျှလောက်သော ကာလပတ်လုံး ဤသို့သဘောရှိသော စည်းစိမ်ချမ်းသာ ဖြစ်ပါလျက် တစ်စုံတစ်ခုသော အလှူဝတ္ထုကိုမျှ မပေးလှူနိုင်ခဲ့လေ...”စဉ်းစား၍ ဘတ္တဘတိကကို ခေါ်စေပြီး-

“အချင်းယောက်ျား-သင်သည် ဤအမည်ရှိသော အလှူကို ပေးလှူသည် ဟူသည်မှာ ဟုတ်မှန်ပါသလော”မေးသည်။

“အရှင်သူဌေးမင်း-ဟုတ်မှန်ပါသည်”

“အချင်းယောက်ျား-ယခု အသပြာတစ်ထောင်ကိုယူ၍ သင်၏ ဒါနအမှုမှာ ငါ့အားလည်း ကုသိုလ်ပါဝင်မှု အဖို့ဘာဂကို ပေးပါလော့”ဆိုသည်။ ဘတ္တဘတိက က ဂန္ဓသူဌေးဆိုတိုင်း ပြုလုပ်သည်။ ထို့နောက် ဂန္ဓသူဌေးသည် မိမိ၏ ပစ္စည်းဥစ္စာကို ထက်ဝက်ခွဲ၍ ဘတ္တဘတိကအား ပေးအပ်လိုက်လေသည်။

မှတ်ဖွယ်အထူး ။ ။ ဘတ္တဘတိကသည် ရုတ်တရက်ချက်ချင်း ဂန္ဓသူဌေးကြီးထံမှ ပစ္စည်းဥစ္စာထက်ဝက်ကို

ရခြင်းမှာ အလှူဒါနပေးလှူရာဝယ် သမ္ပဒါတရား
လေးပါးနှင့်ပြည့်စုံသောကြောင့် ရရှိပေသည်ဟု
မှတ်သားရာသည်။ သမ္ပဒါတရားလေးပါး
ဟူသော်ကား-

၁။ ဝတ္ထုသမ္ပဒါ

၂။ ပစ္စယသမ္ပဒါ

၃။ စေတနာသမ္ပဒါ

၄။ ဂုဏာတိရေက သမ္ပဒါအားဖြင့် လေးပါး
ဖြစ်ပါသည်။ ထိုလေးပါးတို့တွင်-

၁။ ဝတ္ထုသမ္ပဒါ- နိရောဓသမာပတ်မှထသော
ရဟန္တာအနာဂါမ်ဟူသော
အလှူခံ ပုဂ္ဂိုလ်သည် ဝတ္ထု
သမ္ပဒါ မည်၏။

၂။ ပစ္စယသမ္ပဒါ- တရားသဖြင့် သင့်တင့်
ညီညွတ်စွာ ဖြစ်ပေါ်ရရှိ
သော ပစ္စည်းဥစ္စာသည်
ပစ္စယသမ္ပဒါ မည်၏။

၃။ စေတနာသမ္ပဒါ-မလှူမီရှေးအဖို့ကာလ၊
လှူဆဲကာလ၊ လှူပြီး
ကာလတို့၌ စေတနာ၏
နှစ်သက် ဝမ်းသာသော
အဖြစ်သည် စေတနာ
သမ္ပဒါမည်၏။

၄။ ဂုဏာတိရေကသမ္ပဒါ- အလှူခံပုဂ္ဂိုလ်၏
နိရောဓသမာပတ်မှထသော
အဖြစ်သည် ဂုဏာတိ
ရေက သမ္ပဒါမည်၏။

ဘတ္တဘတိက၏ အလှူဒါနသည် ထို
သမ္ပဒါတရားလေးပါးနှင့် ညီညွတ်ပြည့်စုံ၏။
ညီညွတ်ပြည့်စုံပုံကား--

၁။ အလှူခံပုဂ္ဂိုလ်သည် ရဟန္တာဖြစ်သော
ပစ္စေကဗုဒ္ဓါဖြစ်ခြင်း။

၂။ အစားအမှုကိုပြု၍ ရအပ်သော ပစ္စည်း
ဖြစ်သဖြင့် တရားသဖြင့် ရသောပစ္စည်း
ဖြစ်သဖြင့် တရားသဖြင့် ရသောပစ္စည်းဖြစ်
ခြင်း။

၃။ မလှူမီ၊ လှူဆဲ၊ လှူပြီး-ဟု ဆိုအပ်သော
ကာလသုံးပါးတို့၌ စင်ကြယ်သော စေတနာ
ဖြစ်ခြင်း၊

၄။ နိရောဓသမာပတ်မှ ထမြောက်ခါစဖြစ်သော
ပစ္စေကဗုဒ္ဓါဖြစ်ခြင်း

ဤသို့အားဖြင့် သမ္ပဒါတရား လေးပါး
ညီညွတ် ပြည့်စုံသည်။ ထိုသမ္ပဒါတရားလေးပါး၏
အစွမ်းသတ္တိဖြင့် မျက်မှောက်သောကိုယ်၏
အဖြစ်၌သာလျှင် ကြီးစွာသော စည်းစိမ် ချမ်းသာ
သို့ ရောက်ရလေသည်။

ဘတ္တဘတိကသူဌေးကြီးဖြစ်ခြင်း

ထို့နောက်ကာလ၌ ပြည့်ရှင်မင်းကြီးသည်လည်း ဘတ္တဘတိက
ပြုလုပ်သော အမှုကိုကြားသိ၍ ခေါ်ယူစေပြီး အသပြာတစ်ထောင်
ပေး၍ ကုသိုလ်ဒါနအဖို့ကို ယူပြီးမှ နှစ်သက်သော စိတ်ရှိသဖြင့်
ကြီးစွာသော စည်းစိမ်ချမ်းသာကို ချီးမြှင့်ကာ သူဌေးကြီးအရာကို
ပေးသနားတော်မူသည်။ ထိုမှစ၍ ဘတ္တဘတိက သူဌေးကြီးဟု
မည်တွင်ခဲ့လေ သည်။ ထိုဘတ္တဘတိက သူဌေးသည် ဂန္ဓသူဌေးနှင့်

အဆွေခင်ပွန်း ဖြစ်သွားပြီး အတူတူသာ နေထိုင်စားသောက်လျက် အသက်ရှည်သမျှ ကာလပတ်လုံး နေပြီးမှ စုတေသည်ရှိသော် နတ်ပြည်နတ်ရွာ၌ ဖြစ်လေသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

သုခကုမာရ သတို့သား

ထိုဘတ္တဘတိကသည် ဘုရားရှင်တစ်ဆူကြား ကာလပတ်လုံး နတ်၌ဖြစ်သော စည်းစိမ်ချမ်းသာကိုခံစား၍ ဂေါတမမြတ်စွာဘုရား သခင်ပွင့်တော်မူလာသောအခါဝယ် သာဝတ္ထိပြည်၌ အရှင်သာရိပုတ္တရာ မထေရ်မြတ်၏ အလုပ်အကျွေးဖြစ်သော ဒါယကာ အိမ်၌ ပဋိသန္ဓေ နေလာသည်။ မိခင်ဖြစ်သူသည် ပဋိသန္ဓေကိုယ်ဝန် တည်သည်နှင့် ချင်ခြင်းဖြစ်လာသည်။

“ငါသည် ရဟန်းငါးရာနှင့်တကွ အရှင်သာရိပုတ္တရာမထေရ်မြတ် အား သတရသမည်သော ဘောဇဉ်ကိုပေးလှူ၍ ဖန်ရည်စွန်းသော အဝတ်ကို ဝတ်ရုံပြီး ရဟန်းသံဃာတို့၏ အစွန်အဖျားမှာ နေလျက် ရွှေခွက်ငယ်ဖြင့် ရဟန်းတို့၏ စားကြွင်းကို စားရပါမူကား ကောင်းလေစွ” ဟူသော ချင်ခြင်းဖြစ်လေသည်။

ဖြစ်ပေါ်လာသောချင်ခြင်းကို လင်သားနှင့် မိဘဆွေမျိုးတို့အား ပြောပြသည်။ မိဘဆွေမျိုးတို့က-

“ငါ့သမီးအား တရားနှင့်လျော်ညီသော ချင်ခြင်းဖြစ်ပေသည်” ဟု ဝမ်းမြောက်ဝမ်းသာ ဖြစ်ပြီးလျှင် အရှင်သာရိပုတ္တရာ အမှူးရှိသော သံဃာတော်တို့အား ပင့်ဖိတ်၍ သတရသဘောဇဉ်ကို ပေးလှူသည်။ ကိုယ်ဝန်ဆောင် အမျိုးသမီးသည် ဖန်ရည်စွန်းသော အဝတ်တစ်ထည် ကိုဝတ်၊ တစ်ထည် ကိုဝတ်ရုံပြီး သံဃာတော်တို့၏ အစွန်အဖျားမှာ နေလျက် သံဃာတော်တို့၏ စားကြွင်းကိုစားသည်။ ထိုစားသော ခဏမှာပင် ချင်ခြင်းပြေပျောက်လေသည်။

ထို့နောက်မမွေးဖွားသေးမီကာလအတွင်း မကြာမကြာ သောကာလတို့မှာလည်းကောင်း၊ ဖွားမြင်လာသောအခါတို့မှာ

လည်းကောင်း၊ မင်္ဂလာပြုသောနေ့ရက်တို့မှာလည်းကောင်း အရှင်သာရိပုတ္တရာအမှူးရှိသော ရဟန်းငါးရာတို့အား ရှေးနည်းတူ ပင့်ဖိတ်ပေးလှူကြသည်။ အမည်မှည့်သောနေ့၌ အရှင်မြတ်တို့အား သတရသဘောဇဉ်ဖြင့် ဆွမ်းလုပ်ကျွေးပြီးလျှင် အရှင်သာရိပုတ္တရာ မထေရ် မြတ်အား -

“အရှင်မြတ်ဘုရား-ဤကလေးငယ်အား သိက္ခာပုဒ်ပေးသနား တော်မူပါဘုရား” လျှောက်ထားကြသည်။

“ဤကလေးငယ်သည် အဘယ်အမည်ရှိသနည်း”

“အရှင်မြတ်ဘုရား-ဤကလေးငယ် ပဋိသန္ဓေနေသောအခါမှ စ၍ ဤအိမ်မှာ တစ်စုံတစ်ခုသော ဆင်းရဲဒုက္ခမည်သည် မဖြစ်ဖူးပါ ဘုရား၊ ထို့ကြောင့် တပည့်တော်တို့၏သားအား ‘သုခကုမာရ’ဟူသော အမည်သာ ဖြစ်ပါလိမ့်မည်ဘုရား”

အရှင်သာရိပုတ္တရာ မထေရ်မြတ်သည်သည် သုခကုမာရ ၏ ဟူသော အမည်ကိုယူ၍ သိက္ခာပုဒ်ပေးသနားတော်မူသည်။ ဖွားမြင် လာသောနေ့မှစ၍ မိခင်ဖြစ်သူက-

“...ငါ့သား၏ဆန္ဒကို ဘယ်သောအခါမှ မပယ်ပြီ”ဟူသော စိတ်အကြံဖြစ်လေသည်။

သုခကုမာရသတို့သား ရှင်သာမဏေပြုခြင်း

သုခကုမာရသတို့သား ခုနစ်နှစ်သားအရွယ်သို့ ရောက်သော အခါ

“မိခင် ဖခင်တို့-အကျွန်ုပ်သည် အရှင်သာရိပုတ္တရာမထေရ် မြတ် ထံတော်မှာ ရှင်ရဟန်းပြုချင်ပါသည်” ပန်ကြားခွင့်တောင်းသည်။

“ချစ်သား-ကောင်းပါပြီ၊ ငါမိခင်သည် သင်ချစ်သား၏အလို ဆန္ဒကို ဘယ်သောအခါမှ မပယ်ရှားပြီဟု ကြံစည်ထားပေသည်” ခြောက်ဆင့်၍ အရှင်သာရိပုတ္တရာ မထေရ်မြတ်အား ပင့်ဖိတ်ပြီး ဆွမ်းဆက် ကပ်လှူဒါန်းကာ-

“အရှင်မြတ်ဘုရား-ဤသူငယ်သည် အရှင်မြတ်ထံတော်မှာ ရှင်ရဟန်းပြုချင်ပါကြောင်း ခွင့်တောင်းပါသည်။ သူငယ်ကို ယူပြီး ညနေအခါမှာ ကျောင်းသို့ တပည့်တော်တို့လာခဲ့ပါမည်ဘုရား” လျှောက်ထားကာ အရှင်မြတ်အား ပြန်စေလိုက်သည်။

ညနေရောက်လျှင် သူငယ်ကို ကြီးစွာသော ပူဇော်မှုဖြင့် ယူဆောင်၍ ကျောင်းတော်သို့ဆောင်ပို့ကာ မထေရ်မြတ်အား အပ်နှံ လိုက်သည်။ မထေရ်မြတ်သည် သူငယ်နှင့်စကားပြောလိုသည်ဖြစ်၍-

“သူငယ် သုခကုမာရ-ရှင်ရဟန်းပြုခြင်းသည် ခဲယဉ်းလှသည်။ အပူလိုသော်လည်း အအေးကိုရတတ်သည်။ အအေးကိုလိုသော်လည်း အပူကိုရတတ်သည်။ ဆင်းရဲငြိုငြင်ပင်ပန်းသဖြင့်သာ အသက်မွေး ကြရသည်။ သင်သူငယ်သည် ချမ်းချမ်းသာသာ ကြီးပြင်းလာခဲ့ ရသည်။ ရှင်ရဟန်းပြုနိုင်ပါမည်လော”

“အရှင်မြတ်ဘုရား-တပည့်တော်သည် အရှင်မြတ်တို့ဆို ဆုံးမသည့်အတိုင်း လိုက်နာကျင့်ကြံပါမည်ဘုရား”

“ကောင်းပြီသူငယ်”ဟု မိန့်တော်မူပြီး တစပဉ္စကမ္မဋ္ဌာန်းကို သင်ကြားပေး၍ ရှင်ရဟန်းပြုစေလိုက်သည်။ မိခင် ဖခင်တို့သည် သားဖြစ်သူ၏ ရှင်ရဟန်းအဖြစ်ကို ပူဇော်သောအားဖြင့် ခုနစ်ရက် ပတ်လုံး ကျောင်းမှာနေပြီး ဘုရားအမှူရှိသော သံဃာတော်တို့အား သတိရသ ဘောဇဉ်ဖြင့် ဆွမ်းလုပ်ကျွေး၍ ညနေစောင်းမှာ အိမ်သို့ ပြန်သွားကြလေသည်။

ရှင် သုခသာမဏေငယ်မေးမြန်းလျှောက်ထားခြင်း

ရှစ်ရက်မြောက်သောနေ့မှာ အရှင်သာရိပုတ္တရာမထေရ်မြတ် သည် သုခသာမဏေအား သပိတ်သင်္ကန်းကိုယူဆောင်စေ၍ ဆွမ်းခံ ကြွဝင်တော် မူခဲ့သည်။ လမ်းခရီးအကြားမှာ မြောင်းကိုမြင်၍ သုခသာမဏေသည် ဥပဇ္ဈာယ်ဆရာအား မေးလျှောက်သည်။

“အရှင်ဘုရား-ဤအရာကား အဘယ်မည်ပါသနည်းဘုရား”

“ငါ့ရှင်သာမဏေ-မြောင်းမည်ပေသည်”

“ဤမြောင်းသည် အဘယ်အမှုကိုပြုပါသနည်းဘုရား”

“ငါ့ရှင်သာမဏေ-ထိုမှဤမှရေကို သွယ်တန်းထုတ်ဆောင်ယူပြီး သစ်ပင်စိုက်ပျိုးခြင်း အမှုကိုပြုပေသည်”

“အရှင်ဘုရား-ရေမှာ စိတ်ရှိပါသလားဘုရား”

“ငါ့ရှင်သာမဏေ-ရေမှာစိတ်မရှိပါ”

“အရှင်ဘုရား-စိတ်မရှိသောရေကို လိုရာသို့ဆောင်ယူနိုင်ပါ သလားဘုရား”

“ဟုတ်ပေသည်ငါ့ရှင်သာမဏေ၊ ဆောင်ယူနိုင်ပေသည်”

ရှင်သုခသာမဏေ စဉ်းစားသည်။

“...စိတ်မရှိသောရေကို မိမိအလိုရှိရာသို့ ထုတ်ဆောင်ယူပြီး အမှုကိစ္စကို ပြုလုပ်ခြင်းငှာ စွမ်းနိုင်ခဲ့လျှင် စိတ်ရှိသော ဤခန္ဓာကိုယ်၌ စိတ်ကို မိမိအလိုသို့ လိုက်စေလျက် ရဟန်းတရားကို အားထုတ် ဆည်းပူးခြင်းငှာ အဘယ့်ကြောင့်မစွမ်းနိုင်ဘဲ ရှိပါအံ့နည်း ...” စဉ်းစားမိသည်။

ရှေ့ဆက်သွားပြန်ရာ မြားသမားတို့သည် မြားတံကို မီးမှာကင်၍ မျက်စိဖြင့် အပြန်ပြန်ကြည့်ရှုပြီး ဖြောင့်အောင်ပြုလုပ်နေသည်ကို မြင်သဖြင့် မေးလျှောက်ပြန်သည်။

“အရှင်ဘုရား-ဤသူတို့သည် အဘယ်အမည်ရှိပါသနည်း ဘုရား”

“ငါ့ရှင်သာမဏေ-မြားလုပ်သူတို့မည်ပေသည်”

“အရှင်ဘုရား-ဤသူတို့သည် အဘယ်ကိုပြုနေကြပါသနည်း ဘုရား”

“ငါ့ရှင်သာမဏေ-မြားကိုမီးမှာကင်၍ ဖြောင့်အောင်ပြုလုပ် နေကြပေသည်”

“အရှင်ဘုရား-မြားမှာ စိတ်ရှိပါသလားဘုရား”

“ငါ့ရှင်သာမဏေ မြားမှာစိတ်မရှိပေ”

ရှင်သုခသာမဏေ စဉ်းစားသည်။

“...စိတ်မရှိသောမြားကို မီးမှာကင်ပြီး ဖြောင့်အောင်ပြုလုပ် နိုင်မည်ဆိုပါလျှင် စိတ်ရှိသော ဤခန္ဓာကိုယ်၌ စိတ်ကို မိမိအလိုသို့ လိုက်ပါစေသည်ဖြစ်၍ ရဟန်းတရားကို အားထုတ် ဆည်းပူးခြင်းငှာ အဘယ့်ကြောင့်မစွမ်းနိုင်ဘဲ ရှိပါအံ့နည်း...” စဉ်းစားမိပြန်သည်။

ထို့နောက် ရှေ့သို့ ဆက်လက်၍ သွားပြန်သော် သစ်တို့ကို ရထား လှည်းဘီး၊ အကန့်၊ အကွပ်၊ အချက်-စသည် ရွှေကုန်သော သစ်ရွှေ သမားတို့ကို တွေ့၍ မေးပြန်သည်။

“အရှင်ဘုရား-ဤသူတို့သည် အဘယ်အမည်ရှိပါသနည်း ဘုရား”

“ငါ့ရှင်သာမဏေ-သစ်ရွှေသမားတို့ မည်ပေသည်”

“အရှင်ဘုရား-ဤသူတို့မည်သို့ ပြုလုပ်ကြပါသနည်းဘုရား”

“ငါ့ရှင်သာမဏေ-သစ်တို့ကို ရွှေခွာစိတ်ခွဲ၍ မိမိတို့အလိုရှိရာ လှည်းဘီး စသည်ကို ပြုလုပ်ကြပေသည်”

“အရှင်ဘုရား-သစ်တို့မှာ စိတ်ရှိကြပါသလားဘုရား”

“ငါ့ရှင်သာမဏေ-သစ်တို့မှာ စိတ်မရှိကြပေ”

ရှင်သုခသာမဏေ စဉ်းစားမိပြန်သည်။

“...စိတ်မရှိသော သစ်တို့ဖြစ်ပါလျက် လှည်းဘီးစသည်ကို အကယ်၍ ပြုလုပ်နိုင်သည် ဖြစ်ပါလျှင် စိတ်ရှိသော ဤခန္ဓာကိုယ်၌ စိတ်ကို မိမိအလိုသို့ လိုက်စေလျက် ရဟန်းတရားကို ပြုလုပ်အားထုတ် ခြင်းငှာ အဘယ့်ကြောင့် မစွမ်းနိုင်ဘဲ ရှိပါအံ့နည်း...” စဉ်းစားပြီးနောက် ရှင်သာရိပုတ္တရာမထေရ်မြတ်အား-

“အရှင်ဘုရား-အရှင်ဘုရားတို့၏ သပိတ်သင်္ကန်းကို အရှင် ဘုရားတို့ အကယ်၍ယူပါလျှင် တပည့်တော်သည် ကျောင်းသို့ ပြန်လိုပါသည်ဘုရား” လျှောက်ထားသည်။ အရှင်မြတ်က-

“...ဤသာမဏေငယ်သည် ရှင်ရဟန်းပြု၍ မကြာမြင့်မီ ငါ့နောက်သို့ လိုက်လာသည်ဖြစ်ပါလျက် ဤသို့ပြောလေဘိသည်...”
ဟု ကြံစည်စည်စိတ် မဖြစ်မူဘဲ-

“ငါ့ရှင်သာမဏေ-ဆောင်ယူခဲ့လော့’ မိန့်တော်မူပြီး သပိတ် သင်္ကန်းကို ယူတော်မူသည်။ ရှင်သုခသာမဏေသည် ဥပဇ္ဈာယ် ဖြစ်သော အရှင်သာရိပုတ္တရာမထေရ်မြတ်အားရှိခိုး၍-

“အရှင်ဘုရား-အရှင်ဘုရားတို့သည် တပည့်တော်အတွက် ဆွမ်း အာဟာရကို ဆောင်ယူခဲ့ပါလျှင် သတရသဘောဇဉ်ကို ဆောင်ယူ ခဲ့ပေးပါဘုရား”

“ငါ့ရှင်သာမဏေ-သတရသဘောဇဉ်ကို အဘယ်မှာလျှင် ရနိုင်ပါမည်နည်း”

“အရှင်ဘုရားတို့ဘုန်းကံကြောင့်မရသော်လည်း တပည့်တော်၏ ရှေးကောင်းမှုကံကြောင့် ရနိုင်ပါလိမ့်မည်ဘုရား”

အရှင်မြတ်က-

“...သာမဏေသည် အပြင်မှာနေလျှင် အန္တရာယ်တစ်စုံတစ်ရာ ဖြစ်ပေလိမ့်မည်...”စဉ်းစားမိ၍ တိုက်ခန်းသေ့ကိုပေးကာ-

“ငါ့ရှင်သာမဏေ-တိုက်ခန်းတွင်းမှာ ဝင်၍ နေလေလော့”
မိန့်တော်မူသည်။

ရှင်သုခသာမဏေသည် ကျောင်းသို့ ပြန်လာခဲ့ပြီး တိုက်ခန်း တွင်းသို့ ဝင်၍ မိမိကိုယ်ကို ဉာဏ်မှာသက်ဝင်စေ၍ တရားဘာဝနာကို ဆင်ခြင်ပွားများအားထုတ်နေလေသည်။

သိကြားမင်းစောင့်ရှောက်ခြင်း

ရှင်သုခသာမဏေ၏ ဂုဏ်ကျေးဇူးတန်ခိုးကြောင့် သိကြားမင်း ၏ နေရာသည် ပူလောင်သော အခြင်းအရာကို ပြသည်။ ‘အကြောင်း မည်သို့နည်း’ဟု ဆင်ခြင်လျှင်-

“...ရှင်သုခသာမဏေသည် ဥပဇ္ဈာယ်ဆရာအား သပိတ်သင်္ကန်းကို ပေး၍ ရဟန်းတရားအားထုတ်မည်ဟု ပြန်လာခဲ့သည်။ ငါသည်လည်း ထိုအရပ်သို့ သွားသင့်ပေသည်...” ကြံစည်ပြီး နတ်မင်းကြီးလေးပါးကို ခေါ်၍ ဆင်းလာခဲ့သည်။ နတ်မင်းကြီးတို့အား-

“ကျောင်းဝင်းအတွင်းမှာ ရှိသော ငှက်တို့ကို ရှောင်ရှားစေလျက် ထက်ဝန်းကျင်မှ အစောင့်အရှောက်ကို ယူကုန်လော့” မှာကြားပြီး လနတ်သား၊ နေနတ်သားတို့အား လနေတို့ကို ဆွဲငင်ထားစေသည်။ သိကြားမင်းကိုယ်တိုင်ကမူ ကျောင်းပေါက်ဝ၌ အစောင့်အရှောက် တာဝန်ယူထားသည်။

ကျောင်းဝင်းအတွင်းမှာရှိ သစ်ရွက်ကြွေသံသော်မျှ မရှိအောင် တိတ်ဆိတ်ငြိမ်သက်နေလေသည်။ ထိုအခါ ရှင်သုခ သာမဏေ၏ စိတ်သည် တည်ကြည်ငြိမ်သက်ပြီး ဆွမ်းမစားမီ ကြားကာလမှာ ပင်လျှင် အောက်ဖိုလ်သုံးပါးသို့ ရောက်လေ သည်။

မထေရ်မြတ် ဆွမ်းယူဆောင်လာခဲ့ခြင်း

အရှင်သာရိပုတ္တရာမထေရ်မြတ်သည် “သာမဏေက သတရသဘောဇဉ်ကို ဆောင်ယူခဲ့ပါဟု ငါ့အား မှာထားလျှောက်ကြားလိုက်သည်။ မည်သူ့အိမ်မှာ ရနိုင်ကောင်းမည်နည်း” ဆင်ခြင်ကြည့်ရှုတော်မူလေသော် စေတနာသဒ္ဓါ တရားနှင့်ပြည့်စုံသော ဒါယကာတစ်ဦးကို မြင်တော်မူသဖြင့် ထိုအိမ်သို့ ကြွတော်မူသည်။ အိမ်ရှင်ဒါယကာတို့သည် မထေရ်မြတ်အားမြင်လျှင်-

“အရှင်ဘုရား-အရှင်မြတ်တို့သည် ယနေ့တပည့်တော်တို့အိမ်သို့ ကြွတော်မူလာခြင်းသည် ကောင်းသောကြွတော်မူလာခြင်း ဖြစ်ပါသည်ဘုရား”ဟု အားရဝမ်းသာ လျှောက်ထားပြီးလျှင် မထေရ်မြတ်အား ထိုင်နေသီတင်းသုံးစေ၍ သပိတ်တော်ကိုယူကာ

သတရသ ဘောဇဉ်ကိုပေးလှူပြီး တရားဟောရန် တောင်းပန် လျှောက်ထားကြသည်။ မထေရ်မြတ်က တရားဒေသနာတော်ကို ဆွမ်းစားချိန်တိုင်အောင်ဟောကြားတော် မူပြီး ပြန်ကြွမည့်ဟန် ပြင်တော် မူသည်။

“အရှင်ဘုရား-အရှင်မြတ်တို့သည် ဤမှာပင် ဆွမ်းဘုဉ်း ပေးတော်မူပါဘုရား။ ယူဆောင်သွားရန် ဆွမ်းကိုလည်း ထပ်မံပေးလှူ ကြပါမည်ဘုရား”

လျှောက်ထားသဖြင့် မထေရ်မြတ်သည် ထိုအိမ်မှာပင် ဆွမ်းဘုဉ်းပေးသည်။ ဆွမ်းကိစ္စပြီးလျှင် အိမ်ရှင်တို့က သတရသ ဘောဇဉ်ကို ပေးလှူကြပြန်သည်။ မထေရ်မြတ်က-

“...သာမဏေငယ် ဆာလောင်မွတ်သိပ်ရှာရော့မည်...” အတွေးဖြင့် ကျောင်းသို့လျင်မြန်စွာ ပြန်ကြွလာခဲ့သည်။

ဘုရားရှင်က မထေရ်မြတ်အား ပုစ္ဆာလေးခုမေးတော်မူခြင်း

မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်သည် စောစောကပင် ဆွမ်းဘုဉ်းပေးပြီးနောက် ကျောင်းတော်သို့ ပြန်ကြွတော်မူလာခဲ့ပြီး ကြံဆင်ခြင်တော်မူသည်။

“...ရှင်သုခသာမဏေသည် ဥပဇ္ဈာယ်ဆရာအား သပိတ်သင်္ကန်း ကိုပေးပြီး ရဟန်းတရားအားထုတ်မည်ဟု ကျောင်းသို့ ပြန်လာခဲ့ သည်။ အသို့နည်း၊ ထိုသာမဏေအား ရဟန်းကိစ္စ ပြီးဆုံးမည်လော” ဆင်ခြင်လျှင် အောက်ဖိုလ်သုံးပါးသို့ ရောက်သည့်အဖြစ်ကို သိမြင် တော်မူ၍-

“...အရဟတ္တဖိုလ်သို့ ရောက်အံ့သော အကြောင်းရှိသလော။ မရှိသလော...” ဆင်ခြင်ပြန်လျှင် ‘ရှိသည့်အဖြစ်’ကို မြင်တော်မူပြီး-

“ယနေ့နံနက်မှာပင် ရောက်ခြင်းငှာ စွမ်းနိုင်၊ မစွမ်းနိုင်” ဆင်ခြင် ပြန်ရာ ‘စွမ်းနိုင်သည့်အဖြစ်’ကို မြင်တော်မူသည်။ ထို့နောက် မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်အား အကြံတော်ဖြစ်ပြန်သည်။

“...ငါ့သားတော်သာရိပုတ္တရာသည် သာမဏေအတွက် ဆွမ်းကို လျင်မြန်စွာ ဆောင်ယူလာနေသည်။ သာမဏေအား ရဟန်းကိစ္စ ပြီးဆုံးခြင်းအန္တရာယ်ကို ပြုပေရာသည်။ တံခါးမုတ်မှာ အစောင့် တာဝန်ကို ငါဘုရားယူ၍ နေသင့်သည်။ တံခါးမုတ်သို့ ဝင်လာသော သာရိပုတ္တရာအား မေးခွန်းလေးခုမေးသည်။ သာရိပုတ္တရာက ထိုမေးခွန်းလေးခုကို ဖြေဆိုနေချိန်တွင် သာမဏေ လည်း ပဋိသမ္ဘိဒါ နှင့်တကွ အရဟတ္တဗိုလ်သို့ ရောက်ပေ လိမ့်မည်...’ဆင်ခြင်တော်မူ ပြီးနောက် တံခါးမုတ်သို့ ကြွတော်မူ၍ ရောက်လာသော အရှင် သာရိပုတ္တရာ မထေရ်အား မေးတော်မူသည်။

(၁) မေး။ ။ ချစ်သားသာရိပုတ္တရာ-သင်ချစ်သားသည် အဘယ် ကိုရလာသနည်း”

ဖြေ။ ။ ဘုန်းတော်ကြီးတော်မူလှသောရှင်တော်မြတ် ဘုရား- ဆွမ်းအာဟာရကို ရလာခဲ့ပါသည်ဘုရား။

(၂) မေး။ ။ ချစ်သားသာရိပုတ္တရာ-အာဟာရသည် အဘယ်ကို ဆောင်တတ်သနည်း။

ဖြေ။ ။ ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား- အာဟာရသည် ဝေဒနာကို ဆောင်တတ်ပါသည် ဘုရား။

(၃) မေး။ ။ ချစ်သားသာရိပုတ္တရာ-ဝေဒနာသည် အဘယ်ကို ဆောင်တတ်ပါသနည်း။

ဖြေ။ ။ ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား- ဝေဒနာသည်ရုပ်ကိုဆောင်တတ်ပါသည်ဘုရား။

(၄) မေး။ ။ ချစ်သားသာရိပုတ္တရာ-ရုပ်သည် အဘယ်ကို ဆောင်တတ်ပါသနည်း။

ဖြေ။ ။ ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား- ရုပ်သည် ဖဿကိုဆောင်တတ်ပါသည်ဘုရား။

မှတ်ဖွယ် ။ ။ မြတ်စွာဘုရားသခင်၏ အမေးတော်အား အရှင်
သာရိပုတ္တရာမထေရ် ဖြေဆိုလျှောက်ထားသော
အဓိပ္ပာယ်ကို ဤသို့မှတ်သားရာသည်။

မှတ်သိပ်ဆာလောင်သဖြင့် သုံးဆောင်သော
အာဟာရသည် လူတို့၏မှတ်သိပ်ဆာလောင်ခြင်းကို
ပယ်ဖျောက်၍ သုခဝေဒနာကို ဖြစ်စေပါသည်။

အာဟာရကို သုံးဆောင်စားသောက်ရသဖြင့်
ချမ်းသာခြင်းရှိသောသူအား သုခဝေဒနာကြောင့်
ကိုယ်၌ အဆင်းသဏ္ဌာန် ကြန်အင်လက္ခဏာ
ကြည်လင်လှပ ပြည့်စုံခြင်း ဖြစ်သည်။ ဤသို့သော
အခြင်းအရာဖြင့် ရုပ်ကိုဆောင်ပါသည်။ ဖြစ်ပါစေ
သည်။

ချမ်းသာခြင်းရှိသောသူအား အာဟာရ၏ အစွမ်း
ဖြင့်ဖြစ်သော ဝမ်းမြောက်ချမ်းသာခြင်း ရှိသည်ဖြစ်
၍ ‘ယခုအခါ၌ ငါသည် သက်သာခြင်း ဖြစ်ရပေပြီ’ဟု
အိပ်သော်လည်းကောင်း၊ ထိုင်သော်လည်းကောင်း
ကောင်းသောအတွေ့တည်း ဟူသော သုခသမ္ပဿကို
ခံစားရသည်။

ဤကား အမေးပုစ္ဆာ၏ အဖြေဝိဿဇ္ဇနာအကျဉ်း
ဖြစ်သော အဓိပ္ပာယ်တည်း။

ရှင်ပြုပြီးရှစ်ရက်မြောက်၌ ရဟန္တာဖြစ်ခြင်း

မြတ်စွာဘုရားသခင်မေးတော်မူသော အမေးပုစ္ဆာကို ဤသို့
အရှင်သာရိပုတ္တရာမထေရ်မြတ် ဖြေဆိုသည်ရှိသော် ရှင်သုခ
သာမဏေသည် ပဋိသမ္ဘိဒါလေးပါးနှင့်တကွ အရဟတ္တဖိုလ်သို့
ရောက်လေသည်။ သည်သောအခါမှ မြတ်စွာဘုရားသခင်
ကိုယ်တော်မြတ်သည် မထေရ်မြတ်အား-

“ချစ်သားသာရိပုတ္တရာ-သွားတဲ့ချေ။ သာမဏေအား ဆွမ်းကို
ပေးလေလော့” မိန့်တော်မူသည်။

မထေရ်မြတ်သည် ကြွသွား၍ တိုက်ခန်းတံခါးကို ခေါက်တော်မူသည်။ သာမဏေသည် တံခါးဖွင့်၍ ထွက်လာပြီး မထေရ်မြတ်အား ရှိခိုးဝတ်ပြုသည်။

“ငါ့ရှင်သာမဏေ-ဆွမ်းစားခြင်းကိစ္စကို ပြုလေလော့”

“အရှင်ဘုရား-အရှင်မြတ်တို့ကော ပြီးပါပြီလားဘုရား”

“ငါ့ရှင်သာမဏေ-ငါသည် ပြီးခဲ့လေပြီ။ သင်သာဆွမ်းစားခြင်းကိစ္စကို ပြုလေလော့”

ရှင်သုခသာမဏေသည် တရားကို ဆင်ခြင်လျက် ဆွမ်းစားခြင်းကို ပြုလေသည်။ ဆွမ်းစားခြင်းကိစ္စကို ပြီးစီး၍ သပိတ်ကို ဆေးကြောသုတ်သင် သိုမှီး သိမ်းဆည်းပြီးသောအခါ လနတ်သားသည် လကိုလွှတ်လိုက်သည်။ နေနတ်သားသည် နေကိုလွှတ်လိုက်သည်။ နတ်မင်းကြီးလေးယောက်တို့သည်လည်း အစောင့်အရှောက်ကိုယ်စီ လွှတ်လိုက်ကြသည်။ သိကြားမင်းလည်း ကျောင်းပေါက်ဝမှ အစောင့်တာဝန်ရပ်နားလိုက်သည်။ ထိုအခါ နေသည် မွန်းတိမ်းလျက်ရှိပေပြီ။ သာမဏေသည် ယခုပင်လျှင် ဆွမ်းစားပြီးခဲ့သည်။

“ဤအကြောင်းသည် အသို့ဖြစ်သနည်း”ဟု ရဟန်းများက မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ထံ သွားရောက်လျှောက်ထားကြသည်။ မြတ်စွာဘုရားသခင်က-

“ချစ်သားတို့-

ကောင်းမှုဘုန်းကံရှိသော သူ၏ ရဟန်းတရားကို အားထုတ်သမှု ပြုလုပ်သောအခါမှာ လနတ်သားသည် လကို ဆွဲထားသည်။ နေနတ်သားသည် နေကိုဆွဲထားသည်။ နတ်မင်းကြီးလေးယောက်သည် အရပ်လေးမျက်နှာမှာ အစောင့်အရှောက်ကို ယူကြသည်။ သိကြားမင်းသည် ကျောင်းပေါက်ဝမှာ အစောင့်တာဝန်ယူသည်။ ငါဘုရားသည်လည်း ‘ဘုရားဖြစ်သည်ဟူ၍’-ကြောင့်ကြမဲ့မနေသာဘဲ တံခါးမုခ်သို့ သွားရောက်ပြီး ငါသားတော်အတွက် အစောင့်အရှောက်

ကိုယူရလေသည်။ ထိုသုခသာမဏေသည် မြောင်းတို့မှာ ရေစီးသွားသည်ကိုလည်းကောင်း၊ မြားသမားတို့ မြားဖြောင့်ခြင်း ပြုသည်ကိုလည်းကောင်း၊ သစ်ရွေသမားတို့ သစ်ရွေသည်ကို လည်းကောင်း မြင်ခဲ့၍ ဤမျှလောက်သောအာရုံကိုယူပြီး ပညာရှိတို့သည် မိမိကိုယ်ကို ဆုံးမလျက် အရဟတ္တဖိုလ်ကို ယူသည်သာတည်း” မိန့်တော်မူပြီးလျှင် အောက်ပါဓမ္မဒေသနာတော်ကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်
ဥဒကံ ဟိ နယန္တိ နေတ္တိယာ၊
ဥသုကာရာ နမယန္တိ တေဇနံ၊
ဒါရုံ နမယန္တိ တစ္ဆကာနံ။
အတ္တာနံ ဒမယန္တိ သုဗ္ဗတာ။ ။

မြန်မာပြန်။ ။ ရေယူသောတောင်သူတို့သည် ရေကို မြောင်းကြီး၊
မြောင်းငယ် အသွယ်သွယ်ဖြင့် ဆောင်ယူကြသည်။
မြားသမားတို့သည် ကောက်ကွေးသော မြားကို
မီးပြ၍ ဖြောင့်ကုန်ကြသည်။ လက်သမားတို့သည်
သစ်ကို ရွေ့ကုန်ကြသည်။ ဆုံးမလွယ်သော
သူတော်စင်တို့သည် မိမိကိုယ်ကို ဆုံးမနိုင်ကုန်
ကြသည်။

ဤဓမ္မဒေသနာတော်အဆုံးမှာ များစွာသော သူတို့သည်
သောတာပတ္တိဖိုလ်သို့ ရောက်ကြလေသည်။

သုခသာမဏေဝတ္ထုပြီး၏။

ဒဏ္ဍဝင်

ဒဏ္ဍ = ဒဏ်တရား

ဝဂ္ဂ (ဝင်) = အစုငယ်(ဝါ) အခန်းငယ်

ဒဏ္ဍ = (ဒဏ္ဍဝင်) = ကိုယ်ချင်းစာတရား၊ မေတ္တာတရား
ထားရှိသင့်ပုံကို ဖော်ပြသည်။ ရဟန္တာပုဂ္ဂိုလ်မှ
တစ်ပါး သတ္တဝါအားလုံးတို့သည် မိမိတို့၏
အသက်ကို ချစ်မြတ်နိုးကြသဖြင့် ပုတ်ခတ်၊ ညှဉ်းဆဲ၊
သတ်ဖြတ် ဒဏ်ခံရခြင်းကို ကြောက်ကြသည်ချည်း
ဖြစ်သည်။ ထို့ကြောင့် သတ္တဝါတို့သည် ကိုယ်ချင်းစာ
တရားထား၍ သူတစ်ပါးတို့ကို မပုတ်ခတ်၊ မညှဉ်းဆဲ၊
မသတ်ဖြတ်ရာ---ဟူ၍ပြဆိုသည့် ဆယ်ခုတို့၏
ပြည့်ကြောင်းဖြစ်သော ဒဏ္ဍဝင်သည် ဤတွင်
ပြီးဆုံးခြင်းသို့ ရောက်ပေပြီ။

ဒဏ္ဍဝင်ပြီးပြီ။

*

*

*

၁၁-ဇရာဝဂ်

(၁)

ဝိသာခါ၏အဆွေခင်ပွန်းမတို့ဝတ္ထု

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးစံနေတော်မူစဉ် ဝိသာခါ၏အဆွေခင်ပွန်းမတို့ကို အကြောင်းပြု၍ “ကော နု ဟာသော ကိမာနန္ဒော” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော်မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

အရက်သောက်သော မိန်းမငါးရာ

သာဝတ္ထိပြည်သား အမျိုးသားငါးရာတို့က-

“...ဤသို့ဤပုံအပ်နှံထားလျှင် ငါတို့၏မယားတို့သည် မမေ့မလျော့ခြင်း ဖြစ်ပေလိမ့်မည်...” ကြံစည်စဉ်းစား၍ မိမိတို့၏ မယားတို့ကို ဝိသာခါဥပါသိကာမထံမှ အသီးသီးအပ်နှံထားကြသည်။ ထိုမိန်းမငါးရာတို့သည် ကျောင်းသို့သွားရာ၌ဖြစ်စေ၊ ဥယျာဉ်သို့သွားရာ၌ဖြစ်စေ ဝိသာခါနှင့်အတူသာလျှင် သွားလာလေ့ရှိကြသည်။

အခါတစ်ပါး၌ ထိုမိန်းမငါးရာတို့သည် အရက်သောက်ပွဲအတွက် မိမိတို့၏လင်သားတို့ အလို့ငှာ အရက်သေစာကို စီရင်ပြုလုပ်

ပေးကြသည်။ လင်ဖြစ်သူတို့ကလည်း ခုနစ်ရက်ပတ်လုံး အရက်
သောက်စားပြီး ရှစ်ရက်မြောက်သော နေ့မှာ အလုပ်လုပ်ရန်
ထွက်သွားကြသည်။ အိမ်မှာကျန်ရစ်သော မယားတို့က-

“...ငါတို့သည် အရှင်လင်တို့၏ ရှေ့မှောက်မှာ အရက်သေစာ
သောက်စားခွင့်မရခဲ့ကြ။ အရက်သေစာလည်း များစွာကြွင်းကျန်
နေသေးသည်။ ငါတို့သည် အရှင်လင်တို့မသိအောင် ထိုကျန်သော
အရက်ကို သောက်ကြမည်...” ကြံစည်၍ ဝိသာခါထံ သွားရောက်
ပြောဆိုကြသည်။

“အရှင်မ-ကျွန်တော်မတို့သည် ဥယျာဉ်တွင်းမှာ လှည့်လည်
သွားလာ ကြည့်ရှုလိုပါသည်”

“ကောင်းပြီ၊ လုပ်စရာရှိသည်ကို စီမံပြုလုပ်ပြီး သွားကြမည်”
ဆိုလျှင် ထိုမိန်းမတို့သည် ဝိသာခါနှင့်အတူသွားရာမှာ အရက်သေစာ
ကို လျှို့ဝှက်စွာ ယူဆောင်သွားပြီး သောက်စားမှုးယစ်လျက်
ဥယျာဉ်တွင်းမှာ လှည့်လည်သွားလာကြသည်။ ထိုအကြောင်းကို
ဝိသာခါ သိသွားသည့်အခါ-

“...ဤမိန်းမတို့သည် မတော်သောအမှုကို ပြုကြလေဘိသည်။
ရဟန်းဂေါတမ၏ တပည့်ဝိသာခါသည် သေအရက်ကို သောက်စား၍
လှည့်လည်သွားလာနေသည်ဟု တိတ္ထိတို့ကဲ့ရဲ့ရှုတ်ချပေလိမ့်မည်...”
စဉ်းစားမိ၍-

“သင်တို့သည် မတော်သောအမှုကို ပြုလေဘိသည်။ ငါ့အား
လည်း အများပြောစရာ၊ ကဲ့ရဲ့စရာ ဖြစ်ပေရောမည်။ သင်တို့၏
အရှင်လင်တို့သည်လည်း သင်တို့အား စိတ်ဆိုးကြမည်။ သင်တို့
မည်သို့ပြုကြမည်နည်း” ပြောသည်။

“အရှင်မ-မပူပါနှင့်၊ ကျွန်တော်မတို့သည် ဖျားနာဟန်ဆောင်၍
လင်သားတို့ကို လှည့်ဖြားပြောဆိုပါမည်”

“သို့ဖြစ်လျှင် သင်တို့ပြုအပ်သော အမှုသည်ပင် သင်တို့အား ထင်ရှားပေလိမ့်မည်”

ထိုမိန်းမတို့သည် အိမ်သို့ပြန်ရောက်ကြပြီးနောက် ဖျားနာသည့် ဟန်ပြုကြသည်။ လင်ယောက်ျားတို့က-

“...ဤမိန်းမတို့သည် ကြွင်းကျန်သော အရက်သေစာကို သောက်စားကြသည် ဖြစ်ပေလိမ့်မည်...” အတပ်သိ၍ မိမိမယားတို့ကို ရိုက်ပုတ်ညှဉ်းဆဲကြသည်။

နောက်တစ်ကြိမ် သောက်ပွဲကြုံသောနေ့မှာလည်း ထိုမိန်းမတို့ သည် ဝိသာခါထံ ချဉ်းကပ်၍ -

“အရှင်မ-ကျွန်တော်မတို့ကို ဥယျာဉ်သို့ ခေါ်ဆောင်ပါဦး” ဆိုကြပြန်သည်။

“သင်တို့သည် ထိုစဉ်က ငါ့အား အများကဲ့ရဲ့စဖွယ်ဖြစ်အောင်၊ ငါ့မျက်နှာပျက်အောင် ပြုလုပ်ခဲ့ကြသည်။ သင်တို့အား ငါ မခေါ်ဆောင်လိုပြီ”

ထိုမိန်းမတို့က-

“ငါတို့သည် ယခင်ကဲ့သို့ အရက်သောက်မှုကို မပြုတော့ပြီ” ဟု အချင်းချင်းတိုင်ပင်ကြပြီး တစ်ဖန် ဝိသာခါထံသို့ ချဉ်းကပ်ပြန်၍-

“အရှင်မ-ကျွန်တော်မတို့သည် မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်အား ဖူးမြင်လိုကြပါသည်။ ကျွန်တော်မတို့အား ကျောင်းတော်သို့ ခေါ်ဆောင်သွားပါ” ပြောဆိုကြပြန်သည်။

ရှေ့တော်မှောက်မှာ အရက်မူးကြခြင်း

ဝိသာခါက-

“ကျောင်းတော်သို့ သွားရောက်၍ ဘုရားဖူးခြင်းသည် ကောင်းသော အလုပ်ဖြစ်ပေသည်။ သွားတဲ့ဈေး၊ ရထားပေါင်းချုပ်ကို ပြင်ဆင်ကြကုန်လော့၊ စေခိုင်းသည်။

ထိုမိန်းမတို့သည် ရထားကိုပြင်ဆင်ပြီး ပန်းတောင်းတို့ဖြင့် ပန်းနံ့သာ စသည်ကို ယူလာကြသည်။ ထို့ပြင် အရက်ဖြင့် ပြည့်သော

လက်ဆုပ်ခွက်ငယ်တို့ကို အပေါ်ရုံဖြင့် ဖုံးအုပ်ကွယ်ဝှက်၍ ယူဆောင်ကာ ဝိသာခါနှင့်အတူ ကျောင်းတော်သို့ လိုက်ခဲ့ကြသည်။ ကျောင်းတော်သို့ရောက်လျှင် သင့်တော်သောနေရာမှာ နေကြပြီး ယူလာသော အရက်ကိုသောက်ကာ မြတ်စွာဘုရားသခင်၏ ရှေ့တော်မှောက်သို့ ချဉ်းကပ်ထိုင်နေကြသည်။ ဝိသာခါက တရားဟောရန် တောင်းပန်လျှောက်ထားသည်။ ထိုစဉ်မှာ ပါသွားသော မိန်းမတို့သည် အရက်မူးနေသည်ဖြစ်၍ သီဆို ကခုန် ချင်စိတ်များ ဖြစ်ပေါ်လာကြသည်။

ထိုအခါ မာရ်နတ်မင်း၏ အပေါင်းအဖော်ဖြစ်သော နတ်တို့သည် ထိုမိန်းမတို့၏ကိုယ်မှာ ပူးဝင်ပြီး ဖောက်ပြန်သော အမူအရာကို ပြုလုပ်ကြသည်။ အချို့က လက်ခုပ်လက်ဝါးတီးကာ ရယ်မောကြသည်။ အချို့က သီချင်းဆိုကြသည်။ အချို့က ကခုန်ကြသည်။ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်သည် ထိုမိန်းမတို့၏ ဖောက်ပြန်သော အမူအရာကို မြင်တော်မူလျှင်- ‘အကြောင်းကား အဘယ်နည်း’-ဟု ဆင်ခြင်တော်မူလေသော် မာရ်နတ်မင်း၏ အပေါင်းအဖော်နတ်တို့ ပူးဝင်သောအဖြစ်ကို သိမြင်တော်မူ၍-

“...ငါဘုရားသည် ပါရမီတော်တို့ကို ဖြည့်ကျင့်ဆည်းပူးခဲ့ရာမှာ မာရ်နတ်မင်း၏ အပေါင်းအဖော်တို့အား အခွင့်ရစေခြင်းငှာ ဖြည့်ကျင့်ဆည်းပူးခဲ့သည်မဟုတ်။ ထို့ကြောင့် မာရ်နတ်မင်း၏ အပေါင်းအဖော်နတ်တို့အား အခွင့်မပေးအံ့...” ကြံရွယ်တော်မူကာ ထိုမိန်းမတို့ ထိတ်လန့်စေခြင်းငှာ အောက်မျက်မွေးတော်မှ ညိုသော ရောင်ခြည်ကို လွှတ်တော်မူသည်။ ထိုခဏ ချင်းပင် မှောင်ကြီးအတိ ကျသွားလေသည်။ ထိုမိန်းမတို့သည် ကြောက်လန့်ခြင်းကြီးစွာ ဖြစ်ပြီး အရက်မူးသည်ပင် ပြေပျောက်သွားရလေတော့သည်။

သောတာပန်ဖြစ်သော မိန်းမငါးရာ

မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်သည် သီတင်းသုံးထိုင်နေတော်မူရာ ပလ္လင်တော်မှ ကွယ်တော်မူခဲ့ပြီးလျှင် မြင်းမိုရ်တောင်ထိပ်ဝဋ်တည်တော်မူ၍ ဥဏ္ဏလုံမွေးရှင်တော်မှ ဖြူသောရောင်ခြည်တော်ကို

လွှတ်တော်မူသည်။ လမင်းတစ်ထောင် ထွန်းလင်းသကဲ့သို့ ဖြစ်လေသည်။ ထိုနောင်မှ ထိုမိန်းမတို့ကို ခေါ်တော်မူ၍-

“သင်တို့သည် ငါဘုရားကဲ့သို့သော ဘုရားရှင်ထံတော်မှောက်မှာ လာရောက်နေကုန်သည်ဖြစ်ပါလျက် ယစ်မူးမေ့လျော့ခြင်း မဖြစ်သင့်ပေ။ ယခုကဲ့သို့ ယစ်မူးမေ့လျော့ခြင်းကြောင့် မာရ်နတ်မင်း၏ အပေါင်ဖော်နတ်တို့သည် အခွင့်အခါရရှိသွားပြီး သင်တို့အား မဖွယ်မရာသော အပြုအမူကို ပြုစေဘိသည်။ သင်တို့သည် ရာဂ စသော မီးတို့ကိုငြိမ်းစေရန် အားထုတ်သင့်လှပေသည်” မိန့်တော်မူပြီး အောက်ပါဓမ္မဒေသနာတော်ကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

ကော နု ဟာသော ကိမာနန္ဒော၊

နိစ္စံ ပဇ္ဇလိတေ သတိ။

အန္ဓကာရေန ဩနဒ္ဓေါ၊

ပဒီပံ န ဂဝေသတေ။ ။

မြန်မာပြန်။ ။ တစ်ဆယ့်တစ်ပါးသော မီးတို့ဖြင့် အမြဲတောက်လောင် နေသည်ဖြစ်ပါလျက် အဘယ့်ကြောင့် ရယ်မော ပျော်ရွှင် နှစ်သက် နေကြသနည်း။ အမှိုက်တိုက်ဖြင့် မြှေးယှက်ဖွဲ့ထားသည် ဖြစ်ပါလျက် အဘယ့်ကြောင့် အလင်းရောင်အတွက် ဆီမီးကို မရှာကြသနည်း။

ဆိုလိုရင်း။ ။ ဤလူ့ရွာလောက၌ မီးတစ်ဆယ့်တစ်ပါးကို အမြဲတောက်လောင်နေသည် ဖြစ်ပါလျက် သင်တို့အား အဘယ့်ကြောင့် ရယ်မောပျော်ရွှင် နှစ်သက်ဖြစ် နေကြသနည်း။ ထိုသို့ မဖြစ်သင့်သည် မဟုတ်ပါလော။ ။ အဝိဇ္ဇာအမှိုက်အမှောင်ဖြင့် ဖုံးလွှမ်း မြှေးယှက်အပ်သည် ဖြစ်ပါလျက် ၎င်း အဝိဇ္ဇာ အမှိုက်အမှောင်ကို ပယ်ဖျောက်နိုင်ရန် သင်တို့သည် အဘယ့်ကြောင့် ဉာဏ်တည်းဟူသော ဆီမီးကို မရှာမှီး မပြုလုပ်ကြသနည်း။

ဤဓမ္မဒေသနာတော်အဆုံးမှာ ထိုမိန်းမ ငါးရာတို့ သောတာပတ္တိဖိုလ်၌ တည်သွားကြလေသည်။

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်သည် ထိုမိန်းမငါးရာတို့၏ သောတာပတ္တိဖိုလ်၌ တည်ကြသော အဖြစ်ကို သိတော်မူ၍ မြင်းမိုရ်တောင်မှ ပြန်လည်ကြွဆင်းတော်မူ၍ ပလ္လင်တော်၌ သီတင်းသုံးတော်မူသည်။ ဝိသာခါက လျှောက်ထားသည်။

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-အရက်သေစာသည် ဆိုးသွမ်းယုတ်မာသော သဘောရှိပါသည်။ ဤမိန်းမတို့သည် ရှင်တော်မြတ်ဘုရား ရှေ့တော်မှောက်မှာ ထိုင်နေသည် ဖြစ်ပါလျက် မထိန်းသိမ်းမစောင့်စည်းနိုင် လက်ခုပ် လက်ဝါးတီးကာ ရယ်လိုရယ်၊ ဆိုလိုဆို၊ ကလိုက ပြုလုပ်ကြပါသည် ဘုရား”

“ချစ်သမီးဝိသာခါ-ဪဟုတ်ပါပေသည်။ ထိုသုရာမည်သော အရက်သေစာသည် အလွန်အကြူး အထူးသဖြင့် ယုတ်မာဆိုးသွမ်းညစ်နွမ်းသည်သာလျှင်တည်း။ ထိုအရက်သေစာကြောင့် များစွာသော သတ္တဝါတို့သည် အချည်းအနှီးပျက်စီးခြင်းသို့ ရောက်ဖူးလေပြီ”

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-ထိုသုရာမည်သော အရက်သေစာသည် အဘယ်အခါမှစ၍ ဖြစ်ပါသနည်း ဘုရား” မေးလျှောက်သဖြင့် မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်သည် အတိတ်ဇာတ်ကြောင်း ပြန်ပြောင်း ဟောကြားတော်မူလိုသဖြင့် ‘ဂုမ္ဘဇာတ်တော်’ကို ဟောကြားတော် မူလေသည်။

(ဂုမ္ဘဇာတ်တော်သည် တိသနိပါတ် ဇာတ်အဋ္ဌကထာ၌ နှစ်ခု မြောက်သော ဇာတ်တော်အဖြစ် ပါရှိသည်။ ဤ၌ ဂန္ထဂရ ကျမ်းလေး မည်စိုး၍ အကျယ်မရေးလိုက်ပြီ။)

ဝိသာခါ၏အဆွခင်ပွန်းမတို့ဝတ္ထုပြီး၏။

*

*

*

(၂)

သီရိမာပြည့်တန်ဆာမဝတ္ထု

မြတ်စွာဘုရားသခင်သည် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးစံနေတော်မူစဉ် ပြည့်တန်ဆာမ သီရိမာကို အကြောင်းပြု၍ “ပဿ စိတ္တကတံ ဗိမ္ဗံ” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြား တော်မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

ပြည့်တန်ဆာမ သီရိမာ

ရာဇဂြိုဟ်ပြည်ကြီးမှာ သီရိမာမည်သော ပြည့်တန်ဆာမ တစ်ယောက်ရှိသည်။ အဆင်းသဏ္ဌာန် ကြန်အင်လက္ခဏာနှင့် ပြည့်စုံ၍ အလွန်လှပချောမောသူ ဖြစ်သည်။ ထိုသီရိမာသည် တစ်ခုသောဝါတွင်းမှာ သူဌေးသား၏မယား သူဌေးကတော် ဥတ္တရာဥပါသိကာမအား ပြစ်မှားကျူးလွန်မိ၍ ထိုဥတ္တရာ ဥပါသိကာမ အားဝန်ချကတော့ တောင်းပန်သည်။ ထို့နောက် ထိုအိမ်မှာပင် ဘုရား အမှူးရှိသော သံဃာတော်တို့အား ဆွမ်းလုပ်ကျွေးလှူဒါန်းသည်။ ဆွမ်းလုပ်ကျွေးရာ၌ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်သည် ‘အကောဓေန ဇိနေ ကောဓံ’ အစရှိသော ဆွမ်းအနုမောဒနာတရားကို ဟောကြားတော်မူသည်။ တရားအဆုံးမှာ သီရိမာသည် သောတာပတ္တိဖိုလ်သို့ ရောက်လေသည်။

အမှာ။ ။ ဤကား ဖြစ်စဉ်အကျဉ်းမျှသာ ဖြစ်ပါသည်။
 ဖြစ်စဉ်အကျယ်ကား ရှေ့မှာလာမည့် -၁၇-
 ကောဓဝဂ် ဥတ္တရာဥပါသိကာမ ဝတ္ထု၌ ထင်ရှား
 ပါလိမ့်မည်။

အဋ္ဌကဘတ် ဆွမ်းလှူခြင်း

သောတာပတ္တိဖိုလ်သို့ ရောက်ပြီးသော သီရိမာသည် နောက်တစ်
 နေ့မှာ မိမိအိမ်၌ ရဟန်းသံဃာတော်အပေါင်းအား ပင့်ဖိတ်၍
 ကြီးစွာသော အလှူကြီးကို ပေးလှူသည်။ ထို့နောက် ရဟန်းရှစ်ပါးကို
 ပင့်ဖိတ်၍ ပေးလှူသော အဋ္ဌကဘတ် (ရှစ်ပါးတွဲဆွမ်း)ကို နေ့စဉ်
 ဝတ်ထား၍ ပေးလှူသည်။ မထေရ်ကြီးမှစ၍ ရှစ်ပါးတွဲ ရှစ်ပါးတွဲ
 သော ရဟန်းတို့သည် ဝါစဉ်အလိုက် အလှည့်ဖြင့် သီရိမာအိမ်သို့
 ကြွတော်မူကြသည်။ သီရိမာသည် နေ့စဉ် တစ်ဆယ့်ခြောက်ကျပ်
 သော အသပြာကို အကုန်အကျခံ၍ ရဟန်းသံဃာတော်တို့အား
 လောက်ငပြည့်စုံအောင် ဆွမ်းလုပ်ကျွေးသည်။ ရဟန်းတစ်ပါး
 ရအပ်သော ဆွမ်းသည် ရဟန်းသုံးလေးပါးတို့ မျှတစွာ ဘုဉ်းပေး
 နိုင်သည်။

သီရိမာကိုချစ်ခင်စွဲလမ်းသောရဟန်း

တစ်နေ့မှာဖြစ်သည်။

ရဟန်းတစ်ပါးသည် သီရိမာအိမ်မှာ အဋ္ဌကဘတ်ကို ဘုဉ်းပေး
 ပြီး၍ သုံးယူဇနာဝေးသော ကျောင်းသို့ ကြွတော်မူသည်။ ထိုကျောင်း၌
 ညချမ်းသောအခါ မထေရ်ကြီးအားဝတ်ပြုရာမှာ ထိုရဟန်းကို
 ကျောင်းနေရဟန်းတို့က မေးကြသည်။

“ငါ့ရှင်-သင်သည် အဘယ်အရပ်မှလာခဲ့သနည်း”

“တပည့်တော်သည် ရာဇဂြိုဟ်ပြည်မှ လာခဲ့ပါသည်”

“ရာဇဂြိုဟ်ပြည် မည်သည့်ရပ်ကွက် မည်သည့်အိမ်မှ ဆွမ်းကို
 ခံယူဘုဉ်းပေးပြီး လာခဲ့သနည်း”

“တပည့်တော်သည် သီရိမာဒါယိကာမ၏အိမ်မှလှူဒါန်းသော အဋ္ဌကဘတ်ကို ခံယူဘုဉ်းပေး၍ လာခဲ့ပါသည်”

“ငါ့ရှင်-ထိုသီရိမာ ဒါယိကာမသည် ဆွမ်းကို နှစ်သက် မြတ်နိုးဖွယ် ပြုလုပ်ပါသလော”

“သီရိမာလှူဒါန်းသော ဆွမ်းကို ချီးမွမ်းပြောဆိုခြင်းငှာ မစွမ်းနိုင်အောင်ပင် ဖြစ်ပါသည်။ အလွန်လျှင် မွန်မြတ်လှပေသည်။ ရဟန်းတစ်ပါးအား ပေးလှူသောဆွမ်းသည် ရဟန်းသုံးပါး ဘုဉ်းပေး လောက်သည်။ သီရိမာလှူဒါန်းသော ဆွမ်းကို ဘုဉ်းပေးရသည်ထက် သီရိမာကိုကြည့်မြင်ရသည်ကပင် ပို၍ကောင်းမွန်လှပေသေးသည်။ သီရိမာသည် ဤသို့ဤနယ် ရှုချင်စဖွယ်တင့်တယ်လှပ ချောမော ပါဘိသည်...” စသည်ဖြင့် သီရိမာ၏ ချောမောလှပကြောင်း ဂုဏ်သတင်းကို ချီးမွမ်းပြောဆိုသည်။

ထိုချီးမွမ်းစကားကို ရဟန်းငယ်တစ်ပါးကြားလျှင် သီရိမာအား ကြည့်ရှုမြင်လိုလာသည်ဖြစ်၍ မိမိရထားပြီးသော ဝါစဉ်ကို ပြောကြား သည်။ ဧည့်သည်ရဟန်းက-

“ငါ့ရှင်-သင်ရထားပြီးသော ဝါစဉ်အရဆိုလျှင် နက်ဖြန်ခါ သီရိမာအိမ်၌ သင်သည် သံဃာရှစ်ပါးတို့၏ ခေါင်းဆောင်အဖြစ်ဖြင့် အဋ္ဌကဘတ်ကို ရနိုင်ပါသည်”ပြောဆိုလျှင် ရဟန်းငယ်သည် သပိတ်သင်္ကန်းကိုယူ၍ ရာဇဂြိုဟ်ပြည်သို့ လာခဲ့လေသည်။

နံနက်စောစော အရုဏ်တက်သောအခါမှာ စာရေးတံဆွမ်း စီစဉ်ရာသို့ ထိုရဟန်းငယ်သွားရောက် ရပ်တည်နေသည်။ ဝါစဉ်အရ သံဃာတော်ရှစ်ပါးတို့၏ ခေါင်းဆောင်အဖြစ်ဖြင့် အဋ္ဌကဘတ်ကို ခံယူရန် သီရိမာအိမ်သို့ ကြွသွားသည်။

သီရိမာသည် ယမန်နေ့က ဆွမ်းကျွေးအပြီးမှာ ရုတ်တရက် ရောဂါတစ်ခုဖြစ်ပေါ်လာခဲ့သည်။ ထို့ကြောင့် ယနေ့မှာ ဝတ်စား ဆင်ယင်ပြင်ဆင်မှု လုံးဝမပြုနိုင်ဘဲ ညှိုးငယ်နွမ်းလျစွာဖြင့် အိပ်ရာမှ

လာသည်။ ပိုးလောက်တို့လည်း ရွရွထိုးနေလေပြီ။ ထိုအခါ မင်းကြီးက မြို့တော်တွင်းမှာ-

“အိမ်မှာ အိမ်စောင့်သူငယ်ကိုထား၍ သီရိမာ၏ရုပ်အလောင်းကို လာရောက်ကြည့်ရမည်။ လာရောက် မကြည့်ရှုသော သူတို့ကား အသပြာရစ်ကျပ်ပေးဆောင်ရမည်”ဟု စည်လည်စေသည်။ မြတ်စွာဘုရားသခင်ထံတော်သို့လည်း-

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား ရှင်တော် မြတ်ဘုရားသည် ရဟန်းသံဃာတော်အပေါင်းနှင့်အတူ သီရိမာ၏ အသုဘသို့- အသုဘရှုရန် ကြွရောက်တော်မူပါဘုရား”ဟု စေလွှတ်လျှောက်ကြား လိုက်သည်။

သီရိမာကို စွဲလမ်းနေသော ရဟန်းငယ်သည် ထိုလေးရက် လုံးလုံးမည်သို့မှ စကားမပြောဘဲ လဲလျောင်း၍သာ နေသည်။ ဆွမ်းအာဟာရကိုလည်း စားသုံးခြင်းမပြုချေ။ သပိတ်ထဲမှာ ရှိသော ဆွမ်းတို့သည် ပုပ်သိုးလျက် ရှိနေလေပြီ။ အဖော်ရဟန်းက ထိုရဟန်းငယ်ထံသို့ ချဉ်းကပ်၍-

“ငါ့ရှင်-မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်သည် သီရိမာကို ရှုမြင်ခြင်းငှာ ကြွတော်မူမည်” ပြောဆိုသည်။

ထိုစကားကိုကြားလျှင် ရဟန်းငယ်သည် မွတ်သိပ်ဆာလောင်မှု ပြင်းစွာဖြစ်နေသော်လည်း ‘သီရိမာ’ဟု ကြားကာမျှဖြင့် အဆော တလျင်ထ၍-

“ငါ့ရှင်-သင်ဘာစကားကို ပြောပါသနည်း”မေးသည်။

“ငါ့ရှင်-မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်သည် သီရိမာကို ရှုမြင်ခြင်းငှာ ကြွတော်မူမည်။ သင်ကော သွားမည်လော”

“ငါလည်းလိုက်မည်”ပြောဆိုကာ သပိတ်ကိုဆေးကြော သုတ်သင်၍ ရဟန်းသံဃာ အပေါင်းနှင့်အတူ လိုက်သွားလေသည်။

သုသာန်သို့ရောက်လျှင် မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်သည် ရဟန်းသံဃာအပေါင်းနှင့်အတူ သီရိမာရုပ်အလောင်း၏ တစ်ဖက် နံပါးမှာ ရပ်တည်တော်မူသည်။ ဗိမ္ဗိသာရမင်းကြီးနှင့် လူများ အပေါင်းက အခြားနံပါး တစ်ဖက်နံပါးမှာ ရပ်တည်နေ ကြသည်။

သီရိမာကိုယူချင်သူမရှိပြီ

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်သည် ဗိမ္ဗိသာရမင်းကြီးကို မေးတော်မူသည်။

“ဒကာတော်မင်းကြီး-ဤသူသည် မည်သူပေနည်း”

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား- ဆရာဇီဝက၏ နှမငယ် သီရိမာမည်သောသူ ဖြစ်ပါသည်ဘုရား”

“ဒကာတော်မင်းကြီး-ကိုးပေါက်သောဒွါရတို့မှ အပုပ်ရည် ယိုစီးလျက် ပိုးလောက်တို့ ရွှံ့ပြည့်နေသော ဤသူသေကောင်သည် သီရိမာပင် ဖြစ်လေသလော”

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-သီရိမာ အစစ်ပင် ဖြစ်ပါသည်ဘုရား”

“ဒကာတော်မင်းကြီး- ဤသီရိမာသည် အသက်ရှင်စဉ်ကာလ က သူနှင့်အတူ သွားလာပျော်ပါးလိုသူတို့သည် အဘယ်မျှ ပေး၍ ပျော်ပါးကြသနည်း”

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား- တစ်ရက်မှာ အသပြာတစ်ထောင်ပေး၍ ပျော်ပါးကြပါသည်ဘုရား”

“ဒကာတော်မင်းကြီး-သို့ဖြစ်လျှင် အသပြာတစ်ထောင်ပေး၍ သီရိမာကိုယူစေသတည်းဟု မြို့တွင်းမှာ စည်လည်စေလော့”

မင်းကြီးက မြတ်စွာဘုရားသခင် မိန့်တော်မူသည့်အတိုင်း ပြုလေသည်။ မည်သူတစ်ဦးတစ်ယောက်မှ “ငါ့အားပေးပါ၊ ငါယူမည်”ဟု ဆိုမည့်သူမရှိချေ။

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-မည်သူ တစ်ဦးတစ်ယောက်မှ ယူမည့်သူမရှိပါဘုရား”

“ဒကာတော်မင်းကြီး-သို့ဖြစ်လျှင် တန်ဖိုးတစ်ဝက်လျှော့၍ ပေးပါလေဦး”

မိန့်တော်မူသည့်အတိုင်း ဆောင်ရွက်စေပြန်သည်။ ယူမည့်သူ ကား မပေါ်လာချေ။ ဤနည်းဖြင့် တန်ဖိုးကို တစ်ဝက်စီ တစ်ဝက်စီ လျှော့လျှော့ပြီး ယူစေခဲ့သည်။ တစ်ချင်းရွှေမျှလောက်သော်လည်း ယူမည့်သူ မရှိသဖြင့်-

“အဖိုးအခမပေးရဘဲ အလကားသက်သက်ယူစေသတည်း’ ဆိုပြန်သော်မှ မည်သူမျှ ယူချင်သူ မရှိချေ။

သတ္တဝါတို့ကျွတ်တမ်းဝင်ခြင်း

ဗိမ္ဗိသာရမင်းကြီးက လျှောက်ထားသည်။

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-အဖိုးအခ မပေးရဘဲ အလကားသက်သက်သော်မှ ဤသီရိဗုဒ္ဓကို ယူမည့်သူမရှိပါ ဘုရား”

“ချစ်သားရဟန်းတို့-လူအပေါင်းတို့ ချစ်မြတ်နိုးသော ဤဗုဒ္ဓ ဂါမကို ကြည့်ရှုကြကုန်လော့၊ ဤရာဇဂြိုဟ်မြို့မှာပင် အသပြာ တစ်ထောင်ပေးမှ တစ်ရက်တာပျော်ပါးခွင့်ကို ရကြသည်။ ယခုအခါ မှာကား အဖိုးအခမရဘဲ အလကားသက်သက် ပေးသော် လည်း ရယူလိုချင်သူ မည်သူမျှ မရှိလေပြီ။

ချစ်သားရဟန်းတို့-ဤသို့သဘောရှိသော ရုပ်မည်သည် ဤသို့လျှင် ကုန်ခြင်း ပျက်ခြင်းသို့ရောက်တတ်လေသည်။ ကျင်နာ နှိပ်စက်တတ်သော ဤအတ္တဘောကို ကြည့်ကြကုန်လော့” မိန့်တော် မူပြီးလျှင် အောက်ပါဓမ္မဒေသနာတော် ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်
 ပဿ စိတ္တကတံ ဗိမ္ဗံ၊
 အရုကာယံ သမုဿိတံ။
 အာတုရံ ဗဟုသင်္ကပ္ပံ၊
 ယဿ နိတ္ထိ ဓုဝံ ဌိတိ။ ။

မြန်မာပြန်။ ။ ဆန်းကြယ်စွာပြုလုပ်ထားသည့် အရုပ်ကလေးနှင့်
 တူသော အိုင်းအမာတို့၏ စုဝေးရာဖြစ်ပြီး အသား
 အရိုးတို့ဖြင့် မွမ်းမံစိုက်ထူပြုလုပ်ထားသည့် အမြဲ
 နာကျင်လေ့ရှိသော လူပေါင်းများစွာတို့ ကြံစည်
 စိတ်ကူးအပ်သော အမြဲအရှည်တည်ခြင်း မရှိသည့်
 ခန္ဓာကိုယ်ကို ကြည့်ရှုကြပါကုန်လော့။

ဤဓမ္မဒေသနာတော်အဆုံးမှာ ရှစ်သောင်းလေးထောင်သော
 သတ္တဝါတို့ တရားကိုထိုးထွင်း၍ သိသွားကြသည်။ သီရိမာကို
 စွဲလမ်းမိသော ရဟန်းငယ်သည်လည်း သောတာပတ္တိဖိုလ်၌ တည်လေ
 သည်။

သီရိမာပြည့်တန်ဆာမဝတ္ထုပြီး၏။

* * *

(၃)

ဥတ္တရာ ထေရီမဝတ္ထု

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်
၌ သီတင်းသုံးစံနေတော်မူစဉ် ဥတ္တရာထေရီမကို အကြောင်းပြု၍ “ပရိ
ဇိတ္ထမိဒံ ရူပံ” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြား
တော်မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

ဥတ္တရာထေရီမ

ဥတ္တရာထေရီမသည် အသက်တစ်ရာနှစ်ဆယ် အရွယ်ရှိပြီး
ဖြစ်သည်။ ထိုထေရီမသည် မြို့ရွာတွင်းမှာ ဆွမ်းခံလှည့်လည်၍
ရလာသောဆွမ်းကို လမ်းခရီးအကြားမှာ ရဟန်းတစ်ပါးအား
တွေ့မြင်၍-

အရှင်ဘုရား-တပည့်တော်မသည် ဤဆွမ်းကို လှူဒါန်းသည်ရှိ
သော် ခံယူတော်မူပါမည်လားဘုရား”ဟု ဆွမ်းဖြင့် ဖိတ်မန်
ပန်ကြားလျှင် ရဟန်းက မပယ်မြစ်မူ၍ ခံယူသဖြင့် ဆွမ်းအားလုံးကို
ပေးလှူလိုက်သည်။ ထေရီမမှာမူ အာဟာရကင်းပြတ်ခြင်း ဖြစ်သွား
ရသည်။

ဤနည်းတူ နှစ်ရက်မြောက် သုံးရက်မြောက်သောနေ့
တို့မှာလည်း ထိုရဟန်းကို ထိုနေရာမှာပင် တွေ့မြင်၍ ပေးလှူခဲ့ပြန်
သဖြင့် အာဟာရ ကင်းပြတ်ရပြန်သည်။ လေးရက်မြောက်သောနေ့မှာ

ဆွမ်းခံလှည့်လည်သည်ရှိသော် ကျဉ်းမြောင်းသောနေရာတစ်ခုမှာ
မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်နှင့် တွေ့ဆုံကြုံကြိုက်၍
လမ်းဖယ်ပေးနိုင်ရန် လှည့်လည် ရှောင်လိုက်သည်။ ထိုအခါ
တွဲရရွဲကျနေသော မိမိသင်္ကန်း စွန်းကို နင်းမိသဖြင့် လဲကျသွားလေ
သည်။ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်သည် ထေရီမထံ
ကြွသွားတော်မူ၍-

“နမ-သင်၏ အတ္တဘောသည် အိုမင်းရင့်ရော်လှလေပြီ။
မကြာမြင့်မီမှာပင် ပျက်စီးပေတော့မည်” မိန့်တော်မူပြီးလျှင် အောက်ပါ
ဓမ္မဒေသနာတော်ကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

ပရိဇိဏ္ဍမိဒံ ရူပံ၊

ရောဂနီဠံ ပဘဂ္ဂီရံ။

ဘိဇ္ဇတိ ပူတိ သန္ဓေဟော၊

မရဏန္တံ ဟိ ဇီဝိတံ။ ။

မြန်မာပြန်။ ။ ဤရုပ်ခန္ဓာသည် ဆွေးမြည့်အိုမင်းတတ်၏။ ရောဂါ
တို့၏ တည်ရာဖြစ်၏။ ယိုယွင်းပျက်စီးတတ်၏။
ပုပ်သော ဤခန္ဓာကိုယ်သည် မကြာမီ ပျက်စီးလိမ့်
မည်။ အသက်ရှင်ခြင်းသည် သေခြင်းအဆုံးရှိပေ၏။

ဤဓမ္မဒေသနာတော်အဆုံးမှာ ဥတ္တရာထေရီမသည် သောတာ
ပတ္တိဖိုလ်သို့ ရောက်လေသည်။ တရားဒေသနာသည်လည်း လူများ
အပေါင်းအား အကျိုးရှိသော တရားဟောကြားခြင်း ဖြစ်လေသည်။

ဥတ္တရာထေရီမဝတ္ထုပြီး၏။

*

*

*

(၄)

အထင်ကြီးသောရဟန်းများဝတ္ထု

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးစံနေတော်မူစဉ် အထင်ကြီးသောရဟန်းများကို အကြောင်းပြု၍ “ယာနိမာနိ အပတ္ထာနိ” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော်မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

အထင်ကြီးသောရဟန်းများ

ရဟန်းငါးရာတို့သည် မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ထံမှ ကမ္မဋ္ဌာန်းကို သင်ယူ၍ တောသို့ဝင်ရောက်ပြီး တရားကို ကြိုးစားအားထုတ်ကြရာ ဈာန်တရားများ ဖြစ်ပေါ်လာသည်။ ကိလေသာများ ဖြစ်ပေါ်ဥပဒ်မှု မှုမရှိရကာ အထင်ကြီးစွာဖြင့်-

“...ငါတို့အား ရဟန်းကိစ္စပြီးဆုံးပေပြီ။ ငါတို့ရအပ်သော ကျေးဇူးဂုဏ်ကို ဘုရားရှင်ကိုယ်တော်မြတ်အား လျှောက်ကြားကြမည်...” တွေးတောကာ ကျောင်းတော်သို့လာခဲ့ကြသည်။ ကျောင်းတံခါးမုခ်သို့ ရောက်သောအခါ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က အရှင်အာနန္ဒာမထေရ်အား-

“ချစ်သားအာနန္ဒာ-ထိုရဟန်းတို့ကို ကျောင်းတွင်းသို့ ဝင်လာပြီး ငါဘုရားအား ဖူးမြင်ခြင်းကိစ္စမရှိပြီ။ သူကောင်စွန့်ပစ်ရာ သုသာန်သို့

သွားရောက်ပြီး ထိုသုသာန်မှ ပြန်လာခဲ့မှသာ ငါဘုရားအား ဖူးမြင်ပါစေ” မိန့်တော်မူသည်။

အရှင်အာနန္ဒာမထေရ် ကြွသွား၍ ထိုရဟန်းတို့အား မြတ်စွာဘုရားသခင် မိန့်ကြားတော်မူသောအကြောင်းကို ပြန်ကြား ပြောဆိုသည်။ ရဟန်းတို့က-

“ငါတို့အဖို့ သူကောင်စွန့်ပစ်ရာ သုသာန်ဖြင့် အဘယ်သို့ပြုလုပ်ရမည်နည်း” မငြင်းပယ် မပြောဆိုမူ၍-

“...အရှည်ကို ကြည့်မြင်သိရှိတော်မူသော ရှင်တော်မြတ်ဘုရားသည် အကြောင်းတစ်စုံတစ်ရာကို သိမြင်တော်မူသဖြင့် ဤသို့ မိန့်ဆိုခြင်းသာ ဖြစ်ပေလိမ့်မည်...” ကြံစည်တွေးတောကာ သုသာန်သို့ သွားပြီးသော် သူကောင်ပုပ်ကို အသုဘကမ္မဋ္ဌာန်း ရှုကြသည်။

တစ်ရက် နှစ်ရက် စွန့်ပစ်ထားသော သူကောင်ပုပ်တို့၌ အရိုးစုဟု မှတ်ခြင်း (အဋ္ဌိကသညာ) ကိုကား ရသည်။ လတ်တလော စွန့်ပစ်ထားသော လတ်ဆတ်သည့် သူကောင်၌မူကား တပ်မက်ခြင်း ရာဂစိတ်ဖြစ်ကြသည်။ ထိုအခါမှ မိမိတို့မှာ ကိလေသာမကုန်သေးမှန်း သိရှိကြသည်။

တရားဟောတော်မူခြင်း

ထိုအခါ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်သည် ဂန္ဓကုဋိတိုက်တော်မှာ သီတင်းသုံးတော်မူလျက်က ရောင်ခြည်တော်ကို ကွန့်မြူးစေလွှတ်လျက် ထိုရဟန်းတို့ ရှေ့မှောက်မှာ တည်တော်မူသကဲ့သို့ဖြစ်၍-

“ချစ်သားရဟန်းတို့-သင်တို့အား ဤသို့သဘောရှိသော အရိုးစုကို မြင်၍ ရာဂတည်းဟူသော မွေ့လျော်ခြင်းကို ဖြစ်စေခြင်းငှာ သင့်ပါမည်လော” မိန့်တော်မူပြီးလျှင် အောက်ပါဓမ္မဒေသနာတော်ကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

ယာနိမာနိ အပတ္ထာနိ၊

အလာဗူနေဝ သာရဒေ။

ကာပေါတကာနိ အဋ္ဌိနိ၊

တာနိ ဒိသွာန ကာ ရတိ။ ။

မြန်မာပြန်။ ။ သာရဒဉတု တန်ဆောင်မုန်းလအခါ၌ စွန့်ပစ်ထားသော ဘူးသီးခြောက်ကဲ့သို့ စွန့်ပစ်ထားသော ခိုအဆင်းကဲ့သို့ ဖြူဖွဲ့သော အရိုးကိုမြင်ရ၍ အဘယ်မှာ မွေ့လျော်ဖွယ် ရှိနိုင်ပါမည်နည်း။

ဆိုလိုရင်း။ ။ တန်ဆောင်မုန်းလအခါ လေနပူတို့သည် သွေ့ခြောက်စေအပ်သည်ဖြစ်၍ ထိုထိုအရပ်၌ ပြန်ကျဲစွန့်ပစ်ထားသော ဘူးသီးခြောက်တို့ကဲ့သို့ ခိုခြေအဆင်းနှင့်တူသော အရိုးတို့ကို မြင်ရ၍ သင်တို့အား မွေ့လျော်မှုဖြစ်ခြင်းသည် အဘယ်အကျိုးရှိအံ့နည်း။ ကာမဂုဏ်တို့၌ မွေ့လျော်ခြင်းကို အနည်းငယ်မျှပင် မပြုသင့်သည်မဟုတ်ပါလော... ဟူလို။

ဤဓမ္မဒေသနာတော်အဆုံးမှာ ထိုရဟန်းငါးရာလုံးသည် နေမြဲတိုင်း ဣရိယာပုတ်ဖြင့်သာလျှင် အရဟတ္တဖိုလ်သို့ ရောက်ကြသည်။ ထို့နောက် မြတ်စွာဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းကြ ကုန်လျက် လာရောက်ရှိခိုးကြလေသည်။

အထင်ကြီးသောရဟန်းများဝတ္ထုပြီး၏။

*

*

*

(၅)

ရူပနန္ဒာထေရီမ(ဇနပဒကလျာဏီ)ဝတ္ထု

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်း
တော်၌ သီတင်းသုံးစံနေတော်မူစဉ် ဇနပဒကလျာဏီမည်သော
ရူပနန္ဒာထေရီမကို အကြောင်းပြု၍ “အဋ္ဌိနံ နဂရံ ကတံ” အစရှိသော
ဓမ္မဒေသနာတော်ကို ဟောကြားတော်မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

ဇနပဒကလျာဏီမင်းသမီး

ညီတော်နန္ဒမင်းသား၏ကြင်ဖော်၊ မိထွေးတော်ဂေါတမီ၏
ရင်နှစ်သည်းချာ သမီးချစ်ဖြစ်သော ဇနပဒကလျာဏီမင်းသမီးသည်
တစ်နေ့သောအခါမှာ စဉ်းစားသည်။

“...ငါ၏မောင်တော်ကြီးဖြစ်သော သိဒ္ဓတ္ထမင်းသားသည်
စကြာမင်းအဖြစ်ကို တံတွေးပေါက်ကဲ့သို့ လွှတ်ပယ်ထွေးစွန့်၍
ဖန်ရည်စွန်းသော အဝတ်ကို ဝတ်ရုံကာ ရဟန်းပြုပြီး လောကသုံးခွင်
ဘုံအပြင်မှာ ပြိုင်ဘက်မရှိ အတုမရှိ သမ္မာသမ္ဗုဒ္ဓစစ်စစ် ဘုရားဧကန်
ဖြစ်ခဲ့ပေပြီ။ ထိုမောင်ကြီး၏ သားတော်ရင်သွေး ရာဟုလာမင်းသား
လေးသည်လည်း သာသနာ့ဝန်ထမ်း ရဟန်းပြုခဲ့လေပြီ။ မောင်ရင်း
မင်းနန် ငါ့သက်နံ့သည်လည်း သာသနာ့ဝန်ထမ်းရှင်ရဟန်း ပြုခဲ့
လေပြီ။ ငါ၏မယ်တော် ပဇာပတိဂေါတမီသည်လည်း ရဟန်း

ပြုခဲ့လေပြီ။ ဤမျှသော ငါ၏ဆွေရင်းမျိုးရင်းအပေါင်းတို့သည် သာသနာတော်တွင်းသို့ ဝင်ရောက်၍ ရှင်ရဟန်းပြုခဲ့ကြပြီး ဖြစ်သည်။ ငါတစ်ယောက်တည်း အိမ်ရာထောင်သော လူ့ဘောင်မှာ နေသဖြင့် အဘယ်အကျိုးရှိတော့မည်နည်း။ ငါသည်လည်း သာသနာတော် တွင်းသို့ဝင်ရောက် ရဟန်းပြုတော့မည်...” ကြံစည်စိတ်ကူးပြီး ရဟန်းမိန်းမ(ဘိက္ခုနီမ)ကျောင်းသို့သွားရောက်၍ ရဟန်းပြုလေသည်။

မြတ်စွာဘုရားသခင်ထံ မသွားလိုခဲ့

ဇနပဒကလျာဏီသည် ထိုသို့ပင် ရဟန်းပြုသော်လည်း သဒ္ဓါတရားရှိသဖြင့် ရဟန်းပြုခြင်းမဟုတ်၊ ဆွေတော်မျိုးတော်တို့နှင့် နီးနီးကပ်ကပ်နေလိုသောကြောင့် ရဟန်းပြုခြင်းသာဖြစ်သည်။ ထို ဘိက္ခုနီမ ဇနပဒကလျာဏီသည် အလွန်အဆင်းလှသူဖြစ်သဖြင့် ‘ရူပနန္ဒာထေရီမ’ ဟု ထင်ပေါ်ကျော်ကြား လူသိများလေသည်။ ရူပနန္ဒာ ကလည်း မိမိ၏လှပချောမောခြင်းအပေါ် သာယာကျေနပ်လျက် အလှမာန်တွေတက်လျက်ရှိသည်။ မြတ်စွာဘုရားသခင် ကိုယ်တော် မြတ်လည်း တရားဟောတော်မူရာတွင် ‘ခန္ဓာငါးပါးသည် အနိစ္စ၊ ဒုက္ခ၊ အနတ္တဖြစ်သည်’ဟု အမြဲဟောကြားတော်မူလေ့ရှိသည်။ ရူပနန္ဒာ ဘိက္ခုနီမအား-

“...မောင်ကြီးဘုရားသည် လှပတင့်တယ် ရှုချင်စဖွယ်ရှိသော ငါ၏အဆင်းရူပါရုံကို အပြစ်ပြု၍ တရားဟောတော်မူပေလိမ့်မည်။ မောင်ကြီးဘုရားထံ ငါမသွားလိုပြီ...”အတွေးပေါ်လာသည်။

သာဝတ္ထိမြို့သူမြို့သားတို့သည် နံနက်စောစောကပင် အလှူဒါန ပြုလုပ်၍ ညနေစောင်းမှာ ပန်းနံ့သာလက်စွဲလျက် ဇေတဝန်ကျောင်း တော်သို့တရားနာရန် စုရုံးသွားရောက်လေ့ရှိကြသည်။ တရားတော်ကို နာယူလိုသော ရဟန်းမိန်းမတို့သည်လည်း ကျောင်းတော်သို့ သွားရောက်၍ တရားနာယူလေ့ရှိကြသည်။ ခပ်သိမ်းသော သူတို့သည် တရားနာယူပြီး၍ မြို့တွင်းသို့ပြန်ဝင်လျှင် မြတ်စွာဘုရားသခင်၏ ဂုဏ်ကျေးဇူးတော်ကို တဖွဖွချီးမွမ်းပြောဆိုလျက် ဝင်လေ့ရှိကြသည်။

အထူးမှတ်ဖွယ်။ ။ နေရာတကာမှာ ပမာဏတရားကို ပဓာနထားကြသော လောကလူ့ရွာ၌ မြတ်စွာဘုရားသခင်အား ဖူးမြော်ကြည်ညိုကြသော သူများမှာ အများစု ဖြစ်သည်။ ကြည်ညိုခြင်းမဖြစ်သော သူတို့ကား အနည်းငယ်မျှသာ ဖြစ်သည်။ ဤစကားမှန်ပါပေသည်။ ပမာဏကို ပဓာနထားကြသူတို့အနက်-

၁။ အဆင်း၌ ပမာဏထားကုန်သော သူတို့က လက္ခဏာတော်ကြီး လက္ခဏာငယ် တို့ဖြင့် တင့်တယ်သပ္ပာယ်လှစွာသည့် ရွှေစင် အဆင်းကဲ့သို့သော မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်၏ အဆင်းတော်ကို ကြည့်ရှု ဖူးမြော်ကြည်ညိုကြသည်။

၂။ ဂုဏ်သတင်း ကျော်စောသံ၌ ပမာဏ ထားကြကုန်သော သူတို့က အရာမက များပြား လှသော ဇာတ်တော်အဖြစ်တော်တို့ကို မှီ၍ ဖြစ်သော ဘုရားရှင်၏ ဂုဏ်ကျေးဇူးတော်ကို လည်းကောင်း၊ အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော အသံတော်ကို လည်းကောင်း ကြားနာကြည်ညို ကြသည်။

၃။ ခေါင်းပါးသောအကျင့်၌ ပမာဏထား ကြကုန်သော သူတို့က မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်၏ သင်္ကန်းစသော ခေါင်းပါး သောအကျင့်ကို စွဲယူကြည်ညိုကြသည်။

၄။ တရားတော်၌ ပမာဏထားကြကုန် သော သူတို့က အားဆယ်ပါးနှင့် ပြည့်စုံသော မြတ်စွာဘုရား၏ သီလတော်သည် ဤသို့ သဘောရှိ၏။ ပညာတော်သည် ဤသို့ သဘောရှိ၏ - ဟု မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်၏ သီလသမာဓိ ပညာတော်၌ ကြည်ညိုကြသည်။

ဤသို့လျှင် ပမာဏတရားကို ပဓာနထားကြ
သော လောကလူ့ရွာအလယ်မှာ မြတ်စွာဘုရား
သခင်အား ကြည်ညိုသူတို့သာ များလှသည်။
မကြည်ညိုသူဟူ၍ကား အနည်းငယ်မျှသာ
ရှိသည်။ ဤကားမှတ်သားဖွယ်ရာ အထူးတည်း။

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်၏ ဂုဏ်ကျေးဇူး
အထွေထွေကို ချီးမွမ်းပြောဆိုကြကုန်သောသူတို့၏ အသံကိုကြား၍
ရူပနန္ဒာထေရီမ စဉ်းစားပြန်သည်။

“...ငါ့မောင်ကြီးဘုရား၏ ဂုဏ်ကျေးဇူးကို အလွန်ပင်ချီးမွမ်း
ကြပေသည်။ ငါ့မောင်ကြီးဘုရားသည် တစ်နေ့တာပတ်လုံး ငါ့အဆင်း
ရူပါရုံမှာ အပြစ်ပြု၍ ဟောကြားငြားသော်လည်း ဘယ်လောက်
ကြာကြာ ဟောမိန့်ဆိုတော်မူနိုင်မည်နည်း။ ဟောလိုရာဟောစေ၊
ငါသည် ရဟန်းမိန်းမတို့နှင့်အတူ လိုက်သွားပြီး ငါ့ကိုယ်ကိုမပြဘဲ
ဘုရားဖူးတရားနာပြီး ပြန်ခဲ့တော့မည်...” စဉ်းစားပြီး “ယနေ့
ငါသည်လည်း တရားနာသွားမည်” ဟု ရဟန်းမိန်းမတို့အား
အသိပေးပြောကြားလေသည်။

ဖန်ဆင်းထားသောမိန်းမငယ်

ရဟန်းမိန်းမတို့က-

“...ဤရူပနန္ဒာသည် ထူးထူးခြားခြား ယနေ့မှာ မြတ်စွာဘုရား
သခင်ကိုယ်တော်မြတ်အား သွားရောက်ဖူးမြော်မည်ဆိုသည်။
မြတ်စွာဘုရားသခင်သည် ထူးခြားစွာလာရောက်သာ ညီမတော်
ရူပနန္ဒာကို အကြောင်းပြု၍ ဆန်းကြယ်သော တရားဒေသနာတော်ကို
နည်းအထူးဖြင့် ဟောကြားတော်မူလိမ့်မည်...” ဟု နှစ်သက်ရွှင်လန်း
သော စိတ်ရှိကုန်လျက် ရူပနန္ဒာထေရီမကို ခေါ်ယူ၍ ထွက်လာခဲ့သည်
မှစ၍ ရူပနန္ဒာက-

“...ငါသည် မိမိကိုယ်ကို မောင်ကြီးဘုရား မတွေ့စေဘဲ
နေမည်...” စဉ်းစားထားလေသည်။

မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က-

“ယနေ့ ရူပနန္ဒာသည် ငါဘုရားအား ဆည်းကပ်စားကြည်ညိုရန် လာရောက်ပေမည်။ ထိုရူပနန္ဒာအား အဘယ်တရားဖြင့် ဟောကြားဆုံးမခြင်းငှာ သင့်လျော်မည်နည်း...” ဆင်ခြင်တော်မူလေသော်-

“...ဤရူပနန္ဒာသည် အဆင်းရူပါရုံ၌ အမွန်အမြတ်ထားလွန်းသည်။ မိမိ၏ခန္ဓာကိုယ်မှာ အားကြီးသော နှစ်သက်မြတ်နိုးခြင်းရှိလှသည်။ ဆူးဖြင့်ဆူးကို နုတ်ထွင်ဘိသကဲ့သို့ ထိုရူပနန္ဒာအား အဆင်းဖြင့်သာလျှင် အဆင်းမာန်ကို ဆုံးမခြင်းငှာ သင့်လှပေသည်...” ဟု ဆုံးဖြတ်တော်မူကာ ရူပနန္ဒာထေရီမ ကျောင်းတော်သို့ဝင်ရောက်လာသောအခါ လှပတင့်တယ် ရှုချင်စဖွယ်သော တစ်ဆယ့်ခြောက်နှစ်အရွယ် မိန်းမငယ်တစ်ဦး ကိုယ်တော်မြတ်အား ယပ်လေး ခပ်နေသည်ကို တန်ခိုးတော်ဖြင့် ဖန်ဆင်းထားနှင့်သည်။ ထိုဖန်ဆင်းထားသော မိန်းမငယ်ကို မြတ်စွာဘုရားသခင်နှင့် ရူပနန္ဒာ ထေရီမတို့နှစ်ဦးသာ မြင်ကြရပြီး အခြားသူတို့ကား မမြင်ကြရလေအောင် အဓိဋ္ဌာန်ပြုထားတော်မူသည်။

ရူပနန္ဒာထေရီမသည် ရဟန်းမိန်းမတို့နှင့်အတူ ကျောင်းတော်သို့ဝင်၍ ရဟန်းမိန်းမတို့ နောက်ကွယ်မှနေကာ ထိခြင်း ငါးပါးတို့ဖြင့် ရှိခိုးပြီးလျှင် မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်အား ရွန်းရွန်းစားစား ကြည့်ရှုဖူးမြော်လေသော် အနီးမှာ တည်ရှိနေသော ဖန်ဆင်းထားသည့် မိန်းမငယ်ကို မြင်ရလေသည်။ ရူပနန္ဒာ ထေရီမသည် ထိုမိန်းမရုပ်ကိုကြည့်လိုက်၊ မိမိကိုယ်ကိုကြည့်လိုက်ဖြင့် နှိုင်းယှဉ်ကြည့်လေရာ ‘မိမိသည် ရွှေဟင်္သာမ ရှေ့မှောက်မှာရောက်နေသည့် ကျီးမနှင့်တူသည်’ဟု အောက်မေ့မှတ်ထင်လိုက်သည်။ မမှိတ်သော မျက်စိဖြင့် ထိုမိန်းမငယ်ကို ရွန်းရွန်းစားစား ကြည့်နေမိသည်။

“ဪ-လှပတင့်တယ်လွန်းပါပေစွ၊ ဆံပင်တို့သည် တင့်တယ်ပါပေစွ၊ နဖူးသည် ပြေပြစ်လွန်းပါပေစွ၊ မျက်လုံးမျက်ဖန်နှင့် မျက်ခုံးမျက်တောင်တို့သည် အပြစ်ပြောစရာမရှိ တင့်တယ်လွန်းပါပေစွ၊

လက်ခြေစသော ကိုယ်အင်္ဂါ အစိတ်အပိုင်းတို့ လှသည်လည်း မတူအောင် အချိုးအစားကျနလွန်းပါပေစွ...” စသဖြင့် တအံ့တဩ ငေးမောကြည့်ရှုကာ မိန်းမငယ်၏ အဆင်းရူပါရုံမှာ နစ်မျောလျက် ချစ်ခင်နှစ်သက် စုံမက်ခြင်း ဖြစ်လေသည်။ သဘောအကျကြီး ကျနေလေသည်။

မိန်းမငယ် အိုနာသေပြီ

မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်သည် အဆင်းရူပါရုံ၌ လွန်စွာနှစ်သက် စုံမက်သော ရူပနန္ဒာထေရီမအား တရားဟောကြားတော်မူလိုသည်ဖြစ်၍ ဖန်ဆင်းထားသော မိန်းမငယ်ကို တဖြည်းဖြည်း ကြီးရင့်အိုမင်း လာစေသည်။ ရူပနန္ဒာထေရီမသည် မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေသည်။

မိန်းမငယ်သည် တစ်ဆယ့်ခြောက်နှစ်အရွယ်မှ အသက်နှစ်ဆယ်အရွယ်၊ ကလေးတစ်ယောက်မွေးဖွားပြီးသောအရွယ်၊ မိန်းမလတ်အရွယ်၊ မိန်းမကြီးအရွယ်၊ အိုမင်းရင့်ရော်ကာ တောင်ငှေးလက်စွဲနေသည့် ဆံပင်ကျိုးကျဲ ယိုင်လဲတော့မည် အရွယ်... စသည်ဖြင့် တဖြည်းဖြည်းပြောင်းလဲလာလျက် ရှိသည်။

မျက်စိမမှိတ်တမ်းကြည့်နေသော ရူပနန္ဒာထေရီမသည် ထိုဖြစ်ပေါ်ပြောင်းလဲလာနေသော မိန်းမငယ်၏ သွင်ဟန်ကိုကြည့်၍ “စောစောကမြင်တွေ့ခဲ့ရသော အဆင်းအာရုံသည် ကွယ်ခဲ့လေပြီ။ နောက်ထပ်ဖြစ်ပေါ်မြင်တွေ့ရသော အဆင်းအာရုံသည်လည်း ပျောက်ကွယ်ခဲ့ပြန်လေပြီ” ဟူ၍ အဆင်းရူပါရုံ၌ လွန်စွာတပ်မက်စုံမက်နှစ်သက်ခြင်း ကင်းစပြုလာသည်။

မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်သည် မိန်းမငယ်အား အနာရောဂါ ဖိစီးနှိပ်စက်သည့်အဖြစ်ကို တစ်ဆက်တည်းဖန်ဆင်းပြတော်မူပြန်သည်။

ဖန်ဆင်းထားသောမိန်းမငယ်သည် ပျိုရာမှ အိုလာခဲ့ပြီး အနာရောဂါ ဖိစီးသည်ဖြစ်၍ ကျယ်လောင်စွာ အော်ဟစ် မြည်တမ်း

လျက် ညည်းညည်းညည်းညည်းဖြင့် လဲကျသွားသည်။ တောင်ဝှေးနှင့် ယပ်သည်လည်း မနီးမဝေးသို့ လွင့်စဉ်သွားသည်။ ထိုမှ ဤမှ လွန်လူး လူးလှိမ့်ရင်း မိမိ၏ ကျင်ကြီးကျင်ငယ်တို့ဖြင့် လိမ်းကျံပေရေရှာနေ သည်။

ရူပနန္ဒာထေရီမသည် ထိုသို့ ဖောက်ပြန်ပျက်စီးနေသည်ကို မြင်ရလျှင် အဆင်းရူပါရုံ၏ ဖောက်ပြန်သောသဘောကို မျက်မြင် တွေ့နေရသည်ဖြစ်၍ အဆင်းရူပါရုံ၌ တပ်မက်စုံမက်နှစ်သက်ခြင်း ကင်းပျောက်သွားလေတော့သည်။

တစ်ဆက်တည်းမှာ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်သည် ဖန်ဆင်းထားသော မိန်းမရုပ်အား သေလွန်သော အခြင်းအရာကို ဆက်၍ ဖန်ဆင်းပြတော်မူပြန်သည်။

မိန်းမရုပ်သည် ကျင်ကြီးကျင်ငယ်တို့ဖြင့် လိမ်းကျံကာ အော်ဟစ် ညည်းညူရင်း အသက်ဇီဝိန်ချုပ်သည်။ ထိုခဏမှာပင် ပုပ်ပွဖူးရောင် လာသည်။ ဒွါရကိုးပေါက်တို့မှ အပုပ်ရည်နှင့် ပိုးလောက်တို့ ယိုစီး ထွက်ကျလာသည်။ ကျီး၊ လင်းတ စသည်တို့သည် သူသေကောင်ကို ရုံးစုတိုးဝှေ့၍ ထိုးဆိတ်စားသောက်ကြသည်။

ရူပနန္ဒာထေရီမသည် မိမိမျက်စိရှေ့မှာပင် ဖြစ်ပျက်ပြောင်းလဲ ဖောက်ပြန် ပျက်စီးသွားသော ထိုမိန်းမငယ်ကို ကြည့်၍ -

“ငါ့ထက်အဆမတန် ချောမောလှပသည့် ဤမိန်းမငယ်သည် ကြည့်နေရင်းမှာပင် အိုခြင်း နာခြင်း သေခြင်းသို့ ရောက်ရသေးသည်။ ငါ၏ခန္ဓာကိုယ်သည်လည်း ဤမိန်းမငယ်နှင့်အတူ အိုခြင်း၊ နာခြင်း၊ သေခြင်းသို့ ရောက်ပေလိမ့်မည်” ဟု မိမိကိုယ်ကို မမြဲသော အနိစ္စသဘောအားဖြင့် မြင်လာသည်။ အနိစ္စလက္ခဏာထင်မြင်လာ လျှင် ဒုက္ခ၊ အနတ္တတို့လည်း ထင်ပြီးဖြစ်တော့သည်။ ထို့ကြောင့် ရူပနန္ဒာထေရီမအား ဘုံသုံးပါးသည် အလျှံတပြောင်ပြောင် တောက် လောင်နေသော မီးပုံကဲ့သို့လည်းကောင်း၊ လည်ပင်းမှာ ချည်ထား

သော သူကောင်ပုပ်ကဲ့သို့ လည်းကောင်း ဉာဏ်အမြင်မှာ ထင်လာသည်။ စိတ်အစဉ်သည် ကမ္မဋ္ဌာန်းသို့ ရှေးရှုပြေးဝင်နေ လေတော့သည်။

သောတာပန်တည်ခြင်း

မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်သည် ရူပနန္ဒာထေရီမအား အနိစ္စလက္ခဏာ ထင်မြင်သည့် အဖြစ်ကို သိမြင်တော်မူ၍-

“အသို့နည်း၊ ရူပနန္ဒာသည် မိမိအလိုလိုသာ တရား သဘောကို ထိုးထွင်း သိမြင်နိုင်ခြင်းငှာ စွမ်းနိုင်ပါမည်လော” ဆင်ခြင်တော်မူပြန်သော်-

“မစွမ်းနိုင်ပေလတ္တံ့၊ ပြင်ပမှ အကူအထောက်ရမှ တရားကို ထိုးထွင်းသိမြင်နိုင်ပေလိမ့်မည်” သိမြင်တော်မူသဖြင့် သင့်လျော်သော တရားဒေသနာတော်ကို ဟောကြားတော်မူလိုရကား အောက်ပါ ဂါထာတော်ကို ဟောကြားတော်မူလေသည်။

အာတုရံ အသုစိ ပူတိ၊

ပဿ နန္ဒေ သမုဿယံ။

ဥပ္ပရန္တံ ပပ္ပရန္တံ၊

ဗာလာနံ အဘိပတ္တိတံ။ ။

မြန်မာပြန်။ ။ ချစ်သမီးရူပနန္ဒာ-နာကျင်တတ်သည်ဖြစ်၍ ပုပ်သိုးလျက် မစင်ကြယ်သော အရိုးသုံးရာတို့ဖြင့် စိုက်ထောင်အပ်သော အထက်သို့အန်ခြင်း၊ အောက်သို့ ယိုစီးခြင်းရှိသည့် ဤခန္ဓာကိုယ်ကို သေသေချာချာ ကြည့်ရှုပါလော့။ ဤသို့သဘော ရှိသော ခန္ဓာကိုယ်ကို လူမိုက်တို့သည် အလွန်မြတ်နိုးတောင့်တကြကုန်၏။

ယထာ ဣဒံ တထာ ဧတံ၊

ယထာ ဧတံ တထာ ဣဒံ။

ဓာတုတော သုညတော ပဿ၊

မာ လောကံ ပုန ရာဂမိ။

ဘဝေ ဆန္တံ ဝိရာဇေတွာ၊

ဥပသန္တော စရိဿတိ။ ။

မြန်မာပြန်။ ။ ဖန်ဆင်းအပ်သော ဤမိန်းမငယ်သည် မစင်မကြယ်
ပုပ်သိုးဆွေး မြည့်သကဲ့သို့၊ ထို့အတူ သင်၏ ခန္ဓာ
ကိုယ်သည်လည်း မစင်မကြယ် ရွံလိစဖွယ် ပုပ်သိုး
နေ၏။ သင်၏ခန္ဓာကိုယ် မစင်မကြယ် ပုပ်သိုး
ဆွေးမြေ့ သကဲ့သို့ ဤဖန်ဆင်းအပ်ထားသော မိန်းမ
ငယ်သည်လည်း မစင်မကြယ် ရွံလိစဖွယ် ပုပ်သိုး
နေပေ၏။ ဤခန္ဓာကိုယ်ကို အသက်ဝိညာဉ်
ကင်းသော အဖြစ်ဖြင့် ရှုကြည့်စမ်းပါလော့။ တစ်ဖန်
ဤလောကသို့ မကပ်ရောက်လေလင့်။ ဘုံသုံးပါး၌
နှစ်သက်မှုကို ကင်းကွာစေ၍ ရာဂစသည် ကင်းငြိမ်း
လျက် နိဗ္ဗာန်သို့ သွားရပေလိမ့်မည်။

မြတ်စွာဘုရားသခင် ဟောကြားတော်မူသော ဒေသနာအစဉ်သို့
အစဉ်လျှောက်သဖြင့် ရူပနန္ဒာထေရီမသည် ဝိပဿနာဉာဏ်ကို
ဖြစ်စေကာ သောတာပတ္တိဖိုလ်သို့ ရောက်လေသည်။

ရဟန္တာထေရီမဖြစ်ခြင်း

ထို့နောက် မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်သည် ရူပနန္ဒာ
ထေရီမအား အထက်မဂ်သုံးပါးအလိုငှာ ဝိပဿနာဖြင့် ထုံစေတော်
မူလိုသောကြောင့် သုညတကမ္မဋ္ဌာန်းကို ဟောကြားတော်မူလိုသည်
ဖြစ်၍-

“ချစ်သမီး ရူပနန္ဒာ-ဤခန္ဓာကိုယ်တွင်းမှာ အနှစ်သာရ ရှိ၏
ဟူသော အမှတ်သညာကို မပြုလေလင့်။ ဤခန္ဓာကိုယ်အတွင်းမှာ
အနည်းငယ်မျှသော အနှစ်သာရဟူသည် မရှိချေ။ ဤခန္ဓာကိုယ်သည်
အရိုးသုံးရာတို့ဖြင့် စိုက်ထောင်အပ်သော အရိုးစုတည်းဟူသော

မြို့ပြပြည်ရွာမျှသာဖြစ်သည်”ဟု မိန့်တော်မူ လိုရကား အောက်ပါ ဓမ္မဒေသနာတော်ကို ဟောကြားတော် မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

အဋ္ဌိနံ နဂရံ ကတံ၊

မံသလောဟိတ လေပနံ။

ယတ္ထ ဇရာစ မစ္စ၊ စ။ ၊

မာနော မေက္ခောစ သြဟိတော။ ။

မြန်မာပြန်။ ။ အရိုးတို့ကို စိုက်ထောင်၍ အသားအသွေးတို့ဖြင့် လိမ်းကျံလျက် ခန္ဓာကိုယ်တည်းဟူသော မြို့ကို ပြုလုပ်ထားခြင်း ဖြစ်သည်။ ထိုခန္ဓာကိုယ် မြို့ကြီး၌ အိုခြင်း၊ သေခြင်း၊ မာန်ထောင်လွှားခြင်း၊ သူ့ကျေးဇူး ကို ချေဖျက်ခြင်း တရားတို့သာ မြှုပ်နှံတည် ရှိပေ သည်။ (ထိုမြို့တွင်း၌ ကိုယ်၏နာကျင်မှု၊ စိတ်၏ ဆင်းရဲမှုများကိုသာ သိမှီးထားသည်။ ထိုမြို့တွင်းမှ တန်ဖိုးရှိသောပစ္စည်းရ စရာ၊ ယူစရာဟူ၍ အနည်း ငယ်မျှ မရှိချေ-ဟူလို။)

ဤဓမ္မဒေသနာတော်အဆုံးမှာ ရူပနန္ဒာထေရီမသည် အရဟတ္တဖိုလ်သို့ ရောက်လေသည်။ တရားဒေသနာသည်လည်း လူများအပေါင်းအား အကျိုးရှိသော တရာဟောကြားမှုဖြစ်လေသည်။

ရူပနန္ဒာထေရီမ (ဇနပဒကလျာနီ) ဝတ္ထုပြီး၏။

*

*

*

(၆)

မလ္လိကာဒေဝီဝတ္ထု

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်
၌ သီတင်းသုံးစံနေတော်မူစဉ် မလ္လိကာမိဖုရားကို အကြောင်းပြု၍
“ဇီရန္တိ ဝေ ရာဇေယျာ သုစိတ္တာ” အစရှိသော ဓမ္မဒေသနာတော်ကို
ဟောကြားတော်မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

လှည့်စားသော မလ္လိကာမိဖုရား

မလ္လိကာသည် သာဝတ္ထိပြည်ရှင်ဘုရင် ပသေနဒီကောသလ
မင်းကြီး၏ တောင်ညာစံဒေဝီ မိဖုရားကြီးဖြစ်သည်။ မလ္လိကာ
မိဖုရားကြီးသည် တစ်နေ့မှာ ရေချိုးခန်းတွင်းသို့ ဝင်၍ မျက်နှာခံတွင်း
ကို ဆေးကြောပြီး ကိုယ်ကိုငုံ့ကိုင်း၍ ခြေထောက်ကို ရေဆေးနေသည်။
ထိုစဉ်မှာ မိဖုရားကြီးနှင့်အတူ ရေချိုးခန်းတွင်းသို့ လိုက်ဝင်သွားသော
နန်းတော်မှာ မွေးထားသည့် ခွေးတစ်ကောင်က ငုံ့၍ ခြေဆေးနေသော
မလ္လိကာမိဖုရားကြီးအား မေထုနသံဝါသန အမှုပြုရန် အားထုတ်
သည်။ မိဖုရားကြီးက လည်း ထိုအတွေ့ကို သာယာသဖြင့် ငြိမ်သက်
စွာနေ လေသည်။

ထိုအခိုက် ပသေနဒီကောသလမင်းကြီးသည် နန်းပြာသာဒ်
အထက် လေသာပြတင်းမှ ကြည့်ရှုလေသော် မိဖုရားကြီး၏

ထိုသို့သော မသူတော်အခြင်းအရာကို မြင်လိုက်ရသည်။ မိဖုရားကြီး ရောက်လာသည်တွင်-

“ဟဲ့ သူယုတ်မာမ-အဘယ်ကြောင့် ဤသို့သော ယုတ်မာသည့် အမှုကိုပြုလေဘိသနည်း” မေးသည်။

“မောင်တော်မင်းမြတ်-မဟုတ်ရပါ၊ ကျွန်တော်မသည် အဘယ် အမှုကို ပြုမိပါသနည်း”

“သင်သည် ရေချိုးခန်းတွင်းမှာ ခွေးနှင့်အတူ ကာမစပ်ယှက် နှိုးနှောသည် မဟုတ်လော”

“မောင်တော်မင်းမြတ်-ကျွန်တော်မသည် ထိုသို့သောအမှုကို မပြုလုပ်မိရပါ”

“ငါ့ကိုယ်တိုင်မျက်စိဖြင့် တပ်အပ်ထင်ထင်မြင်လိုက်ရသည်။ သင် မပြုလုပ်မိရပါဟူသော စကားကို အသို့လျှင် ငါယုံကြည်ရမည် နည်း”

“မောင်တော်မင်းမြတ်-မည်သူမဆို ဤရေချိုးခန်းတွင်းသို့ ဝင်သည်ရှိသော် ဤပြတင်းပေါက်မှကြည့်လျှင် တစ်ဦးသောသူပင် ဖြစ်သော်လည်း နှစ်ဦးအဖြစ်ဖြင့်ထင်မြင်တတ်သော သဘောရှိသည်။ အကယ်၍ မောင်တော်မင်းမြတ်သည် ကျွန်တော်မစကားကို မယုံရှိခဲ့ပါလျှင် မောင်တော်ကိုယ်တိုင် ထိုရေချိုးခန်းတွင်းသို့ ကြွဝင် တော်မူပါ။ ကျွန်တော်မက ဤလေသာပြတင်းပေါက်မှ ကြည့်နေပါမည်”

ပသေနဒီကောသလမင်းကြီးသည် အသိဉာဏ် နည်းပါး၍ မလ္လိကာ မိဖုရား လှည့်ပတ်ပြောဆိုသော စကားကို ယုံကြည်၍ ရေချိုးခန်းတွင်း သို့ ကြွဝင်လေသည်။ မိဖုရားသည် ပြတင်းပေါက်မှာ ရပ်လျက်ကြည့် နေပြီး-

“အလွန်မှိုက်မဲသောမင်းကြီး-သင်မင်းကြီးသည် အဘယ့်ကြောင့် ဆိတ်မနှင့်ကာမစပ်ယှက် ပေါင်းဖော်ဘိသနည်း” ပြောသည်။

“ချစ်နှမ-ငါသည် သင်ပြောသည့် ယုတ်မာသည့် အမှုကို မပြုလုပ်ရပါ”

“မောင်တော်မင်းမြတ်-ကျွန်တော်မကိုယ်တိုင် မျက်စိဖြင့် တပ်အပ်ထင်ထင်မြင်လိုက်ရပါသည်။ မပြုလုပ်ရပါဟူသော သင်မင်းကြီး၏စကားကို အသို့လျှင် ယုံရပါမည်နည်း”

ဤစကားကိုကြားလျှင် ပသေနဒီကောသလမင်းကြီးက-

“...ဤရေချိုးခန်းတွင်းသို့ ဝင်လျှင် တစ်ယောက်ပေမယ့် နှစ်ယောက်အဖြစ်ဖြင့် ထင်မြင်ရလေသည်”ဟု စွဲမှတ်ယုံကြည်သွားသည်။

အသဒိသအလှူလည်းမကယ်နိုင်ပြီ

မလ္လိကာမိဖုရားကြီးက-

“မောင်တော်မင်းမြတ်သည် အသိဉာဏ်နဲ့နဲ့မိုက်မဲတွေဝေသည် ဖြစ်၍ ငါလှည့်စားပြောဆိုသည်ကို ယုံကြည်ဘိသည်။ ငါသည် မကောင်းမှုကို ပြုလုပ်မိပေသည်။ အရှင်သခင် လင်သားဖြစ်သော မောင်တော်မင်းကြီးကိုလည်း မဟုတ်မမှန်သောအားဖြင့် စွပ်စွဲမိသည်။ ငါပြုအပ်သောဤအမှုကို ဘုရားသခင်သော်လည်း သိမြင်တော်မူပေလိမ့်မည်။ အဂ္ဂသာဝကနှစ်ပါးသည်လည်းကောင်း၊ ရှစ်ကျိပ်(၈၀) သောမဟာသာဝကတို့သည်လည်းကောင်း သိမြင်တော်မူကြလိမ့်မည်။ သြော်-ငါသည် မကောင်းမှုကို ပြုမိခဲ့လေပြီတကား”ဟု နောင်တကြီးစွာ ရလေသည်။

မလ္လိကာမိဖုရားကြီးသည် ပသေနဒီကောသလမင်းကြီးနှင့်အတူ အသဒိသအလှူ (သူမတူသောအလှူ)ကို အတူတကွ ပေးလှူခဲ့သည်။ ထိုအလှူမှာ ပေးလှူသောတန်ဖိုးသည် တစ်ဆယ့်လေးကုဋေ အဖိုးထိုက်တန်သည်။ မြတ်စွာဘုရားသခင်အား ပေးလှူသော ထီးဖြူ၊ ထိုင်နေရာပလ္လင်၊ သပိတ်ခြေ၊ ခြေဆေးအင်းပျဉ်- ဤလေးမျိုးတို့သည်

ဤရွှေဤမျှရှိ၏ဟု ရေတွက်၍ မပြနိုင်အောင် ရှိလှဘိသည်။ သို့သော် မလ္လိကာမိဖုရားကြီးသည် သေခါနီးကာလ၌ ဤမျှကြီးကျယ်စွာ လှူဒါန်းခဲ့သော အသဒိသနဒါစသော ကုသိုလ်ကောင်းမှုကို မအောက် မေ့မိဘဲ မင်းကြီးအား လှည့်ပတ်စွပ်စွဲမိသော ထိုမကောင်းမှု ကံကိုသာ အောက်မေ့လုံးသွင်းလျက် သေလွန်သော် အဝီစိငရဲ၌ ဖြစ်ရလေ သည်။

အဝီစိငရဲမှလွတ်၍ တုသိတာဘုံ၌ဖြစ်ခြင်း

ပသေနဒိကောသလမင်းကြီးမှာ မိဖုရားပေါင်း များစွာရှိသည်။ သို့သော်လည်း မင်းကြီးသည် မလ္လိကာမိဖုရားအားသာ ပိုလွန်၍ ချစ်ခင် မြတ်နိုးသည်။ သို့ဖြစ်၍ မင်းကြီးအား အလွန်အမင် သောကပရိဒေဝ မီးတောက်လောင်လေသည်။ မိဖုရားကြီး အလောင်း ကိုကောင်းစွာ သင်္ဂြိုဟ်ပြီးနောက်-

“...မလ္လိကာကာမိဖုရားကြီး၏ လားရာဂတိကို မေးလျှောက် မည်...” အကြံဖြင့် မြတ်စွာဘုရားသခင် အထံတော်သို့ လာခဲ့သည်။ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်သည် ထိုအကြောင်းကို မမေးမိ စေရန် အဓိဋ္ဌာန်ပြုတော်မူသည်။

မင်းကြီးသည် မြတ်စွာဘုရားသခင်အထံတော်သို့ရောက်လျှင် အောက်မေ့ဖွယ်သော စကားကိုပြောကြား၍ တရားတော်ကို နာယူပြီး နန်းတော်သို့ ပြန်သွားသည်။ နန်းတော်သို့ရောက်သောအခါမှ သတိရ၍-

“အချင်းတို့-ငါသည် မလ္လိကာမိဖုရားကြီး၏ လားရာဂတိကို မေးလျှောက်မည်ဟု မြတ်စွာဘုရားသခင်အထံတော်သို့ သွားရောက်ခဲ့ သည်။ ယနေ့ကား မမေးမလျှောက်မိ၊ မေ့လျော့ခဲ့ဘိသည်။ နက်ဖြန်ခါ မှမေးလျှောက်တော့မည်” ပြောဆိုသည်။

နောက်နေ့မှာလည်း ဘုရားသခင်ထံသွားပြန်သည်။ ရှေးနေ့ နည်းတူ မေ့သွားပြန်သည်။ ဤသို့ဖြင့် ခုနစ်ရက်တို့လုံးလုံးမေ့လျော့၍

နေလေသည်။ မလ္လိကာ မိဖုရားကြီးသည် ထိုခုနစ်ရက်တို့လုံးလုံး ငရဲမှာ ခံစားရပြီး ရှစ်ရက်မြောက်သောနေ့မှာ ငရဲမှလွတ်၍ တုသိတာ နတ်ပြည်မှာ ဖြစ်လေသည်။

အထူးမှတ်ရန်။ ။ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်သည် ပသေနဒီကောသလမင်းကြီးအား မအောက်မေ့စေရန် မေ့လျော့သည်ကို အဘယ့်ကြောင့် ပြုသနည်းဟူမူ....

ကောသလမင်းကြီးသည် မလ္လိကာမိဖုရားကြီးအား အလွန်လျှင် ချစ်ခင်မြတ်နိုးခြင်း ရှိပေသည်။ မင်းကြီး၏ နှလုံးအလိုကို ပြည့်စေနိုင်သည့် မိဖုရားလည်း ဖြစ်ပေသည်။ မလ္လိကာမိဖုရားကြီး ငရဲကျခံစားရသည့်အဖြစ်ကို ကြားသိရလျှင် ‘ဤသို့သဘောရှိသော သဒ္ဓါတရားနှင့်ပြည့်စုံသည် မိဖုရားသည်ပင် ငရဲကျခံရသေးသည်။ အလှူဒါန ပေးလှူသဖြင့် အဘယ်အကျိုးရှိတော့မည်နည်း။ မိစ္ဆာဒိဋ္ဌိအယူကိုယူပြီး ရဟန်းငါးရာတို့အား နန်းတော်မှာလှူဒါန်းအပ်သော နိစ္စဘတ်ကိုလည်း ဖျက်ဆီးပစ်စေ၍ ငရဲ၌ ဖြစ်ပေရာသည် ထို့ကြောင့် မင်းကြီးအား ခုနစ်ရက်တို့ပတ်လုံး မအောက်မေ့နိုင်၊ သတိမရနိုင်သည့်အဖြစ်ကို ပြတော်မူခြင်း ဖြစ်ပေသည်။ ဤကား အထူးမှတ်ရန်တည်း။

ရှစ်ရက်မြောက်သောနေ့မှာ ဆွမ်းခံကြွဝင်စဉ် မြတ်စွာဘုရား သခင်ကိုယ်တော်တိုင်သာလျှင် နန်းတော်တံခါးဝသို့ ကြွသွားတော်မူသည်။ မင်းကြီးသည် မြတ်စွာဘုရားသခင် ကြွတော်မူလာသည်ကို ကြားသိ၍ သပိတ်ကိုလှမ်းလင့်ကြိုယူပြီး နန်းတော်ပေါ်သို့ တက်မည် ပြုသည်။ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က ရထားတင်းကုပ်၌ ထိုင်နေတော်မူအံ့သော အခြင်းအရာကို ပြတော်မူသည်။ မင်းကြီးသည် မြတ်စွာဘုရားသခင်အား ရထားတင်းကုတ်မှာပင် ထိုင်နေသီတင်းသုံး

စေတော်မူပြီး ယာဂုခဲဖွယ်တို့ဖြင့် ပြုစုလုပ်ကျွေး၍ သင့်တော်ရာမှာ ထိုင်ကာ မေးလျှောက်သည်။

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား- တပည့်တော်သည် ကွယ်လွန်သွားသော မလ္လိကာမိဖုရား၏ လားရာ ဂတိကို မေးလျှောက်မည်ဟု ရှင်တော်မြတ်ဘုရားထံလာခဲ့ သော်လည်း မေ့လျော့၍ချည်း နေခဲ့ပါသည်။ ယခုမှသတိရ၍ မေးလျှောက်ပါရစေ၊ မလ္လိကာမိဖုရားသည် မည်သည့်ဘုံဘဝမှာ သွားရောက်ဖြစ်ပါ လေသနည်းဘုရား”

“ဒကာတော်မင်းကြီး-မလ္လိကာ မိဖုရားသည် တုသိတာ နတ်ပြည်၌ ဖြစ်လေသည်”

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား- ထိုမလ္လိကာ ကဲ့သို့သော မိန်းမမျိုးမှ တုသိတာ နတ်ပြည်မှာ မဖြစ်ပါ လျှင် မည်သူဖြစ်နိုင်ပါမည်နည်း။ ထိုမလ္လိကာနှင့်တူသော မိန်းမ မည်သည်မရှိပါ။ မလ္လိကာသည် အချိန်ရှိသရွေ့ လှူရေးတန်းရေး ကိုသာ ကြံစည်စိတ်ကူးနေလေ့ရှိပါသည်ဘုရား။ ဘုန်းတော်ကြီးတော် မူလှသော ရှင်တော်မြတ်ဘုရား-မလ္လိကာမိဖုရား ကွယ်လွန်သော အခါမှစ၍ တပည့်တော်သည် ဘာကိုမှ မလုပ်ကိုင်တတ်တော့ပါ ဘုရား” လျှောက်ထားလေသည်။

လူများစွာတို့ သောတာပန်တည်ခြင်း

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က-

“ဒကာတော်မင်းကြီး-မကြံစည်၊ မစိုးရိမ်လင့်၊ ဤသေခြင်း မည်သည် သတ္တဝါအားလုံးတို့အား မြဲသောသဘောတရား ဖြစ်ပေ သည်” မိန့်တော်မူပြီးမှ ဆက်လက်၍ မေးတော်မူသည်။

“ဒကာတော်မင်းကြီး-ဤရထားမည်သည် မည်သူ၏ ရထား နည်း”

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-
ဘိုးတော်မင်းကြီး၏ရထားဖြစ်ပါသည်ဘုရား”

“ထိုရထားကော မည်သူ၏ရထား ဖြစ်သနည်း”

“ခမည်းတော်မင်းကြီး၏ရထား ဖြစ်ပါသည်ဘုရား”

“ထိုမှတစ်ပါးသော ရထားကောမည်သူ၏ရထားဖြစ်သနည်း”

“တပည့်တော်၏ရထား ဖြစ်ပါသည်ဘုရား”

“ဒကာတော်မင်းကြီး-သင့်ဘိုးတော်မင်းကြီး၏ ရထားသည်
သင့်ခမည်းတော်မင်းကြီး၏ရထားကို အဘယ့်ကြောင့် မမီနိုင်
သနည်း။ သင့်ခမည်းတော်မင်းကြီး၏ ရထားသည် သင့်ရထား ကို
အဘယ့်ကြောင့် မမီနိုင်သနည်း” မေးတော်မူပြီးမှ ဆက်လက်၍-

“ဒကာတော်မင်းကြီး-ဤမည်သော သစ်သားတို့ကို ပြုပြင်
စီမံထားသော ရထားတို့သော်မှ ဆွေးမြည့်ဟောင်းနွမ်း အိုမင်းခြင်းသို့
ရောက်သေးသည်ဆိုလျှင် ဤခန္ဓာကိုယ်အတ္တဘောသည်ကား
အဘယ်ဆိုဖွယ် ရှိပါမည်နည်း။ ဒကာတော်မင်းကြီး-သူတော်ကောင်း
တရားသည်သာလျှင် ဆွေးမြည့်ယိုယွင်းဟောင်းနွမ်းသော ဇရာ
သဘော မရှိဖြစ်ပေသည်။ သတ္တဝါတို့အားကား ကြီးရင့်ယိုယွင်း
အိုမင်းခြင်း ဇရာမရှိသည်မည်သည် မည်သူတစ်ဦး တစ်ယောက်မှ
မရှိလေ” မိန့်တော်မူပြီးလျှင် အောက်ပါဓမ္မဒေသနာ တော်ကို
ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

ဇီရန္တိ ဝေ ရာဇရထား သုစိတ္တာ၊

အထော သရီရမ္ပိ ဇရံ ဥပေတိ။

သတဉ္စ ဓမ္မော နဇရံ ဥပေတိ၊

သန္တော ဟဝေ သပ္ပိ ပဝေဒယန္တိ။ ။

မြန်မာပြန်။ ။ ရထားတို့ဖြင့် ကောင်းစွာ ဆင်ယင်အပ်သည့်
ဆန်းကြယ်သော မင်းစီးရထားတို့သည် ဆွေးမြည့်

ယိုယွင်းအိုမင်းကြကုန်သကဲ့သို့ ခန္ဓာကိုယ်သည်
လည်း ထို့အတူပင် ဆွေးမြည့်ယိုယွင်း အိုမင်းခြင်းသို့
ရောက်ရပေသည်။ သူတော်ကောင်းတို့၏ တရား
သည်သာ ဆွေးမြည့်ယိုယွင်း အိုမင်းခြင်းသို့ မရောက်
နိုင်ဟု သူတော်ကောင်းတို့သည် သူတော်ကောင်းတို့
နှင့် အချင်းချင်း ဆွေးနွေး ပြောဆိုကြလေသည်။

ဤဓမ္မဒေသနာတော်အဆုံးမှာ များစွာသောလူတို့
သောတပတ္တိဖိုလ်စသည်တို့သို့ ရောက်ကြလေသည်။

မလ္လိကာဒေဝီဝတ္ထုပြီး၏။

(၇)

လာဠုဒါယီ မထေရ်ဝတ္ထု

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်
၌ သီတင်းသုံးစံနေတော်မူစဉ် လာဠုဒါယီမထေရ်ကို အကြောင်းပြု၍
“အပ္ပဿုတာယံ ပုရိသော” အစရှိသော ဓမ္မဒေသနာတော်ကို
ဟောကြားတော်မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

ထုံထိုင်းလွန်းသူ

ဇေတဝန်ကျောင်းတော်မှာ လာဠုဒါယီမည်သော မထေရ်
တစ်ပါး ရှိသည်။ ထိုမထေရ်သည် လူတို့ သုမင်္ဂလအမှုပြုသောအခါ
တို့မှာ မင်္ဂလာမရှိသော တရားစကားကို ဟောပြောလေ့ရှိသည်။
ဒုမင်္ဂလအမှုပြုသောအခါမှာလည်း ဒုမင်္ဂလနှင့်မသက်ဆိုင်သော
သုမင်္ဂလာတရားကို ဟောကြားလေ့ရှိသည်။ ဤနည်းဖြင့် အရာဌာန
အားလျော်စွာ သင့်လျော်သော တရားစကားကို ဟောမည် ကြံစည်ပါ
သော်လည်း မသင့်လျော်သော တရားစကားကိုသာ ဟောမိ ပြောမိ
ဆိုမိသည်။ ထိုသို့ ဟောပြောဆိုမိပါလျက်နှင့်-

“ငါသည် အရာဌာနနှင့် မသင့်လျော် မစပ်ဆိုင်သော တရား
စကားကို ပြောမိလေသည်” ဟူ၍ မသိတတ်ရှာလေ။

ရဟန်းတို့သည် လာဠုဒါယီမထေရ်၏ ထိုသို့မဆီလျော်သော တရားစကား ဟောကြားသည့် အဖြစ်ကိုကြားသိ၍ မြတ်စွာဘုရား သခင် ကိုယ်တော်ထံတော်သို့ ချဉ်းကပ် လျှောက်ထားကြသည်။

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား- လာဠုဒါယီမထေရ်သည် သုမင်္ဂလ၊ ဒုမင်္ဂလတို့သို့ ကြွသွားသည်ရှိ သော် ပြောဆိုဟောကြားထိုက်သော အရာဌာနနှင့် သင့်လျော်သော တရားစကားမှတစ်ပါး အခြားမဆီမဆိုင်သော တရားစကားကိုသာ လျှင် ပြောဆိုဟောကြားလေ့ရှိပါသည်ဘုရား”

“ချစ်သားရဟန်းတို့-ဤလာဠုဒါယီသည် ယခုအခါမှာသာလျှင် ပြောဆိုသင့်သည် စကားမှတစ်ပါး အခြားမပြောဆိုသင့်သော စကားကို ပြောဆိုတတ်သည်မဟုတ်သေး။ ရှေးအခါတုန်းကလည်း ပြောသင့်သောစကားကို တစ်ပါးသောအခြင်း အရာအားဖြင့် ချွတ်ယွင်းလွဲမှားစွာ ပြောဆိုဖူးသည်သာလျှင်တည်း” မိန့်တော်မူ ပြီးလျှင် အတိတ်ဇာတ်ကြောင်းကို ပြန်ပြောင်းဟောကြား တော်မူလေသည်။

အတိတ်ဖြစ်ရပ်

လာဠုဒါယီ၏ ရှေးဖြစ်ကြောင်း

ရှေးလွန်လေပြီးသောအခါက ဗာရာဏသီပြည်ကြီးမှာ ဖခင် အဂ္ဂိဒတ္တပုဏ္ဏားနှင့်သား သောမဒတ္တ ပုဏ္ဏားတို့သည် ပြည့်ရှင်မင်းကြီး တံမှာ ခစားဆည်းကပ် လုပ်ကျွေးကြသည်။ ပြည့်ရှင်မင်းကြီးသည် သောမဒတ္တလုလင်ကို ချစ်ခင်မြတ်နိုးလှသည် ဖြစ်၍ အနီးမှာ ခစားစေသည်။ ဖခင်အဂ္ဂိဒတ္တပုဏ္ဏားကြီးကား လယ်ယာ လုပ်ငန်းဖြင့် အသက်မွေးသမှုပြုသည်။ ဖခင်ပုဏ္ဏားမှာ နွားနှစ်ကောင် ရှိသည့်အနက် တစ်ကောင်သေဆုံးခဲ့သည်။

“ချစ်သား သောမဒတ္တ-ငါ့နွားတစ်ကောင် သေဆုံးခဲ့ပြီ၊ မင်းကြီးထံမှာ ငါ့အတွက် နွားတစ်ကောင်တောင်း၍ ဆောင်ယူခဲ့ပေးပါ”

သောမဒတ္တ စဉ်းစားသည်။

“...ငါသည် အကယ်၍ မင်းကြီးအားတိုက်ရိုက်တောင်းဆိုခဲ့လျှင် အခွင့်အရေးယူရာကျမည်...” စဉ်းစားမိ၍ ပြောသည်။

“ဖခင်-အရှင်ဖခင်တို့ကသာ မင်းကြီးထံမှာ တိုက်ရိုက် တောင်းဆိုပါ”

“ချစ်သား-သို့ဖြစ်လျှင် သင်ချစ်သား နန်းတော်သို့သွားသည့် အခါငါ့ကိုပါ ခေါ်ယူသွားပါ”

သောမဒတ္တ စဉ်းစားရပြန်သည်။

“...ငါ့ဖခင်သည် ဉာဏ်ထိုင်းလှသည်။ ‘ကြွတော်မူပါ’ စသော စကားကိုမျှ အဆီအငေါ်တည့်အောင် မပြောတတ်၊ သည်အကြောင်းကို ပြောဆိုလိုပါလျက် အခြားအကြောင်းကို ပြောဆိုလေ့ ရှိသည်။ ဖခင်ပုဏ္ဏားကြီးကို မင်းကြီးအား ပြောဆိုလျှောက်ထားရမည့်စကားကို သင်ကြားပြီးမှ ခေါ်ယူချေတော့မည်...”

စဉ်းစား၍ သောမဒတ္တသည် ဖခင်ပုဏ္ဏားကြီးကို ကြိတ်မြက်ချုံ့ ရှိသောသုသာန်သို့ ခေါ်သွားပြီး မြက်စည်းတို့ကို ထုံးဖွဲ့ကာ-

“ဤကားပြည့်ရှင်မင်း၊ ဤကား အိမ်ရှေ့မင်း၊ ဤကား စစ်သူကြီး- စသည်ဖြင့် အမှတ်သညာပြု၍ အစဉ်အတိုင်း ဖခင်ကြီးအား ပြပြီးလျှင် “ဖခင်-အရှင်ဖခင်တို့သည် နန်းတော်သို့ သွားရောက်သည့်အခါ ရှေ့သို့တက်လျှင် ဤသို့တက်ရသည်။ နောက်သို့ဆုတ်လျှင် ဤသို့ ဆုတ်ရသည်။ ပြည့်ရှင်မင်းကြီးအား ဤသို့ပြောဆိုရမည်။ အိမ်ရှေ့မင်းအား ဤနှယ်ပြောဆိုရမည်။ ပြည့်ရှင်မင်းကြီးထံ ချဉ်းကပ်လျှောက်ထားသော အခါမှာလည်း ‘အရှင်မင်းကြီးအား အောင်မြင်ခြင်းဖြစ်ပါစေသတည်း’ လျှောက်ထား ပြီးမှ နွားကိုတောင်းပါ” သင်ပြပြောဆိုပြီး ဂါထာ တစ်ပုဒ်ကို သင်ကြားပေးသည်။

ဒွေ မေ ဂေါဏာ မဟာရာဇ၊
 ယေဟိ ခေတ္တံ ကသာမသေ။
 တေသု ဧကော မတော ဒေဝ၊
 ဒုတိယံ ဒေဟိ ခတ္တိယ။ ။

မြန်မာပြန်။ ။ အရှင်မင်းမြတ် - အကျွန်ုပ်မှာ နွားနှစ်ကောင်ရှိပါသည်။ ထိုနွားတို့ဖြင့် လယ်ထွန်ရပါသည်။ ထိုနွားနှစ်ကောင်အနက် တစ်ကောင်သေဆုံးသွားပါသည်။ အရှင်မင်းမြတ်သည် အကျွန်ုပ်အား အဖော်ဖြစ်သော နွားနှစ်ကောင်ကို ပေးသနားတော် မူပါလော့။

အဂ္ဂိဒတ္တပုဏ္ဏားပြီးသည် ထိုဂါထာကို တစ်နှစ်ကြာမျှ နှုတ်လွတ်ရအောင် လေ့ကျက်ခဲ့ရသည်။ နှုတ်လွတ်ရကြောင်းသား ဖြစ်သူအား ပြောပြလျှင် သားသော မဒတ္တက-

“ဖခင်-သို့ဖြစ်လျှင် လက်ဆောင်တစ်ခုခုကို ယူဆောင်ပြီး လာခဲ့ပါ။ အကျွန်ုပ်ကား ရှေးဦးသွားနှင့်ပါမည်” ဆိုသည်။

သောမဒတ္တသည် မင်းကြီးထံသို့ ကြိုတင်သွားနှင့်သည်။ ဖခင်ဖြစ်သူက နောက်ဆုံးနေ့မှ လက်ဆောင်ပဏ္ဏာယူ၍ လိုက်သွားသည်။ နန်းတော်သို့ရောက်လျှင် နှုတ်ခွန်းဆက်စကား ပြောကြားပြီးနောက် ပြည့်ရှင်မင်းကြီးကဆိုသည်။

“ဖခင်-မလာစဖူး အလာထူးပေသည်။ ပြောလိုသောစကားကို ကို လျှောက်ထား ပြောဆိုပါလော့” ခွင့်ပေးလျှင် အဂ္ဂိဒတ္တပုဏ္ဏားကြီးက-

ဒွေ မေ ဂေါဏာ မဟာရာဇ၊
 ယေဟိ ခေတ္တံ ကသာမသေ။
 တေသု ဧကော မတော ဒေဝ၊
 ဒုတိယံ ဂဏှ ခတ္တိယ။ ။

ဟူ၍ ဂါထာကို ရွတ်ဆိုလျှောက်တင်လေသည်။

မြန်မာပြန်။ ။ အရှင်မင်းမြတ်-အကျွန်ုပ်မှာ လယ်ထွန်စရာ နွားနှစ်
ကောင် ရှိပါသည်။ ထို နွားနှစ် ကောင် အနက်
တစ်ကောင် သေဆုံးခဲ့ပါသည်။ အဖော်ဖြစ်သော
နှစ်ကောင် မြောက်သော နွားကို အရှင်မင်းကြီး
ယူတော်မူပါ။

မင်းကြီးက-

“ဖခင်-အဘယ်စကားကို ပြောကြားလျှောက်တင်သနည်း။
ထပ်၍တစ်ဖန် ပြန်လည်ပြောဆိုလျှောက်တင်ပါဦး” မိန့်တော်မူသော်
ထိုဂါထာကိုပင် ထပ်မံ ရွတ်ဆိုလျှောက်တင်သည်။

ပြည့်ရှင်မင်းကပုဏ္ဏားကြီးအား ချီးမြှောက်ခြင်း

မင်းကြီးသည် ပုဏ္ဏားကြီးက ချွတ်ယွင်းလွဲမှားစွာ ပြောဆို
လျှောက်တင်သည့် အဖြစ်ကိုသိသောကြောင့် ပြုံးရယ်၍ မေးတော်
မူသည်။

“သောမဒတ္တ-သင်တို့အိမ်မှာ နွားတို့သည် ပေါများလှချေ
ကလား”

“မှန်လှပါ-အရှင်မင်းမြတ်တို့သည် ပေးသနားတော်မူအပ်သည်
ဖြစ်ပေလိမ့်မည်”

မင်းကြီးသည် သောမဒတ္တလျှောက်တင်သည်ကို နှစ်သက်
သဘောကျ၍ အဂ္ဂိဒတ္တ ပုဏ္ဏားကြီးအား နွားတစ်ဆယ့်ခြောက်
ကောင်ကို တန်ဆာဆင်အပ်သော ပစ္စည်းနှင့်တကွ ပေးသနားတော်
မူသည်။ ထို့ပြင်လည်း ပုဏ္ဏားကြီးနေထိုင်သော ရွာကိုလည်းကောင်း၊
ပေးကမ်းချီးမြှင့်ထိုက်သော ပစ္စည်းကိုလည်းကောင်း ပေးသနားတော်
မူကာ ကြီးစွာသော အခြံအရံဖြင့် ပုဏ္ဏားကြီးအား ပြန်လွှတ်လိုက်
သည်။

အဂ္ဂိဒတ္တပုဏ္ဏားကြီးသည် သိန္ဓောမြင်းကသော ရထားမှာ
စီးနင်း၍ များစွာသော အခြံအရံဖြင့် ရွာသို့ပြန်လာခဲ့သည်။
သားသောမဒတ္တလည်း ဖခင်နှင့်အတူလိုက်ပါလာ၍ ဤသို့ဆိုသည်။

(၈)

ဥဒါနဝတ္ထု

မြတ်စွာဘုရားသခင်သည် ဘုရားဖြစ်တော်မူရာ၌ ဗောဓိပင်ရင်း၌ သီတင်းသုံးစံနေတော်မူစဉ် ဘုရားဖြစ်တော်မူ ဦးစ “အနေကဇာတိသံသာရံ” အစရှိသော ဓမ္မဒေသနာတော်ကို ဥဒါန်းကျူးရင့်တော်မူခဲ့သည်။ နောက်အဖို့၌ အရှင်အာနန္ဒာမထေရ် မေးလျှောက်သဖြင့် ပြန်လည်၍ ဟောကြားတော်မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

ဘုရားဖြစ်စဉ်

မြတ်စွာဘုရားသခင်သည် ရှေး၌ ပြဆိုခဲ့သော ဗုဒ္ဓဝင်ဖြစ်စဉ်အရ ဗောဓိပင်ရင်း၌ သီတင်းသုံးထိုင်နေတော်မူလျက် နေမဝင်မီ ဒေဝပုတ္တမာရ် (မာရ်နတ်သား) ကို အောင်တော်မူသည်။ ညဦးယံတွင် ပုဗ္ဗေနိဝါသာ နုဿတိ (ရှေး၌ နေခဲ့ဖူးသော ခန္ဓာအစဉ်ကို အောက်မေ့နိုင်သော) ဉာဏ်ကို ရတော်မူသည်။ သန်းခေါင်ယံတွင် ဒိဗ္ဗစက္ခု (နတ်မျက်စိကဲ့သို့ မြင်နိုင်သော) ဉာဏ်ကို ရတော်မူသည်။ မိုးသောက်ယံတွင် သတ္တဝါတို့၌ သနားခြင်းရှိသည့်အဖြစ်ကိုစွဲ၍ ပဋိစ္စသမုပ္ပါဒ် တရားတော်ကို ဆင်ခြင်သုံးသပ်တော်မူလျက် နေအရုဏ်တက်သောအခါ မိမိအလိုလိုသာ ကိုယ်တော်တိုင်သာလျှင် သစ္စာလေးပါးကို ထိုးထွင်း သိတော်မူပြီး သဗ္ဗညုဘုရား အဖြစ်သို့ ရောက်တော်မူသည်။

ထို့နောက် အသိန်းမကများလှစွာသော ဘုရားရှင်တို့ မစွန့်အပ်သော
ဥဒါန်းကျူးရင့်ခြင်းကို ကျူးရင့်တော် မူလိုသည်ဖြစ်၍ အောက်ပါ
ပထမဗုဒ္ဓဝစန ဥဒါန်းဂါထာတော်ကို ကျူးရင့်တော်မူလေသည်။

ပထမဗုဒ္ဓဝစန ဥဒါန်းဂါထာတော်

၁။ အနေက ဇာတိ သံသာရံ၊

သန္တာဝိဿံ အနိဗ္ဗိသံ။

ဂဟကာရံ ဂဝေသန္တော၊

ဒုက္ခ ဇာတိ ပုနပွန်။ ။

မြန်မာပြန်။ ။ အဖန်ဖန်ပဋိသန္ဓေနေရခြင်းသည် ဆင်းရဲလှစွာ၏။
ခန္ဓာအိမ်ကိုဆောက်လုပ်တတ်သော တဏှာတည်း
ဟူသော လက်သမားကို ရှာဖွေလျက် ဘဝများစွာ
သံသရာမှာ ကျင်လည်ခဲ့ရလေပြီ။

၂။ ဂဟကာရက ဒိဋ္ဌောသိ၊

ပုန ဂေဟံ နကာဟသိ။

သဗ္ဗာ တေ ဖာသုကာ ဘဂ္ဂါ။

ဂဟကူဋံ ဝိသင်္ခိတံ။

ဝိသင်္ခါရဂတံ စိတ္တံ၊

တဏှာနံ ခယမဇ္ဈဂါ။ ။

မြန်မာပြန်။ ။ ခန္ဓာအိမ်ကို ဆောက်လုပ်တတ်သော တဏှာ
ယောက်ျား ဟယ်-လက်သမား၊ ငါသည် သင့်ကို
ပညာမျက်စိဖြင့် ယခုတွေ့မြင်ရပြီ။ ငါ့ခန္ဓာအိမ်ကို
နောက်ထပ် သင်ဆောက်လုပ်နိုင်တော့မည် မဟုတ်။
သင်၏ကိလေသာတည်းဟူသော အခြင်ရနယ် ဒိုင်း
မြား အားလုံးကိုလည်း ချိုးဖျက်အပ်ပြီ။ အဝိဇ္ဇာတည်း
ဟူသော အိမ်အထွတ်ကိုလည်း ငါဖျက်ဆီးအပ်ပြီ။
ငါ၏စိတ်သည် ပြုပြင်ခြင်းကင်းရာ နိဗ္ဗာန်သို့
ရောက်ပြီ။ တဏှာကုန်ရာကုန်ကြောင်း ဖြစ်သော
အရဟတ္တဖိုလ်ကိုရပြီး။

အထူးအမှာ။ ။ ဤဥဒါန်း ဂါထာတော်နှင့် ပတ်သက်ပြီး “အနေကဇာတင် ဘုရားရှိခိုး” ဟူ၍ ဓမ္မကထိက ဆရာတော်ကြီး တစ်ပါး၏ ရွတ်ဆိုပူဇော်သံကို ငယ်စဉ်က ကြားဖူးခဲ့ရသည်။ ခေတ်စာစောင်တစ်ခုမှာလည်း တွေ့မြင်ဖတ်ရှုရသည်။ အနက်အဓိပ္ပာယ်ပီပြင်လွန်းရကား သဘောကျ ကြည်ညိုသဖြင့် အရကျက်ထားသည်။ ထို့ကို ပြည်တော်ဝင်များ ကျက်မှတ်ရွတ်ဆို ပူဇော်နိုင်စေရန် အလျဉ်းသင့်သဖြင့် ရေးသာပါမည်။

အနေကဇာတင် ဘုရားရှိခိုး

- ဂဟကာရက - အိုမင်းပိုင်နက်၊ နာမင်းပိုင်နက်၊ သေမင်းပိုင်နက်၊ အပါယ်မင်းပိုင်နက်၊ သူ့စားကျက်၌၊ မြေကွက်ဂရန်၊ အမိန့်ခံ၍၊ ရုပ်နာမ်ယှက်လိမ်၊ ခန္ဓာအိမ်ကို၊ ကြိမ်ဖန်များစွာ၊ တည်ဆောက်လာသည့်၊ တဏှာယောက်ျား၊ ဟယ်-လက်သမား-
- ပုနပ္ပုန် - အမှန်းအဆ၊ ဂဏန်းမပြနိုင်သည့်၊ ဘဝအတန်တန်၊ အဖန်ဖန်အလီလီ၊
- ဇာဟိ - အိုနာသေရေး၊ ဒုက္ခဘေးတို့၊ လုံးထွေးရောယှက်၊ ကြိုးသွယ်ဆက်၍၊ ဖြစ်ပျက်သန္ဓေတည်နေရခြင်းသည်။
- ဒုက္ခာ - ပြောပြလို့မကုန်၊ လောကဓာတ်ထိုထိုဘုံတွင်၊ အဖုံဖုံအစုံစုံ ညဉ်းဆဲလှသဖြင့်သြော်... ဆင်းရဲတကာ၊ ဆင်းရဲကြီးပါပေတကား။
- တသ္မာ - ထိုသို့လွန်ကဲ၊ အလွန်အလွန်ပင် ဆင်းရဲလှလေသောကြောင့်၊
- ဂဟကာရကံ - ကပ်ကမ္ဘာ အနန္တတွင်၊ လပ်ကွာလို့ မကျန်ရလေအောင်၊ သတ္တဝါမှန်သမျှတို့၏၊ ဘဝတစ်ပင်တိုင်အိမ်၊ လေးပင်တိုင်အိမ်၊ ငါးပင်တိုင်အိမ်တို့ကို၊

အကြိမ်ကြိမ် အဖန်ဖန်၊ ကန်ထရိုက်ဆွဲပြီး၊ တစ်ဆောက်တည်း ဆောက်လုပ်၍ လာခဲ့သော၊ တဏှာယောက်ျား၊ သင်လက်သမားကို။

ဂဝေသန္တော - ဘယ်သူဘယ်က၊ ဘယ်လိုစ၍ ဖြစ်ပျက်ရသနည်းဟု နိဿယဉ်းမခံ၊ သိပ်သည်းစွာကုန်ဖန်လျက်၊ ကိုယ်ပိုင်ဉာဏ်အဟုန်အစွမ်းဖြင့်၊ စုံစမ်းရှာဖွေ၍ လာခဲ့ပါသော၊

အဟံ - သိဒ္ဓတ္ထဟု၊ မည်ပြုခေါ်ဝေါ်၊ ငါဘုရားရှင်ကိုယ်တော်မြတ်သည်။

အနိဗ္ဗိဿံ-အဝိန္နန္တော - သင့်ကိုလှမ်း၍၊ အတင်းဖမ်းကိုင်၊ မြင်စွမ်းနိုင်သည့်၊ ကိုယ်ပိုင်ဉာဏ်မှန်ပြောင်းကို၊ ကောင်းကောင်းပိုင်ပိုင်၊ မရနိုင်သေးသည်ဖြစ်၍၊

သန္တာဝိဿံ-သံသာရီ - ခန္ဓာအိမ်တွေ အကြိမ်ကြိမ်ဆောက်လျက်၊ သံသရာပြန်ကာ ရောက်ပြီးလျှင်၊ တုံ့ခေါက်လှည့်လည်၍ လာခဲ့ရပါတော့သတည်း။ (ဝါ) ရုပ်နာမ်နှစ်ရပ် ခေါင်းဆောင်လျက်၊ အလောင်းကောင် သေစရာမပြတ်နိုင်သဖြင့်၊ မြေကမ္ဘာမှာ၊ ခြေရာတွေထပ်လောက်အောင်၊ တုံ့ခေါက်လှည့်လည်၍ လာခဲ့ရပါတော့သတည်း။

ဂဟကာရက - တဏှာယောက်ျား၊ ဟယ်-လက်သမား၊

မယာ - အိုမှုတစ်ဖြာ၊ နာမှုတစ်ထွေ၊ သေမှုတစ်ဖုံ၊ ကြောက်မက်ဖွယ်ဝိုင်းအုံ၍၊ လက်နက်စုံပစ်ဖောက်သည့်၊ ရန်သူတို့လက်အောက်၌ စုံထောက်ခန်းဖွင့်ကာ ပွင့်လင်းစွာ ထွက်ပေါ်လာရသော ငါဘုရားရှင် ကိုယ်တော်မြတ်ကြီးသည်၊

အိမ်

- ဗောဓိပင်အောက်၊ အမြင်ပေါက်သဖြင့်၊ သင်
ဆောက်သည့် ခန္ဓာအိမ်တွေကိုပါ၊ မနိန္ဒြေ ကွန့်မြူး
၍ လက်ပူးလက်ကြပ် ခုတွေ့မြင်အပ်သည်။

အသံ

- စင်စစ်မသွေ၊ ဖြစ်ပါချေပြီ။

YS

- နောက်ထပ်တစ်ဖန်၊ ပြန်လွန်လွန်လျက်၊ ကွန်.
တက်တော်လှန်ကာ၊

ဂေဟံ

- ရေမြေလေမီး၊ ဓာတ်ကြီးလေးခု၊ တိုင်ခြေပြု၍၊
သွေးစုသားစု၊ ရိုးစုတပ်ဆင်၊ ဒိုင်းမြားတင်လျက်၊
ကိုယ်တွင်ဖြစ်လာ၊ ဒွတ္တိသာကို၊ ညီညာစပ်နှော၊
ငါ့ခန္ဓာအိမ် အတ္တဘောကို၊

န ကာဟ သိ

- သင်ဘယ်လိုစီမံ၊ ဘယ်လိုဖန်လိုမှ၊ ဉာဏ်နီစွမ်းထုတ်၊ ကြံစည်ဆောက်လုပ်နိုင်တော့မည်မဟုတ်ပေ။

603

– ကာမဂုဏ်ငါးပါး၊ လာဘ်လက်ဆောင် တံစိုး
စားပြီး၊ ဆိုးရွားယုတ်မာ၊ တိုးပွားရှည်ကြာအောင်၊
ကြီးထွား သန်မာ၍ လာခဲ့သော၊ တဏှာယောကျ်ား၊
သင်လက်သမား၏ ။

သုတ္တံ

- တစ်ခုမကြွင်း၊ ခပင်းဥသုပ်၊ အကုန်လုံးဖြစ်သော၊

မာသုကာ

- ညစ်ပူရှုပ်နောက်၊ အဆောက်အုံ၊ အကူတန်ဆာ၊
အတူပါလျက်၊ ထောင့်ငါးရာစက်၊ တွဲဖက်ပူးဝင်၊
အခြင်ဒိုင်းမြား၊ အလားတူစွာ၊ သုံးတောင်ဝတ်
ကိလေသာတို့ကို၊

အဂ္ဂါ

- ကမ္မက္ခယိန်၊ ဉာဏ်လက်နက်ဝရဇိန်ဖြင့်၊ ရွယ်ချိန်
ပစ်ခွင်း၍၊ အမြစ်အရင်း အုတ်ပန္နက်တို့ကိုပါ
နုတ်ဖျက်ချိုးဖဲ့အပ်ကုန်ပြီ။

- ဂဟကုဋ် - သင်ဆောက်ပြီးတဲ့ ခန္ဓာအိမ်တို့ က်ကြီး၏။
ထွတ်ထီးပမာ မိုးကာလွမ်းချုပ်၊ အဝိဇ္ဇာတည်း
ဟူသော ခေါင်းအုပ်ကိုလည်း။
- ဝိသင်္ခတံ - အရဟတ္တမဂ်၊ ဉာဏ်လက်နက်ဖြင့်၊ ခွာဖျက်လွှင့်ပစ်
အပ်ကုန်ပြီ။
- စိတ္တံ - ညစ်နောက်ပူကင်း၊ သန့်ရှင်းအေးကြည်၊ ငါဘုရား
၏ စိတ်နှလုံးတော်သည်
- ဝိသင်္ခါရဂတံ - ဤကမ္ဘာလောကဓာတ်တွင်၊ အတောမသတ်
ရှုပ်ပွေသည်။ အလုပ်တွေ ဇာတ်သိမ်း၍ အငြိမ်း
ဓာတ်နိဗ္ဗာန် အသင်္ခတစားကျက်တွင်းသို့၊
သက်ဆင်း ဝင်ရောက်ရလေပြီ။
- တဏှာနံ - သံသရာဘုံတစ်ခွင်တွင်၊ ခန္ဓာအိမ်တွေ တီထွင်၍၊
စည်ပင်သာယာရုံးထောင်လျက်၊ မဆုံးအောင်
ချဲ့ထွင်တတ်ကြသည်။ ပပဉ္စ တဏှာတည်းဟူသော
သင်လက်သမားနှင့် ကိလေသာ အသင်းအပင်း
တို့၏။
- ဓယံ - စာရင်းအင်းတွေကို အကုန်ဖျက်တတ်သည့်၊ ဓယ
ဆိုသည့် မဂ်ဉာဏ်ကို၊
- အဇ္ဈဂါ - ဗောဓိမဏ္ဍိုင်၊ ခန်းဝါပိုင်၌၊ ထိုင်ရာမထ၊ ယခု
ကိုယ်တော်တိုင် လက်ကိုင်ရတော် မူခဲ့ပါပေ
သတည်း။
- တံဗုဒ္ဓံ - ဒုက္ခသမုဒယ၊ နိရောဓနှင့်၊ မဂ္ဂသစ္စာ၊ ခိုင်ရွှေကြာကို၊
အသာလွယ်ကူ၊ ဆွတ်လှမ်းချူ၍၊ နန်းငူနိဗ္ဗာန်၊
အောင်ပွဲခံလျက်၊ အောင်လံအောင်ပန်း၊
ပြည်ဝင်ခန်းမှာ ပွင့်လန်းစိုက်ခဲ့ပါသော၊ သုံး

လောက ထွတ်ထား သဗ္ဗညု ရှင်တော်မြတ် ဘုရားကို။

အဟံ

- ခန္ဓာနာမ်ရုပ်၊ ပေါင်းစုချုပ်ကို သမုတ်မှည့်ခေါ်၊
တပည့်တော်သည်။

နမာမိ

- သွယ်ဖယောင်းခက်၊ ဆယ်ချောင်းလက်ဖြင့်၊
ပေါင်းယှက်ရိုကျိုး၊ လက်စုံမိုး၍၊ ရှိခိုးကန်တော့
လိုက်ရပါတော့သည်ဘုရား။

ဥဒါနဝတ္ထုပြီး၏

*

*

*

(၉)

မဟာဓန သူဌေးသားဝတ္ထု

မြတ်စွာဘုရားသခင်သည် ဣသိပတနမည်သော မိဂဒါဝုန်တော
၌ သီတင်းသုံးစံနေတော်မူစဉ် များစွာသော စည်းစိမ်ဥစ္စာရှိသော
သူဌေးသားကို အကြောင်းပြု၍ “အစရှိတွာ ဗြဟ္မစရိယံ” အစရှိသော
ဓမ္မဒေသနာတော်ကို ဟောကြားတော်မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

ကုဋေရှစ်ဆယ်သူဌေးသားနှင့် သူဌေးသမီး

ဗာရာဏသီပြည်၌ ကုဋေရှစ်ဆယ်ကြွယ်ဝသော သူဌေးကြီး
တစ်ဦးမှာ သားတစ်ယောက်ရှိသည်။ ဖခင်သူဌေးကြီး စဉ်းစားသည်
မှာ-

“...ငါတို့၏ အမျိုးမှာ ပစ္စည်းဥစ္စာများစွာ ကြွယ်ဝပေါများလှ
သည်။ ထိုပစ္စည်းဥစ္စာကို သားငယ်အားပေး၍ ချမ်းသာစွာသုံးဆောင်
ခံစားစေမည်။ အခြားသောအမှုကိစ္စကို လုပ်စရာမလိုပြီ...”

စဉ်းစားပြီ ကခြင်း၊ သီခြင်း၊ တီးမှုတ်ခြင်းမျှကိုသာ သင်စေ
သည်။ ထိုဗာရာဏသီပြည်မှာပင် အလားတူကုဋေရှစ်ဆယ်
ကြွယ်ဝသော သူဌေးကြီးတစ်ဦးမှာ သမီးတစ်ယောက်ရှိသည်။ ယခင်
သူဌေးကြီးနည်းတူသာ စဉ်းစား စိတ်ကူးပြီး ကခြင်း၊ သီခြင်း၊
တီးမှုတ်ခြင်းကိုသာ သင်ယူစေသည်။ ထိုသားနှင့် သမီးတို့ အရွယ်

ရောက်သောအခါ ထိမ်းမြားလက်ထပ်ပေးလိုက်ကြသည်။ ထိုမှ နောက်ပိုင်း မိခင်ဖခင်တို့ ကွယ်လွန်သွားကြသည်။ ကုဋေတစ်ရာ ခြောက်ဆယ်သော ပစ္စည်းဥစ္စာတို့ကို တစ်အိမ်တည်းမှာ ပေါင်းစု၍ ထားကြလေသည်။

သေသောက်ကြူးတို့ သွေဆောင်ပုံ

သူဌေးသားသည် တစ်နေ့လျှင် သုံးကြိမ်သုံးကြိမ် ပြည့်ရှင် မင်းကြီးအား ခစားခြင်းငှာ သွားရောက်လေ့ရှိသည်။ ဗာရာဏသီ ပြည်မှာရှိသော သေသောက်ကြူးတို့ စဉ်းစားကြံစည် ကြသည်။

(သေသောက်ကြူး = အရက်သမား)

“...သူဌေးသားသည် ငါတို့လိုသေသောက်ကြူး (အရက်သမား) ဖြစ်ခဲ့လျှင် ကောင်းမည်။ ငါတို့သည် သူ့ကိုအမှီပြု၍ ကောင်းကောင်း မွန်မွန် သောက်စားရမည်။ သူဌေးသားကို အရက်သမားဖြစ်အောင် လှည့်ပတ်ဖြားယောင်း သွေဆောင်ကြမည်...” ကြံစည်ကြပြီးနောက် အရက်သမားတို့သည် အရက်သေစာတို့ကို အမြည်းနှင့်တကွ ယူလာခဲ့ပြီး သူဌေးသားနန်းတော်မှ ပြန်လာမည့် လမ်းမှာ စောင့်နေကြ သည်။ သူဌေးသားပြန်လာ၍ အနီးသို့ရောက်လျှင် အရက်သေစာ သောက်စားပြလျက်-

“အရှင်သူဌေးကြီး-သက်တော်ရာကျော် ရှည်ပါစေသတည်း။ အရှင်သူဌေးကြီးကို အမှီပြု၍ ငါတို့အသက်မွေးလိုကြပါသည်” ပြောဆိုကြ သည်။

ကုဋေရှစ်ဆယ်ကုန်ပြီ

သူဌေးသားသည် အရက်သမားတို့၏ စကားကိုကြား၍ အလုပ် အကျွေးတို့ကိုမေးသည်။

“အချင်းတို့-ဤသူတို့သည် ဘာကိုသောက်နေကြသနည်း”

“အရှင်သူဌေးမင်း-ဖျော်ရည်တစ်ခုကို သောက်နေကြပါသည်”

“ထိုဖျော်ရည်သည် နှစ်သက်ဖွယ်ရှိသလော”

“အရှင်သုဋ္ဌေးမင်း-လူ့ရွာလောကမှာ ဤဖျော်ရည်နှင့်တူသော ကောင်းသောဖျော်ရည်မည်သည် မရှိပါ”

“သို့ဖြစ်ပါလျှင် ငါလည်း ထိုဖျော်ရည်ကို သောက်လိုသည်”ဆိုပြီး အရက်အနည်းငယ်ကို ယူစေ၍ သောက်ကြည့်သည်။

သို့ဖြင့်မကြာမီမှာပင် သုဋ္ဌေးသား အရက်သောက်သည့်အဖြစ်ကို အရက်သမားများ သိသွားကြပြီး သုဋ္ဌေးသားအား ခြံရံစားကြသည်။ သုဋ္ဌေးသားသည် အသပြာတစ်ရာ၊ နှစ်ရာ စသည်ပေး၍ အရက်သေစာ ဝယ်ယူစေကာ ဝိုင်းဖွဲ့၍သောက်လာသည်။ ကာလအနည်းငယ်ကြာသော် ထိုအရက်ထိုင်သောက်သော နေရာအနီးမှာ အသပြာကို စုပုံထားပြီး အရက်သေစာ သောက်စားလျက် ဆိုကြ၊ ကကြ၊ တီးမှုတ်ကြသော သူတို့အားအသပြာတစ်ထောင်၊ နှစ်ထောင် ဆုပေးစေသည်။ ဤသို့ဖြင့် ပစ္စည်းဥစ္စာတို့ကို အထိန်းအကွပ်မရှိ စည်းမဲ့ကမ်းမဲ့ ဖြုန်းတီးပစ်ရာ မကြာမြင့်မီမှာပင် သူပိုင်သော ပစ္စည်းကုဋေရှစ်ဆယ် ကုန်သွားသည်။

ကုဋေတစ်ရာခြောက်ဆယ်လုံးကုန်ပြီ

မိမိပိုင်ကုဋေရှစ်ဆယ် ကုန်ပြီးနောက် မယားဖြစ်သူမှပါလာသော ကုဋေရှစ်ဆယ်ကိုလည်း ရှေးနည်းတူ သုံးဖြုန်းလေရာ မကြာမီ ကုန်သွားပြန်သည်။ ဤသို့ဖြင့် ကုဋေတစ်ရာခြောက်ဆယ် ပစ္စည်းများ ကုန်သွားလေသည်။ အစဉ်အတိုင်းဖြင့် လယ်၊ အာရာမ်၊ ဥယျာဉ်၊ ယာဉ်၊ လှည်း၊ ရထားလည်း ကုန်သွားသည်။ နောက်ဆုံး အိုးခွက်ပန်းကန်မှအစ ရောင်းချစားသောက်ရသည်။ သုဋ္ဌေးလင်မယား အသက်အရွယ် ကြီးရင့်လာသောအခါမှာ အိမ်ကိုဝယ်ယူသူတို့က သုဋ္ဌေးလင်မယားကို အိမ်မှနှင်ထုတ်လိုက်ကြသည်။ သုဋ္ဌေးသားလင်မယားသည် သူတစ်ပါး၏ အိမ်နံရံကို အမှီပြုနေထိုင်ကာ ခွက်လက်စွဲ၍ တောင်းခံစားသောက်ကြရတော့သည်။

လူဖြစ်ရှုံးသော သူဌေးလင်မယား

သူဌေးသားလင်းမယားသည် သူတောင်းစားအဖြစ်ဖြင့် လိုက်လံတောင်းခံစားသောက်ရင်း တစ်နေ့မှာ ကျောင်းတော်သို့ ရောက်လာသည်။ သာမဏေငယ်တို့ပေးသော စားကြွင်းစားကျန်ကို ခံယူနေသော သူတောင်းစား သူဌေးလင်မယားကို မြင်တော်မူ၍ မြတ်စွာဘုရားသခင်ပြုံးတော်မူသည်။ အရှင်အာနန္ဒာမထေရ်က ပြုံးတော်မူခြင်းအကြောင်းကို မေးလျှောက်သဖြင့် မိန့်တော်မူသည်မှာ-

“ချစ်သားအာနန္ဒာ-ဤဗာရာဏသီပြည်ကြီးမှာ ကုဋေတစ်ရာ ခြောက်ဆယ်သော ပစ္စည်းဥစ္စာတို့ကို ကုန်အောင်သုံးဖြုန်းပြီး သူတောင်းစားအဖြစ်ဖြင့် လှည့်လည်တောင်းခံ စားသောက်နေသော ဤသူဌေးလင်မယားကို ကြည့်လော့၊ ဤသူဌေးသားသည် ပထမအရွယ်မှာ ပစ္စည်းဥစ္စာမကုန်စေဘဲ ကုန်သွယ်ခြင်း စသည်ပြုခဲ့လျှင် ဤဗာရာဏသီပြည်ကြီးမှာပင် ကြီးကျယ်သော သူဌေးကြီးဖြစ်ခဲ့လေရာသည်။ အကယ်၍ လူ့ဘောင်မှထွက်ပြီး ငါဘုရားသာသနာတော်မှာ ရဟန်းပြုခဲ့လျှင် အရဟတ္တဖိုလ်သို့ ရောက်လေရာသည်။ သူဌေးကတော်သည်လည်း အနာဂါမိဖိုလ်၌ တည်လေရာသည်။

မဇ္ဈိမအရွယ်မှာ ကုန်သွယ်ခြင်းစသည် ပြုလုပ်ခဲ့လျှင် အလယ်အလတ် ဒုတိယအဆင့် သူဌေးကြီး ဖြစ်ခဲ့ရာသည်။ ရဟန်းပြုခဲ့လျှင် အနာဂါမိဖိုလ်သို့ ရောက်လေရာသည်။ သူဌေးကတော် သည်လည်း သကဒါဂါမိဖိုလ်၌ တည်လေရာသည်။

ပစ္ဆိမအရွယ်မှာ ကုန်သွယ်ခြင်းစသည် ပြုလုပ်ခဲ့လျှင် တတိယအဆင့်သူဌေးကြီး ဖြစ်ခဲ့ရာသည်။ ရဟန်းပြုခဲ့လျှင် သကဒါဂါမိဖိုလ်သို့ ရောက်ပြီး သူဌေးကတော်သည်လည်း သောတာပတ္တိဖိုလ်၌တည်လေရာသည်။

ယခုတော့မူ သူဌေးသားသည် လူတို့၏စည်းစိမ်ချမ်းသာမှာ လည်း ဆုတ်ယုတ်ခဲ့လေပြီ။ ရဟန်းအဖြစ်မှလည်း ဆုတ်ယုတ်

ခဲ့လေပြီ။ လောကီလောကုတ္တရာ နှစ်ဖြာစလုံးမှာ ဆုံးရှုံး၍
လူဖြစ်ရုံသော သူဋ္ဌေးလင်မယားအဖြစ်ဖြင့် အတောင်ကျွတ်သော
ကြိုးကြာငှက်ကဲ့သို့ ဖြစ်ရလေတော့သည်” မိန့်တော်မူပြီးလျှင်
အောက်ပါဓမ္မဒေသနာတော်ကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

၁။ အစရိတွာ ပြဟ္မစရိယံ၊

အလဒ္ဓါ ယောဗ္ဗနေ ဓနံ။

ဇိဏ္ဏကောဉ္ဇာ ဝ ဈာယန္တိ၊

ခီဏမစ္ဆေဝ ပလ္လလေ။ ။

မြန်မာပြန်။ ။ လူမိုက်တို့သည် အရွယ်ရှိခိုက်မှာ မြတ်သောအကျင့်
ကို မကျင့်လိုက်မီ၊ ဥစ္စာကိုလည်း မရလိုက်သော
ကြောင့် အတောင်ကျွတ်သော ကြိုးကြာအိုသည်
ငါးမရှိသောရေအိုင်၌ ကြံ့မှိုင်လျက် နေရဘိသကဲ့သို့
အရွယ်လွန်သောအခါမှာ ကြံ့မှိုင်၍သာ နေကြရလေ
သည်။

ဆိုလိုရင်း။ ။ ညွှန်အိုင်၌ ရေကုန်ခန်းနေသကဲ့သို့ ဤသူဋ္ဌေး
လင်မယားအား နေစရာမရှိချေ။ ငါးကုန်ခန်း
နေသကဲ့သို့ သူတို့မှာ စည်းစိမ်ဥစ္စာမရှိတော့ချေ၊
အတောင်ကျသော ကြိုးကြာငှက်သည် ပျံတက်၍
မသွားနိုင်တော့သကဲ့သို့ ယခုအခါ သူဋ္ဌေးလင်မယား
သည် ရေကြောင်း၊ ကြည်းကြောင်းတို့ဖြင့် ကုန်သွယ်
ရောင်း ဝယ်ခြင်းမပြုနိုင်။ ထို့ကြောင့် ဤသူဋ္ဌေး
လင်မယားသည် အတောင်ကျွတ်သော ကြိုးကြာငှက်
ကဲ့သို့ သူတစ်ပါး၏ အိမ်နံရံမှာမှီ၍ မှိုင်နေကြရ
သည်-ဟူလို။

၂။ အစရိတွာ ဗြဟ္မစရိယံ၊
 အလဒ္ဓါ ယောဗ္ဗနေ ဓနံ။
 သေတိ စာပါတိ ဒီဏာဝ၊

ပုရာဏာနိ အနုတ္တုနံ ။ ။

မြန်မာပြန်။ ။ လူ့မိုက်တို့သည် အရွယ်ရှိခိုက်မှာ မြတ်သော အကျင့်
 ကို မကျင့်လိုက်မီ၊ ဥစ္စာကို မရလိုက်မီသောကြောင့်
 လေးမှလွတ်ပြီးနောက် အရှိန်ကုန်သော မြားကဲ့သို့
 ရှေးဖြစ်ဟောင်း ချမ်းသာသူခကို ပြန်လည်တသ
 ညည်းတွားအောက်မေ့၍သာ နေကြရလေသည်။

ဆိုလိုရင်း။ ။ လေးမှလွတ်လိုက်သော (ဝါ) ပစ်လိုက်သောမြားသည်
 အရှိန်ရှိသလောက်သာ သွား၍ မြေမှာကျလေသည်။
 ကောက်ယူသူမရှိခဲ့လျှင် ထိုနေရာမှာပင် ခြစာဖြစ်
 သွားသည်။ ထို့အတူ အရွယ်သုံးပါးတို့ လွန်ကုန်သည်
 ဖြစ်၍ ယခုအခါ မိမိကိုယ်ကို မမွေးမြူနိုင်ဘဲ
 သေကြရလိမ့်မည်-ဟူလို။

ဤဓမ္မဒေသနာတော်အဆုံးမှာ များစွာသောသူတို့ သောတာ
 ပတ္တိဖိုလ်တို့သို့ ရောက်ကြတည်လေသည်။

မဟာဓနသူဌေးသားဝတ္ထုပြီး၏။

* * *

ဇရာဝဂ်

ဇရာ = အိုခြင်းတရား၊

ဝဂ္ဂ = (ဝဂ်)အစုငယ်(ဝါ)အခန်းငယ်၊

ဇရာဝဂ္ဂ = (ဇရာဝဂ်)‘သတ္တဝါမှန်သမျှ မွေးပြီးအို၊ အိုပြီးနာ၊
နာပြီးသေ’ကြရသဖြင့် ဘဝအနှစ်သာရ နည်းနည်းမျှ
မရှိကြောင်း၊ ထို့ကြောင့် မာနတထောင်ထောင်နှင့်
မိုက်တွင်းမနက်သင့်ကြောင်း -စသည်ဖြင့် အိုခြင်း၊
နာခြင်း၊ သေခြင်း တရားတို့ မလွဲဧကန် အမှန်ရှိပုံကို
သတိပေးဖော်ပြထားသော တစ်ဆယ့်တစ်ခု
မြောက် ဖြစ်သည့် ဇရာဝဂ်သည် ဤတွင်
ပြီးဆုံးခြင်းသို့ ရောက်ပေပြီ။

ဇရာဝဂ်ပြီး၏။

* * *

ဤတွင်ရှေ့ ပြည်တော်ဝင်ဓမ္မပဒဝတ္ထုတော် ဆဋ္ဌမတွဲ
အပြီးတည်း။

မြန်မာစာဘာသာပြီးရက်။ ။ ၁၃၆၂-ခုနှစ်၊ နတ်တော်လပြည့်
(၁၀၊၁၂၊၂၀၀၀) တနင်္ဂနွေနေ့၊
ည-၈:၃၀ နာရီ။

ပြည်တော်ဝင်
ဓမ္မပဒဝတ္ထုတော်

ဆဌမဒ်တွဲ

မုယ်မယ်ပယ်သယ် . ကညံပယ်သယ်



မြိုင်ကြီးရူဆရာတော်
ကွဲဒ်ပျူဒ်စုဒ်ဝဲလံယ်

သာသနာ-၂၅၄၇

ကောဇာ-၁၃၆၅

ခရစ်-၂၀၀၄

မြိုင်သာယာ.သံဒိုက်ကစသ်.တေဆံပလ်ဝဲ.
ဗုဒ္ဓ...ကညံဖိုလေလ်ဒေဒ်ကဖှာထံတ်ကဒါကေယ်အဂံသ်
တသ်မယ်အာ.တခွဲဒ်ဝဲအကွာ
ဟီနေတသ်ဆးကတံသ်
ကွဲဒ်ဖှာထံဒ်ထံတ်ကဒါကေယ်မေသ်ဝဲ.

ပြည်တော်ဝင်
ဓမ္မပဒဝတ္ထုတော်

ဆဋ္ဌမဒ်တွဲ

မျယ်မယ်ပယ်သယ် . ကညံပယ်သယ်

မြိုင်ကြီးရူဆရာတော်
ကွဲဒ်ပျူဒ်စုဒ်ဝဲလံယ်

ကုသ်ဒိုတ်ထံပွယ်

မြိုင်သာယာ


သံဒိုတ်ကေသ် [ဗုတလဒ်ညသ်] လေလ်တလဒ်ညသ်

ဒေဒ်ကဗျာကပံယံထံတ်ကဒါကေယံအဝံသ်

တသ်မယံအာ။ တခံဒ်အကာ။

ဆးကတံသ်ဝံသ်။ ဟီဒေဒ်ကေယံဝီယံ။

ကွံဒ်ဗျာတလတ်လံယံကေယံဝဲဒတ်လံယံ။



မဲယံကျီဇုယံသံကစသ်
ကွဲဒ်ပျဲဒ်စုဒ်လေလ်လဲသ်ကဒုဂံယံ

မယ်တီကယ်

ပနံတ်	ဂေသ်ကျိယ် ၉. ပါပဝဂ်.အဆဲဒ်	လေလ်မဲ့ဒ်နယ်
၆	(ဗိဠာလပါဒက) သဲထီဖဒ်ဒိုတ်ဝိုဒ်ထူဒ်	၅
	ပျီဒ်စိုဒ်ပယ်ကဲသဒ်	၅
	အနုဒ်မောဒ်နယ်တရာ	၅
	စံတ်ထီထိုတ်စံယ်တသ်သေပွယ်	၆
	ပလ်သဒ်ညဒ်ဝဲသဲထီဖဒ်ဒိုတ်	၇
	ကမယ်သီဆိုမိုတ်ဝဲ	၈
	သဲထီဖဒ်ဒိုတ်သောတယ်ပယ်တီယ်ဝဲ	၉
	အနုဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ်	၉
၇	(မဟာဓနကုန်သည်) ဝိုဒ်ထူဒ်	၁၁
	ပျီဒ်စိုဒ်ပယ်ကဲသဒ်	၁၁
	ကလဲယ်ခယီ (ကုန်သည်) တဂယ်	၁၁
	(မဟာဓနကုန်သည်) ဒးဒ်တသ်ဟုတ်ယဲသ်ကယယ်	၁၂
	နဲသ်သံယဲသ်ကယယ်ကဲထံတ်ယဟာတယ် (ပဋိသန္တိဒါပတ္တ)	၁၄
	အနုဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ်	၁၅
၈	(ကုက္ကုဋမိတ္တမုဆိုး) ဝိုဒ်ထူဒ်	၁၆
	ပျီဒ်စိုဒ်ပယ်ကဲသဒ်	၁၆
	လံယ်ဆံထူ (ဖူးစာကံ)	၁၆
	ကစသ်ယွယ်ဟဲကညဒ်လုံမုဒ်ဆိုအိုတ်	၁၈
	ဟဲလူယ်ပျလ်ဝဲဖိုဒ်နီဂယ်	၁၉

(စ)

မယ်တီကယ်

ပနံတ်

ဂေသ်ကျိယ်

လေင်မဲ့ဒ်နယ်

မူဒ်ဆိုမာဒးဒ်ဒဲတ်လဲယ်လူယ်ပျလ်ထွဲဝဲ

၂၀

သောတယ်ပယ်တီယ်ဝဲဒတ်

၂၀

(အရှင်အာနန္ဒာ) ပတီရှ်ဒ်ထံတ်ဝဲ

၂၀

ဝယ်မူဒ်ဆို မာသောတယ်ပယ်

၂၂

အနေဒ်ချိဒ်မေဒ်တေယ်သနယ်တံယ်

၂၃

ကဲသဒ်အဆဲဒ်

၂၄

နဲသ်သံဖုညာပတီရှ်ဒ်ဝဲ

၂၄

အတေဒ်ကဲသဒ်

၂၄

ကဒ်သပဒ်ယွယ်ဒိုတ်ဃိုတ်

၂၄

မယ်ဘူတ်ဘတ်ဃိုတ်ဘူတ်ဘာဃို

၂၆

၉ (ကောကခွေးမုဆိုး) ဝိုဒ်ထူဒ်

၂၉

ပျိဒ်စိုဒ်ပယ်ကဲသဒ်

၂၉

(ခွေးမုဆိုးကောက)

၂၉

ကဲထံတ်ထွိုတ်ဆတ်မေသ်ဝဲမူဒ်ဆို

၃၀

အတေဒ်ဖျေဒ်ယဒ်

၃၂

(မုဆိုး) လုံညာအတေဒ်

၃၂

တုယ်ဝဲလုံ (အရဟတ္တစိုလ်)

၃၂

အနေဒ်ချိဒ်မေဒ်တေယ်သနယ်တံယ်

၃၃

၁၀ (မဏိကာရကုလူပကတိဿမထေရ်) ဝိုဒ်ထူဒ်

၃၄

ပျိဒ်စိုဒ်ပယ်ကဲသဒ်

၃၄

လုံပွယ်ကွေလးသ်ကစသ်တဂယ်ဟိတ်နေတ်

၃၄

(ပတ္တမြား) လံယ်မသ်မူဒ်

၃၅

ဒိုတ်သ်မယ်ဒးတ်မထေရ်

၃၆

ထိုတ်ကြေဝိုယ်သီမဒ်တဲဘတ်ကူးကေယ်ဝဲ

၃၇

တဟဲဝဲလးယ်မံယ်

၃၇

ပျူဒ်ပရီနေတ်ဗယ်လီ

၃၈

အနေဒ်ချိဒ်မေဒ်တေယ်သနယ်တံယ်

၃၉

မယ်တီကယ်

(ဆ)

ပနံတ်	ဂေသ်ကျိယ်	လေလ်မဲ့ဒ်နယ်
၁၁	(တယောဇန) ဝိဒ်ထူဒ်	၄၀
	ပျိဒ်စိုဒ်ပယ်ကဲသဒ်	၄၀
	မေတ်အံတ်သီဝဲစောဒ်ဝတ်ယဒ်	၄၀
	ခွီကစသ်မာ	၄၁
	နဲသ်သံတမ္ပိယ်နွီပါ	၄၂
	ဟဲတိုက်ကံတ်ဘတ်လောလ်သဒ်	၄၃
	အတေဒ်ဖျေဒ်ယဒ်တကွဒ်	၄၃
	၁။ စောဒ်ဝတ်ယဒ်အတေဒ်ဖျေဒ်ယဒ်	၄၃
	၂။ ခွီကစသ်မာအတေဒ်ဖျေဒ်ယဒ်	၄၄
	မယ်သီထွီတ်လီ	၄၅
	၃။ နဲသ်သံနွီပါအတေဒ်ဖျေဒ်ယဒ်	၄၆
	ဖံတ်တခိုဒ်ဖိုသတ်နွီဂယ်	၄၆
	တဆီလွီသ်ပဝဒ်တူသ်ကံယ်ဝဲ	၄၇
	နဲသ်သံဖုညာသောတယ်ပယ်တီယ်ဝဲ	၄၈
	အနေဒ်ချိဒ်မေဒ်တေယ်သနယ်တံယ်	၄၉
၁၂	(သုပ္ပဗုဒ္ဓသာကီဝင်မင်းကြီး) ဝိဒ်ထူဒ်	၅၀
	ပျိဒ်စိုဒ်ပယ်ကဲသဒ်	၅၀
	ဖါတီသ် (သုပ္ပဗုဒ္ဓ) စံယ်ပယ်ဒိုတ်	၅၀
	ဖါတီသ် (သုပ္ပဗုဒ္ဓ) စံယ်ပယ်ဒိုတ်ဟံတ်ဒိုတ်ယုသ်ဝဲ	၅၂
	အနေဒ်ချိဒ်မေဒ်တေယ်သနယ်တံယ်	၅၃
	ကဲသဒ်အဆဲဒ်	၅၃
	၁၀ ဒဏ္ဍဝဂ်	၅၇
၁	(ဆဗ္ဗဂ္ဂိရဟန်းများ) ဝိဒ်ထူဒ်	၅၇
	ပျိဒ်စိုဒ်ပယ်ကဲသဒ်	၅၇
	ဒိုတ်သ်ဝဲနဲသ်သံဖုညာ	၅၇
	အနေဒ်ချိဒ်မေဒ်တေယ်သနယ်တံယ်	၅၈
၂	(ဆဗ္ဗဂ္ဂိရဟန်းများ) ဝိဒ်ထူဒ်	၆၀
	ပျိဒ်စိုဒ်ပယ်ကဲသဒ်	၆၀

(၉)

မယ်တီကယ်

ပနံတ်

ဂေသ်ကျိယ်

လေလ်မဲ့ဒ်နယ်

	ချံဒ်ပွီယ်ဝဲနဲသ်သံဖုညာ	၆၀
	အနေဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ်	၆၁
၃	(သမ္မဟုလကုမာရ) ဝိဒ်ထူဒ်	၆၃
	ပျီဒ်စိုဒ်ပယ်ကဲသဒ်	၆၃
	ဒိုတံသ်ဂုသ်ဖိုသတ်ဖုညာ	၆၃
	အနေဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ်	၆၄
၄	(ကောဏ္ဍဓာနမထေရ်) ဝိဒ်ထူဒ်	၆၅
	ပျီဒ်စိုဒ်ပယ်ကဲသဒ်	၆၅
	လံယ်ဆံတမ့်ဝဲဇံတ်လဲယ်	၆၅
	အတေဒ်ဖျေဒ်ယဒ်	၆၆
	ဝိယ်မံတ်နဲသ်သံခီပါ	၆၆
	ဝိယ်မံတ်နဲသ်သံထီတ်ဝဲမုတ်ဖို	၆၇
	ပျီဒ်စိုဒ်ပယ်ကဲသဒ်အဆဲဒ်	၆၉
	ဘံဘတ်သီတ်ညာဝဲလုံစံယ်ပယ်ဒိုတ်အိုတ်	၆၉
	စံယ်ပယ်ကိုယ်တဲယ်ဃုသီတ်ညာလီ	၇၀
	စံယ်ပယ်ဒိုတ်အိုတ်တူသ်တကတ်လီ	၇၁
	နဲသ်သံဖုညာဆဲဒ်တိုသ်နောဒ်ဝဲ	၇၃
	ပတီရှံဒ်ဖှာကစသ်ယွယ်	၇၃
	ကစသ်ယွယ်သိုတ်သံအောဝယ်	၇၅
	အနေဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ်	၇၅
၅	(ဥပုသ်သညဉ်မိန်းမများ) ဝိဒ်ထူဒ်	၇၇
	ပျီဒ်စိုဒ်ပယ်ကဲသဒ်	၇၇
	(ဥပုသ်သညဉ်များ)	၇၇
	ကွံသ်ကစသ်ဖိုအူပမယ်	၇၈
	အနေဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ်	၇၉
၆	(အဇဂရပေတ) ဝိဒ်ထူဒ်	၈၀
	ပျီဒ်စိုဒ်ပယ်ကဲသဒ်	၈၀
	ဖုထံတ်ဂုသ် (ပြီတ္တာ)	၈၀

ပနံတံ

ဂေသ်ကျိယံ

လေလ်မဲ့ဒ်နယ်

	အတေဒ်ဖျေဒ်ယဒ်	၈၂
	ဒွဲတ်အူဝဲ (ဂန္ဓကုဋိတိုက်တော်)	၈၂
	သဲထီဖဒ်ဒိုတ်စေယ်တနယ်	၈၃
	တသ်ဟုတ်ကူတ်မယ်သီသဲထီဖဒ်ဒိုတ်	၈၃
	ပျိဒ်စိုဒ်ပယ်ကဲသဒ်အဆဲဒ်	၈၆
	သောတယ်ပယ်တီယံဝဲ	၈၆
	အနေဒ်ချိဒ်မေဒ်တေယ်သနယ်တံယ်	၈၆
၇	(အရှင်မဟာမောဂ္ဂလာန်) ဝိဒ်ထူဒ်	၈၇
	ပျိဒ်စိုဒ်ပယ်ကဲသဒ်	၈၇
	(တိတ္ထိ) ဖုညာပလ်ဒုတ်ဒါ	၈၇
	မးမယ်သီနေဝဲ (အရှင်မဟာမောဂ္ဂလာန်)	၈၈
	ဝိဒ်အိုတ်မံတ်စိတ်ငယ်တပူယ်လံယ်	၈၈
	နံဒ်ဆိုပျဒ်လံယ်တကို	၈၉
	ဖံတ်တသ်ဟုတ်ဟေတ်ဝဲအပျိဒ်	၉၀
	နဲသ်သံသေတ်ပတီရံဒ်ထံတ်ဝဲ	၉၁
	အတေဒ်ဖျေဒ်ယဒ်	၉၂
	(အရှင်မောဂ္ဂလာန်) အတေဒ်ဇဒ်ကျံ	၉၂
	ပလးကမတ်ဘတ်မိုသ်ပသ်မေသ်ဝဲဖိုမးဒ်	၉၃
	ပျိဒ်စိုဒ်ပယ်ကဲသဒ်အဆဲဒ်	၉၄
	နဲသ်သံဖုညာသောတယ်ပယ်တီယံဝဲ	၉၄
	အနေဒ်ချိဒ်မေဒ်တေယ်သနယ်တံယ်	၉၅
၈	(ဗဟုဘဏ္ဍိကရဟန်း) ဝိဒ်ထူဒ်	၉၈
	ပျိဒ်စိုဒ်ပယ်ကဲသဒ်	၉၈
	ပွယ်ကဲနဲသ်သံတဂယ်	၉၈
	ပျိဒ်စိအိုတ်အာဖှာသီတ်ညာလီ	၉၉
	အတေဒ်ဖျေဒ်ယဒ်	၁၀၀
	(ဒေဝဓမ္မဇာတ်)	၁၀၀
	မေသာဒံပုသ်ဝဲသ်သးဂယ်	၁၀၂

(ည)

မယ်တီကယ်

ပနံတ်

ဂေသ်ကျိယ်

လေလ်မဲ့ဒ်နယ်

ဟောဖှာဝဲ (ဒေဝဓမ္မတရား)

၁၀၄

ဒေဝဓမ္မတရားတော်

၁၀၅

(ဒေဝဓမ္မ) ဟိုပူယ်ဖွဲဒ်လုံဒေါဒ်တကဒ်စူပူယ်

၁၀၅

ဟာကေယ်ကွဲဒေါဒ်တကဒ်လုံကံသ်ပူယ်

၁၀၆

ဒေဝံဝဲ

၁၀၇

ပျိဒ်စိုဒ်ပယ်ကဲသဒ်အဆဲဒ်

၁၀၈

သောတယ်ပယ်တီယ်ဝဲ

၁၀၈

အနေဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ်

၁၀၈

၉ (သန္တတိ) အမဒ်ကျိဝိုဒ်ထူဒ်

၁၁၀

ပျိဒ်စိုဒ်ပယ်ကဲသဒ်

၁၁၀

အမဒ်ကျိ (သန္တတိ)

၁၁၀

ကတ်ချေယ်သဲယ်မုတ်ဖိုသီဝဲ

၁၁၂

(သန္တတိ) အမဒ်ကျိ. ကဲထံတ်ယဟာတယ်

၁၁၃

အမဒ်ကျိလုံမူဒ်ဟောဖှာဝဲတရာ

၁၁၅

အတေဒ်ဖျေဒ်ယဒ်

၁၁၅

အတေဒ်ကဲသဒ်လုံညာဘူတ်ဘာ

၁၁၅

ဟေတ်ချိုမဲ့ဒ်ဝဲကသေတ်လေတ်ယထာ

၁၁၆

နးမူပလူစယ်တကူပလုသ်

၁၁၇

ပျိဒ်စိုဒ်ပယ်ကဲသဒ်အဆဲဒ်

၁၁၇

(တေဇောဓာတ်) ကဲယ်အူဝဲလီ

၁၁၇

သမဏဗြဟ္မဏဗြဿနာ

၁၁၈

အနေဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ်

၁၁၈

၁၀ (ပိလောတိကတိဿမထေရ်) ဝိုဒ်ထူဒ်

၁၂၀

ပျိဒ်စိုဒ်ပယ်ကဲသဒ်

၁၂၀

ဟဒ်ဃေအံတ်တယ်ဖိုသတ်တဂယ်

၁၂၀

တဒ်ကုဒ်ဒးဒ်တပးယ်ကေခွဲဒ်

၁၂၁

တုယ်ဝဲလုံ (အရဟတ္တဖိုလ်)

၁၂၂

အနေဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ်

၁၂၃

ပနံတ်	ဂေသ်ကျိယ်	လေလ်မဲ့ဒ်နယ်
၁၁	(သုခသာမဏေ) ဝိဒ်ထူဒ်	၁၂၅
	အတေဒ်ဖျေဒ်ယဒ် (သုခသာမဏေ)	၁၂၅
	လုံညာဂေသ်ကျိယ်	၁၂၅
	တကလံသ်တတ်အံတ်မေယ်ပွဲ	၁၂၆
	တောသာတဂယ်	၁၂၇
	တဘုံကအံတ်တူသ်ဖွံတ်သးနီတ်	၁၂၉
	ခါနာကျိကျဲယ်အံတ်မေယ်ပွဲ	၁၃၀
	မယ်ဘူတ်လံယ် (ရှင်ပစ္စေကဗုဒ္ဓါ) မေယ်ခိုတ်	၁၃၁
	နေသ်ဝဲသဲထီလံသ်လဒ်ဖဒ်ဖံ	၁၃၄
	ကဲထံတ်ဘတ် (ဘတ္တဘတိက) သဲထီ	၁၃၇
	ပျိဒ်စိုဒ်ပယ်ကဲသဒ်	၁၃၇
	(သုခကုမာရ) သတိုဒ်သာပေါလ်ခွါဖို	၁၃၇
	(သုခကုမာရ) ပေါလ်ခွါဖိုကဲတပွဲ	၁၃၉
	တပွဲဖို (သုခ) ပတီရုံဒ်ထံတ်ဝဲ	၁၄၀
	တမီအေဟဲစံဒ်ရုံဒ်ဝဲ	၁၄၃
	(မထေရ်မြတ်) ဟာကေယ်စောလ်မေယ်ခိုတ်	၁၄၄
	ကစသ်ယွယ်စဒ်မထေရ်မျဒ် (ပုစ္ဆာ) လွီသ်ထီတ်	၁၄၅
	ထံတ်တပွဲဝီယ် (၈) သံကဲထံတ်ယဟာတယ်	၁၄၇
	အနေဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ်	၁၄၈
	၁၁. ဇရာဝဂ်	၁၅၁
၁	(ဝိသာခါ) ဝိယံမံတ်မုတ်သေတ်ဝိဒ်ထူဒ်	၁၅၁
	ပျိဒ်စိုဒ်ပယ်ကဲသဒ်	၁၅၁
	အံသေဒ်မေသ်ဝဲပေါလ်မုတ်ယဲသ်ကယယ်	၁၅၁
	လုံမဲလ်ညာသေတ်မူယ်ဝဲသေဒ်	၁၅၃
	သောတယ်ပယ်မေသ်ဝဲပေါလ်မုတ်ယဲသ်ကယယ်	၁၅၄
	အနေဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ်	၁၅၅
၂	(သီရိမာပြည့်တန်ဆာ) မုတ်ဝိဒ်ထူဒ်	၁၅၇
	ပျိဒ်စိုဒ်ပယ်ကဲသဒ်	၁၅၇

(၄)

မယ်တီကယ်

ပနံတ်

ဂေသ်ကျိယ်

လေလ်မဲ့ဒ်နယ်

(ပြည့်တန်ဆာမ သီရိမာ)

၁၅၇

မယ်ဘူတ်မေယ်ခိုတ်အဋ္ဌကဒ်ဘဒ်

၁၅၈

စွဲလာ (သီရိမာ) မေသ်ဝဲနဲသ်ဖိုတပါ

၁၅၈

စွဲလာ (သီရိမာ) မေသ်ဝဲဖွံတ်နဒ်

၁၆၀

ဒးဒ်ပယ်အယ်ဏယ်ဘတ်ဟဲကွသ် (သီရိမာ) ကောဒ်ဂယ်

၁၆၁

လိုတ်ဘတ် (သီရိမာ) တအိုတ်လးယံဝဲနံဂယ်

၁၆၂

သတ္တဝယ်သေတ်နေသ်ဝဲကျိဒ်တာ

၁၆၃

အနေဒ်ချိဒ်မေဒ်တေယ်သနယ်တံယ်

၁၆၄

၃ (ဥတ္တရာထေရီမ) ဝိုဒ်ထူဒ်

၁၆၅

ပျိဒ်စိုဒ်ပယ်ကဲသဒ်

၁၆၅

(ဥတ္တရာထေရီမ)

၁၆၅

အနေဒ်ချိဒ်မေဒ်တေယ်သနယ်တံယ်

၁၆၆

၄ ဆိုမိုတ်ဒိုတ်သဒ်နဲသ်သံတကွဒ်ဝိုဒ်ထူဒ်

၁၆၇

ပျိဒ်စိုဒ်ပယ်ကဲသဒ်

၁၆၇

ဆိုမိုတ်ဒိုတ်သဒ်နဲသ်သံဖုညာ

၁၆၇

ဟောဖှာနေဝဲတရာ

၁၆၈

အနေဒ်ချိဒ်မေဒ်တေယ်သနယ်တံယ်

၁၆၈

၅ ရူပနန္ဒာထေရီမ (ဇနပဒကလျာဏီ) ဝိုဒ်ထူဒ်

၁၇၀

ပျိဒ်စိုဒ်ပယ်ကဲသဒ်

၁၇၀

(ဇနပဒကလျာဏီမင်းသမီး)

၁၇၀

တမိုတ်လဲယ်သဒ်ကစသ်ယွယ်အိုတ်

၁၇၁

ဖယ်ဆေပလ်ဝဲမုတ်ဖို

၁၇၃

မုတ်ဖိုပွသ်ဆာသီလီ

၁၇၅

သောတယ်ပယ်တီယံဝဲ

၁၇၆

ကဲထံတ်ဝဲ (ရဟန္တာထေရီမ)

၁၇၈

အနေဒ်ချိဒ်မေဒ်တေယ်သနယ်တံယ်

၁၇၈

ပနံတ်	ဂေသ်ကျိယ်	လေလ်မဲ့ဒ်နယ်
၆	(မလ္လိကာဒေဝီ) ဝိဒ်ထူဒ်	၁၈၀
	ပျိဒ်စိဒ်ပယ်ကဲသဒ်	၁၈၀
	လဲဒ်စာတသ် (မလ္လိကာမိဖုရား)	၁၈၀
	(အသဒိသ) တသ်ဘူတ်သေတ်ကဲတ်ငံယ်တနေသ်	၁၈၂
	ပူယ်ဖွဲဒ်အဝိယ်စိနလ်ရလ်. တုယ်ဝဲလုံတူသီတယ်နဒ်ကံသ်	၁၈၃
	ပွယ်အာဂယ်သေတ်သောတယ်ပယ်တီယ်ဝဲ	၁၈၅
	အနေဒ်ချိဒ်မေဒ်တေယ်သနယ်တံယ်	၁၈၆
၇	(လာဠုဒါယီမထေရ်) ဝိဒ်ထူဒ်	၁၈၇
	ပျိဒ်စိဒ်ပယ်ကဲသဒ်	၁၈၇
	(ထုံထိုင်း) ဒိုတ်ဝဲပွယ်	၁၈၇
	အတေဒ်ကဲသဒ်	၁၈၇
	(လာဠုဒါယီ) လုံညာဂေသ်ကျိယ်	၁၈၇
	စံယ်ပယ်ဒိုတ်ချိမဲ့ဒ်ဝဲပိုယ်နာဖဒ်ဒိုတ်	၁၉၁
	ဇေတ်တံယ်ပံခါ. ပျိဒ်စိဒ်ပယ်ကဲသဒ်အဆဲဒ်	၁၉၂
	အနေဒ်ချိဒ်မေဒ်တေယ်သနယ်တံယ်	၁၉၂
၈	(ဥဒါန)ဝိဒ်ထူဒ်	၁၉၄
	ပျိဒ်စိဒ်ပယ်ကဲသဒ်	၁၉၄
	ကဲထံတ်ယွယ်	၁၉၄
	(ပထမဗုဒ္ဓဝစန) အူဒ်တာကယ်ထယ်တံယ်	၁၉၅
	(အနေကဇာတင်) ဘာယိုတ်	၁၉၆
၉	(မဟာဓန) သဲထီဖိုခွါဝိဒ်ထူဒ်	၂၀၀
	ပျိဒ်စိဒ်ပယ်ကဲသဒ်	၂၀၀
	ကဘံယောဒ်ဆီသဲထီဖိုခွါဖိုမုတ်	၂၀၀
	သေဒ်ကစသ်လံယ်လေလ်ကလဲဒ်ဝဲ	၂၀၁
	ကဘံယောဒ်ဆီပွဲဒေါဒ်လီ	၂၀၁
	ကဘံတကယယ်ယုဆီပွဲကတူလီ	၂၀၂
	ကဲကညံပဝဒ်စူဝဲသဲထီဒ်မာဝယ်	၂၀၂
	အနေဒ်ချိဒ်မေဒ်တေယ်သနယ်တံယ်	၂၀၃

လဲခိအူနီခိတာခံတ်ထွဲခိ

(မြိုင်ကြီးငူအထူးဒေသ. ပြည်တော်ဝင်) ကညံဖိုကမူးသ်သေတ်တဖတ်နေတ်. ဒးဒ် (ဗုဒ္ဓ)လေလ်လဲသ်အစးယ်ယီယ်ဝဲဒတ်လံယ်. မိုသ်ပသ်လုလလ်(ဗုဒ္ဓဘာသာ) ပတံသ်အိုတ်ဝဲလံယ်.

(ဗုဒ္ဓ)လေလ်လဲသ်ဖုညာ.စဒ်လုံအချေယ်ခယ်မဒ်.လေတ်လယ်သီတ်ညာနသ်ပးသ် ကေယ်ဝဲဂံသ်.လေလ်လဲသ်ဖုညာ.တသ်မယ်အာခါ. တခွဲဒ်ဝဲအကွာ. မျယ်မယ်ကညံ ဒီပယ်သယ်. ကွဲဒ်ထုံဒ်ဖှာဝဲလံယ်.

မေဘတ်တဲတမိယ်ဒေါဒ် (ပြည်တော်ဝင်) ကညံဖိုကမူးသ်သေတ်. အသဒ်ဒွဲ ကိုပူယ်. ဗုဒ္ဓ.လေလ်လဲသ်နုလ်ဒွဲအိုတ်ဂးသ်ကူးယ်ဝဲဂံသ်. ပလံသ်တေဆံနေဝဲ (ဓမ္မစေတီ) နေတ် (၁၇) ထီဆဒ်ထံက်ဘဒ်အိုတ်ဝဲဒတ်လီ.

အိယ်တဘွဲဒေါဒ်. နယ်နယ်ယယ်ယယ်. မတဂယ်ကောဒ်ဂယ်. လောကိုဒ်လော ကိယ်ဒီမိယ်ဘျဲဒ်ဒိုတ်မေသ်ဝဲ. (ဓမ္မပဒဝတ္ထုတော်)ကကွဲဒ်ဘတ်သဒ်. ဆယ်တဒ် အိုတ်ဖှာထံတ်ဝဲလံယ်. ပဒ်သဲဒ်ဒးဒ် (ဓမ္မပဒဝတ္ထုတော်) နေတ်တရတ်သေတ်ကွဲဒ် ပလ်ဝဲ. အိုတ်အမျိုမျိုအာမဒ်လံယ်လုံ (သာသနာရေးဦးစီးဌာန ဓမ္မပဒမြန်မာပြန်) ကွဲဒ်ထုံဒ်တလတ်ဝဲဒတ်ဝီယ်လီ.

ဝီယ်ဘွဲဒေါဒ်ကွဲဒ်လေလ်တရတ်သေတ်တဖတ် (ဓမ္မပဒ) နေတ်လုံအအိတ်ကွဲဒ် ပလ်ဝီယ်. အိုတ်ဝဲဒတ်လီ. တနသ်ကေ. တရတ်သေတ်ကွဲဒ်ပလ် လေလ်အမျိုမျို တကွဲဒ်ဒးဒ် (သာသနာရေးဦးစီးဌာန) လေလ်တကွဲဒ်နေတ်. လဲသ်ထံမဒ်တကဒ်

ဝေါဟယ်ရ်ဒ်. တသ်တဲဘွေဒ်ဘွေဒ်သ်. လံယ်ဘးအာယို. မေတဲတံတံလိုယ်လိုယ်မဒ်. သိတ်ညာကေယ်ဝဲ. ကညံဖိုမျိုကမူးသ်တကွဒ်အဂံသ်. ပတံသ်ထံဒိုတ်အိုတ်ဝဲလံယ်.

ဒေဒ်တရတ်တဖတ်ဒတ်. ကွဲဒ်ဒေါဒ်ဝဲ(ဓမ္မပဒ)တကွဒ်. အိတ်တလးဒေါဒ်ယို. ကြးဒ်သိတ်ညာတကွဒ်. တသိတ်ညာဘတ်ဝဲ. လးသ်လးသ်ကောဒ်မိယ်ဒေါဒ်လံယ်. (ပြည်တော်ဝင်) ဂံသ်ပလံသ်ကွဲဒ် (ဓမ္မပဒ) ပညိုတ်ဝဲဒေါဒ်လုံ(အဘိဓမ္မာ) ပူယ် တကွဒ်. ဟောပျဒ်သိုတ်လံယ်. နံတ်ထံတ်ဘတ်ဝဲဒတ်လံယ်.

(အဘိဓမ္မာဒေသနာတော်) ကစသ်ယွယ်နေတ်. နဒ်ဒးဒ်ဗျယ်မယ်ဂံသ်ဖုညာ. လဲသ်ထံဝဲ (ဝိတ္ထာရနယ) လုံအလဲသ်ထံကျောလ်. ဟောဖှာနေဝဲလံယ်. ဟောနေဝဲ (ရှင်သာရိပုတ္တရာမထေရ်) နေတ်အိတ်ကတးသ် (သင်္ခေပနယ) ဟောပျဒ်နေဒေါဒ် ဝဲလံယ်.

(အရှင်သာရိပုတ္တရာ) နေတ်နံသ်စသ်ပွဲသ်ဘတ်. နဲသ်သံအဂံသ်. ပလံသ် ဟောနေဝဲဒတ်. တအိတ်တလဲသ်. (နာတိဝိတ္ထာရနာတိသင်္ခေပနယ) တဖုတ်တထံ ဟောဆံနေကေယ်ဝဲဒတ်လံယ်. ပလံသ်နံတ်ဘတ်. မေသ်ဒေဒ်နေတ်အယို. (ပြည် တော်ဝင်) ဖုညာဂံသ်. တအိတ်တလဲသ်. တဖုတ်တထံ (ဓမ္မပဒ) နေတ်မေကွဲဒ် ထံဒ်နေဒု. ကဂေယ်ကကြးဒ်ဝဲလံယ်. တသ်ဆိုမိုတ်အိုတ်ဖှာထံတ်ဝဲအယို တရတ် အဂယ်ဂယ်သေတ်ကွဲဒ်အိုတ်ပလ်ဝဲ. လေလ်လဲသ်ဒေါဒ်တကွဒ်. လေတ်လယ် ဖဒ်ဝိယ်ဒးဒ် (ပြည်တော်ဝင်) ကညံဖိုမျိုကမူးသ်အဂံသ်. ခေဒ်တသ်ကွဲဒ်ပတံသ်. အပံသ်အလံတဆံကွဲဒ်ဖှာနေဝဲဒတ်လံယ်.

မေသ်ဒေါဒ်ကွဲဒ်ဖှာဝဲနေတ်လုံ (ပြည်တော်ဝင်) မျိုဒွဲကိုပူယ်ကွာ. ဖဒ်မျယ်မယ် လေလ်. ဖဒ်ကညံလေလ်. သေဒိမိယ်လံယ်ဆံဒေါဒ်ဝဲယို. မျယ်မယ်ကညံဒိမိယ် လးလ်. ကကွဲဒ်ဖှာထံဒ်ထံတ်နေဝဲလံယ်. လုံကညံပယ်သယ်ကကွဲဒ်ဖှာတသ်ပညိုတ်. အိုတ်ဝဲတမိယ်လံယ်. တသ်ပညိုတ်နေတ်မံယ်.

တနီယ်မုသ်ဒေါဒ်နေတ်မေသ်လံယ်. လုံကံသ်မျယ်မယ်ထဒ်ခံ. လဲယ်ခယိတမိယ် အခါ. ဘိုဒ်လုံကပးမုသ်ထူတ်.ဘတ်ခါဝဲယို. လုံဘိုဒ်ကဒ်ဖျယ်တဖူးတ်အိုတ်. ဝတ်နံလ် ကပးဝဲအခါ. တဲသကောဒ်တသ်ဒးဒ်. ဖျယ်သံခါနုသ်ပး. ဘတ်အတံယ်. တုယ်ဝဲ လုံလေလ်လဲသ်ဂေသ်ကျိုယ်ဒေါဒ်. မေသ်ဝဲဖျယ်သံခါနုသ်ပးခံ.

တသ်လုံ (ဗုဒ္ဓဘာသာ) ကညံဖိလေလ်လဲသ်နေတ်အိုတ်ဝဲဒတ်စေသ်ဇေယျံ.

ဆိုမိုတ်ဆေဒ်တဒ်. စဒ်ဝဲဒတ်လံယံ. တသိတ်ညာဘတ်စဒ်ဝဲဒတ်မေသ်ဃို. တပလ်ဇံယံလုံတသ်ကမတ်. ပွယ်အာဂယ်သိတ်ညာဝဲဒတ်. ကယဲသ်ကညံဖို. မေသ်ဝဲပွယ်ခရေဒ်ဖို.ခဲလးသ်. ဆိုမိုတ်ဃို. သေဝဲထဲခရေဒ်မို. ကညံဖိလေလ်လံယံ. ဆိုမိုတ်ဘတ်ဝဲ. မေနံသ်နံသ်ကညံမိုနေတ်. ပိုသ်.ကညံ. ဖလိုယံဖို. ရံယံဖို. ဒီမိုလးလ်လေလ်အိုတ်ပလ်ဝဲ. လုံညာမိုသ်ပသ်ဖိဖိုယံဃတ်ဒတ်ခါလီမေသ်လံယံ.

ထီကံသ်ဒိုတ်အဂယ်. ဟဲနံလ်ပးသ်ဆးဝဲဘွံ. ဆံတ်လံယံဘးမယ်လံယံမသ်. ထုံဒ်ဖှာတေဆံအသံကေယံဝဲ. ခရေဒ်ဖိုလေလ်နေတ်. အနိတ်တကယယ်ဘွံတ်လီမေသ်ဃို. ပွယ်လုံဒီဖိုသတ်ဖုညာ. မေမေသ်ကညံမို. မေသ်ဝဲခရေဒ်ဖို. လေလ်နသ်ကေ. ခရေဒ်ဖိုလေလ်လံယံ. သိတ်ညာမယ်နံတ်ဘတ်ဝဲ.

ဃိုနေတ်မံယံ.မေသ်ဝဲစဒ်တသ်ကစသ်.သံခါနသ်ပးဆိုမိုတ်အးပလ်တသ်ကမတ်တသေဝဲလံယံ.တဲပျဒ်အတး. ကညံမိုနသ်ကေ. တဂယ်ဒးဒ်လေလ်အိုတ်ဝဲမိုမိုမိယံမိယံလံယံ.ကညံရံယံဖိုမိုနေတ်. အိုတ်အာလုံပွယ်ကစးသ်ကလိုက္ခာ. ခုတ်ကဘဒ်သေဝဲမေသ်ဃို. သုဝဲသေတ်လေလ်. ပွယ်အာဂယ်တသိတ်ညာဝဲနေတ်. တမေသ်တသ်ကမတ်အပျိဒ်အိုတ်တဲတသေဝဲလံယံ.

ခါအီယံမံယံ. မေသ်ဝဲကညံရံယံဖို (ဗုဒ္ဓဘာသာမိုး) ကမူးသ်တကွဒ်နေတ်လုံ. (မြိုင်ကြီးငူအထူးဒေသ. ပြည်တော်ဝင်) ပတံသ်. ပလံသ်တုယံဖိုတ်ဝဲလီမေသ်ဃို. (ဗုဒ္ဓ)ကညံရံယံဖိုလေလ်လဲသ်. ဆးတတဲလ်ပိုဒ်ချဒ်. မယ်လိုနေဝဲဒတ်. ဒးဒ် (ဗုဒ္ဓတရား)တသ်သိုတ်ဖုညာ. တဘွံဃံ. သိတ်ညာနသ်ပးသ်ဘတ်ကေယံသောဒ်. (ဗုဒ္ဓ)လေလ်ဖုညာမျယ်မယ်ပယ်သယ်. ကညံရံယံဖိုပယ်သယ်. ဒီမိယံ ကွံဒ်ထုံဒ်ဖှာနေဝဲဒတ်လံယံ.

(မြိုင်ကြီးငူဆရာတော်) ဟဲဖှာကပံယံ. ပွယ်သိတ်ညာအာဝဲ. ခါကနေသ်အီယံမံယံမယ်ကဲဖံတ်ကဲ. မယ်ခွေဒ်ဖံတ်ခွေဒ်ယသ်နေသ်. အိုတ်ဝဲဒတ်ခါ (ပြည်ထောင်စုမြန်မာနိုင်ငံ) ဒွဲကိုပူယံအိုတ်ဝဲ (ဗုဒ္ဓဘာသာ) ကညံဖိလေလ်လဲသ်. လုံညာခါလီအိုတ်ပလ်ဝဲ. ခါအီယံနသ်ကေ. အိုတ်ထံဘိုလီ. လုံဒီနေတ်ဒေါဒ်ဒေဒ်သောဒ်. သမဲတသ်ပနံတ်တတးတ်ဒေါဒ်. ဘောဒ်ထံတ်ပလ်သောဒ်မေသ်ဝဲလံယံ.

ယိုနေတ်မံယ်. ကွဲဒီဝ်ကွဲဒါလေလ်ဖုညာ. မျယ်မယ်ကညံဒီပယ်သယ်.
 ကွဲဒီဖှာထံတ်ဝဲ. တသ်တဲဘတ်အတံယ်. လဲဒ်အူနီဒ်တာခံတ်ထေဒ်. မယ်လောလ်
 ကွဲဒီဖှာထံတ်ဘတ်မေသ်ဝဲဒတ်လံယ်. ကွဲဒ်ဝဲ (ပြည်တော်ဝင် ဓမ္မပဒဝတ္ထုတော်)
 နေတ်ဟီနေအဒို.(အဂ္ဂမဟာပဏ္ဍိတ.အရှင်စန္ဒိမာ.ဓမ္မပဒဝတ္ထုတော်ကြီး. သာသနာ
 ရေးဦးစီးဌာနထုတ်. ဓမ္မပဒအဋ္ဌကထာ.မြန်မာပြန်ကျမ်း) ပလ်အဓိကဒ်. လုံအဂယ်
 တရတ်ဒိုတ်. ကစသ်ဖုညာကွဲဒ်လေလ်တရတ်သေတ် (ဓမ္မပဒ) လေလ်ဒေါဒ်
 တကွဒ်. လေတ်လယ်ဖဒ်လိုကွဲဒ်ဟီနေယိုမဒ်တာပတံသ်. ကွဲဒ်နံတ်ပလ်ထံဝဲလံယ်.

ဘဒ္ဒန္တ . သုဇန.

မြိုင်ကြီးငူဆရာတော်.

မြိုင်ကြီးငူအထူးဒေသ.

၃.၈.၂၀၀၀

ဟီနေကွဲဒ်အဒိုလေလ်ဖုညာ

- | | |
|----------------------------------|------------------------------------|
| ၁။ သင်္ဂဇာဆရာတော်၏ | ဓမ္မပဒပါဠိတော်နိဿယ |
| ၂။ အရှင်စန္ဒိမာ၏ | ဓမ္မပဒဝတ္ထုတော်ကြီးငါးတွဲ |
| ၃။ သာသနာရေးဦးစီးဌာနထုတ် | |
| | ဓမ္မပဒအဋ္ဌကထာမြန်မာပြန်ကျမ်းငါးတွဲ |
| ၄။ ဦးမြင့်ဆွေ(မဟာဝိဇ္ဇာ-လန်ဒန်)၏ | ဓမ္မပဒ |
| ၅။ မာဏဝ၏ | ဓမ္မပဒဝတ္ထုတော်များ |
| ၆။ သံသရာခရီးသည်တစ်ဦး၏ | ကလေးတို့အတွက် ဓမ္မပဒ |

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

၉။ ပါမဝင်.အဆဲခ်

(၆)

ဗိဇ္ဇာလပါဒက . သဲထိပဒ်ဒိုတ် . ဝိဒ်ထူဒ်

ကစသ်ယွယ်နေတ်. သယ်ဂူထွီဒ်ကံသ်. စေယ်တဝိယ်ဖျသ်ပူယ်ဆိတ်နံယ်အိုတ်
ခုတ်ဒေဒ်ဝဲခါ. အကျ်ပျူဒ်ဝဲ (ဗိဇ္ဇာလပါဒက) သဲထိတဂယ်ဃို. (မာဂ မညေထ
ပုညဿ) စဒ်ထံတ်မေဒ်တေယ်သနယ်တံယ်ဟောဖှာဝဲဒတ်လံယ်.

ပျိဒ်ခိုဒ်ပယ်ကဲသဒ်

အနွိဒ်မောဒနယ်တရော

ကနီယ်မုသ်ဒေါဒ်. ခူဝေသ်ဖိုဖုညာနေတ်. ကစသ်ယွယ်ဒးဒ်သံကမူးသ်
ခဲလးသမယ်ဘူတ်ဝဲ. မေယ်ခိုတ်လံယ်. ကစသ်ယွယ်နေတ်. လုံဖဲလလ်အတးဟော
ဖှာနေဝဲအနွိဒ်မောဒနယ်တရောလံယ်.

တကက်သေတ်ငုံ.

ဟေတ်လံယ်မယ်ဘူတ်ဝဲခါနေတ်.

၁. နံသ်စသ်လံယ်မယ်ဘူတ်. လုံပွယ်ဂယ်မေတကဲဒ်တိုနေဝဲ. ကံကံက်ဘတ်
ကောဒ်ဃတ်. စုကဝဲယ်ပျိဒ်စီဒးဒ်ပွယ်. ခေပွယ်ကမူတကောဒ်ကလးပွယ်
ဝဲလံယ်.

- ၂. နံသ်စသ်ခံ. တမယ်ဘူတ်. မးလုံပွယ်မယ်ဘူတ်တဲဒ်တိုဝဲနတ်. ကဲထံတ်ဘတ်ကောဒ်ဃတ်. ခေဘတ်ပွယ်ရိုအိုတ်လးပွဲယ်. စုကဝဲယ်ပျီဒ်စီဒးဒ်ပွဲယ်တအိုတ်ဝဲလံယ်.
- ၃. နံသ်စသ်တမယ်ဘူတ် လုံပွယ်ဇံယ်မယ်ဘူတ်. တတဲဒ်တိုနဝဲနတ်. ကဲထံတ်ဘတ်ခေပွယ်တမူတကောဒ်တအိုတ်. တိုဝဲဖွတ်တတးသ်တနဒ်သေဝဲလံယ်.
- ၄. နံသ်စသ်သေတ်မယ်ဘူတ်. ပွယ်သေတ်မးမယ်ဘူတ်. တဲဒ်တိုဝဲနတ်. ကဲထံတ်ဘတ်ကောဒ်ဃတ်. ကယယ်. ကထို. ကလဒ်. ကလံသ်. သေတ်တကဒ်.စုကဝဲယ်ပျီဒ်စီကူလးဒးဒ်ပွဲယ်ဝီယ်.ခေဘတ်ပွယ်ရို. တမူတကောဒ်ပေါရဒ်. အာဝဲဒတ်လံယ်. ဟောဖှာဝဲဒေဒ်နတ်လံယ်.

စံတ်ထီထိုတ်ခံယ်တသ်သေပွယ်

နတ်ဘွံ.

ဒးဒ်ပံညာ. စံတ်ထီကွသ်စိုတသ်သေ. လးပွဲယ်အိုတ်ဝဲ. ပေါလ်ခွါတဂယ်နတ်. ဟူဘတ်ဝဲ. ကစသ်ယွယ်ဟောလံယ်. အနူဒ်မောဒနယ်တရာဘွံ.

ဘူတ်ကယ်ဟေတ်ဝဲ. အကျိုအိုတ်တကူဒ်. လံယ်တမုံအဒ်အံအိုတ်ဝဲဒိုတ်မဒ်. အကျိုခီမျိုဝီယ်ကဲလးလ်မေသ်ဝဲ. ဘူတ်ဘာဖုညာ. ယကမယ်ဘူတ်လံယ်ဆိုမိုတ်ဝဲဝီယ်ဘွံ.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇုံ.

ကစသ်ဒိုတ်သေတ်နတ်. ခဲဂံယ်မုသ်ဝါ. တူသ်လောလ်လူယ်ခယ်နေလသ်. ကစသ်ပွဲသ်. မေယ်ဒိုတ်တသ်ဘူတ်တကေယ်. ကစသ်.

တကတ်ဇုံ.

နဝဲကဟီသံခါဆဲဒ်အာလဲတ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇုံ.

ကစသ်ဒိုတ်ဒးဒ်. သံကမူးသ်ခဲလးသ်. လိုတ်ဘတ်သဒ်ဝဲလံယ်ကစသ်. ပတီရှံဒ်ဝီယ်ကေယ်ဝဲဒတ်လံယ်. ပေါလ်ခွါနတ်. ဟာကေယ်တုယ်ဝီယ်. လုံဝေသ်ပူယ်ဟဒ်လဲဒ်ဝဲကွဲကောဒ်ဘို. မိုသ်ပသ်ခဲလးသ်ကောဒ်ဂယ်ဒဲဒ်သေတ်ဇုံ.

ယယ်နတ်. ခဲဂံယ်ကောလ်ဂံသ်. ယွယ်ဒးဒ်သံကမူးသ်ခဲလးသ်. တမံသ်ပေဒ်ပလ်ဝဲမေယ်ဒိုတ်လံယ်. မိုသ်ပသ်သေတ်နတ်. ဖဲဒတ်မယ်ကဲဝဲတမျဒ်. ဟီမူဒါ.

ဘူတ်ဘာမယ်စးယ်လသ်မယ်. ဝဲသေတ်နေတ်. မေသ်တသ်လံသ်တဆူဃံ. ပကပူ
ပံမယ်ဘူတ်ဝဲမယ်. လုံမေယ်ဒိုတ်ဂံသ်. ပလံသ်လိုတ်ဒတ်. ဟုသဒ်. သို. အီသတ်.
စဒ်ထံတ်ပျီဒ်စီတကွဒ်. ထးနံလ်မယ်ဘူတ်တကောဒ်စးယ်လသ်. ကောဒ်ဂယ်မယ်
နိုဆောယ်ဝဲလံယ်.

ပလ်သဒ်ညဒ်ဝဲသဲထီပဒ်ဒိုတ်

နေတ်ဘွံ. သဲထီတဂယ်နေတ်.
ပွယ်နိုဆောယ်တသ်ကစသ်. ဟဲတုယ်နံသ်စသ်ဟိတ်မဲလ်ညာဘွံ.
ပွယ်ဝဲအီယ်. ဖဲနံသ်စသ်မယ်ကဲဝဲ. သံကမ္မးသ်. တဟာကေယ်တမံသ်ပေဒ်.
ခုဝေသ်ခဲလးသ်. ဒေဒ်ကဖွံတ်နဒ်. ဟဒ်လဲဒ်မယ်တဲဝဲလံယ်. သဒ်ထံတ်ဝဲဃို.
ဟဲစောလ်နဝဲ. တသ်ဘူတ်ခွဲဒ်နေတ်တဲဝီယ်. ဒးဒ်စုသးဘို. ဖဲပတ်ဝဲ. ထးနံလ်
မယ်ဘူတ်နေဝဲ. ပဲသူခွီ. ပဲကျီ. စဒ်ထံတ်ဖုညာ. ဒေဒ်နေတ်သောဒ်. ထးနံလ်
ဟေတ်မယ်ဘူတ်နေဝဲလံယ်ဃိုမံယ်. စဒ်ဝဲဖဲခါနေတ်ဘွံ. မေသ်ဝဲသဲထီမီယ်. ပွယ်
ကောဒ်ကေယ်ဝဲလုံ. (ဗိဇ္ဇာလပါဒက) လံယ်.
နိုဆောယ်တသ်ကစသ်ပေါလ်ခွါနေတ်.
လုံပွယ်ဂယ်ဘူတ်ဘာ. ပလ်ဖိုတ်ဝဲတပူဃံ.
(ဗိဇ္ဇာလပါဒက) သဲထီဟေတ်မယ်ဘူတ်တကွဒ်. သဒ်သဒ်ပလ်လံယ်ဆဲနေဝဲ
လံယ်.
သဲထီနေတ်. ကွသ်ဝဲပေါလ်ခွါမယ်နေတ်ဝီယ်.
ပွယ်ဝဲအီယ်. ယဟေတ်မယ်ဘူတ်ပျီဒ်စီ. ဘတ်မဒုပလ်စဲတ်ဃလ်ဝဲလဲတ်.
ဆိုမိုတ်ထံတ်ဝီယ်. တဲဝဲအခေပွယ်.
နဝဲဇုံ.
လဲယ်ကတ်မံယ်.
ပဒ်သဲဒ်ဒးဒ်ယဟေတ်မယ်ဘူတ်ပျီဒ်စီ. ပွယ်ဝဲအီယ်. ကတဲမယ်ဝဲဒေဒ်လဲတ်.
နလဲယ်သီကွသ်မယ်နံတ်ဝီယ်ဟာကေယ်တဲပျဒ်ယယ်မံယ်.
မယ်လောလ်ဝီယ်. ပွသ်လဲယ်ဝဲလံယ်.
နိုဆောယ်တသ်ပေါလ်ခွါနေတ်.
ဖဲမေယ်ဒိုတ်အိုတ်ရဲသ်ကွဲယ်မယ်ဝဲခါ.

သဲထီဖဒ်ဒိုတ်. ကျိုအိုတ်အာဒတ်ဝဲ. ပညိတ်နေဝီယံ. ယယ်ကူဒ်. ကိုတ်.
မေယ်ဒိုတ်စဒ်ထံတ်မယ်ဝဲခါ. သဲထီဟေတ်မယ်ဘူတ်ဝဲ. ဟုသဒ်. နိုတ်သိုတ်ကူဒ်.
ကတိုတ်ခိတိုတ်. ထးနံလ်မယ်လံယံ. ရဲတ်ကွဲယံဖဲနေဝဲခဲလးသ်လံယံ.

ကမယ်သီဆို့မိုတ်ဝဲ

ပွယ်လဲယံတသ်ကစသ်. ဟာကေယ်ဟုယ်. တဲပျဒ်ဝဲသဲထီဂေသ်ကျိုယံခဲလးသ်
လံယံ.

ယဲထီဟူဘတ်ဝဲ. တသ်တဲဒေဒ်နေတ်ဘွံ.

ပေါလ်ခွါဝဲနေတ်.

မေသ်လုံပွယ်အာဂယ်ကွာ. မေတဲဖွာကဲဒ်ယဲဒ်ဒုတ်ဒွဲတ်ယယ်.

ဖဲနေတ်လံယံ. ယကမယ်သီကွေလ်ဇံယံ. ဆိုမိုတ်ဝီယံ. လုံကူကယ်ဖဲလလ်ပလ်
ဂူသုတ်ဒ်. ဟဲဝဲလုံပွယ်ဖဲတသ်အိုတ်ကွာနေပလ်လံယံ.

နီဆောယ်တသ်ပေါလ်ခွါနေတ်.

ယွယ်ဒးဒ်သံကမူးသ်. မယ်ဘူတ်ဝီယံဘွံ.

ဒေဒ်အီယံမံယံပတီရံဒ်ထံတ်ဝဲလံယံ.

ကူသ်ဒိုတ်ထံယွယ်ကစသ်ဇံ.

ကစသ်ပွဲသ်နေတ်. တဲဒ်တိုပွယ်ကမူးသ်ခဲလးသ်ဝီယံ. မယ်ဝဲဘူတ်ဘာလံယံ.
ဖဲမယ်ဘူတ်ခါ. ဘတ်တနံယံဖဲမယ်ကဲ. ရှယ်ဝဲတနံယံ. အိုတ်အာဘဖတ်ဘူတ်ဘာ
မယ်ဝဲဖုညာ. အကျိုဘွံဒ်အာကဲထံတ်ဒတ်ဝဲမံယံကစသ်.

ပတီရံဒ်ကလုသ်သံတ်သဲထီဖဒ်ဒိုတ်ဟူဘတ်ဝဲနေတ်.

ယယ်နေတ်မေသ်ပွယ်အီယံ. မေတဲဝဲသဲထီမဒုမတဂယ်. ဒးဒ်စုသးဘိုတစဲဒ်ဖို
မယ်ဘူတ်ဖို. ကတဲဖဒ်အောဒ်ယမီယံယသဒ်ဆိုမိုတ်ဘတ်. မေဟူဝဲဒတ်. ယကမယ်
ဘီဇံယံ. ဟဲဝဲမံယံ. ခါအီယံတအောဒ်ဖွာယမီယံယသတ်. ခဲလးသ်ပွယ်ဘူတ်တသ်
ကစသ်ဖုညာကျိုဘွံဒ်ကဲထံတ်ဘတ်လသ်တကေယ်ပတီရံဒ်ဝဲလံယံ. ယယ်အီယံ.
ပေသ်ကျိုယံဒေဒ်ဝဲပွယ်သူယ်တောယ်ကံတဂယ်ဖဲဒိုတ်ယတသ်ကမတ်. မေတဃေ
ကညာ. ဝီသဒ်စူယံကေယ်မံယံ. လုံယဒိုတ်သတ်ဃီ. လံကဖူဒ်ဝဲလံယံဆိုမိုတ်ဝီယံ.

(ဗိဠာလပါဒက) သဲထီဖဒ်ဒိုတ်နေတ်. သုံဒ်ဘိုဒ်သဒ်လုံ. ပွယ်နီဆောယ်တသ်
ကစသ်ပေါလ်ခွါခံတ်ထေဒ်.

နဝဲပေါလ်ခွါဇံ.

သဒ်ကညံယီဝီသဒ်စူယံ. သီခတ်ကေယံယယ်မံယံ. ယေကညာဝဲလံယံ.
ကစသဲသဲထီဇံ.
ဂေသ်ကျိယံမဒုအိုတ်ဝဲဒေဒ်လဲတံ. သီကွသ်စဒ်ကဒါဝဲ.
သဲထီခံတဲပျဒ်လာဒါဝဲ. ဂေသ်ကျိယံခဲလးသ်လံယံ.

သဲထီဖဒ်ဒိုတ်သောတယ်ပယ်တီယံဝဲ

ကစသ်ယွယ်နေတ်. မေသ်ဝဲတသ်အိုတ်သဒ်. ထိတ်ဘတ်ဝဲယို. သီကွသ်ကံတ်
စဒ်ကွသ်ဒေဒ်ဝဲနေတ်မံယံ.
နီဆောယ်တသ်ကစသ်ပေါလ်ခွါနေတ်.
စဒ်လုံနံသ်စသ်. ကနတ်ဘတ်တရာဝီယံ. တုယံလုံခါအီယံ. ကဲသဒ်ဂေသ်
ကျိယံခဲလးသ်ရှံဒ်ပျဒ်ထံတ်ဝဲလံယံ.
ကစသ်ယွယ်. စဒ်ဝဲဒတ်လံယံ.
တကတ်သဲထီဖဒ်ဒိုတ်ဇံ.
နဝဲသဲထီဖဒ်ဒိုတ်နေတ်. ဒေဒ်အီယံလံတ်တဲမယ်နေတ်မေသ်လံတ်ဇံယံ.
ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇံ.
ဒေဒ်နေတ်အတး. တဲမယ်ဝဲနေတ်မေသ်မံယံကစသ်.
တကတ်သဲထီဖဒ်ဒိုတ်ဇံ.
တသ်လုံဘူတ်ဘာနေတ်. မေသ်ကစဲဒ်ဖိုလံယံ. ဆိုမိုတ်ဆေဒ်ကမတ်ဘတ်
တဂေယံ. မေသ်တစဲဒ်ဖိုသေတ်နသ်ကေ. ဆိုမိုတ်ဆေဒ်ဘတ်တဂေယံ. ပံညာ
အိုတ်ဝဲပွယ်နေတ်. မယ်ဝဲဘူတ်ဘာဖုညာ. ထီလံယံစံယံဝဲ. တတိုတ်တတိုတ်ယို.
အောဒ်ကံတ်ပလ်အိုတ်. ကတီယံဖဒ်ဒိုတ်သေတ်နသ်ကေ. ပွယ်လံယံနေသေဝဲ
သောဒ်. မေသ်တစဲဒ်ဖိုဝဲ. ဘူတ်ဘာသေတ်နသ်ကေ. ပွယ်ခွေကဲဝဲခဲလးသ်မေသ်
လံယံ. ကဲဝီယံလုံဖဲလလ်မေဒ်တေယံသနယ်တံယံဟောဖှာဝဲဒတ်လံယံ.

အနေဒ်ချိုဒ်မေဒ်တေယံသနယ်တံယံ

မာဝ မညေထ ပုညာဿ၊
န မနံ အာဂမိဿတိ။
ဥဒမိန္ဒုနိ ပါတေန၊
ဥဒကုမ္ဘောဝိ ပူရတိ။
ဝီရော ပူရဟိ ပုညဿ၊
ယောကံ ယောကမ္ပိ အာဝိနံ။

အခံလုံပကညံ

... ဘူတ်ဘာနေတ်. မေသ်တစဲဒ်ဖိုလံယ်. ဆိုမိုတ်ဆေဒ်
ဘတ်တဂေယ်. ထီလံယ်စံယ်ဝဲ. တတိုတ်တတိုတ်ဖိုယို.
ကတီယ်ဖဒ်ဒိုတ်ပွဲယ်လံယ်ပုသ်ဘတ်ဝဲသောဒ်. ပံညာ
အိုတ်ဝဲပွယ်နေတ်. ဘူတ်ဘာဖုညာတစဲဒ်ဖိုတစဲဒ်မယ်
ဘူတ်ဟီဖိုတ်ကေယ်ဝီယ်ဘူတ်ဘာဖုညာပွဲယ်ထံတ်ဝဲဒတ်
လံယ်.

လိုတ်ယေဝဲအခံပညံ

... ယယ်နေတ်မေသ်မယ်ဝဲ. ဘူတ်ဘာတစဲဒ်ဖိုလံယ်မေသ်
ဝဲဘူတ်တစဲဒ်ဖိုနေတ်. ဂေသ်ရှယ်ဝဲယို. တမေသ်လုံ
ဘျံဒ်ကျိကဲထံတ်တနေသ်ဝဲမံယ်. မေသ်ဝဲဘူတ်လံယ်
တစဲဒ်ဖိုယိုတမေသ်လုံကထီတ်ဖိုကဒါယယ်. ယယ်နသ်
ကေမေသ်ဝဲ. ဘူတ်လံယ်တစဲဒ်ဖို. တမေသ်ဝဲတထီတ်
ဖိုဘတ်မံယ်. ဆေဒ်ယေလ်ဘွံမဒ်. ကဟေတ်ကဒါယယ်.
အကျိဘျံဒ်ဖိုတ်မေသ်လဲတ်. စဒ်ထံတ်ဘူတ်ဘာနေတ်.
ဆိုမိုတ်ဆေဒ်ဒတ်တဂေယ်. အဒိုအူပမယ်. ထီလံယ်
စံယ်. တုယ်လုံအတိုတ်အာဝဲဘွံ. ကတီယ်ဖဒ်ဒိုတ်သေတ်
ပွဲယ်ကဲဝဲသောဒ်. ဒေဒ်နေတ်မံယ်. ပံညာအိုတ်ပွယ်
နေတ်မေသ်ဝဲတစဲဒ်ဖိုဘူတ်ဘာတကွဒ်. ဂယ်စဲဒ်စဲဒ်ကွဒ်
စးဒ်မယ်ဘူတ်. ဆီပူပွဲယ်ကဲထံတ်ကေယ်ဝဲဒတ်လံယ်.

မေသ်မေဒ်တေယ်သနယ်တံယ်ကတးသ်ဘွံ. (ဗိဠာလပါဒက) သဲထီဖဒ်ဒိုတ်
နေတ်. တုယ်ဝဲလုံသောတယ်ပဒ်တီဒ်ဖိုယ်လံယ်. ဝီယ်ဒေါဒ်ပွယ်အာဂယ်ဖုညာ
သေတ်နသ်ကေ. နေသ်ဘတ်ဝဲအကျိတရာခဲလးသ်မေသ်လံယ်.

(ဗိဠာလပါဒက) သဲထီပဒ်ဒိုတ်ဝိုဒ်ထူဒ်ဝီယ်လီ



(၇)

(မဟာဓနကုန်သည်) ခိုခံထွက်

ကစသ်ယွယ်နေတ်. သယ်ဝူတ္တိဒ်ကံသ်. စေယ်တဝိုယ်ဖျသ်ပူယ်. ဆိတ်နံယ်
အိုတ်ဒေဒ်ဝဲခါ. အကျပျူဒ်ဝဲ (မဟာဓနကုန်သည်) ယို. (ဝါဏီဇောဝ ဘယံမဂ္ဂံ)
စဒ်ထံတ်မေဒ်တေယ်သနယ်တံယ်ဟောဖှာဝဲလံယ်.

**ပျိဒ်ခိုဒ်ပယ်ကဲသ်
ကလဲယ်ဓယီ (ကုန်သည်) တဂယ်**

ဝဲသယ်ဝူတ္တိဒ်ကံသ်ပူယ်နေတ်မိယ်လုံ (မဟာဓနကုန်သည်) အိုတ်ဝဲတဂယ်
လံယ်.

တသ်ဟုတ်ယဲသ်ကယယ်ဖျညာသေတ်နေတ်. ကဟုတ်ကမူလ် (မဟာဓန
ကုန်သည်) ဟိတ်. အိုတ်ခေါဒ်ကွသ်ဝဲ. တသ်ဆးကတံသ်. အခွေဒ်အခါနေတ်
လံယ်. ခွေဒ်တနေသ်ဝဲမယ်သဒ်မေသ်လံယ်.

နေတ်မံယ်. တနီယ်မုသ်ဒေါဒ်.

(ကုန်သည်) နေတ်ဒးဒ်လေတ်အိုတ်. ယဲသ်ကယယ်တံတ်ထံတ်ပျိဒ်စီ. လုံပွဲယ်
ပွဲယ်ဝီယ်လဲယ်လုံနဲသ်သံသေတ်အိုတ်တဲပရးပတီရံဒ်ကွးဝဲလံယ်.

ကစသ်သေတ်ဇုံ.

ကစသ်ပွဲသ်အီယ်လုံတသ်လံသ်နေတ်ကလဲယ်ကူဆာဝဲတသ်မေသ်လံယ်လုံ
ကလဲယ်လံသ်နေတ်ကလဲယ်ကူဆာသ်နဲသ်သံဖျညာ.

တပူယ်သံဒးဒ်ကစသ်ပွဲသ်. လဲယ်ကညဒ်ဃုလ်ကဲလံယ်. လုံကွဲယ်တံယ်.
 မေယ်ခိုတ်ဂံသ်. ဒေဒ်တလံယ်သုံဒ်သောဒ်. ကစသ်ပွဲသ်ကဟီမူဒါ. မယ်ဘူတ်
 ဘာဝဲခဲလးသ်လံယ်. ကစသ်သေတ်ဇုံ.
 ဟူဝဲတသ်တဲကွးပရးဒေဒ်နေတ်ဘုံ.
 သံကမ္မးသ်ယဲသ်ကယယ်သေတ်ဒးဒ် (မဟာဓနကုန်သည်) တပူယ်သံလဲယ်
 ပတ်ဃုလ်ဝဲဒတ်လံယ်.

(မဟာဓနကုန်သည်) ဒးဒ်တသ်ဟုတ်ယဲသ်ကယယ်

တသ်ဟုတ်ယဲသ်ကယယ်သေတ်နေတ်. သီတ်ညာဝဲ(မဟာဓနကုန်သည်)
 ကထွဲဒ်ခယီဃို. လုံကလဲယ်ကွဲအိုတ်ဝဲ. ပွသ်တဘေတ်ပူယ်. လဲယ်ပလံသ်ကျီယ်
 အိုတ်ခေါဒ်ပလ်ဝဲလံယ်.

(မဟာဓနကုန်သည်) ဒးဒ်သံကမ္မးသ်ယဲသ်ကယယ်သေတ်. မေသ်ဝဲကွဲခယီ
 စေယ်အတးဟဲဝဲဒတ်. လုံပွသ်ကတံသ်အိုတ်. တဝံတဖူးတ်နေတ်. ချဒ်စခါပတုံလ်
 အိုတ်ဘွေဒ်. ပျေတ်ကတံယ်ဝဲလေတ်သေတ်မေသ်လံယ်.

ဖဲကယ်လဒ်ဆးကတံသ်. သံကမ္မးသ်သေတ်ဂံသ်. မေယ်ခိုတ်ဒေဒ်ဝဲ. တပွဲလံယ်
 သုံဒ်ပျူဒ်စူဒ်ကတံယ်မယ်ဘူတ်ဝဲလံယ်.

လုံပွသ်ပူယ်. ခေါဒ်ပလ်တသ်ကစသ်. တသ်ဟုတ်ဖုညာ.

ဇုံတ်ဇေယ် (မဟာဓနကုန်သည်) တဟဲနံဘုံယေလ်ခိုတ်မေသ်လံယ်. သုလဲယ်
 ဃုကွသ်ကတ်မံယ်. မေသ်ပွဲယ်နီယ်ပွဲယ်သံ. လုံတဝံခွးကဟဒ်ထွဲဒ်ထံတ်ဝဲလဲတ်.
 ပွသ်လံယ်ဝဲတသ်ဟုတ်ပွဲသ်ဖိုတဂယ်လံယ်.

တသ်ဟုတ်ပွဲသ်နေတ်. နုံလ်လုံတဝံပူယ်. စဒ်ဝဲတဝံပူယ်အိုတ်ဂိုယ်မံတ်ခွါတဂယ်
 လံယ်. ဂိုယ်မံတ်ခွါဇုံ.

(မဟာဓနကုန်သည်) ခါဆေဒ်ယေလ်မုဒ်ကဟဒ်ထွဲဒ်ဝဲဖဲတဝံအီယ်လဲတ်.
 ဒီသံသးသံတလးဝီယ်ဘုံကဟဒ်ထွဲဒ်ထံတ်ဝဲလဲတ်မံယ်.

ဘတ်မဒုနစဒ်ဝဲဒတ်လဲတ်.

ဝဲဒတ်သေတ်နေတ်. ကခေါဒ်တမူလ် (မဟာဓနကုန်သည်) လုံပွသ်ပူယ်
 ပလံသ်. အိုတ်ခေါဒ်ပလ်ဃလ်ဝဲလံယ်.

မေဒေဒ်နေတ်. နကေယ်ဇေယ်. တယေလ်လးယ်မံယ် (မဟာဓနကုန်သည်)
 ကဟဒ်ထွဲဒ်ဝဲလုံတဝံပူယ်လံယ်. တဲဝီယ်ပွဲကေယ်ဝဲဒတ်လံယ်.

ဝိယံဘုံတဝံဇိကစသ်. ဆိုမိုတ်ဝဲဒတ်.

ကဘတ်မယ်ဒေဒ်လဲတ်.

ယယ်နေတ်ကဘတ်ကြံတာဝဲ. တသ်ဟုတ်တကွဒ်လံတ်ဇေ. မေတမေသ်.
(မဟာဓနကုန်သည်) လံတ်. လဲယ်ဒေဒ်တဂေယ်ဘတ်တာဃလဲဝဲလံတ်ဇေ.
ဆိုမိုတ်ဝိယံ. တသ်ဆိုမိုတ်အိုတ်ဖှာဝဲတမိယံဒေါဒ်.

မေသ်ယယ်နေတ်. တသ်ဟုတ်သေတ်တသ်လိုတ်. ယမယ်ဒးဒ်ပွဲယံနေမေသ်
မဒုအဘျံဒ်အဖိုတ်ကအိုတ်လဲတ်. ဒိုတနေလ် (မဟာဓနကုန်သည်) ယိုသံကမူးသ်
ယဲသ်ကယယ်. အံတ်အံဘတ်ကိုသ်ဂံယ်တအိုတ်မေသ်ဝဲဒတ်လံယ်. ဟေတ်ဒုံဒ်
သီတ်ညာ (မဟာဓနကုန်သည်) မဒ်ကကြးဒ်ဝဲဒတ်လံယ်.

ဆိုမိုတ်ဝိယံလဲယ်လုံ (မဟာဓနကုန်သည်) အိုတ်ကံသ်စဒ်သီကွသ်ဝဲလံယ်.
ကစသ်ကိုယ်သဲယံဇုံ.

ပွဲယံနီယံပွဲယံသံဘုံ. ကဟဒ်ထွဲဒ်ထံတ်ဝဲလဲတ်.

ဝဲသေတ်နေတ်. စဒ်ဖဲခါအီယံ. သးသံဘုံကဟဒ်ထွဲဒ်လဲယ်ဝဲမံယ်.

ကစသ်ကိုယ်သဲယံဇုံ.

ကနတ်ယတသ်တဲမံယ်. ဖဲပွသ်ပူယံအီယံ. တသ်ဟုတ်ယဲသ်ကယယ်သေတ်.
ကစသ်သေတ်မေဟဲ. ကလူတ်တမူလ်ခေါဒ်ပလ်ပလံသ်ဝဲမံယ်. တမိုတ်အဲတ်
သဒ်လဲယ်ဝဲဒေဒ်မံယ်ကစသ်ကိုယ်သဲယံဇုံ.

နဝဲပေါလ်ခွါဇုံ.

မေသ်တသ်နေတ်. နသီတ်ညာဝဲဒေဒ်လဲတ်.

ကစသ်ကိုယ်သဲယံဇုံ.

လုံတသ်ဟုတ်သေတ်ကွာ. မုံလ်ဒုံဒ်ဒဲဒဲဒဲယယ်. တသ်ဟုတ်အိုတ်ဝဲတဂယ်.
လုံအဝဲအိုတ်ဟူဘတ်ဝဲပရးမေသ်လံယ်.

မေဒေဒ်နေတ်. ဝဲသေတ်တဆဲဒ်လဲယ်. ကကေယ်ကဒါလုံဟီတ်လံယ်. တဲဝိယံ
ဆဲဒ်အိုတ်ဝဲဖဲတဝံနေတ်လံယ်.

တသ်ဟုတ်သေတ်ဖုညာ (မဟာဓနကုန်သည်) တဟဲဒေဒ်ယေလ်ဝဲယို.

ပွသ်လံယ်ဟဲကွသ်ကံတ်စဒ်ဒေါဒ်ဝဲ. ကကေယ်ကဒါလုံဟီတ်လံယ်. သီတ်ညာ
ဝဲဘုံ. တသ်ဟုတ်သေတ်တကွဒ်. ဟဒ်ထံတ်လုံပွသ်ပူယံ. လုံကဟာကေယ်ကွဲ.
ခေါဒ်ပလ်ဒေါဒ်ဝဲလံယ်. တဝံဇိသီတ်ညာဝဲ. ကကေယ်ကွဲပွယ်ခေါဒ်. တဲပျဒ်ဒေါဒ်ဝဲ.
(မဟာဓနကုန်သည်) ဆိုမိုတ်ဝဲဒတ်. ယအိုတ်ဖဲတသ်လံသ်အီယံနသ်ကေ.

ဘတ်ကိုသံဂံယ်တအိုတ်. စုကဝဲယ်ပျီဒီ. ပတ်ဝဲကူလးဒးဒ်ပွဲယ်. လုံညာသေတ်
တလဲယ်. လုံဟိတ်ငံယ်တကေယ်ကဒါ. ကအိုတ်ဒေဒ်ဝဲဖဲအီယ်လံယ်. ဆိုမိုတ်ဝီယ်.
လဲယ်လုံသံကမ္ဘးသံသေတ်အိုတ်.

ကစသံသေတ်ဇုံ.

တသ်ဟုတ်သေတ်နတ်. ကအိုတ်ခေါဒ်လူတ်တမူလ်. ကစသံပွဲယ်ဂံသ်. လုံညာ
ကွဲပွသ်ပူယ်ခေါဒ်ပလဲဝဲလံယ်. ကေယ်ကဒါလုံဟိတ်ဆိုမိုတ်. တသ်ဟုတ်သေတ်
သီတ်ညာဝဲ. ကေယ်ကွဲလဲယ်အိုတ်ခေါဒ်ပလဲဒေါဒ်ဝဲ. ယိုနတ်မံယ်.

ကစသံပွဲယ်. တလဲယ်တကေယ်ဒေဒ်ဝဲ. ကအိုတ်ဖဲအီယ်ဒေဒ်မေသ်လံယ်.
ဖဲအီယ်မိုတ်အိုတ်သဒ်. ကစသံသေတ်ဖုညာ. တပူယ်ဃံဒးဒ်ကစသံပွဲယ်. အိုတ်ဝဲ
ကဲမံယ်. မေကေယ်ကညဒ်သဒ်. ဆယ်တဒ်အိုတ်ဖုညာ. လုံကစသံသေတ်. တသ်
အဲတ်ဒေါဒ်အတးမယ်ဒတ်ငံယ်ကစသံသေတ်ဇုံ. ပတီရှ်ဒ်ဝဲလံယ်.

တကတ်ဇုံ.

မေဒေဒ်နတ်. ဝဲသေတ်ကကေယ်ကညဒ်လံယ်. တဲဝီယ်.

သံကမ္ဘးသံယဲသ်ကယယ်. ဟာကေယ်ဝဲလုံ. သယ်ဂူတ္တီဒ်ကံသ်. စေယ်တဝိုယ်
ဖျသ်ဝီယ်. ဘာလံယ်ကစသံယွယ်. ဆိတ်နံယ်အိုတ်ဝဲဒတ်လံယ်.

နဲသ်သံယဲသ်ကယယ်ကဲဆံတ်ယဟာတယ် (ပဋိသမ္ဘိဒါပတ္တ)

ကစသံယွယ်နတ်. စဒ်ဝဲနဲသ်သံသေတ်ဖုညာ. ဒေဒ်အီယ်လံယ်.

ဖိုအဲတ်နဲသ်သံသေတ်ဇုံ.

သုဝဲသေတ်နတ်ဒးဒ် (မဟာဓနကုန်သည်) တပူယ်ဃံလဲယ်ခယိတမေသ်
ဝဲယယ်.

ကူသ်ဒိုတ်ထံယွယ်ကစသံကွဲဇုံ.

မေသ်မံယ်ကစသ်. ဖဲကွဲဖဒ်ဖဲနတ်. တသ်ဟုတ်ဖုညာ. အလဲယ်အကေယ်
ဒီပယ်လးသ်အိုတ်ခေါဒ်ပလဲဝဲ (မဟာဓနကုန်သည်) နတ်ဖဲတုယ်ဝဲတသ်လံသ်
ဘတ်အိုတ်ဒေဒ်ဝဲလံယ်. ကစသံပွဲယ်သေတ်ခံ. ဟာကေယ်ကဒါဝဲလံယ်ကစသ်.

ဖိုအဲတ်နဲသ်သံသေတ်ဇုံ.

စုကဝဲယ်ပျီဒီအိုတ်အာဝဲ (ကုန်သည်) နတ်. တသ်ဟုတ်တမူလ်ခေါဒ်ပလဲ
ကွဲပလဲလဲဝဲသောဒ်မေသ်ဂေယ်ဂေယ်. ပွယ်လုံမိုတ်အိုတ်မူသဒ်ဒေဒ်ဝဲတဂယ်နတ်
တဘုံဃံ. သီနေသ်ပွယ်ကဲမေသ်ဝဲ. တသ်စူတ်ပလဲယ်နတ်မေသ်ဂေယ်ဂေယ်.

ယယ်ကစသ်ယွယ်. သယ်သနယ်ဝိုယ်ထာ. နဲသ်သံဂေယ်ဝါဖုညာသေတ်. မေသ်
ဝဲနသ်ကေ. ကံသ်သးကံသ်သေတ်တကွဒ်. ဒေဒ်ဝဲတသ်ဟုတ်အိုတ်ခေါဒ်ကွဲခယီ
သောဒ်. သိတ်ညာဝိယ်. တဂေယ်အးမူဒ်မေသ်ဝဲ. အာကူသိုယ်သေတ်. ကြးဒ်ဒုတ်
ပလဲယ်ရဲဒ်ပူယ်ဝဲနေတ်မေသ်လံယ်. တဲဝိယ်လုံဖဲလလ်မေဒ်တေယ်သနယ်တံယ်
ဟောဖှာဝဲဒတ်လံယ်.

အနုဒ်ဗျူဒ်မေဒ်တေယ်သနယ်တံယ်

ဝါကိဇ္ဇောဝ ဘယံ မဂ္ဂံ

အပ္ပသတ္ထော မဟဒ္ဒဇော

ဝိသံ ဇိဝိတု ကာမောဝ

ပါပါနိ ပရိဝဇ္ဇယေ

အခံလုံပကညံ ... တမူတကောဒ်ရယ်. ပျီဒ်စီရုကဝဲယံပတ်အာမေသ်ဝဲ
(ကုန်သည်) နေတ်ဒုတ်ဒါအယ်တရဲယံအာဝဲကွဲပလဲယ်မေသ်
သောဒ်. မိုတ်အိုတ်မူဒေဒ်သဒ်ပွယ်တဂယ်. တသ်စုတ်နေတ်
ဒုတ်ပလဲယ်ဝဲသောဒ်. ပံညာအိုတ်ပွယ်တဂယ်နေတ်.
တဂေယ်အးမူဒ်ဒုတ်ပလဲယ်ရဲဒ်ပူယ်ကေယ်ဝဲမေသ်လံယ်.

မေသ်ဝဲမေဒ်တေယ်သနယ်တံယ်ကတးသ်ဘွဲ. နဲသ်သံယဲသ်ကယယ်ဖုညာ. ဒးဒ်
(ပဋိသမ္ဘိဒါ) လွိသ်ပါတဘွဲယံကဲထံတ်ဝဲယဟာတယ်လံယ်.

(မဟာကုန်သည်) ဝိဒ်ထူဒ်ဒီယံလီ



(ကုက္ကဋ္ဌမိတ္တမုဆိုး) ခိတ်ထွန်

ကစသ်ယွယ်နတ်. ယယ်စကျီယ်ကံသ်. ဝေယ်လူဝိယ်ဖျသ်ပူယ်. ဆိတ်နံယ်
အိုတ်ခုတ်ဝဲခါ. အကျ်ပျူဒဲမိယ်လုံ (ကုက္ကဋ္ဌမိတ္တမုဆိုး) တဂယ်ဃို. (ပါဏိမှိ
ပါဏမှိ စေ ဝကော နာဿ) စဒိထံတ်မေဒိတေယ်သနယ်တံယ်ဟောဖှာဝဲဒတ်
လံယ်.

ပျိဒ်ခိဒ်မယ်ကဲဆဒ် လံယ်ဆံထွ (ဗူးဇာကံ)

ယယ်စကျီယ်ကံသ်အိုတ်. သဲထီဖဒ်ဒိုတ်တဂယ်နတ်. ဒိုတ်ထံတ်သံဖိုမုတ်
ကနံယ်အိုတ်ဝဲတဂယ်. မိုသ်ပသ်သေတ်နတ်. လုံပြဒ်သဒ်နွီကထးဖံဒိုတ်အိုတ်
ပလ်နေဝဲဒးဒ်ပွဲသ်မုတ်တဂယ်. ခုတ်ကဘဒ်ပွဲအိုတ်ဝဲဒတ်လံယ်.

တနီယ်မုသ်ဒေါဒ်. မုသ်ဃေသ်လံယ်ခါနတ်မေသ်လံယ်. လုံကတေပံဒ်
ကွသ်လံယ်ဝဲလေတ်တဒိုတ်. အိုတ်ကွဲမုသ်ပူယ်အတး. ဟဲနံဝဲဒတ်. လုံလေတ်ပူယ်
နတ်.

တသ်ဃံယ်ညတ်ကဆာဝဲဂံသ်ပလံသ်စောလ်ပလ်ဝဲလံယ်. လေတ်ကစသ်နတ်
မိယ်လုံ (ကုက္ကဋ္ဌမိတ္တမုဆိုး) ဟဲနံဝဲလံယ်.

သဲထီဖိုမုတ်နတ်. ထိတ်ဝဲမူဒ်ဆိုတဘွံဃံ.

တသ်အဲတ်ကွီဒိုတ်အိုတ်ဟဲဖှာထံတ်ဝဲလံယ်. တဲဝဲအပွဲသ်မုတ်.
နလဲယ်ဇံယ်.

ပွယ်နေတ်မေသ်အခါဆေဒ်ယေလ်. ကဟာကေယ်ကဒါစဒ်ဝီယ်. ဟာကေယ်
ငံယ်. ဟေတ်ဝဲဒးဒ်လဲဒ်ဆံယ်တဘွံယံ. မယ်လောလ်ထွဲပွသ်လဲယံဝဲလံယ်. ပွဲသ်
မုတ်နေတ်. လုံအခွဲလဲယံဝဲလုံ. မူဒ်ဆိုအိုတ်တုယ်ဘွံ.

နဝဲမူဒ်ဆိုငုံ.

နကဟာကေယ်ကဒါ. အခါဆေဒ်ယေလ်မဒ်လဲတ်. စဒ်ဝဲဒတ်လံယ်.

တနီယ်ညာ. ဆာတသ်ဃံယ်ညတ်ဖုအီယ်လးသ်ဝီယ်. ခဲဂံယ်လုံ.

ဂံယ်ဂံယ်သံသံခါ. ကဟာကေယ်ကဒါဝဲမေသ်လံယ်.

လုံမဒ်ကြိယ်ပံဒ်ဆူနကထွဲဒ်လဲယံဝဲလဲတ်.

မေသ်ဒတ်ဖဲကြိယ်ပံဒ်ဝဲအီယ်. ကထွဲဒ်ဝဲလံယ်. တသ်တဲဟူဝဲဒေဒ်နေတ်ဝီယ်
ဘွံပွဲသ်မုတ်တိုသ်နံတ်ပလိဝီယ်. ဟာကေယ်တဲပျဒ်ဝဲ. သဲထီဖိုမုတ်လံယ်.

သဲထီဖိုမုတ်နေတ်. လုံကြးဒ်စုကဝဲယ်ပျီဒ်ဝီ. ကူကယ်ဟီပလ်ဖိုတ်ဘိုတ်လံဝ်
ဃလိဝီယ်. လုံခီတနီယ်ဂံယ်ဂံယ်သံသံခါ. လဲထံတ်ကူကယ်လံသ်လီယ်ဝီယ်. တံထံတ်
ထီဒးဒ်နုသ်တဖူးတ်. တပူယ်ဃံဒးဒ်ကုသ်မုတ်သေတ်. ဒေဒ်ဝဲလဲယံလံယ်ဒးတ်ထီ
သောဒ်မယ်သဒ်. လုံမူဒ်ဆိုဟာကေယ်ကွဲ. ခေါဒ်ပလ်ဃလိဝဲလံယ်. (ကုက္ကုဋ္ဌမိတ္တ
မုဆိုး) နေတ်. လုံတဲပလိဝီယ်အတး. ဂံယ်ဂံယ်သံသံနံထံတ်လေတ်ဟာကေယ်
ထွဲဒ်ဝဲလံယ်.

လေတ်လဲယံတလးဘွံ.

သဲထီဖိုမုတ်. ဖေါဒ်ဟုတသ်ဘိုတ်. အိုတ်လုံလေတ်လံသ်ခီ. ဟဒ်လုံခံတ်လူယ်
ပျလ်ထွဲဝဲလံယ်.

မူဒ်ဆိုခဲ.

အဲတ်ဒေမုတ်ငုံ.

မေသ်နယ်မတဂယ်ဖိုမုတ်လဲတ်.

ယယ်နေတ်မေသ်နဝဲအဲတ်ဒေမုတ်. မဒုမဟဂယ်ဖိုမုတ်ဟသီတ်ညာဝဲ. ဟဲပျလ်
ယခီတဂေယ်ကြံတာတဲဝဲလံယ်.

ကစသ်ငုံ.

နယ်နေတ်တမေသ်နကောဒ်ယယ်. ယကစသ်လံယ်ဟဲလူယ်ပျလ်ထွဲဝဲ.

တဲအာတသ်နံမီယ်တဂေယ်. နံဒတ်လုံနကစသ်လေတ်နေတ်. တဲကဒါငံယ်
ယိုမူဒ်ဆိုခဲ. ကြံတာတဲဝဲအဘွံဘွံ.

သဲထီဖိုမုတ်ခဲ.

ကစသ်ဇုံ၊

လုံနံသ်စသ်မဲလ်ညာ. တူယ်ဖှာဝဲတသ်ဃီလဒ်. မယ်သဒ်နပဲတ်တးယ်ဝဲတဂေယ်
မံယ်. တဲဘွံ.

မူဒ်ဆိုခံ.

မုတ်ဖိုဝဲအီယ်. သဒ်အိုတ်ယယ်ဃို. လူယ်ပျလ်ဖိုဝဲမံယ်သီတ်ညာဘွံ.

တေတ်ထံတ်လေတ်ပူယ်. ကေယ်ကွဲဝဲလံယ်.

သဲထီဖိုမုတ်မိုသ်ပသ်ဖုညာ.

လံယ်မသ်ဖိုမုတ်. ဟဒ်ဃုကံတ်စဒ်သီကွသ်ဝဲသေတ်. တထီတ်လးယ်ဝဲ.

ပလ်လုံသီလီဃို. လုံမယ်ထဲဒ်ဒတ်. ပွယ်သီတဂယ်ဂံသ်. ပလံသ်မယ်ဘူတ်
ထံတ်ကွေလ်နေဝဲလံယ်.

သဲထီဖိုမုတ်နေတ်. အိုတ်ဃုလ်ဒးဒ် (ကုက္ကုဋုမိတ္တမုဆိုး) ဖိုခွါအိုတ်ဝဲနွီဂယ်
လံယ်. ဖိုခွါသေတ်. ဒိုတ်ထံတ်ဘွံ. ဒးဒ်ကြးဒ်ထဲဒ်တတ်မုတ်ဖို. တေဖုံနေဝဲခဲလးသ်
ကောဒ်ဂယ်လံယ်.

ကစသ်ယွယ်ဟဲကညဒ်လုံမူဒ်ဆိုအိုတ်

တနီယ်မုသ်ဒေါဒ်ဂံယ်ခံ. တကွတ်မုသ်ခါ.

ကစသ်ယွယ်နေတ်. ဒးဒ်မဟယ်ကရူနယ်သမယ်ပဒ်. ကွသ်လံယ်ဝဲလောကဒ်ခွး
ဒးဒ်ဖိုခွါဒဲတ်မုတ်တပူယ်ဃံဒးဒ် (ကုက္ကုဋုမိတ္တမုဆိုး) လုံပံညာဝဲဒ်ကွံယ်ပူယ်. ဟဲနွံလ်
လံယ်ဖှာ. သီတ်ညာဝဲလံယ်. ကကဲသဒ်ဒေဒ်လဲတ်. စံတ်ထီကွသ်လံယ်ဝဲဘွံ.
တဆီယဲသ်ဂယ်. ပွယ်သေတ်တကွဒ်. ဒးဒ်ပွဲယ်ဝဲသောတယ်ပဒ်တီဒ်ဖိုယ်ဂေသ်
ကျီယ်. ထီတ်လံယ်ဝဲမေသ်ဃို.

လုံဂံယ်ခံ. ဟီထံတ်ဝဲတဖုံသ်တသ်ဘံ. (ကုက္ကုဋုမိတ္တမုဆိုး) ဆဲကြဒ်ဘွဒ်ကောလ်
တစောဒ်ဝတ်ခံထုလံသ်လဲယ်ကညဒ်ဝဲလံယ်.

ဖဲကစသ်ယွယ်. လဲယ်ကညဒ်တနီယ်နေတ်. ဆဲပလ်ဝဲခဲလးသ်. ကြဒ်ဘွဒ်
ကောလ်တစောဒ်ဝတ်ခံထု. တဒုတဘေတ်တဘတ်လးယ်. အိုတ်ပုဒ်ပလယ်ဝဲခဲ
လးသ်လံယ်.

ကစသ်ယွယ်နေတ်. လုံကြဒ်ဘွဒ်ကောလ်တခါဂံယ်ထေဒ်. ပလ်ဖှာဝဲခံတ်လံသ်
ဝီယ်. မဲလ်ညာတံတံ. တပှောလ်ဖဲလလ်. ဆီတ်နံယ်အိုတ်ကညဒ်ပလ်ဝဲလံယ်.
(ကုက္ကုဋုမိတ္တမုဆိုး) နေတ်လုံဂံယ်ဂံယ်. ဖဲတ်ထံတ်ခွီတ်ပုသ်. ဟဒ်ရှုတ်ကွသ်ဝဲ.

ဆဲပလ်တသ်တကွၢ်. တဒုတဘေတ်မဒ်တဘတ်. ပုဒ်ပလယံဝဲခဲလးသ်ပြဒ်. လုံကြၢ်
တစောဒ်တခါဂံယံထေဒ်. ယံသ်ဖှာဃလ်ဝဲကစသ်ယွယ်ခံတ်လံသ်ထီတ်ဝဲဒတ်လံယံ.
မေသ်မတဂယ်လဲတ်.

ဘတ်ပလ်တသ်ဖိုဃသ်တကွၢ်. ကွဲတ်ထိုတ်ပုသ်ကွေလ်ယတသ်. ဆိုမိုတ်ဝီယံ.
ခဲလးသ်လုံကစသ်ယွယ်ဖံခိုတ်. တံအိုတ်ပလ်ဒုတ်ဒါဃလ်ဝဲ. ဟဲဝဲဒေါဒ်လုံတပှောလ်
ဖံလလ်. ဆီတ်နံယံကညဒ်ကစသ်ယွယ်ထီတ်ဝဲဘွံ.

ပွယ်အီယံလံယံ. ထိုတ်ပုသ်ကွဲတ်လံယံ. ယတသ်ဖိုတသ်ဃသ်ကဘတ်မေသ်ဝဲ.
နဝဲယကမယ်သီနယ်လံတ်. ဆိုမိုတ်ဝီယံ. ကွေလ်ထံတ်ပုသ်. ဖေတ်ထံတ်ခွီတ်
နေတ်. တမိုဃံလံယံ.

ကစသ်ယွယ်နေတ်.

ဖေတ်ထံတ်ခွီတ်လံယံ. ဟေတ်ခွေဒ်ပျူဒ်ဃလ်ဝဲ. ပုသ်ဝဲခဒ်ဝဲခွေဒ်တပျူဒ်ဃို.
မူဒ်ဆိုနေတ်.

ကပုသ်ကခဒ်ဝဲတနေသ်ဒေါဒ်. ထူတ်ပုသ်ဖေတ်ဆး. ထူတ်ပုသ်တကွၢ်ဒေဒ်
မဒ်လုံကတဲလ်ကဲသဒ်. လုံကောလ်ပူယံသွိတ်ထံတ်ဒေဒ်. ပေယံပါနွေဒ်နဒ်. တဟိုဒ်
တဂဲယံအိုတ်ဝဲဂးသ်တပးသ်လံယံ.

ဟဲလူယံပျလ်ဝဲဖိုခွါနွီဂယ်

အခါဘတ်သေတ်. မူဒ်ဆိုတဟာကေယံဒေဒ်ဃို. အမာနေတ်လဲယံဝဲလုံအဖို
ခွါသေတ်ဟိတ်ဝီယံဘွံ.

ဖိုခွါသေတ်ဇံ.

သုပသ်နေတ်. တဒေဒ်ဝဲသောဒ်ကောဒ်နီယံမံယံ. တနီယံအီယံယေလ်မဒ်
ဝဲလီ. တဟာကေယံဒေဒ်. သုလဲယံလူယံကွသ်ထွဲဝဲလသ်တထီတ်မံယံ. ပုသ်လဲယံ
ဝဲဒေါဒ်. ဖိုခွါနွီဂယ်ဖံတ်ထံတ်ခွီတ်ပုသ်. လူယံပျလ်ထွဲဝဲလံယံ. တဟိုဒ်တဝဒ်.
ခဒ်တနေသ်. ပုသ်တကဲ. အိုတ်ဝဲဂးသ်တပးသ်. အပသ်နေတ်မေသ်ဂေယံဂေယံ.
လုံတပှောလ်လလ်ဆီတ်နံယံဝဲ. ကစသ်ယွယ်နေတ်မေသ်ဂေယံဂေယံ. ထီတ်
ဘတ်ဝဲ.

မေသ်ပွယ်အီယံလံယံ. ကဘတ်မေသ်ဝဲသေတ်ပသ်ဒုတ်ဒါတဂယ်မံယံ. ဆိုမိုတ်
ဝီယံ. ဖိုခွါနွီဂယ်. ကွေလ်ထံတ်ပုသ်. ဖေတ်ထံတ်ခွီတ်. ဒးဒ်ကစသ်ယွယ်တကိုဃို

ဖိုခွါနွီဂယ်သေတ်. ဒေဒဲဝဲအပသ်. တဟိုဒ်တဂဲယ်ခဒ်တနေသ်ပုသ်တကဲ. ဂးသ် တပးသ်ဘတ်အိုတ်ထးတ်ဝဲဒေါဒ်လံယ်.

မူဒ်ဆို့မာဒးဒ်ဒဲတ်လဲယ်လူယ်ပျလ်ထွဲဝဲ

ဖိုခွါသေတ်မိုသ်တဂယ်ဒေါဒ်ခံ.

ယဝယ်နေတ်. မေသ်ယေလ်ဝဲဒိုတ်မဒ်လဲတ်.

ပုသ်လံယ်ဖိုခွါနွီဂယ်. မးလဲယ်လူယ်ကွသ်ဝဲ. ဖိုခွါသေတ်နသ်ကေ. တုယ်ခါ အိယ်မဒ်. တဟာကေယ်ဖှာထံတ်ကဒါ. မေသ်ဘတ်ဝဲမဒ်လဲတ်. ဆိုမိုတ်ဝီယ်. ကွဲထံတ်အဲတ်မုတ်ခဲလးသ်ပြဒ်ကောဒ်ဂယ်. လဲယ်ပျလ်ထွဲဝဲဒေါဒ်လံယ်.

ဖေတ်ဃလ်ခွီတ်ကောဒ်ဂယ်. ဂးသ်တပးသ်အိုတ်ဝဲ. အဝယ်ဒးဒ်ဖိုခွါနွီဂယ်. ထိတ်ဘတ်ဝဲနေတ်.

မေသ်မတဂယ်လဲတ်. ပွယ်တကူဒ်. ခဒ်တနေသ်. ပုသ်တကဲမယ်ဃလ်ဝဲနေတ်. ဆိုမိုတ်ထံတ်ဝီယ်. ဟဒ်ဃုဝဲလေအိယ်လေဘဒ်ထိတ်ဘတ်ဝဲကစသ်ယွယ်ဘွံဘိုတ် ထံတ်စုဒီခံပညိုတ်ထံတ်လုံမူဒ်.

မယ်ဟဒ်ဂံယ်ယပသ်တဂယ်အိယ်တဂေယ်မံယ်.

ကောဒ်ဖွဒ်ဖဒ်ဒိုတ်တဲထံတ်ဝဲလံယ်.

(ကုက္ကုဋ္ဌမိတ္တမုဆိုး) နေတ်ဟူဘတ်ဝဲအမာကောဒ်ဖွဒ်ဖဒ်ဒိုတ်တဲထံတ်တသ်ဘွံ ဇုံတ်. ယယ်အိယ်. ကမတ်ဝဲဒိုတ်မဒ်လီမံယ်. ပွယ်ဝဲအိယ်မေသ်ဝဲယမီယ်ပွသ်လံတ် ဇံယ်. ယယ်နေတ်. တသ်ဝီဃးပလးမယ်ကမတ်ဘတ်ဝဲလီ. ဆိုမိုတ်ဝဲလံယ်.

ဖိုခွါနွီဂယ်သေတ်နသ်ကေ. ဟုံတ်ဇုံ. ပွယ်ဝဲအိယ်. မေသ်ဝဲသေတ်. ဖုလံတ် မံယ်တဲဝဲ. ဝဲသေတ်တကူဒ်တသ်ဝီဃးအမူဒ်ပလးမယ်ကမတ်ဘတ်ဝဲလီ. ဆိုမိုတ် ထံတ်ဘတ်ဝဲလံယ်.

(ကုက္ကုဋ္ဌမိတ္တမုဆိုး) နေတ်. ပွယ်အိယ်မေသ်ဝဲ. ယမီယ်ပွသ်လံယ်.

တသ်အဲတ်မေတ္တယ်သဒ်ဒွဲဟဲဖှာထံတ်ဝဲလံယ်. ဖိုခွါနွီဂယ်သေတ်နသ်ကေပွယ် အိယ်. မေသ်ဝဲသေတ်ဖုလံယ်. တသ်အဲတ်မေတ္တယ်သဒ်ဒွဲဟဲဖှာထံတ်ဝဲလံယ်.

သောတယ်ပယ်တီယ်ဝဲဒတ်

မေသ်ဝဲအမာနေတ်. ဝယ်ဒးဒ်ဖိုသေတ်စုပူယ်အိုတ်ဝဲ. ခွီတ်ပုသ်တကူဒ်ဟီနေ တးယ်ကွေလ်ခဲလးသ်ဝီယ်.

သုဃေကညာဝိသဒ်စူယံကေယံ. ယပါနေတ်ကောဒ်ဂယ်ဒဲဒ်. တဲဝဲလံယံ.
ကစသ်ယွယ်နေတ်.

ပွယ်သေတ်တကွဒ်သဒ်ဒွဲ. နူညဒ်ဝဲလီသိတ်ညာနေတ်မံယံ. ထံဒ်ကွေလ်ဝဲတကို.
နေတ်ဘွံမဒ်. မူဒ်ဆိုးဒ်ဖိုခွါဖုညာ. ဟိုဒ်ဝဲဒ်ထံတ်ကဲဝီယံ. ဘာလံယံဝဲကစသ်ယွယ်.
ကူသဒ်ဒိုတ်ထံယွယ်ကစသ်ကွံဇုံ.

ကစသ်ဒိုတ်နေတ်. ဝိသဒ်စူယံသီခတ်ခွေဒ်လိုဒ်နေကစသ်ပွဲသ်သေတ်တကေယံ
ဃေကညာဝီယံ. လုံအကြးဒ်လံသ်နေတ်. ဆိတ်နံယံအိုတ်ဝဲလံယံ.

ကစသ်ယွယ်ဟောဖှာလံယံနေဝဲတေယံသနယ်တံယံလံယံ.

တေယံသနယ်တံယံကတးသ်ဘွံ.

(ကုက္ကုဋ္ဌမိတ္တမုဆိုး) နေတ်ဒ်ဒ်ဖိုခွါနီဂယ်ဒဲတ်မုတ်သေတ်တပူယံဃံ.

သောတယ်ပဒ်တီဒ်ဖိုယံတီယံဝဲဒတ်လံယံ.

အမာမေသ်ဝဲသဲထီဖိုမုတ်နေတ်. မေသ်လုံညာခါလီသောတယ်ပယ်တီယံဃလ်
ဝဲမေသ်လံယံ. (လုံခီမဒ်ကဖှာသိတ်ညာဘတ်ကေယံဝဲမံယံ)

(အရှင်အာနန္ဒာ) ပတိရုံဒ်ထံတ်ဝဲ

ကစသ်ယွယ်နေတ်.

မေသ်ဝဲပွယ်မိဒ်သာစူဒ်တကွဒ်. ပွဲတီယံဝဲသောတယ်ပဒ်တီဒ်ဖိုယံဝီယံ.

ဟဒ်ကညဒ်လဲယံဒေါဒ်မေယံခိုတ်ဝီယံဘွံ. ဟာကေယံဝဲလုံဖျသ်လံယံ.

လုံမုသ်ဃေသ်လံယံခါဘွံ.

(အရှင်အာနန္ဒာမထေရ်) နေတ်သုဒ်ဘိုဒ်သဒ်လုံကစသ်ယွယ်အိုတ်. ပတိရုံဒ်
ထံတ်ဝဲလံယံ.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇုံ.

ကစသ်ဒိုတ်နေတ်. မေသ်ကညဒ်လဲယံဝဲလုံမဒုတသ်လံသ်လဲတ်ကစသ်.

ဖိုအဲတ်. (အာနန္ဒာ) ဇုံ.

ယယ်ကစသ်နေတ်. လဲယံကညဒ်ဝဲလုံ. (ကုက္ကုဋ္ဌမိတ္တမုဆိုး) အိုတ်နေတ်လံယံ.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇုံ.

ကူသ်ကစသ်ဒိုတ်နေတ်. မေသ်ဝဲပွယ်မူဒ်ဆိုးဒ် (ပါဏာတိပါတ) အမူဒ်
ဒုတ်ပလဲလ်ဂေသ်ကျိုယံဒ်နီအူပတေယံ. သိုတ်သံပလ်ဝီယံလီမံယံကစသ်.

ဖိုအဲတ် (အာနန္ဒာ) ဇံ၊ မေသံမံယံ၊ ယယ်ကစသ်နေတ်မေသံဝဲ (ကုက္ကုဋ္ဌ မိတ္တမုဆိုး) ဒးဒ်အဖိုခွါအဒဲတ်ခဲလးသ်တဆီယဲသ်ဂယ်၊ လုံတဟိုဒ်တဝဒ်သတယ် တရာကွာ၊ ပလ်ဖွာဃလ်နေဝဲဝီယံလီ၊ လုံယတနယ်သးပါကွာ၊ အကျွဲမဲဒ်စူသ် နလ်အံတ်ဂေယ်နေတ်၊ ယပလ်ဝဲဝီယံလီမေသ်ဃို (ပါဏာတိပါတ) အမူဒ်တမယ် လးယံဝဲပတံသ်၊ ကဲထံတ်ပလ်ဝီယံလီ၊

နေတ်ဘုံ၊ နဲသ်သံဖုညာပတီရုံဒ်ထံတ်စဒ်ဝဲလံယံ၊

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇံ၊

မေသ်မူဒ်ဆိုနေတ်၊ အမာအိုတ်ဝဲစေသ်ဇေယ်ကစသ်၊

ဖိုအဲတ်နဲသ်သံသေတ်ဇံ၊

မေသ်မူဒ်ဆိုနေတ်၊ အမာအိုတ်ဝဲလံယံ၊ မေသ်ဝဲအမာနေတ်မံယံ၊ လုံအိုတ် မိုသ်ပသ်ဟိတ်ပူယံ၊ မုတ်ကနံယံခါလီ၊ သောတယ်ပယ်တီယံဃလ်ဝီယံမေသ်ဝဲ မံယံတဲဝဲလံယံ၊

မယ်မူဒ်ဆိုမာသောတယ်ပယ်

တရာသပေယ်တသ်စီဝေကွာပူယံ၊ ဝီယံဘုံ၊ နဲသ်သံဖုညာ၊ မုသ်ဟာခါ၊ အိုတ်ဖိုတ်တဲဝဲလံယံ၊

နဲသ်သံသေတ်ဇံ၊

(ကုက္ကုဋ္ဌမိတ္တမုဆိုး) မာနေတ်၊ မေသ်လုံနံသ်ဆေဒ်၊ မုတ်ကနံယံခါလီ၊ တုယ် ပလ်ဝဲလုံ၊ သောတယ်ပဒ်တီဒ်ဖိုလ်လံယံ၊ နေတ်ဘတ်ဒးဒ်မူဒ်ဆို၊ အိုတ်ဖွဲတ်ဝဲဖိုခွါ န္ဒီဂယ်ဒေဒ်မေသ်ဝဲ၊ အမာနေတ်၊ မေသ်ဒတ်၊ တသ်ဆးကတံသ်ခါ၊ ကယ်လဒ် ပဒ်လို၊ မူဒ်ဆိုမးဝဲဟဲစောလ်နေတ်ခိုတ်၊ ဟဲစောလ်နေပူသ်၊ ဟဲစောလ်နေဘံ၊ ဟဲစောလ်နေပွလ်၊ စဒ်ထံတ်မေတဲမးလံယံဝဲဘုံ၊ အမာနေတ်၊ ဟီနေဝဲခိုတ်ပူသ် စဒ်ထံတ်တကွဒ်၊ ဒေဒ်သောဒ်ဒးဒ်မယ်သီဝဲတသ်သူတ်သဒ်လံတ်တမေသ်ယယ်၊

ဇေယ်နဲသ်သံသေတ်ဇံ၊

မေသ်ဝဲသောတယ်ပယ် (ပုဂ္ဂိုလ်) သေတ်တကွဒ်၊ မယ်သီပွယ်သဒ် (ပါဏာတိ ပါတကံ) မယ်ဒေဒ်ဝဲနေတ်မေသ်လံယံဇေယ်၊ မေသ်ဝဲတသ်တဲအိုတ်ဖိုတ်သကောဒ်ဝဲ လံယံ၊ ကစသ်ယွယ်နေတ်၊ ဟဲကညဒ်ဝဲလုံတရာသပေယ်လံသ်၊ ကံတ်စဒ်ဝဲလံယံ၊

ဖိုအဲတ်နဲသ်သံသေတ်ဇံ၊

ယယ်ကစသ်ဟဲကညဒ်ခါ၊ ဒးဒ်မဒုတသ်တဲ၊ သုအိုတ်ဖိုတ်တဲဝဲဒတ်လဲတ်၊

ကုသ်ဒိုတ်ထံယွယ်ကစသ်ကွံဇုံ၊

မေသ်ဝဲတသ်ကဲဒေဒ်အိယ်လံယ်. အိုတ်ဖိုတ်တဲဝဲမံယ်ကစသ်.

ဖိုအဲတ်နဲသ်သံသေတ်ဇုံ၊

သောတယ်ပယ် (ပုဂ္ဂိုလ်) ဖုညာနတ်. မယ်သီတသ်သဒ်. (ပါဏာတိပါတ
ကံ) ကမယ်လးယဲဝဲမံယ်. မေသ်ဝဲပေါလ်မုတ်နတ်. မေသ်ဝဲကစသ်ဝယ်တသ်တဲ
ကနတ်ဝဲမံယ်. ဒးဒ်တသ်ပလ်သဒ်ဒေဒ်နတ်ဃို. လုံအဝယ်မးတးမယ်နဲဝဲဒတ်
မေသ်လံယ်. ယဝယ်လဲယ်စောလ်. ခိုတ်ပုသ်တကွဒ်အိယ်နတ်. မယ်သီနေကေယ်
ဒတ်ဝဲသတ္တဝယ်သေတ်. ဒးဒ်တသ်ပလ်သဒ်. လုံပေါလ်မုတ်ဝဲ နေတ်လိုယ်တအိုတ်
မံယ်.

ဖိုအဲတ်နဲသ်သံသေတ်ဇုံ၊

တသ်တဲဝဲနတ်. မေသ်မံယ်. လုံစုညာသဒ်ပူယ်. မေသ်ဆာအပူယ်လံသ်.
မေတအိုတ်. ဖံတ်တသ်စုတ်သေတ်နသ်ကေ. အစုတ်ထံတ်တကဲဝဲမေသ်သောဒ်.
ဒေဒ်နတ်မံယ်. ဒဲဘဒ်စေယ်တနယ်တအိုယ်ဃို. နံသ်နံသ်တမယ်ဝဲဒဲဘဒ်ပွယ်
ဖုညာနတ်. ဟီကတံယ်မယ်နဲဝဲ. ခိုတ်ပုသ်သေတ်နသ်ကေ. ဒဲဘဒ်ကဲထံတ်
တနေသ်ဝဲမေသ်လံယ်. တဲဝီယ်လုံဖဲလလ်မေဒ်တေယ်သနယ်တံယ်ဟောဖှာဝဲဒတ်
လံယ်.

အနေဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ်

ပါဏာပိ စေ ဝကော နဿ၊

ဟရေယျ ပါဏိနာဝိသံ။

နာဗ္ဗကံ ဝိသမန္တေတိ၊

နတ္ထိ ပါပံ အကုပ္ပတော။

အခံလုံပကညံ

... စုညာသဒ်ပူယ်လံသ်. မေတအိုတ်နတ်. ဖံတ်တသ်စုတ်
ကဲဝဲမံယ် ပူယ်လံသ်တအိုတ်စုနတ်. စုတ်ထံတ်ဝဲတကဲ
မံယ်. တသ်ဒဲဘဒ်ပလ်သဒ်တအိုတ်ဝဲပွယ်နတ်မေသ်
ဝဲဒဲဘဒ်တအိုတ်ဒတ်မေသ်လံယ်.

လိုတ်ယေအခံပညံ

... ပူယ်လံသ်တအိုတ်ဝဲ. စုနတ်. ဖံတ်စုတ်သေတ်.
စုတ်ထံတ်တနေသ်ဝဲမေသ်သောဒ်. ဒေဒ်နတ်လံယ်.
ဟီနေခိုတ်ပုသ်ကတံယ်မယ်နေပွယ်နတ်. မေသ်ဒဲဘဒ်

စေယ်တနယ်တအိုတ်ဝဲဃို. တသ်ဒဲဘဒ်မေသ်ဝဲပွယ်
 ဖုညာ. ဒဲဘဒ်တအိုတ်ဝဲမံယ်. ပွယ်လံသ်တအိုတ်
 စုနတ်. စုတ်ထံတ်တကဲဝဲမေသ်သောဒ် အဝဲသဒ်
 နတ်. မေသ်လုံဒဲဘဒ်ကွာ. ပတ်ဝဲတကဲမေသ်လံယ်.

မေသ်ဝဲ. မေဒ်တေယ်သနယ်တံယ်ကတးသ်ဘုံ. ပွယ်အာဂယ်ဖုညာ.
 သောတယ်ပဒ်တီဒ်ဖိုလ်. စဒ်ထံတ်တုယ်ဝဲဒတ်လံယ်.

ကဲသဒ်အဆဲဒ်

နဲသ်သံပူညာပတီရှ်ဒဲ

ဝီယ်ဒေါဒ်. ခါတဘုံနတ်မံယ်.

နဲသ်သံဖုညာ. တရာသပေယ်. တသ်စီဝေကျာပွယ်နတ်.

ပဒ်သဲဒ်ဒးဒ် (ကုက္ကုဋုမိတ္တမုဆိုး) နတ်. တသ်တဲပတံသ်. စီဝေဖိုတ်တဲအိုတ်
 သကောဒ်ဒေါဒ်ဝဲလံယ်.

နဲသ်သံသေတ်ဇုံ.

(ကုက္ကုဋုမိတ္တမုဆိုး) နတ်ဖိုခွါဒးဒ်ဒဲတ်မုတ်သေတ်တပွယ်သံ. ဒေဒ်လဲတ်မံယ်.

(သောတာပတ္တိဖိုလ်) အကျံအူပဒ်နေဒ်သယဒ်. လးပွဲယ်ကဲထံတ်ဝဲနတ်မေသ်
 လဲတ်. ဘတ်မဒုဃို. လုံမုဒ်ဆိုမျိုကဲထံတ်ဘတ်ဝဲဒေါဒ်လဲတ်.

စီဝေဖိုတ်တဲအိုတ်သကောဒ်ဒေါဒ်ဝဲလံယ်.

နတ်ဘုံကစသ်ယွယ်နတ်. ဟဲကညဒ်ဝဲလုံတရာသပေယ်. တသ်စဒ်အိုတ်
 ဝဲဃို. ရှံဒ်ထံတ်ပျဒ်ကဒါဒေါဒ်ဝဲနတ်မံယ်.

ကစသ်ယွယ်နတ်. မေသ်ဝဲနဲသ်သံဖုညာ. ဖွာထီတ်ဘတ်ကပျဒ်နဲတ်သဒ်မေသ်
 ဃို. အတေဒ်ဇဒ်ကျံကေယ်ဆံဟောပျဒ်နေဝဲဒတ်လံယ်.

အတေဒ်ကဲသဒ်

ကဒ်သပဒ်ယွယ်ဒိုတ်ဃိုတ်

လုံတလးကေယ်ဝီယ်. ကယ်လဒ်ခါဖဲ (ဘဒ္ဒကမ္ဘာ) ပွယ်သးဆူယ်ထံတ်ဘဒ်.
 ဖဲဖဒ်ပွေဒ်ဝဲ. ကဒ်သပဒ်ကစသ်ယွယ်. ပရိနတ်ပယ်ပျူဒ်ဝီယ်လံသ်ဒီ. အိုတ်တံသ်
 (မာတ်တော်) ကတေဃိုတ်ဂံသ်. ဃိုတ်ဝဲအီယ်ဂံသ်. အေကတေယ်. ဟံတ်ခိုတ်

ဘေ့တ်ပတံသ်. ပလံသ်ကမယ်ဝဲဒေဒ်လဲတ်. ထီပတံသ်ပလံသ်ကမယ်ဒေဒ်လဲတ်.
ညီဒ်နဲတဲတ်ပဒ်လောလ်သဒ်လံယ်. တဲတ်ပဒ်ဝီယ်ဘဲ.

လာကတြုတ်ဝီယ်ဒေါဒ်မေ့သီယ်လယ်. မေသ်ဟံတ်ခိုတ်ဘေ့တ်နေတ်. ကဲဝဲ
အေကတေယ်ပတံသ်မံယ်. နိုတ်သိုထီနေတ်. မေသ်ဝဲထီပတံသ်မံယ်. လာကတြုတ်.
မေ့သီယ်လယ်လးသ်. တိုသ်ဘဲဒ်ဆုဝီယ်. ဒးဒ်သိုဃာကွဲတ်ကွဲ. ဘေဒ်ဘဲဒ်ဝဲဝီယ်.
ဒးဒ်အိုဒ်ဆံဘဲဒ်ဒေါဒ်ဒးဒ်ထူဝီယ်နေဝဲ. အဒွဲဃိုတ်တေဖိုတ်ထံတ်ဝဲလံယ်. လုံအခူး
မဲလ်ဒ်ဒ်နေတ်. ဒးဒ်အိုဒ်ထူ. ဆံဝီယ်ထံတ်ဝဲလံယ်. အိုဒ်ထူတဘေတ်နေတ်. တတ်ဖို
အိုတ်ဝဲတကလံသ်မေသ်လံယ်. ဘိုဒ်ဃိုတ်ကဝီယ်. အခါလုံပေဒ်ထယ်ပနယ်.
ဆးကတံသ်ဘိုဒ်ဘဲ. စုကဝဲယ်ပျီဒ်စီ. လိုတ်ဝဲအာမဒ်ဒေဒ်. ကဘတ်ပလ်ကဲခိုတ်ဝဲ.
မတဂယ်လဲတ်. တဲတ်ပဒ်လောလ်သဒ်. တောသဲထီတဂယ်နေတ်. ထယ်ပနယ်
(ဓာတ်တော်) နေတ်မေသ်ယယ်လံယ်ကဲခိုတ်မံယ်. တဲဝီယ်. တကဘံပျီဒ်စီထးနုလ်.
မယ်ဘူတ်ဝဲလံယ်.

ပွယ်အာဂယ်ထီတ်ဘတ်ဝဲဘဲ.

အိုတ်ဝေသ်ပူယ်မေသ်ဝဲ. သဲထီဖုညာ. ဒေဒ်ပျီဒ်စီကအာဂံသ်. ပလံသ်ဃု
ပကိုထးဖိုတ်ဝဲလံယ်. ဂေသ်ကျိယ်အိုတ်ဒေဒ်ဝဲတေဃိုတ်ဖဒ်ဒိုတ်သေတ်ကွာကကဲ
ခိုတ်လဲယ်မဲလ်ညာ. တဆိုမိုတ်စေဒ်ကူဝဲ. တောသဲထီနေတ်. တကဘံပျီဒ်စီထး
နုလ်မယ်ဘူတ်ဝီယ်. ကဲခိုတ်လဲယ်မဲလ်ညာဝဲမံယ်. တဲကဲဒ်ယဲဒ်ဒုတ်ဒွဲတ်ဝဲ. ဝေသ်
သဲထီလံယ်.

မေသ်ဝဲတသ်တဲဝေသ်သဲထီဟူဘတ်ဝဲဘဲ.

စေဒ်ကဘံထးနုလ်ဝီယ်.

ယယ်ကကဲခိုတ်လဲယ်ညာတဲဝဲလံယ်.

တောသဲထီခံ.

ယယ်လံယ်ကဲခိုတ်လဲယ်မဲလ်ညာတဲဝီယ်.

ထးနုလ်မယ်ဘူတ်ဝဲသးကဘံပျီဒ်စီလံယ်.

ဝေသ်သဲထီခံ. တဲဝဲလွီသ်ကဘံ.

တောသဲထီခံယဲသ်ကဘံ.

ဒေဒ်နေတ်မံယ်. ထံတ်ဝဲတဆံဝီယ်တဆံ.

ဝေသ်သဲထီ. ဃောဒ်ကဘံကမယ်ဘူတ်. တဲဒေါဒ်ဝဲလံယ်.

တောသဲထီနေတ်. ခဲလးသ်မဒ်. စေအိုတ်ဝဲဒွီကဘံလံယ်.

ဝေသ်သဲထီနေတ်. အိုတ်ဝဲကဘဲလွီသ်ဆီမေသ်လံယ်.

တောသဲထီ. ဆိုမိုတ်ထံတ်ဝဲ.

ယယ်နေတ်မေမယ်ဘူတ်ကွေလ်ဝဲ. ခွီကဘဲလးလ်နေတ်. လုံယဟိတ်ပျီဒ်စီ
လးသ်လီကအိုတ်ဖှာဝဲလံယ်. ဆိုမိုတ်ဝီယ်.

ယယ်နေတ်. မေသ်ဃောဒ်ကဘဲသေတ်ကမယ်ဘူတ်လံယ်. ယဖိုခွါနွီဂယ်.
ဒဲမုတ်နွီဂယ်. ဒးဒ်ယမာသေတ်. ကဲထံတ်ဝဲဃိုတ်ကုသ်မံယ်. တဲဝီယ်မယ်ဘူတ်
ဝဲလံယ်.

ဝေသ်သဲထီနေတ်.

မေယယ်နေတ်. ပျီဒ်စီလံယ်မယ်ဘူတ်ကဲဝဲ. ဒေဒ်ဝဲပွယ်နေတ်. နံသ်စသ်
ဖိုခွါမာဒဲတ်. ကုသ်အင်္ဂံသ်ပလံသ်မယ်ဘူတ်တကဲ. မေသ်ဝဲပွယ်နေတ်လံယ်ကဲခိုတ်
လဲယ်မဲလ်ညာကေယ်ဝဲဒတ်မံယ်. တဲဝီယ်. ဂုယ်ခီနံဒ်ဆိုဒ်ကွေလ်ဝဲလံယ်. ပွယ်
အာဂယ်နေတ်. တောသဲထီပလ်ကဲခိုတ်အိုတ်ပလ်လံယ်ကေယ်ဝဲဒတ်လံယ်.

မယ်ဘူတ်ဘတ်ဃိုတ်ဘူတ်ဘာဃို

ဖိုအဲတ်နဲသ်သံသေတ်ဇံ.

ဒေဒ်နေတ်မံယ်.

ပတ်ဃုလ်ဒးဒ်တောသဲထီ. မေသ်ဝဲပွယ်ကဆီဃုဂယ်သေတ်နေတ်. ကဲထံတ်
ဝဲဃိုတ်ကုသ်လံယ်.

ထီကံသ်ကစသ်. ဝေသ်ဖိုသေတ်ဖုညာ.

သဒ်ကညံယ်သုသေတ်မေသ်ဃို. ပွဲပုယ်ဝဲလုံကုသ်ပတံသ်နေတ်လံယ်. တနသ်
ကေ. တောသဲထီမိဒ်သာစုဒ်နေတ်. သဒ်မူအိုတ်ကးဘတ်ဝဲ. ဆးကတံသ်ပဒ်လို.
ပုုဒ်စုဒ်ဝဲဃိုတ်ဝေယ်ယယ်ဝေဒ်စုဒ်တုယ်လုံသီဘွံ. အီတဝံနဒ်ကံသ်. ကတးကဲ
ထံတ်ဘတ်ဝဲခဲလးသ်လံယ်.

ပွယ်သေတ်ဝဲနေတ်. လုံကစသ်ယွယ်တဆူတ်. ဘးတ်စးယ်ခးတ်သဒ်.
ဆးကတံသ်ကယ်လဒ်ပဒ်လို. အိုတ်ဘတ်ဝဲလုံ. နဒ်ကံသ်နေတ်ဝီယ်.

တုယ်လုံယွယ်ကစသ်ကွံ. ဖံဖဒ်ပွေဒ်ဝဲဘွံ.

ကဲဝဲအမာပွယ်နေတ်.

မေသ်လုံနဒ်ကံသ်ဟဲစုဒ်တေယ်လံယ်ဝီယ်. ကဲထံတ်ဝဲယယ်စကျီယ်. သဲထီဖို
မုတ်နေတ်လံယ်.

သဲထီဖိုမုတ်နေတ်. လုံနံသ်ဆေဒ်မုတ်ကနံယ်ခါလီ. တုယ်ပလ်ဝဲလုံသောတယ်
ပဒ်တိဒ်ဖိုလ်လံယ်.

အဝယ်နေတ်. မေသ်ဝဲဖိုယ်ဃတ်ပဝဒ်. ဘတ်လဲဒ်ပျဲဝဲယို. လုံမူဒ်ဆိုမျိုကဲထံတ်
ဘတ်ဝဲလံယ်.

သဲထီဖိုမုတ်နေတ်. ထီတ်ဝဲမူဒ်ဆိုတဘွံယံ.

မေသ်လုံညာဃတ်. ကဲဘတ်ဖူဝဲ. တသ်အဲတ်ကွီယိုနေတ်မေသ်တဘွံယံဖှာကဲ
ထံတ်ဝဲလံယ်. တဲဝီယ်လုံဖဲလလ်မေဒ်တေယ်သနယ်တံယ်ဟောဖှာဝဲဒတ်လံယ်.

ပုဗ္ဗေဝ သန္နိဝါသေန၊

ပဗ္ဗုပ္ပန္န ဟိတေနဝါ။

ဝေံ တံ ဇာယတေ ပေမံ၊

ဥပ္ပလံဝ ယထောဒကေ။

အခဲလုံပကညံ ... လုံညာဖိုယ်ဃတ်. ပံဘတ်အိုတ်ယုံလ်. တပူယ်ဃံမေသ်ဝဲယို
နေတ်မေသ်ဂေယ်ဂေယ်. ပျီဒ်ဖိုဒ်ပယ်ခါအီယ်တဃတ်.
ကျိုတုယ်ရဲသ်ကွဲယ်. လဲယ်ကေယ်ဖေဒ်မယ်ဃုံလ်ဝဲနေတ်
မေသ်ဂေယ်ဂေယ်. မေသ်ဝဲဂေသ်ကျိုယ်ဒီမျိုနေတ်ယို.
တိုထီတ် ဘတ်တဘွံယံ. အဲတ်ကွီလိုတ်ဘတ်သဒ်မုံသ်နေဒ်
သဲဒ်ကဲထံတ်ဝဲလံယ်. အူပမယ်နေတ်မံယ်. လုံထီကွာဟဲဝဲ
ဖှောဒ်ထံတ်. ဒေဒ်ဝဲတကံဖဲမျိုသောဒ်မေသ်လံယ်.

ဖိုအဲတ်နဲသ်သံသေတ်ငံ့.

မေသ်ဝဲသဲထီဖိုမုတ်နေတ်. လုံညာကဲဘတ်ဖူဝဲ. တသ်အဲတ်ကွီအိုတ်ပလ်ဝဲယို.
တုယ်ဘတ်ဝဲလုံမူဒ်ဆိုဟိတ်နေတ်မေသ်လံယ်. သုသေတ်ဖိုခွါဖုညာဒေါဒ်နသ်ကေ
ဟဲစူဒ်တေယ်လံယ်ဝဲလုံနဒ်ကံသ်. လုံသဲထီဖိုမုတ်ဟုံဒ်ဖးပူယ်. ဝတ်နွဲလ်ဟုံဒ်အိုတ်
ဝဲလံယ်. အဲတ်မုတ်သေတ်နသ်ကေ. လုံနဒ်ကံသ်ဟဲစူဒ်တေယ်လံယ်ဝီယ်
လုံအဂယ်ပွယ်သေတ်အမျိုကွာ. အဆံဆံကဲထံတ်ဘတ်ဝီယ်. တုယ်လုံခါဘတ်ဘွံ.
မေသ်ဝဲဒးဒ်ဖိုခွါသေတ်ဖုညာ. ထံတ်ပွယ်ဘတ်ဝီယ်. တုယ်ဝဲလုံမူဒ်ဆိုဟိတ်နေတ်
မေသ်လံယ်.

ဖိုအဲတ်နဲသ်သံသေတ်ငံ့.

ပွယ်သေတ်ဝဲခဲလးသ်နေဟ်.

လုံကဒ်သပဒ်ကစသ်ယွယ်. သယ်သနယ်ဖွာကပံယ်ဒေဒ်ခါ.
 ယိုယံသေယ်ရဲသ်ကွဲယ်. ကတံယ်ပျူဒ်စူဒ်ဘတ်ဝဲ. ကဒ်သပဒ်ကစသ်ယွယ်.
 (ဓာတုစေတီတော်) ဃိုခါတဃတ်ညာအိယ်.
 တုယ်ဘတ်ဝဲလုံသောတယ်ပဒ်တီဒ်ဖိုယ်လံယ်.
 ဟဲဖွာဟောလံယ်ဝဲဒေဒ်နေတ်မေသ်လံယ်.

(ကုက္ကုဒ္ဓုမိတ္တမုဆိုး) ဝိဒ်ထုဒ်ဗိယံလီ



(၉)

(ကောကခွေးမုဆိုး) ဝိဒ်ထွဋ်

ကစသ်ယွယ်နေတ်. သယ်ဝူထွဋ်ကံသ်. စေယ်တဝိုယ်ဖျသ်ပူယ်. ဆိတ်နံယ်အိုတ်
ဒေဒါ. အကျုပျုဒ်ဝဲမိယ်လုံ (ကောကမုဆိုး) ဃို. (ယော အပ္ပဒုဋ္ဌာဿ နရဿ
ဒုဿတိ) စဒ်ထံဟ်မေဒ်တေယ်သနယ်တံယ်ဟောဖှာဝဲလံယ်.

ပျိဒ်ခိုဒ်ပယ်ကဲသ်

ခွေးမုဆိုးကောက

မိယ်လုံ (ကောက) ထွဋ်မူဒ်ဆိုနေတ်. တနီယ်မုသ်ဒေါဒ်. ဟိဖံတ်ထံတ်ခိုတ်.
ပုသ်. ကွဲထံတ်ဒေဒ်ထွဋ်သေတ်ဖုညာ. လဲယံဝဲလုံပွသ်ပူယ်လံယ်.

ထိတ်ဝဲလုံကွဲဟဲဒေါဒ်မေယ်မထေရ်တပါယိုသဒ်ဒိုတ်ထံတ်ဝဲ. ယယ်အီယ်တနီယ်
ညာ. ထိတ်ဖှာဝဲပွယ်ယိုဒ်မးဒ်လံယ်.

တနီယ်ညာအီယ်. လဒ်ကေဒ်ကွေတ်ဝဲလီ. တမေသ်လုံကနေသ်ကသ်နံမိယ်
လးယ်. ဆိုမိုတ်ဝီယ်. ဟဒ်ပလဲသ်ရဲဒ်ပူယ်ကွေ်လိဝဲလံယ်.

မထေရ်နေတ်. ဟဒ်လဲဒ်ဒေါဒ်မေယ်ခိုတ်. ကပးကေဒ်ဂဒ်ဝီယ်. ဟာကေယ်
လုံဖျသ်လံယ်.

ထွဋ်မူဒ်ဆိုနသ်ကေ. ဟဒ်လဲဒ်တသ်ခဲကွာ. တတိတ်ဝဲတသ်နံမိယ်. ဟာကေယ်
ကဒါဝဲလံယ်.

မူဒ်ဆိုခဲဟာကေယ်လုံတသ်ခဲကွာ.

မထေရ်ခံကေယ်လုံဖျသ်. ဒေါက်ကွသ်မဲလ်တိုကံတ်ဘတ်လောလ်သင်. လုံ အသံခါ. ထိတ်ဆိုဘတ်ဝဲပွယ်ယိုဒ်မးဒ်တဂယ်အိယ်ဃို. လဲယ်တသ်ခဲကွာ တထိတ် တသ်နံမိယ်. ခါအိယ်ဒေါက်. ဘတ်တိုကဒါဝဲဒေါက်လီ. မေသ်ပွယ်ယိုဒ်မးဒ်. ကဒ်ဒ် အေတ်ဝဲနယ်ဒးဒ်ထွိတ်တဲဝီယ်. ကောဒ်ဝဲထွိတ်ဟေတ်အချဲဒ်.

မထေရ်ခံ.

တကတ်ဇံ.

မယ်ဒေဒ်နေတ်တဂေယ်မံယ်. တဲဃေကညာဝီသင်စူယ်ဝဲ.

ယယ်နေတ်. တနီယ်ညာဂံယ်ဂံယ်သံသံထိတ်ဘတ်နယ်ဃို. ဟဒ်ပွယ်ကွာ. တတိုဝဲတသ်နံမိယ်. ခါအိယ်ဒေါက်လင်တေဒ်ကွေတ်ဝဲနဲတဂယ်. ဘတ်တိုကံတ်ကဒါ ဒေါက်လီ. ကပွဲအေတ်နယ်ဒးဒ်ထွိတ်လံယ်တဲဝီယ်. ပွယ်နေဝဲထွိတ်လံယ်.

မထေရ်နေတ်. ထံတ်စိတ်လုံသေတ်ဒီ. ဖဲဖဲထံတ်စုတုယ်လံသ်ဆးထးတ် အိုတ်ဝဲ. ထွိတ်တကွဒ်ခေါဒ်ပလ်သေတ်ခံတ်ထေဒ်ဝဒ်ဝဒ်.

မူဒ်ဆိုနေတ်. ဟဲသုဒ်ဘိုဒ်သင်လုံမထေရ်ခံတ်ထေဒ်. နစိတ်ထံတ်သေတ်ဒီ တမေသ်ကပူယ်ဝဲမံယ်. တဲဝဲ. မထေရ်ခံတ်ညာသင်ဆဲဒ်ဝဲဒးဒ်ပွယ်လံယ်.

မထေရ်ခံ.

တကတ်ဇံ.

မယ်ဒေဒ်နေတ်တဂေယ်မံယ်ပွဲကိုညသ်သဲတ်သယ်နေယယ်မံယ်အဆံဆံဃေ ကညာတဲဝဲလံယ်.

ကဲထံတ်ထွိတ်ဆတ်မေသ်ဝဲမူဒ်ဆို

ထွိတ်မူဒ်ဆိုနေတ်.

မထေရ်ဃေကညာတဲသေတ်တနေသ်. ထဒ်တလဲလဲဆဲဒ်ဝဲဒးဒ်ပွယ်လံယ်.

မထေရ်နေတ်. ခံတ်တပယ်. ဘတ်ဆဲဒ်ဒးဒ်ပွယ်. ဆာဒိုတ်ဝဲဃို. ထုဒ်မုံဒ် ထံတ်ယံသ်လံယ်ကဒါလုံသံတပယ်. မူဒ်ဆိုနေတ်. ဆဲဒ်ထဒ်ဒေါက်ဝဲထံဘိုလံယ်.

ဒေဒ်နေတ်မံယ်. ယံသ်လံယ်ထုဒ်ထံတ်ကဲထံတ်သင်. မထေရ်ခံတ်ဒးဒ်ပွယ် ကနတ်ဘတ်ဆဲဒ်ဒေါက်ဝဲ. ဒံတဂယ်ဒေဒ်ပွယ်လဲဒ်ဒးဒ်မေတ်အူသောဒ်. ဆာဒိုတ် ကိုသ်ကပွဲယံထံတ်ဝဲလံယ်. ရဒ်ဒိုတ်မယ်သင်ဘတ်ကံယ်ဆာဃို. သာပေယ်နံတ် သင်. တသ်ဘံကယ်လိုယ်လံယ်ကုတ်သင်မဒ်ကဖဲတ်ဂံသ်တနံတ်ဝဲလးယံလံယ်.

တသ်ဘံကယ်လံယ်တဲလဲလုံ (ကောက) ထွတ်မူဒ်ဆိုဖံခိတ်လံယ် ကွဲသ်
ဘးဝဲသဒ်ဒံတဂယ်လံယ်.

ထွတ်သေတ်ခံ.

ဆိုမိုက်လုံမထေရ်ဟဲလံယ်တဲလဲလီ. ဝတ်နံလ်လုံတသ်ဘံကတးယ်လသ်နံသ်
စသ်ဒတ်ကစသ်မူဒ်ဆိုအေတ်သီအံတ်ကွေလဲလံယ်. အံတ်ဝီယ်ထွဲဒ်ထံတ်လုံတသ်
ဘံကတးယ်ပူယ်လံယ်.

မထေရ်နေတ်. ဘောဒ်နေသေတ်ဒေဃေ. ကွေလဲလဲထွတ်လံယ်. ထွတ်သေတ်
ထီတ်ဝဲမထေရ်နေတ်. ဝဲဒတ်သေတ်အေတ်သီဘတ်ကစသ်လီ. သီတ်ညာဝဲယို.
တိုစိတ်ဝတ်နံလ်ကွေလဲလုံပွယ်ပူယ်နေတ်လံယ်.

လုံမထေရ်သဒ်ဒွဲ. ဆိုမိုက်ထံတ်ဝဲ.

နံလ်ဘတ်လုံယတသ်ဘံကတးယ်လသ်ယို. မေသ်ဝဲတကတ်မူဒ်ဆို. ဘတ်သီ
ဝဲလံယ်.

ဒေဒ်လဲတ်မံယ်.

မေသ်ယသီဒ်လဒ်ဘတ်ကစံရှိုဝဲလးယ်တေ. တသ်ဆိုမိုက်သယ်သယဒ်အိုတ်
ဝဲလံယ်.

ဝီယ်ဘွဲမထေရ်နေတ်. စိတ်လံယ်လုံသေတ်ခီ.

လဲယ်ဝဲလုံကစသ်ယွယ်အိုတ်ဝီယ်. ပတီရှံဒ်ပျဒ်ဝဲဂေသ်ကျိယ်ခဲလးသ်လံယ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွဲငုံ.

မေသ်လုံကစသ်ပွဲသ်တသ်ဘံယိုမူဒ်ဆိုဘတ်သီဝဲလံယ်. ကစသ်ပွဲသ်သီဒ်လဒ်
သေတ်ခယ်ဟဒ်ဂံယ်အယ်ပဒ်သေဒ်ဝဲလံတ်ဇေယ်ကစသ်. ပတီရှံဒ်ထံတ်ဝဲလံယ်.

ဖိုအဲတ်နဲသ်သံငုံ.

နဝဲသီဒ်လဒ်သေတ်ခယ်ဟဒ်ဂံယ်တအိုတ်မံယ်.

မေသ်ဝဲမူဒ်ဆိုနေတ်. တကြးဒ်ပျိဒ်မာပွယ်ဖုညာ. ပျိဒ်မာကမတ်ဘတ်ဝဲယို.
ဘတ်ဟဒ်ဂံယ်ဝဲမေသ်လံယ်.

မေသ်ဝဲကောကဒ်မူဒ်ဆိုနေတ်. ဖဲတဃတ်ညာအီယ်မဒ်ဟဒ်ဂံယ်ဝဲတမေသ်
ဒေဒ်. လုံတလးကွေလဲလဲဃတ်သေတ်နသ်ကေ. တကြးဒ်ပျိဒ်မာ. ပွယ်ဖုညာပျိဒ်မာ
ဝဲယိုဟဒ်ဂံယ်ဖူဘတ်ဝဲလီမေသ်လံယ်တဲဝီယ်. မေသ်တသ်ဂေသ်ဒေဒ်အဖှာ.
ကပျိဒ်ဘတ် သဒ်ကေယ်မေသ်ဝဲယို. အတေဒ်ဇေ်ကျဲကေယ်ဆံဟောပျိဒ်ကဒါဝဲ
ဒေဒ်အီယ်လံယ်.

အတောဒ်ဗျေဒ်ယဒ် (မူဆိုး) လုံညာအတောဒ်

လုံညာခါကသိတ်တရတ်တဂယ်နေတ်. ကဘံယာတသ်. ဟဒ်လဲဒ်တဝံဒ်ဝဒ်. ယုဝဲတသ်ဆာကစသ်. တဘတ်ဝဲနဂယ်မေသ်ဃို. သက်ဝီယ်ဆတ်ရဒ်မဒ်ဟဒ်ထွဲဒ်ဝဲလုံတဝံပူယ်လံယ်.

ထိတ်ဘတ်ဝဲဖိုသတ်တကွဒ်. လိုသ်ကွဲလုံတဝံကြဲယ်ထောဒ်ဂံယ်ထေဒ်နေတ်. မေသ်ဖိုသတ်သေတ်ဘတ်ပွဲအေတ်ဒးဒ်ဂုသ်ဝီယ်. ဘံယာဘွာကဒါ. ဘတ်ယုမယ်အံတ်ဆတ်လံယ်. ဆိုမိုတ်ထံတ်ဝဲ.

လုံသေတ်ကိုပူယ်. ပလ်ဖှာထံတ်ခိုတ်မီဝဲဂုသ်. ဒုံဒ်နတ်ပျဒ်ဝီယ်.
ဟေတ်ဖိုသတ်သေတ်ဇုံ.

သုကွသ်ကတ်မံယ်. လုံသေတ်ကိုပူယ်မီဝဲ. ထိုတ်ပနသ်အေတ်ဖိုသေတ်.
လဲယ်ဖံတ်နေဇံယ်. လိုသ်ကွဲကေယ်မံယ်. တဲဝဲ.

ဖိုသတ်တဂယ်ထံတ်လုံသေတ်ဒီ. ဘုံဒ်လံယ်ဝဲသေတ်ကိုပူယ်. ဖံတ်ဘတ်ဝဲလုံ.
ဂုသ်ကောလ်ဘို.

ဟဲတ်. ထိုတ်ပနသ်အေတ်ဖိုတမေသ်. မေသ်လုံဂုသ်ဂုသ်.

ဖုံဒ်ကဲဒ်ပေလေသ်. မေသ်တဘိုဒ်တယီယ်အိုတ်. ကသိတ်တရတ်ခိုတ်သတ်ယီ.
ကွေလ်လံယ်ဒေါဒ်ဝဲလံယ်.

ဂုသ်အေတ်ဖှဒ်ဃိုဖဲတသ်လံသ်နေတ်.

ကသိတ်တရတ်သီဝဲလံယ်.

တုယ်ဝဲလုံ (အရဟတ္တဖိုလ်)

ဖိုအဲတ်နဲသ်သံသေတ်ဇုံ.

မီယ်လုံ. (ကောက) ထွိတ်မူဆိုနေတ်.

တကြးဒ်ပျီဒ်မာပွယ်ဖုညာ. ပျီဒ်မာကမတ်ဘတ်ဝဲဃို.

ဟဒ်ဂံယ်ဖူဘတ်ဝဲလီမေသ်လံယ်.

အတောဒ်ဇဒ်ကျဲကေယ်ဆံဟောပျဒ်နေဝဲဝီယ်. လုံဖဲလလ်မေဒ်တေယ်သနယ်
တံယ်ဟောဖှာဝဲဒတ်လံယ်.

အနေခါချိန်မေခါတေယံသနယံတံယံ

ယော အပ္ပဒုဋ္ဌဿ နရဿ ဒုဿတိ
 သုဒ္ဓဿ ပေါသဿ အနင်္ဂဏဿ
 တမေဝ ဗာလံ ပစ္စေတိ ပါပံ
 သုခုမော ရဇော ပဋိဝါတံခိတ္တော

အခံလုပ်ကည် ... ပွယ်နေတ်. မေသ်တကြးဒ်ပျိဒ်မာထဲဒ်ဝဲ. ဝံရှိဂေယံလီ.
 ကီလေယံသယ်ဘတ်အးပုယ်ရှုံ. သံယဟာတယ်. ကစသ်
 နေတ်. ပျိဒ်မာဝဲလံယံ. လုံကလီယံထေဒ်ဖွီဖျောဒ်ဝဲဟံတ်
 ခိုတ်ကမူတ်နေတ် လုံပွယ်ဖွီဖျောဒ်တသ်အိုတ်ဟာကေယံ
 ဖိုတ်ဘတ်ကဒါဝဲသောဒ်ဘတ်ဝဲသောဒ်. ပျိဒ်မာကစသ်ပွယ်
 လံယံ. တဂေယံအးမုဒ်အကျိကဲဖျောနေဝဲလံယံ.

မေသ်ဝဲမေခါတေယံသနယံတံယံ. ကတးသ်ဘွံ. နဲသ်သံနေတ်. ဟုယံဝဲလုံ
 (အရဟတ္တဖိုလ်) လံယံ. ဝိယံဒေါဒ်ဘွံပွယ်အာဂယ်ဖုညာသေတ်နသ်ကေ. နေသ်
 ကေယံဝဲအကျိကဲရလံယံ.

(ကျောကခွေးမုဆိုး) ဝိုင်ထွန်ခိယံလီ



(၁၁)

(မဏိကာရကုလ္လပကာ တိဿမထေရ်) ဝိဒ်ထူဒ်

ကစသယွယ်နေတ်. သယ်ဂူတ္တိဒ်ကံသ်. စေယ်တဂိုယ်ဖျသ်ပူယ်. ဆိတ်နံယ်
အိုတ်ဒေဒ်ဝဲခါ. အကျ်ပျုဒ်ဝဲလဲယ်ဒေါဒ်မေသ်လုံ. ကွေလးသ်ကစသ်ဟိတ် (တိဿ
မထေရ်) ယို. (ဂစ္ဆမေကေ ဥပ္ပဇ္ဇန္တိ) စဒ်ထံတ်မေဒ်တေယ်သနယ်တံယ်ဟောဖှာ
ဝဲဒတ်လံယ်.

**ပျိဒ်ခိုဒ်မယ်ကဲသဒ်
လုံပွယ်ကွေလးသ်ကစသ်ဟိတ်နေတ်**

(တိဿမထေရ်) နေတ်. တဆိခိနိတ်ထီဆဒ်. လုံပွယ်ကွေလးသ်ကစသ်ဟိတ်.
ဒေါဒ်မေယ် ကပးထံဘိုဝဲမေသ်လံယ်.

ဟိတ်ကစသ်. ဒံမာဝယ်ခိဂယ်သေတ်နသ်ကေ. ဒေဒ်ဝဲနံသ်စသ်ဖိုခွါတပါ
သောဒ်ပလ်ဝီယ်. ပျုဒ်စူဒ်လိုဒ်ကျွေဝဲလံယ်.

တနီယ်မုသ်နေတ်မေသ်လံယ်.

ကွေလးသ်ကစသ်နေတ်. လုံမထေရ်မဲလ်ညှာ. ကဖံတသူဂံသ်. ဒံတ်လံယ်
ဝဲတသ်ညုတ်မေသ်လံယ်.

ဖဲနေတ်ခါ. ကောသလဒ်စံယ်ပယ်ဒိုတ်နေတ်. ဟဲဟေတ်ဝဲ (ပတ္တမြား) တဖူးတ်.
ကွေနေ (ပတ္တမြား) ဝီယ်ဟဲရူးဆဲဒ်သဒ်ယယ်. မယ်လောလ်ထွဲဟဲမးပလ်ဝဲလံယ်.

(ပတ္တမြား) လံယံမသ်မူဒ်

ကွေလးသ်ကစသ်နေတ်. ဒံတ်တသ်ညတ်မေသ်ယို ဒးဒ်စုဘတ်အးစဲသွိတ်လံတ်
ဟီနေ (ပတ္တမြား) ပလ်ထံတ်ဝဲလုံ (စားပွဲ) ခိုတ်ဝီယံကသေစု ဂံသ်. ဝတ်နုလ်ဖတ်
ကပူယံလံယံ.

လုံဟိတ်ပူယံ. ဘုတ်ပလ်ဝဲထိုတ်ကြေဝိုယံ. တဘေတ်နေတ်. ဘတ်အးစဲသွိတ်
လးသ် (ပတ္တမြား) ဆိုမိုတ်ဝဲလုံတသ်ညတ်ယို. တးအံတ်ယုသ်လံယံကွေလ်ဝဲလံယံ.
ကွေလးသ်ကစသ်နေတ်. ဟဲထွဲဒ်ထံတ်တထိတ်ဝဲ (ပတ္တမြား) လးယံဘွံ.

ယပလ်ဃလ်လးသ် (ပတ္တမြား) ဖဲအီယံမတဂယ်ဟီလဲတ်. ကောဒ်စဒ်ဝဲအမာ
လံယံ.

ယဟဟိဘတ်မံယံ. အမာတဲကဒါဝဲ.

ယဖိုမာမေတဟီနေတ်.

ကမေသ်ဒတ်. မထေရ်အီယံဟုတ်ဝဲလီမံယံ. ဆိုမိုတ်ဝီယံတဲတ်ပးဒ်ဝဲဒးဒ်အမာ
လံယံ.

အဲတ်ဝယ်ဇုံ.

တဲဒေဒ်နေတ်တဂေယံမံယံ. တဆီဒီနိုတ်လီ. ဆးကဟံသ်ပဒ်လို. တဘွံမဒ်
ဘတ်လံယံဆိုမိုတ်ကမတ်. တအိုတ်ဖူဝဲမံယံ. တမေသ်လုံ. မထေရ်နေတ်ကဟီ
ဝဲမေသ်လံယံ. ဆိုမိုတ်ကမတ်တဂေယံ. အဲတ်ဝယ်ဇုံ.

ကွေးလးသ်ကစသ်တူသ်လေဝါတကဲစဒ်ဝဲမထေရ်လံယံ.

ကစသ်ဇုံ.

ပလ်ထံတ်လးသ် (ပတ္တမြား) ဖဲအီယံတဖူးတ်နေတ်. ကစသ်ဟီဝဲကမေသ်
ယယံ.

ကကတ်ဇုံ.

ယဟဟိဘတ်မံယံ.

ကစသ်ဇုံ.

ဖဲတသ်လံသ်အီယံလွဲလုံကစသ်. မတဂယ်မဒ်ကအိုတ်. ကစသ်မေတဟီ
မတဂယ်ကဟီလဲတ်. ဟဲစောလ်ဟေတ်ကေယံယယံ (ပတ္တမြား) မံယံကစသ်.

တကတ်ဇုံ.

ယဟဟိဒုထီဆဒ်မေသ်ဝဲမံယံ.

ဒေဒ်နေတ်မံယ်. ကေလးသ်ကစသ်ဆိုမိုတ်လုံမထေရ်ဟီ. အဘွံဘွံလီယေ
ကဒါဝဲလံယ်.

ကေလးသ်ကစသ်တဲတ်ပဒ်ဝဲအမာ.

မှတ်ပွသ်ဇုံ.

မထေရ်အီယ်လံယ်. ကဘတ်မေသ်. ဟုတ်ပလ် (ပတ္တမြား) မယ်ဒးတ်မယ်
နဒ်ဝီယ်ကစဒ်ဒေါဒ်ကွသ်မံယ်.

အဲတ်ဝယ်ဇုံ.

တမေသ်တဘတ်. မယ်ဒတ်တဂေယ်မံယ်. ဝဲသေတ်ပွဲဟဒ်ဂံယ်လံယ်သဒ်
တဂေယ်မံယ်. ကောသလဒ်ပယ်ဒိုတ်မေယေကဒါဝဲဘွံ. ဟေတ်ကဒါအပွယ်မေ
တကဲ. ပဝဲသေတ်. မေဘတ်ကဲကုသ်. ကကဲလံယ်တိုလ်ဝဲ. လုံမထေရ်ကစသ်
ဖံဒိုတ်. ဆိုမိုတ်ကမတ်ဘတ်. တကြးဒ်စိုဒ်ဝဲဝဲမံယ်အဲတ်ဝယ်ဇုံ.

မှတ်ပွသ်ဇုံ.

ဝဲသေတ်ခဲလးသ်ကဲကုသ်နသ်ကေ. တမေသ်လုံတတ်ဖိုအိုတ်ဒေဒ်ဝဲ (ပတ္တမြား)
ကဘတ်မယ်ဒးတ်ဝဲမထေရ်လံယ်.

ဒိုတံသ်မယ်ဒးတ်မထေရ်

ဝီယ်ဘွံ. ကေလးသ်ကစသ်နေတ်. ဘီစးတီသ်ဃလ်ဝဲ. မထေရ်ခိုတ်သတ်ဃီ
ဝီယ်. ဒိုတံသ်မယ်ဒးတ်ဝဲ. ဟဲစောလ်ဟေတ်ကဒါ (ပတ္တမြား) ဃေဝဲလံယ်. မထေရ်
ခိုတ်သတ်ဃီ. နသ်ပူယ်. နဒ်ဒေပူယ်. သွိတ်ဟဲပူလ်လံယ်ဝဲ. လုံနောဒ်ထဒ်ခိုတ်ခံ.
တဲဝဲ.

တကတ်ဇုံ.

နဲ (ပတ္တမြား) ယတဟီဘတ်ဝဲမံယ်. တဲဆးကဒါဝဲလံယ်.

ကေလးသ်ကစသ်. ဒိုတံသ်မယ်ဒးတ်ရဒ်ဃို. မထေရ်လံယ်ဃီသ်ဝဲလုံဟံတ်ခိုတ်
ဖူးတ်လံယ်. လုံမထေရ်လိုယ်အိုတ်သွိတ်ဖုညာပူလ်လံယ်ယွယ်သဒ်ပြဒ်လုံဟံတ်ခိုတ်
ဖူးတ်လံယ်နးဘတ်သွိတ်ဃို. ထိုတ်ကြေဂိုယ်နေတ်. ဟဲသုဒ်ဘိုဒ်သဒ်လုံမထေရ်ခံတ်
ကေဒ်အံဝဲသွိတ်လံယ်.

ကေလးသ်ကစသ်နေတ်. မေသ်ဒးဒ်သဒ်ထံတ်မထေရ်အရှေတ်ဃို. လုံတသ်
အယေလံယ်ဘတ်. နဲဒတ်ဟဲဂိုဒ်ကဒေါဒ်ဝဲ. တဲဝီယ်ခဒ်ပုံသ်ဝဲဒးဒ်ခံတ်လံယ်.
ထိုတ်ကြေဂိုယ်နေတ်. မေသ်တထီတ်ဃံခဒ်ပုံလ်ဒးဒ်အရှေတ်ဖှောဒ်ဒီလံယ်ထေဒ်
ဒီယီဝဲဒတ်လံယ်.

ထိုက်ကြေရိယသီမဒ်တဲကူးကေယံဝဲ

မထေရ်နေတ်.

ဖဲလံယ်ဃီသဲဝဲခါကွာ. ထီတဲဝဲထိုက်ကြေရိယသီဘုံ. တဲဝဲလံယ်.

တကတ်ဇံ.

လုံယခိုတ်စးဘိဃလ်ပွယ်ကွဲတ်လံယ်ဆိုနေမံယ်. ဝီယမဒ်ထိုက်ကြေရိယသီတသီ
နလဲယကွသ်ထီဇံယ်.

ထိုက်ကြေရိယသီလီ. နဝဲနသ်ကေ. ဒေဒဲဝဲထိုက်ကြေရိယသောဒ်ကဘတ်သီ
ဒေါဒဲဝဲလံယ်.

တကတ်ဇံ.

နဲ (ပတ္တမြား) နေတ်မေသ်ထိုက်ကြေရိယအံတ်ယုသ်ကွေလဲဝဲလံယ်. ယယ်
နေတ်မေသ်နဒိုတ်သ်. သီဝဲဖဲအီယ်နသ်ကေ. ထိုက်ကြေရိယမေတသီနေတ်
တမေသ်လုံယတဲပျဒ်နယ်.

ကွေလးသ်ကစသ်နေတ်. ဖွဲဒ်ကွသ်ဝဲထိုက်ကြေရိယသဒ်နာ. ထီတ်ဖှာဝဲ
(ပတ္တမြား) နေတ်ဘုံ. ဖွဲဒ်ပွဲသ်သီနံတ်ထီလံယ်ဝဲ.

ကစသ်ဇံ.

ဝီသဒ်စူယ်သီခယ်ခွေဒ်လိုဒ်ကစသ်ပွဲသ်မံယ်. တသီတ်ညာဃိုဒိုတ်သ်မယ်ကမတ်
ဘတ်သီခယ်ခွေဒ်လိုဒ်လသ်မံယ်ကစသ်ဃေကညာဝဲလံယ်.

တကတ်ဇံ.

မေသ်ကဲထံတ်ဝဲ. ကေဒ်စဒ်ခါအီယ်နေတ်. နဲအပျီဒ်သေတ်တမေသ်. ယဲအပျီဒ်
ဇံတ်တမေသ်. မေနံသ်နံသ်ဝိုဒ်သယ်တတးသ်ဖွတ်နဒ်. အပျီဒ်မေသ်ဝဲလံယ်. ယသီ
ခယ်ခွေဒ်လိုဒ်နယ်ကစံဒ်းလံယ်.

တဟဲဝဲလးယံမံယ်

ကစသ်ဇံ.

ကစသ်နေတ်. မေသီခယ်ခွေဒ်လိုဒ်ကစသ်ပွဲသ်. ဒေဒဲဝဲလုံညာအတး.
ဟဲကညဒ်ဒေါဒ်မေယ်ခိုတ်. ကပးနေလသ်မံယ်ကစသ်.

တကတ်ဇံ.

ယယ်နေတ်စဒ်လုံတနီယ်ညာအီယ်. လုံပွယ်ဟီတ်ကဒုဖဲလလ်ယတဝတ်နံလ်
ဝဲလးယံမံယ်. ကေဒ်စဒ်ကဲသဒ်ခါအီယ်နေတ်. မေသ်ပတ်နံလ်ဘတ်လုံ. ပွယ်ဟီတ်
ကဒုလလ်ကိုပူယ်ယိုမေသ်ဝဲလံယ်.

တကတ်ဇုံ၊

သံကမ္ဘာသံသေတံဂံသံ၊ ကောဒ်ဟိတ်ဒေဒ်၊ ပလံသံဖံဃလ်ပလံဝဲ၊ မေယံခိုတ်
ဂယံစဲဒ်ဂယံစဲဒ်၊ ဟဒ်လဲဒ်ကြံသံဝဲယခံတ်မေဂေယံဒေဒ်ဝဲတမျှဒ်၊ ယကဟဒ်လဲဒ်
ဒေါဒ်အံတ်ကေယံမေယံခိုတ်လံယံ၊

ပျူဒ်ပရီနေတ်ဗယ်လီ

မထေရ်တဲဒေဒ်နေတ်ဝီယံ၊ ဟာကေယံဝဲလုံဖျသံလံယံ၊ တယေလ်တမံသံ
ဒေဒ်ပွယ်ခိုတ်သံဝဲတသံဆာ (ဒဏ်) နေတ်၊ ပျူဒ်ပရီနေတ်ဗယ်လံယံ၊

ထိုတ်ကြံဂိုယ်နေတ်၊ သီဝီယံနုလ်ဟုံဒ်ဝဲလုံ၊ ကွေလးသံကစသံအမာဟုံဒ်
ဖးပူယံနေတ်လံယံ၊ ကွေလးသံကစသံမာနေတ်၊ လုံမထေရ်ဖံခိုတ်၊ ပလံသဒ်နုညဒ်
အိုတ်ဝဲဃိုသီဘုံ၊ လုံအီတဝံကံသံ၊ ကတးကဲထံတ်ဘတ်ဝဲလံယံ၊

ကွေလးသံကစသံနေတ်သီဘုံလံယံဝဲလုံနုလ်ရလ်ပူယံလံယံ၊

လံယံဆံတိုသ်နုတ်... မထေရ်မျှဒ်နေတ်၊ သီခယ်ခွေဒ်လိုဒ်ဝဲ၊ ကွေလးသံကစသံ
သေတ်မေသ်နသ်ကေ၊ ဒေဒ်ခိုတ်သံပလံဝဲတသံဆာဘတ်
ပျူဒ်ပရီနေတ်ဗယ်မေသ်ဃို၊ ကွေလးသံကစသံ (အရဟန္တ
ဃာတက) မယ်သီယဟာတယ်မူဒ်ကရူကယ်ဒဲဘဒ်ယိုဘတ်
လံယံဝဲလုံနုလ်ရလ်ပူယံလံယံ၊

နဲသံသံသေတ်ဖုညာမေသ်ဝဲပွယ်သေတ်၊ ခဲကောလ်ဃတ်ကဲထံတ်ဘတ်မဒု
ဝဲတ်ပတီရှံဒ်စဒ်ဝဲဒတ်ဃို၊

ဖိုအဲတ်နဲသံသံသေတ်ဇုံ၊

ပွယ်ဘတ်တနံယံနေတ်၊ လုံကညံဟုံဒ်ဖးပူယံဝဲနုလ်ဟုံဒ်ဝဲလံယံ၊

ပွယ်ဘတ်တနံယံပလံသဒ်ဂေယံဖုညာလုံနုဒ်ကံသံကဲထံတ်ဝဲလံယံ၊

ပွယ်ဘတ်တနံယံပလံသဒ်ယိုဒ်ဝဲဖုနေတ်လံယံဝဲလုံနုလ်ရလ်ပူယံလံယံ၊

အယ်သဝေါလးသံဃေထဒ်ဝီယံ၊ ယဟာတယ်ဖုညာ၊ ပျူဒ်ပရီနေတ်ဗယ်
ယံ၊

တဲဝီယံလုံဖံလလ်မေဒ်တေယံသနုယံတံယံဟောဖှာဝဲဒတ်လံယံ၊

အမေဓမ္မဒိဗ္ဗာနသနယတံယံ


ဂစ္ဆ မေကေ ဥပ္ပဇ္ဇန္တိ
နိရယံ ပါပ ကမ္မိနော
သဂ္ဂံ သုဂတိနော ယန္တိ
ပရိနိဗ္ဗန္တိ အနာသဝါ

အခံလုံပကညံ ... ပွယ်ဘတ်တနံယံနော၊ လုံကညံကံသံကံထံတံဝဲလံယံ
ကဝေယံအးမုဒ်မယ်ဝဲပွယ်နောလုံနလ်ရလ်ပွယ်တုယံဘတ်
ဝဲလံယံ၊ ဂေယံဝါမုဒ်မယ်ဝဲတကွဒ်လုံနဒ်ကံသံကံထံတံဘတ်
ဝဲလံယံ၊ အယ်သဝေါလးသ်ဃေထဒ်ဝိယံယဟာကယ်ပိုတ်
ကိုယ်သေတ်နောပျုဒ်ကေယံဝဲပရိနောဗယ်လံယံ၊

မေဿံမေဓမ္မဒိဗ္ဗာနသနယတံယံကတးသ်ဘုံ၊

ပွယ်အာဂယ်ဖုညှာ (သောတာပတ္တိဖိုလ်) တုယံဝဲဒတ်လံယံ၊

(မဏိကာရကုလူပကတိဿမထေရ်) ဝိဒ်ထုဒ်ဝိယံလီ



(၁၁)

(တယောဇန) ဝိဇ္ဇာထူဒ်

ကစသယွယ်နေတ်. သယ်ဂူထွီဒ်ကံသ်. စေယ်တဂိုယ်ဖျသ်ပူယ်. ဆိတ်နံယ်
အိုတ်ဒေဒ်ဝဲခါ. အကျံပျုဒ် (ပုဂ္ဂိုလ်) သးမျိုယို **(နအန္တ လိက္ခေ နသမုဒ္ဒမဇ္ဈေ)**
စဒ်ထံတ်မေဒ်တေယ်သနယ်တံယ်ဟောဖှာဝဲဒတ်လံယ်.

**ပျိဒ်ခိုဒ်မယ်ကဲသဒ်
မေတ်အံတ်သီဝဲစောဒ်ဝတ်ယဒ်**

ကစသယွယ်နေတ်. သယ်ဂူထွီဒ်ကံသ်. စေယ်တဂိုယ်ဖျသ်ပူယ်ဆိတ်နံယ်အိုတ်
ဒုတ်ဒေဒ်ဝဲခါနေတ်မေသ်လံယ်.

လုံကံသ်အဂယ်. နံလ်ကဒ်ဝသ်မေသ်ဝဲနဲသ်သံဖုညာ. ဝသ်ထွဲဒ်ဘွံ. ကဘာ
ကစသယွယ်ဟဲဝဲလုံ. သယ်ဂူထွီဒ်လံယ်. တခွဲဒ်တုယ်ဒေဒ်ယွယ်အိုတ်. လုံကွဲတံယ်
တဝံတဖူးတ်ပူယ်. ဒေါဒ်ဝဲမေယ်ခိုတ်လံယ်. ပွယ်တဝံဖိုဖုညာ. တမံသ်ဖေဒ်ဝီယ်.
ပျုဒ်စူဒ်လိုဒ်ကျေမယ်ဘူတ်မေယ်ခိုတ်ဝီယ်. ကနတ်ဝဲတရာလံယ်. ဖဲနေတ်ခါလုံ
ဖံတသ်ဖတ်ကပူယ်လံသ်. မေတ်အူကဲယ်အံတ်လဲဒ်တပွဲသ်ထံတ်ဝဲလံယ်. လုံတသ်
သူတ်ထံတ်လံသ်. မေတ်အူအံတ်ဝဲကွာ. နံတ်တပးယ်ဒီကွဲယ်တကွဲယ်နေတ်. မေတ်
အူကဲထံတ်ဒးဒ်အရှေတ်. ထံတ်ဝဲလုံမူဒ်နေတ်လံယ်. ဖဲနေတ်ခါ. ဟဲယူယ်ဘတ်
အတံယ်လုံ. စောဒ်ဝတ်ယဒ်တဘေတ်ကောလ်ဘို. မေတ်အူအံတ်နံတ်တပးယ်ဒီ
ကွဲယ်. လံယ်ဖွဲတ်ဘတ်ဝီယ်. လုံတဝံခးတ်သဒ်ကွဲမုတ်ပူယ်. လံယ်တဲလ်သီဝဲလံယ်.

နဲသံသံဖုညာ. ထီဘတ်ဝဲတသ်ကဲသဒ်နတ်.

နဲသံသံသေတ်ဇံ.

သုက္ကသ်ကတ်မံယ်. စောဒ်ဝတ်ယဒ်တဘေတ်. ဘတ်သီဂေသ်ကျိယ်နတ်. မေသ်ဝဲစောဒ်ဝတ်ယဒ်. သတ္တဝယ်ကယ်နတ်. ကဘတ်မေသ်အပျီဒ်ဒိုတ်ဝဲနတ် လံယ်. မေသ်မဒုကယ်. မယ်ပလ်ဘတ်ဝဲနတ်. မေလွဲလုံကစသ်ယွယ်. မတဂယ် မဒ်. သီတ်ညာတကဲဝဲကမေသ်လံယ်. မေသ်ဝဲတသ်ဂေသ်. ကပတီရုံဒ်စဒ်ကွသ် ဝဲလံယ်. တဲဝီယ်ထွဲဒ်ဟဒ်ထံတ်ဝဲလုံတဝံပူယ်လံယ်.

ခွီကစသ်မာ

နဲသံသံလုံအဂယ်ဖုညာသေတ်နသ်ကေ. ကဘာကစသ်ယွယ်ဂံသ်. ဒးဒ်ထံတ် ခွီဟဲဝဲဒတ်လံယ်. ခွီနတ်လုံပံတ်လဲတ်ပူယ်. ဘုံဒ်ထံတ်အိုတ်. တသုံဒ်တလဲယ်. ပတုံလဲဝဲသဒ်လံယ်. လုံဟဲပတ်ယုံလ်ခွီပူယ်သေတ်ဖုညာ.

ဖဲခွီပူယ်အီယ်. ကဘတ်မေသ်. ပွယ်ယိုဒ်မယ်တဂယ်. ဟဲပတ်ဝဲဒတ်လံယ်. တဲတ်ပးဒ်တဲဖိုတ်လောလ်သဒ်ဝီယ်ဖဲတ်ဘုံဒ်မဲယုဝဲပွယ်ယိုဒ်မယ်နတ်လံယ်. ခွီကစသ်မာနတ်. ညာစယ်သဒ်ဘံတ်. ဒိုတ်ထံတ်တသ်ဃီလဒ်မဒ်လံယ်. မဲနတ် လံယ်ဘတ်ဝဲခွီကစသ်မာလံယ်. ဘုံဒ်ထံတ်ဒေါဒ်တဘုံနသ်ကေ. သးဘုံလးသ်လံယ် ဘတ်ဝဲ. ခွီကစသ်မာနတ်လံယ်.

ပွယ်သေတ်ဖုညာ. ကွသ်ဝဲခွီကစသ်မဲလ်သတ်.

ကစသ်ဇံ.

သာမယ်ဒေဒ်လဲတ်. စဒ်ဝဲဒတ်လံယ်.

မယ်တသေမံယ်.

မေသ်ဝဲပေါလ်မုတ်တဂယ်အီယ်ယို. ပွယ်အာဂယ်ဘတ်ဟဒ်ဂံယ်ဒု. တဂေယ် ဝဲမံယ်. ကွေလ်တးယ်လံယ်ကွေလ်. ပေါလ်မုတ်ဝဲနတ်ဇံယ်.

ပွယ်အာဂယ်ဖုညာ. ကကွေလ်တးယ်လံယ်ဂံသ်ဖဲတ်ဝဲဒတ်.

ဘတ်သီဦယိဝဲယို. ကဲဒ်ပေလေသ်ကောဒ်ဖွဒ်ဟံတ်ဖဒ်ဒိုတ်ဝဲလံယ်.

ခွီကစသ်ဟူဘတ်ဝဲဘုံ.

ကဘတ်သီတလဲလဲ. နဲပေါလ်မုတ်လိုယ်. ကူကယ်အိုတ်မဒုဘုံဒ်ဖိုတ်အိုတ် လဲတ်. ဘေတ်ကွေလ်ခဲလးသ်. ဒုံဒ်ပဒ်ထံတ်. နသ်ဇံယ်ဖိုဟကုဒ်ဝီယ်တးယ်လံယ် ကွေလ်ဇံယ်. သုတးယ်လံယ်ခါ. ကဖွာထံတ်ဖဲပူလူကူ. မေသ်ဝဲပေါလ်မုတ်ယတမိုတ်

ထိတ်သဒ်. ဃိုမံယံ. ထးနံလဲမဲဒ်ပွဲယဒးဒ်နသ်ပူယံ. စးထံတ်အကောလ်ဘို. တမိုဃံ
ကွေလ်တးယံလံယံဇံယံတဲဝီယံ. ဃတ်ဒူတ်ခွဲးဝဲသဒ်လံယံ. ပွယ်ဖုညာ. လုံတဲဝဲအတး
မယ်ဝဲဒတ်လံယံ.

နေတ်မံယံခွီကစသ်မာနေတ်. ဖဲလံယံတဲလ်ဝဲလံသ်ကဲထံတ်ဝဲညတ်တမတ်ခွဲဒ်
သေတ်အဆတ်နေတ်လံယံ.

ဟဲပတ်ခွီပူယံနဲသ်သံဖုညာ.

တသ်ကဲသဒ်ဂေသ်ကျိယံထိတ်ဝဲဒတ်နေတ်.

မေသ်တသ်ဂေသ်ဝဲအီယံ. မေလွဲလုံကစသ်ယွယ်. ပွယ်ဂယ်ဖုညာတမေသ်သီတ်
ညာကဲဝဲနံဂယ်မံယံ. တုယံလုံကစသ်ယွယ်အိုတ်ဘွဲ. ကပတီရှံဒ်ထံတ်စဒ်ဝဲဒတ်မံယံ
ဆိုမိုတ်ပလ်ဝဲလံယံ. ခွီတုယံလုံတသ်လံသ်ဘွဲ.

နဲသ်သံဖုညာ. စိတ်လံယံလုံခွီပူယံဝီယံ.

ဟဲဝဲလုံကစသ်ယွယ်အိုတ်နေတ်မေသ်လံယံ.

နဲသ်သံတမ္ဗိယံနွီပါ

လုံအဂယ်. နဲသ်သံနွီပါသေတ်နသ်ကေ. ကဘာကစသ်ယွယ်ဂံသ်. ပလံသ်
ခယီကွဲအတးဟဲဝဲဒတ်လံယံ.

တနီယံမုသ်ဃေသ်လံယံဘတ်ခါ.

တုယံဝဲလုံဖျသ်တဖူးတ်ဝတ်နံလ်အိုတ်ဘွေဒ်ဝဲလံယံ.

ဖဲဖျသ်နေတ်အိုတ်ဝဲဒးဒ် (လိုဏ်ဂူ) ကူတ်ပူယံတဆူ. ဖဲကူတ်ပူယံနေတ်ဒါလံယံ
ပလ်သဒ် (ခုတင်) ကဋေတ်လံသ်မီနွီဖူးတ်အိုတ်ဝဲကစံဒ်လံယံ. ဖဲဒတ်ကူတ်ပူယံ
ချဒ်လံယံနေဝဲနဲသ်သံတမ္ဗိယံနွီပါလံသ်ကွဲလံယံ.

ဖဲတသ်ကနယ်. နဲသ်သံတမ္ဗိယံသေတ်မိမတ်သဒ်ခါ. နဲသောဒ်ဟိတ်လးသ်ဖဒ်
ဒိုတ်တဖူးတ်. လံယံရေဒ်ပေဒ်တီသ်ဝဲ. ကူတ်ဒိုတ်ထောဒ်နေတ်ပေဒ်ဆွေဒ်လံယံ.

အိုတ်ဖျသ်ကစသ်နဲသ်သံဖုညာ.

ဝဲဒတ်သေတ်နေတ်. မေသ်သံတမ္ဗိယံနွီပါ. လဲယံချဒ်ကမတ်နေလံသ်လုံကူတ်
ပူယံဃို လးသ်ဖဒ်ဒိုတ်လံယံရေဒ်. ပေဒ်တီသ်ဃလ်ဝဲလီ.

လဲယံကးဖှောဒ်ထံတ်စးယံ. လးသ်ဖဒ်ဒိုတ်ခဲလးသ်ကောဒ်ဒ်နယ်မံယံ.

အိုတ်ဘိုဒ်တဝံဖဒ်ဒိုတ်လွီသ်ဖူးတ်. ပွယ်ခဲလးသ်ဂူဒ်ဖိုတ်ဝီယံ. ကွဲဒ်စးဒ်ကးမယ်
ဝဲနသ်ကေ. တစဲဒ်မဒ်တဟိုဒ်ဝဒ်ထံတ်ဝဲ. လုံအဒွဲအိုတ်ဝဲနဲသ်သံ. ကွဲဒ်စးဒ်ကးကဒါဝဲ.

ပူယ်ခွဲးကွဲဒ်စးဒ်ကးဝဲနွီသံထီဆဒ်နသ်ကေ. လးသ်ဖဒ်ဒိုတ်တဟိုဒ်ဝဒ်ထံတ်ဝဲနံစဲဒ်လံယ်.

လုံအဒွဲအိုတ်ဝဲနဲသ်သံနွီပါ. နွီသံထီဆဒ်. တအံတ်အံဘတ်အဟယ်ရဒ်ဃို. လံယ်ဒိုအိုတ်. ဖွတ်နဒ်ရဒ်မဒ်. ဘတ်တတးသ်ပေယ်ပါဝဲလံယ်.

နွီသံထံတ်ဘဒ်နီယ်ဘွံ.

လးသ်ဖဒ်ဒိုတ်အနံသ်ကစသ်ဒတ်.ဖှောဒ်ရေဒ်ကွေလ်ဝဲ. ကူတ်ပူယ်ဟို. ခံအာဒ်ထံတ်ကဒါဝဲလံယ်.

နဲသ်သံသေတ်ဖုညာ.

ဝဲသေတ်တကွဒ်. ဘတ်ဖွတ်နဒ်. တူသ်ဒတ်တကွဒ်. မေလွဲလုံကစသ်ယွယ်ပွယ်ဂယ်ဖုညာ. တမေသ်ကသိတ်ညာ. ထိတ်ဖှာဝဲဘတ်မံယ်.

မေတုယ်လုံကစသ်ယွယ်အိုတ်ဘွံ. ကပတီရံဒ်ထံတ်. ကံတ်စဒ်ကွသ်ဝဲဒတ်မံယ်. ဆိုမိုတ်ဝီယ်ဟဒ်ထံတ်ဟဲဝဲဒတ်လံယ်.

ဟဲတိုက်ကံတ်ဘတ်လောလ်သဒ်

လုံကွဲတံယ်. ထိတ်ဘတ်စောဒ်ဝတ်ဃလ်ကဲသဒ်မေသ်ဝဲနဲသ်သံဖုညာ. စိတ်လံယ်လုံခွီပူယ်နဲသ်သံဖုညာ. ကူတ်ပေဒ်တေလ်ဘတ်တူသ်ကံယ်ဝဲ. နဲသ်သံဖုညာ. သးဒုတ်လးသ်. တပူယ်ဃံ. တဘွံဃံ. တနီယ်ဃံ. တုယ်ဖှိတ်. တိုက်ကံတ်ဘတ်လောလ်သဒ်လုံကစသ်ယွယ်အိုတ်နတ်လံယ်. ဘာလံယ်ကစသ်ယွယ်. ဆိတ်နံယ်အိုတ်ဖှိတ်ဝဲဒတ်. လုံကြးဒ်ဘတ်လံသ်ဝီယ်. နံသ်စသ်သေတ်. ထိတ်တိုက်ကံတ်တသ်. ကဲသဒ်ဂေသ်ကျိယ်. ပတီရံဒ်ပျဒ်စဒ်ဝဲလံယ်. ကစသ်ယွယ်နတ်. ပပဒ်သဲဒ်ဒးဒ်ကဲသဒ်ဂေသ်ကျိယ်သေတ်တဖဒ်အဝဲသေတ်လုံညာရိုယ်ဃတ်မယ်ပလ်ဒဲဘဒ်သေတ်တကွဒ်. ကဟောပျဒ်နောဘတ်သဒ်ဃို. အတေဒ်ကဲသဒ်အဆံဆံ. ခဲလးသ်တကွဒ်. ကေယ်ထံကဒါဟောဖှာတဲပျဒ်နောကေယ်ဝဲဒေဒ်အီယ်လံယ်.

အတေဒ်ပျေဒ်ယဒ်တကွဒ်

၁။ စောဒ်ဝတ်ဃဒ်အတေဒ်ပျေဒ်ယဒ်

ဖိုအဲတ်နဲသ်သံသေတ်ငဲ့.

လုံမဲလ်ညာ. သုပတီရံဒ်ပျဒ်. စောဒ်ဝတ်ဃဒ်. သတ္တဝယ်နတ်. မေသ်မယ်ပလ်ဝဲ. ဒဲဘဒ်အစိုကမံယ်လံယ်. ဘတ်တူသ်ကံယ်ခယ်စာကေယ်ဝဲမေသ်လံယ်.

ဖိုအဲတ်နဲသံသေတ်ဇံ၊

လုံညာခါ၊ ဒူပြံသကသီကံသ်ပူယ်၊ မယ်စေလ်ကစသ်တဂယ်နေတ်၊ နံသ်စသ်
ကွံသ်၊ သိုတ်မယ်လိုတိုနေဝဲလေတ်လံယ်၊ ကွံသ်နေတ်မံယ်၊ မေန်ထံတ်နေတ်လဲယ်
တစဲဒီဝိယ်၊ မိနံယ်ဝဲလံယ်၊ ဒးဒ်လဲလ်ဂေသ်ဒိုတ်သ်ဆဲဒ်၊ ဂဲယ်ထးတ်လဲယ်တစဲဒ်ဖို၊
မိနံယ်ကဒါဝဲဒေါဒ်လံယ်၊

မယ်မျိုမျိုသေတ်တနေသ်၊ မိနံယ်ထံဘိုဝဲမေသ်ဃို၊ စေလ်ကစသ်သဒ်ဒိုတ်ထံတ်
ဝဲ၊ နဲမိုတ်မိနံယ်သဒ်၊ တဘးဒ်နေတ်မဒ်ညာလီ၊ မိနံယ်ဇံယ်တုယ်လုံအဘွဲတဲဝိယ်၊
ပိုယ်ဦယ်နေလံသ်ဘိုဝိယ်၊ စးကွံယ်ထံတ်လုံကွံသ်ကောလ်ဘို၊ ဒွဲတ်ကဲယ်ထံတ်
ဝဲတမိုဃံ၊ ကဲယ်တပွဲသ်ထံတ်ဝဲဘွဲ၊ ကွံသ်နေတ်ဘတ်တူသ်ကံယ်၊ မေတ်အူအံတ်ဝဲ၊
ဖဲတသ်လံသ်နေတ်၊ သီဝဲဒတ်လံယ်၊

ဖိုအဲတ်နဲသံသေတ်ဇံ၊

စောဒ်ဝတ်ဃဒ်သတ္တဝယ်နေတ်၊

ဖဲနေတ်ခါ၊ ဒေဒ်အိယ်ဝဲဒဲဘဒ်ကယ်၊ မယ်ဘတ်ပလ်ဝဲဃို၊ သီဘွဲဘတ်လံယ်
လုံနလ်ရလ်တူသ်ကံယ်ခယ်စာဘတ်ဝဲ၊ ဘွဲဘွဲအာယေလ်မဒ်ဝိယ်၊ ပူယ်ဖွဲဒ်ဒေါဒ်ဝဲ
နသ်ကေမေသ်ဝဲဒဲဘဒ်၊ အစိုကမံယ်ကဘိုဒ်ကဘံ၊ အိုတ်တံသ်ဒေဒ်ဃို၊ လုံစောဒ်
ဝတ်ဃဒ်မျို၊ နွီဘွဲထီဆဒ်ကဲထံတ်ဘတ်ဝိယ်၊ ဒေဒ်အိယ်လံယ်၊ လုံမူဒ်မေတ်အူ
အံတ်သီဖူဝဲလီမေသ်လံယ်၊ တဲပျဒ်ဟောဖှာဝဲဒေဒ်နေတ်လံယ်၊

၂။ ခွီကစသ်မာအတောဒ်ပျေဒ်ယဒ်

ဖိုအဲတ်နဲသံသေတ်ဇံ၊

ဒီခါမျံဒ်သုတံတ်ဖှာပတီရံဒ်၊ ခွီကစသ်မာသေတ်နသ်ကေ၊

မေသ်ဝဲနံသ်စသ်မယ်ပလ်၊ ဒဲဘဒ်ကယ်အစိုကမံယ်ဘတ်တူသ်ကံယ်ကေယ်ဝဲ
မေသ်လံယ်၊

ဖိုအဲတ်နဲသံသေတ်ဇံ၊

မေသ်ဝဲပေါလ်မုတ်နေတ်၊ လုံညာခါ၊ ဒူပြံသကသီကံသ်ပူယ်၊ ကဲဘတ်ဝဲသဲ
ထီတဂယ်မာလံယ်၊ တံထီယံသ်ဘု၊ ဖဲမေယ်ကသူစဒ်ထံတ်၊ ဟိတ်ကေဒ်စဒ်မေသ်
ဝဲခဲလးသ်တကွဒ်၊ နံသ်စသ်ကိုယ်တဲယ်၊ မယ်ဝဲမေသ်လံယ်၊

လုံအဟိတ်နေတ်၊ ဘုတ်ပလ်ဝဲထွီတ်အိုတ်တဒု၊ ပေါလ်မုတ်ဝဲနေတ်၊ မေမယ်
တသ်၊ ထွီတ်နေတ်လုံဂံယ်ထေဒ်၊ ဆိတ်နံယ်ကွသ်ထံဘိုဝဲသေလံယ်၊ မေသ်ဝဲ

ပေါလ်မုတ်. လဲယံ စေယံပူယံခါမေသ်ဂေယံဂေယံ. ကဘောဒ်သေတ်မုတ်.
လဲယံပွသ်ကွာခါနေတ်မေသ်ဂေယံဂေယံ. ထွိတ်နေတ်. မေသ်လုံပေါလ်မုတ်
လံသ်ဒီ. ထံဘိုအမဲ့လူယံပျလ်ထွဲဝဲလံယံ.

နေတ်မံယံ. ဖိုသတ်ခွါ. ကယ်လဒ်သာဖုညာ. ထိတ်ဝဲဒတ်.

နယ်သေတ်ငဲ့.

ထွိတ်မူဒ်ဆိုဒု. လဲယံပွသ်ပူယံလီ. မေတနီယံအီယံ. ဝဲသေတ်ကအံတ်ဘတ်.
တသ်ညတ်တသူမိုဒ်ချဒ်လီ. တဲဆာမယ်ကလိုသ်ဝဲလံယံ.

ပေါလ်မုတ်နေတ်. ဟူဘတ်ဝဲတသ်တဲဒေဒ်နေတ်ဘွံ. မဲလ်ရှဒ်ဒိုတ်ဝဲဃို.

ဖဲကတိုလးသ်နတ်လဲသ်စဒ်ထံတ်. ကွေလ်တံသ်နံစိတ်ဝဲထွိတ်လံယံ.

ထွိတ်နေတ်စိတ်ဝဲတစဲဒ်ဖိုဝီယံ. ဟဲပျလ်ထွဲစိုကဒါဝဲထံဘိုမေသ်လံယံ.

တိုသ်နတ် ... မေသ်ထွိတ်နေတ်လုံတလးကွေယံဝဲသးဃတ်ဒေဒ်ခါ.
ကဲဘတ်ဖူဝဲပေါလ်မုတ်တဂယ်ဝယ်နေတ်မေသ်လံယံ. ဃိုမံယံ
တသ်အဲတ်မေတ္တယံဃျဒ်ဝဲတနေသ်မေသ်လံယံ. တသ်တဲဝဲ
နေတ်မေသ်မံယံ. စဒ်ခံတ်ထေဒ်တဖှာ. ဘတ်ကျယ်လဲယံ
ကဲထံတ်ဝဲ. သယ်သယ်ပူယံကွာခါ. မာမေသ်ဂေယံဂေယံ
ဝယ်မေသ်ဂေယံဂေယံ. တကဲဖူပွယ်နေတ်. မေသ်တအိုတ်
ဝဲလံယံ. ဃိုမံယံလုံဘိုဒ်ဝဲ (အတ္တဘော)ပတံသ်နေတ် (၁၂)
ဖိုယံဃတ်ဘိုဒ်ကဲသဒ်မေသ်ဝဲဆွေယံမျိုဖုညာ. အာမဒ်သဒ်
အဲတ်ကွီထီဆဒ်လီကဲထံတ်ဝဲမေသ်လံယံ. ဃိုမံယံမေသ်ဝဲ
ထွိတ်နေတ်လံယံဖဒ်ဒးဒ်ပေါလ်မုတ်နေတ်တကဲဝဲဒတ်မေသ်
လံယံ.

မယ်သီထွိတ်လီ

ဖိုအဲတ်နဲသ်သံသေတ်ငဲ့.

မေသ်ဝဲပေါလ်မုတ်နေတ်. သဒ်ထံတ်ဝဲထွိတ်ဃို. တနီယံမုသ်ဒေါဒ်.

လဲယံလုံစေလ်ပူယံခါ. လဲယံစောလ်ပလ်ဝဲဒးဒ်ဦယံတဘိုလံယံ.

ထွိတ်နေတ်လဲယံပျလ်ဝဲဒီ. ပေါလ်မုတ်နေတ်. ကဲဘတ်ဝယ်ထွိတ်. ဒုံဒ်အံတ်
ဆတ်ဝီယံ. ဟီထံတ်ဝဲ. ဒးဒ်နုသ်တကိုတဖှးတ်. တံထံတ်ဝီယံလဲယံလံယံလုံထီနီယံ

လံယံ. လုံဒးဒ်နုသ်ပူယံထးနဲလဲမဲဒ်ပွဲယံပွဲယံဝီယံ. တသ်ကွသ်ထီဇံယံထွီတ ကောဒ်
ကူရီအိုအိုနေဝဲလံယံ.

ထွီတခံ.

တကောဒ်ဝဲယယံလုံအမုံသ်ဒေဒ်အီယံနေတ်ယေလ်မဒ်လီ.

ခါအီယံမဒ်ဟူဘတ်လီ. ကလုသ်မုံသ်မုံသ်. သဒ်ခုဖို့ဖွဒ်ထံတ်မဲသ်.

ဟဲကဒ်ဘိုဒ်လုံဂံယံထေဒ်လံယံ.

ပေါလ်မုတ်နေတ်. ဖံတ်နေထွီတ. ပွီယံထောဒ်တပယံစးဝဲထွီတကောလ်ဘို
လံယံ. လုံဝဲတပယံစးတီသ်ဝဲဒးဒ်. မဲဒ်ပွဲယံဒးဒ်နုသ်ဝီယံ. ဆံတ်လံယံကွေလ်ဝဲ
လုံထီကွာလံယံ. ထွီတနေတ်လံယံပတ်ယုလ်ဝဲဒးဒ်နုသ်ခီ. လံယံအုံဒ်သီဝဲလုံထီ
လံယံ.

ဖိုအဲတ်နဲသ်သံသေတ်ဇံ.

မေသ်ဝဲပေါလ်မုတ်နေတ်.

လုံနေတ်ခါ. ဒေဒ်အီယံမေသ်ဝဲတဂေယံအးမူဒ်. ဒဲဘဒ်မယ်ကမတ်ဘတ်ဝဲယို
ယေလ်ထံမဒ်ဆးကတံသ်ပဒ်လုံ. လုံနလ်ရလ်ပူယံဘတ်အိုတ်ဝဲလံယံ. ဘတ်တူသ်
ကံယံဝီယံ. မေသ်ဝဲကယ်အဖိုကမံယံကဘိုဒ်ကဘံပတံသ်အိုတ်ဒေဒ်ဝဲယို. ဃတ်တက
ယယံထီဆဒ်. မဲဒ်ပွဲယံဒးဒ်နုသ်ဒးဒ်ကောလ်ဘို. စးတီသ်သဒ်ဝီယံ. ဘတ်တူသ်ကံယံ.
ဆံတ်လံယံအုံဒ်သီဖူဘဒ်လုံထီကွာလီမေသ်ဝဲလံယံ. တဲပျဒ်ဟောဖွာနေဝဲဒေဒ်
နေတ်လံယံ.

၃။ နဲသ်သံန္နိပါအတေဒ်ပျေဒ်ယဒ်

ဖံတ်တခိုဒ်ပိုသတ်န္နိဂယ်

ဖိုအဲတ်နဲသ်သံသေတ်ဇံ.

သးခါမုံဒ်. သုစဒ်ပတီထံတ်. တသ်လံသ်သေတ်နုသ်ကေ. သုဖိုအဲတ်သေတ်
နေတ်. သုသေတ်မယ်ကမတ်ဘတ်. တဂေယံအးမူဒ်မေသ်ဝဲ. ဒဲဘဒ်ကယ်အဖို
ကမံယံလံယံဘတ်ကေယံတူသ်ကံယံဝဲဒတ်မေသ်လံယံ.

ဖိုအဲတ်နဲသ်သံသေတ်ဇံ.

လုံညာခါ. ဒူပြိသ်ကသီကံသ်. ကွံသ်ကစသ်ဖိုသတ်န္နိဂယ်နေတ်. ပွသ်တပွသ်
ပူယံ. မေသ်ဝဲန္နိသံတဘွံ. ဟဒ်လဲဒ်ကွသ်ဝဲကွံသ်သေတ်နေတ်လံယံ.

တနီယံမုသ်ဒေါဒ်.

နသ်စိဒ်ဆေကွံသ်ဝိယ်ဟာကေယ်နဲဒတ်ခါ. ထီတ်ဝဲတခိုဒ်ဖဒ်ဒိုတ်တဘိုလူယ်
ဝဲဒတ်လံယ်. တခိုဒ်နေတ်. လုံအခွေဝတ်နဲလ်စိတ်အိုတ်ဝဲလုံ. ဘူးတ်ပူယ်တလိုတ်
နေတ်လံယ်.

ဘူးတ်နေတ်. အပံဒ်အိုတ်ဝဲနွီဆူ. ကွံသ်ကစသ်ဖိုသတ်သေတ်နေတ်.

တနီယ်အီယ်ဒု. ဖံတ်တခွဲဒ်ဒေဒ်. ခဲဂံယ်မဒ်ကဟဲဖံတ်ဝဲလံယ်. တဲတ်ပဒ်
လောလ်သဒ်ဝိယ်. ဟီမူဒါတဂယ်တပံဒ်. ဟဒ်ပေဒ်ဝိယ်ကေယ်ဝဲဒတ်လံယ်.

တဆိလ္လိသ်ပဝဒ်ဘတ်တူသ်ကံယ်ဝဲ

ကွံသ်ကစသ်. ဖိုသတ်သေတ်နေတ်. လုံခီနီယ်. တနံတ်ဘတ်လးယ်တခိုဒ်.
လုံအဂယ်ပွသ်တပွသ်. ဟဒ်လဲဒ်ကွသ်ဝဲကွံသ်သေတ်နေတ်လံယ်.

နွီသံထံတ်ဘဒ်နီယ်. လဲယ်ထံတ်နဲကွံသ်. ထီတ်ဝဲဘူးတ်မဒ်. နံတ်ဘတ်ဝဲတခိုဒ်.

မေသ်အိုတ်ဒေဒ်. တအိုတ်လးယ်တေ. ဒေဒ်ကသီတ်ညာ. အောဒ်ထံတ်ကွသ်ဝဲ.

တခိုဒ်နေတ်သဒ်မူဒေဒ်နသ်ကေ. တအံတ်အံဘတ်ဆတ်အံတ်ဃို. ဃဲယ်ဃို
မယ်သဒ်. ဟဒ်ဒေါဒ်တနောဒ်တရဲဒ်. ဟဲထွဲဒ်ထံတ်ဝဲလံယ်.

ကွံသ်ကစသ်ဖိုသတ်သေတ်. ထီတ်ဝဲတခိုဒ်. သဒ်ကညံယ်ဝဲဒတ်. တမယ်သီ
လးယ်. ပှသ်ကွေလ်ဝဲဒတ်လံယ်.

ဖိုအဲတ်နဲသ်သံသေတ်ဇုံ.

ကွံသ်ကစသ်ဖိုသေတ်နေတ်. တမယ်သီဝဲတခိုဒ်ဃို. လုံနလ်ရလ်ပူယ်ဒုတလံယ်
ဘတ်ဝဲမံယ်. တနသ်ကေ. ပွယ်နွီဂယ်သေတ်နေတ်. ကဲထံတ်ဘတ်ဝဲတဖိုတ်ဒိုတ်
ဃံတဆိလ္လိသ်ပဝဒ်. ကတးကဲထံတ်ဘတ်ဝဲခါ. နွီသံနွီသံဆးကတံသ်ပဒ်လို. ဟအံတ်
အံဘတ်ဝဲ. သတ်ဝိယ်လံယ်ဒိုဘတ်တူသ်ကံယ်ဝဲလံယ်.

ဖိုအဲတ်နဲသ်သံသေတ်ဇုံ.

သုဝဲသေတ်နေတ်. မေသ်လုံညာခါ. ကဲဘတ်ဝဲကွံသ်ကစသ်ဖိုနွီဂယ်ဝိယ်.

မေသ်ဝဲတဂေယ်အးမူဒ်တသ်မယ်. ကယ်. မယ်ဘတ်ဝဲနေတ်မေသ်လံယ်.

ဒေဒ်အီယ်မံယ်. မေသ်ဝဲအဆံဆံ. နဲသ်သံသေတ်ပဇီရံဒ်စဒ် (ပုစ္ဆာ) သေတ်
တကွဒ်. ကစသ်ယွယ်ဖျေယ်ကဒါဟောဖှာပျဒ်နေဝဲလံယ်.

နဲသ်သံဖူညာသောတယ်မယ်တီယံဝဲ

နေတ်ဘုံ. နဲသ်သံတပါနေတ်.
 ကူသ်ဒိုတ်ထံယွယ်ကစသ်ကံ့ဇုံ.
 တဂေယ်အးမူဒ်ဒဲဘဒ်. မယ်ကမတ်ဘတ်ဃို. ယူယ်လဲယ်မူဒ်မေသ်ဝဲ. ပွယ်
 ဖူညာနေတ်ဂေယ်ဂေယ်. လဲယ်လုံပံတ်လဲတ်မေသ်ပွယ်သေတ်ဂေယ်ဂေယ်.
 နဲသ်ကစးသ်ကွာကူတ်ပူယ်ပွယ်ဖူညာမေသ်ဂေယ်ဂေယ်. ပူယ်ဖွဲဒ်တအိုတ်ဝဲမေသ်
 လံတ်ယေ်ကစသ်.

ဖိုအဲတ်နဲသ်သံသေတ်ဇုံ.
 မေသ်ဝဲမံယ်. တဂေယ်အမူဒ်ပလးမယ်ကမတ်ဘတ်ပွယ်ဖူညာ.
 လုံမူဒ်စဒ်ဝဲတသ်လံသ်. ပံတ်လဲယ်တစိုတ်စိုတ်. အိုတ်ဝဲနသ်ကေ. ပူယ်ဖွဲဒ်
 ကဲဝဲမေသ်တသ်လံယ်နေတ်. တအိုတ်ဝဲဒတ်မံယ်. မူဒ်. ပံတ်လဲတ်. ကစးသ်ကြံယ်
 ကူတ်အိုတ်ဝဲနသ်ကေ. လုံတဂေယ်အးမူဒ်ဒဲဘဒ်တကွဲဒ်နေတ်. ပူယ်ဖွဲဒ်တကဲဝဲ
 တဲဝီယ်. လုံဖဲလလ်မေဒ်တေယ်သနယ်တံယ်ဟောဖွာဝဲဒတ်လံယ်.

အနဲဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ်

န အန္တလိက္ခေ န သမုဒ္ဒမဇ္ဈေ၊
 န ပဗ္ဗတာနံ ဝိဝရံ ပဝိဿ။
 န ဝိဇ္ဇတိ သော ဇဂတိပ္ပဒေသော၊
 ယတ္ထဋ္ဌိတော မုစ္စယျ ပါပကမ္မာ။

အခံလုံပကညံ ... လုံမူဒ်နေတ်မေသ်ဂေယ်ဂေယ်. အိုတ်လုံပံတ်လဲတ်
 ပူယ်နေတ်မေသ်ဂေယ်ဂေယ်. လုံကစးသ်ကြံယ်ကူတ်
 ပူယ်. လူယ် ဝတ်နဲလ်အိုတ်ခူသုတ်နေတ်မေသ်ဂေယ်
 ဂေယ်. တဂေယ်အးမူဒ်မယ်ပလ်ဝီယ်ပွယ်နေတ်. ပူယ်
 ဖွဲဒ်တကဲ. ပူယ်ဖွဲဒ်အလံသ် နေတ်မေသ်တအိုတ်ဝဲဒတ်
 လံယ်.

လိုယ်ယေအခံပညံ ... မဒုမတဂယ်တဂယ်မေသ်ဂေယ်.ဒးဒ်နီတဗျို. လုံကယ်
 ကျမယ်အးဆိုကွာကပူယ်ဖွဲဒ်ဝဲဆိုမိုတ်ဝီယ်. လုံမူဒ်
 ထံက်အိုတ်ဝဲလံယ်. လုံပံတ်လဲတ်ဖဲလလ်ဝတ်လံယ်

အိုတ်ခုသုတ်ဝဲလံယ်. လုံကစးသိကြံယ်ကုတ်ပုယ်ဝတ်
 လံယ်အိုတ်ခုသုတ်ဝဲလံယ် လုယ်အိုတ်ခုသုတ်အမျိုမျို
 မေသ်နသ်ကေ. ကယ်ကျမယ်အးဆိုသေတ်နတ်.
 ပုယ်ဖွဲဒ်ဝဲတကဲ. မုသ်ထံတ်မုသ်နံသ်ဝဲထံတ်အယဒ်
 မျဲဒ်နယ်သေတ်ဒိုတနေသ်သဒ်. ဟဒ်အိုတ်ခုသုတ်နသ်
 ကေ. မေလုံကယ်ကျမယ်အးဆိုတကွဒ်. ပုယ်ဖွဲဒ်သဒ်
 ခွေဒ်တအိုတ်ပိုတ်တဲသဒ်ဝဲနတ်မေသ်လံယ်.

မေသ်ဝဲမေဒ်တေယ်သနယ်တံယ်ကတးသ်ဘွံ. နဲသ်သံသေတ်တကွဒ်.
 သောတယ်ပဒ်တီဒ်ဖိုလ်စဒ်ထံတ်တုယ်ဝဲဒတ်လံယ်. ကညံခဲလးသ်အဂံသ်သေတ်
 နသ်ကေ. မေသ်အဘျဲဒ်အိုတ်ဟောတရကဲထံတ်နဝဲမေသ်လံယ်.

(တယောဇန) ဝိဒ္ဓိထူဒ်ဒီယံလီ



(၁၂)

(သုပ္ပဗုဒ္ဓသာကီဝင်မင်းကြီး) ခိုခံထူခံ

ကစသ်ယွယ်နေတ်. ကဒ်ဝီလဒ်ဝိုဒ်ကံသ် (နီဂြောဓာရုံ) ဖျသ်ပူယ်ဆိတ်နံလ် အိုတ်ဝဲခါ. အကျ်ပူဒ်ဝဲ. (သုပ္ပဗုဒ္ဓသာကီဝင်မင်းကြီး) ယို. (နအန္တ လိက္ခေ နသမုဒ္ဒမဇ္ဈေ) စဒ်ထံတ်မေဒ်တေယ်သနယ်တံယ်ဟောဖှာဝဲဒတ်လံယ်.

**ပျိဒ်ခိုခံပယ်ကဲသဒ်
ဖါတီသ် (သုပ္ပဗုဒ္ဓ) စံယ်ပယ်ဒိုတ်**

ဖါတီသ်မေသ်ဝဲ (သုပ္ပဗုဒ္ဓ) စံယ်ပယ်ဒိုတ်နေတ်. မိုတ်နေသဒ်ခဲဒ်ပလ်ဒုတ် ဒါလုံကစသ်ယွယ်ဖံဒိုတ်မေသ်ဝဲ. ပွယ်တဂယ်လံယ်.

(သိဒ္ဓတ္ထမင်းသား) နေတ်မေသ်ယဖိုမုတ် (ယသောဓယာ) ဒးဒ်ဖိုတဂယ်. ပလ်တံသ်အိုတ်ကမဲဝဲဝီယ်. တောထွဲဒ်ကွေလ်ဝဲဒတ်လံယ်. ဝီယ်ဒေါဒ်. စိုကမံယ် လးပွဲယ်အိုတ်ဝဲ. ယဖိုခွါ (ဒေဝဒတ်) သေတ်နသ်ကေ. လုံသယ်သနယ်ဒွဲ. ပွဲကဲဝဲ နဲသ်သံဝီယ်. ပလ်ဝဲလုံဒုတ်ဒါပတံသ်ဒေဒ်လံယ်. သဒ်တမုံလ်. ဒုတ်ကဘဒ်တကဲ. ပလ်ဒုတ်ဒါဃလ်ဝဲလံယ်.

တနီယ်မုသ်ဒေါဒ်.

ကစသ်ယွယ်နေတ်. ဒးဒ်သံကမူးသ်ပတ်အာမဒ်. လုံပွယ်တမံသ်ပေဒ်လံသ် ကညဒ်ဂံသ်. ပလံသ်လဲယ်ဝဲလံယ်.

နေတ်ဘွံ (သုပ္ပဗုဒ္ဓ) စံယ်ပယ်ဒိုတ်နေတ်.

(သိဒ္ဓတ္ထမင်းသား) ယွယ်ကောတမဒ်နေတ်. လုံပွယ်တမံသဲဝဲလံသ်. လဲယ်ခွေဒ်
ယတဟေတ်ဝဲလံယ်. ဆိုမိုတ်ထံတ်ဝီယ်. လုံကညဒ်ကွဲပေဒ်တီသ်ဃလ်ဝဲ. ဖဲကွဲ
မုသ်ပူယ်ခးတ်သဒ်တံတံ. ဆီတ်နံယ်အံဝဲသေဒ်လံယ်.

ဒးဒ်သံကမူးသ်ပတ်အာမဒ်. ကစသ်ယွယ်ဟဲကညဒ်ဝဲလီ. အခေပွယ်သေတ်ရှံဒ်
ထံတ်ဘွံ (သုပ္ပဗုဒ္ဓ) စံယ်ပယ်ဒိုတ်နေတ်.

နယ်သေတ်ငဲ့.

လဲယ်တဲကူး (သိဒ္ဓတ္ထမင်းသား) မးလဲယ်ကွဲလုံအဂယ်တဘိုတ်ငံယ်. ယယ်နေတ်.
သဒ်နီတ်အာ. ညာပွသ်နေဝဲ (သိဒ္ဓတ္ထမင်းသား) ဖါတီသ်တဂယ်မေသ်ဝဲလံယ်.
ဃိုနေတ်ယပွဲနေ (သိဒ္ဓတ္ထမင်းသား) ကွဲတကဲဝဲမံယ်. မေသ်ဘတ်လဲယ်ပလဲသ်ကွဲ
အဝဲ (သိဒ္ဓတ္ထမင်းသား) လံယ်ဘတ်လဲယ်ပလဲသ်နေဝဲကွဲမံယ်တဲဝဲလံယ်.

ပွယ်အာဂယ်ဖုညာ. ဃေကညာတဲဝဲ (သုပ္ပဗုဒ္ဓ) စံယ်ပယ်ဒိုတ်. အမျိုမျိုသေတ်
နသ်ကေ. လုံဖါတီသ် (သုပ္ပဗုဒ္ဓ) စံယ်ပယ်ဒိုတ်အိုတ်လံသ်. လဲယ်ကွဲခွေဒ်တနေသ်
ဝဲဃို. ဖဲတသ်လံသ်နေတ်. ဘျေဒ်ကဒါသဒ်. ဟာကေယ်ဝဲလံယ်. (သုပ္ပဗုဒ္ဓ) စံယ်ပယ်
ဒိုတ်နေတ်. ပုသ်လံယ်ဝဲအခေပွယ်တဂယ်.

နဝဲငဲ့. လဲယ်ကွသ်ငံယ်.

မေသ်ဝဲ(သိဒ္ဓတ္ထမင်းသား) တဲဝဲတသ်တဲလဲယ်ဒိုကနတ်တိုသ်နံတ်ဝီယ်.
ဟာကေယ်ပတီရှံဒ်ပျဒ်ကူးကေယ်မံယ်. မယ်လောလ်ထွဲပုသ်လဲယ်ဝဲဒတ်လံယ်.
ကစသ်ယွယ်နေတ်. လုံတသ်လံသ်ဃတ်ကဒါသဒ်ဟာကေယ်ဝီယ်.

နီယ်ကမ္မိထံတ်ဝဲလံယ်. (အရှင်အာနန္ဒာ) နေတ်. ကစသ်ယွယ်နီတ်ကမ္မိဂေသ်
ကျိယ်.

မိုတ်သီတ်ညာသဒ်ဃို. ပတီရှံဒ်စဒ်ဝဲဒတ်လံယ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွဲငဲ့.

နီယ်ကမ္မိဂေသ်ကျိယ်နေတ်. မေသ်အိုဝဲဒေဒ်လဲတ်.

ဖိုအဲတ် (အာနန္ဒာ) ငဲ့.

ဖါတီသ် (သုပ္ပဗုဒ္ဓ) စံယ်ပယ်ဒိုတ်. မေသ်နထီတ်ဝဲတမေသ်ဃယ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွဲငဲ့.

ထီတ်ကတဲဝဲမံယ်ကစသ်.

ဖိုအဲတ် (အာနန္ဒာ) ငဲ့.

မေသ်ဝဲ (သုပ္ပဗုဒ္ဓ) စံယံပယံဒိုတ်နေတ်. မေသ်တသ်ဝီဃးအမူဒ်. ပလးမယ် ကမတ်ဘတ်ဝဲလီ. မေသ်ဝဲမံယံ. ကစသ်ယွယ်လဲယံကွဲ. တဟေတ်ခွေဒ်ဝဲမေသ်ဃို. ပေဒ်တေလ်ကြံတာဃလ်ဝဲလံယံ. မေသ်ဝဲဒဲဘဒ်ကယ်ဃို. စဒ်ဖဲတနီယံ. တုယံထံတ် ဘဒ်နီသံဘွံ. ပြဒ်သဒ်ဖဲလလ်စံတာဃံခံတ်ထေဒ်နေတ်. ဟံတ်ခိုတ်ယုသ်ဘတ်တူသ် ကံယံကေယံဝဲလံယံတဲဝဲဒေဒ်နေတ်လံယံ.

စံယံပယံခေပွယ်နေတ်. မေသ်ဝဲတသ်တဲဟူဘတ်ဘွံ. လုံဟူဝဲအတးကေယံတဲကွး (သုပ္ပဗုဒ္ဓ) စံယံပယံဒိုတ်လံယံ.

ပါတီသ် (သုပ္ပဗုဒ္ဓ) စံယံပယံဒိုတ်ဟံတ်ခိုတ်ယုသ်ဝဲ

(သုပ္ပဗုဒ္ဓ) စံယံပယံဒိုတ်နေတ်.

ခေပွယ်ပေါလ်ခွါကေယံရှံဒ်ဖွာတဲဟူဘတ်ဝဲဘွံ.

ယဖိုဒိုတ်ခွါ. တသ်တဲနေတ်. ကမတ်ဝဲတအိုတ်နံဘွံ. နံသ်နံသ်ဒေါဒ်ဖိုဒိုတ်ခွါ (သိဒ္ဓတ္ထမင်းသား) တဲဝဲအတး. ကဲထံဟ်သေဝဲထံဘိုအိုတ်လံယံ. တနသ်ကေ. ခါအီယံတဘွံ.

ယယ်နေတ် (သိဒ္ဓတ္ထမင်းသား) တသ်တဲဒေဒ်ကလွဲယံဝီယံ. ဒးဒ် (မုသာဝါဒ) ကစိုဒ်စွဲကဒါကေယံငံယံ (သိဒ္ဓတ္ထမင်းသား) နေတ်တဲဝဲလုံအမဒ်တမဲဒ်. ယယ်နေတ်. နီသံပွဲယံထံတ်ဘွံဟံတ်ခိုတ်ကယုသ်ယယ်ဖဲပြဒ်သဒ်ဖဲလလ်စံတာဃံခံတ်ထေဒ်. တီဒ် တီဒ်ကျဒ်ကျဒ်. သဒ်မဒ်ဃလ်ဝဲဒးဒ်အလံသ်အကွဲ တဲဝဲ. စဒ်ဖဲခါအီယံ. ယယ်နေတ်. လုံတသ်လံသ်ဒတ်နေတ်. တလဲယံဝဲမံယံ. ယမေအိုတ်ဃလ်ဒေဒ်နေတ်. လုံတသ် လံသ်ဟံတ်ခိုတ်ယုသ်ယယ်တသေ. မေလုံဟံတ်ခိုတ်တယုသ်ဘတ်ဘွံဒးဒ် (မုသာ ဝါဒါ) နေတ်. ကတဲဆာ (သိဒ္ဓတ္ထမင်းသား) ဆိုမိုတ်ပလ်ဝဲဒေဒ်နေတ်လံယံ.

ဆိုမိုတ်ဝဲဒေဒ်နေတ်ဝီယံဘွံ.

(သုပ္ပဗုဒ္ဓ) စံယံပယံဒိုတ်နေတ်. နံသ်စသ်အသူအဆံဒ်ခဲလးသ်. လုံပြဒ်သဒ် နီကတးဖံဒိုတ်. မးတေတ်ထံတ်ပလ်ဝဲခဲလးသ်. စံတာဃံမးပွယ်ဖျိုဒ်လံယံပလ်. ပေဒ်ဃလ်ပျဒ်ဝဲဒးဒ်ကြံယံဒေဒ်. ပေဒ်ဃလ်ဝဲကြံယံတဘေတ်တဘေတ်နေတ်. ပလ်ဝဲဂေသ်ပံသ်ပွဲယံပွယ်ထိုဖိုကစသ်. ခီဂယ်ခီဂယ်ဝီယံ. ယမေသာပေယံနံတ်သဒ်. စိတ်လံယံကမတ်ဘတ်ပြဒ်သဒ်ဖဲလလ်. ကြံတာဃလ်ယယ်. တဲကွးမယ်လောလ် ဝီယံ. လုံပြဒ်သဒ်နီကထးဖံဒိုတ်. ထံတ်အိုတ်ဃလ်ဝဲလံယံ.

ကစသ်ယွယ်နေတ်.

မေသ်တသ်ဂေသ်လုံနဲသ်သံသေတ်အိုတ်တဆံ. ဟူဘတ်ဝဲဘွံ.

ဖိုအဲတ်နဲသ်သံသေတ်ဇံ.

(သုပ္ပဗုဒ္ဓ) စံယ်ပယ်ဒိုတ်နေတ်.

မေသ်ပြဒ်သဒ်နွီကထးဖဲခိုတ်. ထံတ်အိုတ်မဒ်တကဒ်ဒေဒ်. ယူယ်ထံတ်အိုတ် ပလ်လုံမူဒံသေတ်မေသ်ဂေယ်ဂေယ်. ဒးဒ်ခွီစိတ်ဝဲလုံပံတ်လဲတ်ပူယ်နေတ်မေသ် ဂေယ်ဂေယ်. ကစးသ်ကြံယ်. ကူတ်ပူယ်လေပူယ်. စိတ်နုလ်အိုတ်ခုသုတ်ပလ်ဝဲ နေတ်မေသ်ဂေယ်ဂေယ်. ယယ်ကစသ်တဲဝဲတသ်တဲနေတ်. မေသ်ဇေယ်. တမေသ် ဇေယ်. ဒီဖဒ်ဒေသဒ်. တအိုတ်နဲဘွံ. လုံယယ်ကစသ်တဲဝဲလံသ်နေတ်မေသ်ဝဲ (သုပ္ပဗုဒ္ဓ) စံယ်ပယ်ဒိုတ်နေတ်. လုံဟံတ်ခိုတ်လလ်. ကဘတ်ဝဲနုလ်ဝဲမေသ် လံယ်တဲဝဲ. လုံဖဲလလ်မေဒ်တေယ်သနယ်တံယ်ဟောဖှာဝဲဒတ်လံယ်.

အနေဒ်ချီဒ်မေဒ်တေယ်သနယ်တံယ်

န အန္တလိက္ခေ နသမုဒ္ဒမဇ္ဈေ၊

န ပဗ္ဗတာနံ ဝိဝရံ ပဝိဿ။

န ဝိဇ္ဇတိ သော ဇဂတိပ္ပဒေသော၊

ယတ္ထဋ္ဌိတံ နပ္ပသဟေယျ မဇ္ဈ။

အခံလုံပကညံ ... အိုတ်လုံမူဒံမေသ်ဂေယ်ဂေယ်. အိုတ်လုံပံတ်လဲတ်ပူယ် နေတ်မေသ်ဂေယ်ဂေယ်.လုံကစးသ်ကြံယ်ကူတ်ပူယ်လေ ပူယ်ဝဲနုလ်အိုတ်ခုသုတ်ပလ်မေသ်ဂေယ်ဂေယ်. ပူယ် ဖွဲဒ်လုံသီပယ်စုပူယ်တကဲ. သီပယ်မယ်ဒးတ်တကဲဝဲ တသ်လံသ် နေတ်မေသ်တအိုတ်ဝဲလံယ်.

လိုတ်ယေအခံပညံ ... သီပယ်တဒိုတ်ဖို. မယ်နးယ်တကဲဝဲတသ်လံသ်နေတ်. ဖဲဟံတ်ခွးနဲခိုတ်သုတဘိုဖိုလံသ်မဒ်. တအိုတ်ဝဲမေသ် လံယ်. လိုတ်တဲဝဲမေသ်လံယ်.

ကဲသဒ်အဆဲဒ်

နွီသံထံတ်ဘဒ်နီယ်နေတ်. လုံပြဒ်သဒ်ဖဲလလ်အိုတ်ဝဲ (သုပ္ပဗုဒ္ဓ) စံယ်ပယ်ဒိုတ်. (မင်္ဂလာ) ကသေတ်နေတ်. ကောဒ်ပသုဖုတီသ်ဖုကွဒ်. ဟဒ်ကေဒ်ဟကွဲသ် သဒ်ဒးဒ်တသ်နုဟ်ရဒ်မဒ်. စံယ်ပယ်ဒိုတ်ဟူဘတ်ဝဲတသ်သံဟ်စဒ်ဝဲဒက. တသ်သံဟ်တကွဒ်မေသ်ဝဲမဒ်လဲတ်.

ကစသ်စံယ်ပယ်ဒိုတ်ဒးဒဲ (မင်္ဂလာ) ကသေတ်ကလုသ်မေသ်လံယ်. ရှံဒ်ပျဒ်
ဝဲဒတ်လံယ်. ကသေတ်ဝဲနေတ်. မေတထီတ်ဘတ်ကစသ် (သုပ္ပဗုဒ္ဓ) စံယ်ပယ်ဒိုတ်.
မယ်အးသဒ်သေဝဲအလေဒ်အိုတ်မေသ်လံယ်.

နေတ်ဘုံ (သုပ္ပဗုဒ္ဓ) စံယ်ပယ်ဒိုတ်နံသ်စသ် (မင်္ဂလာ) ကသေတ်ကဖံတ်ကေယ်
ဘတ်သဒ်ဃို. လုံဆိတ်နံယ်လံသ်. အိုတ်ဆးထးတ်လဲယ်ဝဲကြဲယ်အိုတ်. ကြဲယ်ဖုညာ
အောဒ်ထံတ်ပလ်ခဲလးသ်ပြဒ်. ဖျိဒ်ပလ်ဝဲစံတာဃံသေတ်နသ်ကေ. လုံမူယ်လဒ်
အလံသ်ထံအိုတ်ပလ်ကဒါ သဒ်ထီဆဒ်. ခေါဒ်ပလ်ကြဲယ်ပွယ်ထိုဖိုဖုညာသေတ်.
ဖံတ်နေဝဲစံယ်ပယ်ကောလ်ဘို. ဆံတ်လံယ်ဘတ်ကွေလ်ဝဲလုံဖံလလ်လံယ်. ဒေဒ်
အီယ်မံယ်.

(သုပ္ပဗုဒ္ဓ) စံယ်ပယ်ဒိုတ်နေတ်. လုံပြဒ်သဒ်ဖံလလ်စံတာဃံထောဒ်တုယ်ဘတ်
ဝဲလံယ်. ဖဲတုယ်လံယ်ဝဲခါ. ဟံတ်ခိုတ်နေတ်. ကညံယ်သကြံဒ်သံတ်ထံတ်. သဲတ်
ဖဒ်ခွဒ်ဒေါဒ်အိုတ်ပလ်သဒ် (သုပ္ပဗုဒ္ဓ) စံယ်ပယ်ဒိုတ်နေတ်. မေသ်တပနလ်ဇို.
တိုဝတ်နုလ်လံယ်လုံဟံတ်ခိုတ်ပူယ်. တုယ်လံယ်ဘတ်ဝဲလုံအဝီယ်စီနလ်ရလ်ပူယ်
နေတ်လံယ်.

(သုပ္ပဗုဒ္ဓသာကီဝင်မင်းကြီး) ဝိဒ်ထူဒ်ဗီယံလီ



ပါပဝဂ်

ပါပ

... တဂေယ်အးဒဲဘဒ်

ဝဂ္ဂ

... အစုဒ်ဆေဒ်.ဝါ.အခါဆေဒ်.

ပါပဝဂ္ဂ

... ပါပဝဂ်. တဂေယ်အးဒဲဘဒ်တရာစုဒ်.

ဟေတ်လံယ်အကျီသေဝဲဒတ်ဂေယ်ကျီယံပံဖိုတ်ယလံဝဲ
တဂေယ်အးမုဒ်ဒဲဘဒ်ဒေဒ်ဝဲတသ်စုတ်ဘတ်ပလံသဒ်လံယ်.
ယတသ်အးနေတ်မေသ်တဝဲဒ်ဖိုယို. တပဒ်ကာဆိုမိုတ်ဆေဒ်
တအိုတ်ဘတ်ဝဲ. တဝဲဒ်ဖိုသေတ်မေတုယံဝဲဘုံအာ. ကဲထံတ်
အိုတ်ဖဒ်ဒိုတ်ကျီသေဝဲလံယ်. ပွယ်မးဒ်ဖုနေတ်တတိုက်ကံတ်
ဒေဒ်အးကျီဘတ်တမုဒ်. မယ်အးဒဲဘဒ်ကဲသဒ်ပုံလံဝဲဂေယ်
မဒ်. မေဘတ်တိုက်ကံတ်ဒးဒ်အးကျီတပွသ်ဘုံ. ဒးဒ်တသ်ကိုသ်
ဂံယ်သောဒ်ဖွတ်နဒ်ရဒ်တုယံဘတ်ဝဲလံယ်. တဂေယ်အးဒဲ
ဘဒ်တရာစုဒ်တကွဒ်ပျဒ်ဝဲမေသ် ၉ ခုဒ်. ပါပဝဂ်နေတ်
ကတးသ်ဝီယံဝဲဖဲအီယံလံယ်.

ပါပဝဂ် . ဒီယံလံ

(၁၀) ဒဏ္ဍဝဂ်

(၁)

(ဆဗ္ဗဂ္ဂိရဟန်းများ) ဝိဒ္ဓိထူဒ် (၁)

ကစသယွယ်နေတ်. သယ်ဂူတ္တိဒ်ကံသ်. စေယ်တဝိယံဗျသ်ပူယ်. ဆိတ်နံယ်
အိုတ်ဒေဒ်ဝဲခါ. အကျံပျုဒ်ဝဲ (ဆဗ္ဗဂ္ဂိရဟန်း) ယုပါအစုဒ်နဲသ်သံသေတ်ယို (သဗ္ဗ
တသန္တိ ဒဏ္ဍဿ) စဒ်ထံတ်မေဒ်တေယ်သနယ်တံယ်ဟောဖှာဝဲဒတ်လံယ်.

ပျိဒ်စိုဒ်ပယ်ကဲသ်
ဒိုတ်သ်ဝဲနဲသ်သံပူညာ

ကစသယွယ်. ဆိတ်နံယ်ဒေဒ်ဝဲ. စေယ်တဝိယံဗျသ်ပူယ်ခါနေတ်မေသ်လံယ်
တဘျံခါဒေဒ်. (သတ္တရသဝဂ္ဂိ) တဆိန္ဒိပါစုဒ်. နဲသ်သံသေတ်တကုဒ်. ရဲသ်ကွဲယ်
ကတံယ်ပလ်ဝဲလံသ်ကွဲကျံဗျသ်ဝိယံအိုတ်ဝဲလံယ်.

(ဆဗ္ဗဂ္ဂိရဟန်း) ယုပါစုဒ်နဲသ်သံပူညာ. ဟဲတုယ်ဝဲဒတ်. ဝဲဒတ်သေတ်နေတ်.
(သီတင်း) သေတ်ခယ်ဝံသ်ဒိုတ်အာဒေဒ်. သုပွဲနေပွယ်တဲဝဲဒတ်လံယ်.

ဝဲသေတ်ပွဲနေတကဲ. ဝဲသေတ်လုံညာဟဲတုယ်. ရဲသ်ကွဲယ်ကတံယ်. မယ်ပလ်ဝဲ
လံသ်ကွဲပွဲနေသုတကဲ. (သတ္တရသဝဂ္ဂိ) တဆိန္ဒိပါစုဒ်နဲသ်သံသေတ်တဲဝဲဒေဒ်နေတ်
ဘျံ (ဆဗ္ဗဂ္ဂိရဟန်း) ယုပါနဲသ်သံစုဒ်နေတ်. ဒိုတ်သ်ဝဲ (သတ္တရသဝဂ္ဂိ) တဆိန္ဒိပါနဲသ်
သံစုဒ်လံယ်. (သတ္တရသ) တဆိန္ဒိပါနဲသ်သံစုဒ်သေတ်တကုဒ်. ဦယ်လုံကဘတ်
သီယို. ကောဒ်ဖွဒ်ကလးဒ်ဝဲဒတ်ပုဒ်လံယ်.

ကစသ်ယွယ်နေတ်. ဟူဘတ်ဝဲတသ်သံတ်ဘွံ.

မေသ်မဒုအဆံတ်လဲတ်စဒဲဒတ်.

မေသ်ဝဲတသ်အိယ်သံတ်လံယ်ကစသ်. ရှံဒ်ထံတ်ပျဒ်ဘွံ.

ဖိုအဲတ်နဲသ်သံသေတ်ဇံ.

စဒဲခါအိယ်. တသ်လုံနဲသ်သံဖုညာ. ဂေသ်ကျိယ်အိုတ်ဒေဒဲဝဲအမူဒ်တကူဒ်. တမယ်ဘတ်. တဒိုတံသ်ဘတ်. မေဒိုတံသ်မယ်ဘတ်ဝဲနေတ်. မေသ်အယ်ပဒ်ဝဲနေတ်. သေဒ်တုယ်ဒတ်တကေယ်. ပျေဒ်ညဒ်လံယ်ဝဲ (ပဟာရဒါနသိက္ခာပုဒ်) လံယ်.

ဖိုအဲတ်နဲသ်သံသေတ်ဇံ.

တသ်လုံနဲသ်သံသေတ်နေတ်. ယယ်အိယ်လုံကသီ (ဒဏ်) ပွယ်ဖုဒ်တနောဒ်ဘတ်ဝဲမေသ်သောဒ်. ပွယ်ကသီဖုဒ်တနောဒ်ဝဲမေသ်သောဒ်. ဒေဒ်နေတ်မံယ်ပွယ်ဂယ်ဖုညာသေတ်နသ်ကေ. သီ (ဒဏ်) တသ်သိက္ခာကပွယ်ဖုဒ်တနောဒ်ဝဲမေသ်လံယ်. တသ်ဒိုလံယ်ပလ်သဒ်အိုတ်ဝီယ်. တမယ်ဒးတ်ဒိုတံသ်ဘတ်ဝဲပွယ်. တမယ်လီမယ်ဟဒ်ဂံယ်ဘတ်ဝဲပွယ်တဲဝီယ်. လုံဖဲလလ်မေဒ်တေယ်သနယ်တံယ်ဟောဖှာဝဲဒတ်လံယ်.

အနေဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ်

သဗ္ဗေ တသန္တိ ဒဏ္ဍဿ၊

သဗ္ဗေ ဘာယန္တိ မဇ္ဈဇော။

အတ္တာနံ ဥပမံ ကတွာ၊

နဟနေယျ နဃာတကေ။

အခံလုံပကညံ

... သတ္တာဝယ်ခဲလးသ်သေတ်နေတ်. လုံကဘတ်သီပွယ်ဝဲဒတ်လံယ်. ခဲလးသ်သတ္တာဝယ်သေတ်. လုံကသီပွယ်ဝဲဒတ်လံယ်. သတ္တာဝယ်ခဲလးသ်အဲတ်လံယ်ဝဲနဲသ်စသ်သဒ်မူကောဒ်ဂယ်ဒဲဒ်လံယ်. နဲတ်အူပမယ်လံယ်နဲသ်စသ်သဒ်ဝီယ်. ပွယ်ဖုညာသေတ်. တမယ်နဒ်မယ်သီဘတ်ဝဲမံယ်.

လံယ်ဆံတိုသ်နတ်

... အိယ်နေတ်. ခဲလးသ်သတ္တာဝယ်ချိုဒ်ဟောဃလ်ဝဲမေသ်လံယ်. အူပမယ်. ထီဖိုကံသ်ဖိုသေတ်ခဲလးသ်ဟဲအိုတ်

ဖိုတ်ကောဒိဂယ်. ဒိုမိုယ်ဟဒ်လဲဒ်ကျယ်ညာဝဲနသ်ကေ
ပလ်တံသ်သဒ်အမဒ်ကျိဒးဒ်ဝံယ်ပယ်ဝီယ်ပွယ်ခဲလးသ်
ဟဲဖိုတ်ဝဲနတ်သောဒ်. ဖဲအီယ်နတ်. သဗ္ဗေတသန္တိ .
သတ္တဝယ်ခဲလးသ်ဦယ်ဖုံဒ်တနောဒ်တဲဝဲ. သယ်မညဒ်
သေတ်နသ်ကေ.

၁. ရဟန္တာပုဂ္ဂိုလ်.

၂. အယ်ဇယ်နီယ်ကသေတ်.

၃. အယ်ဇယ်နီယ်ကဆံ.

၄. အယ်ဇယ်နီယ်ကွံသ်အူသဖဒ်.

ပလ်တံသ်ပွယ်လွီသ်ဂယ်ဝီယ်. အိုတ်တံသ်ခဲလးသ်ဖုညာ.

ဦယ်ဖုံဒ်တနောဒ်သေဘတ်သီတ်ညာမယ်နတ်ပလ်ဝဲလံယ်.

မေသ်ဝဲဦယ်ဖုံဒ်တနောဒ်တသေပွယ်လွီသ်ဂယ်ကွာနတ်.

၁. ရဟန္တာပုဂ္ဂိုလ်. နတ်. မေသ်ဝဲ (သက္ကာယဒိဋ္ဌိ) ပဲယ်ဃလ်ဝီယ်လီယို.

တိုဒးဒ်ပွယ်မယ်သီကစသ်သေတ်နသ်ကေ. လုံ (ရဟန္တာပုဂ္ဂိုလ်) ပံညာ

တသ်ထီတ်ဖှာနတ် (ပုဂ္ဂိုလ်သတ္တဝါ) တအိုတ်လးယံဝဲယို.ဦယ်ဖုံဒ်တနောဒ်

တအိုတ်ဝဲမေသ်လံယ်.

၂. အယ်ဇယ်နီယ်ကသေတ်.

၃. အယ်ဇယ်နီယ်ကဆံ.

၄. အယ်ဇယ်နီယ်ကွံသ်အူသဖဒ်.

ပွယ်သးဂယ်အီယ်. မေသ်ဝဲ (သက္ကာယဒိဋ္ဌိ) ဂေသ်ဆုတ်ဒိုတ်ယို. တံဒါဒးဒ်

နံသ်စသ်ဒုတ်ဒါနတ်တလူလဒ်ပဒ်ကာတပသ်ဝဲလုံဒုတ်ဒါယို. ဦယ်ဖုံဒ်

တနောဒ် တအိုတ်ဘတ်တိုသ်နံသ်ပလ်ဝဲဒေဒ်အီယ်လံယ်.

မေသ်ဝဲမေဒ်တေယ်သနယ်တံယ်ကတးသ်ဘွံ. ပွယ်အာဂယ်ဖုညာ (သောတာ
ပတ္တိဖိုလ်) စဒ်ထံတ်တုယ်ဝဲဒတ်လံယ်.

(ဆဗ္ဗုဒ္ဓိရဟန်းများ) ပိုဒ်ထွန် (၁) ဒီပင်ဝဲ



(၂)

(ဆဗ္ဗဂ္ဂိရဟန်းများ) ဝိဒ္ဓိထူဒ် (၂)

ကစသ်ယွယ်နေတ်. သယ်ဂူတ္တိဒ်ကံသ်. စေယ်တဂိုယ်ဖျသ်ပူယ်. ဆိတ်နံယ်
အိုတ်ဒေဒ်ဝဲခါ. အကျုပျုဒ် (ဆဗ္ဗဂ္ဂိရဟန်း) ဖုညာသေတ်ယို. (သဗ္ဗေတသန္တိ
ဒဏ္ဍဿ) စဒ်ထံတ်မေဒ်တေယ်သနယ်တံယ်ဟောဖှာဝဲဒတ်လံယ်.

**ပျိဒ်ခိုဒ်ပယ်ကဲသဒ်
ချံဒ်ပွယ်ဝဲနဲသံသုညာ**

ကစသ်ယွယ်အိုတ်ဝဲ. စေယ်တဂိုယ်ဖျသ်ပူယ်ခါနေတ်မေသ်လံယ်. တဘွံခါ
ဒေါဒ် (သတ္တရသဝဂ္ဂိ) နဲသံသုညာ.

ရဲသ်ကွဲယ်မယ်ဝဲကျဖျသ်လံသ်မိဒါဝီယ်. အိုတ်ဝဲဒတ်လံယ်.

(ဆဗ္ဗဂ္ဂိ) နဲသံသုညာဟဲတုယ်ဝီယ်.

ဝဲသေတ်နေတ်(သီတင်း)သေတ်ခယ်ဝံသ်ဒိုဝဲဒတ်. သုပွဲနေပွယ်တဲဝဲဒတ်လံယ်.
ဝဲသေတ်ပွဲနေတကဲ. ဝဲသေတ်ဟဲတုယ်လဲဒ်အူမဲလ်ညာ. ဘတ်ရဲသ်ကွဲယ်ကတံယ်
မယ်ပလ်ဝဲဒတ်. ဝဲသေတ်ပွဲနေတကဲဝဲမံယ်.

ပျိဒ်ညဒ်ပလ်ဝဲ (ပဟာရဒါနသိက္ခာပုဒ်) ဃိုတဒိုတံသ်မယ်ဒးတ်ဝဲလးယ်.
ယံယ်ထံတ်စု. ကပဲလ်ဝဲဒးဒ်စုညာ (သတ္တရသဝဂ္ဂိ) နဲသံသုညာ.

ဦးဝံတသ်ဃို. ကောဒ်ဖွဒ်ကလးဒ်ထံတ်သံတ်ကလသ်ဉ္စဒ်ဒေါဒ်လံယံ.

ကစသ်ယွယ်. ဟူဘတ်တသ်သံတ်နေတ်ဘွံ.

မဒုအသံတ်လဲတ်. စဒ်ဝဲဒတ်လံယံ.

မေသ်ဝဲအသံတ်ဝဲအိယံလံယံ. ပတီရုံဒ်ပျဒ်ထံတ်ဒေါဒ်.

ဖိုအဲတ်နဲသ်သံသေတ်ဇံ.

စဒ်လုံခါအိယံ. တသ်လုံနဲသ်သံနေတ်ဂေသ်ကျိယံအိုတ်ဒေဒ်ဝဲကကွံပဲသ်ဒးဒ်
စုညာယံယံထံတ်ဘတ်တဂေယံ. ပျေဒ်ညဒ်လံယံဝဲ.

(တလသတ္တိကသိက္ခာပုဒ်) ဝီယံဘွံမဒ်.

ဖိုအဲတ်နဲသ်သံသေတ်ဇံ.

တသ်လုံမိယံဝဲနဲသ်သံနေတ်.

ယယံနေတ်မေသ်လုံ (ဘေးဒဏ်) ဦးဖုဒ်ဝဲသေသောဒ်.

ဒေဒ်နေတ်မံယံ. ပွယ်ဝဲစုညာသေတ်နသ်ကေ ဦးဖုဒ်သေဝဲလံယံ.

ယယံနေတ်မေသ်အဲတ်လံယံဝဲနဲသ်စသ်သဒ်မူသေသောဒ်. ပွယ်ဂယ်သေတ်
နသ်ကေ.

အဲတ်လံယံနဲသ်စသ်မူဒေဒ်သောဒ်သောဒ်လံယံ. နဲတ်ဒိုလံယံဒးဒ်နဲသ်စသ်
သဒ်. မယ်သီမယ်ဘတ်ဒို. မယ်ဟဒ်ဂံယံပွယ်တဂေယံတဲဝီယံလုံဖဲလလ်မေဒ်
တေယံသနယ်တံယံဟောဖှာဝဲဒတ်လံယံ.

အနေဒ်ဗျူဒ်မေဒ်တေယံသနယ်တံယံ

သဗ္ဗေ တသန္တိ ဒဏ္ဍဿ၊

သဗ္ဗေ သံ ဝီရိတံ ဝိယံ။

အတ္တာနံ ဥပမံကတွာ၊

နဟနေယျ နဃာတကေ။

အခဲလုံပကညံ ... သတ္တဝယ်ခဲလးသ်သေတ်နေတ်. ဦးဝံအပျိဒ်
(ဘေးဒဏ်) မေသ်လံယံ. ပွယ်ခဲလးသ်နဲသ်စသ်သဒ်မူ
အဲတ်ဝဲလံယံ. နဲတ်ဒိုလံယံဒးဒ်နဲသ်စသ်သဒ်ဝီယံ. ပွယ်
ဂယ်သေတ်မယ်နဒ်မယ်သီဝဲတဂေယံ.

လိယံဆဲတိုသ်နတ် ... သတ္တဝယ်ခဲလးသ်. အဲတ်လံယံနဲသ်စသ်သဒ်မူတနသ်
ကေ (ရဟန္တာ) ဖုညာတပတ် (ရဟန္တာ) ဖုညာနေတ်

သဒ္ဓိမူမေသ်ဂေယ်ဂေယ်. ဘတ်သီနေတ်မေသ်ဂေယ်
ဂေယ်. ဃတ်ဒူတ်ခူးပလ်ကွေလ်ဝဲလီမေသ်လံယ်.
ဘတ်တိုသ်နတ်ဒေဒ်နေတ်မံယ်.

မေသ်ဝဲမေဒ်တေယ်သနယ်တံယ်ကတးသ်ဘုံ. ပွယ်အာဂယ်ဖုညှာ (သောတာ
ပတ္တိဖိုလ်) စဒ်ထံတ်တုယ်ဝဲဒတ်လံယ်.

(ဆဗ္ဗင်္ဂီရဟန်းများ) ခိုဒ်ထုဒ်(၂)ဝိယ်လီ



(၃)

(သမ္မဟူလကမ္မာရ) ဝိဒ္ဓိထူဒ်

ကစသ်ယွယ်နေတ်. သယ်ဂူထွီဒ်ကံယ်. စေယ်တဝိယ်ဖျသ်ပူယ်ဆိတ်နံယ်အိုတ်
ဒေဒ်ဝဲခါ. အကျ်ပျူဒ်ဝဲ (လုလင်) ဖိုအာဂယ်သေတ်ဖုညာယို (သုခကာမာနိ
ဘူတာနိ) စဒ်ထံတ်မေဒ်တေယ်သနယ်တံယ်ဟောဖှာဝဲလံယ်.

ပျိဒ်နိဒ်ပယ်ကဲသ် ဒိုတ်သ်ဂုသ်ပိုသတ်ပူညာ

တဘျံခါဒေါဒ်.

ကစသ်ယွယ်နေတ်. လုံသယ်ဂူထွီဒ်ဝေသ်ပူယ်. ဟဲကညဒ်ဒေါဒ်မေယ်ဒိုတ်
လံယ်. ဖဲတနီယ်နေတ်. လုံကွဲမူသ်ပူယ်. ဖိုသတ်သေတ်ဖုညာ. ဒိုတ်သ်ဝဲအမုတ်အိုတ်
ဂုသ်တဘျီ. ထိတ်ဘတ်ကံတ်စဒ်ဝဲဒတ်လံယ်.

ဖိုသတ်သေတ်ငဲ့.

သုဝဲမေသ်မယ်မဒုအမူဒ်လဲတ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွဲငဲ့.

ကစသ်ပွဲသ်သေတ်နေတ်. ဒးဒ်နံတ်လဲလ်ဒိုတ်သ်ဂုသ်လံယ်.

ဘတ်မဒုသုတ်သ်ဝဲလဲတ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွဲငဲ့.

ကိုသ်သဒ်လုံဂုသ်ကအေတ်ဖှဒ်ပွယ်ယို. ဒိုတ်သ်ဘတ်ဝဲလံယ်ကစသ်.

ဖိုသတ်သေတ်ဇံ၊

သုဝေသတ်နေတ်. မေသ်နံသ်စသ်ခုတ်ကဘဒ်ဝဲဂံသ်. ဒိုတံသ်ဝဲပွယ်နေတ်. ကဲထံတ်ဘတ်ဝဲကောဒ်ဃတ်ကောဒ်ဃတ်ဒဲဒ်. ခုတ်ကဘဒ်ဂေသ်. တနေသ်ဝဲဒတ် လံယ်. အဲတ်ဒေါဒ်လုံနံသ်စသ်ခုတ်ကဘဒ်မေသ်ဝဲပွယ်နေတ်. မယ်သီမယ်နဒ် မယ်ဒးဒ်ပွယ်တဂေသ်ဝဲဒတ်မံယ်. တဲဝီယ်လုံဖံလလ်မေဒ်တေယ်သနယ်တံယ် ဟောဖှာဝဲဒတ်လံယ်.

အနေဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ်

၁. သုခကာမာနိ ဘူကာနိ၊

ယော ဒဏ္ဍေန ဝိဟိံသတိ။

အတ္တနော သုခမေသာနော၊

ပေစ္စ သော န လဘတေ သုခံ။

အခံလုံပကညံ ... အဲတ်ဒေါဒ်သဒ်. နံသ်စသ်ခုတ်ကဘဒ်ဃို. မေသ်ဝဲနံသ်စသ် ခုတ်ကဘဒ်ပွယ်ဖွဲဒ်အိုတ်ဘတ်ဂံသ်. မယ်သီမယ်နဒ်မယ် ဒးတ်သတ္တဝယ်သေတ်နေတ်. မေသ်တဃတ်ညာအီယ်ခုတ် ကဘဒ်မူဒ်တနေသ်ဘတ်ဝဲလံယ်.

၂. သုခကာမာနိ ဘူတာနိ၊

ယော ဒဏ္ဍေန ဝိဟိံသတိ။

အတ္တနော သုခမေသာနော၊

ပေစ္စသော လဘတေ သုခံ။

အခံလုံပကညံ ... အဲတ်ဒေါဒ်သဒ်လုံ. နံသ်စသ်ခုတ်ကဘဒ်ဃို. မေသ်ဝဲနံသ် စသ်ခုတ်ကဘဒ်ပွယ်ဖွဲဒ်. အိုတ်ဘတ်ဂံသ်တမယ်သီမယ် ဒးတ်မယ်နဒ်သတ္တဝယ်မေသ်ဝဲပွယ်နေတ်. တဃတ်အီယ် ဒးဒ်နံသ်တဃတ်သေတ်ခုတ်ကဘဒ်ဂေသ်နေသ်ဘတ်ဝဲ လံယ်.

မေသ်ဝဲမေဒ်တေယ်သနယ်တံယ်ကတးသ်ဘွံ. (လုလင်) ဖိုသတ်ယဲသ်ကယယ် နေတ် (သောတာပတ္တိဖိုလ်) စဒ်ထံတ်တုယ်ဝဲဒတ်လံယ်.

(သမ္မဟုလကုမာရ) ဝိုဒ်ထုဒ်ဝီယ်လီ



(၄)

(ကောဏ္ဍဓာနမထေရ်) ဝိဒ်ထူဒ်

ကစသယွယ်နေတ်. သယ်ဂူတ္တိဒ်ကံသ်. စေယ်တဝိုယ်ဖျသ်ပူယ်. ဆိတ်နံလ်
အိုတ်ဒေဒ်ဝဲခါ. အကျ်ပျုဒ်ဝဲ (ကောဏ္ဍဓာနမထေရ်) ယို. (မာဝေါစ ဖရသံ
ကိဉ္စိ) စဒ်ထံတ်မေဒ်တေယ်သနယ်တံယ်ဟောဖှာဝဲလံယ်.

ပျိဒ်ခိုဒ်ပယ်ကဲသဒ် လံယ်ဆံတမ့ဝဲဇံတ်လဲယ်

မေသ်ဝဲ (ကောဏ္ဍဓာနမထေရ်) ကယ်ကျမယ်နေတ်. မေသ်လံယ်ဆံတမ့
ဝဲဇံတ်လဲယ် (ကောဏ္ဍဓာနမထေရ်) နေတ်. စဒ်လုံထံတ်ဝဲနဲသ်သံဝီယ်နီယ်နေတ်.
ဒိုတ္တသ်ဃီလဒ်မယ်သဒ်. မုတ်ဖိုဒုကလယ်တဂယ်နေတ်. လုံလံသ်ခီလူယ်ပတ်ထွဲဝဲ
ထံဘိုမေသ်လံယ်.

(ကောဏ္ဍဓာနမထေရ်) နံသ်စသ်ကိုယ်တဲယ်. မေသ်ဝဲပေါလ်မုတ်. ဒုကလယ်
ဂံယ်. တထိတ်ဝဲသေတ်မေသ်နသ်ကေ. လုံပွယ်အာဂယ်ဖုညာ. ဖှာထိတ်ဘတ်
ဝဲခဲလးသ်လံယ်. (ကောဏ္ဍဓာနမထေရ်) မေနံလ်ဒေါဒ်မေယ်လုံတဝံပူယ်နေတ်.

ပွယ်လူမေသ်ခိုတ်. တကတ်သေတ်ဖုညာ.

မေယ်တနံတ်တးယ်အီယ်. မေသ်ဝဲဒတ်ကစသ်ဂံသ်လံယ်ကစသ်.

အီယ်တနံတ်တးယ်နေတ်မေသ်ဝဲ. ကစသ်ဝိုယ်မံတ်မုတ်ဂံသ်လံယ်ကစသ်.

တဲဝီယံ. လူမယ်ဘူတ်နေဝဲမေယ်ခိုတ်ခိနတ်တးယံလံယ်. အာဂယ်ထီတ်ဝဲပေါလ် မုတ်ကဒုဂံယ်နေတ်. မေန်သ်နံသ်ကညံဝဲလ်နံသ်တမေသ်ဝဲမံယ်.

မေသ်ဝဲပေါလ်မုတ်. ကဒုဂံယ်ပတံသ်. ပလံသ်လူယံပျလ်ထွဲဝဲမေသ်လံယ်.

လံတ်ဆံတမုံကဲထံတ်သင်နေတ်မေသ်ဝဲ (ကောဏ္ဍဓာနမထေရ်) လုံညာမယ် ပလ်ဘတ်ဝဲ. တဂေယ်အးမူဒ်ဒဲဘဒ်ကယ်ယိုလံယ်. မေသ်ဝဲမယ်ပလ်ဘတ်. တဂေယ် အးမူဒ်ဒဲဘဒ်ကယ်နေတ်. မေသ်ဒေဒ်ဝဲမဒုလဲတ်နေတ်မံယ်.

အတေဒ်ပျေဒ်ယဒ်

ဝိယံမံယ်နံသ်သံခိပါ

လုံကဒ်သပဒ်ကစသ်ယွယ်. လဲဒ်ထဲဒ်ခါနေတ်မေသ်လံယ်.

ဝိယံမံတ်ခွါ. နံသ်သံခိပါနေတ်. ဒေဒ်ဝဲဒံပုသ်ဝဲသ်. ယံသ်လောလ်ခွး ဃီ. အိုတ်ဖွဲတ်လံယ်တမိုသ်ဃံသောဒ်. အဲတ်ကွီမုံသ်လောလ်သဒ်ဂေယ်မဒ်. သဒ်ဘို ထံယွယ်ကစသ်ကွဲလဲဒ်ထဲဒ်နေတ်. တနီတ်တဘွဲမေသ်ဂေယ်ဂေယ်. ဃုလာတဘွဲ မေသ်ဂေယ်ဂေယ်နံသ်သံသေတ်. အူပိုဒ်ပျုဒ်ဂံသ်ပလံသ်စီဝေဝဲလံယ်.

မေသ်ဝဲဒံဝိယံမံတ်ခွါ. နံသ်သံခိပါနသ်ကေ. ကလဲယံပျုဒ်အူပိုဒ်လုံသေယ်. အိုတ်ဝဲလုံနံသ်စသ်သေတ်လံယ်. ပလံသ်ဟဒ်ထွဲဒ်ဟဲဝဲလံယ်.

နေတ်ဘွဲ. တယ်ဝတေယ်သယ်နဒ်သာတဂယ်. ထီတ်လံယ်ဝဲဒံဝိယံမံတ်ခွါ. နံသ်သံခိပါနေတ်. မေသ်ဝဲနံသ်သံခိပါအီယံ. အဲတ်ကွီမုံသ်လောလ်သဒ်ဂေယ်မဒ်. ယယ်နေတ်. မေသ်ဝဲနံသ်သံခိပါအဲတ်ကွီလောလ်သဒ်. မယ်လံယ်ဖဒ်ကနေသ် ဝဲဒတ်ယေ်ဆိုမိုတ်ဝဲဒတ်ဝီယံ. လုံနဒ်ကံသ်ဟဲလံယ်ဝဲလံယ်. နံသ်သံခိပါ. တပါနေတ်. ဖဲလဲယံကွဲတံယ်ခါ.

နံသ်သံဇုံ.

ကစသ်ပွဲသ်ကလဲယံဟဒ်သဒ်တသ်ခဲကွာ. တဲဝီယံနံလ်လုံတပှောလ်ပူယံ. လုံနဒ်ကံသ်ဟဲလံယ်ဝဲ. နဒ်သာနေတ်. ဖယ်ဆေလံယ်ဝဲပေါလ်မုတ်ကဒုဂံယ်တဂယ်. လဲယံဝတ်နံလ်ပျလ်ဝဲလုံ. တပှောလ်ပူယံနေတ်လံယ်.

နံသ်သံဟာကေယ်ထွဲဒ်ထံတ်ဝဲဘွဲ.

လုံလံသ်ခိစုတပယ်. ဆူတ်ဘတ်ဂေယ်ထံတ်ခိုတ်. လုံစုဝဲတပယ်ကူမယ်ဂေယ် ထံတ်နီတ်သောဒ်. ဟဲထွဲဒ်ထံတ်ပျလ်ဝဲလံယ်.

ဦးယမံတ်နဲသံသီတဲမုတ်မိ

ထွဲဒ်ထံတ်တပှောလ်ပူယနဲသံသံနတ်. မေသံဝဲပေါလ်မုတ်တထီတဲဝဲ. ခေါဒ်
တသ်နဲသံသံခံ. ထီတဲဝဲလံယံ. ထီတဲဝဲမဒ်. ထွဲဒ်ထံတ်တပှောလ်ပူယခါဖှာမယံ
သဒ်ခဲလးသ်တကွဒ်ထီဆဒ်ထီတဲဘတဲဝဲလံယံ.

နဒ်နတ်. မေသံဝဲယမံတ်ခွါ. ထီတဲဖှာလီသီတဲညာဘွံ. လံယံမသ်ကွေလ်
ဝဲလံယံ. ထီတဲဝဲဝဲယမံတ်နဲသံသံခံ. တဲဝဲ.

ဟဒ်တသ်ဃးဝီယံထွဲဒ်ထံတ်ကဒါနဲသံသံနတ်.

နဲသံသံဇံ.

နယံနတ်. သီဒ်လဒ်ဟဒ်ဂံယံလီ. တဲဝဲလံယံ.

နဲသံသံဇံ.

ကစသ်ပွဲသ်နတ်. ဂေသ်ကျီယံအိုတ်ဒေဒ်ဝဲမူဒ်မိ. တမယံဘတ်နတ်မေသံဝဲ
ကစံဒ်လံယံ.

ခါအီယံပတ်လုံနလံသ်ခီ. ဆုတ်ဘတ်ခိုတ်သူ. ကူဂေယံထံတ်နီတ်. ကစသ်
ပွဲသ်ကိုယံတဲယံ. ထီတဲဘတ်ထီဆဒ်မေသံဝဲသေတ်. ဂေသ်ကျီယံအိုတ်. ဒေဒ်ဝဲ
မူဒ်မိတမယံဘတ်တဲဒေဒ်. မေသ်မဒုယိုတ်ဝဲမေသ်လဲတ်. တီဒ်တီဒ်ကျဒ်ကျဒ်စိုဒ်
စွဲဃလ်ဝဲလံယံ.

စိုဒ်စွဲဘတ်တူသ်ကံယံဝဲနဲသံသံနတ်. ဟူဘတ်ဝဲတသ်တဲဒေဒ်နတ်ဘွံ.
ဒေဒ်လံဖှဒ်ဘတ်ခိုတ်ထီသေဒ်. ဖုံဒ်ဒေါဒ်တနောဒ်ထံတ်ဝဲ.

နဲသံသံဇံ. မယံဟဒ်ဂံယံကစသ်ပွဲသ်တဂေယံမံယံ. ဂေသ်ကျီယံအိုတ်. ဒေဒ်
ဝဲမူဒ်မိ. ကစသ်ပွဲသ်တမယံဘတ်နတ်. မေသ်ထီဆဒ်ဝဲလံယံ. တဲဃေကညာ.
ဝီသဒ်ဂူယံဝဲလံယံ.

ကစသ်ပွဲသ်ဒတ်. ထီတဲဒးဒ်မဲလ်ထီဆဒ်မေသံဝဲသေတ်. မေသ်နတသ်တဲ
ကဘတ်နလ်ကဒါဝဲဒေဒ်လဲတ်. တဲဝီယံတပူယံဃံတလဲယံလးယံဝဲ. ကွတ်တစိုယံ
နံတ်ထောဒ်လဲယံလံယံဖွဲဒ်ဝဲသဒ်လံယံ.

တုယံအူဂိုဒ်ပျူဒ်ဝဲလံယံသေယံပူယံဘွံ.

ကစသ်သေတ်ဇံ.

ကစသ်ပွဲသ်နတ်. တပူယံဃံဒးဒ်နဲသံသံဝဲအီယံ. ပျူဒ်ဃုလ်အူဂိုဒ်တကဲဝဲ
လံယံ. တဲထံတ်ဝဲဒေဒ်နတ်လံယံ.

စိုဒ်စွဲဘတ်တူသ်ကံယံဝဲနဲသံသံနတ်.

ကစသ်သေတ်ဇံ.

ကစသ်ပွဲသ်သီဒ်လဒ်. ဒေဒ်တသ်ကမ္ပိယ်ကမ္ပံ. တဘွံသံတစဲဒ်မဒ်. ဟဒ်ဂံယံ
စဲဘိုဒ်တအိုတ်ဝဲမံယံ. ရှံဒ်ကဒါဝဲလံယံ.

ကစသ်သေတ်ဇံ.

အဝဲတဲနတ်. မေသ်နသ်ကေ. ကစသ်ပွဲသ်ထီတ်ဘတ်ဒ်ဒဲလ်ခွီမေသ်ဃို
မံယံ. ကစသ်ပွဲသ်နတ်. မေသ်တပူယံသံ. အူပိုဒ်ဒ်ဒ်အံပူဒ်ဃုလ်. တကဲဝဲလးယံ
မံယံနတ်ဘွံ. ခဲတ်လံယံဖဒ်. မယ်ကမတ်နဒ်သာနတ်.

မေသ်ဝဲနဲသံသံခီပါ. တပူယံသံတမိုတ်ပူဒ်သဒ်. အူပိုဒ်ဂေသ်ကျိယံ.
သီတ်ညာထီတ်ဖှာဘတ်ဝဲ.

အံယံ. ယယံနတ်. မေသ်တသ်ဝီဃးအမူဒ်. မယ်ကမတ်ဘတ်လီ.

နံတ်ထီလံယံကေယံသဒ်ဝီယံ. လုံမူဒ်ဟဲလံယံနဲတ်ဖှာသဒ်.

ကစသ်သေတ်ဇံ.

မေသ်ကစသ်နတ်. သီဒ်လဒ်ဟဒ်ဂံယံတအိုတ်ဝဲမံယံ.

ကစသ်ပွဲသ်. မိုတ်သီတ်ညာသီကွသ်ဘတ်သဒ်ဃို.

ဒေဒ်အီယံမံယံ. မယ်ကမတ်ဘတ်ဝဲလံယံကစသ်. ပတီရှံဒ်ဖှာထံတ်ဝဲလံယံ.
ဟူဘတ်ဝဲနဒ်သာတဲရှံဒ်ပျဒ်ဘွံမဒ်. နဲသံသံဖုညာ. သယံသယဒ်တအိုတ်လးယံ.
တပူယံသံပူဒ်ဝဲအူပိုဒ်လံယံ. အူပိုဒ်ပူဒ်ဝီယံဝဲနသ်ကေ.

ဝိုယံမံတ်ခွါခီပါနတ်. ဒေဒ်လုံညာတမုံသ်လောလ်ဝဲသဒ်လးယံ.

သဒ်လံယံဖဒ်ပြာ. ခွဲချာလဲယံဂယံတကွဒ်ဒ်လံယံ.

နဒ်သာနတ်. မေသ်ဝဲတဂေယံအးဒဲဘဒ်. မယ်ဘတ်ဃို.

စူတေယံနဒ်ကံသ်ဝီယံ. တုယံလံယံလုံအဝီယံစီနလ်ရလ်ပူယံ.

ကစသ်ယွယံတဆူယံဘးတ်စးယံ. ဆးကတံသ်ပဒ်လို. ဘတ်တူသ်ကံယံဝဲဒတ်
လံယံ.

ဝိုယံမံတ်ခွါ. နဲသံသံခီပါ. သဒ်ဘိုကတးသ်သီဘွံ.

လုံအီတဝံနဒ်ကံသ်. ကေယံကတးကဲထံတ်ဘတ်ဝဲလံယံ.

ပျဉ်နှိပ်ပယ်ကဲသဒ်အဆဲဒ်
တံဘတ်သိတ်ညာဝဲလုံခံယ်ပယ်ဒိုတ်အိုတ်

မေသ်ဝဲနဒ်သာနတ်. ခါအိယ်ခံ. ဖဲကောတမဒ်ယွယ်လဲဒ်ထဲဒ်နတ်. ဟဲကဲထံတ်ဖဲ. သယ်ဂူတ္တိဒ်ကံသ်ပူယ်အိယ်လံယ်. တုယ်လုံခါဘတ်ဝဲ. နံလ်လံယ် သယ်သနယ်ဒွဲ. ကဲတပွဲယ်ဝိယ်. တုယ်လုံကဲထံတ်နဲသ်ဘွဲ. ဒေဒ်ဝဲလုံညာတဲပျဉ် မယ်သဒ်. ပေါလ်မုတ်ဂံယ်ဒုကလယ်လူယ်ပျလ်ဒိထံဘို. တိုထိတ်ဖှာပွယ်သိတ်ညာ အာမဒ်ဝဲလံယ်.

ယိုမံယ်မိယ်အိုတ်ထံဝဲလုံ (ကောဏ္ဍောဒနမထေရ်) မေသ်လံယ်. ဒေဒ်အိယ် ဝဲလဲယ်ကေယ်မယ်သဒ်. (ကောဏ္ဍောဒနမထေရ်) နတ်.

နဲသ်သံသေတ်တကွဒ်တဲကွးဝဲ (အနာထဝိဏ်) သဲထီဖဒ်ဒိုတ်လံယ်.
တကတ်သဲထီဖဒ်ဒိုတ်ငဲ့.

မေသ်ဝဲ (ဒုဿီလ) သိဒ်လဒ်တအိုတ်ဝဲနဲသ်သံနတ်. နံထံတ်ကွေလ်လုံန ဖျသ်နတ်ငယ်. မေသ်ဝဲ (ဒုဿီလ) နဲသ်သံတပါယို. လုံအဂယ်နဲသ်သံသေတ် ဖုညာတသ်ကျိယ်ညိုယ်ဟဒ်ဂံယ်လံယ်ရှယ်. ပွယ်အံတ်ကံတ်ကဲဒ်ယဲဒ်ဂံသ်. ကကဲထံတ်လံတ်မံယ်.

ကစသ်သေတ်ငဲ့.

လုံဖျသ်နတ်ကစသ်ယွယ်အိုတ်ပလ်ဝဲတမေသ်လံတ်ငယ်.

တံကတ်သဲထီငဲ့.

အိုတ်ဝဲလံတ်မံယ်.

ကစသ်သေတ်ငဲ့.

မေဒေဒ်နတ်. ကစသ်ယွယ်လံယ်. ကသိတ်ညာဝဲလံတ်မံယ်. သဲထီပတီရှ်ဒ် ကဒါဝဲဒေဒ်နတ်လံယ်.

နဲသ်သံသေတ်တကွဒ်. သေတ်ဝဲတသ်တဲ. သဲထီတဟီဘွဲ.

လဲယ်တဲဒေါဒ်ဝဲလုံ (ဝိသာခါ) တကတ်မဒ်ကျိအိုတ်လံယ်.

(ဝိသာခါ) နသ်ကေ. ဒေဒ်ဝဲ (အနာထဝိဏ်) သဲထီအတးတဲကွးပတီရှ်ဒ် ကဒါဝဲလံယ်.

နတ်ဘွဲနဲသ်သံသေတ်တကွဒ်. လဲယ်တဲကွး ဒေါဒ်ဝဲလုံ. ကောသ်လဒ်. ဝံယ်ပယ်ဒိုတ်အိုတ်လံယ်.

တကတ်စံယံပယ်ဒိုတ်ဇုံ.

(ကောဏ္ဍဓာနမထေရ်) နေတ်ဒးဒ်ပေါလ်မုတ်တဂယ်. လဲယံလဲယံကေယ်
ကေယ်မယ်ဝဲဒတ်လံယ်. မေသ်ဝဲလုံ. မထေရ်. နေတ်ဃို. အိုတ်တံသ်သံကမ္မးသ်
ခဲလးသ်လံယ်ကဲဒ်ယဲဒ်. ပွယ်ကျိယံညိယံဟဒ်ဂံယ်ဝဲ. လးလံလံတ်မံယ်မေသ်ဝဲ.

(ကောဏ္ဍဓာနမထေရ်) နေတ်လုံတကတ်စံယံပယ်ဒိုတ်. ထိကံသ်ခွးနံတလး
ထံတ်ကွေလ်ဇံယ်မံယ်.

ကစသ်သေတ်ဇုံ.

မေသ်ဝဲ (ကောဏ္ဍဓာနမထေရ်) နေတ်အိုတ်ဝဲတသ်လံသ်ဖဲလဲတ်ကစသ်.

တကတ်စံယံပယ်ဒိုတ်ဇုံ.

အိုတ်ဝဲလုံဖျသ်လံယ်.

အိုတ်ဝဲလုံမဒုဖျသ်နေတ်လံတ်ကစသ်.

မိယံလုံဖျသ်နေတ်အိုတ်ဝဲလံယ်.

မေဒေဒ်နေတ်ကစသ်သေတ်. ကညဒ်ပလ်စးယံဇံယ်.

ကစသ်ပွဲသ်ကိုယ်တဲယ်. ကခေါဒ်ဖဲတ်ဝဲပေါလ်မုတ်နေတ်လံယ်. ရှံဒ်ထံတ်ဃို
နဲသ်သံသေတ်ဖုညာဟာကေယ်လုံဖျသ်နေတ်လံယ်.

စံယံပယ်ကိုယ်တဲယ်ဃူသီတ်ညာလိ

ဖဲတနီယံမုသ်ဟာလံယ်ခါ. ကောသလဒ်စံယံပတ်ဒိုတ်နေတ်. လဲယံထံတ်
လုံဖျသ်မးဝဲအခေပွယ်ကဝံယ်ဃလ် (ကောဏ္ဍဓာနမထေရ်) ဖျသ်နေတ်ဝီယံ.
စံယံပယ်ဒိုတ်ကိုယ်တဲယ်လဲယံဝဲလုံ. (ကောဏ္ဍဓာနမထေရ်) အိုတ်နေတ်လံယ်.

မထေရ်. ဟူဝဲတသ်သံတ်ရောဒ်ရဒ်ရဒ်ဘွံ. ထွဲဒ်ထံတ်လုံဖျသ်ပူယ်ဟဲဆးထးတ်
ဝဲလုံ. ဖျသ်မိုဒ်ဝဲဒ်နေတ်လံယ်. ပေါလ်မုတ်ကဒုဂံသ်သေတ်. လုံမထေရ်လံသ်ခီ.
ကဒ်ဘိုဒ်ဟဲဆးထးတ်ပျလ်ဝဲလံယ်.

ကောသလဒ်စံယံပယ်ဒိုတ်. တိုကံတ်ထိတ်ဝဲဒတ်လံယ်.

မထေရ်. နေတ်သီတ်ညာဝဲလုံကောသလဒ်စံယံပတ်ဒိုတ်ဟဲဃို. ကေယ်ထံတ်
ဖျသ်ပူယ်ဆိတ်နံယ်ဝဲဒတ်. စံယံပယ်ဒိုတ်. ဟဲထံတ်ပျလ်ထွဲလုံဖျသ်ပူယ်. ထိတ်ကေယ်
ဝဲထဲမထေရ်လံယ်. ပေါလ်မုတ်ကဒုဂံယ်. တထိတ်လးယံဝဲမံယ်.

စံယံပယ်ဒိုတ်နေတ်. လုံကြိယံကဆိုဒ်. ကဋေတ်ဖဲလလ်. တသ်နးတ်တသ်
စေခဲလးသ်ဟဒ်ဃုကွသ်ဝဲ. ပေါလ်မုတ်ကဒုဂံယ်. လံယ်မသ်အစဒ်အနဒ်မဒ်တထိတ်
ဝဲလံယ်.

စံယ်ပယ်ဒိုတ်စဒဲမထေရ်.

ကစသံဇံ.

လုံမူကောလ်ကဒ်ဘိုဒ်ကစသံလံသံဒီ. ဆးထးတ်ပေါလ်မုတ်ဂံယ်. ကစသံ
ပွဲသံ. ထိတ်ဘတ်ပဲမံယ်. ခါအီယ်ပေါလ်မုတ်နေတ်. မေသလဲယ်ကေယ်ဖဲလဲတ်.

တကတ်စံယ်ပယ်ဒိုတ်ဇံ.

တကတ်တဲပေါလ်မုတ်နေတ်. ဖဲအီယ်တအိုတ်မံယ်. ယဲတထိတ်ပဲမံယ်.

ကစသံဇံ.

ဖဲမူကောလ်လံယ်. ကဒ်ဘိုဒ်ကစသံလံသံဒီ. ထီဆဒ်ကစသံပွဲသံထိတ်ဘတ်
ပဲမံယ်. ပေါလ်မုတ်တဂယ်ဆးထးတ်ကဒ်သဒ်ကစသံလံသံဒီနေတ်ကစသံ.

တကတ်စံယ်ပယ်ဒိုတ်ဇံ.

ယဲတထိတ်ပဲမံယ်.

စံယ်ပယ်ဒိုတ်ဆိုမိုတ်ဘတ်ကံလီ.

ဇုတ်ဇေယ်. နံသံစသံကိုယ်တဲယ်. ဒးဒ်မဲလ်ခွီထီဆဒ်ထိတ်ဘတ်ကစံဒ်. ခါအီယ်ဘွံ
ဃုကွသံတထိတ်ကေယ်လးယ်. မံထေရ်နသံကေ. တအိုတ်မံယ်တထိတ်ဘတ်ပဲမံယ်
တဲပဲ. ဂေသံကျိယ်လံယ်ဆံတမီယ်ဒု. အိုတ်ပဲလီမံယ်. ဆိုမိုတ်ဝီယ်. ကစသံဃု.
ထွဲဒ်လုံတသံခွးဆးထးတ်ဒေါဒ်ကွသံမံယ်ရှံဒ်ပဲလံယ်.

ရှံဒ်ပဲအတး. ထွဲဒ်ကညဒ်ဆးထးတ်. လုံမထေရ်လံသံဒီ. ကဒ်ဘိုဒ်သဒ်ဆး
ထးတ်ပေါလ်မုတ်ဂံယ်ထိတ်ဘတ်ပဲဒတ်လံယ်.

ကစသံဇံ.

ကေယ်နုလ်ဝီယ်ဆိတ်နုယ်ကဒါကေယ်မံယ်ကစသံရှံဒ်ဘွံ.

မထေရ်. ကေယ်ထံတ်ဖျသံပူယ်. ဆိတ်နုယ်လုံလံသံ.

ကစသံဇံ.

လုံမူကောလ်ကစသံဆးထးတ်ခါ. ဖှာထံတ်ပေါလ်မုတ်ဆးထးတ်တဂယ်.

ခါအီယ်မေသလဲယ်ကေယ်ဖဲလဲတ်ကစသံ.

တကတ်စံယ်ပယ်ဒိုတ်ဇံ.

လုံနတဲပေါလ်မုတ်ယဲတထိတ်ပဲမံယ်.

ကစသံတဲမဒုတသံတဲလဲတ်. ခါအီယ်လုံကစသံလံသံဒီ. ဆးထးတ်ပေါလ်
မုတ်တဂယ်ကစသံပွဲသံထိတ်ပဲထီဆဒ်ဒးဒ်ကိုယ်တဲယ်မဲလ်ခွီမံယ်ကစသံ.

တကတ်စံယ်ပယ်ဒိုတ်ဇံ.

ဒေဒိဝဲတတ်ဂေယ်စံယ်ပယ်ဒိုတ်တဲသောဒ်. ပွယ်အာဂယ်ဖုညာသေတ်နသ်ကေ.
လုံယလံသ်ဒီ. ပေါလ်မုတ်လူယ်ပျလ်ထွဲပတ်ဝဲ. တဲဝဲလံယ်.

ယဲဒုမံယ်မေသ်ဝဲပေါလ်မုတ်ယတလိတ်လံယ်.

စံယ်ပယ်ဒိုတ်ခဲ.

မေသ်ဝဲနဲသ်သံတဲဝဲတသ်တဲအိယ်. ယိုဒ်တိဒ်ကအိုတ်ဝဲလံယ်ဆိုမိုတ်ဝီယ်.

ကစသ်ဇုံ.

ထွဲဒ်ဒေါဒ်ကွသ်လုံတသ်ခွဲမံယ်ရှံဒ်ဃို.

မထေရ်စိတ်လံယ်လုံဖျသ်ပူယ်ဆးထးတဲဝဲလုံမိုဒ်ဝဲဒ်နတ်လံယ်.

ဖဲနတ်မံယ်. ပေါလ်မုတ်ဂံသ်. လုံမထေရ်လံသ်ဒီ. ဆးထးတဲထိတ်ဘတ်ဒေါဒ်
ဝဲလံယ်.

ကစသ်ဇုံ.

ကေယ်ထံတ်ဒေါဒ်လုံဖျသ်ပူယ်မံယ်ရှံဒ်ဃို. ကေယ်ထံတ်ကဒါလုံဖျသ်ပူယ်
ဆိတ်နံယ်ဘွံတထိတ်ဝဲလးယ်ပေါလ်မုတ်ဂံယ်လံယ်.

စံယ်ပယ်ဒိုတ်ခဲ. ဒေဒ်လုံညာအတးစဒ်ကွသ်ဒေါဒ်ဝဲ.

တကတ်စံယ်ပယ်ဒိုတ်ဇုံ.

ယဲဒုတထိတ်ဝဲမံယ်.

စံယ်ပယ်ဒိုတ်ခဲ.

မထေရ်တဲဝဲအိယ်. မေသ်ဘတ်ကြးဒ်ဝဲကစံဒ်မံယ်. သယ်သယဒ်တသ်ဆိုမိုတ်
တအိုတ်ပူယ်ကေရှေကေယ်ဝဲလံယ်.

စံယ်ပယ်ဒိုတ်အိုတ်တူသ်တကတ်လိ

စံယ်ပယ်ဒိုတ်နတ်. သယ်သယဒ်ကေရှေဝီယ်ဘွံ. သုဒ်ဘိုဒ်သဒ်လုံမထေရ်
အိုတ်. ကစသ်ဇုံ.

ဂေသ်ကျိယ်အိုတ်ဒေဒ်အိယ်. သိဒ်လဒ်ဘတ်အးဂေသ်မေသ်ဝဲ (ဝိသဘာဂ)
သောဒ်ပေါလ်မုတ်ပွယ်နတ်. လူယ်ပတ်ထွဲဒ်ကစသ်လံသ်ဒီ. ပွယ်ထိတ်ဘွံ. ပွယ်
အာဂယ်ဖုညာ. လုံကစသ်ဖဲဒိုတ်. တသ်ကျိယ်ညှိယ်တအိုတ်. ကဘူတ်ဘာနေမေယ်
ဒိုတ်. တအိုတ်မေသ်ဝဲလံယ်. ကညဒ်လုံကစသ်ပွဲသ်နုသ်ပြဒ်သဒ်ပူယ်လံယ်. ကစသ်
ဂံသ်. တကတ်လံယ်. ဒးဒ်ပျိဒ်စိလွီသ်ပါ. ကလိုဒ်ကျေပျုဒ်စူဒ်တူသ်ဝဲလံယ်. ရှံဒ်ဝီယ်
ကောသလဒ်စံယ်ပယ်ဒိုတ်ကေယ်ဝဲဒတ်လံယ်.

နဲသံသယညာဆဲဒ်တိုသ်နောဒဲ

ကောသလဒ်စံယ်ပယ်ဒိုတ်ခံ.

ဒးဒ်ပျိဒ်စီလွီသ်ပါတမံသ်ဖေဒ်တဲဝီယ်ကေယ်လံသ်ဒီဘွံ.

နဲသ်သေတ်ဖုညာ.

နဲသ်သံသေတ်ဇံ.

မေသဲဝဲ. ကောသလဒ်စံယ်ပယ်ဒိုတ်တသ်မယ်. သုက္ကသ်ကတ်မံယ်. တဲဇံယ်လုံ
မေသ် (ဒုဿီလပုဂ္ဂိုလ်) နေတ်နံဟဒ်ထံတ်ကွေလ်လုံဖျသ်. အဝဲနံသ်စသ်ကိုယ်
တယ်. ဟဲတုယ်ဝီယ်. တမံသ်ပေဒ်ကဒါကေယ်ဝဲဒးဒ်ပျိဒ်စီလွီသ်ပါဒေဒ်. ကဲဒ်ယဲဒ်
ဒုတ်ဒွဲတ်တဲဝဲစံယ်ပယ်လံယ်.

တဲဒေါဒ် (ကောဏ္ဍဓာနမထေရ်) နေတ်.

နဝဲ (ဒုဿီလ) ဇံ.

မေသ်ခါအီယ်. စံယ်ပယ်ဒိုတ်နေတ်. နဝဲကညံယောလ်ကသ်ပတံသ်.

ပလံသ်မယ်နေကွေလ်ဝဲလီတဲဝဲဒတ်လံယ်.

တိုသ်နတ် ... မေသဲဝဲကညံယောလ်ကသ်ပတံသ်. စံယ်ပယ်ဒိုတ်. ပလံသ်
ပလ်နေဝဲလီ. တဲနေတ်. လုံညာကယ်လဒ်ခါ. မေသ်တဲ
နံသ်စသ်နေတ်. မဒုမတဂယ်တဲ. ကေယ်တဲဆးကဒါတကဲ
ဝဲဗျို. သုဝဲသေတ်လံယ်မေသဲဝဲကဲထံတ်သီဒ်လဒ်တအိုတ်
(ဒုဿီလ) လံယ်. သုဝဲသေတ်လံယ်. ဒေဒ်ဝဲကညံယောလ်
ကသ်မံယ်. သုဝဲသေတ်လံယ်. ဟီဒးဒ်ပေါလ်မုတ်ဟဒ်လဲဒ်
ဝဲလံယ်. ဆဲဒ်တိုသ်နောဒ်ကေယ်တဲဆးကဒါဝဲသေလံယ်ဗျို
မံယ်. နဲသ်သံသေတ်ဖုညာတဲဝဲတသ်တဲဒေဒ်နေတ်မေသ်
လံယ်.

ပတီရှ်ဒ်ဗျာကစသ်ယွယ်

နဲသ်သံသေတ်နေတ်. သုဒ်ဘိုဒ်သဒ်လုံ. ကစသ်ယွယ်အိုတ်ဝီယ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇံ.

ကစသ်ပွဲသ်သေတ်. တဲသိုတ်သံဝဲ (ကောဏ္ဍဓာနမထေရ်) နေတ်နသ်ကေ.

တဲဆးကဒါကစသ်ပွဲသ်သေတ်နေတ်မံယ်. မေသ်သုဝဲသေတ်လံယ် (ဒုဿီလ)
မံယ်. တဲဆိုတ်ကဒါဝဲ. ဒေဒ်နေတ်လံယ်ကစသ်.

ကစသ်ယွယ်နေတ်.

ကောဒ်နေဝဲ (ကောဏ္ဍဓာနမထေရ်) နေတ်ကံတ်စဒ်သီကွသ်ဝဲလံယ်.

ဖိုအဲတ် (ကောဏ္ဍဓာန) ဇုံ.

နယ်နေတ်တဲဆိုတ်ကဒါဝဲနေတ်မေသ်ဝဲလံတ်ဇေယ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇုံ.

မေသ်ဝဲမံယ်ကစသ်.

ဘတ်မဒုတဲဆိုတ်ကဒါဝဲလဲတ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇုံ.

တဲဆာစိုဒ်စွဲကစသ်ပွဲသ်အာယို. ဆိုတ်ကမတ်ဘတ်ဝဲလံယ်ကစသ်.

ဖိုအဲတ်နဲသ်သံသေတ်ဇုံ.

သုဝဲသေတ်မေသ်ဝဲနဲသ်အီယ်. ဘတ်မဒုတဲဆာစိုဒ်စွဲဝဲလဲတ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇုံ.

(ကောဏ္ဍဓာနမထေရ်) လံသ်ခီပေါလ်မုတ်တဂယ်. လူယ်ပျလ်လဲယ်ကေယ်
ယုံလ်ထီတ်ဝဲဒတ်တဲဝဲနေတ်မေသ်လံယ်ကစသ်.

ဖိုအဲတ် (ကောဏ္ဍဓာန) ဇုံ.

မေသ်ဝဲနဲသ်သံသေတ်ခံ. နယ်နေတ်ဒးဒ်ပေါလ်မုတ်တဂယ်ဟဒ်လဲဒ်နေတ်.
ထီတ်ဝဲဒတ်မေသ်ယို. တဲဝဲနေတ်မေသ်လံတ်ဇေယ်.

သုဝဲသေတ်. ထီတ်ဝဲတဲဝဲနေတ်မေသ်မံယ်. တနသ်ကေ. ယဲနံသ်စသ်ဒုတထီတ်
ဝဲနံဘုံမံယ်. ကစသ်.

နဲကစသ်တထီတ်ဝဲသေတ်. ဘတ်မဒု. တဲဆးကဒါ. ဆိုတ်ဝဲနေတ်လဲတ်.

လုံညာခါနယ်နေတ်. ဒိုတနေလ်မယ်ဝဲတသ်ယိုဒ်မယ်ယို.

နဝဲခါအီယ်ကဲဝဲဒဒ်နေတ်တမေသ်လံတ်ဇေယ်. ခါအီယ်သေတ်နသ်ကေ.
ယိုဒ်မယ်မေသ်ဝဲ. တဂေယ်အးမူဒ်ကယ်နေတ်. ဘတ်မဒုနကေယ်စွဲဟီကဒါ.
မယ်ကေယ်ဒေါဒ်နေတ်လဲတ်.

နေတ်ဘုံနဲသ်သံသေတ်ဖုညာ.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇုံ.

မေသ်ဝဲ (ကောဏ္ဍဓာနမထေရ်) နေတ်.

လုံညာခါ. မေသ်မဒုတဂေယ်အးမူဒ်နေတ်. ပလးမယ်ကမတ်ဘတ်ဝဲလဲတ်
ကစသ်. ပတီရုံဒ်ထံတ်ကဒါစဒ်ဝဲလံယ်.

ကစသ်ယွယ်သို့တ်သံအာဝယ်

နဲသ်သံဖုညာပတီရံဒ်ဃို. ကစသ်ယွယ်နေတ်.

(ကောဏ္ဍဓာနမထေရ်) လုံညာမယ်ဃလိဝဲ (လုံညာကွဲဒ်ဖှာပလိဝီယံမေသ်ဝဲ) တဂေယ်အးမူဒ်ကယ်. ကေယ်တဲဖှာဟောပျဒ်ကဒါဝီယံ. တဲဝဲ.

ဖိုအဲတ် (ကောဏ္ဍဓာန) ငုံ.

ဒိုတနေလ်ဘတ်လုံနမယ်ပလ်ဘတ်. တဂေယ်အးမူဒ်ကယ်ဃို.

နယ်နေတ်တဘးဒ်အီယံ. ဘတ်ဖံဒ်ပျယ်ဟဒ်ဂံယ်ကဲထံတ်ဘတ်ဝဲ.

ခါအီယံဒေါဒ်. ဆိုတ်တသ်ပျီဒ်မာမူဒ်. စဒ်ထံတ်တဂေယ်အးမူဒ်ကယ်နေတ် မယ်ထဒ်ဒေါဒ်တကြးဒ်လးယံဝဲမံယ်. စဒ်ဖဲခါအီယံ. တုယ်လုံဒီဘွံ. ဒးဒ်နဲသ်သံ ဖုညာ. နဘတ်တဲဃုလ်တသ်တဂေယ်. ဒေဒ်အဆိုတ်တဲလ်ဃူတလူခွဲဒ်သောဒ်. အသံတ်တအိုတ်ကဲထံတ်ကေယ်ငံယ်.

မေမယ်ဝဲဒေဒ်နေတ်မံယ်. နယ်နေတ်တုယ်နေတ်ပယ်ပွယ်. ကဲထံတ်ဒေဒ်မေသ် ဝဲလံယ်. သိုတ်သံတဲပျဒ်ဝီယံလုံဖဲလလ်မေဒ်တေယ်သနယ်တံယ်ဟောဖှာဝဲဒတ် လံယ်.

အနေဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ်

၁. မာဝေါစ စရသံ ကိဉ္ဇိ၊

၁) ဝုတ္တာ ပဋိဝဒေယျ တံ။

ဒုက္ခာ ဟိ သာရဗ္ဘကထာ၊

ပဋိဒက္ခာ ဖုသေယျ တံ။

အခံလုံပကညံ ... ဒးဒ်မဒုမတဂယ်သေတ်မဒ်. တသ်တဲဒိုတ်သွာ. ဘတ်တဲ တဂေယ်. နမေတ်နေတ်ပွယ်ဘတ်တုသ်. ကစသ်တဂယ်. ကတဲကတ်ကဒါနယ်. ဖံတ်ဃေဒ်တဲဝဲပျိုနေတ်မေသ်ဘတ် တုသ်ကဲဝဲလံယ် (ဒဏ်ပြန်မှု) နေတ်ကေယ်ဝဲလုံနအိုတ် လံယ်.

၂. သဝေ နေရေသိ အတ္တာနံ၊

ကံသော ဥပဟတော ယထာ။

သေ ပတ္တောသိ နိဗ္ဗာနံ၊

သာရဗ္ဘော တေ နဝိဇ္ဇတိ။

အခံလုံပကညံ ... အခိုက်တဲလ်ဝဲ. တိုသ်ဘံခွဲဒ်နတ်. ကလုသ်သံတ်တအိုတ်
ဝဲသောဒ်နံသ်စသ်နတ်. ဒေဒ်တဟိုဒ်တဝဒ်. ပလ်သ်အိုတ်
ဝဲမေကဲနတ်. နတုယ်ဘတ်လုံနတ်ဗယ်လံယ်. ဖံတ်
ယေဒ်မူဒ်တအိုတ်လးယ်ဝဲလံယ်.

မေသ်ဝဲမေဒ်တေယ်သနယ်တံယ်ကတးသ်ဘွံ. ပွယ်အာဂယ်နတ် (သောတာ
ပတ္တိဖိုလ်) စဒ်ထံတ်တုယ်ဝဲဒတ်လံယ်.

(ကောဏ္ဍဓာနမထေရ်) သေတ်နသ်ကေ. ကစသ်ယွယ်သိုတ်သံအောဝယ်.
တဲပလ်ဝဲအတး. ဒိုကနတ်လူယ်ပျလ်ထွဲ. ဂုယ်လံယ်ဝဲနတ်. တယေလ်တမံသ်
တုယ်ဝဲလုံ (အရဟတ္တဖိုလ်) လံယ်.

ဝီယ်ဘွံ. လုံခီဖံတ်ဒေါဒ်ဝဲမဲနတ်မေသ်ဝဲ (ကောဏ္ဍဓာနမထေရ်) ဒေါဒ်မံယ်
လံယ်ဆံတးပထမဒ် (ရဟန္တာအရှင်မြတ်) ကဲထံတ်ဘတ်ဝဲလံယ်.

(ကောဏ္ဍဓာနမထေရ်) ခိုဒ်ထုဒ်ဝီယ်လီ



(၅)

(ဥပုသ်သည် မိန်းမများ) ဝိသုဒ္ဓိ

ကစသ်ယွယ်နေတ်. သယ်ဂူတ္တိဒ်ကံသ် (ပုဗ္ဗာရံ) ဖျသ်ပူယ်ဆိက်နံယ်အိုတ်
ဒေဒ်ဝဲခါ. အကျုပျူဒ်ဝဲ (ဝိသာခါ) စဒ်ထံတ်. အူပဒ်သီကယ်မုတ်သေတ်ခေါဒ်
အူပိဒ်ဂေသ်ကျိယ်ယို (ယထာဒဏ္ဍေန ဂေါပါလော) စဒ်ထံတ်မေဒ်တေယ်သနယ်
တံယ်ဟောဖှာဝဲဒတ်လံယ်.

ပျိဒ်နိဒ်ပယ်ကဲသ်
(ဥပုသ်သည်များ)

ကစသ်ယွယ်အိုတ်. သယ်ဂူတ္တိဒ်ကံသ် (ပုဗ္ဗာရံ) ဖျသ်ပူယ်ခါနေတ်မေသ်လံယ်.
ကနီယ်ဒတ်လုံအူပိဒ်မုသ်နီယ်ခါ. (ဝိသာခါ) စဒ်ထံတ်ဂေါလ်မုတ်ဒိုတ်ဆေဒ်ယဲသ်
ကယယ်သေတ်နေတ်. လဲယ်ထံတ်ခေါဒ်အူပိဒ်လုံဖျသ်နေတ်လံယ်.

(ဝိသာခါ) တကတ်မဒ်ကျိနေတ်. သုဒ်ဘိုဒ်သဒ်လုံ. အူပိဒ်သဲယ်ဖီသဒ်ပွယ်
အိုတ်.

မိုသေတ်ငုံ. မိုသေတ်နေတ်. မေသ်လိုတ်မဒ်အဘျဲဒ်ဖိုတ်ယို. ဟဲခေါဒ်ဝဲ.
အူပိဒ်မေသ်လဲတ်. စဒ်ထံတ်ဘျဲ. ညာပွသ်ဒိုတ်မေသ်ဝဲ. ဖီသဒ်ပွသ်သေတ်ဖုညာ.
ဖိုအဲတ်မုတ်ငုံ.

ဝဲသေတ်လိုတ်ဘတ်နဲဒ်ချာသယ်ယိုခေါဒ်အူပိဒ်မေသ်လံယ်.

(ဝိသာခါ) နေတ်ညာနဲသောဒ်ငယ်သေတ်ဖုညာ. စဒ်ကဒါဝဲဒေါဒ်.

သုဝေသတိနေတ်.

မေသလိုတ်ဘတ်မဒုယိုခေါဒ်အူပိဒ်လဲတ်.

ဝဲသေတ်နေတ်. လူတ်ဝယ်မေသဝဲမာဖိုသတ်ဒုတ်ဒါကွာ. ဒေဒ်ကပူယ်ဖွဲဒ်ဟဲ
ခေါဒ်အူပိဒ်လံယ်.

(ဝိသာခါ) စဒ်ဒေါဒ်ဝဲလုံ. မုတ်ကနံယံဖိုသေတ်တကွဒ်ဒေါဒ်.

မုတ်ကနံယံဖိုသေတ်ခဲ.

ဝဲသေတ်နေတ်. မေသလဲဒ်အူဟုံဒ်ခါ. အိုတ်လုံဖိုခွါလိုတ်ဘတ်ဝဲဂံသ်. ပလံသ်
ဟဲခေါဒ်အူပိဒ်လံယ်.

(ဝိသာခါ) နေတ်.

သုံဒ်ဘိုဒ်သဒ်လုံမုတ်ဖိုသေတ်အိုတ်စဒ်ဒေါဒ်ဝဲဒတ်.

မိုဇုံ. ဝဲသေတ်နေတ်မေသညာဘတ်ဝဲဒ်လဲဒ်နေသ်ဝယ်ယဲဒ်ယဲဒ်ဟဲခေါဒ်အူပိဒ်
မေသ်လံယ်.

(ဝိသာခါ) ဟူဘတ်ဝဲခဲလးသ်. မယ်နုတ်ပလံဝီယံ. ကွဲထံတ်ပေါလ်မုတ်သေတ်
ခဲလးသ်ဟဲဝဲလုံကစသ်ယွယ်အိုတ်လံယ်.

ကွံသ်ကစသ်ဖိုအူပမယ်

ကစသ်ယွယ်နေတ်. ဟူဘတ်ဝဲ. (ဝိသာခါ) ပတီရှုံဒ်တသ်တဲဘုံ.

(ဝိသာခါ) ဇုံ.

သတ္တဝယ်သေတ်နေတ်မေသဝဲ (ဇာတိ.ဇရာ.ဗျာဓိ.မရဏ) တကွဒ်ဒေဒ်သောဒ်
ဖံတ်နုတ်လဲလ်ကွံသ်ကစသ်ဖိုသောဒ်မေသ်လံယ်.

(ဇာတိ) နေတ်လုံ (ဇရာ) အိုတ် (ဇရာ) နေတ်လုံ (ဗျာဓိ) အိုတ် (ဗျာဓိ)
နေတ်လုံ (မရဏ) အိုတ်တဆံဝီယံတဆံနံရှးဝီယံ. (မရဏ) နေတ်ဒေဒ်ဒံတ်ဖွဲဒ်
ဝဲဒးဒ်ယဲလ်သောဒ်သဒ်မူ (ဇိဝိတိဇြေ) ဒံတ်ဖျဲဒ်ဖျဲဒ်တဲလ်ကွေလ်ဝဲလံယ်.

ဒေဒ်အီယံဝဲ. ဒံတ်ဖျဲဒ်တသ်ဂေသ်ကျိယံအိုတ်ဝဲမေသ်နသ်ကေ. သတ္တဝယ်
သေတ်နေတ်. (ဇာတိ.ဇရာ.ဗျာဓိ.မရဏ) ဖွံတ်နဒ်သေတ်ပူယ်ဖွဲဒ်လံသ်ကံသ်
(နိဗ္ဗာန်) မေသဝဲ (ဝိဝဋ္ဌ) ဂေသ်လိုတ်ဘတ်ဝဲတအိုတ်ဒတ်မံယ်. အဆံထဒ်ထဒ်
ဘတ်ဂေသ်ဝံယ်. သယ်သယ်ဝိုဒ်. ဖွံတ်တနဒ်သေတ်နေတ်မံယ်. ယေဝဲဒတ်မေသ်
လံယ်တဲဝီယံ. လုံဖံလလ်မေဒ်ဟေသ်သနယ်တံယ်ဟောဖွာဝဲဒတ်လံယ်.

(၆)

(အဇကရပေတာ) ဝိဒ္ဓိထူဒ်

ကစသယွယ်နေတ်. ယယ်စကျီယံကံသ်. ဝေယလူဝိယံဖျသ်ပူယံ. ဆိတ်နံယံ
အိုတ်ခုတ်ဒေဒဲခါအကျပျူဒဲဖုထံတ်ဂုသ် (ပြိတ္တာ) ယို. (အထပါပါနိကမ္မာနိ)
စဒ်ထံတ်မေဒ်တေယံသနယ်တံယံဟောဖှာဝဲဒတ်လံယံ.

ပျိဒ်ခိုဒ်ပယ်ကဲသဒ်
မူထံတ်ဂုသ် (ပြိတ္တာ)

တဘုံခါဒေါဒ်.

(အရှင်မောဂ္ဂလာန်) ဒးဒ် (အရှင်လက္ခဏမထေရ်) သေတ်နေတ်. တပူယံ
ဃံအိုတ်လုံ (ဂိဇ္ဈကုဋ်) ကစးသ်ခိုတ်ဟဲစိတ်လံယံဝဲခါ. (အရှင်မဟာမောဂ္ဂလာန်
မထေရ်) နေတ်ဒးဒ် (ဒိဗ္ဗစက္ခုအဘိညဉ်) ကွသ်ဝဲ. ဒီဆီယဲသ်ယူယံဇနယ်အထံ
အိုတ်ဝဲ. ဂုသ် (ပြိတ္တာ) တဘိုထိတ်ဝဲလံယံ. လုံဂုသ် (ပြိတ္တာ) ခိုတ်သတ်ဃီ.
ကဲယံထံတ်လဲဒ်အံတ်ဝဲမေတ်အူနေတ်လုံအမဲသ်တုယံဝဲ. လုံအမဲသ်ကတးသ် ကဲယံ
ဝဲမေတ်အူနေတ်. ကဲယံရှံဒ်ကဒါထံတ်ဝဲဒေါဒ်. တုယံလုံခိုတ်သတ်ဃီ. ကပယ်ဒီ
ပယ်ကဲယံထံတ်ဝဲမေတ်အူနေတ်. ကဲယံရှံဒ်ဝဲတုယံလုံ. ပျံသ်ဃီခိုတ်လံယံ. ထိတ်ဘတ်
ဝဲနေတ်. နိယံကမ္မိထံတ်ဝဲလံယံ. နိယံကမ္မိထံတ်နေတ်. (အရှင်လက္ခဏမထေရ်)
ထိတ်ဘုံ.

နီယံထံတဂေသ်ကျိယံစဒဲဒတ်လံယံ.

ကစသ်မထေရ်မျဒဲခံ.

နဲသ်သံ (လက္ခဏာ) ငုံ့.

တသ်ဝဲနေတ်စဒဲဒေဒိတဂေယံ. မေတုယံလုံကစသ်ယွယံအိုတ်မဒဲစဒဲငံယံ. တဲယို. နံလ်ဒေါဒ်မေယံခိုတ်လုံ. ယယံစကျိယံဝေသ်ပူယံလံယံ. ကပးကေဒ်စဒဲ ဝီယံဘုံ.

လဲယံဝဲလုံကစသ်ယွယံအိုတ်. နီယံကမ္ဘိဂေသ်မေသ် (အရင်လက္ခဏာမထေရ်) စဒဲယို.

မထေရ်မျဒဲခံ.

နဲသ်သံ (လက္ခဏာ) ငုံ့.

ယယံနေတ်. ထိတ်ဝဲဂုသ် (ပြိတ္တာ) တဘိုလံယံ. နံသ်စသ်ခယ်တယ်ကိုယ်. အိုတ်ဝဲထဲအီယံ. ကဲသ်ဒေဒိအီယံ. ဒေဒိနယ်ထိတ်ဘတ်ဝဲယို. မေသ်ဒေဒိအီယံ ဝဲသတ္တဝယ်မျို. လုံညာခါတထိတ်ဘတ်ဖူဝဲမံယံ. ဆိုမိုတ်ဘတ်ယို. နီယံကမ္ဘိဝဲလံယံ တဲဝဲမံယံ.

ကစသ်ယွယံခံ.

စိုအဲတ်နဲသ်သံသေတ်ငုံ့.

ယပွဲသ်သယ်ဝကဒ်သေတ်ဖုညာ. ဟဒ်ထိတ်ဝဲသေမံယံ.

ယယံကစသ်ယွယံသေတ်နသ်ကေ. လုံဗောဓိဒ်ခူးတ်ခံတ်ထေဒ်. ကဲထံတ် ယွယံဝီယံသံကယ်လဒ်ဒတ်ခါမေသ်ဝဲဂုသ် (ပြိတ္တာ) ထိတ်ဘတ်ဝဲဒတ်လံယံ. မေသ် ထိတ်ဘတ်ဝဲသေတ်နသ်ကေ. ယယံကစသ်. မေဟောဖှာဝဲနေတ်. တဇူသ်နလ် ဒတ်ပွယ်သေတ်ဖုညာ.

အဘျုဒ်တဟဲကဲဝဲမေသ်လံယံ. ယိုမံယံတဟောဖှာဝဲ. ခါအီယံနေတ်ယယံ. နေသ်ဝဲသဲဒ်သေတ်လုံ. ယဖိုခွါ (မောဂ္ဂလာန်) လီနေတ်ယို. ကဟောဖှာနေဝဲလံယံ. တဲဝဲဒေဒိနေတ်ဘုံ.

နဲသ်သံသေတ်ဖုညာ.

မေသ်ဝဲဂုသ် (ပြိတ္တာ) လုံညာတဂေယံအးမူဒ်နေတ်. ပတီရုံဒ်စဒဲဒတ်ယို. ကေယံဆံတဲပျဒ်နေကေယံအတေဒ်စဒ်ကျဲနေက်. မေသ်ဝဲဒေဒိအီယံလံယံ.

အတောဒ်ဗျေဒ်ယဒ်
ခွဲတ်အူဝဲ (ဂန္ဓကုဋ်တိုက်တော်)

ကဒ်သပဒ်ကစသ်ယွယ်. လဲဒ်ထဲဒ်ခါနတ်မေသ်လံယ်.

(သုမင်္ဂလ) သဲထီဖဒ်ဒိုတ်နတ်. အိုဒ်သဖဒ်ခီဆီ. အိုတ်ဝဲတသ်လံသ်ဒးဒ်
အိုဒ်ထူ. ပွယ်နဝဲဟံတ်ခိုတ်လံယ်. မေသ်ဝဲဒးဒ်ပျီဒ်စီတေမယ်ဘူတ်ဖျယ်.

မေသ်ဝဲဒးဒ်ပျီဒ်စီ. ပုယ်ဇောယ်ကျံဖျယ်. ဘူတ်ဘာပုယ်ဇောယ်မယ်ဘူတ်ဝဲဒတ်
လံယ်.

တနီယ်မုသ်ဂံယ်ခံခါ.

(သုမင်္ဂလ) သဲထီဖဒ်ဒိုတ်နတ်.

လုံဂံယ်ဝေသ်ကြယ်ထောဒ်တရောလ်ပုယ်. ကယ်သေဒ်ခံဒ်ဆို. ကူးသ်ဘးထံတ်
ခိုတ်. ခံတ်ဘတ်အးဒးဒ်ကပေလ်ဟံတ်ခိုတ်. ပွယ်မီတဂယ်. ထီတ်ဘတ်ဝဲဒတ်လံယ်.

ပွယ်လုံခံတ်ဘတ်အးဒးဒ်ဟံတ်ခိုတ်တဂယ်အီယ်. သံတနယ်ကူးယ်ဟဒ်ဝဲဒတ်
ဝီယ်ဟဲမီဝဲပွယ်နတ်ကမေသ်ဒတ်လံယ်. တဲဝဲဒေဒ်နတ်လံယ်.

မီဝဲတသ်ဟုတ်နတ်. ဟူဘတ်ဝဲတသ်တဲဒေဒ်နတ်ဘွံ.

အောဒ်ထံတ်ခိုတ်ကွသ်ဝဲ. ထီတ်ဝဲလုံသဲထီဖဒ်ဒိုတ်နတ်.

တဲယယ်မေသ်ဝဲနဲသဲထီ. မေသ်နယ်ဒု. ယယ်ကမယ်နယ်ဒေဒ်အီယ်ဒေဒ်နယ်.
ကသီတ်ညာဘတ်မံယ်. မိုတ်ပလ်နဝဲဝီယ်. နွီဘွံထီဆဒ်ဒွဲဟဒ်ဂံယ်ဝဲ. သဲထီစေလ်
လံယ်. နွီဘွံထီဆဒ်အိုတ်ကရးပုယ်. သဲထီကုသ်နတ် ဒံတ်ဖျဒ်တဲလ်ဝဲအခံတ်လံယ်
နွီဘွံထီဆဒ်ဒွဲတ်အူဝဲဟီတ်သေတ်နတ်လံယ်.

မေသ်ဝဲတသ်ဟုတ်နတ်.

မယ်ဝဲတဘးဒ်အီယ်နတ်လီ. သဒ်ခဲဒ်တဘွံ. သဒ်ထံတ်တဘွာဒေဒ်ဝဲမံယ်.
ဃိုနတ်. ဒးဒ်သဲထီခေပွယ်တဂယ်. မယ်ဒုံဒ်ဒဲသဒ်ဝီယ်. စဒ်ဝဲဒတ်လံယ်.

ဝိုယ်မံတ်ဇုံ.

သုဝဲသဲထီဖဒ်ဒိုတ်နတ်. မေသ်အဲတ်ဒေါဒ်မျဒ်နိုဝဲမဒုသေလဲတ်.

ဝဲသေတ်သဲထီဖဒ်ဒိုတ်နတ်. အဲတ်ဒေါဒ်မျဒ်နိုဝဲ. ကစသ်ယွယ်အိုတ်.

(ဂန္ဓကုဋ်တိုက်တော်) နတ်လံယ်. သီတ်ညာဘွံ.

တသ်ဟုတ်နတ်. အိုတ်ဒတ်ဝဲမေသ်ဒတ် (ဂန္ဓကုဋ်တိုက်တော်) လဲယ်ဒွဲတ်အူ
ဝီယ်. ကမယ်ဘွာကေယ်ကသ်သဒ်ထံတ်လံယ်ဆိုမိုက်ဝီယ်.

ကဒ်သပဒ်ကစသ်ယွယ်. လဲယ်ဒေါဒ်မေယ်ဒိုတ်ခါ. အံထီဒးဒ်နသ်စဒ်ထံတ်.
သိုဆံယ်ပျိဒ်စီခဲလးသ်ဒိုသဲတ်ဖဒ်ဝီယ်. ဒွဲတ်အူထံတ်ဝဲ (ဂန္ဓကုဋ်တိုက်တော်) နေတ်
လံယ်.

သဲထီဖဒ်ဒိုတ်မေယ်တနယ်

သဲထီဖဒ်ဒိုတ်နေတ်. ဟူဘတ်ဝဲ (ဂန္ဓကုဋ်တိုက်တော်) မေတ်အူအံတ်ဘွံကရဲ
ဟဲစိတ်တုယ်နေတ် (ဂန္ဓကုဋ်တိုက်တော်) ဒံတဖူးတ်မေတ်အံတ်ဝဲလီ.

သဲထီဖဒ်ဒိုတ်နေတ်. ကွသ်ဝဲမေသ်အူအံတ်. သဒ်တမုံသ်တဟဲမဲထံတ်ဝဲနဲဝဲဒ်.
ဒဲလံယ်ကနဒ်တဖျိဖျိလံယ်. အိုတ်ဘိုဒ်ပွယ်ဖုညာ.

ကစသ်သဲထီဇုံ.

တူသ်လးသ်ပျိဒ်စီတေမယ်ဘူတ်ဝဲ (ဂန္ဓကုဋ်တိုက်တော်) မေတ်အူအံတ်ဝဲ
တကးဒ်အီယ်နေတ်. ဘတ်မဒုဒဲလံယ်ဝဲခနဒ်လဲတ်စဒ်ဝဲဒတ်လံယ်.

နယ်သေတ်ဇုံ.

တစဲဒ်စဒ်ဒးဒ်ယယ်သူယ်ယဲသ်ပါ. မေသ်ဝဲလုံကစသ်ယွယ်. သယ်လနယ်ဒွဲ.
ယဲစုကဝဲယ်ပျိဒ်စီ. ဟီခူတ်လံယ်မယ်ဘူတ်ပလ်. ဘူတ်ဘာအခွေဒ်နေသ်ဝဲ
လံယ်. ခါအီယ်ဒေါဒ်. မေသ်ဝဲဘူတ်ကယ်မျို. တိုမယ်ဘူတ်ယယ်ခွေဒ်နေသ်ဒေါဒ်
ဝဲလံယ်. ဆိုမိုတ်ဘတ်ဝီယ်. သဒ်ခုမုံသ်မဒ်ဒဲလံယ်ခနဒ်ဒတ်မေသ်ဝဲလံယ်. သဲထီ
ဖဒ်ဒိုတ်တဲကဒါဝဲလံယ်.

တသ်ဟုတ်ကူမယ်သိသဲထီဖဒ်ဒိုတ်

(သုမင်္ဂလ) သဲထီဖဒ်ဒိုတ်နေတ်. ဒေဒ်ဝဲပထမဒ်လဲဒ်အူတး. တူသ်လးသ်
ဝဲစုကဝဲယ်ပျိဒ်စီ. တေထံတ်ကဒါဝဲ (ဂန္ဓကုဋ်တိုက်တော်) ဝီယ်. ယွယ်ဒးဒ်သံ
ကမူးသ်ဒီကလဒ်ထဒ်မယ်ဘူတ်ဘာဒေါဒ်ဝဲလံယ်.

တသ်ဟုတ်နေတ်. ထီတ်ဝဲတသ်မယ်ဘူတ်ဘာနေတ်ဝီယ်.

ယယ်နေတ်. မေတမယ်သီဘတ်ဝဲ. သဲထီကဂယ်အီယ်ဒု. တသ်သဒ်ထံတ်
ကဘာဝဲမံယ်. မေမယ်သီဘတ်မဒ်တသ်သဒ်ထံတ်ကဘာဝဲလံယ်. ဆိုမိုတ်ကတ်ဒေါဒ်
ဝဲလံယ်.

သဲထီဖဒ်ဒိုတ်နေတ်. နွီသံပဒ်လို. ယွယ်ဒးဒ်သံကမူးသ်. ဘူတ်ကဝီယ်.

အူချဒ်လံယ်ဘာထံတ်ဝဲ.

ကူသ်ဒိုတ်ယွယ်ကစသ်ကွံဇုံ.

ပေါလ်ခွါတဂယ်နေတ်. မေသန္တိဘုံထိဆဒ်ဒွတ်အူဝဲကစသ်ပွဲသ်စေလ်လံယ်.
 န္တိဘုံထိဆဒ်. အိုတ်ကရးပူယ်ကွံသ်သေတ်ဖုညာ. ဒံတ်ဖျဒ်တဲလ်အခံတ်ဝဲလံယ်.
 န္တိဘုံထိဆဒ်. ဟိတ်သေတ်ဒွတ်အူဝဲလံယ်. ကစသ်ဒိုတ်အိုတ်ဖျသ် (ဂန္ဓကုဋ်တိုက်)
 နသ်ကေမေသ်ဝဲပေါလ်ခွါနေတ်လံယ်. ဒွတ်အူထံတ်ဝဲ. တနီယ်ညာခါ. ကစသ်
 ပွဲသ်ဘူတ်ဘာဘတ်တသ်ဘူတ်ဘျံဒ်ဂံသ်. ပလံသ်ဟေတ်နံယ်ဝဲပေါလ်ခွါနေတ်လဲတ်
 အူကတးသ်မေသ်ဝဲလံယ်ကစသ်ရံဒ်ဖွာဝဲလံယ်.

တသ်ဟုတ်နေတ်. ဟူဘတ်ဝဲသဲထီပတီရံဒ်ဖွာထံတ်ဘုံ.

အံယ်...ယယ်အီယ်. တသ်ဝိဃးအမူဒ်မယ်ကမတ်ဘတ်ဝဲလီ. မေသ်ဝဲတသ်
 မူဒ်ခဲလးသ်ယမယ်နသ်ကေ. သဲထီနေတ်. လိုဝဒ်တသ်ထံတ်ဝဲယယ်.

တနီယ်ညာ. ဘူတ်ဘာဝဲဘျံဒ်ဂံသ်နေသ်သေတ်မဒ်. ယယ်လံယ်နံယ်ဆိုဟေတ်
 ဝဲဒတ်. ယယ်နေတ်. မေသ်ဝဲသဲထီဖဒ်ဒိုတ်. ဆိုမိုတ်ကမတ်ပျီဒ်မာဘတ်ဝဲဒတ်လီ.
 ဂေသ်ကျိယ်အိုတ်. ဒေဒ်ဝဲပွယ်သူယ်တောယ်ကံနေတ်. မေတဃေကညာ. ဝိုယ်ချဒ်
 ကဒါကေယ်မံယ်. လုံယဒိုတ်တံတံလံကဖွဒ်ဝဲမံယ်ဆိုမိုတ်ဝီယ်. လဲယ်ဆိတ်နံယ်
 ကြသ်လံယ်လုံသဲထီဖဒ်ဒိုတ်ခံတ်ထေဒ်ဝီယ်.

ကစသ်သဲထီဇုံ.

ဝီသဒ်စူယ်သီခယ်ယယ်မံယ်. ဃေကညာတံပယ်ဝဲလံယ်.

နဲပေါလ်ခွါဇုံ.

ယဲတသီတ်ညာဝဲနယ်မံယ်. ဘတ်မဒုနဃေကညာယယ်လဲတ်.

ကစသ်သဲထီဇုံ.

ယယ်နေတ်ဒေဒ်အီယ်ဝဲပွဲယ်နေတ်. မယ်ဆာသဒ်. မယ်ဟဒ်ဂံယ်. ဖျဲဒ်ဆီ
 ကမတ်ဘတ်ဝဲသဲထီဖဒ်ဒိုတ်လံယ်. မေသ်ကမတ်ဘတ်အပျီဒ်တကွဒ်သီခယ်ခွေဒ်
 လိုဒ်ယယ်မံယ်.

နဲပေါလ်ခွါဇုံ.

နယ်နေတ်.မေသ်တဘးဒ်အီယ်ဝဲ.ယဲဟဒ်ဂံယ်ဂေသ်မေသ်မယ်ဘတ်ဝဲလီဇယ်.

ကစသ်သဲထီဇုံ.

မေသ်မံယ်. မေသ်ဝဲဒတ်မံယ်.

နဲပေါလ်ခွါဇုံ.

ယယ်နေတ်တထိတ်ဘတ်ဖူဝဲနယ်. ဘတ်မဒုနသဒ်ထံတ်ယယ်. မယ်ဝဲတဘးဒ်
 အီယ်လဲတ်.

ကစသ်သဲထီဇုံ.

တနီယ်မုသ်ဒေါဒ်. အိုတ်လုံဝေသ်ပူယ်. ကစသ်သဲထီဟဲထွဲဒ်ထံတ်ဝဲခါ.
 ဘိုဒ်ဝေသ်ကြိယ်ထေဒ်. တရောလ်တဖူးတ်ပူယ်. မိဝဲယဲတဂယ်.
 ဒေဒ်အီယ်ဝဲတသ်တဲ. သဲထီတဲမံယ်မေသ်တသ်တဲ. သဒ်ထံတ်တဘျာဝဲယို.
 တိုမယ်ကမတ်ဝဲဒေဒ်အီယ်မေသ်လံယ်.

သဲထီနေတ်ကေယ်ဆိုမိုတ်စံတ်ထီကဒါဝဲ.

အံယ်. နံတ်ဘတ်ကဒါလီ.

နဲပေါလ်ခွါငုံ.

မေသ်မံယ်. ယယ်နေတ်ဒေဒ်ဝဲတသ်တဲ. တဲကမတ်ဘတ်.

မေသ်ဝဲတသ်တဲဂံသ်. ပလံသ်ယဃေကညာကဒါကေယ်နယ်လံယ်.

ဝီသဒ်စူယ်သီခယ်ကေယ်ယယ်.

နဲပေါလ်ခွါငုံ.

ဂဲယ်ထးတ်ကေယ်ငံယ်.

ယသီခယ်နယ်ကစံဒ်လီ. လုံနတသ်လိုတ်အိုတ်နေတ်. လဲယ်ဒတ်ကေယ်ငံယ်.

ကစသ်သဲထီငုံ.

မေမေသ်မဒ်လုံနသီခယ်ယယ်နေတ်မံယ်. ဒးဒ်ဖိုမာခဲလးသ်. နကုသ်ဃသ်
 ပတံသ်ပလံသ်သဒ်မဒ်ဝီယ်. လုံကစသ်သဲထီဟိတ်မးအံတ်ကေယ်လံယ်.

နဲပေါလ်ခွါငုံ.

ယယ်နေတ်. မေသ်တဲကမတ်ဘတ်နယ်ကစံဒ်ဖို. နမယ်ယယ်တဘးဒ်အီယ်.

နမေအိုတ်လုံယဟိတ်. တမေသ်လုံယတဲဘိုဒ်နယ်တဘူတ်ဝဲနံမီယ်လံယ်.

လုံယဟိတ်နတလိုတ်အိုတ်ဝဲမံယ်.

နဲပေါလ်ခွါငုံ.

ယသီခယ်နယ်ကစံလီ. လုံနလိုတ်လံသ်နေတ်လဲယ်ဒတ်ကေယ်ငံယ်. တဲဝီယ်
 ပွဲသ်လဲယ်ကွေလ်ဝဲလံယ်.

တသ်ဟုတ်နေတ်.

မေသ်မယ်ဘတ်ဝဲ. တဂေယ်ဒဲဘဒ်ကယ်ယို. သီဝီယ်တုယ်လုံအဝီယ်စီနလ်.
 ရလ်ပူယ်ဘတ်တူသ်ကံယ်ဝဲ. ယေလ်မဒ်နေတ်လံယ်. ပူယ်ဖွဲဒ်နလ်ရလ်ပူယ်ဝီယ်
 လံသ်ခီဘျဲ.

မေသ်ဝဲဒဲဘဒ်ကယ်ဖိုကမံယ်ကဘိုဒ်ကဘံအိုတ်တံသ်ဒေဒ်ယိုခါအီယ်ဖဲ (ဂိဇ္ဈကုဋ်)
 ကစးသ်ခိုတ်. ဂုသ် (ပြိတ္တာ) ကဲထံတ်ဘတ်ဝဲ. ဖွဲတ်နဒ်ဒိုတ်ရဒ်ဘတ်ကူသ်ကံယ်
 ဝဲလံယ်.

ဗြိဒ်ခိုဒ်ပယ်ကဲသဒ်အဆဲဒ်
သောတယ်ပယ်တိယံဝဲ

ကစသ်ယွယ်နေတ်. ဒေဒ်အီယံမံယ်. ဟောပျဒ်ကေယ်ဝဲ. အတေဒ်ဇဒ်ကျံ
ဝီယ်.

ဖိုအဲတ်နဲသ်သံသေတ်ဇံ.

မေသ်လုံပွယ်မးဒ်သေတ်နေတ်. တဂေယ်အးမူဒ်ဒဲဘဒ်ကယ်နေတ်. မေပလး
မယ်ဝဲမံယ်လုံကြးဒ်ထဲဒ်ကျိဒတ်. ဘတ်တူသ်ကံယ်ကေယ်နေတ်. တသီတ်ညာဝဲဒတ်
လံယ်. လုံဒီဘုံနံသ်စသ်မယ်ကမတ်ဘတ်ဝဲ. တဂေယ်အးမူဒ်ဒဲဘဒ်ကယ်. အကျိ
ဟေတ်ကဒါဝဲဘုံ. နံသ်စသ်အိုတ်ပွယ်နေတ်. နံသ်စသ်ဒတ်လံယ်. ကေယ်လဲဒ်အံတ်
ကေယ်မေသ်ဝဲ. ဒေဒ်မေတ်အူပွယ်ပူယ်သောဒ်မေတ်လံယ်တဲဝီယ်. လုံဖဲလလ်
မေဒ်ကေယ်သနယ်တံယ်ဟောဖှာဝဲဒတ်လံယ်.

အနေဒ်ဗျိဒ်မေဒ်ဇာယံသနယ်တံယ်

အထပါပါနိ ကမ္မာနိ၊

ကရံ ဗာလော နဗုဇ္ဈတိ။

သေဟိ ကမ္မေဟိ ဒုမ္မေမော၊

အဂ္ဂိ ခုဖောဝ တပွတိ။

အခံလုံပကညံ ... ယိုဒ်ညဒ်မေသ်တဂေယ်အးမူဒ်. မယ်ဝဲပွယ်နေတ်. တဂေယ်
အးမူဒ်ပလးမယ်ဝဲခါ. ဘတ်တူသ်ကံယ်ကဒါပတံသ်. ပလံသ်
တသီတ်ညာဝဲ. လုံဒီဘုံမဒ်ပံညာရှယ်ဝဲပွယ်မးဒ်နေတ်မေသ်
နံသ်စသ်မယ်ပလ်ဝဲကယ်ဃိုကဲထံတ်လုံနလ်ရလ်ပူယ်ဒေဒ်
မေတ်အံတ်ဇံယံဘတ်တူသ်ကံယ်ပွယ်သောဒ်ကိုသ်ဂံယ်ဘတ်
ကေယ်ဝဲလံယ်.

မေသ်ဝဲမေဒ်ကေယ်သနယ်တံယ်ကတးသ်ဘုံ.

ပွယ်အာဂယ်ဖုညာ (သောတာပတ္တိဖိုလ်) စဒ်ထံတ်တုယ်ဝဲဒတ်လံယ်.

(အဇဂေပေတ) ဝိဒ်ထုဒ်ဝီယံလီ



(၇)

(အရှင်မဟာမောဂ္ဂလာန်) ဝိဒ်ထူဒ်

ကစသ်ယွယ်နတ်. ယယ်စကျိယ်ကံသ်. ဝေယ်လူဝိုယ်ဖျသ်ပူယ်ဆိတ်နံယ်
အိုတ်ဒေဒါ. အကျ်ပျူဒိဝဲ (အဂ္ဂသာဝကအရှင်မဟာမောဂ္ဂလာန်မထေရ်မြတ်)
သို (ယောဒဏ္ဍေန အဒဏ္ဍေသု) စဒ်ထံတ်မေဒ်တေယ်သနယ်တံယ်ဟောဖှာဝဲဒတ်
လံယ်.

ပျိဒ်နိဒ်ပယ်ကဲသ် (တိတ္ထိ) ပုညာပလ်ဒုတ်ဒါ

တဘျံခါဒေါဒ် (တိတ္ထိ) သေတ်ဖုညာနတ်. ဆိတ်နံယ်ဝဲတသ်အိုတ်ဖိုတ်လံယ်.
နယ်သေတ်ဇျံ.

သံခါကောတမဒ်နတ်. မေသ်ဘတ်မဒုဃို. လဒ်ပူယ်စောယ်သဲဒ်ကယ်ရဒ်
အာဝဲနတ်လဲတ်. ဟဒ်ဃုသိတ်ညာဝဲဒတ်လံယ်. ဝဲသေတ်ဒု. တသိတ်ညာမံယ်.
နမံယ်သိတ်ညာဝဲဒတ်ဇေယ်.

ယသိတ်ညာဝဲမံယ်.

ဒိုတနုလ်သဒ်လုံ (မဟာမောဂ္ဂလာန်) ဃို. လဒ်ပူယ်စောယ်သဲဒ်ကယ်ရဒ်.
အာဝဲမေသ်လံယ်မေသ်ဝဲ (မဟာမောဂ္ဂလာန်) နတ်လဲယ်ဝဲလုံနဒ်ကံသ်ဝီယ်.
နဒ်သမီနဒ်သာသေတ်ဖုညာ. မယ်ပလ်ဝဲလုံညာ. ဘူတ်ဘာတကုဒ်. စဒ်ဝဲဒတ်ဝီယ်.
ကညံသေတ်မေသ်ဝဲ. မယ်ပလ်ဘူတ်ဘာဝဲအီယ်ဃို. ဒေဒ်ဝဲစီစေယ်ချာသယ်.
ယဒ်ဘာတ်. ကေယ်ဘဲဟောပျဒ်နတ်ဒတ်လံယ်.

ဝီဒေါဒ်လဲယ်ဝဲလုံ. နလ်ရလ်ပူယ်ဝီယ်. ပူယ်ဘတ်လံယ်နလ်ရလ်ပူယ်သေတ်
တကုဒ်. တတ်ကူသ်ကံသ်. သေတ်ဘာတ်မေသ်မေသ်သဒ်. ဟောကဲပျဒ်

ဝဲလံယ်. ကညံဖုညာဟူဘတ်ဝဲ (မဟာမောဂ္ဂလာန်) တသ်တဲဘွံ. အာမဒ်ဝဲပူယ်
 စောယ်သဲဒ်ကယ်ရဒ်လဒ်ဖုညာ. ဟေတ်မယ်ဘူတ်ဘာဝဲလုံ. သံခါကောတမဒ်နတ်
 လံယ်. ဃုမယ်သဒ်မေသ်ဝဲ (မဟာမောဂ္ဂလာန်) မယ်သီကွေလ်ဝဲမေကဲနတ်.
 ဝဲဒတ်သေတ်မေသ်ဝဲလဒ်ပူယ်စောယ်သဲဒ်ကယ်ရဒ်သေတ်တကွဒ်. ကကိုညသ်သဲတ်
 သယ်အာထံတ်ဝဲမေသ်လံယ်. တဲဝဲဒေဒ်နတ်လံယ်.

မးမယ်သီနဝဲ (အရှင်မဟာမောဂ္ဂလာန်)

အိုတ်တံသ်ဝဲ (တိတ္ထိ) သေတ်တကွဒ်.

နဝဲဇံ.

နတသ်တဲနတ်. မေသ်ယိုဒ်တိဒ်အိုတ်ဝဲကစံဒ်လံယ်.

(တိတ္ထိ) ခဲလးသ်သေတ်အဲတ်ဒေါဒ်တူသ်လောလ်. ထံဒ်ခယ်ဝီယ်. ပျဒ်လံယ်
 ဝဲတသ်ဘူတ်တမီယ်. လုံနံသ်စယ်သေတ်တကတ်အိုတ်. အလူယ်ခယ်ဟဒ်ကြံသ်
 ဝဲလံယ်. နေသ်ဝဲစေကဲတ်ဘဒ်. ကမးဟကယိုဘွံ. ကောဒ်နဝဲမယ်သီကစသ်.
 ကသ်ဟုတ်ဖိုသေတ်နတ်.

နယ်သေတ်ဇံ.

(အရှင်မဟာမောဂ္ဂလာန်) နတ်လုံ (ဣသိဂိလိ) ကစးသ် (ကာဠသီလာ)
 လးသ်ပတ်ခိုတ်အိုတ်ဝဲဖဲနတ်လံယ်. ဖဲဟသ်လံသ်. နလဲယ်ထံတ်ဝီယ်. မယ်သီ
 ကွေလ် (မဟာမောဂ္ဂလာန်) နတ်လံယ်.

တဲမးလံယ်ဝီယ်. ဟေတ်ဝဲစေအသပျယ်တကထိုမးမယ်သီနဝဲလံယ်. ထံတ်
 ဝဲလုံ (မထေရ်မြတ်) အိုတ်တသ်လံသ်. ကဝံယ်ပလ်ဃလ်ဝဲလံယ်.

ဝိုဒ်အိုတ်မံတိခိတ်မံတိတာပူယ်လံယ်

သီတ်ညာလုံတသ်ဟုတ်သေတ်ကဝံပလ်ဃလ်ဘွံ.

(အရှင်မဟာမောဂ္ဂလာန်မထေရ်မြတ်) နတ်ဒးဒ်တကို. တိုဟဒ်ထံတ်ပလဲလ်
 ပူယ်ကွေလ်ဝဲလံယ်. တသ်ဟုတ်သေတ်. ဒ်နီယ်ခေါဒ်ကွသ်ဝဲ. ဖဲတသ်တနီယ်
 နတ်. ကထိတ်တဲဝဲမေသ်လံယ်. လုံခီနီယ်ဒေါဒ်သေတ်နသ်ကေ. ဒေဒ်ဝဲလုံညာ.
 ဒးဒ်တကိုပလဲလ်ဟဒ်ပူယ်ကွေလ်ဝဲ. မယ်သီ တနေသ်ဝဲလံယ်. ဒေဒ်အီယ်ဝဲဖဲ
 လံဒ်အူတလာမယ်သီတကဲ. လုံခီတလာသေတ်. မယ်သီတကဲဒေဒ်.

တုယ်ထံတ်ဘဒ်ဝဲ. သးလာခါဘွံ.

(မထေရ်မြတ်) နေတ်.

လုံညာအတေဒ်ခါ. နံသ်စသ်မယ်ပလ်ဘတ်. တဂေယ်အးမူဒ်ကယ်နေတ်. အကျိ
ဟေတ်ကဒါဇံယ်. သီတ်ညာလံယ်ဝဲ. စိတ်ဖှောဒ်လဲယ်ပလဲသ်ဝဲတကဲလးယ်မံယ်.

နေတ်ဘွံ. တသ်ဟုတ်သေတ်ဖုညာဖံတ်နေဝီယ်. ဃီကွဲဒေဒ်ဝဲ. ဟုနေဒ်တဘွေဒ်
ပြေဒ်ပြေဒ်. ဒိုတံသ်လံယ်ကရဲဝဲခဲလးသ်လံယ်. ဒိုတံသ်ဝီယ်ပလ်ဝဲလုံ (မထေရ်မြတ်)
သီလီဆိုမိုတ်ယို. ကွေလ်ကးကွေလ်လုံတပှောင်တဖူးတ်ဒိုတ်ဝီယ်. ကေယ်ဝဲဒတ်
လံယ်.

နံဒ်ဆိုပျဉ်လံယ်တာကို

တသ်ဟုတ်သေတ်. ကေယ်ပူယ်တလး. လးသ်ဝီယ်ဘွံ.

(အရှင်မဟာမောဂ္ဂလာန်မထေရ်မြတ်) နေတ်. ဘာလံယ်ပူယ်ဇောယ်ကစသ်
ယွယ်. မေဝီယ်ဘွံမဒ်. ကပျူဒ်ဝဲပရီနေတ်ဗယ်လံယ်ဆိုမိုတ်ဝီယ်. လံယ်ကရဲပေါဒ်
ဝဲဘွံဒ်ဝဲနံသ်စသ်ခယ်တယ်ကိုယ်. ဒးဒ်ဈယ်သမယ်ပဒ်. ထုံဒ်တီသ်စးဂေယ်ထံတ်
ကစံဒ်ဝီယ်. ထံတ်မူဒ်လဲယ်ဝဲလုံကစသ်ယွယ်အိုတ်. ယိုယ်သေယ်ဘာလံယ်ဝဲဝီယ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇုံ.

ကစသ်ပွဲသ်ကပျူဒ်ပရီနေတ်ဗယ်လံယ်ကစသ်.

ဖိုအဲတ် (မောဂ္ဂလာန်) ဇုံ.

နကပျူဒ်ဝဲပရီနေတ်ဗယ်လံယ်ဇေယ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇုံ.

မေသ်မံယ်.

ကစသ်ပွဲသ်ကပျူဒ်ဝဲပရီနေတ်ဗယ်လံယ်.

လုံမဒုတသ်လံယ်နကပျူဒ်ဝဲပရီနေတ်ဗယ်လဲတ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇုံ.

လုံ (ဣသိဂိလိ) ကစးသ်ကပယ် (ကာဠာသီလာ) လးသ်ပတ်ဒိုတ်နေတ်
ကလဲယ်ပျူဒ်ဝဲပရီနေတ်ဗယ်လံယ်ကစသ်.

မေဒေဒ်နေတ်.

ဖိုအဲတ် (မောဂ္ဂလာန်) ဇုံ.

ဟောပျဉ်နေယယ်. တရာဝီယ်မဒ်. လဲယ်ဇေန်မံယ်. ဂေသ်ကျိလ်အိုတ်ဒေဒ်
ဝဲ. နဲပွဲသ်သယ်ဝကဒ်. ယယ်ကစသ်ယွယ်. ခါအီယ်မေသ်ထီက်ဘက်ဝဲ. လံယ်ဒီ
ကတးသ်လံယ်. စဒ်ဖဲခါအီယ်. တုယ်လုံဒီဘွံ. ထီတ်တကဲဝဲလးယ်မေသ်လံယ်.

လုံကုသ်ဒိုက်ကစသ် တဲပလ်အတး. လးပွဲယ်ကမယ်ပျဒ်နေဝဲလံယ်. ရှံဒ်ထံတ်ဝီယ်. ဘာလံယ်ကစသ်ယွယ်. တစိုယ်တာယူယ်ထံတ်လုံမူဒ်.

ဟာကေယ်လံယ်ကဒါဘာဝီယ်. ဒီစိုယ်တာ. သးစို.လွီသ်စိုယ်. ယဲသ်စိုယ် ယုစိုယ်. ထံတ်. လံယ်. ဘာလံယ်. မယ်ပျဒ်နေဝဲဝီယ်. တုယ်နွီစိုယ်တာထံတ် ဒေါဒ်လုံမူဒ်. ဆးတးတ်လုံမူဒ်. ပျဒ်လံယ်ဝဲတကိုအမျိုမျို. ဟောပျဒ်တရာဝီယ်. ဘာလံယ်ကစသ်ယွယ်ဝီယ်လုံ (ကာဠုသီလာ) လးသ်ပတ်ဒိုက်လဲယ်ပျဒ်ဝဲပရီနေတ် ဗယ်လံယ်.

ပံတ်တသ်ဟုတ်ဟေတ်ဝဲအပျီဒ်

တသ်ဟုတ်သေတ်. မယ်သီကွေလ် (အရှင်မဟာမောဂ္ဂလာန်) လီ. တသ်ပရး (ဇေမ္မုဒိပ်ကျွန်း) ကာဒ်တမိယ်ဒ်ဘေတ်တယုယ်ပြဒ်ဟူဝဲလံယ် (အဇောတသတ်) စံယ်ပယ်ဒိုက်နေတ်. ဒေဒ်ဝဲဖံတ်တသ်ဟုတ်ကနေသ်. ပုသ်လံယ်ပလ်ဝဲ. ဘိတ်ဘး အာမဒ်လံယ်.

တသ်ဟုတ်သေတ်နေတ်. လုံသေဒ်ဆဲသ်တဖူးတ်ပူယ်နေတ်. အံဝဲသေဒ်လံယ်. တသ်ဟုတ်တဂယ်နေတ်.

လုံအဂယ်တသ်ဟုတ်ဖံခိုတ်. ဒေဒ်ဝဲဒိုက်သ်သောဒ်ဒးဒ်အရှေတ်ထိုတ်လံယ် ဃီသ်စုံဒ်ဒေါဒ်ဝဲလုံအခူးဃီခိုတ်လံယ်.

နဲတသ်မးဒ်ခွါဇံ.

ဘတ်မဒုလုံယဖံခိုတ်. အိုတ်ဒိုက်သ်သောဒ်. ဒးဒ်အရှေတ်လံယ်စုံဒ်ဒေါဒ် ယယ်ဘတ်လဲတ်.

လံယ်ဃီသ်တပုလ်ဘတ်ဖံဒ်စုံဒ်ဒေါဒ်ဝဲနယ်. နဲဘတ်မဒုတဲဆာဘတ်သဒ် ဝဲလဲတ်.

နသီတ်ညာဝဲယစိုကမံယ်လံတ်တမေသ်ယယ်.

သီတ်ညာမံယ်.

နယ်နေတ်မေသ်လဲဒ်အူဒိုက်သ်ဝဲ (မောဂ္ဂလာန်) မေသ်ဝဲပွယ်တဂယ်လံယ်. မေသ်မံယ်.

ယယ်နေတ်ဒိုက်သ်ဝဲ (မောဂ္ဂလာန်) ဒေဒ်အီယ်လံယ်.

နဲမံယ်ဒေဒ်ဝဲ (မောဂ္ဂလာန်) သောဒ်မိုတ်ဒေါဒ်တံသ်တူသ်ကံယ်ဝဲသဒ်ဇေယ်. စဒ်ထံတ်တသ်ဟုတ်သေတ်ကဒဲဒဲ. တဲအာလောလ်ဝဲသဒ်လံယ်.

ဘိတ်ဘးသေတ်ဟူဘတ်ဝဲဘွံ.

ဖံတ်နေခဲလးသီဝီယံ. ဟာကေယံရှးဆဲဒ်သဒ်ရံဒ်ပျဲဒဲ (အဇာတသတ်)
စံယ်ပယ်ဒိုတ်နေတ်လံယ်. စံယ်ပယ်ဒိုတ်ခဲ.

သုဝဲသေတ်နေတ်.

မယ်သီ (အရှင်မဟာမောဂ္ဂလာန်) နေတ်မေသဲဝဲလံတ်ဇေယံ.

ကစသံစံယ်ပယ်ဒိုတ်ဇံ.

မယ်သီဝဲနေတ်မေသဲမံယ်ကစသံ.

မဒုမတဂယ်သေတ်မးယို. သုမယ်သီဝဲလဲတ်.

ကစသံစံယ်ပယ်ဒိုတ်ဇံ.

(တိတ္ထိ) သေတ်မးယိုမယ်သီဘတ်ဝဲမေသဲလံယ်ကစသံ.

ဒုတ်လံယ်သဒ်တဲပျဲဒီယံ (အဇာတသတ်) စံယ်ပယ်ဒိုတ်နေတ်မးဖံတ်ယုလံ
ဒးဒ်. (တိတ္ထိ) သေတ်ဝီယံ. လုံနုသံတသံပွဲ. ခုတ်လံယ်တသံပူယ်တုယ်လုံယံသံ
ဒေ. ထးနုလံမယ်ဘးဝီယံ. ဟီနေလံသံဘိုဝံဒ်ဘးဖိုတ်ဝီယံ. မးဒွဲတ်ကဲထံတ်. ဒးဒ်
ခြံသံထဒ်ဟဒ်ကွဒ်လံယ်ကရဲဘွဲဒ်ကွေလံဝဲခဲလးသံလံယ်.

နဲသံသံသေတ်ပတီရှံဒ်ထံတ်ဝဲ

နဲသံသံသေတ်နေတ်.

မေသဲပဒ်သဲဒ်ဒးဒ်တသံဂေသံ. လုံတရာသပေယ်ကွာ. စီဝေတဲဖှာဝဲဒတ်လံယ်.

နဲသံသံသေတ်ဇံ.

တကိုတံယ်ကစသံမေသဲဝဲ (အရှင်မောဂ္ဂလာန်မကေရိမြတ်) ပရိနေတ်ဗယ်ပျဲဒ်
ဂေသံ (မေသံဘတ်သီဝဲဂေသံနေတ်) ကမေသံကြးဒ်ဒတ်ဘတ်သီဝဲမေသံလံယ်.
တဲဖှာဖိုတ်ဝဲလံယ်.

နေတ်ဘွဲခါ.

ကစသံယွယ်. ဟဲကညဒ်တုယ်. ကံသံစဒ်ကွသံဝဲဒတ်လံယ်.

ဖိုအဲတ်နဲသံသံသေတ်ဇံ.

ယယ်ကစသံဟဲကညဒ်ခါ. ဒးဒ်မဒုတသံတဲ. စီဝေတဲဖိုတ်ဝဲလဲတ်.

ကူသံဒိုတ်ထံယွယ်ကစသံကွဲဇံ.

ကစသံပွဲသံသေတ်နေတ်. ဒေဒ်ဝဲတသံတဲ. စီဝေတဲဖိုတ်ဝဲမေသံလံယ်ကစသံ.

ဖိုအဲတ်နဲသံသံသေတ်ဇံ.

ယဖိုခွါမေသဲဝဲ (မဟာမောဂ္ဂလာန်) နေတ်ဖဲတဃတ်အီယံ. ဒးဒ်ရံလံသဒ်.

(အတ္တဘော) ပတံသံပလံသံတကြးဒ်ဘတ်သီဝဲမေသံလံယ်.

လုံညာမယ်ပလ်ဘတ်ဝဲ. ကဂေယ်အးမူဒ်ပတံသ်. နမေကွသ်ကဒါမံယ်. ကြးဒ်
ဘတ်သီကဒါဝဲ. ဒေဒ်နေတ်မေသ်လံယ်. နဘတ်တဲဝဲမံယ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇံ.

(အရှင်မောဂ္ဂလာန်မထေရ်) နေတ်လုံညာမယ်ပလ်ဘတ်ဝဲ.

ကဂေယ်အးမူဒ်နေတ်. မေသ်မဒုလဲတ်ကစသ်. ပတီရုံဒ်ထံတ်ဝဲမေသ်ဃို.

ကစသ်ယွယ်နေတ်.

(အရှင်မဟာမောဂ္ဂလာန်မထေရ်) အတေဒ်ဇေကျံကေယ်ဆံဟောဖှာပျဒ်
ကေယ်ဝဲဒေဒ်အီယ်လံယ်.

အတေဒ်ပျေဒ်ယဒ်

(အရှင်မဟာမောဂ္ဂလာန်) အတေဒ်ဇေကျံ

လုံညာခါ. ဒုပြ်သ်ကသီကံသ်ပူယ်. ပေါလ်ခွါတဂယ်နေတ်. နံသ်စသ်ကိုယ်
တဲယ်. ယံသ်ဘုဆုဘုဒးတ်ထီဖံမေယ်ဃယ်ဘု. စဒ်ထံတ်. ရဲသ်ကွဲယ်ဖေဒ်မယ်
ပျူဒ်စူဒ်ဝဲမိုသ်ပသ်နေတ်လံယ်.

တုယ်လုံဆးကတံသ်ယေလ်ဘွံ. မိုသ်ပသ်သေတ်ခံ.

ဖိုအဲတ်ဇံ.

နယ်တဂယ်လံယ်. ကယဲသ်ဟိတ်. တသ်မယ်ခဲလးသ်. ဘတ်မယ်ဝဲ. လုံပွသ်
ပူယ်လဲယ်တသ်ခဲကွာသေတ်. နဘတ်မယ်ဒေဒ်. ပေယ်ပါဒိုတ်ရဒ်မဒ်လီ.

နဝဲဒးဒ်မုတ်ဖိုတဂယ်. ဘတ်တေဖွံကေယ်နယ်လံယ်တဲဝဲဒေဒ်နေတ်လံယ်.

မိုသ်ပသ်သေတ်ဇံ.

ယဲတမိုတ်ဟိသဒ်မာဒေဒ်မံယ်. ဖဲမိုသ်ပသ်သေတ်. သဒ်မူအိုတ်ဒေဒ်ဝဲ. ကယ်
လဒ်ဆးကတံသ်ခါပဒ်လို. ကစသ်ကိုယ်တဲယ်ဒးဒ်စု. ကဃုလုသ်ပျူဒ်စူဒ်လိုဒ်ကျေ.
မယ်ဒုံဒ်အံတ်ဝဲမံယ်တဲဝဲ. ထံဘိုညေပဲလ်ကွေလ်ဝဲလံယ်.

မိုသ်ပသ်သေတ်ခံ.

ဒးဒ်မုတ်ဖိုတဂယ်တေဖွံကွေလ်ဝဲလံယ်.

အမာခဲတ်တဲဝဲ

မေသ်ဝဲမုတ်ဖိုနေတ်. ဒီသံသးသံလံယ်. ကွသ်ကတံယ်ပျူဒ်စူဒ်လိုဒ်ကျေမိုသ်
ပသ်. လုံဒီဘွံ. တမိုတ်ကွသ်ဘတ်သဒ်ဝဲ. မိုသ်ပသ်လးယ်မံယ်. ဃိုမံယ်.

အဲတ်ဝယ်ဇုံ၊

ယဲနတ်၊ မေသ်ဒးဒ်မိုသ်ပသ်သဒ်ပွသ်၊ တမိုတ်အိုတ်ယုံလ်ဘတ်သဒ်လးယဲဝဲ
မံယ်၊ ပအိုတ်စဲတ်လံယ်ဖဒ်ဟီတ်မံယ်တဲဝဲ၊

အဝယ်တတူသ်လောလ်တကနတ်ယုံလ်ဘုံ၊

ဟနီယ်မုသ်ဒေါဒ်၊

အဝယ်လဲယ်တသ်ခဲကွာခါ၊

ခွဲတ်နီယ်ဘိုကေ၊ ရှံတ်ကုဒ်ကွဲ၊ ဒးဒ်မေယ်ခွဲကမ္ပိကမ္ပွဲ၊ ဟဒ်ဆံပြဲယလ်ဝဲလံယ်၊

အဝယ်လဲယ်တသ်ခဲကွာဟာကေယ်ဘုံ၊

တသ်မူဒ်ဝဲနတ်၊ မေသ်မဒုလဲတ်စဒ်ဝဲဒတ်လံယ်၊

အဲတ်ဝယ်ဇုံ၊

တသ်မယ်ဝဲအီယ်၊

မဲလ်တထီတ်တသ်၊ သဒ်ပွသ်ဒီဂယ်အတသ်မယ်မေသ်ဝဲလံယ်၊

ပာယ်နတ်၊ ဒးဒ်ဘတ်အးဖေရေစံယ်ခဒ်ဝဲဒးဒ်တသ်ပွသ်သေတ်၊ ဟီတ်ဟဖူးက်
ယံအိုတ်ယုံလ်တကဲဝဲလးယဲမံယ်၊ ခဲတ်တဲဝဲလံယ်၊

ပလးကမတ်ဘတ်မိုသ်ပသ်မေသ်ဝဲပိုမးဒ်

အမာတဲဝဲ၊ တဘုံဒီဘုံသးဘုံ၊ တကနတ်ယုံလ်ဝဲနသ်ကေ၊ တုယ်လုံတဲဝဲ၊
ခံက်ဘုံအာထံတ်နတ်ဒေါဒ်၊ ဖျေဒ်ဆီပူဃလ်၊ ပယ်ရမီယ်ခွီသတ်၊ ပွသ်ပလ်တဂယ်
မေသ်ဝဲနသ်ကေ၊ ဒေဒ်မေုဒ်မိုရ်ကစးသ်မဒ်တကဒ်၊ ကူသ်ဘျဲဒ်ဒိုတ်အိုတ်မေသ်ဝဲ၊
မိုသ်ပသ်သေတ်ဖဲခိုတ်၊ တသ်အဲတ်ကွီလံယ်သုဒ်၊ နသ်အံတ်ဝဲအမာတသ်တလီယို၊

အဲတ်ဒေမုတ်ဇုံ၊

ဂေယ်လီမံယ်၊

လုံမိုသ်ပသ်သေတ်ဖဲခိုတ်၊ ကြးဒ်မယ်ဖုညာ၊ ယကမယ်နေနယ်ဒတ်ဝဲတဲဝီယ်၊
ဒံဒ်အံတ်ပျုဒ်စုဒ်မိုသ်ပသ်ဒးဒ်၊ အံတ်အံတ်ဆးဝီယ်ဘုံ၊

မိုသ်ပသ်သေတ်ဇုံ၊

မေသ်ဝဲတသ်လံသ်အိုတ်၊ မိုသ်ပသ်သေတ်ဘိုဒ်တီသ်ဖုညာ၊ အဲတ်ဒေါဒ်လုံ
လဲယ်ဟဒ်လုသေတ်အိုတ်၊ မယ်လောလ်ဝဲမိုသ်ပသ်သေတ်လံယ်၊ ပလဲယ်လုံတသ်
လံသ်နတ်မံယ်တဲဝီယ်၊ တေတ်ထံတ်မိုသ်ပသ်လုံလေက်ပူယ်၊ နံထံဟလေက်
ဟဲဝဲဒတ်လံယ်၊

တုယ်လုံပွသ်ဒိုတ်ခးတ်သဒ်ဘုံ၊

ပါဇုံ၊

ဖံက်ဃလ်ကွံသ်ဦယ်တပနလ်ဖိုမံယ်. ဖဲတသ်လံသ်အီယ်. တသ်ဟုတ်တမူလ်
နိတ်အာမဒဲ. ယကစိတ်လံယ်. သီကွသ်ဒေါဒ်ထီတ်မံယ်တဲဝီယ်. ထးနုလ်ကွံသ်
ဦယ်အပါစုပူယ်. စိတ်လံယ်ဝဲလုံလေတ်ပူယ်လံယ်.

လဲယ်တပနလ်ဖို. ဟာကေယ်ကသ်ကဒါသဒ်. မယ်ဖျဲဒ်သံတ်ထံတ်အကလုသ်.
ဒေဒဲဝဲတသ်ဟုတ်ဟဲသောဒ်. မယ်ဝဲဒတ်လံယ်.

မိုသ်ပသ်သေတ်နေတ်မံယ်. မဲလ်တထီတ်ဝဲဒတ်ဃို. ဆိုမိုက်ဘတ်ဝဲ.

• ကသ်ဟုတ်မေသ်တပွသ်ဒေါဒ်.

ဖိုခွါဇံ.

မိုသ်ပသ်သေတ်နေတ်. မေသ်သဒ်ပွသ်လီ. သီသေတ်တလိုတ်မံယ်.

မိုသ်ဒိုတ်ဖိုခွါဇံယ်. စိတ်နဲလုံအပူယ်နံယ်. ဟံတ်ဖဒ်ဒိုတ်တဲသိုတ်ဝဲလံယ်.

ဖိုခွါနေတ်. မေသ်မိုသ်ပသ်သေတ်. အဲတ်ကွီတဲဝဲလီတဘးဒ်အီယ်မေသ်နသ်
ကေ. တသ်သဒ်ကညံယ်. လံယ်သဒ်တအိုတ်ဝဲနဲဝဲဒ်. မယ်ဖျဲဒ်သံတ်ထံတ်ကလုသ်.
တရသ်ဒိုတ်သ်သီမိုသ်ပသ်ဝီယ်. တးယ်ကွေလ်ဝဲဖဲတသ်ခဲကွာနေတ်လံယ်.

ပျိဒ်ခိုဒ်ပယ်ကဲသဒ်အဆဲဒ်

နဲသ်သံပူညာသောတယ်ပယ်တီယ်ဝဲ

ဖိုအဲတ်နဲသ်သံသေတ်ဇံ.

ယဖိုခွါ (မောဂ္ဂလာန်) နေတ်ဖဲဒတ်ခါမေသ်ဝဲ. တဂေယ်အးမူဒ်ကယ်ပလး
မယ်ကမတ်ဘတ်ဝဲဃို. ကလံသ်တကဒ်အာမဒဲ. နိတ်သေတ်ပဒ်လို. ဘတ်လံယ်
နလ်ရလ်ပူယ်. တူသ်ကံယ်ဝီယ်. ကယ်ကဘိုဒ်ကဘံ. စိုကမံယ်အိုတ်ဒေဒဲဝဲပတံသ်.
စိုယ်ဃတ်အာမဒ်. ဒေဒဲဝဲခါအီယ်. ဘတ်တူသ်ကံယ်ဒေါဒ်တံသ်သီလံယ်ဘွဲဒ်သဒ်
ကောဒ်စိုယ်ကောဒ်ဃတ်ဒဲဒ်လံယ်.

ဖိုအဲတ်နဲသ်သံသေတ်ဇံ.

ယဖိုခွါ(မောဂ္ဂလာန်)နေတ်ဒေဒ်နံသ်စသ်မယ်ပလ်ဘတ်ဝဲ. ဖဲကယ်. ဆးကတံသ်
ပလံသ်ဘတ်တူသ်ကံယ်. တံသ်သီကဒါကေယ်ဝဲမေသ်လံယ်.

တသ်ဟုတ်ယဲသ်ကယယ်ဒးဒ် (တိတ္ထိ) ယဲသ်ကယယ်သေတ်နသ်ကေ. တကြးဒ်
ပျိဒ်မာထဲဒဲဝဲ. ဖဲယဖိုခွါ (မောဂ္ဂလာန်) ဖဲခိုတ်မိုတ်ကမတ်. ပျိဒ်မာဘတ်ဝဲဃို.
မေသ်ဝဲကြးဒ်ဒးဒ်အကစသ်. ဘတ်သီဒတ်ဝဲမေသ်လံယ်.

တသ်တဲဝဲနေတ်. မေသ်မံယ်.

ဝီယ်ဒေါဒ်. ဒးဒ်ဆီပါဂေသ်ကျိယ်ဖုညာ. ဘတ်တူသ်သီဟဒ်ဂံယ်. ခံလံဝဲသဒ်
လံယ်. တဲဝီယ်လုံဖဲလလ်မေဒ်ကေယ်သနယ်တံယ်ဟောဖှာဝဲဒတ်လံယ်.

အနေခါ ချိုဒ်မေခါ တေယံသနယံ တံယံ

၁. ယော ဒက္ခေန အဒက္ခေသု၊

အပ္ပဒုဋ္ဌေသု ဒုဿတိ။

ဒသန္နမညတရံ ဌာနံ၊

ခိပ္ပမေဝ နိဂစ္ဆတိ။

အခဲလုံပကညံ ... တကြးဒ်ပလ် (ဒဏ်) ပွယ်ဖုညာပလ် (ဒဏ်) ဘတ်ဝဲ
တကြးဒ်ပျိဒ်မာပလးပျိဒ်မာကမတ်ဝဲပွယ်နေတ်. (ဒဏ်)
ဆီပါကွာပူယ် (ဒဏ်) တပါပါတုယ်ဘတ်ဝဲဒတ်လံယ်.

၂. ဝေဒနံ ဖရသံ ဇာနိံ၊

သရီရဿဝ ဘေဒနံ။

ဂရုကံ ဝါဝိ အာဗာဓံ၊

ဝိတ္တက္ခေပံဝ ပါပုဏေ။

အခဲလုံပကညံ ... နဒ်ဒိုတ်ရဒ်မဒ်တသ်ဆာ. ဘတ်တုသ်ကံယ်ခယ်စာဝဲမေခါ,
ဂေယ်ဂေယ်. စုကဝဲယ်ပျိဒ်မာဟဒ်ကံယ်ဝဲမေခါဂေယ်ဂေယ်.
နသ်စသ်ရုလ်သဒ်ဘတ်ဟဒ်ကံယ်မေခါဂေယ်ဂေယ်. ဝဲလ်ဘွက်
ဝဒ်ထံတ်တံယာတဘွာဝဲတသ်ဆာမေခါဂေယ်ဂေယ်. သဒ်မိ
ဂုသ်ပူသ်ဝဲမေခါဂေယ်ဂေယ်တုယ်ဘတ်ဝဲဒတ်လံယ်

၃. ရာဇတောဝါ ဥပသဂ္ဂံ၊

အတ္တက္ခာဏံဝ ဒါရုဏံ။

ပရိက္ခယံဝ ဉာတိနံ၊

ဘောဂါနံဝ ပဘဂုံရံ။

အခဲလုံပကညံ ... လုံပယ်ယိုတိုက်တတ်ဗေမေခါဂေယ်ဂေယ်. အးဒိုတ်ယိုဒ်
မးဒ်ရဒ်ပွယ်ပိုဒ်ဝဲမေခါဂေယ်ဂေယ်. ဆွေယ်ပျိဟဒ်ကံယ်ပျိဒ်
ဝဲမေခါဂေယ်ဂေယ်. စုကဝဲယ်ပျိဒ်မာဟဒ်ကံယ်လီမေခါဂေယ်
ဂေယ်တုယ်ဘတ်ဝဲဒတ်လံယ်.

၄. အထ ဝဿ အဂါရာနိ၊

အဂ္ဂိ ခုဟတိ ပါဝကော။

ကာယဿဘေဒါ ဒုပ္ပညော၊

နိရယံ သောပ ပစ္စတံ။

အခံလုံပကညံ ... ဝိယဒေါဒိမေသံဝေ. ပွယ်နေတ်ဟိတ်. ပကတိဒိမေတ်အူ
အံတ်ဝေသိဂေယံဂေယံ. လံဖုဒိမေတ်ကဲယံထံတ်ဝေသိ
ဂေယံဂေယံ. ကဲထံတ်ဝေလံယံ. မေသံဝေညာရှယ်ပွယ်နေတ်.
တုယံသီဘုံလုံနုလ်ရုလ်ပူယံတုယံဘတ်ဝေလံယံ.

မေသံဝေမဒိတေယံသနုယံတံယံကတးသံဘုံ. ပွယ်အာဂယ်ဖုညာ. (သောတာ
ပတ္တိဖိုလ်) စဒိထံတ်တုယံဝေဒတ်လံယံ.

တိုသ်နုတ်လံယံဆံကတဲထံပျဒိကေယံ.

ရှေလေညံဘွာ (ဒဏ် ၁၀ ပါး) ဒေဒိကသီတ်ညာဝေသောဒိ. ပံချိဒိကပျဒိ
နေဝေလံယံ. ပဒိသံဒိဒေဒိဝေအိယံနေတ် (ပြည်တော်ဝင် ဓမ္မပဒဝတ္ထုတော် ဒုတိယ
တွဲ စာမျက်နှာ() ပတ် (ယောသက) သဲထီဖိုခွါဝိုဒ်ထုဒိ. ပွယ်နေတ်ကွဲဒိ
ဖှာပလ်ဝိယံဝေလီ. ထံဘိုဘတ်ပလံသံသဒိမေသံဝေယို. ဖဲအိယံနေတ်ကပျဒိထဒိ
ကဒါကေယံဝေဒေါဒိလံယံ. တကြးဒိပလ် (ဒဏ်) ပွယ်မေပလ် (ဒဏ်) ကမတ်
ဘတ်နေတ်. တကြးဒိပျိဒိမာပွယ်မေပျိဒိမာကမတ်ဘတ်နေတ်မေသံပွယ်နေတ်
မေသံဝေ (ဒဏ် ၁၀ ပါး) ကွာခွေမဒိတုယံဘတ်ဝေလံယံ.

(ဒဏ် ၁၀ ပါး) တဲဝေနေတ်.

၁. နဒိဒိုတ်ရဒိမဒိကျာတာဝေ. တသ်ဆာအးသံဘတ်တူသ်ကံယံခယ်စာဝေ.
၂. စိစေယံပျိဒိစိဟဒိဂံယံဝေ.
၃. နံသ်စသ်ရုံလ်သဒိဟဒိဂံယံဝေ.
၄. မဲလ်ဘုံတ်စဒိထံတ်ဘံယာတဘွာတသ်ဆာကဲထံတ်ဝေ.
၅. ပျသံဝေ.
၆. လိုတ်ပယ်မေဘတ်တူသ်ကံယံဝေ.
၇. ပွယ်ဖိုဒိစွဲဘတ်တူသ်ကံယံဝေ.
၈. ဆွေယံမျှသေတ်ဟဒိဂံယံဝေ.
၉. မေတ်အူကဲယံအံတ်လဲဒိဝေ.
၁၀. သီဝိယံဘုံဘတ်လံယံလုံနုလ်ရုလ်သေတ်မေသံဝေလံယံ.

ရှေလေချဲဒိ

၂. စိစေယံပျိဒိစိဟဒိဂံယံတဲဝေနေတ်.

လုံနုစသ်ဟိတ်အိုတ်ဝေဘုသေတ်အုတ်သီသေဝေ. အကျဲမဲဒိ.

ဘတ်ဟဒိဂံယံဝေ. ထူနေတ်ကဲထံတ်သွဲတ်လဒိ.

ပုလဲနေတ်ကဲထံတ်ဘဲဒီး. စေနေတ်ကဲထံတ်. တပးလ်ကေ.
ခံတ်လွီသ်ခံခံတ်ဒီးခံသတ္တဝယ်သေတ်. မဲလ်ဘွံတ်တပယ်သေဝဲ.
စုခံတ်ကေတ်သေ. စဒ်ထံတ်မေသ်ဝဲလံယ်.

၈. ဆွယ်မျိုသေတ်ဟဒ်ဂံယ်တဲဝဲနေတ်.

ဒိုတနေလ်ခိုတ်ကဒ်သဒ်. ဆွယ်မျိုသေတ်သီ. ဘတ်ဟဒ်ဂံယ်ဝဲမေသ်
လံယ်.

၉. မေတ်အူကဲယ်အံတ်လဲဒ်တဲဝဲနေတ်.

တနီတ်သေတ်ဒီးဘွံသးဘွံပကတီဒ်မေတ်အူအံတ်သေဝဲလံယ်.

မေတ်အူမေတအံတ်. လံမေတ်ဖှဒ်လံယ်ဝဲစဒ်ထံတ်သေလံယ်.

နံသ်စသ်လိုယ်လိုယ်ကဲထံတ်. ကဲယ်အံတ်သေဝဲလံယ်. မေသ်မံယ်.

လံယ်ဆံတိုသ်နတ်. မေပျိဒ်မာကမတ်ဘတ် (ခင်ပွန်းကြီး ၁၀ ပါး)

သေတ်နသ်ကေ. လုံဖံခိုတ်တဲပျဒ်ပလ်အတး (ဒဏ် ၁၀ ပါး) ကဲထံတ်

သေဝဲလံယ်ဃိုမံယ်. တပျိဒ်မာထဲဒ် (ခင်ပွန်းကြီး ၁၀ ပါး) ထုံဒ်ဖှး

ပျဒ်နေဝဲလံယ်. သေတ်ဝဲနေတ်.

၁. ဗုဒ္ဓ ကစသ်ယွယ်.

၂. ပစ္စေကဗုဒ္ဓါ လံယ်ဆံယွယ်ဖိုဆေဒ်.

၃. အရဟ ရဟန္တာ.

၄. အဂ္ဂသာဝက ယွယ်ပွဲသ်ခိုတ်ထံ.

၅. မာတာ မိသ်

၆. ဝိတာ ပသ်.

၇. ဂုရု ကြးဒ်ယိုဒ်ယံတ်ပသ်ကဲဝဲဏရတ်ခိုတ်.

၈. သတ္တာ ယိုလ်စုနဲတ်ကွဲသိုတ်တဲပျဒ်ပွယ်တရတ်.

၉. ဓမ္မဒေသက ဟောပျဒ်မယ်လိုပျဒ်နေပွယ်တရာကစသ်.

၁၀. ဒါယိကာ ဟေတ်လံယ်မယ်ဘူတ်ဖူပွယ်.

မေသ်ဝဲပျိဒ်မာဘတ်တကြးဒ် (ခင်ပွန်းကြီး ၁၀ ပါး) အိုတ်ဝဲမေသ်လံယ်.

(အရှင်မဟာမောဂ္ဂလာန်) ပိုဒ်ထွန်ဒီယံလီ



(၈)

(ဗဟုဘဏ္ဍိကရဟန်း) ခိုခံထူခံ

ကစသံယွယ်နေတ်. သယ်ဂူထွီဒ်ကံသ်. စေယ်တဂိုယ်ဖျသ်ပူယ်. ဆိတ်နံတ်
အိုတ်ဒေဒဲခါအကျပျူဒဲ. (ဗဟုဘဏ္ဍိက) နဲသံသံတပါဃို. (န နဂ္ဂစရိယာ
နဇဋ္ဌာ နပင်္ကာ) စဒ်ထံတ်မေဒ်တေယ်သနယ်တံယ်ဟောဖှာဝဲလံယ်.

ပျီဒ်ခိုခံပယ်ကဲသဒ်

ပွယ်ကဲနဲသံသံတဂယ်

အိုတ်သယ်ဂူထွီဒ်ကံသ်ပူယ်မေသဲဝဲ. သဲထီတဂယ်နေတ်. အမာသီဝီယံဘွံ
ကနံလံယ်ကဲနဲသံသံလုံ. သယ်နသယ်ဒွဲ. ဆိုမိုတ်ဝဲဝီယံ. နံသ်စသံဂံသ်ကျဖျသ်
ပရဂိုယ်. မေတ်အူလံသ်ဖတ်ကပူယ်လံသ်. ပလ်ပျီဒ်စီလံသ်. တေပလ်ဝဲခဲလးသ်
ကောဒ်မီလံသ်. ပလ်ပျီဒ်စီတးဒ်ပူယ်နေတ်. သို. ထောပဒ်. စဒ်ထံတ်. လးပွဲယ်
ထးနံလံပလ်ဃလ်ဝဲဝီယံ. ကဲနဲသံသံလံယ်.

ကဲနဲသံသံဝီယံဘွံ.

လုံနံသ်စသံကဲကညံခါ. ပွယ်မယ်တသ်ဖိုဖုညာသေတ်. ကောဒ်ပလ်နေဝဲဝီယံ.
လုံလိုတ်တးဖံအံတ်ဝဲလံယ်.

အသူအဆံတ်. စုကဝဲယ်ပျီဒ်စီအိုတ်အာဝဲဃို. ဝဲယ်ကောဒ်မီယံလုံ (ဗဟု
ဘဏ္ဍိက) နဲသံသံလံယ်.

(ဗဟုဘဏ္ဍိက) နဲသံသံနတ်. မုသ်ဆာကူတသ်ဘံ. မုသ်ဟာကူတသ်ဘံခွဲဖဒ်.
လံယံဆံကူဝဲလံယံ. လုံဖျသ်နသ်ကေ. မုသ်ဆာအိုတ်ဖျသ်. မုသ်ဟာအိုတ်ဖျသ်
ခွဲဖဒ်ပလ်အိုတ်ဝဲလံယံ.

ပျိဒ်စိအာပွယ်သိတ်ညာလိ

တနီယံမုသ်ဒေါဒ် (ဗဟုဘဏ္ဍိက) နဲသံသံနတ်. တသ်ဘံဖုညာ. လံသ်မီဒါ
သေတ်ဖုညာ. ထုံဒ်ထံတ်တလတ်လိုလံယံဝဲဒတ်လံယံ.

ဖဲခါနတ်မံယံ. ဟဒ်လဲဒ်ကွသ်ဖျသ်. နဲသံသံသေတ်ထိတ်ဘုံစဒ်ဝဲ.

နဲသံသံငုံ.

အာမဒ်ဝဲ. တသ်ဘံတငါ. လံသ်ဒါသေတ်ဖုညာ. မေသ်မတဂယ်ပျိဒ်စိလဲတ်.

နဲသံသံငုံ.

ကစသ်ပွဲသ်ပျိဒ်စိမေသ်ဝဲလံယံ.

နဲသံသံငုံ.

ကစသ်ယွယ်နတ်.

မေသ်တသ်ဘံသးဘေတ်လံယံ. ခွေဒ်ပျုဒ်ပလ်ဝဲတမေသ်ယယ်.

နယ်နတ်. မေသ်တသ်လိုတ်ရှယ်. ယွယ်ဒိုတ်သယ်သနယ်ဒွဲပူယ်.

ကဲနဲသံသံမေသ်ဝဲသေတ်. အာမဒ်ဝဲပျိဒ်စိတကွဒ်. ပလ်ဖိုတ်ဃလ်ဝဲဘတ်လဲတ်.

တဲဝီယံ. နဲသံသံဖုညာ. ဟဲကွဲဝဲ (ဗဟုဘဏ္ဍိက) နဲသံသံလုံကစသ်ယွယ်
အိုတ်လံယံ.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွဲငုံ.

မေသ်ဝဲနဲသံသံတပါအီယံ. ပျိဒ်စိအိုတ်အာဝဲရဒ်မဒ်လံယံ.

ဖိုအဲတ်နဲသံသံငုံ.

နယ်နတ်. မေသ်ဝဲပျိဒ်စိအသူအဆံတ်အာတဲဝဲနတ်မေသ်လံတ်ဇေယံ.

ကူသ်ဒိုတ်ယွယ်ကစသ်ကွဲငုံ.

မေသ်မံယံကစသ်.

ဖိုအဲတ်နဲသံသံငုံ.

ယယ်ကစသ်နတ်. မေသ်ဝဲတသ်လိုတ်ရှယ်လံယံ. ဟောပလ်တရာမေသ်ဝဲ
သေတ်.

ဘတ်မဒ်ပျိဒ်စိအသူအဆံယံ. အိုတ်အာဝဲဒတ်လဲတ်.

ကစသယွယ်. တဲဝဲတဲနေတ်ဒေဒ်လံယ်.

(ဗဟုဘဏ္ဍိက) နေတ် ဟူဘတ်ဝဲကစသယွယ်တသ်တဲဒေဒ်နေတ်ဘုံသဒ်ဒိုတ် ထမတ်ဃို.

ကစသပွဲသ်နေတ်. ဒေဒ်ဝဲခါအိယ်သောဒ်. ကလဲယ်ကေယ်အိုတ်ဆိုဒတ်လံယ်. တဲဝိယ်ကုတ်တးယ်ကွေလ်တသ်ဘံကယ်. ထဲတသ်ဘံကူလိုယ်. ဆးထးတ်အိုတ် ဝဲလံယ်.

ဖိုအဲတ်နဲသ်သံဇံ.

နယ်နေတ်လုံညာဖိုတ်ဃတ်ကဲဘတ်ခေါဒ်ထီကစသ်ဒေါဒ်တကဒ်ပဝဒ်ဒေဒ်ခါ. တသ်မဲလ်ရှဒ်. သဒ်ဦယ် (ဟိရိဩတ္တပ္ပတရား) ဟဒ်ဃုနေဝိယ်. တဆီဒီနိုတ်ပဒ်လို အိုတ်ဆိုဝဲလံယ်.

ခါအိယ်. ဘတ်လေစာမျဒ်နိုကြးဒ်ထဲဒ်ဝဲ. ယယ်ကစသ်ယွယ်. သယ်သနယ်ဒွဲ. နံလ်ကဲနဲသ်သံဝိယ်ကစံဒ်လီနေတ်. မေသ်ဝဲပရေဒ်သဒ်လွီသ်ပါမဲလ်ညာ. တးယ် ကွေလ်တသ်ကယ်ဝိယ်. တသ်ဦယ်မဲလ်ရှဒ်တအိုတ်ဆးထးတ်ဃလ်ဝဲဒေဒ်နေတ် ဘတ်လဲတ်.

ကစသ်ယွယ်တဲဒေဒ်နေတ်ဘုံ.

(ဗဟုဘဏ္ဍိက) နဲသ်သံဟူဘတ်ဝဲနေတ်.

တသ်ဦယ်မဲလ်ရှဒ်. သဒ်ဟဲဖွာထီဟိကယ်ထံတ်ကေယ်တသ်ဘံ. ဘာလံယ် ကစသ်ယွယ်ဝိယ်. လုံကြးဒ်တသ်လံသ်. ဆိတ်နံယ်အိုတ်ဝဲလံယ်.

နံသ်သံသေတ်ဖုညာ.

မေသ်ဝဲ (ဗဟုဘဏ္ဍိက) နဲသ်သံအတေဒ်ဒေကျံ. လဲသ်ထံဟောပျဒ်နေကေယ်. ပတီရံဒ်ထံတ်ဝဲဃို.

ကစသ်ယွယ်နေတ်.

မေသ်အတေဒ်ဒေကျံ ဆံဟောပျဒ်ကဒါကေယ်နေဝဲဒေဒ်အိယ်လံယ်.

အတေဒ်ပျေဒ်ယဒ်

(ဒေဝဓမ္မဇာတ်)

လုံညာခါယွယ်လံနေတ်. မေသ်ဝဲလုံဒူပြ်သ်ကသီ. စံယ်ပယ်ဒိုတ်. မိဒ်ဖယာ ကျီဟံဒ်ဖးပူယ်. ဝတ်လံယ်နံလ်ဝဲတုယ်အိုတ်ဖွဲတ်ဘုံ.

ယုသ်ကောဒ်နေဝဲအမိယ်လုံ (မဟိံသကုမာရမင်းသား) လံယ်.

(မဟိံသကုမာရမင်းသား) လဲယ်ကေယ်လို သ်ကွဲသေဝဲခါဘုံ.

မိဒ်ဖယာကျီ. အိုတ်ဖွဲတ်ဒေါဒ်တဂယ်လံယ်. မေသ်ပုသ်ဒေခွါ. ကောဒ်နေ
ဝဲအမိယ်လုံ (စန္ဒကုမာရ) လံယ်. လုံဒီဘွံ. မိဒ်ဖယာကျီ. သီဝဲဒတ်လံယ်.

စံယ်ပယ်ဒိုတ်နေတ်.

ဃီလဒ်ထီဆဒ်ဝဲမိဒ်ဖယာဆေဒ်တဂယ်. ပလံထံတ်ဝဲလုံ (အဂ္ဂမဟေသီ) မိဒ်
ဖယာမေသ်ဝဲမိဒ်ဖယာသေတ်နသ်ကေ. အိုတ်ဖွဲတ်ဒေါဒ်ဝဲ. ဖိုခွါတဂယ်လံယ်.
ကောဒ်နေဝဲအမိယ်လုံ (သူရိယကုမာရ) လံယ်.

စံယ်ပယ်ဒိုတ်နေတ်.

ထီတ်ဝဲ (သူရိယကုမာရ) နေတ်အဲတ်ကွီမေတ္တယ်အိုတ်ထံတ်ဝဲယို.

နဲမိဒ်ဖယာဇုံ.

နဖိုဆေဒ်ဂံသ်. ပလံသ်ကဟေတ်ဆူဒ်လံယ်. ဖဲဒတ်နလိုတ်ဃေထံတ်ကေယ်
ဇံယ်. တဲဝဲလံယ်.

ကစသ်စံယ်ပယ်ဒိုတ်ဇုံ.

ဂေယ်ဝဲဒိုတ်မဒ်လံယ်. လုံလိုတ်ဝဲဘွံမဒ်. ကဃေလံယ်. ရုံဒ်ထံတ်ကဒါဝဲလံယ်.

(သူရိယကုမာရ) ဒိုတ်ထံတ်ခါဘတ်ဘွံ.

မိဒ်ဖယာကျီနေတ်. သုဒ်ဘိုဒ်သဒ်လုံ. စံယ်ပယ်အိုတ်ပတီရုံဒ်ဃေဝဲလံယ်.

ကစသ်စံယ်ပယ်ဒိုတ်ဇုံ.

ကစသ်စံယ်ပယ်ဒိုတ်နေတ်

မေသ်လုံယအိုတ်ဖွဲတ်ဖိုခွါခါ. ဟေတ်သဒ်ကညံယ်ဝဲဆူဒ်မုဒ်လံယ်.

လုံကဟေတ်သဒ်ကညံယ်ဆူဒ်နေတ်. ခါအီယ်လိုတ်ဘတ်ဝဲမေသ်လံယ်ကစသ်.

မိဒ်ဖယာဇုံ.

လုံနလိုတ်ဘတ်ဆူဒ်နေတ်တဲရုံဒ်ထံတ်ဇံယ်.

ကစသ်စံယ်ပယ်ဒိုတ်ဇုံ.

ကစသ်ပွဲသ်ဖိုခွါ (သူရိယကုမာရမင်းသား) နေတ်ဟေတ်သဒ်ကညံယ်. ဒုံဒ်
ကဲစံယ်ပယ်လံယ်.

နဲမိဒ်ဖယာဇုံ.

ကဲယ်တပွဲယ်အိုတ်. ဒေဒ်မေတ်ပူဒိုတ်သေဒ်. ဒးဒ်ဖိုလဲဒ်ယို. လးပွဲပံညာ.

ယဖိုခွါဒီဂယ်နေတ်. အိုတ်ဖွာထီဆဒ်ဒေဒ်ယို. နဖိုခွါဒုံဒ်နေစံယ်ပယ်. တသေဝဲ
မံယ်. စံယ်ပယ်ဒိုတ်ညေပဲယ်တဲဝဲအဘွံဘွံနသ်ကေ. မိဒ်ဖယာဆံဆံဃေထဒ်ဝဲယို.

စံယ်ပယ်ဒိုတ် ဆိုမိုတ်ထံတ်ဝဲ.

မိဒ်ဖယာဝဲအိယ်.

ယမေတဒုံဒ်ကဲအဖိုခွါလုံစံယ်ပယ်. ယဖိုခွါဒိုတ်ဒီဂယ်. ကမယ်ဟဒ်ဂံယ်ဝဲလံယ်.
ဆိုမိုယ်ဝီယ်. ကောဒ်ဝဲအဖိုခွါဒီဂယ်ဝီယ်.

ဖိုအဲတ်သေတ်ဇံ.

ယယ်ပသ်စံယ်ပယ်ဒိုတ်နေတ်. မေသ်ဝဲ. သူရိယကုမာရမင်းသား အိုတ်ဖွဲတ်
လံယ်သံခါ. ဟေတ်ပလ်ဘတ်ဝဲဆူဒ်တခါလံယ်.

လုံဟေတ်ပလ်ဆူဒ်ခါအိယ်အမိုနေတ်. မးယဒုံဒ်ကဲဝဲအဖိုခွါလုံစံယ်ပယ်လံယ်.
ယဲပသ်ဒိုတ်နေတ်.

မေသ် (သူရိယကုမာရမင်းသား) ဖိုတမိုတ်ဒုံဒ်ကဲဘတ်သဒ်ဝဲလုံစံယ်ပယ်.

မေတဒုံဒ်ကဲဝဲနေတ်. မေသ်အမို. ကသဒ်ထံတ်ဝဲ. လုံသုဖံခိုတ်. ကမိုတ်သဒ်
မယ်ဟဒ်ဂံယ်ကအိုတ်ဘတ်ဝဲသေတ်မံယ်.

သုဖိုအဲတ်ဒီဂယ်နေတ်.

ဟဒ်ထွဲဒ်ထံတ်လဲယ်အိုတ်လုံပွသ်ပူယ်. ဘုယ်လုံယယ်ပသ်ဒိုတ်. သီတလးမဒ်.
ဟာကေယ်ထံတ်ဝဲစံယ်ပယ်ဇံယ်. တဲမယ်လောလ်ထွဲပွသ်လဲယ်ဝဲလံယ်.

မေသာဒံပုသ်ဝဲသ်သးဂယ်

(မဟိံသကုမာရ. စန္ဒကုမာရ) မေသာဒံပုသ်ဝဲသ်ဒီဂယ်နေတ်.

ယိုယ်သေယ်ဘာလံယ်. ပသ်ဒိုတ်စံယ်ပယ်ဝီယ်. စိတ်လံယ်ဝဲလုံ. နုသ်ပြဒ်
သဒ်ပူယ်လံယ်. လိုသ်ကွဲလုံ. နုသ်တသ်ပွံပူယ်မေသ်ဝဲ. (သူရိယကုမာရမင်းသား)
ထီတ်ဝဲ.

စံစံသေတ်ဇံ.

မေသ်သုကလဲယ်ဖဲလဲတ်.

တဲပျဒ်ဂေသ်ကျယ်သီတ်ညာဝဲဘွံ.

ယဲနုသ်ကေ.

တပူယ်ဃံစံစံသေတ်လံသ်ဒီ. ကလဲယ်ပျလ်ဝဲစေလ်လံယ်. တဲဝီယ်လဲယ်ဝဲလံယ်.
မေသာဒံပုသ်ဝဲသးဂယ်နေတ်. မေသ်တဆံဝီယ်တဆံဟဲဝဲ. ဘုယ်လုံဟီမဒ်ဝိုယ်
တယ်ပွသ်. တသ်လံသ်တဖိုတ်. မေသာသေတ်. စိတ်လံယ်လုံကွဲ. ဆိတ်နံယ်အိုတ်
ဘွေဒ်ဝဲ. ဖဲသေတ်ခံတ်ထေဒ်နေတ်လံယ်.

ယွယ်လံ (မဟိံသကုမာရ) နေတ်. တဲဝဲ (သူရိယကုမာရ) နေတ်.
ပုသ်အဲတ်ခွါဖိုဇုံ.

နလဲယလုသ်ထီလုံကမာပူယ်ဝီယ်. စံစံသေတ်ဂံသ်. လုံတကံလတ်ပူယ်.

နဟာကေယ်ဒးတ်စောလ်ထီဇံယ်. တဲဝီယ်ပုသ်လဲယဝဲလံယ်.

မေသ်ဝဲထီကမာနေတ်. လုံ (ဝေသာဝဏ်) နဒ်မေကျီအိုတ်. (ဒကရက္ခိယံ)
ဒေါဒ်တကဒ်တဒုခေါဒ်ထီကမာနေသ်ပးဘတ်ဝဲလံယ်.

(ဝေသာဝဏ်) နဒ်မေကျီတဲဝဲ. ဒေါဒ်တကဒ်ခေါဒ်ထီကမာနေတ်.

ပလ်တံသ်ပွယ်သီတ်ညာ (ဒေဝဓမ္မတရား) တဂယ်ဝီယ်လုံအဂယ်ဖုညာ.

မေတုယ်ဖဲတသ်လံယ်. နဲဂံသ်အံတ်ဘတ်ပးဝဲ. တဲဟေတ်ပလ်ဝဲခွေဒ်ဒေဒ်
နေတ်လံယ်. စဒ်ဖဲခါနေတ်. ဒေါဒ်တကဒ်. ကယဲသ်ပွယ်ဟဲလုသ်ထီ. ဒးဒ်ထီ
စဒ်ဝဲ (ဒေဝဓမ္မတရား) လုံတသီတ်ညာဖုအံတ်ကွေလ်ဝဲလံယ်.

ဟဲဒးတ်ထီမေသ်ဝဲ (သူရိယကုမာရမင်းသား) ဖိုနေတ်.

တစံတ်ထီသီကွသ်ဝဲ. ဖဲကမာပူယ်. စိတ်လံယ်ဖုံဒ်ဝဲလံယ်.

ခေါဒ်ထီဒေါဒ်တကဒ်စဒ်ဝဲဒတ်.

နဲကညံဖိုဇုံ.

နယ်နေတ်သီတ်ညာဝဲ (ဒေဝဓမ္မတရား) ဇယ်.

(ဒေဝဓမ္မတရား) နေတ်.

မေသ်ဝဲမုသ်ဒးဒ်လာလံယ်တဲဘွံ.

မေသ်နဲဝဲတသီတ်ညာ (ဒေဝဓမ္မတရား) မံယ်တဲဝီယ်. ထုံဒ်လံယ်ဝဲလုံထီကွာ.

ပလ်ဃလ်ဝဲလုံအလံသ်နေတ်လံယ်.

လဲယ်ဒးတ်ထီ (သူရိယကုမာရမင်းသား) တဟာကေယ်တုယ်. ယေလ်မဒ်လီဃို
ယွယ်လံ (မဟိံသကုမာရ) နေတ်ပုသ်လဲယ်ဒေါဒ်ပုသ်လဒ် (စန္ဒကုမာရ) ဒေါဒ်
လံယ်တုယ်ကမာ. ဒေါဒ်တကဒ်ခေါဒ်တသ်စဒ်ဝဲလံယ်.

နယ်သေတ်မေသ်သီတ်ညာဝဲ (ဒေဝဓမ္မတရား) ဇယ်.

(ဒေဝဓမ္မတရား) နေတ်မေသ်ဝဲအယဒ်လွီသ်မဲ့ဒ်နယ်လံယ်တဲဝီယ်မံယ်.

နယ်သေတ်တသီတ်ညာဝဲ (ဒေဝဓမ္မတရား) လံယ်တဲဝီယ်ထုံဒ်လံယ်ပလ်
ဃလ်ဝဲလုံနံသ်စသ်အိုတ်လံသ်နေတ်ဒေါဒ်လံယ်.

ယွယ်လံနေတ်. မေသ်ပုသ်ဒေခွါဒီဂယ်. တဟာကေယ်ဃို. ကတိုဒးဒ်အယ်
တရဲယ်တမျိုမျိုလံတ်မံယ်ဆိုမိုတ်ဝီယ်. နံသ်စသ်ကိုယ်တဲယ်လဲယ်ပျလ်ထွဲဝဲလံယ်.

တုယ်လုံထီကမာဘုံ.

ပုသ်ခွါခီဂယ်. စိတ်လံယံခံတ်လံသ်ထီတဲ. ဟဲထံတ်ကဒါခံတ်လံသ်တဖှာဃို. မေသ်ဝဲထီကမာအီယံ. ကဘတ်မေသ်ဒေါဒါတကဒ်ခေါဒ်ဝဲလံယံ. သီတ်ညာဝဲထီ ဆဒ်ဃိုထုံဒ်ထံတ်ဒ်သယ်လဲဒ်လုံအကြောဒ်ပူယ်ဝီယံဆးထးတ်အိုတ်ဝဲလံယံ.

ဒေါဒါတကဒ်ခေါဒ်ထီနေတ်.

ထီတဲလုံ. ယွယ်လံတဟဲလံယံ. လိုတ်ထံတ်သဒ်လုံပွယ်လဲယံခယီကစသ်. ပေါလ်ခွါတဂယ်သောဒ်. ဟဲတုယ်ဝီယံ.

နဲပေါလ်ခွါဇုံ.

နဲဒတ်နေတ်. မေသ်ဝဲလဲယံခယီပေါလ်ခွါတဂယ်. ပေယ်ပါတကဒ်. ဘတ်မဒု. တစိတ်လံယံလုသ်ထီအံထီဝဲလဲတ်စဒ်ဝဲလံယံ.

ယွယ်လံထီတဲ. ပွယ်အီယံမေသ်ဒေါဒါတကဒ်ထီဆဒ်. သီတ်ညာဝဲဃို. စဒ်ဝဲ. နယ်နေတ်ဖံတ်ဃလဲဝဲယပုသ်ဒေခွါတမေသ်ယယ်.

ဘတ်မဒုဖံတ်ဃလဲဝဲလဲတ်.

ပွယ်ဟဲစိတ်လံယံလုံ. ကမာပူယ်ခဲလးသ်ယအံတ်ခွေဒ်နေသ်ပလဲဝဲလံယံ. ဒေဒ်လဲတ်မံယံ.

ကယဲသ်ပွယ်စိတ်လံယံခဲလးသ်. အံတ်နေသ်ဝဲလံတ်ဇေယ်.

ပလဲတံသ်လုံပွယ်သီတ်ညာ (ဒေဝဓမ္မတရား) တဂယ်လံယံ. မေသ်ဝဲ လုံဂယ်ဖုညာယနေသ်အံတ်ဘတ်ဝဲခဲလးသ်လံယံ.

နဲဒေါဒါတကဒ်ဇုံ.

မေသ်ဝဲ (ဒေဝဓမ္မတရား) နေတ်အိုတ်ကစံဒ်မံယံ.

နယ်နေတ်မိုတ်သီတ်ညာသဒ် (ဒေဝဓမ္မတရား) ဇေယ်.

မေသ်မံယံ.

ယယ်နေတ်မိုတ်သီတ်ညာသဒ် (ဒေဝဓမ္မတရား) လံယံ.

နမေမိုတ်သီတ်ညာသဒ်. ယယ်ကဟောပျဒ်နယ်.

နမေသီတ်ညာနေတ်မေသ်. ဟောပျဒ်ယယ်မံယံ.

ဟောဗ္ဘာဝဲ (ဒေဝဓမ္မတရား)

နဲဒေါဒါတကဒ်ဇုံ.

ဒးဒ်လိုယ်ဘတ်အးဘတ်သေ. ဟောနေနယ် (ဒေဝဓမ္မတရား) တကြးဒ်ဝဲ. ယွယ်လံတဲဘုံ. ဒေါဒါတကဒ်နေတ်ပွဲလုသ်ထီ. ဒုံဒ်အံဝဲထီတ်ဘုံမဒ်. တေဖယ်ဆေ

လံယ်ဝဲ. ဘွဲတ်မာတဒ်ခးတ်သဒ်အိုတ်. ခဒ်ပလေယ်ခိုတ်ပွဲထံတ်အိုတ်ဝဲဝီယ်.
နံသ်စသ်နေတ်မေသ်လုံလံသ်ဖုတ်. ဆိတ်နံယ်ဃလ်ဝဲလံယ်.

ယွယ်လံ (မဟိံသကုမာရမင်းသား) နေတ်တဲဝဲဒတ်ဒေါဒ်တကဒ်မံယ်.
နဝဲဒေါဒ်တကဒ်ဇုံ.

လုံနမိုတ်သီတ်ညာသဒ် (ဒေဝဓမ္မတရား) နေတ်ယကဟောပျဒ်နယ်. ယိုယ်
သေယ်ဇံယ်ဃိုဒ်ကနတ်ကေယ်လံယ်တဲဝီယ်. လုံဖဲလလ်မေဒ်တေယ်သနယ်တံယ်
ဟောဖှာဝဲဒတ်လံယ်.

ဒေဝဓမ္မတရားတော်

ဟိရိဩတပ္ပ သမ္ပန္နာ၊

သုတ္တ ဓမ္မသမာဟိတာ။

သန္တော သပ္ပရိသလောကေ၊

ဒေဝဓမ္မာတိ ဝုစ္စရေ။

အခံလုံပကညံ ... ဖဲသတ္တလောကဒ်ဒွဲခူးအိယ်. ဒးဒ်ပဲလ်ရှဒ်သဒ်ဖိုယ်. လးပွဲယ်
ဝီယ်. ဝံရီဃီဝါ. ဘုတ်ဘာဒးဒ်ပွဲယ်. နံသ်စသ်နောဒ်သဒ်.
သးပါ ဂးသ်ကူးယ်မေသ်ဝဲ. သုယ်တံယ်ကံသေတ်နေတ်.
နဒ်သေတ် အကျေဒ်တရာ (ဒေဝဓမ္မတရား) အိုတ်ဝဲပွယ်
သုယ်မျဒ်လံယ် ယွယ်ကစသ်သေတ်. တဲဟောပလ်ဝဲလံယ်.

(ဒေဝဓမ္မ) ဃိုပွယ်ပွဲဒ်လုံဒေါဒ်တကဒ်စုပွယ်

ခေါဒ်ထိကမာ. ဒေါဒ်တကဒ်နေတ်. ဒိုကနတ်ဘတ်ဝဲ. (ဒေဝဓမ္မတရား)
နေဒ်သဲဒ်အဲတ်ဒေါဒ်ဝဲဃို. စဒ်ဝဲယွယ်လံနေတ်.

ပံညာအိုတ်ကစသ်ဇုံ.

ယယ်နေတ်. နေဒ်သဲဒ်အဲတ်ဒေါဒ်သပေါကျဒ်နယ်ဃို. ကဟေတ်ပုသ်ဒေခွါ
တဂယ်.

နဲကဟိဝဲဖဲလဲတ်ဂယ်လဲတ်.

ဒေါဒ်တကဒ်ဇုံ.

ယယ်နေတ်မေသ်ပုသ်ဒါဆေဒ် (သုရိယကုမာရ) လံယ်ကဟိဝဲမံယ်.

ပံညာအိုတ်ကစသံဇံ၊

နယ်နေတ်မေသံဝဲသီတညာ (ဒေဝဓမ္မတရား) တဂယ်လံယ်၊ မေသံဝဲတရာ
အတးလူယ်ပျလ်ထွဲဟောမယ်ပွယ်နေတ်၊ တမေသံဝဲမံယ်၊

ဘတ်မဒုနတဲဝဲဒေဒ်နေတ်လဲတ်၊

နယ်နေတ်ပလ်တံသ်ပုသ်ဒေခွါအိုတ်တဂယ်ဝီယ်၊ တဲလုံကဟီအဆေဒ်တဂယ်၊
ပွယ်ဒိုတ်တဂယ်နတပလ်အရေ၊ တဟီတ်နေတ်ကမေသံဝဲလံတ်ဃေ၊

ဒေါဒ်တကဒ်ဇံ၊

ယယ်နေတ်၊ မေသံသီတညာဝဲ (ဒေဝဓမ္မတရား) ကျေဒ်သေတ်ကျေဒ်ဒို
ကနတ်ဝဲလံယ်၊

ဝဲသေတ်နေတ်၊

မေသံဝဲပုသ်ဒါဆေဒ်ဃို၊ ဟဲတုယ်ဘတ်ဝဲလုံပွသ်ပူယ်လံယ်၊

ဒေါဒ်တကဒ်ဇံ၊

ယကတဲနယ်၊ ဒိုကနတ်ဇံယ်၊

ပုသ်ဒါဆေဒ် (သူရိယကုမာရမင်းသား) မိုသ်နေတ်၊

လုံဝဲသေတ်ပသ်ဒိုတ်အိုတ်၊

အဝဲဖိုခွါ၊ မးဒုံဒ်ကဲနေစံယ်ပယ်ဃေထံတ်ဝဲလံယ်၊

ပသ်ဒိုတ်စံယ်ပယ်နေတ်၊ လုံမိဒ်ဖယာဃေဆူဒ်တဟေတ်ဝဲ၊

ကွသ်တဘဒ်စံဒ်ရုံဒ်ပွယ်၊ ပွဲဟဒ်တလးမးပဟဲအိုတ်လုံပွသ်ပူယ်လံယ်၊

ပုသ်ဒါဆေဒ် (သူရိယကုမာရမင်းသား) နေတ်ဝဲသေတ်ကြံတာဝဲကစံဒ်နသ်
ကေ၊ တကေယ်ကဒါဝဲ၊ ဟဲပျလ်ထွဲပွယ်လုံပွသ်ပူယ်လံယ်၊

မေသံဝဲ (သူရိယကုမာရမင်းသား) ဖိုလုံပွသ်ပူယ်ဒေါဒ်တကဒ်တဒု၊ အံတ်
ကွေလ်ဝဲလီ၊ ပဝဲတဲသေတ်၊ တမေသ်မတဂယ်မဒ်၊ ကနလ်ဝဲပွယ်၊ ယယ်နေတ်
ဦယ်လုံပွယ်အာဂယ်ကဒုတ်ဒွဲတ်ကဲဒ်ယဲဒ်၊ တဲယယ်ဃိုဃေဆိုဝဲ၊ ပုသ်ဒါဖို (သူရိယ
ကုမာရမင်းသား) နေတ်မေသံဝဲလံယ်၊

ဟာကေယ်ကွဲဒေါဒ်တကဒ်လုံကံသ်ပူယ်

ခေါဒ်ထီကမာဒေါဒ်တကဒ်နေတ်၊

ကျီယ်ညိုယ်ဒိုတ်ယွယ်လံသဒ်အိုတ်ဝဲဃို၊

ဂေယ်ဝါပံညာအိုတ်ကစသံဇံ၊

နယ်နေတ်မေသ်ဝဲ (ဒေဝဓမ္မတရား) သေတ်သီတညာဝဲ. ကျေဒ်သေတ်
ကျေဒ်ဝဲမံယ်. ပကြးယ်အံတ်အိုဒ်အဲတ်ဒေါဒ်နေဒ်သဲဒ်. သပေါကျေဒ်ဒိုတ်ဝဲဃို.
ဟေတ်ကဒါဝဲပုသ်ဒေခွါခီဂယ်လးသ်လံယ်.

နေတ်ဘွံယွယ်လံနေတ်.

ဟောပျဒ်ထဒ်နေဝဲဒေါဒ်တကဒ်အပျိဒ်ဝီယ်. ဒးဒ်သီဒ်လဒ်ယဲသ်ပါကွာ. ပွဲဂးသ်
ကွးယ်တီယ်နေကေယ်ဝဲဒတ်လံယ်.

ဖဲနေတ်လံသ်ခီ. မေသာဒ်ပုသ်ဝဲသ်သးဂယ်နေတ်. ဒးဒ်ခေါဒ်ထီဒေါဒ်တကဒ်
အစံဒ်ရှံဒ်. အိုတ်ဝဲဖဲပွသ်ပူယ်. တုယ်လုံအပသ်စံယ်ပယ်ဒိုတ်. နတ်ယွယ်ဂယ်သီ
တလးဝဲဘွံ. ယွယ်လံနေတ်.

ကွဲထံတ်ဃုလ်ဒးဒ်ဒေါဒ်တကဒ်. ဟာကေယ်လုံဒူပြီသ်ကသီဂေသ်ဝီယ်.

ကဲဝဲစံယ်ပယ်လံယ်.

ပုသ်ခွါလဒ် (စန္ဒကုမာရမင်းသား) ဟေတ်ဝဲ (အိမ်ရှေ့မင်းသား) လံသ်လဒ်
သေတ်မေသ်ဂေယ်ဂေယ်. ပုသ်ဒါဖို (သူရိယကုမာရမင်းသား) ဟေတ်ဝဲ (စက်
သူကြီး) လံသ်လဒ်မေသ်ဂေယ်ဂေယ်. အဆံဆံချီမျှဒ်ကေယ်ဝဲလံယ်.

ဒေါဒ်တကဒ်သေတ်နသ်ကေ.

လုံပုသ်ပးယ်တသ်လံယ်. တေထံတ်နေဝဲနဒ်ဟိတ်ဒဲဖို. မျိုမျိုချီမျှဒ်ပလ်နေကေယ်
ဝဲလံယ်.

ဇော်ပံဝဲ

ကစသ်ယွယ်နေတ်.

ဟောပျဒ်ဝဲအတေဒ်ဇော်ကျံဝီယ်.

ဖိုအဲတ်နဲသ်သံသေတ်ဇံ.

ဖဲနေတ်ခါ. ခေါဒ်ထီကမာဒေါဒ်တကဒ်နေတ်.

ခါအီယ်ကဲထံတ်ဝဲ (ဗဟုဘဏ္ဍိက) နဲသ်သံလံယ်.

ဖဲနေတ်ခါပုသ်ဒါဆေဒ် (သူရိယကုမာရမင်းသား) နေတ်.

ခါအီတ်ကဲထံတ်ဝဲ (အရှင်အာနန္ဒာ) လံယ်.

ဖဲနေတ်ခါပုသ်ဒေလဒ် (စန္ဒကုမာရမင်းသား) နေတ်.

ခါအီယ်ကဲထံတ်ဝဲ (အရှင်သာရိပုတ္တရာမထေရ်မြတ်) မေသ်လံယ်.

ဖဲနေတ်ခါ (မဟိသကုမာရမင်းသား) နေတ်.

ခါအီယ်မေသ်ဝဲယယ်ကစသ်ယွယ်လံယ်. ပံပျဒ်ဝဲဇော်တံယ်ဒေဒ်နေတ်လံယ်.

ပြည်တော်ဝင် ဓမ္မပဒဝတ္ထုတော်
ဗြိဒ်ခိုဒ်ပယ်ကဲသဒ်အဆဲဒ်
သောတယ်ပယ်တီယံဝဲ

(၁၀-ဒဏ္ဍ)

ကစသ်ယွယ်နတ်. ဒေဒ်အီယံဝဲ.

ဟောဖှာပံပျဒ် (ဒေဝဓမ္မဇာတ်တော်) ဝီယံဘွံ.

ဖိုအဲတ်နဲသ်သံသေတ်ဇံ.

နယ်နတ်လုံညာခါ. ဒေဒ်အီယံဒးဒ်မယ်သဒ်. အချေယ်ဖုညာ. ဟဒ်ဃုဝဲ.
(ဒေဝဓမ္မတရား) ဝီယံတသ်ဦယံမဲလ်ရှဒ်မေသ်ဒတ် (ဟိရိဩတ္တပ္ပတရား) လးပွဲယ်
ဝီယံဂေယ်ကစံဒ်မေသ်ဝဲလီသေတ်. အခါအီယံလုံပရေဒ်သဒ်လွီသ်ပါခးတ်သဒ်.
ဒေဒ်အီယံဝဲဒးဒ်တသ်မယ်သဒ်. ယယ်ကစသ်ယွယ်မဲလ်ညာ. တသ်လိုတ်အိုတ်ရှယ်
မယ်တဲဝဲနတ်. ဒေဒ်တကြးဒ်အမူဒ်နမယ်ဝဲမေသ်လံယ်. တသ်တဲဝဲနတ်. မေသ်
မံယ်.

ဖိုအဲတ်နဲသ်သံဇံ.

ပလံသ်ကုတ်တသ်ဘံကယ်မယ်ဝဲနသ်ကေ. မေသ်လုံ (သမဏ) တဲဘတ်တကဲ
ဒေဒ်တဲဝီယံ. လုံဖဲလလ်မေဒ်တေယ်သနယ်တံယ်ဟောဖှာဝဲဒတ်လံယ်.

အနဲဒ်ခိုဒ်မေဒ်တေယ်သနယ်တံယ်

န နဂ္ဂစရိယာ နဇော န ပင်္ကံ၊

နာ နာသကာ ထက္ကိလ သာယိကာဝါ။

ရဇော ဇလုံ ဥက္ကဋ္ဌိကပ္ပဓာနံ၊

သောဓေန္တိ မစုံ အဝိတိဏ္ဏကံခံ။

အခဲလုံပကညံ ... တသ်သဒ်ဒေဒ်. ခံဂလ်တပူယ်ဖွဲဒ်ဒေဒ်ဝဲ. သတ္တဝယ်နတ်
ဒးဒ်အိုတ်ဘေတ်ဆေတမယ်ကုကယ်အကျေဒ်သေတ်. မယ်
စံရှိနေတကဲဝဲ. ဆုတ်ခိုတ်ဘိုတ်သေတ်မယ်စံရှိနေဝဲတကဲ.
ဖူဘတ်အးလိုယ်ကပေလ်ကျေဒ်သေတ်. မယ်စံရှိနေဝဲတကဲ.
မီလုံဟံတ်ခိုတ်ကျေဒ်သေတ်မယ်စံရှိဝဲတကဲ. တူသ်ကံယ်
လံယ်ဒိုဆတ်သေတ်မယ်စံရှိဝဲတကဲ. ဖူဘတ်အးသဒ်ပျိုပျို
သေတ်မယ်စံရှိဝဲတကဲ. ဆိတ်နယ်တစံယ်ခံတ်သေတ်မယ်
စံရှိဝဲတကဲဝဲလံယ်.

သတ္တဝယ်တဂယ်တဖုနေတ်. ယယ်နေတ်ဖဲလောကဒ်. ဟဒ်ထွဲဒ်ပူယ်ဖွဲဒ်
မေသ်ဝဲ. နေတ်ဗယ်ဒုကတုယ်ဝဲ ဆိုမိုတ်ဝီယံတမယ်ကူကယ်မေသ်ဝဲအကျေဒ်စံဒ်
ထံတ်မျိုမျိုတကွဒ်ကျေဒ်ဝဲသဒ်လံယ်. မေသ်တမယ်ကူကယ်စဒ်ဝဲအကျေဒ်ဖုညာ
နေတ်. မေသ်သယ်သယဒ်ဃောဒ်မျိုတိုပူယ်ဖွဲဒ်တကဲဝဲဃို. ဒေဒ်သယ်သယဒ်မယ်
သဒ်ပူယ်ဖွဲတကဲဝဲသတ္တဝယ်နေတ်စံဒ်ဂေသ်တနေသ်ဝဲမေသ်လံယ်.

မေသ်ဝဲမေဒ်တေယ်သနယ်တံယ်ကတးသ်ဘုံ. ပွယ်အာဂယ်ဖုညာ (သောတာ
ပတ္တိဖိုလ်) စဒ်ထတ်တုယ်ဝဲဒတ်လံယ်.

(ဗဟုဘဏ္ဍိကရဟန်း) ပိုဒ်ထွန်ဒီဃ်လီ



(၉)

(သန္တ တိ) အမဒ်ကျိဝိဒ်ထူဒ်

ကစသ်ယွယ်နေတ်. သယ်ဂူထွီဒ်ကံသ်. စေယ်တဝိယ်ဖျသ်ပူယ်. ဆိတ်နံယ်
အိုတ်ဒေဒ်ဝဲခါ. အကျံပျုဒ် (သန္တ တိ) အမဒ်ကျိယို. **(အလင်္ကာတော စေဝိ
သမံ စရေ)** စဒ်ထံတ်မေဒ်တေယ်သနယ်တံယ်ဟောစှာဝဲဒတ်လံယ်.

**ပျိဒ်ခိုဒ်ပယ်ကဲသဒ်
အမဒ်ကျိ (သန္တ တိ)**

တဘျံခါဒေါဒ်.

(ပသေနဒီကောသလမင်း) ထီကံသ်တသ်နးတ်ကျေ. တကေတခံမေသ်ဝဲ
တဝံဖိုတသ်ဟုတ်တမူလ်ကတးဟိုဒ်ဂဲယ်ယို. ကိုသ်လိုဒ်ကလးဒ်ထံတ်ဝဲလံယ်.

စံယ်ပယ်ဒိုတ်ပုသ်လံယ် (သန္တ တိ) အမဒ်ကျိ. လဲယ်ဒုံဒ်မယ်ခုတ်လံယ်နေဝဲ.
ဟာကေယ်တုယ်ဝီယ်ဘျံ.

စံယ်ပယ်ခံ.

အဲတ်ဒေါဒ်နေဒ်သဲဒ်သပေါကျဒ်ယို.

ဒုံဒ်ကဲထံတ်ဝဲစံယ်ပယ်နွီသံထီဆဒ်လံယ်.

ဂဲယ်ကလိတ်ဂေယ်. ဒိုတ်တသ်ဃီလဒ်. မယ်ထာသေ. မုတ်ဖိုတဂယ်သေတ်
ဟေတ်ပလ်ဝဲလံယ်.

(သန္တ တိ) အမဒ်ကျိနေတ်.

နွီသံထီဆဒ်. အံတ်အံမူယ်ကဲမုသ်ဝဲဂေယ်မဒ်လံယ်.

နွီသံပွဲယ်ဘွဲ. လုံကရးကရိမယ်ဃီဂေယ်ပလ်ကဆံတဒုခိုတ်. ဒးဒ်ထံတ်လဲယ်
ဝဲလံယ်. ဟဲဒေါဒ်မေယ်လုံဝေသ်ပူယ်ဒးဒ်ကစသ်ယွယ်ဘတ်တိုကံတ်ယိုစိတ်လံယ်
ဘာဝဲဒတ်လံယ်.

ကစသ်ယွယ်နေတ်.

ထီတ်ထံတ် (သန္တတိ) အမဒ်ကျိနီယ်ကမ္ပိထံတ်ဝဲလံယ်.

(အရှင်အာနန္ဒာ) ထီတ်ဘွဲ. ပတီရုံဒ်ထံတ်ဝဲလံယ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွဲဇံ.

နီယ်ကမ္ပိဝဲနေတ်. မေသ်မဒုဂေသ်ကျိယ်အိုတ်လဲတ်ကစသ်.

ဖိုအဲတ် (အာနန္ဒာ) ဇံ.

(သန္တတိ) အမဒ်ကျိနေတ်မေသ်နထီတ်ဝဲဇေယ်.

ထီတ်မံယ်ကစသ်.

လးပွဲယ်ဂေယ်မဒ်. ကရးကရိသဒ်မေသ်ဝဲ (သန္တတိ) အမဒ်ကျိနေတ်.

တနီယ်ညာအီယ်လံယ်.

ဒးဒ်ကရးကရိကူကယ်ဂေယ်ဝါ. ဟဲတုယ်သုဒ်ဘိုဒ်သဒ်လုံ.

ယယ်ကစသ်ယွယ်အိုတ်. ကနတ်တရာဝီယ်. လွီယ်ပယ်တဒ်မေသ်ဝဲ.

ကယ်တယ်ကတးသ်ဘွဲ. ကကဲထံတ်ယဟာတယ်လံယ်.

ကဲထံတ်ယဟာတယ်ဝီယ်တဘွဲဃံ.

အထံအိုတ်နွီဖိုယ်တာ. လုံမူဒ်တသ်ဖဒ်ဖံ.

ဆိတ်နံယ်ကဝံယ်ကိတ်. ပရိနေတ်ဗယ်ကပျုဒ်ကေယ်ဝဲလံယ်.

တဲဖှာဝဲတသ်တဲ. ကမူးသ်တဖတ်သေတ်. ဟူဘတ်ဝဲလံယ်.

(မိစ္ဆာဒိဋ္ဌိအယူ) အိုတ်ဝဲပွယ်ဖုညာ.

နယ်သေတ်ဇံ.

ဖဲနောဒ်ကထံတ်တးတဲထးညံတသ်. သံခါကောတမဒ်နေတ်. သုကွသ်ကတ်
မံယ်မေသ်ဝဲ (သန္တတိ) အမဒ်ကျိနေတ်.

မေသ်ဝဲမူယ်သေဒ်. အံတ်အံဝီတ်ဆး. ဒးဒ်ကူကယ်ဝဲကရးကရိ. လးပွဲယ်နေတ်
လံယ်. ကနတ်ဘတ်တရာလုံ. သံခါကောတမဒ်အိုတ်ဝီယ်. တနီယ်အီယ်လံယ်.
ကပျုဒ်ပရိနေတ်ဗယ်တဲဝဲ.

ဖဲတနီယ်ညာအီယ်လံယ်. မေသ်ဝဲသံခါကောတ်မဒ်. ဒးဒ် (မုသာဝါဒ) ဝဲသေတ်
ကဝိဒ်ဝွဲတဲ. ဆိုဝိတ်ပလ်ဝဲလံယ်.

(သမ္မာဒိဋ္ဌိအယူ) အိုတ်ဝဲပွယ်သေတ်နေတ်မံယ်.
 ကစသ်ယွယ်. ဒိုတ်တဲဝဲ. တကိုစိုကမံယ်. အယ်နူပေါယ်နေတ်.
 အံယ်...လံယ်အဒ်အံတမုံအိုတ်ဝဲဒိုတ်မဒ်.
 တနီယ်အီယ်မံယ်.
 ဝဲသေတ်ကစသ်ယွယ်.
 သဒ်ပဲယ်တေဒ်တဲယ်ဝဲနေတ်မေသ်ဂေယ်ဂေယ်.
 (သန္တတိ) အမဒ်ကျီဃီလဒ်တေဒ်တဲယ်ဝဲနေတ်မေသ်ဂေယ်ဂေယ်.
 ကထိတ်ဘာဘတ်ဝဲမံယ်. ဆိုမိုတ်ပလ်ဝဲလံယ်.

ကတ်ချေယ်သဲယ်မုတ်ပို့သိဝဲ

(သန္တတိ) အမဒ်ကျီနေတ်.
 ဒံနီယ်လိုသ်ကွဲထီဝီယ်. လဲယ်လုံအူယေယ်. ပွယ်ပျေတ်ပလ်ဝဲ. အံသေဒ်လံသ်
 နေတ်ဆိတ်နံယ်အိုတ်ဝဲဒတ်လံယ်.
 ကတ်ချေယ်သဲယ်မုတ်ဖိုသေတ်နသ်ကေ.
 နံလ်လံယ်ပွဲခးတ်သဒ်. မယ်ထာဂဲယ်ကလိတ်ဝဲလံယ်.
 မေသ်ဝဲကတ်ချေယ်သဲယ်မုတ်ဖိုနေတ်. ကိုသ်သဒ်ဝဲ. တသ်ဃီလဒ်ကဟဒ်
 ဂံယ်ဃို. နွီသံပဒ်လိုအံတ်ရှောဒ်ပလ်ဝဲတသ်အံတ်. ဖဲတနီယ်ညာဂဲယ်ကလိတ်မယ်
 ထာခါ. ကလိယ်ဖျဒ်ဖုံဒ်တဘျံသ်ညံဝဲဒတ်လံယ်.
 ကောလ်ပူယ်အံကဘံ. မဲလ်ခွီကဲယ်လီဘွဲတ်ကတဲသ်. ယိုဒ်တယဲဒ်သီ.
 တဟိုဒ်တဂဲယ်လးယ်ဝဲ. ကတ်ချေယ်သဲယ်မုတ်ဖိုနေတ်.
 မေသ် (သန္တတိ) အမဒ်ကျီခံ.
 ဟေတ်. ဟေတ်. သုကလးသ်စာကွသ်ထိတ်မံယ်. ကသာဝဲဒေဒ်ဇေယ်.
 ကစသ်ဇုံ.
 ကတ်ချေယ်သဲယ်မုတ်ဖိုသီလိတ်ဘွဲ.
 ဒိုတ်ရဒ်မဒ်ဝဲသောကဒ်မေတ်အူကဲယ်ထံတ်ဃို.
 အမဒ်ကျီ (သန္တတိ) နေတ်. မေသ်နွီသံထီဆဒ်. အံပလ်ဝဲသေဒ်တကွဒ်.
 ကဲယ်ကိုသ်တပွဲယ်. ဂံယ်ကလုံဒ်ဝဲ. လုံတပးယ်ဝဲလ်သိုကိုပူယ်. ထီဖိုတတိုတ်လံယ်
 စံယ်ဘတ်သောဒ်. တဘျံသ်ပျတ်ကရှုတ်ဒတ်တသ်မူယ်တဖတ်. လံယ်မေသ်ဝဲခဲလးသ်
 လံယ်.

လုံယသဒ်ဒွဲ. ကဲယထံတ်ဝဲ. သောကဒ်မေတ်အူတကွဒ်.
ကစသ်ယွယ်လံယ်. မယ်ခုတ်ကဘဒ်နေကသေဝဲဆိုမိုတ်ဝီယ်.
မုသ်ဃေသ်လံယ်ခါ.

ဒးဒ်သီတ်သုဒ်ရဒ်မဒ်. ပတ်ဃးယဝဒ်ဝဒ်. လဲယတုယ်ကစသ်ယွယ်အိုတ်သုဒ်
ဘိုဒ်ဆိတ်နယ်ဘာလံယ်ဝီယ်. ပတီရှ်ဒ်ထံတ်ဝဲဒေဒ်အီယ်လံယ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံင်.

ကူသ်ကစသ်ဒိုတ်နေတ်.

မေသ်ဝဲကစသ်ပွဲသ်. သောကဒ်မေတ်. တသ်ကိုသ်ကဲယထံတ်တကွဒ်. မယ်ခုတ်
ကဘဒ်နေကေယ်မံယ်. ကစသ်ဒိုတ်ငယ်.

မယ်လံယ်မသ်ဝဲ. ကစသ်ပွဲသ်. သောကဒ်တသ်ကိုသ်ကကဲ.

ကစသ်ပွဲသ်စူသ်နလ်ဘတ်ဃို. ဟဲတုယ်ဝဲလံယ်.

ကူသ်ဒိုတ်ကစသ်နေတ်. မေသ်ဝဲကစသ်ပွဲသ်. ကိုကွဲတ်အာကို. ဒိုတနေလ်သဒ်
ပတံသ်.

ပလံသ်ကဲထံတ်နေကေယ်မံယ်ကစသ်.

(သန္တတိ) အမဒ်ကျိကဲထံတ်ယဟာတယ်

(သန္တတိ) အမဒ်ကျိငုံ.

နတသ်ကိုသ်သောကဒ်. မယ်ခုတ်ကဘဒ်နေကဲ. လုံယဲကစသ်ယွယ်အိုတ်.
နဟဲတုယ်ဝဲလီ. ဘတ်ကိုသ်တဂေယ်. မေသ်နတသ်ကိုသ်ကမယ်ခုတ်ကဘဒ်နေ
ကေယ်ဝဲမံယ်.

(သန္တတိ) အမဒ်ကျိငုံ.

လုံညာဃတ်ဒတ်ခါသေတ်မံယ်.

ကတ်ချေယ်သဲယမုတ်ဖိုသီဃို. ဖျိကဲယထံတ်. နဘတ်ဟံတ်ဝဲမဲလ်ထီနေတ်မေသ်
အာနေဝဲ. ပံတ်လဲတ်လွီသ်ဘေတ်ပူယ်. ထီသေတ်မဒ်တကဒ်ဒေဒ်ဝဲလံယ်တဲဝီယ်.
လုံဖဲလလ်ကယ်ထယ်တံယ်ဟောစွာနေဝဲဒတ်လံယ်.

ယံ ပုဗ္ဗေတံ ဝိသောသေဟိ၊

ပစ္ဆာတေ မာဟု ကိဉ္ဇနံ။

မဇ္ဈေဝေနော ဂဟေဿသိ၊

ဥပသဇ္ဇော ဝရိဿတိ။

အခံလုပ်ကည် ... (သန္တ တိ) အမဒ်ကျီဇုံ (တဏှာ) ထိုမှကွယ်ထံတ် (ဥပါဒါနိ) နေတ်စံတ်ထိကေယ်ဇံယ်. လုံခီဒးဒ် (တဏှာ) မေသိဝဲတသ် စွဲလာလုံနဲလိုယ်ဒုဟဲစွာထံတ်လးယ်တဂေယ်. လုံခးတ်သဒ်. စွဲလာကိုသ်ဂံယ်သေတ်တကွဒ်နေတ်မေတဟီနေဝဲမေသိဝဲနဲ (တဏှာ) စဒ်ထံတ်မေတ်အူသေတ်တကွဒ်ခုတ်ကဘတ် လံယ်ဝီယ်. လုံနေတ်ဗယ်နေတ်တုယ်ကေယ်ဝဲလံယ်.

မေသိဝဲမေဒ်တေယ်သနယ်တံယ်ကတးသ်ဘွံ (သန္တ တိ) အမဒ်ကျီနေတ်. တုယ်ဝဲလုံ (အရဟတ္တဖိုလ်)လံယ် တုယ်(အရဟတ္တဖိုလ်) ဝီယ်ဘွံ.

စံတ်ထိကွယ်လံယ်ဝဲ. နံသ်စသ်သဒ်ဘိုဆးကတံသ်နေတ်. သဒ်မူခွေဒ်တအိုတ် လးယ်ဝဲဒတ်သီတ်ညာထိတ်စွာဝဲဃို. ပတီရုံဒ်ဝဲကစသ်ယွယ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇုံ.

ဟေတ်ခွေဒ်ကစသ်ပွဲသ်. ပျုဒ်ပရီနေတ်ဗယ်လံယ်ကစသ်. ပတီရုံဒ်ထံတ် ဝဲလံယ်.

ကစသ်ယွယ်နေတ်.

မေလုံညာခါ (သန္တ တိ) အမဒ်ကျီမယ်ပလ်ဘူတ်ဘာသေတ်. သီတ်ညာပလ် မေသိဝဲနသ်ကေ ဒးဒ် (မုသာဝါဒ) ကစိုဒ်စွဲဝဲ. ဟဲတုယ်ဖိုတ် (မိစ္ဆာဒိဋ္ဌိ) တနေသ် ခွေဒ်လးယ်ဝဲနေတ်တမီယ်.

မေသ်ကစသ်ယွယ်.

သဒ်ပဲယ်တေဒ်တဲယ်. ဃီလဒ်ဂေသ်နေတ်မေသ်ဂေယ်ဂေယ်.

မေသ် (သန္တ တိ) အမဒ်ကျီ.

ဃီလဒ်သဒ်ပဲယ်တေဒ်တဲယ်. ဂေယ်နေတ်မေသ်ဂေယ်ဂေယ်.

မေသ်ကကွယ်ဖိုတ်မံယ်. အိုတ်ဂံယ်ဝဲဟဲတုယ်ဖိုတ်.

(သမ္မာဒိဋ္ဌိ) အမျိုဂေယ်ဝါ. မုတ်ခွါသေတ်တကွဒ်. ဟူကနတ်ဘတ်ဝဲ.

(သန္တ တိ) အမဒ်ကျီ.

မယ်ပလ်ဘူတ်ဘာနေတ်. ကနေဒ်သဲဒ်အဲတ်ဒေါဒ်ဘတ်ဝဲဒတ်လံယ်နေတ် တမီယ်. ဒးဒ်ဂေသ်ကျိုယ်ဒီပါဃိုကစသ်ယွယ်နေတ်စဒ်ဝဲ.

(သန္တ တိ) အမဒ်ကျီနေတ်.

(သန္တ တိ) အမဒ်ကျီဇုံ.

မေဒေဒ်နေတ်. လုံညာပဝဒ်ခါ. နမယ်ပလ်ဘူတ်ဘာကယ်ဂေသ်နေတ်.
ဟောပျဒ်နေကေယ်. ယယ်ကစသ်ယွယ်မံယ်. ဟောပျဒ်ခါနသ်ကေ. လုံဟံ့ဟ်
ခိုတ်. တအိုတ်ဆးထးတ်ဝဲ. နွီစိုယ်တာ. ထံလုံမူဒ်တသ်ဖဒ်ဖံဆးထးတ်ဟောပျဒ်
နေကေယ်ငံယ်. တဲဝဲဒေဒ်နေတ်လံယ်

အမဒ်ကျိလုံမူဒ်ဟောမှာဝဲတရာ

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံင်.
ဂေယ်ဒိုတ်မဒ်ဝဲမံယ်ကစသ်. ပတီရံဒ်ဝီယ်ဘွံ.
(သန္တတိ) အမဒ်ကျိနေတ်.
ဘာလံယ်ကစသ်ယွယ်ဝီယ်. တစိုယ်တာထံတ်လုံမူဒ်.
ဟာကေယ်လံယ်ဘာဝီယ်. ထံတ်ကဒါ. ဒိစိုယ်.သးစိုယ်. လွီသ်စိုယ်. ယဲသ်
စိုယ်. ဃုစိုယ်. ထံတ်လံယ်. ထံတ်လံယ်.ဒေဒ်ဝဲအဆံဆံအာမဒ်ဝီယ်ဘွံ.
တုယ်ဝဲနွီစိုယ်တာဘွံ. လုံမူဒ်ဆိတ်နံယ်ကဝံယ်ကီတ်ဝီယ်.
ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံင်.
လုံညာခါကစသ်ပွဲသ်. ဘူတ်ဘာပလ်ဂေယ်ဝါဘူတ်ကယ်နေတ်.
မေသ်ဒိုက်နတ်ကေယ်ငံယ်ကစသ်င်.
လုံညာအတေဒ်ဒေကျ်. ကေယ်ဆံပတီရံဒ်ဖှာထံတ်နေဝဲဒေဒ်အိယ်လံယ်.

အတေဒ်ပျေဒ်ယဒ်

အတေဒ်ကဲသ်လုံညာဘူတ်ဘာ

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံင်.
ဖဲပတ်တတ်ကပယ်. နမေကေယ်ဒွဒ်ကဒါမံယ်.
လုံတလးဝဲဒွီဆိတ်ကပယ်ကယ်လဒ်ခါ.
ဝီပဒ်သီယံယွယ်ကစသ်ကွံ. ဖဲဖဒ်ဒေဒ်ဝဲခါနေတ်. ကစသ်ပွဲသ်ကဲထံတ်ဝဲ.
ဗယ်တူမတီယံကံသ်စိုက်ကစသ်တဂယ်လံယ်.
ပွယ်သေတ်ဖုညာ.
မယ်သီမယ်ဒးတ်မဒ်နဒ်စတ်ထံတ်ဝဲနေတ်မေသ်တဂေယ်အးမူဒ်လံယ်. စဒ်ထံတ်
ဆိုမိုတ်ဒေဒ်နေတ်ဝီယ်. ဒုကနတ်တရာဂံသ်. ပလံသ်ဟဒ်နီဆံယံတသ်ကစသ်.
(ဓမ္မဃောသက) အမူဒ်ကဲဝဲ (နိဗ္ဗာန်ဆော်) လံယ်.

ကမ္မုဒ္ဓိတံခဲလးသ်သေတ်ဇံ၊

သုဝဲဒတ်သေတ်နေတ်. မေလုံအူပိုဒ်နီယံခါ. ဒးဒ်ဃောဒ်ပါသီဒ်လဒ်. ဖံတ်
ဂးသ်ကေယံဇံ. ဖဲမယ်ကဲဝဲဘူတ်ဘာဖုညာ. မယ်ဘူတ်ကေယံဇံ. ဒိုကနတ်
တရဒတ်ဇံ. ဒေဒ်ဝဲယွယ်ဒိုတ်ယတနယ်သောဒ်မံယ်. ယတနယ်အဂယ်.
တအိုတ်လးယံဝဲလံယ်. ယတနယ်သးပါဖုညာ. ပူယ်ဇောယ်သဲဒ်ကယ်ရဒ်မယ်ဇံ.
ဒံတဝေသ်ဟဒ်နီဆံယ်တဲဒ်တိုဖုဘတ်ပလဲဝဲလံယ်ကစသ်.

ဟေတ်ခိုမ့်ဒဲကသေတ်လေတ်ယထာ

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇံ၊

ဟူဘတ်ဝဲ. ကစသ်ပွဲသ်နီဆံယ်ကလုသ်သံတ်နေတ်. ဝီပဒ်သီယံယွယ်ကစသ်.
ပသ်ဒိုတ် (ဗန္ဓုမတီ) စံယ်ပယ်နေယ်. ကောဒ်နေဝဲကစသ်ပွဲသ်.

နဲပေါလ်ခွါဇံ၊

နမယ်မဒုအမူဒ်. ဟဒ်လဲဒ်လဲယံဝဲဒတ်လဲတ်. စဒ်ဝဲလံယ်.

ကစသ်စံယ်ပယ်ဒိုတ်ဇံ၊

တဲပျဒ်ဝဲ. ယတနယ်သးပါ. ကူသ်ဘျဲဒ်ဒိုတ်ဝီယံ. ကမ္မုဒ္ဓိတံခဲလးသ်. လုံဘူတ်
ဘာကွာမးဝဲမယ်ဂံသ်. ပလံသ်ဟဒ်တဲဒ်တို. နီဆံယ်ဝဲတသ်လံယ်.

နဲပေါလ်ခွါဇံ၊

နဒးဒ်ထံတ်မဒု. ဟဒ်လဲဒ်နီဆံယ်ဝဲလဲတ်.

ကစသ်စံယ်ပယ်ဒိုတ်ဇံ၊

ယယ်နေတ်ဒးဒ်ခံတ်လံယ်. ဟဒ်တဲဒ်တိုနီဆံယ်ဝဲမံယ်.

နဲပေါလ်ခွါဇံ၊

ဒေဒ်နေတ်ဝဲနဟဒ်လဲဒ်သေတ်. တမေသ်ကြးဒ်ဝဲမံယ်. နဖွံတ်ထံတ်ဖံကွံယ်
ဝဲအီယံဝီယံဒးဒ်ကသေတ်. ဟဒ်လဲဒ်တဲဒ်တိုနီဆံယ်ကေယံဇံ.

ဟေတ်ဝဲကစသ်ပွဲတ်. (ပုလဲပန်းဆိုင်း) ဒးဒ်ဖံကွံယ်တကွံယ်ကသေတ်တဒုလံယ်.
ဒးဒ်ထံတ်စံယ်ပယ်ဒိုတ်. အိုတ်သဒ်ကညံယ်ဟေတ်ပလဲကသေတ်ဟဒ်လဲဒ်ဝဲ.

ကစသ်ပွဲသ်နေတ်. စံယ်ပယ်ဒိုတ်ကောဒ်ထဒ်ဒေါဒ်ဝဲ. ဒးဒ်ထံတ်ကသေတ်.
ဟဒ်တဲဒ်တိုနီဆံယ်နေတ်. မေသ်တကြးဒ်တဂေယံဒေဒ်တဲဝီယံ. တဒ်ကသေတ်
လွီသ်ဒု. ကသေတ်လေတ်. ဟေတ်ထဒ်ဒေါဒ်ဝဲလံယ်.

ဒးဒ်ထံတ်ကသေတ်လွီသ်ဒု. ကသေတ်လေတ်. ဟဒ်လဲဒ်ဝဲတယေလ်ဒေဒ်.

စံယ်ပယ်ဒိုတ်နေတ်.

ကောဒ်ထဒ်ကဒါကစသ်ပွဲသ်. ဒးဒ်စီစေယ်ချာယယ်. တသ်ဖိုဒိုတ်. ကရးကရိ
လးပွဲယ်ဟေတ်ဝဲဝီယ်. ကသေတ်အစာ.

မးဒးဒ်ကဆံ. တဲဒ်တိုနိုဆံယ်ဂံသ်. ဟေတ်ဝဲကဆံဒေါဒ်လံယ်ကစသ်.

နးမူပလူစယ်တကူပလူသ်

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံင်.

ဒးဒ်ကဆံ. အနိုတ်ဃောဒ်ကလဒ်. ဆးကတံသ်ပဒ်လို. ဟဒ်လဲဒ်တဲဒ်တို.
နိုဆံယ်အမူဒ်မယ်ဝဲ. ကစသ်ပွဲသ်ရုံလ်ခယ်တယ်ကိုယ်နေတ်. နးမူပလူစယ်တကူ
ပလူသ်ဖှာနးမူထံတ်ဝဲလံယ်. လုံကောလ်ပူယ်ခံ. တကံလုံဒ်ဖံပလူသ်နးမူထံတ်
ဘတ်ဝဲလံယ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံင်.

အီယ်လံတ်မံယ်.

ကစသ်ပွဲသ်လုံညာ. ဘူတ်ဘာပလ်ဖူဝဲ. ဂေယ်ဝါဘူတ်ကယ်ကဲထံတ်ဝဲနေတ်
မေသ်လံယ်ကစသ်.

ပျိဒ်နိုဒ်ပယ်ကဲသဒ်အဆဲဒ် (တေဇောဇာတ်) ကဲယ်အူဝဲလိ

ဒေဒ်အီယ်မံယ်.

(သန္တတိ) အမဒ်ကျိနေတ်.

ထံနို့ဖိုယ်တာ. လုံမူဒ်တသ်ဖဒ်ဖံ. ဆိတ်နံယ်ကဝံယ်ကိတ်ပလ်ဝီယ်. နံသ်စသ်
လုံညာမယ်ပလ်ဘတ်. ဂေယ်ဝါဘူတ်ဘာနေတ်. ကေယ်ဆံပတီရုံဒ်ပျိဒ်ယွယ်
ကစသ်ကွံဝီယ်ဘွံ. နံလ်ဝေယ်စာလံယ် (တေဇောကသိုဏ်း) တေတ်ထယ်ထံတ်
ဝီယ်. ပရိနေတ်ဗယ်ပျူဒ်ဝဲလံယ်.

နေတ်ဘွံ. လုံနံသ်စသ်လိုယ်ကဲထံတ်မေတ်အူ. အသို့တ်အညတ်ခဲလးလ်ဒက်
ကဲယ်အူလးယ်ကွေလ်ဝဲလံယ်ဒေဒ်ဝဲမျိဒ်လေအယံသ်မယ်သဒ် (ဓာတ်တော်) လံယ်
အိုတ်ထံသ်ကေယ်ဝဲလံယ်.

ကစသ်ယွယ်နေတ်.

မးဒါလံယ်ပလ်တသ်ဝါဖဒ်လဲသ်တဘေတ်လံယ်.

(သန္တတိ) အမဒ်ကျီ (ဓာတ်တော်) သေတ်နေတ်. လုံဒါလံယံဃလ်တသ် ဝါဖံခိုတ်လံယံဖိုတ်ဝဲလံယံ. မေသ်ဝဲ (ဓာတ်တော်) တကူဒ်ထးနံလ်ဝဲလုံတဖျံသ် ပူယံဝီယံ. ပွယ်ဘာပူယံဇေယံ. ဒေဒ်ကနေသ်ဝဲတသ်ဘူတ်ဒေါဒ်. ဖဲဒတ်ကွဲလံယံ ရိုဖိုတ်တေထံတ်ဝဲဃိုတ်လံယံ.

သမဏ . ဗြာဟ္မဏပြဿနာ

ဖဲတသ်တနီယံညာခါ. တရာသပေယံကွာ. နဲသ်သံဖုညာ. စီဝေတ်ဖိုတ်ဝဲလံယံ. နဲသ်သံသေတ်ဇံ.

(သန္တတိ) အမဒ်ကျီနေတ်.

ကစသ်ယွယ်. ဟောဖွာလံယံ. ကယ်ထယ်တပိုဒ်. ကတးသ်နေတ်.

တုယ်လုံ (အရဟတ္တဖိုလ်) ကဲထံတ်ယဟာတယ်ဝီယံ. ဒးဒ်ကညံကူကယ် ပတံသ်. လုံမူဒ်ဆိတ်နံယံကဝံယံကိတ်ပရီနေတ်ဗယ်ပျူဒ်ဝဲလံယံ.

ဒေဒ်လဲတ်မံယံ.

မေသ်ဝဲ (သန္တတိ) အမဒ်ကျီနေတ်. မေသ်ဘတ်ကောဒ်လုံ (သမဏ) လံတ် ဇေယံ.မေတမေသ်. ဘတ်ကောဒ်ဝဲလုံ (ဗြဟ္မဏ) လံတ်ဇေယံ. ဆွေ့နွေ့တဲဖိုတ်ဝဲလံယံ. ဖဲနေတ်ခါ. လုံတရာသပေယံကွာ. ကစသ်ယွယ်ဟဲကညဒ်တုယ်. ဒးဒ်မဒုတသ်တဲ. အိုတ်သကောဒ်တဲဖိုတ်ဝဲလဲတ်. တသ်စဒ်အိုတ်ဝဲဃို.

မေသ်တသ်တဲဝဲအိယံလံယံကစသ်. ပတီရုံဒ်ထံတ်ဘွံ.

ဖိုအဲတ်နဲသ်သံသေတ်ဇံ.

ယယ်ကစသ်ဖိုခွါ (သန္တတိ) အမဒ်ကျီနေတ် (သမဏ) သေတ်တဲကဲဝဲလံယံ. (ဗြဟ္မဏ) ဒေါဒ်ကောဒ်ကဲဝဲလံယံတဲဝီယံ. လုံဖဲလလ်မေဒ်တေယံသနယ်တံယံ ဟောဖွာဝဲလံယံ.

အနေဒ်ချိုဒ်မေဒ်တေယံသနယ်တံယံ

အလင်္ကံတော စေဝိ သမံ စရေယျ။

သန္တော ဒန္တော နိယတော ဗြဟ္မစာရီ။

သဗ္ဗေသု ဘူတေသု နိဓာယဒဏ္ဍံ။

သော ဗြာဟ္မဏော သောသမဏော သဘိက္ခုတိ။

အခံလုံပကညံ ... မေသိဝံပွယ်နေတ်. ကီလေယံသယံခုတ်ကဘဒ်ဝံလံယံ.
 သိုတ်သံဆံဝံ (ဣန္ဒြေ) ဝိယံလီမေသိလံယံ. ဒးဒ်မဲဒ်လွီသ်ပါ
 ဂးသ်ကူးယံဝံ. အကျေဒ်မျှဒ်လုံသတ္တဝယံခဲလးလ်ဖံဒိုတ်
 အိုတ်ဝံ. တးယံကွေလ်စုကဝံယံလီအဲတ်ကွီမေတ္တာယံပလ်
 ဃူဖှောဒ်ပြဒ်ကျေဒ်ဒေါဒ်ဝံလံယံ. မေသိဝံပွယ်နေတ်.မေသိ
 ဒတ်အိုတ်ဝံဒးဒ်ကညံကူကယံသေတ်. တဂေယံအးတလး
 ပလ်တံသ်ဝိယံဝံပွယ်. (ဗြာဟ္မဏ) ဝိယံအိုတ်ဝံလံယံ.
 ကီလေယံသယံခုတ်ကဘဒ်ပွယ် (သမဏ) သေတ်ကောဒ်
 ကဝံလံယံဖျဲဒ်ဆီကီလေယံသယံဝိယံဝံပွယ်. (ဘိက္ခု) မေသိဝံ
 ဒေဒ်လံယံ.

မေသိဝံမေဒ်ကေယံသနယံတံယံကတးသ်ဘွံ. ပွယ်အာဂယံဖုညာ. (သောတာ
 ပတ္တိဖိုလ်) စဒ်ဟံတ်ဟုယံဝံဒတ်လံယံ.

(သန္တ တိ) အမိကျိဝိဒ်ထူဒ်ဝိယံလီ



(၁၀)

(ပိလောတိကတိဿမထေရ်) ခိုခွံထွန်

ကစသ်ယွယ်နေတ်. သယ်ဂူထွန်ကံသ်. စေယ်တဂိုယ်ဗျသ်ပူယ်. ဆိတ်နံယ်
အိုတ်ဒေဒဲခါ. အကျ်ပျုဒဲ (ပိလောတိကတိဿမထေရ်) ဃို (ဟိရိနိသေဓော
ပုရိသော) စဒ်ထံတ်မေဒ်တေယ်သနယ်တံယ်ဟောဖှာဒဲဒတ်လံယ်.

ပျိဒ်ခိုခွံပယ်ကဲသ် ဟဒ်ဃေအံတ်တသ်ပိုသတ်တဂယ်

တဘွံခါဒေါဒ်. (အရှင်အာနန္ဒာမထေရ်) နေတ်. ထိတ်ဝဲဖိုသတ်တဂယ်.
ဖိုသတ်နေတ်. ကူဝဲတဒ်ကုဒ်ဖိုတကုဒ်. စောလ်ထံတ်ဒေဒ်တပးယ်ကေခွဲဒ်ဖိုတဖူးတ်.
ဟဒ်ဃေအံတ်တသ်လံယ်ထိတ်ဘတ်နေတ်သ်ကညံယ်ဘတ်ဝဲယိုစဒ်ဝဲဖိုသတ်နေတ်.

နဝဲဖိုသတ်ဇံ. နယ်အီယ်သဒ်မူဝဲဂံသ်ဘတ်ဟဒ်လဲဒ်ဃေအံတ်တသ်အစာ.
မေကဲဝဲတပွဲနဲသ်သ်နေတ်. မေသ်တမုဒ်ဝဲဒတ်ယယ်.

ကစသ်ဇံ.

ဒေဒဲဝဲကစသ်ပွဲသ်နေတ်.

မေသ်မတဂယ်ကမယ်တပွဲကဒ်ဒ်ကဲနေဝဲနဲသ်သ်လဲတ်ကစသ်.

ယယ်မံယ်ကမယ်.တပွဲနယ်တဲဝီယ်. ဟာကေယ်ကွဲဝဲဖိုသတ်နေတ်လံယ်.

(အရှင်အာနန္ဒာ) နံသ်စသ်ကိုယ်တဲယ်. ဒ်လုသ်နေဝဲထီဝီယ်ဟေတ်ဝဲ.

(တစပဉ္စက ကမ္မဋ္ဌာန်း) လူယ်ခိုတ်ဝီယ်မယ်တပွဲကွေလ်ဝဲလံယ်.

တဒံကုဒ်ဒးဒ်တပးယံကေခွဲဒ်

မယ်တပွဲဝီယံဘုံ (အရှင်အာနန္ဒာမထေရ်) နေတ်.

ဖိုသက်တဒံကုဒ်ဟီထံတ်တလတ်ကွသိဝဲ. ဖဲကဆဒ်ထီပွဲသ်မေသ်တကေဖိုမဒ်
တဂေယံ. ယလိပြဲဒ်လံယံဘွဲဒ်ဝဲဃို. တပူယံဃံ. တဒံကုဒ်ဒးဒ်. တပးယံကေခွဲဒ်.
စးဘွဲဒ်လံယံဃလိဝဲ. ဖဲသေတ်ဒီတစိုတ်နေတ်လံယံ. မေသ်ဝဲဖိုသတ်နေတ်. ကဲတပွဲ
ဝီယံ.

တဆံဒေါဒ်. ကဲထံတ်ဝဲနဲသ်သံနေတ်လံယံ.

ဇီယံလုံ (ဝိလောတိကတိဿမထေရ်) လံယံမေသ်ဝဲမထေရ်နေတ်. ဒိုတနေလ်
ကစသ်ယွယ်ဃို. ခဲလးသ်မယ်သဒ်. တဘတ်ယးယံမွဲယံ. အံတ်ဘတ်ဝဲနေတ်.
ဘေထံတ်ဘံတ်သိုဂေယံဝဲ. ကူကယ်ဘတ်တသ်ဘံတ်တငါ. ဂေယံဃို. နကွသ်ဃီလဒ်
သဒ်ပဲယံဝဲ မေသ်လံယံ.

နေတ်ဘုံ. (ဝိလောတိကတိဿမထေရ်) နေတ်.

အိုတ်တကဲ. မိုတ်ထွဲဒ်သဒ်. တသ်ဆိုမိုတ်အိုတ်ဖှာထံတ်ဝဲလံယံ.

ယယ်နေတ်.

ပွယ်အာဂယ်သဒ်မုံသ်. ဟေတ်လံယံမယ်ဘူတ်ဝဲခဲလးသ်တကွဒ်.

သူဆံတ်အံတ်အံတ်အိုတ်ထံတ်ဝဲလံယံ.

မေသ်ဝဲယတဒံကုဒ်ဒးဒ်. တပးယံကေခွဲဒ်. ကေယံဟီထးထံတ်. ဟဒ်ဃေအံတ်
တသ်နေတ်ဂေယံဒေဒ်ဝဲလံယံ. ဆိုမိုတ်ဝီယံ.

လုံတဒံကုဒ်ဒးဒ်တပးယံကေခွဲဒ်ဘွဲဒ်လံယံသဒ်သေတ်ခံတ်ထေဒ်ဟဲဝဲဒတ်လံယံ.
တသ်ဆိုမိုတ်အိုတ်ဖှာထံတ်တဇီယံဒေါဒ်.

ဟဲယံ...မဲလ်ရှဒ်ကံသဒ်တအိုတ်မေသ်ဝဲပွယ်ငုံ.

ဂေသ်ကျိယံအိုတ်ဒေဒ်ဝဲ. ကူကယ်ဂေယံဝါဝီယံ. အံတ်အံတ်သ်တဘတ်ယးယံ
မွဲယံလးပွဲယံတဘးဒ်အီယံ.

ဘတ်အးဘတ်သေ. ဒးဒ်တပးယံကေခွဲဒ်. ဟဒ်လဲဒ်ဃေအံတ်ကဒါတသ်.
ဘတ်မဒု. နသဒ်အိုတ်မံယံ. လိုတ်ထံတ်ဘတ်လဲတ်.

သိုတ်သံလံယံနံသ်စသ်သဒ်ဝီယံ. ဟာကေယံကဒါဝဲလံယံ.

တုယံဝဲလုံ (အရဟတ္တဖိုလ်)

(ပိလောတိကတိဿမထေရ်) နေတ်.

ဟာကေယကဒါလုံဖျသိဝိယံ. အိုတ်ဒီသံသးသံ. တမုံသလးယံဝဲမိုတ်ထွဲဒ်
ဘတ်သဒ်လုံတဒ်ကုဒ်ဒးဒ်. တပးယံကေခွဲဒ်. ဘုဒ်ပလ်သေတ်ခံတ်ထေဒ်ဟဲဝဲဒေါဒ်
လံယံတုယံဘွံ. သိုတ်သံလံယံနံသံစသ်သဒ်ဝိယံ. ဒေဒ်လုံညာ. ကေယကဒါလုံ
ဖျသိဒေါဒ်လံယံ.

ဒေဒ်နေတ်မံယံ.

လဲယံကေယံဝဲဒတ် (ပိလောတိကတိဿမထေရ်) နေတ်.

အယ်ယိုယံလုံ. တဒ်ကုဒ်ဒးဒ်တပးယံကေခွဲဒ်. ထုံဒ်ဖွဲဒ်သဒ်ဝိယံ. ဂုံသ်ကွဲဒ်
စးဒ်ဂုယံလံယံအာထိုဒ်ဝဲတရာနေတ်. တယေလ်တမံသ်တုယံဝဲလုံ (အရဟတ္တ
ဖိုလ်) လံယံ. တုယံ (အရဟတ္တဖိုလ်) ဝိယံလံသ်ဒီဘွံ.

လုံတဒ်ကုဒ်. တပးယံကေခွဲဒ်အိုတ်. တလဲယံဝဲလးယံလံယံ.

နေတ်ဘွံ. နဲသ်သံသေတ်. စဒ်ဒေါဒ်ဝဲဒတ်.

နဲသ်သံဇံ.

နယ်နေတ်. လုံနတရတ်အိုတ်. တလဲယံဝဲလးယံယေ. မေသ်လုံညာထံဘိုလဲယံ
ဝဲတမေသ်ယယ်.

နဲသ်သံသေတ်ဇံ.

ယယ်နေတ်. မေလုံဘတ်ဆဲသဒ်ဒးဒ်. တရတ်ဒေဒ်ခါ. လဲယံဝဲမေသ်မံယံ.
ခါအီယံ. ဘတ်ဆဲဒ်သဒ်ဒးဒ်တရတ်တအိုတ်. ဒံတ်ဖျဒ်တဲလ်ဝိယံလီမေသ်သိုတလဲယံ
ဝဲလုံ. တရတ်အိုတ်နေတ်မေသ်လံယံ. တဲကဒါဘွံ.

နဲသ်သံဖုညာ.

လဲယံသုံဒ်ဘိုဒ်သဒ်လုံကစသ်ယွယ်အိုတ်. ပတီရုံဒ်ထံတ်ဝဲလံယံ.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇံ.

(ပိလောတိကတိဿ) နေတ်.

တဲဖှာဝဲမဲဒ်ဖိုလ်တသ်တဲလံယံကစသ်.

ဖိုအဲတ်နဲသ်သံသေတ်ဇံ. (ပိလောတိကတိဿ) နေတ်တဲဝဲမဒုတသ်တဲလဲတ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇံ. တဲဝဲဒေဒ်အီယံလံယံကစသ်.

ဖိုအဲတ်နဲသ်သံသေတ်ဇံ. မေသ်မံယံယဖိုခွါ (ပိလောတိကတိဿ) နေတ်.

လုံညာခါဆဲဒိသဒ်ဒးဒ်တရတ်ဃို. လဲယံဝဲဒတ်လံယံ. ခါအိယံနတ်. မေသ်
ဒးဒ်တရတ် ဒံတ်ဖျဒိသဒ်ဝီယံ. နံသ်စသ်တုယံဝဲလုံ. (အရဟတ္တဖိုလ်) လီမေသ်လံယံ
တဲဝီယံ. လုံဖဲလလ်မေဒ်တေယံသနယံတံယံဟောဖှာဝဲဒတ်လံယံ.

အနုဒိဗျူဒိမေဒ်တေယံသနယံတံယံ

၁. ဟိရိနိသေဓော ပုရိသော၊
ကောဝိ လောကသ္မိံ ဝိဇ္ဇတိ။
ယော နိဒ္ဒံ အပဗောဓေသိ၊
အဿော ဘဒြော ကသာပိဝ။

အခံလုံပကညံ ... ကသေတ်လုံဂေယံနတ်. ထောဒ်ဒးဒ်နံတ်လဲဒ်တနေသ်
ဝဲသောဒ်ဒေဒ်နတ်မံယံ. နံသ်စသ်ခံ (တသ်သုတ်ပေယံ
နံတ်သာပေယံနံတ်သဒ်မေသ်ဝဲ) တသ်ဝီကျာဂးယံထးတ်
ဝီယံဒးဒ်တသ်မဲလ်ရှယ်တရာ. ဖံတ်ဂးသ်ကူးယံသဒ်သေ
ဝဲပွယ်နတ် ဖဲလောကဒ်ဒွဲပုယံအိုတ်ဝဲပုယံဂယ်ပုယံဂယ်
လံယံ (ဝါ) အိုတ်ဝဲရှယ်လံယံ.

၂. အဿောယထာ ဘဒြော ကသာနိဝိဇ္ဇော၊
အာတာဝိနော သံဝေဂိနော ဘဝါထ။
သဒ္ဓါယ သီလေန ဝိရိယေန၊
သမာပိနာ ဓမ္မဝိနိစ္ဆယေန။
သမ္ပန္နဝိဇ္ဇာစရဏာ ပတိဿတာ၊
ဧဟိဿထ ဒုက္ခမိဒံ အနပ္ပကံ။

အခံလုံပကညံ ... ထောဒ်လံယံနံတ်လဲလ်တဘွံ. မေသ်ဝဲကသေတ်ဂေယံဝါ
တဒုနတ်. တသ်ကွဲဒ်စးဒ်လဲယံမုဒ်အိုတ်ဝဲမေသ်သောဒ်.
သုဝဲသေတ်နသ်ကေ. မေသ်ကီလေယံသယ်ကိုသ်ဂံယံမယ်
လံယံရှယ်ကေယံငံယံဝီယံဖုံဒ်နေသ်သယ်ဝေယံကဒ်အိုတ်
ဒတ်ငံယံ. သီလသမာပိ ဝိရိယသမာပိနတ်မေသ်ဂေယံ
ဂေယံ. စံတ်ထီကျိကျံသိုသဒ်ဆိုဖျဒ်တသ်သေမေသ်ဝဲဒးဒ်
(ဓမ္မဝိနိစ္ဆယ)နတ်လးပွဲယံဒတ်ကေယံငံယံ (ဝိဇ္ဇာ ၃ ပါး
စရဏ ၁၅ ပါး) သတိဒ်တရာထီတ်ဖှာထီဆဒ်. ထိုတ်တြယ်

တဘတ်အာမဒ်မေသ်ဝဲဖွတ်နဒ်သယ်ယယ်နေတ်ပဲယ်စိုဒ်
ကဲဝဲဒတ်လံယ်.

တဲအိုတ်လိုယ်ယေ ... နဲသ်သံသေကံဇုံ. ကသေတ်ဂေယ်တဒုနေတ်. သာ
ပေယ်နတ်သဒ်ယိုတံသ်ဒိုဒ်ဒ်လဲယ်တဘွံနေတ်ကသေတ်
ဂေယ်မေသ်ဝဲယယ်. လုံခီဒေဒ်ဝဲတဘတ်ဒ်လဲယ်သောဒ်.
ကွဲဒ်စးဒ်အာထိုဒ်လဲယ်ဝဲမေသ်သောဒ်. ဒဒ်ဒ်နေတ်မံယ်
သုဝဲသေတ်နသ်ကေ. ပျေထယ်ကွဲဒ်စးဒ်ဂုယ်အာထိုဒ်
နေကေယ်ဇံယ်. နေသ်သယ်ဝေယ်ကဒ်. ကဲထံတ်ဒတ်
ဇံယ်. မေမယ်ဝဲဒေဒ်နေတ်မံယ်. လောဒ်ကိုဒ်လော
ကီယ်. ခီမီယ်သတယ်တရာနေတ်မေသ်ဂေယ်ဂေယ်.
ဒးဒ် (စတုပါရိသုဒ္ဓိသီလ) နေတ်မေသ်ဂေယ်ဂေယ်.
အာထိုဒ်မူဒ်နံသ်စသ်ခီမီယ်နေတ်မေသ်ဂေယ်ဂေယ်.
သမယ်ပဒ်ယောဒ်ပါမေသ်ဝဲ. ဒးဒ်သမယ်စီဒ်နေတ်
မေသ်ဂေယ်ဂေယ်. စံတ်ထီကျံကျိုဆိုဖျဒ်တသ်သေမေသ်
ဝဲဒတ်. ပံညာနေတ်မေသ်ဂေယ်ဂေယ်. လးပွဲယ်ဘတ်
ဝီယ်ဒးဒ် (ဝိဇ္ဇာ ၃ ပါး. စရဏ ၁၅ ပါး) လးပွဲယ်
ဝဲယိုသတီဒ်တရာအိုတ်. ထီတ်ဖှာဒိုတ်. ထိုတ်စံယ်တကဲ
အာဝဲရဒ်ဖွတ်နဒ်ဒိုတ်ဝိုဒ်တတးသ်ဒတ်ဖွဲဒ်ထွဲဒ်ပူယ်ဝဲကဲ
တဲနေတ်မေသ်လံယ်.

မေသ်ဝဲမေဒ်တေယ်သနယ်တံယ်ကတးသ်ဘွံ. အာဂယ်ပွယ်ဖုညာ (သောတာ
ပတ္တိဖိုလ်) စဒ်ထံတ်တုယ်ဝဲဒတ်လံယ်.

(မိလောတိကာတိဿမထေရ်) ဝိုဒ်ထူဒ်ဝီယ်လီ



(၁၁)

(သုခသာမဏော) ဝိဒ်ထူဒ်

ကစသ်ယွယ်နတ်. သယ်ဂူထွီဒ်ကံသ်စေယ်တဝိုယ်ဖျသ်ပူယ်ဆီယံနံယံအိုတ်
ဒေဒ်ဝဲခါ. အကျဲပျူဒ်ဝဲ (သုခသာမဏော) ယို. ဥဒကံ ဟိ နယန္တိ နေတ္ထိယာ.
စဒ်ထံတ်မေဒ်တေယ်သနယ်တံယ်ဟောဖှာဝဲဒတ်လံယ်.

အတေဒ်ပျေဒ်ယဒ်

(သုခသာမဏော) လုံညာဂေသ်ကိုယ်

လုံညာခါ. ဒူပြသ်ကသီဂေသ်ပူယ်နတ်. စုကဝဲယံပျိဒ်စီကူလးဒးဒ်ပွဲယံဝဲလဲ
ထီနတ်မိယံလုံ (ဂန္ဓ) ဖိုခွါအိုတ်ဝဲတဂယ်လံယ်.

အပသ်သဲထီဖဒ်ဒိုတ်. သီတလးဝိယံဘုံ.

ဒူပြသ်ကသီဝံယံပယ်ဒိုတ်နတ်. ဟောက်ချီမုဒ်နောဝဲအဖိုခွါ (ဂန္ဓ) လုံသဲထီလံသ်
လဒ်နတ်လံယ်.

ဖဲနတ်ဘုံ. မိယံဝဲ (ဂန္ဓသုဋ္ဌေးကြီး) နေသ်ဝဲသဲထီလံသ်လဒ်တနီယံနတ်.
(ဘဏ္ဍာစိုး) ဖွေဒ်ထံတ်ပျဒ်ဝဲ (ဘဏ္ဍာတိုက်) ဝိယံ.

ကစသ်သဲထီငုံ.

မေသ်ဝဲပျိဒ်စီတကွဒ်အိယံ.

ကစသ်သဲထီပသ်ပးဝဲပျိဒ်စီသေတမေသ်လံယ်.

မေမေသ်ဒေါဒ်ပျိဒ်စီအိယံတကွဒ်နတ်.

ကစသ်သဲထီဖုဖိပးပျိဒ်စီမေသ်ဝဲလံယ်. ပျိဒ်ဝီယံအဒ်ဝဲဒတ်လံယ်.

(ဂန္ဓ) သဲထီနေတ်. ကွသ်ဝဲပျိဒ်စီတကွဒ်ဝီယံ.

(ဘဏ္ဍာစိုး) ဇံ.

ဒေဒ်လဲတ်မံယ်.

ဖီဖုမိုသ်ပသ်သေတ်နေတ်.

မေသ်ဝဲပျိဒ်စီတကွဒ်. ဘတ်လဲတ်တကေယံစောလ်ဝဲလံတ်.

ကစသ်သဲထီဇံ.

လုံနံသ်တဃတ်မတဂယ်မဒ်. ကေယံစောလ်ပျိဒ်စီတကဲတနေသ်ဝဲမံယ်.
သတ္တဝယ်သေတ်နေတ်. မေသ်ဝဲနံသ်စသ်မယ်ပလ်. ဘူတ်ကယ်ဒဲဘဒ်ကယ်လံယ်
ကေယံစောလ်သေဝဲလံတ်မံယ်.

(ဂန္ဓ)သဲထီ. ဆိုမိုတ်စံတ်ထီဝဲ.

ယဲဖီဖုမိုသ်ပသ်သေတ်နေတ်. ပံညာရှယ်ဝဲဃို.

ပကိုပလ်ပျိဒ်စီဝီယံ. ဘတ်ပလ်တံသ်ကေယံခံလံဝဲလံယ်.

ယဲနေတ်ပျိဒ်စီတကွဒ်. ခဲကောလ်တဃတ်ဂံသ်. ပလံသ်ကကေယံစောလ်
ဝဲဒတ်.

ဆိုမိုတ်ဝဲဒေဒ်နေတ်လံယ်.

တကလံသ်တတ်အံတ်မေယံပွဲ

ဆိုမိုတ်ဒေဒ်နေတ်ဝီယံဘွံ.

(ဂန္ဓ) သဲထီနေတ်. တကလံသ်တတ်လုသ်ထီခါ. တကလံသ်တသ်လုသ်ထီဒါ.
တကလံသ်ဘတ်. ဆိတ်နံယံပလေယံ. တကလံသ်တတ်လံခံ. တကလံသ်တတ်နံတ်
တးယံ. တကလံသ်တတ်နံတ်ဒိုကွလ်. ခဲလးသ်မယ်ဝဲဝီယံဒေါဒ်. တကလံသ်တသ်
အံတ်မေယံခါတဖူးတ်. ဆံထွိတ်ဖါကိုဂံယံ. ကတလံသ်တတ်ပတေပံဒ်. မးတေပလ်
ဝဲလံယ်.

ဝီယံဘွံ. ကောဒ်နီယံဒဲဒ်. ဂံယံခံအံတ်ဂံသ်. တတ်တမးပွေယံ. မုသ်ဟာအံတ်
ဂံသ်. တတ်တမးပွေယံ. ကတံယံရဲသ်ကွဲယံမယ်ဝဲလံယ်.

မေလုံလာပွဲယံနီယံ. ဟေတ်ဝဲတိုသ်တကလံသ်. မးရဲသ်ကွဲယံမယ်ဝဲလံယ်.
ဖဲတကလံသ်တတ်. အံတ်မေယံနီယံခါနေတ်. တူသ်လးသ်သဒ်တကလံသ်. မးကရိ
ကရးဃီလဒ်မယ်ဂေယံဝါဝဲဝေသ်နေတ်လံယ်.

ဟဲကွသ်ဖိုတ် (ဂန္ဓ) သဲထီအံတ်မေယ်ကောဒ်ဂယ်ဒဲဒ်.

မးဟဒ်လဲဒ်ကျယ်ညယ်ဝဲဒံတဝေသ်လံယ်.

ပွယ်ဖုညာ. ဟီထံတ်တဂယ်ကစသ်ဆိတ်နံယ်လံသ်ဝီယ်. ဟဲကွသ်ဖိုတ်ဝဲလံယ်.

တောသာတဂယ်

ဟဘျံခါနေတ်ဒေါဒ်.

အိုတ်လုံတဝံဖိုတဖူးတ်. တောသာတဂယ်နေတ်.

သေတ်. သေတ်မုတ်စဒ်ထံတ်. ကဆာအံတ်ဂံသ်. ဟဲထံတ်လုံဝေသ်ပူယ်အိုတ်
ဝဲလုံဝိုယ်မံတ်ခွါတဂယ်ဟီတ်လံယ်.

ဖဲအဝဲတုယ်ဝေသ်ပူယ်တနီယ်နေတ်လံယ်. တဲဒ်ဆဲဒ်လောလ်သဒ်.

ဒးဒ် (ဂန္ဓ) သဲထီအံတ်မေယ်ပွဲနေတ်လံယ်. ဝေသ်ပူယ်ဝိုယ်မံတ်နေတ်. စဒ်
ဝဲဝိုယ်မံတ်တောသာလံယ်.

နယ်နေတ်. (ဂန္ဓ) သဲထီအံတ်မေယ်ပွဲ. ဃီလဒ်ထီဆဒ်ဂေယ်ဝဲထဲလဲတ်.

နထီတ်ဖူဝဲဒတ်ဇေယ်.

ဝိုယ်မံတ်ခွါဇံ.

တဘျံမဒ်တထီတ်ဖူဝဲမံယ်.

မေဒေဒ်နေတ်. ဟဲဇံယ်ပလဲယ်ကွသ်မံယ်. တဲဝီယ်လဲယ်ကွဲဝဲလံယ်.

ကညံဖုညာသေတ်.

ကတေလ်ကဝီမယ်သဒ်ကွသ်ဖိုတ်ဝဲပြဒ်ပြဒ်လံယ်.

တောသာနေတ်.

နးဘတ်ဝဲ (ဂန္ဓ) မေယ်တသူပလုသ်နေတ်ဘျံ.

ဝိုယ်မံတ်ခွါဇံ.

ယဝိုတ်အံတ်သဒ်ဝဲ (ဂန္ဓ) သဲထီမေယ်နေတ်ရဒ်ဒိုတ်မဒ်လံယ်.

ဝိုယ်မံတ်ဇံ.

မေယ်ဝဲနေတ်. အံတ်တဂေယ်. တမေသ်လုံနေသ်ကညံဝဲဒတ်မံယ်.

ဝိုယ်မံတ်ခွါဇံ.

ယမေတအံတ်ဘတ်မေယ်ဝဲနေတ်. တမေသ်လုံယသဒ်ကမူဝဲလးယ်မံယ်တဲဃို.

ဝေသ်ပူယ်ဝိုယ်မံတ်ခွါနေတ်.

တဲကြံတာဝဲ. တောသာဝိုယ်မံတ်ခွါမျိုမျိုတနေသ်လးယ်ဝဲဘျံ.

ကစသ်သဲထီဇုံ.

ယဘာစိုဝဲကစသ်သဲထီလံယ်. အိုတ်လုံတသ်ဃးယံသးဘုံထီဆဒ်.

ကောဒ်ဖွဒ်ဖဒ်ဒိုတ်တဲစိုဝဲလံယ်.

ကောဒ်ဖွဒ်တဲကလုသ်သံတ် (ဂန္ဓ) သဲထီဟူဘတ်ဝဲဘုံ.

မတဂယ်လဲတ်. စဒ်ဝဲလံယ်.

ကစသ်သဲထီဇုံ.

ယယ်လံတ်မံယ်.

ဂေသ်ကျိယ်အိုတ်ဒေဒ်ဝဲမဒုလဲတ်.

ကစသ်သဲထီဇုံ.

ယဝိုယ်မံတ်ခွါ. တောသာ. တဂယ်အီယ်.

မိုတ်အံတ်သဒ်ဝဲ. ကစသ်သဲထီမေယ်. တစဲဒ်ဖိုရဒ်မဒ်လံယ်. အဲတ်ဒေါဒ်န
ဟေတ်နေမေယ်တစဲဒ်ဖိုမံယ်.

ယဟေတ်တကဲလံယ်. တဲဘုံ.

ဝေသ်ပူယ်ဝိုယ်မံတ်ခွါ. တဲ. တောသာဝိုယ်မံတ်နေတ်.

ဝိုယ်မံတ်ခွါဇုံ.

နဟူဝဲတမေသ်ယယ်.

ယဟူဝဲသေတ်မေသ်နသ်ကေ.

ယမေတအံတ်ဘတ်. မေယ်ဝဲနေတ်ဒု. ယသဒ်မူတအိုတ်ဘတ်လးယ်ဝဲမံယ်.

တဘုံဒေါဒ်. ဝေသ်ပူယ်ဝိုယ်မံတ်ခွါနေတ်.

တဲဖှာကောဒ်ဖွဒ်ပျဒ်ဝဲ (ဂန္ဓ) သဲထီဒေါဒ်လံယ်.

ကစသ်သဲထီဇုံ.

ပွယ်ဝဲအီယ်. မေတအံတ်ဘတ်. ကစသ်သဲထီမေယ်ဒု. ကဘတ်သီဝဲလံယ်.
ကဲတ်နေကေယ်. ပွယ်အီယ်သဒ်မူမံယ်.

နဝဲဇုံ.

မေယ်ဝဲအီယ်. တတ်တပံသ်သေတ်မေသ်ဝဲ. တတ်ဒီပံသ်သးပံသ်သေတ်
မေသ်ဝဲ. လုံဃေတးမေဘတ်ဟေတ်နေတ်. မေသ်ယကအံတ်ကေယ်ဝဲမဒုလဲတ်.

ကစသ်သဲထီဇုံ.

ပွယ်ဝဲအီယ်. မေတနေသ်ဘတ်မေယ်ဝဲနေတ်. ကဘတ်သီဝဲလံယ်.

ကဲတ်နေကေယ်. ပွယ်ဝဲနေတ်. သဒ်မူမံယ်.

နဝဲဇံ၊

ခံလံဒုယဟေတ်တကဲမံယံ၊

မေအံတ်ဘတ်၊ မေယံဝဲအိယံမဒ်၊ သဒ်ကမူနေတ်၊ သးနိတ်ဆးကတံသ်၊
ကယ်လဒ်ပဒ်လို၊ မေကဲကုသ်လုံယဟိတ်ဒု၊
မေယံဝဲအိယံကနေသ်အံတ်ဘတ်ဝဲမံယံ၊

တဘုံကအံတ်တူသ်ပွဲတ်သးနိတ်

တောသာနေတ်၊

ဟူဘတ်ဝဲ (ဂန္ဓ) သဲထီတသ်တဲဘုံ၊

ပိုယ်မံတ်ခွါဇံ၊

မေသ်ဝဲသဲထီတဲအတးလံယံ၊ လုံအဝဲဟိတ်သးနိတ်ယဲကကဲကုသ်ဝဲလံယံ၊
တကေယ်လးယံဝဲ၊ ဖိုမာအိုတ်၊ နံလ်မယ်တသ်ဖဲ (ဂန္ဓ) သဲထီဟိတ်နေတ်လံယံ၊
တောသာနေတ်၊

ကွဲဒ်စးဒ်ဝဲ၊ တသ်မယ်ရဒ်မဒ်၊ လုံဟိတ်ပူယ်မေသ်ဂေယ်ဂေယ်၊ လုံပွသ်ကွာ
မေသ်ဂေယ်ဂေယ်၊ မုသ်ဆာမေသ်ဂေယ်ဂေယ်၊ မုသ်ဟာမေသ်ဂေယ်ဂေယ်၊
ကြးဒ်ဘတ်မယ်ဖုညာ၊ လိုတ်တဲတအိုတ်၊ ကူလးဒးဒ်ပွဲယ်၊ မယ်ပလိဝီယံဝဲ၊ ခဲလးသ်
မေသ်လံယံ၊

ခုဝေသ်ဖိုဖုညာ၊ ကောဒ်ငံယ်ပီယံလုံ (ဘတ္တဘတိက)

တဘုံကအံတ်မေယံဂံသ်၊ တူသ်ပွဲတ်သဒ်ပွယ်၊ ကောဒ်သိတ်ညာဝဲဒတ်လံယံ
နေတ်မံယံ၊

သးနိတ်ပွဲယ်၊ ထံတ်ဘဒ်ဝဲဒတ်လီ၊

ပွယ်အိုတ်သဲထီခံတ်ထေဒ် (လူယုံတော်) နေတ်သုဒ်ဘိုဒ်သဒ်လုံ၊ သဲထီအိုတ်
ဝီယံ၊

ကစသ်သဲထီဇံ၊

မိုတ်အံတ်ဘတ်သဒ်၊ ကစသ်မေယံမေသ်ဝဲ (တောသား) ဖိုနေတ်၊

မယ်တသ်သးနိတ်ပွဲယ်ထံတ်ဘဒ်လီ၊

ပွယ်ဝဲနေတ်၊

မေသ်မယ်ဘတ်ကံတသ်မယ်၊ လးပွဲယ်မယ်ဝီယံဝဲဒတ်လီ၊

သးနိတ်ထီဆဒ်၊ မယ်တသ်မယ်ခါ၊

အမူဒ်ကေဒ်စဒ်. တမိယ်တမျိုမဒ်. ဟဒ်ဂံယ်ပျဲဒ်ကွဲဒ်. လံယ်သုဒ်တအိုတ်နံ
ဘုံတဲပျဲဒ်လံယ်.

သဲထီဖဒ်ဒိုတ်နေတ်.

ဟေတ်ဝဲ. (လူယုံတော်) အပ္ပယ်.

နံသ်စသ်ဂံသ်. ဂံယ်မုသ်ဟာ. တိုသ်အသပျယ်ခီမး.တောသာဂံသ်. ဂံယ်ခံ
တမးဟေတ်ဝဲသးမးဝီယ်.

ဖဲတနီယ်ညာအီယ်.

ခေပ္ပယ်အဂံသ်. ပလံသ်အစံဒ်ရှံဒ်. ကယဲသ်အိုတ်ဝဲခဲလးသ်.

မယ်နေ. တောသာဂံသ်နေတ်လုံလးပွဲယ်ကောဒ်မိယ်ဒဲဒ်တဲဝီယ်.

ပလံတံသ်ဝဲမိယ် (စိန္တ ှာမဏိ) အမာတဂယ်လံယ်. အိုတ်တံသ်အဂယ်ခဲလးသ်
ဖုညာသုဝဲသေတ်တနီတ်ညာအီယ်.

ဝဒ်ဃးလ်ခဒ်စာ. တောသာ. ခဲလးသ်ကောဒ်ဂယ်ဒဲဒ်ဇံယ်. တဲနဲတ်ပျဲဒ်ဝီယ်.
ခဲလးသ်ဝဲစီစေယ်ချာသယ်နေတ်. ဟေတ်အဒ်ဝဲလံယ်.

ခါနာကျိကျယ်ဝဲအံတ်မေယ်ပွဲ

တောသာပေါလ်ခွါနေတ်.

ဒေဒ်ဝဲ (ဂန္ဓ) သဲထီမယ်ဝဲအတး. အံလုသ်ကလံနးမူထီ. ဆီဃုဖူးတ်ဝီယ်.
ကူထံတ်ဝဲ. သဲထီကူကယ်. ဆိတ်နံယ်ဝဲလုံ. သဲထီပလေယ်ဒိုတ်နေတ်လံယ်. သဲထီခံ.
မးပ္ပယ်. ဟဒ်လဲဒ်ကျေယ်ညယ်ဝဲလုံဝေသ်ပူယ်နေတ်လံယ်.

မိယ်လုံ (ဘတ္တဘတိက) တောသာနေတ်.

တူသ်ကုသ်သဒ်လုံ (ဂန္ဓ) သဲထီအိုတ်. သးနီတ်ဝီယ်. လုံ (ဂန္ဓ) သဲထီအံတ်
မေယ်ပွဲနေသ်အံတ်ဘတ်ဝဲလံယ်.

မေယ်ဝဲ (ဘတ္တဘတိက) တောသာအံတ်မေယ်ပွဲ. သုဟဲကွသ်ဖိုတ်ကောဒ်ဂယ်
ဒဲဒ်လံယ်.

ကမူးသ်ဖုညာ.

ကဲတုယ်ကွသ်ဖိုတ်ဝဲဒတ်. သံတ်ဘတ်ဂံသ်. ကလလ်ဘးတ်ဘဲ.စိယ်ကာဝဲဂေယ်
မဒ်လံယ်.

ကတ်ချေယ်သဲယ်မုတ်ဖုညာ. နေတ်.

ဝဒ်တရေဒ်ဃးယ်ဂးယ်ကဝံယ်ဃလ် (ဘတ္တဘတိက) လံယ်.

(ဘတ္တဘတိက) မဲလ်ညာဒါပျေတ်ရဲသ်ကွဲယ်. ကောဒ်မိယ်ဒဲဒ်မယ်ပလ်ဝဲ
မေယ်ပွဲနေတ်. မေသ်လံယ်ဆံဒိုတ်. မိုတ်အံတ်မယ်သဒ်ဂေယ်ဝဲမေသ်လံယ်.

(ဘတ္တဘတိက) နေတ်ကအံတ်မေယ်သေဝဲစုလံယ်.

ဖဲနေတ်ခါ. လုံ (ဂန္ဓမာဒန) ကစးသ်အိုတ်ဝဲ (ပစ္စေကဗုဒ္ဓါ) တပါနေတ်.

နံလ်လံယ်. (နိရောဓသမာပတ်) န္ဓိသံပွဲယ်ဂဲယ်ထံတ်ဝဲခါ.

ကဘတ်လဲယ်ဒေါဒ်မေယ်ခိုတ်လုံ. မဒုတသ်လံသ်လဲတ်. စံတ်ထီကွသ်ဝဲနေတ်.
ထီတ်လံယ်ဝဲ (ဘတ္တဘတိက) အံတ်မေယ်ပွဲနေတ်လံယ်.

မေသ်ပေါလ်ခွါနေတ်.

တူသ်ကဲကုသ်ဝဲသဒ်. သးနိတ်ဝီယ်မဒ်. နေသ်အံတ်ဘတ်ဝဲ. မေယ်ပွဲအီယ်လံယ်.
ဒေဒ်လဲတ်မံယ်.

မေသ်ဝဲပေါလ်ခွါနေတ်.

သတယ်တရာအိုတ်ယေ. တအိုတ်ယေ. စံတ်ထီကွသ်ဒေါဒ်.

သီတ်ညာဝဲ. သတယ်တရာအိုတ်ထီဆဒ်. ကွသ်ထဒ်ဒေါဒ်.

ပွယ်ဘတ်တနံယ်. သတယ်တရာအိုတ်သေတ်. မေသ်မယ်ဘူတ်ကဲတကဲ.
အိုတ်ဝဲဒေဒ်.

ဒေဒ်လဲတ်မံယ်.

ပေါလ်ခွါနေတ်.

မယ်ဘူတ်ယယ်ကဲတကဲစံတ်ထီကွသ်လံယ်ဒေါဒ်ဘွံ.

မေသ်ပေါလ်ခွါနေတ်.

မယ်ဘူတ်ကဲဝဲမံယ်.

မယ်ဘူတ်ဘတ်ဝဲယယ်. ဒေဒ်နေတ်မေယ်ယို.

ဒိုတ်ထံရဒ်မဒ်. စီစေယ်ချာသယ်တကွဒ်. ကနေသ်ဘတ်ဝဲ. သီတ်ညာထီတ်
ဖှာလံယ်. ထံတ်မူဒ်လုံကမူးသ်သေတ်ကွာ. ဟဲကညဒ်ဝီယ်တဘွံ.

ဆးထးတ်ဝဲဖဲ (ဘတ္တဘတိက) မဲလ်ညာကံတ်နေတ်လံယ်.

မယ်ဘူတ်လံယ် (ရှင်ပစ္စေကဗုဒ္ဓါ) မေယ်ခိုတ်

(ဘတ္တဘတိက) နေတ်.

ထီတ်ဝဲ (ရှင်ပစ္စေကဗုဒ္ဓါ) ဟဲဆးထးတ်နေတ်. ဆိုမိုတ်ဝဲလံယ်.

ယယ်အီယ်နေတ်. လုံညာစိုယ်ဃတ်ဒတ်ခါ.

ပွယ်ကြံသ်တသ်ကစသ်သေတ်. တဟေတ်မယ်ဘူတ်ဘာပလ်ဘတ်ဝဲဃို. ဘူတ်ခီသတ်တအိုတ်ဝဲနေတ်. ကအံတ်မေယ်တဟုံဒ်ဂံသ်. လုံပွယ်ဟိတ်သးနိတ်. ကဲကုသ်ဘတ်အိုတ်ဝဲလံယ်.

ခါအီယ်. နေသ်ပလ်မေယ်တကွဒ်အီယ်. မေအံတ်ဝဲနေတ်. ယဂံသ်တနီယ် လံယ်. ကနေသ်ဘျဲဒ်ဝဲ. မေမယ်ဘူတ်ဝဲကစသ်ဒိုတ်နေတ်.

စိုယ်ဃတ်အာမဒ်. ပဝဒ်ဆးကတံသ်ကဒ်လဒ်ပဒ်လို. လုံယဂံသ်ဘျဲဒ်ဖိုတ် ကဒိုတ်. ယယ်. ကမယ်ဘူတ်လံယ်ဝဲ. ကစသ်ဒိုတ်လံတ်မံယ်. ဆိုမိုတ်ဝီယ်.

(ဘတ္တဘတိက) နေတ်.

မေသ်သးနိတ်ကဲကုသ်မဒ်နေသ်ဝဲမေယ်ဒိုတ်လးသ်ပွဲ. တမံမဒ်တအံတ်လးယ်ဝဲ. နံသ်စသ်ကိုယ်တဲယ်. ဟီထံတ်မေယ်ဒိုတ်. သုဒ်ဘိုဒ်သဒ်လုံ (ရှင်ပစ္စေကဗုဒ္ဓါ) အိုတ်. ဟေတ်ပလ်ပွယ်တဂယ်. မေယ်ဒိုတ်ခွဲဒ်တပနလ်ဖိုဝီယ်. ဒးဒ်ဘတ်တိုယဲသ် မျိုဘာလံယ်ကစသ်ဒိုတ်ဝီယ်. ဒးဒ်စုစေတ်ဟီနေကဒါဝဲမေယ်ဒိုတ်ခွဲဒ်. ဖံတ်လုံ စွဲတပယ်မယ်ဘူတ်လံယ်ဝဲ (ရှင်ပစ္စေကဗုဒ္ဓါ) တဖျံသ်ပူယ်လံယ်. နေသ်ဖဒ် ဖံဘွံ (ရှင်ပစ္စေကဗုဒ္ဓါ) နေတ်ပေဒ်တီသ်တဖျံသ်ဒိုတ်ဒးဒ်စုလံယ်.

(ဘတ္တဘတိက) ခံ.

ကူသ်စကသ်ဒိုတ်ဇုံ.

မေသ်ဝဲမေယ်ဒိုတ်အီယ်. ယးအံတ်တဂယ်ဂံသ်မေသ်လံယ်. ဒီဂယ်ဂံသ်နံယ် ဖဒ်အံတ်တကြးဒ်ဝဲမံယ်ကစသ်.

ကစသ်ပွဲသ်ဂံသ်. ဖဲဒတ်တဃတ်. ပလံသ်ချီမျှဒ်ဒတ်တဂေယ်. လုံခီသယ် သယ်စိုယ်ဃတ်အာဒတ်ပဝဒ်ဂံသ်. ဆိုမိုတ်ကွသ်စိုနေဝီယ်. ချီမေုဒ်နေကေယ်မေသ် လံယ်ကစသ်. တပလ်အိုတ်တံသ်ခဲလးသ်ဘူတ်ဂံသ်. တူသ်လောလ်လူယ်ခယ်နေ လသ်ကစသ်ဒိုတ်ဇုံ. ရှံဒ်ထံတ်ဝဲလံယ်.

တိုသ်နံတ်. နံသ်စသ်ဂံသ်. တစဲဒ်တပလ်ထံ. ပွဲကရှုတ်ဒတ်. မယ်ဘူတ် ဘတ်ဝဲတသ်ဘူတ်နေတ်. နေသ်အကျိုမျှဒ်ဒိုတ်အိုတ်ဒတ် (ဓမ္မပဒအဋ္ဌကထာ) တရတ်သေတ်တဲဝဲလံယ်.

(ဘတ္တဘတိက) နေတ်. မယ်ဘူတ်လံယ်မေယ်ဒိုတ်ဝီယ်ဘွံ. ဒးဒ်ဘတ်တို ယဲသ်မျို. ဘာလံယ်ကဒါဝဲ. (အရှင်ပစ္စေကဗုဒ္ဓါ) ဝီယ်.

ကူသ်ကစသ်ဒိုတ်ဇုံ.

ကစသ်ပွဲသ်နေတ်.

မေသ်ဝဲမေယံတဟုံဒ်ဂံသ်လုံပွယ်ဟိတ်သးနိတ်ကဲကုသ်ဘတ်တူသ်ဖွံတ်နဒ်
တုယံဘတ်ဝဲလံယံ. မေသ်တနိယံညာ. ဘူတ်ဘာဘတ်ဝဲ. စိုကမံယံယို. ကစသ်ပွဲသ်.
ကဲထံတ်ဘတ်. ခဲလးသ်ဒတ်ကောဒ်ဃတ်ဒဲဒ်. စုကဝဲယံပျိဒ်စီ. ပေါဒ်ရဒ်လးပွဲယံ.
ဘတ်လသ်တကေယံ. ဒေဒ်ကစသ်သိတ်ညာတရာသေတ်နသ်ကေ.

ကစသ်ပွဲသ်နေတ်. သိတ်ညာဘတ်လသ်တကေယံကစသ်ငဲ့.
တကတ်ငဲ့.

လုံနဃေတးလးပွဲယံဘတ်လသ်တကေယံ. တဲဝီယံဒးဒ်ဖဲလလ်ကယ်ထယ်
မယ်သဒ်အနုဒ်မောဒ်နယ်ပျုဒ်နေဝဲလံယံ.

ဣစ္ဆိတံ ပတ္တိတံ တုယံ၊
ဓိပ္ပ မေဝ သမိဇ္ဈတု။
သဗ္ဗေ ပုရေန္တု သင်္ကပ္ပ၊
စန္ဒော ပန္နရသော ယထာ။

အခဲလုံပကညံ ... လုံလိုတ်ဘတ်ဃေဒတ်ဝဲ. ဝိဒ်ထူဒ်တကွဒ်. နဝဲတကတ်.
ဖွဲတ်ခွေလးပွဲယံနေသ်ဘတ်လသ်တကေယံ. တဆီယဲသ်သံ.
ဃံဃုကရိတ်ဒိတ်စွာ. ဒေဒ်လာအဒိုသောဒ်. ဂေယံဝါတသ်
ပညိတ်. လိုတ်ဒတ်တကွဒ်. လးပွဲယံမယ်သဒ်အိုတ်လသ်
တကေယံ.

ဣစ္ဆိတံ ပတ္တိတံ တုယံ၊
ဓိပ္ပ မေဝ သမိဇ္ဈတု။
သဗ္ဗေ ပုရေန္တု သင်္ကပ္ပ၊
မဏိဇောတရသော ယထာ။

အခဲလုံပကညံ ... လုံလိုတ်ဘတ်. ဃေဒတ်ဝဲဝိဒ်ထူဒ်တကွဒ်. နဝဲဖွဲတ်ခွေလး
ပွဲယံနေဘတ်လသ်တကေယံ. လိုတ်တးဟေတ်ကဲမေသ်ဝဲ
ဒေဒ်. မဏိဒ်ဇောတဒ်လးသ်ပတယျာသောဒ်. ဂေယံဝါ
လိုတ်တသ်ပညိတ်တးလးပွဲယံနေလသ်တကေယံ.

(အရှင်ပစ္စေကဗုဒ္ဓါ) နေတ်အနုဒ်မောနယ်ပျုဒ်နေဝီယံဘုံ. မေသ်ဝဲပွယ်ကမူးသ်
ခဲလးသ်တကွဒ်အီယံ. တုယံပးသ်လုံ (ဂန္ဓမာဒန) ကစးသ်ခိုတ်အိုတ်. ကွသ်ယယ်
ထိတ်စွာစိုထွေ. အိုတ်ဝဲဒတ်လသ်တကေယံ. ထေတ်ထယ်ပျုဒ်ဝီယံထံတ်လုံမူဒ်
တသ်ဖဒ်ဖဲကညဒ်ဝဲဒတ်လံယံ. ကမူးသ်ဖုညာ.

ကညဒိဝံ (အရှင်ပစ္စေကဗုဒ္ဓါ) ကွသ်စိုထွဲဘာတဘွဲကဲထံတ်ဝဲခဲလးသ်မေသ်လံယ်.

(အရှင်ပစ္စေကဗုဒ္ဓါ) နေတ်.

တုယ်လုံ (ဂန္ဓမာဒန) ကစးသ်ဒံခိုတ်ဘွံ.

ဟာကေယ်ဒေါဒ်နေသ်မေသ်ခိုတ်ခဲလးသ် (ပစ္စေကဗုဒ္ဓါ) ယဲသ်ကယယ်. နံဖဒ်ကပးလးပွဲယ်ဘွံဝဲခဲလးသ်ကောဒ်ပါဒဲဒ်မေသ်လံယ်.

တိုသ်နတ် ... မေသ်ခိုတ်တစဲဒ်ဖိုနေတ် (ပစ္စေကဗုဒ္ဓါ) ယဲသ်ကယယ်
မယ်သဒ်. ကပးကလးပွဲယ်ဝဲဒေဒ်လဲတ်. ဆိုမိုတ်ဆေဒ်ဘတ်
ဝဲတဂေယ်မံယ်. တကြးဒ်ဆိုမိုတ်အိုတ်ထဲဒ်ဘတ်ဝဲ.
(အစိန္တေ ယျ) လွီသ်ပါအိုတ်ဝဲဒတ်ကွာဖဲလံသ်ထယ်နဒ်
ဝဲဒတ်အီယ်နေတ်မေသ် (ပစ္စေကဗုဒ္ဓါဝိသယ) တကြးဒ်
ဆိုမိုတ်ဘတ်ပေသ်အလံသ်ထယ်နဒ်မယ်သဒ်. ဘတ်တိုသ်
နတ်ကေယ်ဒေဒ်နေတ်မေသ်လံယ်.

ဆိုမိုတ်တဂေယ်မေသ်ဝဲတသ်လွီသ်ပါနေတ်.

၁. (ဗုဒ္ဓါဝိသယ) ကစသ်ယွယ်သေတ်ပတံသ်

၂. (ဈာနဝိသယ) ဈယ်တရာသေတ်ပတံသ်

၃. (လောကဝိသယ) လောကဒ်ပတံသ်

၄. (ကမ္မဝိပါကဝိသယ) ကယ်အကျိုဟေတ်ဝဲပတံသ်သေတ်မေသ်လံယ်.

နေသ်ဝဲသဲထီလံသ်လဒ်ပဒ်ပံ

ကမ္မးသ်သေတ်ခဲလးသ်ဖုညာနေတ်.

(ပစ္စေကဗုဒ္ဓါအရှင်မြတ်) သေတ်အံတ်နံယ်ခွဲဖဒ်. မယ်ဘူတ်ထဒ်မေသ်ခိုတ်
အိုတ်ထီတ်ဖွာဘတ်ဝဲနေတ်. သဒ်ဖွိုမုံသ်ဃီစံရိုထီဆဒ်မယ်သဒ်. တသ်ဆိုတ်ဂေယ်
ဒံကထိုဖျိုကဲထံတ်ဝဲလံယ်. ဒေဒ်ဝဲလံသ်ဆိုတ်ဂေယ်တဲဝဲ. ကလလ်သုဒ်သဲ. သထုံဒ်
ပြဒ်ဝဲဟူဘတ်ဘွံ (ဂန္ဓ) သဲထီဆိုမိုတ်ထံတ်ဝဲ.

မေသ်ကလလ်သုဒ်သဲ. သထုံဒ်ပြဒ်ဝဲခဲလးသ်မယ်သဒ်တကွဒ်.

မေသ်တဟုံဒ်ဃိုဒတ်. ဘတ်တူသ်ကုသ်သဒ်သးနီတ်မေသ်ဝဲ (ဘတ္တဘတိက)
တောသာနေတ်. မေသ်ယဟေတ်လံယ်ဇံယ်. စီစေယ်ချာသယ်တကွဒ်. တူသ်
ကံယ်သဒ်တကဲဝဲဃို. မေသ်လံယ်သုဒ်. ကဲဒ်ယဲဒ်ထံတ်သံတ်သကြံဒ်ကမေသ်

ဝဲလံယ်ဆိုမိုတ်ထံတ်ဘတ်ဝီယ်. ဒေဒ်သီတ်ညာဂေသ်ကျိယ်ထီဆဒ်. ပွသ်လံယ်ပွဲ
သီကွသ်ဝဲပွယ်တဂယ်လံယ်. ပွယ်လဲယ်သီကွသ်တသ်ကစသ်ဟာကေယ်ဝီယ်တဲဝဲ.
ကစသ်သဲထီဇုံ.

(ဘတ္တဘတိက) နေတ်. တူသ်လောလ်ခယ်စာ. စီစေယ်ချာသယ်. ကဲဝဲမဒ်
တကဒ်. လံယ်ဆံအမူဒ်သေတ်မဒ်. တမုံအဒ်အံဒိုတ်ဂေယ်. မယ်နေသ်ကေယ်
ဝဲဒေဒ်မေသ်လံယ်. တဲပျဒ်ဂေသ်ကျိယ်ခဲလးသ်နေတ်လံယ်.

(ဂန္ဓ) သဲထီနေတ်.

သီတ်ညာဝဲဂေသ်ကျိယ်ခဲလးသ်ဝီယ်ဘွဲ. ဒံတဂယ်သဒ်မုံသ်ဝီယ်တီဒ်. ကွးသ်
ဘးစးဝဲဇံယ်ဃို.

အံယ်...လံယ်တမုံအဒ်အံဒိုတ်အိုတ်ဝဲမံယ်.

(ဘတ္တဘတိက) နေတ်. မေသ်မယ်တကဲအမူဒ်. မယ်ပျုဒ်စူဒ်ဝဲမေသ်လံယ်.
သးနီတ်ကဲကုသ်နေသ်မေယ်. ခဲလးသ်မယ်ဘူတ်ကွေလ်ဝဲလံယ်.

ယယ်နေတ်မံယ်.

မေသ်ဝဲဆးကတံသ်ကယ်လဒ်ပဒ်လို. တမိယ်တချီဘူတ်ဖိုသေတ်မဒ်. မယ်ဘူတ်
တကဲဝဲဆိုမိုတ်ဝီယ်. ကောဒ်နေဝဲ (ဘတ္တဘတိက) နေတ်.

နဲပေါလ်ခွါဇုံ.

နယ်နေတ်. မေသ်ဒေဒ်အီယ်ဝဲဘူတ်ဘာဖုညာ. နဟေတ်မယ်ဘူတ်နေတ်.
မေသ်ဝဲလံတ်ဇေယ်.

ကစသ်သဲထီဇုံ.

မေသ်မံယ်.

နဲပေါလ်ခွါဇုံ.

ခါအီယ်. ဟီကေယ်တိုသ်တမးနေတ်ဝီယ်. လုံနမယ်ဘူတ်ဘာအဘျုဒ်ဂံသ်.
ပလံသ်ဟေတ်လံယ်. နံယ်ကဒါယယ်အမုဒ်မေသ်လံယ်.

(ဘတ္တဘတိက) နေတ်.

(ဂန္ဓ) သဲထီမးတဲတးမယ်နေဝဲလံယ်ဝီယ်ဘွဲ.

(ဂန္ဓ) သဲထီနေတ်.

နံသ်စသ်စုကဝဲယ်ပျိဒ်စီ. ဖဒ်ဖံခွဲဖဒ်ဝီယ်ဟေတ်ဝဲ (ဘတ္တဘတိက) လံယ်.
တိုသ်နံတ်လံယ်ဆံ ... (ဘတ္တဘတိက) နေတ်ယိုဒ်တယဲဒ်ချဲဒ်ချေလုံ (ဂန္ဓ)
သဲထီအိုတ်နေသ်ဝဲစုကဝဲယ်ပျိဒ်စီဖဒ်ဖံနေတ်မံယ်

မေသ်မယ်ဘူတ်ခါဒးဒ် (သမ္ပဒါတရား) လွီသ်ပါလး
ပွဲယ်လှိုနေသ်ဘတ်ဝဲမေသ်လံယ်. (သမ္ပဒါတရား)
လွီသ်ပါနော်.

- ၁. (ဝတ္ထုသမ္ပဒါ)
- ၂. (ပစ္စယသမ္ပဒါ)
- ၃. (စေတနာသမ္ပဒါ)
- ၄. (ဂုဏာတိရေကသမ္ပဒါ) မေသ်ဝဲလွီသ်ပါနော်လံယ်.
မဲတသ်လွီသ်ပါကွာ.

- ၁. (ဝတ္ထုသမ္ပဒါ) ... ဂဲယ်ထးတ် (နိရောဓသမာပတ်) မေသ်ဝဲ
သံယဟာတယ် ဒးဒ်အနယ်ကယ်မေသ်ပွယ်
ကြံသ်တသ်ကစသ်နော်ဗီယ်လုံ (ဝတ္ထု
သမ္ပဒါ) လံယ်.
- ၂. (ပစ္စယသမ္ပဒါ) ... လုံတရားဆးယုမယ်နေသ်ဝဲ. ဖွာကဲထံတ်
နေသ်မေသ်စုကဝဲယ်ပျီဒ်ဗီနော်ဗီယ်လုံ
(ပစ္စယသမ္ပဒါ) လံယ်.
- ၃. (စေတနာသမ္ပဒါ) ... လုံတဘူတ်ဒေဒ်. မဲလ်ညာခါကယ်လဒ်.
ဘူတ်ခါကယ်လဒ်. ဘူတ်ဗီယ်ကယ်လဒ်ခါ.
ဒးဒ်စေယ်တနယ်သးတံယ်သဒ်ခုကပံယ်ဆဲ
ကဲထံတ်သေဝဲ. ဒးဒ်ပံညာဖွာစေယ်တနယ်
နော်ဗီယ်ဝဲလုံ (စေတနာသမ္ပဒါ) လံယ်.
- ၄. (ဂုဏာတိရေကသမ္ပဒါ) ... ကြံသ်တသ်ကစးသ်ဂဲယ်ဆးထးတ် (နိရောဓ
သမာပတ်) ခါနော်ဗီယ်ဝဲလုံ (ဂုဏာ
တိရေကသမ္ပဒါ) လံယ်.

(ဘတ္တဘတိက) တသ်ဘူတ်နော်ဒးဒ် (သမ္ပဒါနိတရား) လွီသ်ပါလံယ်
ပလောလ်ဃူဖှောဒ်လးပွဲယ်ဝဲမေသ်လံယ်.

ဃူဖှောဒ်လးပွဲယ်ဂေသ်ကျိယ်နော်.

- ၁. ကြံသ်တသ်ကစသ်နော်. ယဟာတယ်မေသ်ဝဲလုံ (ပစ္စေကဗုဒ္ဓါ) ကဲထံတ်
မေသ်ဝဲ.
- ၂. တူသ်ကုသ်နေသ်ဝဲပျီဒ်ဗီမေသ်ယိုဒးဒ် တရားဆးနေသ်ဝဲပျီဒ်ဗီကဲထံတ်
မေသ်ဝဲ.

၃. တမယ်ဒေဒ်. မယ်ခါ. မယ်ဝီယံ. မေသံဝဲကယ်လဒ်သးပါခါစံရှိဖွာစေယ်
တနယ်ကဲဝဲ.
၄. ဂဲယံဆးထးတ် (နိရောဓသမာပတ်) လဲဒ်အူသံ (ပစ္စေကဗုဒ္ဓါ) ကဲဝဲနတ်
မေသံလံယ် (သမ္မဒါတရား) လွီသ်ပါအစိုကပံယ်ယိုမဲ့ဒ်မံဒ်ဖဲတယတ်
ညာခါအီယံဒိုတ်ထံစီစေယ်ချာသယ်ခယ်စာဘတ်ဝဲလံယ်.

ကဲထံတ်ဘတ် (ဘတ္တဘတိက) သဲထီ

ဝီယံဘွဲခါဒေါဒ်. လုံခီကယ်လဒ်နတ်. စံယ်ပယ်ဒိုတ်သေတ်နသ်ကေ. ဟူဘတ်
ဝဲ (ဘတ္တဘတိက) ဘူတ်ဘာဂေသ်နတ်. ကောဒ်နေဝီယံ. ဟေတ်တိုသ်တမး
ဟီနေဘူတ်ဘာဘျဲဒ်ဖိုတ်. သဒ်မုံသ်နေဒ်သဲဒ်အဲတ်ဒေါဒ်ဒိုတ်အိုတ်ဝဲယို. ချီမေ့ဒ်
နေဝဲ. ဒိုတ်ထံစီစေယ်ချာသယ်. သဲထီဖဒ်ဒိုတ်လံသ်လဒ်လံယ်. စဒ်ဝဲဖဲခါနတ်
ဘွဲ. ဝီယံအိုတ်ထံဝဲလုံ (ဘတ္တဘတိက) သဲထီဖဒ်ဒိုတ်လံယ်.

(ဘတ္တဘတိက) သဲထီဖဒ်ဒိုတ်နတ်ဒးဒ် (ဂန္ဓ) သဲထီကဲထံတ်ပိုယ်မံတ်တိုယ်
သကောဒ်အိုတ်ဆိုအံတ်အံယုလ်တပူယ်သံဖဲသဒ်ဘိုထံကးဝဲဒတ်အိုတ်ဘတ်ဝီယံ
တုယ်လုံသီဘွဲ. အီတဝံနဒ်ကံသ်ကတးကဲထံတ်ဝဲလံယ်.

ဗျိဒ်စိုဒ်ပယ်ကဲသဒ် (သုခက္ခမာရ) သတို့ဒ်သာပေါလ်ခွါပို့

မေသံဝဲ (ဘတ္တဘတိက) နတ်.

ကစသ်ယွယ်. တဆူယံဘးတ်စးယံဆးကတံသ်ကယ်လဒ်ပဒ်လို. ကဲထံတ်နဒ်.
စီစေယ်ချာသယ်ခယ်စာဘတ်ဝဲ. တုယ်လုံကောတမဒ်ကစသ်ယွယ်ဖဲဖဒ်ပွေဒ်
ထံတ်ဘွဲ.

လုံသယ်ဂူတ္တိဒ်ကံသ် (အရှင်သာရိပုတ္တရာ) အလိုဒ်အကျေတကတ်ဟီတ်.
ဝတ်နံလ်ဟံဒ် (ပဋိသန္ဓေ) အိုတ်ဝဲဒတ်လံယ်.

အမိုသ်နတ်. ဟံဒ်သဒ်အိုတ်နံတ်ထံတ်ဘတ်သဒ်ဘွဲ. တသ်လိုတ်အိုတ်ဟဲ
ကဲထံတ်လံယ်ယယ်နတ် (အရှင်သာရိပုတ္တရာမထေရ်မြတ်) ဒးဒ်သံကမ္မးသ်ယဲသ်
ကယယ်ဝီယံလုံ (သတရသဘောဇဉ်) မယ်ဘူတ်ဝဲ. ကူကယ်ထံတ်သေဒ်ခံဒ်ဆို
ကူကယ်. အိုတ်လုံသံကမ္မးသ်သေတ်ဃးယံထေဒ်. ဒးဒ်ထူခွဲဒ်ဖိုဆိတ်နံယ်ဘွဲ.

သံကမ္မုးသ်သေတ်. ကပးအိုတ်တံသ်ပလံသ်မေအံတ်ဘတ်ဒု. ဂေယံဝဲမေသ်လံယံ. လိုတ်ဒိုတ်အိုတ်ဟဲကဲထံတ်ဝဲဒေဒ်နေတ်လံယံ.

လုံဟဲကဲထံတ်တသ်လိုတ်အိုတ်နေတ်. တဲပျဒ်ဝယ်ဒးဒ်မိုသ်ပသ်ဆွယ်မျိုဒေါဒ် မိုတ်ပသ်ဆွယ်မျိုသေတ်ခံ.

ဝဲသေတ်ဖိုမုတ်...ကြးဒ်ဒးဒ်တရာ. တသ်လိုတ်ဟဲဖှာမေသ်လံယံ. သဒ်ခုမုံသ် မဒ်ကဲထံတ်ဝဲဒတ်. တမံသ်ပေဒ်ဝဲ (အရှင်သာရိပုတ္တရာ မထေရ်မြတ်) ဒးဒ် သံကမ္မုးသ်ယဲသ်ကယယ်ဝီယံ. မယ်ဘူတ်ဝဲ (သတရသဘောဇဉ်) မေယံခိုတ်လံယံ ဟံဒ်သဒ်အိုတ်မုတ်ဖိုနေတ်.

ကူကယ်ထံတ်သေဒ်ခံဒ်ဆို. တဘေတ်ဒေါဒ်ကယ်လုံလိုယ်ဝီယံ. သံကမ္မုးသ် သေတ်ဃးယံထေဒ်ဆိတ်နံယံဝဲ. ဖဲသံကမ္မုးသ်ကပးအိုတ်တံသ်. အံတ်ဝဲဒတ်လံယံ အံတ်ဝီယံဘွံ. တသ်လိုတ်ဘတ်ဘွာလံယံမသ်ဝဲလံယံ. ဝီယံဘွံ. ဖဲတအိုတ်ဖွဲတ် ဒေဒ်ဝဲဆးကတံသ်တယေလ်တမံသ်. ကယ်လဒ်ခါနေတ်မေသ်ဂေယံဂေယံ. လုံအိုတ်ဖွဲတ်ဝီယံဒေါဒ်နေတ်မေသ်ဂေယံဂေယံ. မယ်ဝဲ (မင်္ဂလာ) မုသ်နီယံခါ နေတ်မေသ်ဂေယံဂေယံ (အရှင်သာရိပုတ္တရာမထေရ်မြတ်) စဒ်ထံတ်ဒးဒ်သံ ကမ္မုးသ်. ယဲသ်ကယယ်. ဒေဒ်လုံညာအတး. တမံသ်ပေဒ်မယ်ဘူတ်ဝဲလံယံ. ယုသ် ကောဒ်နေဝဲအမိယံတနီယံနေတ်. တမံသ်ပေဒ် (မထေရ်) ကစသ်. မယ်ဘူတ် မေယံခိုတ်လိုတ်အိုတ်ပျုဒ်စူဒ်ခဲလးသ်ဝီယံ. ပတီရုံဒ်ဝဲ (အရှင်သာရိပုတ္တရာ မထေရ် မြတ်) နေတ်.

ကစသ်ဇုံ.

သဒ်ကညံဟေတ်လံယံနေ. ဖိုသတ် (သိက္ခာပုဒ်) မံယံကစသ် ရုံဒ်ထံတ်ဝဲ လံယံ.

ဖိုသတ်ဝဲအီယံ. မိယံအိုတ်ဒေဒ်လဲတ်.

ကစသ်ဇုံ.

စဒ်ထံတ်လုံနံတ်ထံတ်. ဖိုသတ်ဝဲအီယံခါ.

ဖဲဟိတ်ပူယံတမိယံတမျို. တိုဖွဲတ်နဒ်တကွဒ်. မယ်သဒ်တအိုတ်ဝဲမံယံကစသ် ယိုမံယံ. ကစသ်ပွဲသ်သေတ်ဖိုခွါနေတ်. (သုခကုမာရ) မိယံကအိုတ်ဒတ်ဝဲ. ဒေဒ် နေတ်လံတ်မံယံကစသ်.

(အရှင်သာရိပုတ္တရာမထေရ်မြတ်) နေတ်.

ဟိနေ (သုခကုမာရ) အဓိယံဝိယံ. သဒ္ဓိကညံယံဟေတိနေဝဲ (သိက္ခာပုဒ်) လံယံ. စဒိထံတိလုအိုတ်ဖွဲတိဝိယံခါ.

လုအဓိသိသဒ္ဓိဟဲမဲကဲထံတိပလဲဝဲနေတ်.

ယဖိခွါတဂယ်. ဖဲဒတ်လိုတ်အိုတ်. ယတပဲလ်နဲဘဲလံယံ.

လုသဒ္ဓိပူယံဒွဲ. အိုတ်ဆိုမိုတ်ပလဲဝဲဒတ်ဒေဒိနေတ်လံယံ.

(သုခကုမာရ) ပေါလ်ခွါပိုကဲတပွဲ

(သုခကုမာရ) ပေါလ်ခွါဖိုနေတ်. တုယ်လုသဒ္ဓိနိတ်အိုတ်ဝဲနွီနိတ်ခါဘဲ.

မိုပါသေတ်ငဲ့.

ဖိုခွါနေတ်လုကစသ် (အရှင်သာရိပုတ္တရာမထေရ်မြတ်) အိုတ်နေတ်.

မိုတ်ကဲသဒ္ဓိဝဲတပွဲနဲသ်လံယံဃေဝဲအခွေဒ်လံယံ.

ဖိုအဲတ်ငဲ့.

မိုပသ်သေတ်နေတ်.

လုဖိုအဲတ်. တသ်လိုတ်တးတဘဲမဒ်တပွဲထး. မယ်ဟဒ်ဂံယ်ဝဲ. သဒ္ဓိဒွဲအိုတ်. ဆိုမိုတ်ပလဲထံဘိုလံယံတဲဝိယံ. တမံသ်ပေဒ် (အရှင်သာရိပုတ္တရာ) ဆဲဒ်ကဒ်မယ် ဘူတ်မေယ်ခိုတ်. ပျုဒ်စုဒ်လိုဒ်ကျွဲဝဲဝိယံ.

ကစသ်ငဲ့.

ဖိုသတ်ဝဲအီယံ. လုကစသ်အိုတ်. မိုတ်ကဲသဒ္ဓိတပွဲနဲသ်သံဃေဝဲခွေဒ်လံယံ ကစသ်.

မုသ်လံယံဘတ်ဘဲ.

ကွဲထံတိဖိုသတ်. ကစသ်ပွဲသ်သေတ်ကဟဲလုဖျသ်လံယံကစသ်. ပတီရှ်ဒ်ဝိယံ. ပွဲကေယ်ကညဒ်ဝဲ (မထေရ်) ကစသ်လံယံ.

တုယ်မုသ်လံယံဘတ်ဘဲ.

ဒိုတ်ထံပူယံဇောယ်သဲဒ်ကယ်ရဒ်မယ်ဝဲ ကွဲဖိုသတ်. ဟဲထံတိလုဖျသ်. အဒ်ဝဲလု (မထေရ်) ကစသ်အိုတ်လံယံ.

(မထေရ်) နေတ်. ကတဲဘတ်သဒ္ဓိတသ်တဲဒးဒ်ဖိုသတ်ဃို.

ပေါလ်ခွါဖို (သုခကုမာရ) ငဲ့.

ကဲတပွဲနဲသ်သံနေတ်. မေသ်ကဲဝဲဒိုတ်မဒ်လံယံ.

မေလိုတ်ဘတ်အကိုသ်. နေသ်လုံအခွိတ်. မေလိုတ်အခွိတ်. နေသ်လုံအကိုသ်
သေဝဲလံယ်. ပေယ်ပါဖွံတ်နဒ်ဘတ်လုသ်ဝဲသဒ်မူလံယ်.

နဲဖိုသတ်နေတ်.

မေသ်ခုတ်ကဘဒ်. အိုတ်ဘံတ်ဘတ်ဝဲ. ကဲတပွဲနဲသ်သံဘတ်ကကဲဝဲဇေယ်.

ကစသ်ဇုံ.

ကစသ်ပွဲသ်နေတ်. လုံကစသ်တဲသိုတ်သံတး. ဒိုကနတ်မယ်ထွဲကကျေဒ်ဝဲ
လံယ်ကစသ်.

ဂေယ်မံယ်. ဖိုသတ်ဇုံတဲဝီယ်.

မယ်လိုနေဝဲ (တစပဉ္စက ကမ္မဋ္ဌာန်း) ဝီယ်ဒုံဒ်ကဲတပွဲနေဝဲလံယ်.

မိုသ်ပသ်သေတ်နေတ်. မေသ်ဝဲဖိုကဲတပွဲ. ပူယ်ဇေယ်ပတံသ်. န္ဓိသံပဒ်လို.
အိုတ်လုံဖျသ်ဝီယ်. ယွယ်ဒးဒ်သံကမ္မးသ်ခဲလးသ်ဒးဒ် (သတရသဘောဇဉ်) လိုဒ်ကျွေ
ပျုဒ်စူဒ်မယ်ဘူတ်ဝီယ်. မုသ်ဃေသ်လံယ်ဘွံမဒ်ကေယ်ဝဲလုံဟိတ်နေတ်လံယ်.

တပွဲဖို (သုခ) ပတိရုံဒ်ထံတ်ဝဲ

ထံတ်ဘဒ်ဃောဒ်သံနီယ်ဘွံ.

(အရှင်သာရိပုတ္တရာမထေရ်မြတ်) နေတ်.

မးတပွဲဖို (သုခ) ဟီစောလ်နေတဖျံသ်တသ်ဘံလဲယ်ဒေါဒ်မေယ်ခိုတ်လံယ်.
လုံကွဲထီတ်ဝဲထီဘံဖိုတဘို.

တပွဲဖို (သုခ) စဒ်ဝဲဥပဇ္ဈယ်တရတ်လံယ်.

ကစသ်ဇုံ.

တသ်ဝဲအီယ်မေသ်မဒုလဲတ်.

တပွဲဖိုဇုံ.

ကောဒ်ဝဲလုံထီဘံလံယ်.

ထီဘံအီယ်. မေသ်မယ်ဝဲ. မဒုအမူဒ်လဲတ်ကစသ်.

တပွဲဖိုဇုံ.

လေအီယ်လေဘဒ်ဟဒ်ကွဲဘိုနေထီဝီယ်. သူတ်ဖုဒ်သေတ်ထူတ်အမူဒ်မယ်
ဝဲလံယ်.

ကစသ်ဇုံ.

ထီနေတ်. မေသ်အသဒ်မူအိုတ်ဝဲဇေယ်.

တပွဲဖိုဇံ၊

ထီနေတ်သဒ်မူတအိုတ်မံယ်၊

ကစသံဇံ၊

သဒ်မူတအိုတ်ထီနေတ်၊ မေသ်လိုတ်တးကွဲဘိုဝဲနေသ်ဒတ်လံတ်ဇေယျကစသံ၊

တပွဲဖိုဇံ၊

မေသ်မံယ်၊ ကွဲဘိုနေသ်လံယ်၊

တပွဲဖို (သုခ) ဆိုမိုတ်ဝဲလံယ်၊ သဒ်မူတအိုတ်ဝဲထီနေတ်၊ လုံနံသ်စသ်လိုတ်တး၊ ကွဲဘိုနေဝီယ်၊ ဖေဒ်မယ်မူဒ်ကေဒ်စဒ်တကွဒ်၊ မယ်ဝဲကဲဒေဒ်နေတ်၊ သဒ်မူအိုတ်ဝဲ၊ နံသ်စသ်ခယ်တယ်ကိုယ်လိုယ်အိုတ်သဒ်နေတ် လုံနံသ်စသ်လိုတ်တး၊ မးလူယ် ထွဲကဒါ၊ အာထိုဒ်ဂုယ်လံယ်တရ၊ ဘတ်မဒု၊ တကဲဝဲလဲဝ်ဆိုမိုတ်ဘတ်ဝဲလံယ်၊ လဲယ်ထဒ်ဒေါဒ်လုံညာ၊

ပွယ်စုတ်ဘူးပုသ်ကစသ်တကွဒ်၊ ဟီနေပုသ်၊ ကဒ်ဒးဒ်မေတ်အူ၊ စုတ်ဘူး ကွသ်ဝဲထီဆဒ်တံတံအဘျံအာ၊ ထီတ်ဝဲပတီရံဒ်စဒ်ဝဲဒေါဒ်လံယ်၊

ကစသံဇံ၊

ပွယ်တကွဒ်အီယ်၊ ဝီယ်ဝဲမဒုလဲတ်၊

တပွဲဖိုဇံ၊

ပွယ်စုတ်ဘူးပုသ်ကစသ်ဖိုမေသ်လံယ်၊

ကစသံဇံ၊

ပွယ်သေတ်တကွဒ်၊ မေသ်မယ်ဝဲမဒုအမူဒ်လဲတ်ကစသံ၊

တပွဲဖိုဇံ၊

ပုသ်သေတ်တကွဒ်၊ ကဒ်ဒးဒ်မေတ်အူစုတ်လိုယ်ဘူးထံတ်မူဒ်မယ်ဝဲမေသ်လံယ်၊

ကစသံဇံ၊

ပုသ်နေတ်အသဒ်မူအိုတ်ဝဲဇေယျကစသံ၊

တပွဲဖိုဇံ၊

ပုသ်နေတ်သဒ်မူတအိုတ်ဝဲလံယ်၊

တပွဲဖို (သုခ) ဆိုမိုတ်ဒေါဒ်ဝဲလံယ်၊

သဒ်မူတအိုတ်ပုသ်၊ ကဒ်ဒးဒ်မေတ်အူ၊ စုတ်လိုယ်ဘူးမယ်ကဲဒေဒ်ဝဲနေတ်၊ သဒ်မူအိုတ်နံသ်စသ်၊ ခယ်တယ်ကိုယ်လိုယ်သဒ်နေတ်၊ လုံနံသ်စသ်လိုတ်တးမး

လူယ်ထွဲကဒါ. အာထိုဒ်ဂုယ်လံယ်တရာ. ဘတ်မဒုတကဲဝဲလဲတ်. ဆိုမိုတ်ဘတ်
ဝဲလံယ်. ဝီယ်ဘုံလဲယ်ထဒ်ဒေါဒ်လုံညာ.

မယ်လေတ်ပတ်ဂံသ်. ယွေတ်သေတ်. အထံဒ်တကူယ်. လေတ်နုသ်သတ်
စဒ်ယွေယ်သေတ်ကစသ်တဖတ်ထီတ်ဘတ်ဒေါဒ်ဝဲ. ပတီရှံဒ်စဒ်ဒေါဒ်ဝဲလံယ်.

ကစသ်ဇုံ. ပွယ်တကုဒ်အီယ်မီယ်ဝဲမဒုလဲတ်.

တပွဲဖိုဇုံ.

ပွယ်တကုဒ်အီယ်. မီယ်ဝဲလုံယွေတ်သေတ်ကစသ်လံယ်.

ကစသ်ဇုံ.

ပွယ်တကုဒ်မယ်ဝဲဒေဒ်မဒုလဲတ်ကစသ်.

တပွဲဖိုဇုံ.

သေတ်တကုဒ်. လုံလိုတ်တးယွေတ်ကွဲခွဲဖဒ်လေတ်ပတ်စဒ်ထံတ်တေမယ်
ဝဲလံယ်.

ကစသ်ဇုံ.

သေတ်နေတ်. သဒ်မူအိုတ်ဝဲဇေယ်. ကစသ်.

တပွဲဖိုဇုံ.

သေတ်နေတ်သဒ်မူတအိုတ်ဝဲမံယ်.

တပွဲဖို (သုခ) ဆိုမိုတ်ဒေါဒ်ဝဲလံယ်.

သဒ်မူတအိုတ်သေတ်တဖတ်. မေသ်ဒတ်ဝဲနုသ်ကေ. လေတ်ပတ်စဒ်ထံတ်
ဖံတ်ယွေတ်မယ်ဝဲ. မေကဲဒေဒ်နေတ်.

သဒ်မူအိုတ်ဝဲနုသ်စသ်. ခယ်တယ်ကိုယ်လိုယ်. သဒ်နေတ်. လုံနုသ်စသ်လိုတ်
တးမးလူယ်ထွဲကဒါ. အာထိုဒ်ဂုယ်လံယ်တရာ. ဘတ်မဒုတကဲဝဲလဲတ်ဆိုမိုတ်ထံတ်
ရှံဒ်ဝဲကစသ်ဒိုတ်. (အရှင်သာရိပုတ္တရာမထေရ်မြတ်) နေတ်.

ကစသ်ဇုံ.

ကစသ်မေဟီကဒါတဖျံသ်တသ်ဘံနေတ်. ကစသ်ပွဲသ်ကကေယ်ကဒါဘတ်
သဒ်လုံဖျံသ်မံယ်ကစသ်. ရှံဒ်ထံတ်ဝဲလံယ်.

(မထေရ်မြတ်) ခံ.

မေသ်တပွဲဖိုအီယ်. ကဲတပွဲတယေလ်ဒေဒ်. ဟဲပေါလ်ယဒီသေတ်. ဘတ်မဒု
တဲဝဲဒေဒ်နေတ်လဲတ်. သဒ်တအိုတ်တဆိုမိုတ်ဘတ်ဝဲ.

တပွဲဖိုဇုံ.

ဟဲစောလ်ကဒါငံယ်တဲဝီယ်. ဟိကဒါဝဲတဖျံသ်တသ်ဘံလံယ်.

တပွဲဖို (သုခ) နေတ်.

ဘာလံယ်တရတ်ဥပဇ္ဈယ် (အရှင်သာရိပုတ္တရာမထေရ်မြတ်) ဝီယ်.

ကစသ်ဇုံ. ကစသ်ပွဲသ်ဂံသ်မေဟာကေယ်စောလ်ဝဲ. မေယ်ဒိုတ်နေတ်မေယ်
ဝဲ (သတရသဘောဇဉ်) လံယ်ဟာကေယ်စောလ်နေငံယ်ကစသ်.

တပွဲဖိုဇုံ.

(သတရသဘောဇဉ်) ကလဲယ်နေသ်ကဲဝဲဖဲလဲတ်.

ဒးဒ်ကစသ်ဒိုတ်ဖိုကမံယ်. မေတနေသ်ဝဲသေတ်မံယ်. ကစသ်ပွဲသ်လုံညာ
ဂေယ်ဝါမယ်ပလ်ဘတ်. ဘူတ်ဘာကယ်ယို. နေသ်ကဲဝဲလံတ်မံယ်ကစသ်.

မထေရ်. ကစသ်ခံ.

ဟပွဲဖိုနေတ်.

မေအိုတ်လုံတသ်ခူး. အယ်တရဲယ်တမျိုမျို. ကတိုအိုတ်ဘတ်ဖုံဒ်ယို. ဆိုမိုတ်
ဝီယ်ဟေတ်ဝဲတးဒ်ခါသောဒ်တဲဝဲ.

တပွဲဖိုဇုံ.

ဝတ်နံလ်အိုတ်လုံတးဒ်ခါကိုပူယ်နေတ်ငံယ်. တဲမလ်လောလ်ဝဲလံယ်.

တပွဲဖို (သုခ) နေတ်. ဟာကေယ်တုယ်လုံဖျသ်ဝီယ်. နံလ်လံယ်လုံတးဒ်ခါ
ကိုပူယ်. ပလ်လံယ်ဃလ်နံသ်စသ်သဒ်လုံပုံညာကွာ. အာထိုဒ်ဂုယ်လံယ်ဆေယ်
ချေယ်ပွါမျာဝဲတရာလံယ်.

တမိအေဟဲစံဒ်ရှ်ဒဲ

တပွဲဖို (သုခ) ကူသ်ဘျဲဒ်ဒိုတ်တကိုစိုကမံယ်ယို.

တမိအေ (ပဏ္ဍုကမ္မလာ) လးသ်ပတ်ဒိုတ်ကိုသ်လိုဒ်ကပွဲယ်ထံတ်ဝဲ.

မဒုတသ်ဂေသ်အိုတ်လဲတ်. စံတ်ထီဝီယ်ကွသ်လံယ်ဝဲ.

တပွဲဖို (သုခ) နေတ်. ဟေတ်အဒ်ကဒါ. ဥပဇ္ဈယ်တရတ်တဖျံသ်တသ်ဘံဝီယ်.

ကအာထိုဒ်တရာဟာကေယ်ဝဲလံယ်.

ယယ်နသ်ကေ. လုံတသ်လံသ်နေတ်ကြးဒ်လုံဘတ်လဲယ်. ဆိုမိုတ်ဝီယ်.

ကွဲထံတ်နဒ်မေကျီလွီသ်ပါ. ဟဲလံယ်ဝဲဒတ်လံယ်.

တဲဝဲနဒ်မေကျီသေတ်.

အိုတ်ဖျသ်ကရးသ်ပူယံ. ထိုတ်လိတ်ဖုညာ. ပွဲဟဒ်ပူယံလုံတသ်ခွးပဒ်ဝိကျေယံ. အစံဒ်အရှံဒ်ခဲလးသ်. ဟီခေါဒ်ပလ်ဇံယံမလ်လောလ်ဝီယံ. လာနဒ်သာ. မုသ်နဒ် သာမးဖံတ်ထုံဒ်ပလ်ဃလ်. မုသ်ဒးဒ်လာတမီအေနံသ်စသ်ကိုယ်တဲယံလုံဖျသ် ကရးသ်ခိုတ်ထောဒ်. အိုတ်ခေါဒ်ပလ်ဝဲ. လုံဖျသ်ကရးသ်ပူယံ. ဖဲသေတ်လတ်. လံယံသံတ်မဒ်တအိုတ်. ခွေတ်တယုသ်ခုတ်ကဘဒ်ဝဲ. နေတ်ဘွံတပွဲဖို (သုခ) သဒ်ဂးသ်ကွးယံတီယံကျိယံဝဲ.ဖဲတကးပးဒေဒ်ဝဲခါ.တုယံဝဲလုံဖဲလလ်ဖိုလ်သးပါလံယံ.

(မထေရ်မြတ်) ဟာကေယံစောလ်မေယံခိုတ်

(အရှင်သာရိပုတ္တရာမထေရ်မြတ်) နေတ်.

တပွဲဖိုမယ်လောလ်ဝဲ. ဟာကေယံစောလ်နေဇံယံ. (သတရသဘောဇဉ်) မယ် လောလ်ထွဲပတီရှံဒ်ဝဲယယ်. ကနေသ်ဘတ်ညံဝဲလုံမတဂယ်ဟိတ်လဲတ်. စံတ်ထီ ကွသ်လံယံဝဲ. ထိတ်ဘတ်ဝဲ. သတယံတရာကူလးဒးဒ်ပွဲယံ. တကတ်တဂယ်လံယံ. လံယံကညဒ်ဝဲလုံဟိတ်နေတ်လံယံ.

ဟိတ်ကစသ်သေတ်ဖုညာ. ထိတ်ထံတ်ဝဲမထေရ်မြတ်နေတ်.

ကစသ်ဇုံ.

ကစသ်ခိုတ်နေတ်.

တနီယံညာဟဲကညဒ်ဝဲလုံ. ကစသ်ပွဲသ်သေတ်ဟိတ်နေတ်. မေသ်ဂေယံဝါ ဟဲကညဒ်ခါမေသ်ဝဲလံယံကစသ်. သဒ်မုံသ်ဖွိပတီရှံဒ်ဝီယံ. ပွဲဆိတ်နံယံမထေရ်. ဟီနေတဖျသ်ထးနုလ်မယ်ဘူတ်လံယံဝဲ (သတရသဘောဇဉ်) ဝီယံပတီရှံဒ်မးဝဲ ဟောတရာ. မထေရ်မြတ်. နေတ်. ဟောဝဲတရာ. တုယံပးသ်လုံကပးခါဘတ် ဝီယံ. ယုမယ်သဒ်လုံကကေယံကညဒ်. ဆးထးတ်ဝဲ.

ကစသ်ဇုံ.

ကစသ်နေတ်.

ကပးဒတ်ဖဲအီယံမံယံ. ပတီရှံဒ်ဃို. ကပးဝီယံ.

ဟိတ်ကစသ်သေတ်. မယ်ဘူတ်ထဒ်ဝဲ (သတရသဘောဇဉ်) လံယံ.

မထေရ်. ကစသ်နေတ်.

တပွဲဖိုဒု. ကသတ်ဝီယံဝဲလီမံယံ.

ဒးဒ်တသ်ဆိုမိုတ်အိုတ်. ဖွဲတ်ခွေမယ်သဒ်ဟာကေယံကညဒ်ဝဲလံယံ.

ကစသ်ယွယ်ခဒ်မထေရ်မျှဒ် (ပုစ္ဆာ) လွီသ်ထီတ်

ကစသ်ယွယ်နေတ်. ဖဲတသ်တနီယ်. လုံဆိုဆိုကပးဝီယ်ဘုံ.

ဟာကေယ်ကညဒ်လုံဖျသ်. စံတ်ထီဆိုမိုတ်ထံတ်ဝဲ.

တပွဲဖို (သုခ) နေတ်.

ဟေတ်အဒ်ဥပဇ္ဈယ်တရတ်.တဖျသ်တသ်ဘံဝီယ်. ကအာထိုဒ်တရာဟာကေယ်
ဝဲလုံဖျသ်လံယ်.

ဒေဒ်လဲတ်မံယ်.

မေသ်ဝဲတပွဲဖို.

သံတသ်မယ်ကဝီယ်ကတးသ်ဝဲဇေယ်. စံတ်ထီဝဲဘုံ.

တုယ်ဝဲလုံ. ဖဲလလ်ဖိုလ်သးပတံသ်. ပလံသ်သီတ်ညာထီတ်ဖှာဝဲ.

တုယ်လုံအရဟတ္တဒ်ဖိုလ်. ဂေသ်ကျိယ်အိုတ်ဇေယ်. တအိုက်ဇေယ်.

ကွသ်ထဒ်ဒေါဒ်. အိုတ်ဝဲနေတ်. မေသ်ထီတ်ဝဲဝီယ်. ပလံသ်သီတ်ညာလံလ်ဝဲ.

ဝီယ်ဒေါဒ်. ကစသ်ယွယ်နေတ်. တသ်ဆိုမိုတ်ဟဲဖှာထံတ်ဒေါဒ်ဝဲ.

ယဖိုခွါ (သာရိပုတ္တရာ) နေတ်.

မေသ်တပွဲဖိုဂံသ်. ပလံသ်မေယ်ခိုတ်.ဖွဲတ်ခွေမဒ်ခါ. ဟာကေယ်စောလ်ဝဲလီ.

တပွဲဖို. သံတသ်မယ်. ဝီယ်ကတးသ်အယ်တရဲယ်. ကကဲထံတ်ဝဲမံယ်. လုံကြိယ်
ထောဒ်ခေါဒ်ဟီမူဒါ. ယယ်ကစသ်ယွယ်. ကြးဒ်လံယ်အိုတ်နေဝဲ. ဟဲနံလ်ကြိယ်
ထောဒ် (သာရိပုတ္တရာ) ဒေါဒ်ကစဒ်ဝဲဒတ် (ပုစ္ဆာ) လွီသ်ထီတ်. ဖဲဖျေယ်ဆိုကဒါ
ဝဲခါ. တပွဲဖိုနသ်ကေ. ဒးဒ် (ပဋိသန္တိဒါ) လွီသ်ပါကကဲထံတ်ဝဲယဟာတယ်. စံတ်
ထီကွသ်လံယ်ဝီယ်ဘုံ. လဲယ်အိုတ်ပလ်လုံကြိယ်ထောဒ်. ဟဲတုယ် (ရှင်သာရိ
ပုတ္တရာ) စဒ်ဝဲဒတ်လံယ်.

၁. စဒ် ဖိုအဲတ် (သာရိပုတ္တရာ) ငုံ.

နဝဲ. ဖိုအဲတ်. ဟာကေယ်နေသ်ဒတ်မဒုလဲတ်.

ဖဲတ် ကူသ်ဒိုက်ထံယွယ်ကစသ်ကွဲငုံ.

ဟာကေယ်နေသ်ဝဲမေယ်ခိုတ်အဟယ်ရဒ်လံယ်.

၂. ဝဒ် ဖိုအဲတ် (သာရိပုတ္တရာ) ဇံ၊
အဟယ်ရဒ်နေတ်. စောလ်ဝဲမဒုလဲတ်.
ဖံတ် ကူသ်ဒိုတ်ထံယွယ်ကစသ်ကွဲဇံ၊
အဟယ်ရဒ်နေတ်. စောလ်ကဲထံတ်နေ (ဝေဒနာ) သေလံယ်
ကစသ်.
၃. ဝဒ် ဖိုအဲတ် (သာရိပုတ္တရာ) ဇံ၊
(ဝေဒနာ) နေတ်. စောလ်ကဲထံတ်နေမဒုသေဝဲလဲတ်.
ဖံတ် ကူသ်ဒိုတ်ထံယွယ်ကစသ်ကွဲဇံ၊
(ဝေဒနာ) နေတ်. စောလ်ကဲထံတ်နေရံလ်သေဝဲလံယ်.
၄. ဝဒ် ဖိုအဲတ် (သာရိပုတ္တရာ) ဇံ၊
ရံလ်နေတ်စောလ်ကဲထံတ်နေဝဲမဒုသေလဲတ်.
ဖံတ် ကူသ်ဒိုတ်ထံယွယ်ကစသ်ကွဲဇံ၊
ရံလ်နေတ်စောလ်ကဲထံတ်နေ (ဖဿ) သေဝဲလံယ်ကစသ်.

တိုသ်နံတ်

... ကစသ်ယွယ်ဝဒ်နေတ်.
(ရှင်သာရိပုတ္တရာ) ဖံတ်ဆးပတီရှ်ဒ်ကဒါအခံပညံဒေဒ်
အီယ်. ဘတ်တိုသ်နံတ်ဝဲလံယ်.
သတ်ဝီယ်လံယ်ဒိုယို. သိုဆံယ်အံတ်ဝဲ. အဟယ်ရဒ်နေတ်.
ကညံသေတ်တသ်သတ်ဝီယ်ဆာ. မယ်ဘှာနေဝဲကဲထံတ်
(သုခဝေဒနာ) နေတ်သေဝဲလံယ်. သိုဆံယ်အံတ်ဘတ်.
အဟယ်ရဒ်ယို. ခုတ်ကဘဒ်အိုတ်ဝဲပွယ်နေတ်. (သုခဝေဒနာ)
ယိုနံသ်စသ်ကီသ်ဂံယ်. လဲဒ်ခနယ်မယ်သဒ်. ဝံဂျီဃီလဒ်
လးပွဲယ်ကဲထံတ်ဝဲလံယ်. ဒေဒ်အီယ်ဝဲပတံသ်မေသ်ယို.
စောလ်နေရံလ်ကဲထံတ်ဝဲမေသ်လံယ်. ခုတ်ကဘဒ်အိုတ်ဝဲ
ပွယ်နေတ်. လုံအဟယ်ရဒ်ဖိုကမံယ်ယို. သဒ်ဖို့ခုတ်ကဘဒ်
အိုတ်ထံတ်ဝဲ. ယယ်နေတ်မေသ်ခါအီယ်. ကိုညသ်ခုတ်
ကဘဒ်. ကဲထံတ်ဝဲလီ. မိနံယ်မေသ်ဂေယ်ဂေယ်ဆိတ်နံယ်
မေသ်ဂေယ်ဂေယ်. ဂေယ်ဝါဘတ်တိုမေသ်ဝဲ. (သုခ
သမ္မဿ) နေတ်တူသ်ကံယ်ခယ်စာဘတ်ဝဲလံယ်. အီယ်
နေတ်. မေသ်တသ်ဝဒ်. ကေယ်ဖံတ်ဆးကဒါ (ဝိဿဇ္ဇနာ)
အအိတ်မေသ်ဝဲအခံပညံလံယ်.

ထံတ်တပွဲဗီယ် (၈) သံကဲထံတ်ယဟာတယ်

ကစသ်ယွယ်စဒဲ (အမေးပုစ္ဆာ) နေတ်ဒေဒ်အီယ် (အရှင်သာရိပုတ္တရာ မထေရ်မြတ်) ဖျေယ်ဆိုယ်ကဒါဝဲခါနေတ်မံယ်.

တပွဲဖို (သုခ) နေတ်. ဒးဒ် (ပဋိသမ္ဘိဒါ) လွီသ်ပါတဘွံသံတုယ်ဝဲလုံအရဟတ္တဒ် ဖိုလ်လံယ်နေတ်ဘွံမဒ်. ကစသ်ယွယ်နေတ်. တဲဝဲမထေရ်မုဒ်ဒေဒ်အီယ်လံယ်.

ဖိုအဲတ် (သာရိပုတ္တရာ) ငဲ့.

လဲယ်ငံယ်. ဟေတ်ကေယ်နေဝဲတပွဲဖိုမေယ်ခိုတ်နေတ်လံယ်. တဲဝဲလံယ်.

မထေရ်မြတ်. လဲယ်ကညဒ်ဒိုတကွောလ်တးဒ်ခါကြဲယ်နေတ်.

တပွဲဖို.

အောဒ်ထံတ်ကြဲယ်ထွဲဒ်ထံတ်ဘာလံယ်ဝဲမထေရ်လံယ်.

တပွဲဖိုငဲ့.

ကပးကေယ်မေယ်ခိုတ်နေတ်ငံယ်.

ကစသ်ငဲ့.

ကစသ်မံယ်. ကပးဝီယ်လီဇေတ်ကစသ်.

တပွဲဖိုငဲ့.

ယယ်နေတ်ဝီယ်လီ. နဝဲလံယ်ကပးနေကေယ်ငံယ်.

တပွဲဖို (သုခ) နေတ်.

စံတ်ထီသဒ်ဒးဒ်တရာ. ကပးဝဲမေယ်ခိုတ်လံယ်.

ကပးကေဒ်စဒ်ဝီယ်သေတဖျံသ်ပလံသ်ပလ်ကတံယ်ကေယ်ဝီယ်ခါ. လာနဒ်သာ နေတ်. ထိုတ်ပုသ်ကွေလ်ဝဲလာလံယ်. မုသ်နဒ်သာနေတ်. ဟိုတ်ပုသ်ကွေလ်မုသ် လံယ်. နဒ်မေကျီလွီသ်ပါသေတ်နသ်ကေ.

ကောဒ်ဂယ်ဒဲဒ်ထိုတ်ပုသ်ကွေလ်ဝဲအစံဒ်အရှံဒ်လံယ်.

တမီအေသေတ်နသ်ကေ. ခေါဒ်ကြဲယ်ပံဒ်ဝဒ်မယ်အိုတ်ဘွေဒ်ပတုလ်ကွေလ် ဝဲလံယ်. နေတ်ဘွံမုသ်ဃေသ်ဝဲလီ.

ငဲ့တ်ငဲယ်နံယ်. ခါအီယ်လံယ်ကပးဝီယ်ဝဲမံယ်.

ဂေသ်ကျီယ်အိုတ်ဒေဒ်မဒုလဲတ်.

နသ်သံဖုညာ. လုံကစသ်ယွယ်အိုတ်ရှံဒ်ဖှာဝဲလံယ်. ကစသ်ယွယ်နေတ်.

ဖိုအဲတ်နဲသ်သံသေတ်ငဲ့.

ဂေယ်ဝါမူဒ်ဘူတ်ကယ်ဖိုကမံယ်အိုတ်ဝဲပွယ်သေတ်. ဂုယ်လံယ်အာထိုဒ်တရာ ခါ. လာနဒ်သာနေတ်. ဖံတ်ထုဒ်ဃလ်လာ. မုသ်နဒ်သာနေတ်ဖံတ်ထုဒ်ဃလ်

မုသ်. နဒ်မေကျီလွီသ်ဂယ်နေတ်ခေါဒ်ပလဲဝဲအယဒ်လွီသ်မဲ့ဒ်နယ်. တမိအေ နေတ်. ဖျသ်ပံဒ်ဝဒ်. ခေါဒ်ပလဲမူဒါဟီဝဲလံယ်.

ယယ်ကစသ်သေတ်နသ်ကေ. မေသ်ဝဲကစသ်ယွယ်လံယ်. ကျံဒ်ကျဒ်မဲဒ်အိုတ် ဝဲတကဲ. ဖဲကြယ်ထောဒ်လဲယ်အိုတ်ခေါဒ်ပီယ်. ယဖိုခွါတဒါဂံသ်. အစံဒ်ရှံဒ်ဘတ် ဟီနေဝဲဒေဒ်လံယ်.

မေသ်ဝဲတပွဲဖို (သုခ) နေတ်.

လုံ. ထီဘံပူယ်. ထီယွယ်လဲယ်ဝဲနေတ်မေသ်ဂေယ်ဂေယ်.

ပုသ်ကစသ်သေတ်ဖုညာစုတ်ဘူးပုသ်ခါနေတ်မေသ်ဂေယ်ဂေယ်. ယွတ် သေတ်ကစသ်ဖုညာ. ယွတ်သေတ်ခါနေတ်မေသ်ဂေယ်ဂေယ်. ထီတ်ဘတ်ဝဲယို.

ပွဲယ်အီယ်ဒးဒ်အယ်ယိုယ်တကွဒ်ဟီဝီယ်. ဝဲညာအိုတ်ကစသ်သေတ်နေတ်. သိုတ်သံလံယ်ဝဲနံသ်စသ်သဒ်ထီ. ဟီနေဝဲအရဟတ္ထမဲဒ်ဖိုလ်နေတ်လံယ်တဲဝီယ်. လုံဖဲလလ်မေဒ်တေယ်သနယ်တံယ်ဟောဖှာဝဲဒတ်လံယ်.

အနေဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ်

ဥဒကံ ဟိ နယန္တိ နေတ္ထိယာ၊

ဥသုကာရာ နယန္တိ တေဇနံ။

ဒါရုံ နယန္တိ တစ္ဆကာ၊

အတ္တာနံ ဒယန္တိ သုဗ္ဗတာ။

အခံလုံပကညံ ... တံဝဲထီစေလ်ကစသ်ဖုနေတ်. ဒးဒ်ထီဘံဒိုတ်ဆေဒ်အမိုယို ဟီဘိုနေဝဲထီလံယ်. ပုသ်ကစသ်သေတ်နေတ်မေသ်ဝဲပုသ် တကွဒ်ကဒ်ဒးဒ်မေတ်အူစုတ်ဘောဒ်ဘူးဝဲလံယ်. လဲဒ် သမာသေတ်နေတ်ယွတ်ဝဲသေတ်လံယ်. သိုတ်သံသဒ်ညံ သူယ်တောယ်ကံသေတ်နေတ်. နံသ်စသ်သဒ်သိုတ်သံနေသ် ကေယ်မေသ်ဝဲလံယ်.

မေသ်ဝဲမေဒ်တေယ်သနယ်တံယ်ကတးသ်ဘွံ. အာဂယ်ပွယ်ဖုညာ (သောတာ ပတ္တိဖိုလ်) စဒ်ထံတ်တုယ်ဝဲဒတ်လံယ်.

(သုခသာမဇော) ဝိုင်ထူဒ်ပီယ်လီ



ဒဏ္ဍဝဂ်

ဒဏ္ဍ (ဒဏ်) တရား
ဝဂ္ဂ အစုဒ်.ဝါ.အခါဆေဒ်
ဒဏ္ဍဝဂ္ဂ ဒဏ္ဍဝဂ်. တသ်ဒိုလံယသဒ်မေတ္တယတရားကြီးဒ်
လုံဘတ်ပလ်ကေယဂေသ်ကျိယ်နတ်ပျဒ်ဝဲ. မေလွဲလုံ
ယဟာတယ်သတ္တဝယ်ခဲလးသ်.ဘတ်တုသ်တသ်မယ်နဒ်
မယ်သီဉ်ယံဝဲခဲလးသ်လံယံ. ဗိုမံယံသတ္တဝယ်သေတိ
တကုဒ်တသ်ဒိုသဒ်မေတ္တယတသ်အဲတ်ကျိပလ်ဝဲဝီလ်
တမယ်ဒးတ်မယ်နဒ်မယ်သီပွယ်မေသိဝဲ (၁၀) ခုဒ်ထံတ်
ဘဒ် (ဒဏ္ဍဝဂ်) နေတ်ကတးသ်ဝီယံဝဲမဲအီယံလံယံ.

ဒဏ္ဍဝဂ် . ဝိယံလီ



[၁၁] ဧရာဝတီ

(၁)

(ဝိသာခါ) ဝိယံမံတ်မုတ်သေတ်ဝိဒ်ထွန်

ကစသယွယ်နေတ်. သယ်ဂူထွန်ကံသ်. စေယ်တဝိယံဗျသ်ပူယ်. ဆိတ်နံယ်
အိုတ်ဒေဒဲခါ. အကျုပျုဒဲ (ဝိသာခါ) ဝိယံမံတ်မုတ်သေတ်တကွဒ်ဃို (ကော
နဟာသော ကိမာနန္ဒော) စပ်ထံတ်မေဒ်တေယ်သနယ်တံယ်ဟောဖှာဝဲဒတ်လံယ်.

ပျိဒ်စိုဒ်ပယ်ကဲသ် အံသေဒ်မေသဲဝဲပေါလ်မုတ်ယဲသ်ကယယ်

သယ်ဂူထွန်ကံသ်ဖိုကစသ်. ပေါလ်ခွါယဲသ်ကယယ်သေတ်တကွဒ်နေတ်.
ဒေဒ်အိယ်ဒေဒ်နယ်. မေအဲတီသဲဝဲနေတ်. ဝဲဒတ်သေတ်မာတကွဒ်. တဿာပေယ်
နံတ်ပလံသ်ထံတ်သ်. ကအိုတ်မဒ်လံယ်ဆိုမိုတ်ဝိယံ. နံသ်စသ်သေတ်မာတကွဒ်လုံ
(ဝိသာခါ) အိုတ်ကောဒ်ဂယ်အဆံဆံ. ဟဲအဲထံပလံဝဲလံယ်.

မေသဲဝဲ. ပေါလ်မုတ်ယဲသ်ကယယ်သေတ်နေတ်လဲယံလုံဗျသ်ခါမေသ်ဂေယ
ဂေယ်. လဲယံလုံအူယေယ်ပူယ်ခါမေသ်ဂေယ်ဂေယ်ဒဲဒ် (ဝိသာခါ) တပူယ်ယံလဲယံ
ဝဲလံယ်. တဘျဲခါဒေဒ်.

ပေါလ်မုတ်ယဲသ်ကယယ်သေတ်နေတ်. သုဝဲသေတ်ဝယ်ကံသ်. ပလံသ်ရဲသ်
ကွဲယံမယ်ပလံဝဲသေဒ်လံယ်. ဝယ်သေတ်နံသ်ကေ. နှိသံပဒ်လိုအံဝဲသေဒ်ဝိယံ.
(၈) သံထံတ်ဘဒ်နီယံဘျဲ. မယ်တသ်ကံသ်. ပလံသ်ကဒ်ထွန်. လဲယံဝဲဒတ်လံယ်.

အိုတ်တံသံဝဲ. မာသေတ်တကွဒ်နေတ်. သုဝဲသေတ်ဝယ်မဲလ်ညာ. အံသေဒ်ခွေဒ်
တနေသ်ဝဲဒတ်. သေဒ်ဖုညာတကွဒ်နေတ်. အိုတ်တံသံဝဲအာမဒ်ဒေဒ်. ဝဲဒတ်
သေတ်. ဒေဒ်ဝယ်တသီတ်ညာ. အိုတ်တံသံသေဒ်တကွဒ်. ကအံဝဲဒတ်ဆိုမိုတ်
ထံတ်ဘတ်ဝီယံ. လဲယံတဲဝဲလုံ (ဝိသာခါ) အိုတ်လံယံ.

ကစသ်မုတ်ဇုံ.

ဝဲသေတ်နေတ်.

မိုတ်လဲယံဟဒ်လိုသ်ကွဲဘတ်သဒ်လုံ. အူယေလ်ပူယံလံယံ.

ဂေယ်လီ. ကယဲသ်တသ်လိုတ်မယ်အိုတ်. မယ်ပုလ်ဝီယံဘုံ. ပကလဲယံဝဲဒတ်
မံယံ. တဲဝီယံ. ပေါလ်မုတ်ယဲသ်ကယယ်သေတ်နေတ်. လဲယံဝဲတပူယံဃံဒးဒ်
(ဝိသာခါ) ခါ. စောလ်ခူသူတ်ပလ်ဝဲသေဒ်. အံဝဲမူယံထံတ်ဘုံဟဒ်လဲဒ်ဝဲလုံအူယေယ်
ပူယံလံယံ. တသ်ဂေသ်မယ်သဒ် (ဝိသာခါ) သီတ်ညာဘုံပေါလ်မုတ်တကွဒ်အီယံ.
တကြးဒ်အမူဒ်. မယ်ဝဲဒတ်လံယံ.

ကစသ်ယွယ်ကောတမဒ်. ပွဲသ်မုတ် (ဝိသာခါ) နေတ်အံသေဒ်ဟဒ်လဲဒ်ဝဲဒတ်
လံယံ. (တိတ္ထိ) သေတ်ကကဲဒ်ယဲဒ်. ဒုတ်ဒွဲဝဲဒတ်လံယံ. ဆိုမိုတ်ဝီယံ. သုဝဲသေတ်
နေတ်မေသ်တကြးဒ်အမူဒ်မယ်ဝဲဒတ်. ယယ်သေတ်နသ်ကေ. ပွယ်အာဂယ်လံယံ
ကဲဒ်ယဲဒ်တဲဝဲလံတ်မံယံ. သုဝဲသေတ်ဝယ်ဒတ်နသ်ကေ. ကသဒ်ထံတ်သုလံတ်မံယံ.
သုကမယ်ဝဲဒေဒ်လဲတ်.

ကစသ်မုတ်ဇုံ.

ဘတ်ကိုသ်နေတဂေယ်.

ဝဲသေတ်နေတ်. ကလောဒ်ပလ်သဒ်လုံ. တဆူတ်ခွေ. ကတဲလီတ်ဝဲဝယ်သေတ်
လံယံ.

မေဒေဒ်ဝဲမံယံ.

သုဝဲသေတ်တသ်မယ်အမူဒ်နေတ်. အိုတ်ဖှာဒတ်သုသေတ်ကစသ်မေသ်ဝဲ
လံယံ.

မေသ်ဝဲပေါလ်မုတ်သေတ်တကွဒ်နေတ်. ကေယ်တုယ်လုံဟီတ်ဘုံ.

လံဆာမယ်ဆိုကေထံတ်ဝဲသဒ်လံယံ.

ဝယ်သေတ်ဖုညာ.

မေသ်ဝဲပေါလ်မုတ်တကွဒ်အီယံ.

သေဒ်အိုတ်တံသ်တဖတ်. ကဘတ်မေသ်သုသေတ်အံဝဲလံယံ. သီတ်ညာထီ
ဆဒ်ဃိုနံသ်စသ်သေတ်မာ. ဒိုတ်သ်မယ်ဒးဟ်ညေဆဲဝဲလံယံ.

လုံစီတဘွံ.
ဘိုဒေါဒ်အံသေဒ်ပွဲခါသေတ်နသ်ကေ.
ပေါလ်မုတ်သေတ်နေတ်.
လဲယ်သုန်ဘိုဒ်သဒ်လုံ (ဝိသာခါ) အိုတ်ဝီယံ.
ကစသ်မုတ်ဇုံ.
လဲယ်ကွဲဒေါဒ်ဝဲသေတ်လုံ. အူယေယ်ပူယ်မံယ်. တဲဝဲဒေါဒ်လံယ်.
သုဝဲသေတ်နေတ်. မေသ်လုံနေတ်ဒတ်ခါ. ဒေဒ်ပွယ်အာဂယ်ကဲဒ်ယဲဒ်မဲလ်
သတ်ဟဒ်ဂံယ်. သုမယ်ယယ်မံယ်လဲယ်ကွဲသုတကဲဝဲလးယ်လံယ်.
မေသ်ဝဲပေါလ်မုတ်သေတ်ကွဲဒ်နေတ်.
ဝဲသေတ်နေတ်. ဒေဒ်ဝဲလုံညာ. အံသေဒ်မူယ်. တမယ်လးယ်ဝဲမံယ်.
ကဒဲဒဲတဲတ်ပးဒ်လောလ်သဒ်ဝီယံ. သုန်ဘိုဒ်ဝဲသဒ်လုံ (ဝိသာခါ) အိုတ်.
ကစသ်မုတ်ဇုံ.
ဝဲဒတ်သေတ်နေတ်.
မိုတ်ဘာသဒ်ကစသ်ယွယ်မံယ်.
လဲယ်ကွဲဝဲသေတ်လုံဖျသ်မံယ်တဲဒေါဒ်ဝဲလံယ်.

လုံမဲလ်ညာသေတ်မူယ်ဝဲသေဒ်

(ဝိသာခါ) ခံ.
လဲယ်လုံဖျသ်ဘာကစသ်ယွယ်နေတ်. မေသ်ဝဲတသ်မယ်ဂေယ်လံယ်. လဲယ်
ဒတ်ဇံယ်. ပျေတ်ထံတ်ပလ်ယထာခဲလးလ်နေတ်. မးလံယ်ဝဲဒတ်လံယ်.
ပေါလ်မုတ်သေတ်နေတ်.
ပျေတ်ထံတ်ယထာဝီယံ. ဖံကလံဒံနလ်. တးစဒ်ထံတ်ဟဲစောလ်ပလ်ဝဲဒတ်.
နေတ်မဒ်တကဒ်ဒေဒ်. သေဒ်ပွယ်ပူယ်. နဲစုခိုတ်သတ်. ခွဲဒ်ဖိုဂယ်ဖူးတ်ဖူးတ်ခးတ်
ဘးပလ်ခူသူတ်ဝဲဒးဒ်တသ်ကယ်ဝီယံ. ဒးဒ် (ဝိသာခါ) တပူယ်ယံ. ဟဲပတ်ပျလ်
ဝဲလံယ်.
တုယ်လုံဖျသ်ဘွံ.
လုံကြးဒ်လံသ်တလိုတ်. ဆိတ်နံယ်အိုတ်. ဟဲစောလ်ပလ်သေဒ်တကွဲဒ်အံဝဲ
ဝီယံ. လဲယ်သုန်ဘိုဒ်သဒ်ကစသ်ယွယ်မဲလ်ညာ. ဆိတ်နံယ်ဝဲဒတ်လံယ်.
(ဝိသာခါ) ခံ.

မးဟောနေတရာဃေကညာပတိရုံဒိထံတံဝဲလံယံ.
နေတ်ဘုံခါ.

လဲယံပတ်ဃုံလံပေါလ်မုတ်သေတ်တကွဒ်နေတ်. မူယံထံတံသေတ်လီယို.
မိုတ်ဂဲယံကလိတ်မယ်တာဘတ်. သဒိထံတံဝဲဒတ်လံယံ.

ဖဲခါနေတ် (မာရ်နတ်မင်း) တမူတကောဒ်မေသ်ဝဲနဒ်သေတ်နေတ်. နံလ်ဒွဲ
ကဒ်သဒ်လုံ. ပေါလ်မုတ်တကွဒ်သဒ်နေတ်ဝီယံ. ဖံဒ်ပျယ်အမူယံအယယ်မယ်
ဝဲဒတ်လံယံ. ဘတ်တနံယံဒဲစုနီယံကလလ်ပြဒ်. ဘတ်တနံယံမယ်ထာ. ဘတ်တနံယံ
တံယံရဲယံဂဲယံကလိတ်. ဖုတိသ်ဖုကွဒ်ကလသ်ပြဒ်လံယံ.

ကစသ်ယွယ်နေတ်.

ကွသ်လံယံဝဲ. ပေါလ်မုတ်တကွဒ်အမူယံအယယ်မယ်သဒ်ဖံဒ်ပျယ်နေတ်. မေသ်
ဂေသ်ကျိယံအိုတ်ဒေဒ်လဲတ်.

(မာရ်နတ်မင်း) တမူတကောဒ်နံလ်ဒွဲပူကဒ်. သိတ်ညာထီဆဒ်ဝဲယို.
ယယ်ကစသ်ယွယ်နေတ်.

လုံဖျေဒ်ဆီပူပလ်ပယ်ရမီယံဒေဒ်ခါ.

မယ်နဒ်တမူတကောဒ်. ဒေဒ်သောဒ်ကနေသ်ခွေဒ်. တမေသ်ဖျေဒ်ဆီပူဃလ်
ဝဲလံယံ. ဃိုမံယံ. မယ်နဒ်တမူတကောဒ်ဝိုယံမံတ်သေတ်. တဟေတ်ခွေဒ်လးယံ
ဝဲဆိုမိုတ်ထံတံဝီယံ.

ဒေဒ်ဝဲပေါလ်မုတ်သေတ်တဖတ်. ကသဒ်ဦယံဒတ်သောဒ်.

လုံဖံလလ်မဲလ်ဆူတ်ကွာ. ပုသ်လံယံဖှာဝဲ. ယံယံချီယံတံယံ. အသူဒးဒ်အလုံဒ်
ဘုံ. ဖဲတပနလ်ချဲဒ်ချေ. ခေဒ်ဝီတူအိုတ်ဝဲလံယံ.

မေသ်ဝဲပေါလ်မုတ်တကွဒ်. ဦယံဖံဒ်ရဒ်ဝီယံ. မူယံပလ်သေတ်ခဲလးသ်တဖတ်.
ပျတ်ကရုတ်ဒတ်ကွေလ်ဝဲခဲလးလ်မေသ်လံယံ.

သောဓာယံပယ်မေသ်ဝဲပေါလ်မုတ်ယဲသ်ကယယ်

ကစသ်ယွယ်နေတ်. လုံဆိတ်နံယံပလေယံခိုတ်. ထိုတ်လံယံမယ်သဒ်ဝီယံဘုံ
အိုတ်လုံ. မေ့မိုရ်ကးစသ်ဒ်ခိုတ်. မဲလ်တူသ်ခီဘိုကဆိုဒ် (ဥဏ္ဏလုံမွေတော်)
ဆူတ်ကွာဂေယံဝါရီကပံယံ. ယံယံချီယံတံယံ. ပုသ်ဖိုဝဲလံယံဒေဒ်ဝဲလာအဘေတ်
တကထိုသောဒ်ကဲဒေါဒ်ဝဲလံယံ.

ဝီယံဒေါဒ်. ကောဒ်နေဝဲပေါလ်မုတ်သေတ်တကွဒ်ဝီယံ.

သုဝဲသေတ်နေတ်.

ဒေဒဲယယ်ကစသ်ယွယ်မဲလ်ညာ. ဟဲဆိတ်နံယ်ဝဲအခါနေတ်တခးဒ်တကြးလုံ
မူယ်သေဒ်မံယ်မေသ်ခါအီယ်. သုမူယ်ဝဲဃို. (မာရ်နတ်မင်း) တမူတကောဒ်နေတ်.
နေသ်ခွေဒ်ဝဲဝီယ်. လုံသုသေတ်လိုယ်. တကြးဒ်အမူယ်အယယ်. နံလ်ကဒ်မယ်
ဝဲဒတ်လံယ်. သုဝဲသေတ်နေတ်. ရယ်ကဒ်စဒ်ထံတ်မေတ်အူသေတ်ဒေဒ်ခုတ်ကဘဒ်
ကြးဒ်မဒ်လုံဂုယ်အာထိုင်ခါဘတ်ဝဲဒတ်လီတဲဝီယ်. လုံဖဲလလ်မေဒ်တေယ်သနယ်
တံယ်ဟောဖှာဝဲဒတ်လံယ်.

အခေဒ်ချိုင်မေဒ်တေယ်သနယ်တံယ်

ကောနု ဟာသော ကိမာနုဇ္ဈာ၊

နိဂ္ဂံ ပစ္စလိကော သတိ။

အန္တကာရေန ဩနုဒ္ဓေါ၊

ပဒီပံ နဂဝေ သတေ။

အခံလုံပကညံ ... ဒးဒ်တဆိတပါမေတ်အူကဲယ်ဃု ထံဘိုတိုလီမေသ်ဝဲသေတ်
ဘတ်မဒု. နီယ်ပြသ်ကဒ်လီသဒ်ဖွဲပုသ်ဒိုတ်အိုတ်ဒေဒ်ဝဲလဲတ်
ဒးဒ်တသ်ခေဒ်ဝီပေဒ်. ဘီဃေဒ်သဒ်တဘးဒ်အီယ်သေတ်
ဘတ်မဒုကပံယ်ထံတ်ကံသ်ပလံသ်မေတ်အူတဃုဒေဒ်ဝဲလဲတ်.

လိုတ်ယေတဲဝဲ ... ဖဲကညံကွာလောကဒ်ခိုတ်ဒါအီယ်. တဆိတပါမေတ်အူ
ထံဘိုကဲယ်အူထံတ်လီမေသ်ဝဲသေတ်. သုဝဲသေတ်ဒတ်
ဘတ်မဒုနီယ်ပြသ်ကဒ်ထီဆဒ်သဒ်ဖွဲပုသ်မဒ်ဒေဒ်ဝဲလဲတ်.
ဒေဒ်နေတ်ဒးဒ်တကြးဒ်ဘတ်ကဲမေသ်ဝဲလံယ်.ဒးဒ် (အဝိဇ္ဇာ)
တသ်အးတ်ခေဒ်တီပေဒ်ဘီပလ်ဃလ်သဒ်လီမေသ်နသ်ကေ
ဒေဒ်ဝဲ (အဝိဇ္ဇာ) တသ်ခေဒ်ကလံယ်မသ်. သုသေတ်ဘတ်
မဒုပံညာမေသ်ဝဲမေတ်အူတဃုမယ်ကဲထံတ်ဝဲဒေဒ်လဲတ်.

မေသ်ဝဲမေဒ်တေယ်သနယ်တံယ်ကတးသ်ဘုံ. ပေါလ်မုတ်ယဲသ်ကယယ်သေတ်
နေတ်. တုယ်ဝဲလုံ (သောတာပတ္တိဖိုလ်) လံယ်. ကစသ်ယွယ်ခံ. သီတ်ညာဝဲပေါလ်
မုတ်ယဲသ်ကယယ် (သောတာပတ္တိဖိုလ်) တီယ်ဝီယ်နေတ်. လုံမေ့မိုရ်ကစးသ်ခိုတ်
အိုတ်. ဟာကေယ်လံယ်ဝဲလုံပလောယ်ခိုတ်. အိုတ်ဖှာဆိတ်နံယ်ကဒါဝဲလံယ်.

(ဝိသာခါ) ခံ.

ပတီရှ်ဒ်ထံတ်ဝဲလံယ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇံ.

တသ်လုံသေဒ်နေတ်. မေသ်အးသံယိုဒ်မးဒ်ဂေသ်ကျိယ်အိုတ်ဝဲလံယ်. မေသ်ဝဲ
ပေါလ်မုတ်သေတ်တကွဒ်အီယ်. ဆိတ်နံယ်ကစသ်မဲလ်ညာလီမေသ်ဝဲဒတ်နသ်
ကေမံယ်. ကတံယ်ပလ်ဖံတ်ဂးသ်ကူးယံသဒ်တကဲ. ဒဲစုပံသ်သံတ်ထံတ်မိုတ်နီယ်
သဒ်နီယ်. မိုတ်မယ်ထာသဒ်မယ်. မိုတ်ဂဲယ်ဂှာလီတ်သဒ်ဂဲယ်မယ်ဝဲဒတ်လံယ်.

ဖိုအဲတ်မုတ် (ဝိသာခါ) ဇံ.

အံယ်...မေသ်ဝဲမံယ်.

(သုရာ) မေသ်ဝဲသေဒ်တကွဒ်နေတ်.

တလးဒိုတ်ကဲ. လံယ်ဆံယိုဒ်မးဒ်. အးမဒ်ညေဒ်ပဒ်. မယ်သဒ်မေသ်လံယ်.
မေသ်ဝဲသေဒ်တကွဒ်ဃို.

သတ္တဝယ်သေတ်ဟဒ်ဂံယ်ခံလံဖူဘတ်ဝဲလီလံယ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇံ.

မေသ်ဝဲသေဒ်တကွဒ်နေတ်. စဒ်လုံမဒုခါ. ဣကဲထံတ်ဝဲလဲတ်ကစသ်ပတီရှ်ဒ်
ဃို. ကစသ်ယွယ်နေတ်.

မေသ်အတေဒ်ဇေကျံ. ကေယံဆံဟောပျဒ်ဘတ်သဒ်ဝဲဃို.

(ဂုမ္ဘဇာတ်တော်) ဟောစွာဝဲဒတ်လံယ်.

(ဂုမ္ဘဇာတ်တော်) နေတ်. (တိံသနိပါတ်အဋ္ဌကထာနှစ်ခုမြောက်ဇာတ်တော်)
မေသ်ဝဲလံယ်.

ဖဲအီယ်နေတ်မေသ် (ဂုမ္ဘဇာတ်တော်) ယိုတ်သဒ်လုံလေလ်ကဃးသဒ်အုံဒ်
ဝဲဃိုတကွဒ်ဝဲလးယံမံယ်.

(ဝိသာခါ) ဝိုယ်မံတ်မုတ်သေတ်ဝိုဒ်ထူဒ်ဝိယံလီ



(၂)

(သီရိမာပြည့်တန်ဆာ) မှတ် . ဝိဒ်ထွန်

ကစသ်ယွယ်နတ်. ယယ်စကျိယ်ကံသ်. ဝေယ်လူဝိုယ်ဖျသ်ပူယ်ဆိတ်နံယ်
အိုတ်ဒေဒဲခါ. အကျ်ပျုဒဲ (သီရိမာပြည့်တန်ဆာ) မှတ်ယို (ပဿပိတ္တ ကတံ
ဗိဗ္ဗံ) စဒ်ထံတ်မေဒ်တေယ်သနယ်တံယ်ဟောဖှာဝဲဒတ်လံယ်.

ပျိဒ်စိုဒ်ပယ်ကဲသ် (ပြည့်တန်ဆာမ သီရိမာ)

ယယ်စကျိယ်ကံသ်ဒိုတ်ပူယ်နတ်. ဗိယ်လုံ (သီရိမာပြည့်တန်ဆာ) မှတ်
အိုတ်ဝဲတဂယ်. ဒိုတ်တသ်ကိသ်ဂံယ် (သဏ္ဌာန်ကြန်အင်လက္ခဏာ) လးပွဲယ်ဃီ
လဒ်ထီဆဒ်ဒိုတ်အိုတ်ဝဲဂေယ်မဒ် မေသ်ဝဲ (သီရိမာ) နတ်.

တဆံခါ.

ဝသ်ဒွဲဆးကတံသ်ကယ်လဒ်ပူယ်.

သဲထီဖိုခါမာ. သဲထီကတံယ် (ဥတ္တရာ ဥပါသိကာမ) ဖံဒိုတ်ပျိဒ်မာကမတ်
ဘတ်ဝဲ. ဃေကညာဝိသဒ်စူယ်. ဝိုယ်ချဒ်တံပယ်ကဒါကေယ်ဝဲလံယ်. ဝိယ်ဘွဲဖဲဂိတ်
ပူယ်နတ်လံယ်.

ယွယ်ဒးဒ်သံကမူးသဲသေတ်. မယ်ဘူတ်ပျုဒ်စိုဒ်လှိုင်ကျွဲဝဲမေယ်ဒိုတ်လံယ်.
ကစသ်ယွယ်နတ်.

(အကောဓေန. ဇိနေကောဓံ) မေသ်ဝဲမေယ်ခိုတ်အနုဒ်မောဒနယံတရာ ဟောစွာဝဲလံယံ. တရာကတးသ်ဘုံ (သီရိမာ) တုယ်ဝဲလုံ (သောတာပတ္တိဖိုလ်) လံယံ.

မယ်လောလ် ... ဖဲအိယ်နတ်. ကဲသင်အအိတ်မေသ်ဝဲလံယံ. ကဲသင်လဲသ် ထံကဟဲမိယ်ညာ (၁၇. ကောဝေဂ် ဥတ္တရာဥပါသိကာမ) ပိဒ်ထုဒ်ပုယ်ကွာစွာသိတ်ညာဘတ်ဝဲလံယံ.

မယ်တ်ဘူတ်မေယ်ခိုတ်အဋ္ဌကဒ်ဘဒ်

တုယ်သောတယံပဒ်တိဒ်ဖိုယ်ဝိယ်လီမေသ်ဝဲ (သီရိမာ) နတ်လုံဒိတနီယံ. နံသ်စသ်ဟိတ်ပူယံ. တမံသ်ပေဒ်သံကမ္မးသ်သေတ်. ဒိုတ်ထံရဒ်မဒ်ဆဲဒ်ကဒ်မယ် ဘူတ်ဝဲမေယ်ခိုတ်လံယံ.

တမံသ်ပေဒ်သံကမ္မးသ်ဃောဒ်ပါမယ်ဘူတ်အဋ္ဌကဒ်ဘဒ်. (ဃောဒ်ပါတွဲကဒ် မေယ်ခိုတ်) ကောဒ်နီယံဒဲဒ်ဝိဒ်တပျဲဒ်. ဆဲဒ်ကဒ်မယ်ဘူတ်ဝဲလံယံ. စဒ်ထံတ်လုံ. မထေရ်. ဝသ်ဒိုတ်. အိုတ်ဃောဒ်ပါတွဲသဒ်မေသ်ဝဲ. နံသ်သံဖုညာနတ်. မေယ် ဒတ်ဝသ်အလဲဒ်. ဟဲကညဒ်ဝဲလုံ (သီရိမာ) ဟိတ်လံယံ.

(သီရိမာ) နတ်. ကောဒ်နီယံဒဲဒ်တပျဲဒ်. တရွဲယ်ဃုဘဒ်. တိုသ်အသပျယ် တုသ်လးသ်သဒ်. ဆဲဒ်ကဒ်မယ်ဘူတ်ဝဲ. သံကမ္မးသ်သေတ်. ကူလးဒးဒ်ပွဲယံ. ပျုဒ်စူဒ်လိုဒ်ကျွဲဝဲမေယ်ခိုတ်တသ်ဘူတ်လံယံ.

နံသ်သံတပါ. နေသ်ဝဲမေယ်ခိုတ်နတ်. သးပါလွီသ်ပါခွဲဖဒ်အံတ်နံယံ. ကပး ကဲဘွဲဝဲမေသ်လံယံ.

စွဲလာ (သီရိမာ) မေသ်ဝဲနံသ်ပို့တပါ

တနီယံမုသ်နတ်မေသ်လံယံ. နံသ်သံတပါနတ်. လုံ (သီရိမာ) ဟိတ်. ကပးဝဲအဋ္ဌကဒ်ဘဒ်ဝိယံ. သးယူသ်ဇနယ်ယီယံဝဲ. လုံဖျယ်ကညဒ်လဲယံကျွဲဒ်ဝဲလံယံ.

ဖဲဖျယ်နတ်. မုသ်ဟာခါ. ပိဒ်ပျုဒ်မထေရ်ဖဒ်ဒိုတ်ခါနတ်မံယံ. နံသ်သံတပါ စဒ်ဝဲလံယံ.

နံသ်သံဇံ.

နအိုတ်လုံမဒုတသ်လံသ်ဟဲဝဲလဲတ်.

ကစသ်ပွဲသ်နေတ်. အိုတ်လုံယယ်စကျိယ်ကံသ်ဟဲဝဲလံယ်.

ယယ်စကျိယ်ကံသ်. လုံမဒုယဒ်ကွဲဒ်. မဒုဟိတ်ကြံသ်မေယ်ခိုတ်ကပးဝိယ်မဒ်
ဟဲဝဲလဲတ်.

ကစသ်ပွဲသ်နေတ်.

လုံ (သီရိမာ) ဟိတ်မယ်ဘူတ်ဝဲအဋ္ဌကဘဒ်မေယ်ခိုတ်. ကြံသ်နေကပးဝိယ်
ဟဲဝဲလံယ်.

ကစသ်ဇံ.

မေသ်ဝဲ (သီရိမာ) တကတ်မုတ်နေတ်. နေဒ်သဲဒ်မျိုအိုတ်မေယ်ခိုတ်. မယ်
ဘူတ်ပျုဒ်စူဒ်လိုဒ်ကျွဲဝဲအိုတ်ဒတ်စေသ်ဇေယ်ကစသ်.

(သီရိမာ) မယ်ဘူတ်ဝဲမေယ်ခိုတ်နေတ်. ပကြးယ်တဲဖှာတကဲဝဲမယ်သဒ်မေသ်
လံယ်. ဂေယ်ဝါမိုယ်မျုဒ်ခိုတ်ရဒ်မယ်သဒ်. ဘူတ်ဝဲနဲသ်သံတပါကံသ်နေတ်. သးပါ
ကပးဝဲဘွဲဒေဒ်မယ်သဒ်မေသ်လံယ်. အံတ်ဘတ် (သီရိမာ) မေယ်ခိုတ်နေတ်ကို
ညသ်ဒေဒ်မေထိတ်ဘတ်ဝဲလုံအနံသ်စသ်နေတ်. ဂေယ်ခိုတ်တကဒ်ရဒ်မဒ်ဒေါဒ်
ဝဲမံယ်. ဒေဒ်အိယ်ဒေနုယ်. ဃီလဒ်မယ်သဒ်ဂေသ်ကျိယ်. ပကြးယ်အံတ်အိုဒ်
တဲဝဲလံယ်.

တဲပကြးယ်အံတ်အိုဒ်ဂေသ်ကျိယ်. နဲသ်သံတပါဟူဘတ်ဝဲနေတ်.

မိုတ်ထိတ်ဘတ်သဒ် (သီရိမာ) ဃို. နံသ်စသ်နေသ်ပလံဝသ်တဲပျုဒ်ဝဲလံယ်.

တမ္ပိယ်နဲသ်သံခံ.

လုံနနေသ်ပလံဝသ်အတးနမေကွသ်ဒွဒ်မံယ်.

ခဲဂံယ်လုံ (သီရိမာ) ဟိတ်မယ်ဘူတ်ဝဲ. အဋ္ဌကဒ်ဘဒ်သံခါဃောဒ်ပါကွာ.
နဝဲကဲခိုတ်ကွးသ်ခိုတ်ကတးသ်ကလံယ်ဘတ်ဝဲမေသ်လံယ်.

နဲသ်သံဖိုနေတ်.

ဟိထံတ်တဖျံသ်တသ်ဘံကရံဟဲဝဲလုံယယ်စကျိယ်လံယ်.

ဂံယ်ခံအယ်ယိုယ်ထံတ်ခါဘွဲ.

လုံထး (စာရေးတံမဲ) မေယ်ခိုတ်လံသ်လဲယ်ဆးထးတ်အိုတ်ဝဲလံယ်. လုံဝသ်
အလဲဒ်သံဃောဒ်ပါခိုတ်ကွးသ်ခိုတ်ကတးသ်လံယ်ဘတ်ဝဲမေသ်လံယ်. (သီရိမာ)
နေတ်. လုံမဟာမယ်ဘူတ်မေယ်ခိုတ်ဝိယ်ခါ. ယိုဒ်တယဲဒ်နေသ်ထံတ်ဝဲတသ်ဆာ
တမိယ်ဃိုမံယ်. တနီယ်ညာကူကယ်. မယ်ဃီသဒ်မဒ်တကဲလးယ်ဝဲ. ဘဲနွဲဒ်မယ်
ဒ်လုံလံသ်မိပူယ်. မိနံယ်ဝဲလံယ်.

နေသ် (စာရေးတံ) အဋ္ဌကဒ်ဘဒ်နဲသ်သံသေတ်ဟဲကညဒ်. လိုဒ်ကျွေပျူဒ်စူဒ်
ခေပွယ်မုတ်လဲယံတဲပျဒ်ဝဲလံယံ.

ကစသ်မုတ်ဇုံ.

သံကမ္ဘးသ်သေတ်ဟဲကညဒ်လီ.

ယယ်နေတ်. ဒးဒ်နဲသ်စသ်စု. ဟီဆးတဖျံသ်တသ်ဘံဆိတ်နံယံဂံသ်မေသ်ဂေယံ
ဂေယံ. ပျူဒ်စူဒ်လိုဒ်ကျွေမယ်ဘူတ်ဂံသ်မေသ်ဂေယံဂေယံ. တကဲလးယံဝဲမံယံ.

သုသေတ်လံယံပွဲဆိတ်နံယံ. နဲသ်သံသေတ်ဝီယံဘွံ.

ယယ်ကူဒ်ခဲဖွယ်ဆဲဒ်ကဒ်မယ်ဘူတ်ဇံယံ.

တုယံကပးခါဘတ်ဘွံ. တဖျံသ်ပူယံမယ်ဘူတ်ထးနုလ်. လူပွဲယံနေသ်ဇံယံ.

ကစသ်မုတ်ဇုံ.

ဂေယံလီမံယံ.

အလိုဒ်ကျွေဒ်သေတ်. တမံသ်ပေဒ်နုလ်နဲသ်သံသေတ်. လုံဟီတ်ကိုပူယံဝီယံ.
ယယ်ကူဒ်ခဲဖွယ်ဆဲဒ်ကဒ်မယ်ဘူတ်ဝဲ. တုယံကပးခါဘတ်ဘွံ. လုံတဖျံသ်ပူယံထးနုလ်
မယ်ဘူတ်လးပွဲယံဝီယံ. တဲပျဒ်ဝဲ (သီရိမာ) လံယံ.

(သီရိမာ) ခံ.

ဝီတ်ထံတ်ယယ်လဲယံစောလ်နေမံယံ.

ကဘာလံယံဘတ်သဒ်. ကစသ်မထေရ်မျဒ်သေတ်မေသ်လံယံတဲယို. လိုဒ်ကျွေ
ခေပွယ်သေတ်. စောလ်ထံတ်ဝဲဟဲပလ်လုံနဲသ်သံသေတ်မဲလ်ညာလံယံ.

(သီရိမာ) နေတ်.

တူသ်ကံယံတသ်ဆာတနောဒ်တရဲဒ်မယ်သဒ်ဘာအူချဒ်ဝဲနဲသ်သံသေတ်နေတ်
လံယံ.

ခွဲလာ (သီရိမာ) မေသ်ဝဲပွဲတ်နဒ်

မိုတ်ထီတ်သဒ် (သီရိမာ) ဟဲမေသ်ဝဲနဲသ်သံဖိုနေတ်. ကွသ်ဝဲဘာလံယံတသ်.
ဒးဒ်တနောဒ်တရဲဒ်မယ်သဒ် (သီရိမာ) နေတ်ဝီယံ.

အံယံ...တကတ်မုတ်ဖို (သီရိမာ) အီယံတသ်ဆာထေဒ်တဆူတ်ခွဲဝဲတဘးဒ်
အီယံသေတ်မဒ်. ဃီလဒ်ဂေယံဝဲတဘးဒ်အီယံဒေဒ်. မေလုံတဆူဆာဆူတ်ခွဲ
ဒေဒ်ခါ. ဒးဒ်ကူကယ်ဂေယံဝါမေသ်ဝဲခါဒု. ကဃီလဒ်ဂေယံဒေဒ်ဝဲတဘးဒ်လဲတ်
ဆိုမိုတ်ဘတ်ဝဲလံယံ. ဆိုမိုတ်ဘတ်ဝဲ. ဒေဒ်နေတ်တထီတ်ဃံ. နဲသ်သံဖိုနေတ်.

ကိလေယသယ်ကတးကဲထံတ်ဝဲလံယ်. သိတ်ညာထိတ်ဖှာပံညာတအိုတ်ဝဲနေတ်မံယ်.
ကပးမဒ်တကဲလးယံဝဲ. ကေယ်လုံဖျသ်လံယ်.

လုံကြးဒ်လံသ်ပလ်တဖျသ်ဝိယ်. မိနံယ်ဝဲလုံလံသ်မိပူယ်လံယ်. ဝိယံမိတ်နဲသ်
သံ. ဆံတဲကလဲဒ်အမျိုမျိုသေတ်. ကပးတကဲကိလေယသယ်မေတ်အူကဲယ်ထံတ်
ဝဲလံယ်. ဖဲတနီယ်မုသ်ဟာခါ. ဒးဒ်တသ်ဆာနေတ် (သီရိမာ) သိတလးဝဲလံယ်.

ဗိမ္ဗိသာရ. စံယ်ပယ်ဒိုတ်ခံ.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံင်.

တရတ်. (ဖီဝက) ဒေမုတ်ဖို (သီရိမာ) နေတ်. သိတလးဝဲလံယ်. ကစသ်
ပုသ်လံယ်ပွယ်ဟဲလုံဖျသ်. မးပတီရုံဒ်ကွးထံတ်ဝဲလံယ်.

ဒးဒ်ပယ်အယ်ကယ်ဘတ်ဟဲကွသ် (သီရိမာ) ကောဒ်ဂယ်

ကစသ်ယွယ်နေတ်.

ဟူဘတ်ဝဲ (ဗိမ္ဗိသာရ) စံယ်ပယ်ဒိုတ်ဟဲရုံဒ်ကွးပရးဘွံ.

တကတ်စံယ်ပယ်ဒိုတ်ခံ.

(သီရိမာ) စိုတ်ကုသ်ယိုတဂေယ်. ဖဲသွတ်ခိုတ်. ဒေဒ်ဝဲ. စောဒ်ဝတ်ဃဒ်.
ထွိုတ်လံယ်ကတလ်. လေလ်သေသေတ်ဒေဒ်တအံတ်သောဒ်. မးခေါဒ်ကွသ်ပလ်
ပုသ်လံယ်မယ်လောလ်ထွဲကဒါဝဲလံယ်.

(ဗိမ္ဗိသာရ) စံယ်ပယ်ဒိုတ်နေတ်.

လုံကစသ်ယွယ်မယ်လောလ်ဝဲတးမးပလ်စံဒ်ရုံဒ်ဝဲလံယ်.

နေတ်မံယ်. သးသံတလးကွးလုံလွီသ်သံလီ.

(သီရိမာ) စိုတ်နေတ်. ကဖိုအုတ်လုံဒ်ပိုဒ်ပွဒ်ထံတ်လီ. ကောလ်ပူယ်နဒ်ဒေမဲလ်
ခွီ. ခွီဆူအပံဒ်. အုတ်ပိုဒ်ဖဲဒ်လံဒ်. သွိုတ်ဖီကလုံဒ်. လံယ်ပုလ်ယွယ်ဝဲလံယ်.
လးတ်သေတ်နသ်ကေ. ဟိုဒ်မွဒ်ပြဒ်တကဒ်ရဒ်မဒ်လံယ်.

နေတ်ဘွံစံယ်ပယ်ဒိုတ်နေတ်.

လုံဟိတ်ပူယ်အိုတ်ခေါဒ်ဟိတ်ဖိုသတ်တဂယ်.

လုံအဂယ်ဖဒ်ဒတ်ဘတ်ဟဲကွသ်ဖိုတ် (သီရိမာ) စိုတ်ခဲလးသ်ကောဒ်ဂယ်.
မေတဟဲကွသ်. ဘတ်လောဒ်တိုသ်ယောဒ်ဘဒ်ကောဒ်ဂယ်. မးဟဒ်ကျေယ်ညွယ်
ဒံဝေသ်တယုယ်ပြဒ်လံယ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံင်.

ကစသ်ဒိုတ်ဒးဒ်သံကမ္မးသ်ခဲလးသ်လုံ (သီရိမာ) အာသုဘဒ်ကညဒ်ရုဒ်မဒ်ခဲ
လးသ်ကစသ်. ပုသ်လံယ်ရုံဒ်ကွဲးဝဲလံယ်.

စွဲလာ (သီရိမာ) နဲသ်သံဖိုနေတ်.

လွီသ်သံထီဆဒ်. မိနံယ်သဒ်သဒ်. ပွယ်စဒ်ငံယ်တတဲတပိုတ်မေယ်ဒိုတ်
သေတ်တကပးအံတ်. အိုတ်တဖျံသ်ပူယ်မေယ်သေတ်. နးဆိတ်ခတ်သဒ်. ဝိယ်
မံယ်နဲသ်သံသေတ်ခံ. သုဒ်ဘိုဒ်သဒ်လုံနဲသ်သံဖိုအိုတ်.

နဲသ်သံဖိုဇုံ.

ကစသ်ယွယ်တဲဝဲ. ဘတ်ဟဲကွသ်ဖိုတ် (သီရိမာ) ကညဒ်ကောဒ်ပါဒ်ဒ်တဲဝဲလံယ်.
ဟူဝဲတသ်တဲဒေဒ်နေတ်ဘွံ.

နဲသ်သံဖိုနေတ်.

သတ်ဝီယ်ဒိုတ်အိုတ်ရဒ်သေတ်နသ်ကေ. ဝီတ်ထံတ်သဒ်ဖြဒ်.

နဲသ်သံဇုံ.

နတ်မဒုလဲတ်. စဒ်ဝဲလံယ်.

နဲသ်သံဖိုဇုံ.

ကစသ်ယွယ်မးဟဲကွသ်ဖိုတ် (သီရိမာ) ကောဒ်ပါဒ်ဒ်.

နဲမံတ်ကလဲယ်ဝဲစေသ်ဇေယ်.

ယဲသေတ်ကလဲယ်မံယ်. တဲဝီယ်. သေစံတဖျံသ်. ပလ်လုံလံသ်ဘတ်တပူယ်
ယံဒတ်ဒးဒ်နဲသ်သံသေတ်လဲယ်ပျလ်ထွဲဝဲလံယ်.

တုယ်သွတ်ဒိုတ်ဘွံ.

ကစသ်ယွယ်နေတ်. ဒးဒ်သံကမ္မးသ်သေတ်တပယ်. လုံ (သီရိမာ) စိုတ်ထေဒ်
ဆးထးတ်ဝဲလံယ် (ဗိမ္ဗိသာရ) စံယ်ပယ်ဒိုတ်ဒးဒ်ကမ္မးသ်တဖတ်သေတ်နသ်ကေ.
တပယ်. လုံစိုတ်ကပယ်ဆးထးတ်အိုတ်ကွသ်ဖိုတ်ဝဲလံယ်.

လွီတ်ဘတ် (သီရိမာ) တအိုတ်လးယ်ဝဲနံဂယ်

ကစသ်ယွယ်နေတ်. စဒ်ဝဲ (ဗိမ္ဗိသာရ) စံယ်ပယ်လံယ်.

တကတ်စံယ်ပယ်ဒိုတ်ဇုံ.

ပွယ်ဝဲအီယ်. မတဂယ်လဲတ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇုံ.

တရတ်ဇီဝက. ဒေမုတ်ဖို (သီရိမာ) မေသ်ဝဲလံယ်ကစသ်.

တကတ်စံယ်ပယ်ဒိုတ်ဇံ၊

လုံမဲလ်ခီစဒ်ထံတ်ခီပံဒ် (ဒွါရ) သေတ်ကွာတသ်အုတ်ထီလံယ်ပုလ်ဝီယ်. ဒးဒ်
လးတ်အံတ်ရဒ်ဝဲပွယ်အီယ် (သီရိမာ) မေသ်ဝဲလံတ်ဇေယ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇံ၊

မေသ်ဝဲ (သီရိမာ) လံယ်ကစသ်.

တကတ်စံယ်ပယ်ဒိုတ်ဇံ၊

မေသ်ဝဲ (သီရိမာ) အီယ်. လုံအိုတ်မူဒေဒ်ဝဲခါပွယ်မီယုလ်ပျယ်ပါတဘွံဘတ်
ဟေတ်ဝဲအပွယ်ဆဲဒ်အာလဲတ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇံ၊

မီယုလ်ပျယ်ပါတသံနတ်. ဘတ်ဟေတ်ဝဲတမးလံယ်ကစသ်.

တကတ်စံယ်ပယ်ဒိုတ်ဇံ၊

ဟဒ်ကျေညယ်ဇံယ်ဟေတ်ပွယ်တမးပွဲဟီနေ (သီရိမာ) အီယ်လံယ်.

စံယ်ပယ်ဒိုတ်နတ်. ကစသ်ယွယ်တဲလံယ်တးမးဟဒ်လဲဒ်ကျေညယ်ဝဲလံယ်ဒံ
တဝေသ် (သီရိမာ) ဟေတ်ယယ်. မတဂယ်မဒ်တဲဟီဃေကေယ်တအိုတ်လးယ်
ဝဲလံယ်.

သတ္တဓယ်သေတ်နေသ်ဝဲကျိဒ်တာ

(ဗိဗ္ဗိသာရ) စံယ်ပယ်ဒိုတ်. ပတီရုံဒ်ထံတ်ဝဲလံယ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇံ၊

(သီရိမာ) အီယ်.

ဟေတ်ခံလံနသ်ကေ. တဂယ်မဒ်ပွယ်တဟီဝဲလးယ်မံယ်ကစသ်.

ဖိုအဲတ်နဲသ်သံသေတ်ဇံ၊

ပွယ်အာဂယ်. အဲတ်ကွီမေသ်ဝဲ (မာတုဂါမ) အီယ်. သုကွသ်ကတ်မံယ်.
ဖဲယယ်စကျိယ်. ဝေသ်ပူယ်အီယ်. မီယုလ်တနယ်. ဘတ်ဟေတ်ပွယ်တမးမီယ်ဝဲ
(သီရိမာ) အီယ်. ခါအီယ်ဘွံ.

ခံလံသေတ် မတဂယ်မဒ်တဟီဝဲလးယ်ဇံယ်.

ဖိုအဲတ်နဲသ်သံသေတ်ဇံ၊

ဂေသ်ကျိယ်အိုတ်ဝဲရုံလ်ခယ်တယ်အီယ်. ဟဒ်ဂံယ်လးသ်သေလံယ်. မယ်ဒးက်
ဟဒ်ဂံယ်သေဝေဂေသ်ကျိယ်အိုတ်ဝဲနံသ်စသ်ရုံလ် (အတ္တဘော) နတ်. သုကွသ်
ထီကေယ်ဇံယ်တဲဝီယ်. လုံဖဲလလ်မမဒ်တေယ်သနယ်တံယ်ဟောဖှာဝဲလံယ်.

အနေခါချိန်မေဒ်တေယံသနယံတံယံ

ပဿ ဝိတ္တကတံ ဗိမ္ဗု၊
 အရကာယံ သမုဿိတံ။
 အာတုရံ ဗဟုသင်္ကပ္ပံ၊
 ယဿ နတ္ထိ ဝုဓံ ဋ္ဌိတိ။

အခံလုံပကညံ ... လံယံဆံတေပလ်. ဒေဒိဝဲတသ်ဂံယံဖိုသောဒ်. ကဖိုဝေထံတံ
 ဖံတ်အိုတ်ဖိုတ်ယဲဒိဝီယံ. ရဲသ်ကွဲယံမယ်သဒ်. ဆဒ်ဃဒ်ညုတ်
 သွိုတ်ထီတ်အိုတ်စေဒ်ကူထံဘိုကးသ်ကွဲယံဂေသ်. တအိုတ်
 ဝဲခယ်တယ်ကိုယ်. သုကွသ်ထီကေယံဇံယံ.

မေသ်ဝဲမေဒ်တေယံသနယံတံယံကတးသ်ဘွံ. ဃောဒ်ကလဒ်လွီသ်ကထိုအိုတ်
 ဝဲသတ္တဝယ်သေတ်ခံဖျိသီတ်ညာကေယံဝဲတရလံယံ.

စွဲလာ (သီရိမာ) မေသ်ဝဲနဲသ်သံဖိုသေဟ်နသ်ကေ. တုယံဝဲလုံ (သောတာ
 ပတ္တိဖိုလ်) လံယံ.

(သီရိမာပြည့်တန်ဆာ) မုတ်စိုဒ်ထူဒ်ပီယံလီ



(၃)

(ဥတ္တရာထေရီမ) ဝိသုဒ္ဓိ

ကစသယွယ်နေတ်သယ်ဝူတ္တိဒ်ကံသ်စေယ်တဝိယ်ဗျသ်ပူယ်. ဆိတ်နံယ်အိုတ်
ခုတ်ဒေဒ်ဝဲခါ. အကျ်ပျုဒ်ဝဲ (ဥတ္တရာထေရီမ) ဟို. (ပရိမိတ္တဝိဒ် ရူပံ) ဝိသုတ္တံ
မေဒ်တေယ်သနယ်တံယ်. ဟောစွာဝဲဒတ်လံယ်.

ပျိဒ်နိဒ်ပယ်ကဲသ် (ဥတ္တရာထေရီမ)

(ဥတ္တရာထေရီမ) နေတ်.

သ်နိတ်. တကယယ်ဒိဆိပွဲယ်ထံတ်ဘဒ်လီမေသ်ဝဲလံယ်.

မေသ်ဝဲ (ထေရီမ) ဟဒ်လဲဒ်ဒေါဒ်ကြံသ်မေယ်ခိုတ်လုံဝေသ်ပူယ်ခါ. နေသ်
ဝဲမေယ်ခိုတ်ဖုညာ. ဟာကေယ်လုံကွဲတံယ်. တိုကဲတ်ဘတ်ဝဲနဲသ်သံဖိုတပါလံယ်.
ကစသ်ဇုံ.

ကစသ်ပွဲသ်မုတ်. ကမယ်ဘူတ်မေယ်ခိုတ်အိယ်. တူသ်လောလ်လူယ်ခယ်နေ
ကေယ်ဇံယ်. တမံသ်ပေဒ်ပတီရုံဒ်ထံတ်ဝဲ.

နဲသ်သံဖိုခံ.

တကြံတာတ်. တူသ်လောလ်ဟီဝဲဃို. မယ်ဘူတ်ကွေလ်ဝဲခဲလးသ် (ထေရီမ)
နေတ်မေသ်နဲသ်စသ်ဂံသ်. တအိုတ်တံသ်လးယိဝဲနေတ်မံယ်. အဟယ်ရဒ်ပျုဒ်
ဝဲဒတ်လံယ်.

ဒေဒ်နေတ်မံယံ.

ဒီသံသးသံဖဲတသ်လံသ်နေတ်. တိုကံတ်ဝဲနဲသ်သံဖိုမယ်ဘူတ်ထဒ်ဒေါဒ်ဝဲခဲလးသ်
ဃို. အဟယ်ရဒ်ပျဒ်. လံသ်နွေဒ်လံသ်ဘဲဝဲရဒ်မဒ်လံသ်.

လွီသ်သံထံတ်ဘဒ်နီယံ. ဟဒ်လဲဒ်ကြံသ်ဒေါဒ်မေယ်ခိုတ်. လုံတသ်လံသ်အိတ်
ကဆိုဒ်တလိုတ်တိုဒ်ကစသ်ယွယ်. ပလဲလ်ပွဲနေဝဲကွဲလံသ်.

နေတ်ဘွံ. လံသ်စဲယံဝဲနဲသ်စသ်တသ်ဘဲထောဒ်. ယံသ်ဘတ်ဃို. လံသ်ဃီသ်
ဝဲလံသ်.

သုဒ်ဘိုဒ်သဒ်လုံ (ထေရီမ) အိုတ်.

ဖိုအဲတ်မုတ်ဇံ.

နရုံလ် (အတ္တဘော) ပွသ်မီဝဲဒိုတ်မဒ်လီ. တယေလ်မံယံကဘတ်ဟဒ်ဂံယံ
ဝဲလံသ်တဲဝီယံ. လုံဖဲလလ်မေဒ်တေယ်သနယ်တံယံဟောဖှာဝဲဒတ်လံသ်.

အနုဒ်ဗျူဒ်မေဒ်တေယ်သနယ်တံယံ

ပရိ ဖိဏ္ဍပိဒံ ရူပံ၊

ရောဂနီဠံ ပဘဂုံရုံ။

ဘိဇ္ဇတိ ပူတိ သန္ဓေဟော၊

မရဏန္တံ ဟိ ဖိပိတံ။

အခံလုံပကညံ ... ရုံလ်ခယ်တယ်ကိုယ်နေတ်. ကွတ်လံပယ်ဘွေတ်ပွသ်သေဝဲ
လံသ်. တသ်ဆာဖုညာသေတ်အိုတ်လံသ်မေသ်လံသ်.
ဟဒ်ဂံယံလံသ်သုဒ်သေဝဲလံသ်. အုတ်ပိုဒ်ဝဲရုံလ်ခယ်တယ်
ကိုယ်အီယံ. တယေလ်မံယံဘတ်ဟဒ်ဂံယံဝဲလံသ်. မေသ်ဝဲ
သဒ်မူနေတ်ကတးသ်ဂေသ်ဘတ်သီမေသ်အိုတ်ဝဲလံသ်.

မေသ်ဝဲမေဒ်တေယ်သနယ်တံယံကတးသ်ဘွံ. (ဥတ္တရာထေရီမ) နေတ်. တုယ်
ဝဲ (သောတာပတ္တိဖိုလ်) လံသ်. ကဲဘျံဒ်ဖိုတ်ပွယ်အာဂယ်ဂံသ်. ဟောတရာကဲထံတ်
ဝဲမေသ်လံသ်.

(ဥတ္တရာထေရီမ) ဝိဒ်ထုဒ်ဗီယံလီ



(၄)

(ဆိုမိုတ်ဒိုတ်သဒ်နဲသံသံတကွဒ်) ဝိုဒ်ထွဒ်

ကစသ်ယွယ်နေတ်. သယ်ဂူထွီဒ်ကံသ်. ဝေယ်တဂိုယ်ဖျသ်ပူယ်. ဆိတ်နံယ်
အိုတ်ဒေဒ်ဝဲခါ. အကျပျုဒ်ဝဲဆိုမိုတ်ဒိုတ်လံယ်သဒ်. နဲသံသံတကွဒ်ယို. (ယာနိ
မာနိ အပတ္တာနိ) ဝဒ်ထံတ်မေဒ်တေယ်သနယ်တံယ်. ဟောဖှာဝဲဒတ်လံယ်.

ပျိဒ်နိုဒ်ပယ်ကဲသဒ် ဆိုမိုတ်ဒိုတ်သဒ်နဲသံသံပုညာ

နဲသံသံယဲသ်ကယယ်သေတ်တကွဒ်. ဟိမယ်လိုနေကမထာလုံ. ကစသ်ယွယ်
အိုတ်ဝီယ်နံလ်ပွသ်ကွာ. ကွဲဒ်စးဒ်ဂုယ်လံယ်. အာထိုဒ်ဝဲတရာ. ဈာယ်တရာဖုညာ.
ဟဲဖှာကဲထံတ်ဝဲဒတ်. ကီလေယ်သယ်. ဖှာကဲထံတ်မူဒ်တအိုတ်မေသ်ဝဲယို.

ဝဲသေတ်တဖတ်. မေသ်ဒတ်သံတသ်မယ်ဝီယ်ကတးသ်လီ. လုံဝဲသေတ်နေသ်
ပလ်. ကူသ်ဘျုဒ်ဖိုတ်တကွဒ်. ကလဲယ်ရံဒ်ပျုဒ်ကစသ်ယွယ်. ဆိုမိုတ်ဝီယ်. ဟဲဝဲ
ခဲလးသ်လံယ်. တုယ်လုံဖျသ်ကြိယ်မိုဒ်ဝဒ်ဒိုတ်ထောဒ်ဘျံ.

ကစသ်ယွယ်တဲဝဲ (အရှင်အာနန္ဒာမထေရ်).

ဖိုအဲတ် (အာနန္ဒာ) ခုံ.

မေသ်ဝဲနဲသံတကွဒ်ဝဲသေတ်နံလ်ဘာလံယ်. ယယ်ကစသ်ယွယ်ခွေဒ်ပျုဒ်ချဲဒ်
ကနေသ်ဒေဒ်ဝဲ. လုံပွယ်လဲယ်ရှးပွယ်ဖိုတ်. တသ်သွတ်ဒိုတ်လံသ်. လဲယ်ဒတ်ဝဲဝီယ်
ဘျံမဒ်ဟာကေယ်တုယ်. ဘာဒတ်ကေယ်ဇံယ်. ယယ်ကစသ်ယွယ်ပေဒ်တဲဝဲလံယ်.

(အရှင်အာနန္ဒာ).

လဲယ်ကညွှတ်. တဲပျဲဒဲနဲသံသတကူဒ်.

နဲသံသသေတ်ဖုညာ.

ဝဲသေတ်ဂံသ်. လုံတသ်သွတ်ခိုတ်. ကဘတ်လဲယ်မယ်ဝဲမဒုလဲတ်.

တဆိုမိုတ်ညေပဲတ်တဲဝဲ.

ကစသ်ယွယ်နေတ်.

လုံအထံဆံသီတ်ညာကွသ်ဖှာဝဲ. ဂေသ်ကျိယ်တမီယ်တမို့သီတ်ညာပလဲဝဲယို.
တဲဝဲကမေသ်လံယ်. ဆိုမိုတ်ဝီယ်. လဲယ်ဝဲလုံတသ်သွတ်ခိုတ်. ကွသ်ဝဲပွယ်စိုတ်.
ဂုယ်လံယ်အာထိုဒဲ(အသုဘကမ္မဋ္ဌာန်း) လံယ်. တသံဒီသံတးယ်ကွေလ်ပွယ်စိုတ်
အိုတ်မေသ်လုံအဃီစူဒ်လံယ်မယ်နံတ်ဝဲ (အဋ္ဌိကသညာ) နေသ်ဝဲမံယ်. လုံပွယ်
ကွေလ်တးယ်ဃလဲဝဲသံစဲဘွဲအိုတ်ပွယ်စိုတ်ဖံခိုတ်. တသ်လိုတ်ဘတ်တဒ်မဲဒ်မူဒ်.
သဒ်ဟဲဖှာကဲထံတ်ဒေဒ်ဝဲလံယ်.

နေတ်ဘွဲမဒ်. နံသ်စသ်သေတ်ကီလေယ်သယ်တလးသ်ဒေဒ်နေတ်. သီတ်ညာ
လံယ်ဝဲသဒ်လံယ်.

ဟောဖှာနေဝဲတရာ

နေတ်ဘွဲ. ကစသ်ယွယ်နေတ်. အိုတ်လုံ (ဂန္ဓကုဋ်တိုက်) ပွယ်ပွသ်စိုဝဲ. ယံယ်
ချိယ်တံယ်ကပြုသ်. ဒေဒ်ဝဲနဲသံသသေတ်မဲလ်ညာထိတ်ဖှာတဲဝဲသောဒ်.

ဖိုအဲတ်နဲသံသသေတ်ဇုံ.

ဒေဒ်အီယ်ဝဲ. ပွယ်ဃီကိုတ်လိုတ်အယိုစူဒ်. သုကွသ်ထိတ်ဘတ်ခါ. ရယ်ကဒ်
သဒ်တမာဟဲဖှာကဲထံတ်နေတ်. မေသ်ကြးဒ်ဝဲစေသ်ဇေတ်တဲဝီယ်. လုံဖဲလလ်မေဒ်
တေယ်သနယ်တံယ်ဟောဖှာဝဲလံယ်.

အနေဒ်ချို့ဒ်မေဒ်တေယ်သနယ်တံယ်

ယာနိမာနိ အပတ္တာနိ၊

အလာဗူနေဝ သာရဒေ။

ကာပေါတကာနိ အဋ္ဌိနိ၊

တာနိ ဒိသွာန ကာ ရတိ။

အခံလုံပကညံ

... (သာရဒဥတု) ဖဲလာနံခါပွယ်ဟန်တးယံကွေလ်ဃလ်ဝဲ.
ဒေဒ်ထီလုယံသတ်ဃေမယံသဒ်မေသ်သောဒ်.
တးယံပလ်ဃလ်ဝဲ. ဒေဒ်ထိုတ်ကန်ကဲတ်ခံတ်အယံသ်
ဝါကဖံဒ်ဂံယံ ထီတ်ဘတ်ဝဲပွယ်ဃီတကွန်. ဒေဒ်ဝဲမုသ်
မဒ်ရယ်ကန်သဒ်အိုတ်. ဘတ်မဒုကဲထံတ်ဘတ်ဝဲဒေဒ်
နတ်လဲတ်.

လိုတ်ယေအခံပညံ

... လာနံခါကလီယံတသ်ကိုသ်. ဒိုဘတ်ဃို. ဃေထဒ်ပြေ
သဒ်တဃုယံဖန်တးယံကွေလ်ဝဲ. ဒေဒ်ဝဲထီလုယံသတ်
ဃေထဒ်သောဒ်ဝီယံဝဲ. ထိုတ်ကန်ကဲတ်ခံဂံယံထံတ်
မယံသဒ်. ပွယ်ဃီတကွန်ထီတ်ဘတ်ဝဲကဲစှာကဲထံတ်
သဒ်မုသ်မေသ်ဝဲရယ်ကန်နတ်. သုသေတ်ဂံသ်မဒုဘျှံဒ်
ဖိတ်အိုတ်ဝဲလဲတ်. လုံကယ်မကိုယ်ကွာ. သဒ်စှာမုသ်
ထဲဒ်တဝဲဒ်ဖိုသေတ်မဒ်. ကဲထံတ်တကြးဒ်ဝဲနတ်မေသ်
လံတ်ယေ. တဲဝဲမေသ်လံယံ.

မေသ်ဝဲမေဒ်တေယံသနယ်တံယံကတးသ်ဘျှံ. လုံဆိတ်နံယံအိုတ်ဝဲတးကုယံ
ဝဲလုံ (အရဟတ္တဖိုလ်) လံယံ. ဝီယံဘျှံပကြးယံအံတ်အိုဒ်ဝဲ. ကစသ်ယွယ်ကူသ်
ဘျှံဒ်ဖိုတ်ဟဲဆိတ်နံယံ. ဘာလံယံဒေါဒ်ဝဲခဲလးသ်လံယံ.

(ဆိုမိုးခိုတ်သိမ်းနဲ့သံသတကွန်) ပိုဒ်ထွန်ဒီယံလီ



(၅)

(ရူပနန္ဒာထေရီမ . ဇနပဒကလျာဏီ) ဝိဒ်ထူဒ်

ကစသယွယ်နေတ်. သယ်ဂူတ္တိဒ်ကံသ်စေယ်တဝိုယ်ဖျသ်ပူယ်ဆိတ်နံယ်အိုတ်
ခုတ်ဒေဒ်ဝဲခါအကျ်ပျဒ်ဝဲမိယ်လုံ (ရူပနန္ဒာထေရီမ ဇနပဒကလျာဏီ) ယို (အဋ္ဌိနံ
နဂရံ ကတံ) စဒ်ထံတ်မေဒ်တေယ်သနယ်တံယ်ဟောဖှာဝဲဒတ်လံယ်.

**ပျိဒ်ခိုဒ်ပယ်ကဲသဒ်
(ဇနပဒကလျာဏီမင်းသမီး)**

ပုသ်ခွါ (နန္ဒမင်းသား) အမာ (မိထွေးဂေါတမီ) ဖိုမုတ်မေသ်ဝဲ (ဇနပဒ
ကလျာဏီမင်းသမီး) နေတ်. တနီယ်မုသ်ခါ. တသ်ဆိုမိုတ်ဟဲဖှာထံတ်ဝဲဒတ်လံယ်.
ယဝဲသ်ခွါဒိုတ်မေသ်ဝဲ (သိဒ္ဓတ္ထမင်းသား) နေတ်.

စဲတ်ကျယ်စံယ်ပယ်စီစေယ်. ဒေဒ်ဝဲထိုဒ်ပွဲလ်ထီသောဒ်. ထုံဒ်ပဲလ်တးယ်ကွေလ်
ဝီယ်. ကူကယ်သေဒ်ခံဒ်ဆိုကဲထံတ်နဲသ်သံဝီယ်. သးလောကဒ်ခူးဒိုတ်. ပွယ်ထိုတ်
တတြံယ်တအိုတ်ဝဲကဲထံတ်ဘတ် (သမ္မာသမ္ဗုဒ္ဓ) ယွယ်ကစသ်ကွံထီဆဒ်ကစံဒ်
ဝဲလီ.

ဝဲသ်စံဒိုတ်ဖိုခွါ (ရာဟုလာ) နသ်ကေ. နံလ်သယ်သနယ်ဒွဲ. ကဲဝဲနဲသ်သံလီ.
ပုသ်ဒေမေနယ်. ယဝယ်သေတ်နသ်ကေ. နံလ်သယ်သနယ်ဒွဲ. ကဲဝဲနဲသ်
သံလီ.

ယမိုသ်မဲယ်တံယ် (မဟာပဇာပတိဂေါတမီ) သေတ်နသ်ကေ. ကဲထံတ်သံ
မုတ်လီ.

အဝဲသေတ်. မေသ်ဝဲဆွယ်မျိုသေတ်တကွၢ်. နံသ်သယ်သနယ်ဒွဲ. ကဲထံတ် နဲသ်သံလးသ်ဝဲလီ.

ယယ်တဂယ်လံယ်. အိုတ်လံယ်တံယ်ဟိတ်ဃံ. လုံကညံကွာ. အိုတ်ဖှာတဂယ်. မယ်သဒ်မဒုဘျံဒ်ဖိုတ်ကအိုတ်ဝဲဒတ်လဲတ်. ယယ်သေတ်နသ်ကေ. နံလ်သယ် သနယ်ဒွဲကဲဝဲနဲသ်သံလံယ်. ဆိုမိုတ်ဝီယ်. လဲယ်လုံသံမုတ်ဖျသ်. ကဲထံတ်ဝဲ (ဘိက္ခုနီမ) လံယ်.

တမိုတ်လဲယ်သဒ်ကစသ်ယွယ်အိုတ်

(ဇနပဒကလျာဏီ) နေတ်ကဲထံတ်ဝဲသံမုတ်သေတ်နသ်ကေ. တမေသ်လုံ သတယ်တရာအိုတ်ဝဲ. ကဲသံမုတ်. မိုတ်အိုတ်ဘိုဒ်ဒဲဒ်. ဆွယ်မျိုသေတ်နီနီကဒ် ကဒ်ဃို. ကဲဝဲသံမုတ်မေသ်လံယ်.

မေသ်ဝဲသံမုတ် (ဘိက္ခုနီမ ဇနပဒကလျာဏီ)နေတ်. ဒိုတ္တသ်ဃီလဒ်. ဂေယ် ရဒ်မဒ်ဃို. (ရူပနန္ဒာထေရီမ) ဝီယ်သတ်ဖှာပွယ်သီတ်ညာအာဝဲမေသ်လံယ်.

(ရူပနန္ဒာ) နသ်ကေ. လုံနံသ်စသ်တသ်ဃီလဒ်ဖဲဒိုတ်. သယ်ယယ်နေဒ်သဲဒ်. ပလ်ယံဒ်ယိုတ်သဒ်. မယ်နဒ်အိုတ်ဒိုတ်ဝဲဂေယ်မဒ်လံယ်.

ကစသ်ယွယ်နေတ်.

မေဟောတရာခါ (ခန္ဓာငါးပါး. အနိစ္စ. ဒုက္ခ. အနတ္တ) သေတ်လံယ်. ဒေဒ် နေတ်မံယ်ထံဘိုဟောသိုတ်ဝဲလံယ်.

ဝဲသ်ဝံဒိုတ်ကစသ်ယွယ်နေတ်.

ဃီလဒ်ဂေယ်မယ်သဒ်. ယဒိုတ်တသ်ဖဲဒိုတ်. ဆံသိုတ်ပျဒ်ဝဲ. ဟောတဲတရာ ကဘတ်မေသ်လံယ်.

လုံဝဲသ်ဝံဒိုတ်. ယွယ်ကစသ်အိုတ်. ယတမိုတ်လဲယ်သဒ်ဝဲမေသ်လံယ်. တသ် ဆိုမိုတ်ဟဲဖှာထံတ်ဝဲလံယ်.

သယ်ဂူတ္တိဒ်ကံသ်ပူယ်အိုတ်. ခူဝေသ်ဖိုကစသ်သေတ်ဖုညာ. လုံဂံယ်ခဲခါမယ် ဝဲဘူတ်ဘာမုသ်ဟာလံယ်ခါဘွဲ. ဟီထံတ်ဝဲ. ပနဲဖဲကလံနသယ်. နယ်ယယ်လဲယ် ထံတ်ဖိုတ်လုံဝေယ်တဝိုယ်ဖျသ်. ဒိုကနတ်ဝဲတရာလံယ်. သံမုတ်ဒတ်လုံ. မိုတ် ကနတ်သဒ်တရာတဖတ်သေတ်နသ်ကေ. လဲယ်ထံတ်ဝဲလုံဖျသ်ကနတ်တရာလံယ်.

ကယဲယ်ပွယ်ခဲလးသ်သေတ်တကွၢ်. ဒိုကနတ်တရာဝီယ်. ကေယ်နံလ်ဝေသ် ပူယ်ခါဘွဲ. ယွယ်ကစသ်ကွဲ. ကူသ်ဘျံဒ်ကျေဇူဝေဒ်ပတြးယ်. အံတ်အိုဒ်တဲဝဲပြဒ် ပြဒ်. နံလ်လံယ်ထံဘိုအိုတ်ဝဲမေသ်လံယ်.

လံယံဆံတိုသံနံတံ ... လံသံကွဲကောဒိတံအိုတံဝဲ. ပမယံကဒိတရာနေတံ. ပလံပဓေယံနဒိမေသံဝဲ. ဖဲလောကဒိကညံကွာအိယံ. ဖုမုယံကျိယံညိယံကစသံယွယံဖုညာ. ပွယံအာဂယံ အမျာစူဒိမေသံဝဲလံယံ. လုံတကျိယံညိယံဝဲဖုညာအိုတံ ဝဲလုံအရှယံမေသံလံယံ. တသံတဲဝဲနေတံမေသံမံယံ ပလံပဓေယံနဒိမေသံဝဲ. ပွယံသေတံဖုညာကွာပူယံ.

၁. ပလံပဓေယံနဒိလုံဒိုတံတသံကီသံဂံယံပွယံသေတံဖုညာဒးဒိလဲဒိခနယံ တံယံ. ဒိုတံဆေဒိဂေယံရဒိမဒိ. သဒိပဲယံတေဒိတဲယံဝဲ. ဒေဒိထူမယံ သဒိယွယံကစသံဒိုတံ. အိုတံဒတံကီသံဂံယံ. လံယံကျိယံညိယံကွသံဖွာ ဘာပူယံဇောယံဝဲလံယံ.
၂. ကုသံဘျံဒိပရးဟဲ. တဲအံတံအိုဒိပတြးယံ. ကလုသံကွာပလံပဓေယံနဒိ ပွယံသေတံဖုညာ. ကယယံတကဒိအာမဒိမေသံဝဲ. ဇေဒိတံယံကဲသဒိယို. ဒိုတံနေလံဟဲဖွာထံတံသဒိ. ယွယံကစသံဒိုတံ. ကုသံဘျံဒိဖိုတံကျေဖု ဖုညာမေသံဂေယံဂေယံ. ဒးဒိအေယံကယံဃောဒိပါကူလးဒးဒိပွဲယံ. ကစသံယွယံကလုသံသေတံနေတံမေသံဂေယံဂေယံ. ဟူဘတံကနတံ ကျိယံညိယံဝဲဒတံလံယံ.
၃. ခံပါအကျေဒိကွာ. ပလံပဓေယံနဒိပွယံသေတံဖုညာ. ယွယံကစသံကွဲတသံ ဘံစဒိထံတံခံပါဂေသံမေသံအကျေဒိတကွဒိ. သဒိစွဲဟီနေကျိယံညိယံ ကေယံဝဲမေသံလံယံ.
၄. တရာတံယံကွာပလံပဓေယံနဒိ. ပွယံသေတံဖုညာ. ဒးဒိဂေသံပံသံဆီပါ ဖွာလးပွဲယံအိုတံ. ယွယံကစသံဒိုတံ. သီဒိလဒိဖုနေတံ. ဒေဒိအိယံမယံ သဒိဂေသံကျိယံအိုတံဝဲ. မေသံသမယံမီဒိနေတံ. ဒေဒိအိယံမယံသဒိ ဂေသံကျိယံအိုတံဝဲ. ပံညာနေတံ. ဒေဒိအိယံမယံသဒိဂေသံကျိယံအိုတံဝဲ. ယွယံကစသံဒိုတံ. ကုသံဘျံဒိဖိုတံ. သီဒိလဒိ. သမယံမီဒိ. ပံညာကွာ. တဖတံကျိယံညိယံဝဲဒတံလံယံ.

ဒေဒိအိယံမံယံ. ပလံဖွာပဓေယံနဒိ. လောကဒိဒွဲအိုတံဝဲခးတံသဒိ ကွာ. ကျိယံညိယံကစသံယွယံဖုညာ. အာဝဲရဒိမဒိမေသံလံယံ. တကျိယံ ညိယံဝဲပွယံသေတံတဖတံမေသံဒတံလုံအရှယံလံယံ. အိယံနေတံမေသံ ဝဲလံယံဆံဘတံတိုနံတံဂံသံမေသံဝဲဒတံလံယံ.

ဟူဘတ်ဝဲ. စေဒပတြးယံအံတ်အိုဒ်. ယွယ်ကစသ်ဒိုတ်. ကူသ်ဘျဲဒ်ဖိုတ်ဒိုတ်. ကျေဇူတရတကုဒ်နေတ်မံယ်. (ရူပနန္ဒာ) နေတ်ဆိုမိုတ်ထံတ်ကဒါဝဲဒေါဒ်လံယ်. ချဲတ်ဇဲယ်...ယဝဲသ်စံယွယ်ဒိုတ်. ကူသ်ဘျဲဒ်ဖိုတ်ဒိုတ်ကျေဇူ. သုသေတ်စေဒပတြးယံ အံတ်အိုတ်တဲဝဲ...ယဝဲသ်ယွယ်ဒိုတ်နေတ်. လုံယကီသ်ဂံယ် (ရူပရုံ) ကွာဒ်တနီယ် ညာခါသေတနီယ်ကွးယံပလ်အပျီဒ်မေဟောဖှာတ်ဆာဝဲသေတ်နသ်ကေ. ယေလ် တဘးဒ်လဲတ်. ဟောဖှာတ်ဆာဝဲကကဲ. ဖဲကဟောဘတ်သဒ်. ဟောပျဒ်ဒတ်ဝဲ. ယယ်နေတ်မေသ်တပူယ်ဃံဒးဒ်. သံမုတ်သေတ်ကွာ. လဲယံပတ်ယုံလ်. တအိုတ် ဖှာသဒ်. ဘာကစသ်ယွယ်ကနတ်တရာဝီယံဘွံဂေယ်ညဝဲမံယ်. ဆိုမိုတ်ဝဲဝီယံ.

တနီယ်အီယံ. ယယ်သေတ်နသ်ကေ. ကလဲယံကနတ်တရာ. တဲဖှာဒ်ဒ် သီတ်ညာဝဲ. သံမုတ်ခဲလးသ်ကောဒ်ဂယ်လံယ်.

ပယ်ဆေပလ်ဝဲမုတ်ပို ,

သံမုတ်သေတ်ဖုညာ. တဲဝဲ.

မေသ်ဝဲ (ရူပနန္ဒာ) အီယံ. တနီယ်ညာလံယ်ဆံလံယ်လဒ်မယ်သဒ်. တဲဝဲလုံ ကလဲယံဘာကစသ်ယွယ်မံယ်.

ကစသ်ယွယ်နေတ်.

လံယ်ဆံမယ်သဒ်. အကျဲပျုဒ်ဟဲတုယ်ဝဲ. ပုသ်ဒေမုတ်ဖိုဂံသ်. လံယ်ဆံတရာ တေယ်သနယ်. ဒးဒ်နီအဒိုလံယ်ဆံမယ်သဒ်. ကဟောသိုတ်ဆံပျဒ်နေကေယ် ဝဲလံယ်. မုံသ်ပးယ်သဒ်ဖွီအိုတ်ဝဲဂေယ်မဒ်. ကွဲထံတ်ဝဲ (ရူပနန္ဒာ) ထွဲဒ်ထံတ် ဟဲဝဲလံယ်.

(ရူပနန္ဒာ) ခံ.

ယယ်နေတ်. ဒေဒ်ဝဲ. ဝဲသ်စံယွယ်ဒိုတ်တသီတ်ဘတ်သောဒ်. ကအိုတ်ကဒု သဒ်ဆိုမိုတ်ပလ်ဝဲလံယ်.

ကစသ်ယွယ်နေတ်.

တနီယ်ညာအီယံ.

(ရူပနန္ဒာ)

ကဟဲခဒ်စာဘာကျီယံညိုယ်ဝဲယယ်ကစသ်. ကတုယ်ဝဲလံယ်.

မေသ်ဝဲ (ရူပနန္ဒာ) ဂံသ်. ဒးဒ်တရာမဒု. ဟောဖှာသိုတ်ဆံကညံကြးဒ်ဝဲ လဲတ်.

စံတ်ထိဆိုမိုတ်ဝိယ်.

(ရူပနန္ဒာ) အိယ်.

လုံဒိုတ်တသ်ဃီလဒ်ဂေယ်ဝါဖံဒိုတ်. ဆံအိုတ်ပလ်ဒိုတ်ဝဲသဒ်ရဒ်မဒ်လံယ်. လုံနံသ်စသ်ခယ်တယ်ကိုယ်လိုယ်. နေဒ်သဲဒ်မျဒ်နို. ဂေယ်ဒိုတ်အိုတ်ဝဲရဒ်မဒ်. တသ် စုတ်နေတ်. မေသ်ဒးဒ်တသ်စုတ်ကဒဲဒဲ. ထဲဒ်ပဲဝဲသောဒ်မေသ်ဝဲ (ရူပနန္ဒာ) နေတ်. ဒးဒ်ဃီလဒ်ကီသ်ဂံယ်လံယ်. သိုတ်သံဆံပျဒ်. ကကြးဒ်မေသ်ဝဲ. ဒံတ်တဲလ်သဒ် ဝိယ်.

(ရူပနန္ဒာ) ဟဲနံလ်တုယ်လုံဖျသ်ဘွံ.

ဝိသ်သုတ်ကစသ်ယွယ်. ဒိုတ်တသ်ဃီလဒ်ထီဆဒ်ဂေယ်မဒ်. တဆီဃုနိုတ်. မုတ်ကညဒ်ဖိုတဂယ်. ဖယ်ဆေလံယ်ဝဲဒးဒ်တကိုလံယ်. ဖယ်ဆေဝဲမုတ်ဖိုနေတ်. ကစသ်ယွယ်ဒးဒ်. (ရူပနန္ဒာ) ခီဂယ်လံယ်. ပွဲထီတ်သီတ်ညာဝဲ. ပွယ်အာဂယ် နေတ်. တသီဟ်ညာထီတ်ဖှာ. တေဖယ်ဆေပလ်ဝဲလံယ်.

(ရူပနန္ဒာထေရီမ) နေတ်.

တပူယ်ဃံဒးဒ်. သံမုတ်သေတ်လံသ်ခီ. အိုတ်ကဒုသဒ်ဒးဒ်ဘတ်တိုယဲသ်မျို က...လံယ်ဝဲ. ကစသ်ယွယ်ဝိယ်. ကွသ်ထီဝဲကစသ်ယွယ်. ထီထီဆဒ်ဆဒ်. ဘာဝဲထံဘို ခံယ်. လုံဂံယ်ထေဒ်ဆိတ်နံယ်ဝိသ်သုတ်ကစသ်ယွယ်. ဖယ်ဆေလံယ်ပလ်မုတ်ဖို. ထီတ်ဝဲလံယ်.

(ရူပနန္ဒာ) နေတ်. ကွသ်ဝဲမုတ်ဖိုတဘွံ. ကွသ်လံယ်နံသ်စသ်သဒ်တဘွံ.

ထိုတ်တကြံယ်စံတ်ထီကွသ်ဝဲနေတ်. မေသ်ဝဲနံသ်စသ်လုံ (ရွှေဟင်္သာမ) မိုသ် ဖိုမဲလ်ညာ. ဟဲတုယ်ဘတ်ဝဲ. ဒေဒ်စောဒ်ဝတ်ဃဒ်ဖိုတဘေတ်သောဒ်. ဆိုမိုတ် လံယ်ဘတ်သဒ်. တဘိတ်မဲလ်တဖှဒ်ဆေဒ်. တိုတိုထီဆဒ်ကွသ်ဝဲမုတ်ဖိုနေတ်လံယ်.

အံယ်...ဃီလဒ်မယ်သဒ်. ဂေယ်ဒိုတ်ရဒ်မဒ်. မဲလ်ခွီမဲလ်ကမ္ဘီ. မဲလ်တူသ်. တဲလံသ်တအိုတ်ပျေယ်ပျေဒ်ဒိုတ်ဂေယ်အိုတ်ရဒ်ဝဲ. စုခံတ်စဒ်ထံတ်နံသ်စသ်ကီသ် ဂံယ်. အဆံဆံနေတ်. တဘတ်ဒ်လံယ်ဆံမျိုအာ. ချိုစာကျဒ်နဒ်ဘတ်ဂေယ်မဒ်. စဒ်ထံတ်. တမျှအဒ်အံကွသ်ထီဝဲ. ဖယ်ဆေမုတ်ဖို (ရူပါရုံ) ကွာသဒ်ဝေယ်စာ. လောဒ်ကံအဲတ်ကွီ. လိုတ်ဘတ်နေဒ်သဲဒ်. သဒ်ဟဲကဲထံတ်ဝဲ. သပေါကျဒ်ဒိုတ်. အိုတ်ဝဲဂေယ်ရဒ်မဒ်လံယ်.

မုတ်ပို့ပွသ်ဆာသိလိ

ကစသ်ယွယ်နေတ်.

မေသ်ဃီလဒ်ဂေယ်ဝါ (ရူပါရုံ) ကွာလောဒ်ကံအဲတ်ဒိုတ်အိုတ်ရဒ်မေသ်ဝဲ.

(ရူပနန္ဒာထေရီမ) တဂယ်.

ကဟောပျဒ်နေဘတ်သဒ်ဝဲတရာဃို. လုံဖယ်ဆေပလ်ဝဲမုတ်ဖို. တစဲဒ်ဖိုဃဲဒ် ဃဲဒ်ပွဲဒိုတ်ပွသ်လံယ်နေဝဲ (ရူပနန္ဒာထေရီမ) နေတ်. တဘိတ်ဖွဒ်ဆေဒ်လးယ်မဲလ် ခွီ. ထီဆဒ်မယ်သဒ်ကွသ်ဝဲတိုတိုလံယ်.

မုတ်ဖိုနေတ်. မေသ်တဆီဃုနိုတ်. အိုတ်ဒေါဒ်ခီဆီ. အိုတ်ဖွဲတ်ဖိုတဂယ်ဝီယ် ပတံသ်ပေါလ်မုတ်အလဒ်. ပေါလ်မုတ်သဒ်ပွသ်. ဖံတ်ဘံနံတ်ထောဒ်. ပျိုသ်ဒေါဒ် တကိုဒ်. ဒိုတ်သတ်ဃီဝါ. ခါခံတ်ဖံယ်ကဲ. စဒ်ဝဲတစဲဒ်စဲဒ်. သုံဒ်ပွာလ်လဲဝဲသဒ် လံယ်. တဘိတ်မဲလ်ဖွဒ်ဆေဒ်လးယ်. ကွသ်ထီဆဒ်ဝဲ (ရူပနန္ဒာထေရီမ) နေတ်. ဒေဒ်ဝဲပွာလ်လဲသုံဒ်ပျသဒ်ရဒ်. မုတ်ဖိုတေသဒ်ကွသ်ဝဲ. လုံအဆိုခါထီတ်ဖွာဝဲ. ကီသ်ဂံယ်ဂေယ်.

(ရူပါရုံ) နေတ်. လံယ်မသ်ကွေလ်လီ. လုံခီဟဲဖွာဃီဝါမယ်သဒ်တဖတ်သေတ်. မေသ်လံယ်မသ်ကွေလ်ဒတ်လီ. လုံဃီလဒ်ဂေယ်ဝါ (ရူပရုံ) ကွာသဒ်ဖွာနေဒ်သဲဒ် တစဲဒ်စဲဒ်လံယ်မသ်လးသ်ထံတ်ဝဲလီ.

ကစသ်ယွယ်နေတ်.

မေသ်မုတ်ဖို. တသ်ဆာဒိုထေဒ်တဆဲဒ်ဃံ. ဆံပျဒ်ဖယ်ဆေဝဲလံယ်. ဖယ် ဆေဝဲမုတ်ဖိုနေတ်. ဘံတ်ခါဝီယ်. ပွသ်ထံတ်ဖွာဝဲလီ. တသ်ဆာထေဒ်ဃို. တိုကောဒ် ဖွဒ်ဖဒ်ဒိုတ်. ကအုကညံယ်. လံယ်ဃီသ်ဝဲဒတ်လီ. လေအီယ်လေဘဒ်. ကနွဒ် ကနွဒ်. ဒးဒ်အေတ်ဆီတ်သေတ်. ဘတ်အးကူးသဒ်. ဒံတဂယ်မယ်သဒ်မေသ်ဝဲလီ.

(ရူပနန္ဒာထေရီမ) နေတ်.

ထီတ်ဘတ်ဝဲဖံဒ်ပျယ်ဟဒ်ဂံယ်. ကဲထံတ်သဒ်တကွဒ်နေတ်. မေသ်ဝဲဒိုတ်တသ် ဃီလဒ်ကီသ်ဂံယ် (ရူပါရုံ) သေတ်ဖံဒ်ပျယ်ဂေသ်ကျီယ်. ထီဆဒ်ထီတ်ဘတ်ဝဲမေသ် ဃို. လုံတဒ်မဲဒ်နေဒ်သဲဒ်ဝဲ. ဒိုတ်တသ်ကီသ်ဂံယ်ဂေယ် (ရူပါရုံ) သေတ်ကွာ. သဒ်တမာဖွာအိုတ်. လိုတ်ဒိုတ်တကွဒ်. လံယ်မသ်ကွေလ်ဝဲလံယ်. တဆဲဒ်ဃံ ဒေါဒ်.

ကစသ်ယွယ်နေတ်.

ဖယ်ဆေထဒဲ. မုတ်ဖိုဂံယ်နေတ်. သီဝဲဂေသ်ကျိယ်. ဆဲဒ်ဖယ်ဆေပျဒ်ဒေါဒ်
ဝဲလံယ်. မုတ်ဖိုနေတ်.

ကွဲကွဲယောဘတ်အးဒ်အေတ်ဆိတ်. ကအုကညံယ်. သဒ်လံယ်မသ်သီဝဲ
လံယ်. ဖဲဒတ်တပနုလ်ခါ. ကဖိုအုတ်ပိုဒ်မဲလ်ခီနသ်ပူယ်စဒ်ထံတ်. (ဒွါရကိုးပေါက်)
တသ်အုတ်သွိတ်ထီဖိကျိယ်လံယ်ယွယ်. လးတ်ဟိုဒ်မွဒ်မွဒ်. စောဒ်ဝတ်ဃဒ်. လေလ်
လံယ်ကတသ်စဒ်ထံတ်တကွဒ်. ဟဲအံတ်ဖိုတ်ဝဲပွယ်သီဖိုတ်နေတ်. ဝဒ်ဝဒ်ရဒ်မဒ်
လံယ်.

(ရူပနန္ဒာထေရီမ) နေတ်. ဖဲနံသ်စသ်မဲလ်ညာကဲထံတ်ဟဒ်ဂံယ်ဖဲဒ်ပျယ်ပွာလ်
လဲသုဒ်သဒ်မေသ်ဝဲမုတ်ဖိုနေတ်. ကွသ်ထီဝဲ. ဒိုတ်တသ်ဃီလဒ်. ထီဆဒ်ဂေယ်
ဒိုတ်နံသ်နေဝဲ. နံသ်စသ်မယ်သဒ်. မုတ်ဖိုတဂယ်အီယ်. ဖဲဆိတ်နံယ်ကွသ်ခါ.
ဖှာကဲထံတ်သဒ်. ပွသ်. ဆာ. သီ. ကဲထံတ်ဝဲလီ. မေသ်ဝဲယရုံလ်ခယ်တယ်ကိုယ်
သေတ်နသ်ကေ. ဒေဒ်ဝဲမုတ်ဖိုအီယ်သောဒ်. ဘတ်ပွသ်. ဆာ. သီဝဲမေသ်လံယ်.
နံသ်စသ်သဒ်တဂးသ်ကွးယ်ဝဲ.

(အနိစ္စ) ဂေသ်ကျိယ်ဖှာသီတ်ညာဝဲလံယ်.

(အနိစ္စလက္ခဏာ) မေဖှာထံတ်ဘွဲ. (ဒုက္ခ. အနတ္တ) သေတ်ဖှာကဲထံတ်ဝဲလံယ်.

ဃိုမံယ်မေသ်ဝဲ(ရူပနန္ဒာထေရီမ) ဂံသ်ကံသ်သးကံသ်အီယ်. ကဲယ်ထံတ်ရဒ်
မဒ်မေသ်ဝဲမေတ်အူပူသေတ်မေသ်ဂေယ်ဂေယ်. လုံကောလ်ဘိုလိုယ်. စးဘုဒ်ဃလ်
ဝဲ. ဒေဒ်တသ်ဖိုတ်အုတ်ပိုဒ်သေတ်မေသ်ဂေယ်ဂေယ်. လုံပံညာထီဆဒ်ကွာ.
ဖှာသီတ်ညာဝဲလံယ်. လုံကမထာတဆဲပျဲလဲစိတ်နုလ်တုယ်ကေယ်ဝဲမေသ်လံယ်.

သောတယ်ပယ်တိယ်ဝဲ

ကစသ်ယွယ်နေတ် (ရူပနန္ဒာထေရီမ အနိစ္စလက္ခဏာ) ဖှာထီတ်ဂေသ်ကျိယ်.
သီတ်ညာထီတ်ဖှာဝဲဃို. ဒေဒ်လဲတ်မံယ်. (ရူပနန္ဒာ) နေတ်မေသ်နံသ်စသ်အလိုယ်
လိုယ်ဒတ်လံတ်မံယ်. တရာဂေသ်ကျိယ်. ခံဖှိုသီတ်ညာ. ကဖှာကဲဝဲလံတ်ဇေယ်.
စံတ်ထီကွသ်လံယ်ဝဲ. သီတ်ညာဖှာတကဲဝဲ. လုံခူးအထံဒ်အပဒ်. မေနေသ်ဘတ်
မဒ်. ခံဖှိုသီတ်ညာတရာကကဲ. သီတ်ညာဝဲဃို. လုံကြးဒ်လံယ်ဘတ်. တရာတေယ်

သနယ်ဒတ်ကကွဒ်. ကဟောပျဒ်လံယ်နေဘတ်သဒ်ယု. လုံဖဲလလ်ကယ်ထယ်
ဟောဖှာနေဝဲလံယ်.

အာတုရံ အသုစိ ပုတိ၊
ဃဿ နန္တေ သမုဿယံ။
ဥဃရန္တံ ပဃရန္တံ၊
ဗာလာနံ အဘိပတ္တိတံ။

အခဲလုံပကညံ ... ဖိအဲတ်မုတ် (ဂူပနုန္ဒာ) ခုံ. ဆာတကီသေယျို. အုတ်ပိုဒ်မယ်
သဒ်တင်ဂီဝဲဒးဒ်ဃီဘိုသးကယယ်ဆဲဒ်ထောဒ်ထံတ်သဒ်
မေသ်ဝဲ. လုံဖဲခိတ်ဘောဒ်ထံတ်. လုံဖဲလလ်လံယ်ပူသ်ဂေသ်
အိုတ်မေသ်ဝဲ. ခယ်တယ်ကိုယ်နေတ်. ထီထီဆဒ်ဆဒ်ကွသ်
ဒဟ်ကေယ်ငံယ်. ဒေဒ်အီယ်ဂေသ်ကျိယ်အိုတ်ဝဲ. ခယ်တယ်
ကိုယ်နေတ်. ပွယ်မးဒ်သေတ်တဖတ်. မျဒ်နီလိုတ်ဘတ်.
တံဒ်တဒ်နေဝဲမေသ်လံယ်.
ယထာ ဣဒ်တထာ တေ၊
ယထာ တေ တထာ ဣဒ်။
ဓာတုတော သုညတော ဃဿ၊
မာ လောကံ ပုန ရာဂမိ။
ဘဝေ ဆန္တံ ဝိရာဇေတွာ၊
ဥပသန္တော ဝရိဿတိ။

အခဲလုံပကညံ ... ဖယ်ဆေဝဲပေါလ်မုတ်ဖိုအီယ်. တင်ဂီ. အုတ်ပိုဒ်လံယ်ကွတ်
ဃီတ်ဝဲမေသ်သောဒ်. ဒေဒ်နေတ်ဒေဒ်နံသ်စသ်ခယ်တယ်
ကိုယ်သေတ်နသ်ကေ. တင်ဂီ. လံယ်သဒ်ပကုတ်အုတ်ပိုဒ်
ဝဲလံယ်. နံသ်စသ်ခယ်တယ်ကိုယ်တင်ဂီ. အုတ်သီလံယ်
ဘောဒ်ဝဲမေသ်သောဒ်. မေသ်ဖယ်ဆေပလ်ဝဲမုတ်ဖိုသေတ်
နသ်ကေ. တင်ဂီလံယ်သဒ်ပကုတ်. အုတ်ပိုဒ်ဝဲလံယ်. မေသ်
ခယ်တယ်ကိုယ်အီယ်. သဒ်မု (ဝိညာဉ်) တအိုတ်လးယ်
ပတံသ်ကွသ်ထီဒတ်ကေယ်ငံယ်. တဘုံဖဲလောကဒ်ဒွဲ.
ဟဲကဒ်တုယ်ဒတ်လးယ်တဂေယ်လုံကံသ်သးကံသ်ကွာ.

သဒ္ဓိဖာနေဒ်သဒ္ဓိပုယ်ဖွဲဒ်ယီယံဝဲ. ရယ်ကဒ်စဒ်ထံတ်လံယ်
ဖွတ်ခုတ်ကဘဒ်. လုံနေတ်ဗယ်ကံသ်ဒိုတ်. လဲယ်ဘတ်သေ
ဝဲမေသ်လံယ်.

ကစသ်ယွယ်နေတ်. ဟောဖွာလံယ်တေသ်သနယ်တး. အဆးတပျဒ်ပလ်ရှ်ဒ်
ဝဲဃို. (ရူပနန္ဒာထေရီမ) နေတ်ဝိပဒ်သနယ်ပံညာ. ဒုံဒ်ဖွာကဲထံတ်ဝီယံ. တုယ်
ဝဲလုံ (သောတာပတ္တိဖိုလ်) လံယ်.

ကဲထံတ်ဝဲ (ရဟန္တာထေရီမ)

ဝီယံဘုံဒေါဒ်. ကစသ်ယွယ်နေတ်မေသ်ဝဲ (ရူပနန္ဒာထေရီမ) ကံသ်ဒးဒ်မဲဒ်
သးပါပတံသ်. ပလံသ်ဝိပဒ်သနယ်. ကဒုံဒ်ထုံဒ်ဦယံတီယံသဒ်ဝဲဃို. ကဟောဖွာ
နေဘတ်သဒ်ဝဲ (သုညတကမ္မဋ္ဌာန်း) နေတ်မံယ်.

ဖိုအဲတ်မုတ် (ရူပနန္ဒာ) ဇံ.

ဖဲရုံလ်ခယ်တယ်ကိုယ်ဒွဲ. အလဲအိုတ်ဝဲ. ဆိုမိုတ်ဒိုတ်ဘတ်လသ်တဂေယ်. ဖဲခယ်
တယ်ကိုယ်ဒွဲ. အလဲတအိုတ်. မေသ်ဝဲခယ်တယ်ကိုယ်အီယံ. ဒးဒ်ဃီဘိုသးကယယ်.
ဆဲဒ်ထံဒ်ဃလ်ဝဲ. အယိုစူဒ်မေသ်. ဝေသ်. ကံသ်. တဝံပတံသ်မေသ်ဝဲလံယ်တဲ
ဝီယံ. လုံဖဲလလ်မေဒ်တေသ်သနယ်တံယ်ဟောဖွာဝဲဒတ်လံယ်.

အနေဒ်ချိုဒ်မေဒ်တေသ်သနယ်တံယ်

အဋ္ဌိနံ နဂရံ ကတံ၊

မံသ လောဟိတလေပနံ။

ယတ္ထ ဇရာစ မဇ္ဈစ၊

မာနော မေက္ခောစ ဩဟိတော။

အခံလုံပကညံ ... အယီသေတ်ဆဲဒ်ထောဒ်ထံဒ်ဃလ်. ဒးဒ်ညတ်သွိုတ်ဘေတ်
ဘတ်အးကူးသဒ်. ခယ်တယ်ကိုယ်နေတ်. မေသ်ဝဲဝေသ်
သေတ်နေတ်တေဆံပလ်ဝဲမေသ်လံယ်. ဖဲခယ်တယ်ကိုယ်
ဝေသ်ဒိုတ်ပုယ်အီယံ. ပွသ်ဂေသ်. သီဂေသ်. ဆတ်ဒိုတ်ထံတ်
ယိုဒ်ထံတ်သဒ်ဂေသ်. ဖျဲဒ်ဟဒ်ဂံယ်ပွယ်ကူသ်ဘျဲဒ်ဂေသ်.
တရာသေတ်ခုတ်လံယ်ဘးသဒ်အိုတ်ဝဲမေသ်လံယ်. ဖဲဝေသ်

၀၈)

(ရူပနန္ဒာထေရီမ ဇနဝဒကလျာဏီ) ပိုဒ်ထွန်

၁၇၉

ပွယ်နေတ်. နံသ်ဝသ်ဆာတကီမုဒ်. သဒ်ဖွတ်နဒ်မုဒ်စုညာ
သေတ်လံယ်. ပကိုထးဖိုတ်အိုတ်ပလ်ဃလ်ဝဲလံယ်. ဖဲဝေသ်
ဒွဲပွယ်. တတ်ဖိုတ်လိုတ်ဘတ်ပျိုဒ်ပီဟီနေဂံသ်. ပလံသ်
တဝဲဒ်မဒ်တအိုတ်လးယံဝဲမေသ်လံယ်.

မေသ်ဝဲမေဒ်တေယံသနယ်တံယ်ကတးသ်ဘွံ. (ရူပနန္ဒာထေရီမ) နေတ်တုယ်
ဝဲလုံ. (အရဟတ္တဖိုလ်) လံယ်. တရာတေယံသနယ်သေတ်နသ်ကေ. ပွယ်အာဂယ်
ဂံသ်ပလံသ်ဘျုဒ်ဖိုတ်အိုတ်ဟောဖှာတရာကဲထံတ်နေဝဲမေသ်လံယ်.

(ရူပနန္ဒာထေရီမ ဇနပဒကလျာဏီ) ပိုဒ်ထွန်ပီယံလီ



(၆)

(မလ္လိကာဒေဝီ) ဝိဇ္ဇာထူဒ

ကစသယွယ်နေတ်. သယ်ဂူတ္ထိဒ်ကံသ်စေယ်တဂိုယ်ဖျသ်ပူယ်. ဆိတ်နံယ်အိုတ်
ဒေဒိဝဲခါအကျံပျုဒိဝဲ. (မလ္လိကာမိဖုရား) ဃို. (ဖီရန္တိ ဝေ ရာဇရထာ သုမိတ္တာ)
စဒိထံတ်မေဒိတေယ်သနယ်တံယ်ဟောဖှာဝဲဒတ်လံယ်.

ပျိဒ်ခိုဒ်ပယ်ကဲသဒ်

လဲဒ်စာတသ် (မလ္လိကာမိဖုရား)

(မလ္လိကာ) နေတ်. သယ်ဂူတ္ထိဒ်ကံသ် (ပသေနဒီကောသလ) စံယ်ပယ်ဒိုတ်
(တောင်ညာစံဒေဝီမဟေသီ) မိဒ်ဖယာဖဒ်ဒိုတ်တဂယ်မေသ်ဝဲလံယ်. (မလ္လိကာ
မိဖုရားကြီး) နေတ်. တနီယ်မုသ်ဒေါဒ်.

ဝတ်နံလ်လုံလုသ်ထီခါပူယ်. ပှသ်မဲလ်သေတပွဲယ်ကောလ်ပူယ်. ကိုဝိဂ္ဂိုလံယ်
သဒ်သေဝဲခံတ်လံယ် ဖဲနေတ်ခါ. တပူယ်ဃံဒးဒ် (မိဖုရားကြီး) ဝတ်နံလ်လံယ်ဝဲ
လုံနုသ်ပူယ်ဘုတ်ဃလ်ဝဲ. ထွိတ်တဒုနေတ်. ကိုဝိဂ္ဂိုလံယ်သဒ်သေခံတ်မေသ်ဝဲ
ဒးဒ် (မိဖုရားကြီး မေထုနသံဝါသ) မယ်ဝဲဂံသ်ပလံသ်ကွံဒ်စးဒ်အာထိုဒ်ဝဲလံယ်.

(မိဖုရားကြီး) သေတ်နသ်ကေ. မုသ်ဘတ်ငံယ်ဒေါဒ်လံယ်ဃလ်အိုတ်ဃိုဒ်ဝဲ
လံယ်. ဖဲခါနေတ်ဒေါဒ် (ပသေနဒီကောသလ) စံယ်ပယ်ဒိုတ်နေတ်. အိုတ်လုံ
နုသ်ပူယ်အောဒ်ထံတ်ပတေပံဒ်. ကွသ်ဖိုလံယ်ဝဲ. မေသ်ဒတ်တကြးဒ်တအံဒ်တပွဲယ်
တသ်မယ်တကွဒ်. ထီတ်လံယ်ဝဲဒတ်. တုယ်လုံ (မိဖုရားကြီး) ဟာကေယ်တုယ်ဘွံ.

ဟဲတ်...တသ်ယိုဒ်မုတ်ဇုံ.

ဘတ်မဒုတအုံဒ်တပုံယ်ယိုဒ်မးဒ်တကွဒ်နမယ်ဝဲဒတ်လဲတ်.

ဝဲသ်စံဝံယ်ပယ်ဇုံ.

တမေသ်ဝဲမံယ်. ဒေမုတ်ယယ်နေတ်. မေသ်မယ်ဘတ်ဝဲမဒုအမူဒ်လဲတ်.

နယ်နေတ်. လုံလုသ်ထီခါပူယ်. မယ်လောလ်သဒ်ဒးဒ်ထွီတ်တမေသ်ယယ်.

ဝဲသ်စံဝံယ်ပယ်ဇုံ.

ယယ်နေတ်. ဒေဒ်ဝဲအမူဒ်တကွဒ်တမယ်ဘတ်ဝဲမံယ်.

ယယ်ကစသ်ကိုယ်တဲယ်. ဒးဒ်မဲလ်ခွီထီဆဒ်. ထီတ်ဘတ်ဝဲနေတ်မေသ်နတမယ်
တဲဝဲ. ယကလဲယ်နလ်လးယ်ဝဲဒေဒ်လဲတ်မံယ်.

ဝဲသ်စံဝံယ်ပယ်ဇုံ.

မဒုမတဂယ်သေတ်ဂေယ်. မေနုလ်လံယ်ဝဲလုသ်ထီခါပူယ်. နအိုတ်ဖဲပတေ
ပံဒ်နမေကွသ်နေတ်. မေသ်ပွယ်တဂယ်သေတ်. ဒီဂယ်ထီတ်ဖှာသေဝဲဂေသ်ကျိုယ်
အိုတ်လံယ်.

ဝဲသ်စံဝံယ်ပယ်. မေတနုလ်ဝဲယတသ်တဲနေတ်. ဝဲသ်စံဝံယ်ပယ်နံသ်စသ်
ကိုယ်တဲယ်. လဲယ်နုလ်ကွသ်လုံ. လုသ်သီခါပူယ်. ယယ်ကစသ်မုတ်အိုတ်ဖဲအီယ်.
ကကွသ်ဖိုပျဒ်ဝဲမံယ်.

(ပသေနဒီကောသလ) စံယ်ပယ်ဒိုတ်နေတ်. မေသ်ဝဲတသ်သီတ်ညာရှယ်ဃိုလုံ
(မလ္လိကာမိဖုရား) ဘွေဒ်ဘွေဒ်တဲတး. ဝုသ်နုလ်အံတ်ဝဲ. လဲတ်နုလ်ဝဲလုံလုသ်ထီ
ခါပူယ်လံယ်.

ဝီဒ်ဖယာနေတ်. အိုတ်လုံပတေပံဒ်. ဆးတးတ်ကွသ်ဖိုဝဲဝီယ်.

ဇုံတ်ဇဲယ်. မးဒ်ရဒ်မဒ်မေသ်ဝဲစံယ်ပယ်ဒိုတ်ဇုံ.

နဝဲစံယ်ပယ်ဒိုတ်နေတ်.

ဘတ်မဒုမယ်လောလ်ဝဲသဒ်ဒးဒ်မဲဒ်တလဲဒ်ဖိုသ်နေတ်လဲတ်. တဲဝဲလံယ်.

အဲတ်ဒေမုတ်ဇုံ.

ယယ်နေတ်. လုံနတဲတးပလးယိုဒ်မူဒ်. တမယ်ဘတ်ဝဲလံယ်.

ဝဲသ်စံဝံယ်ပယ်ဇုံ.

ယယ်ကစသ်ကိုယ်တဲယ်. ဒးဒ်မဲလ်ခွီထီဆဒ်ထီတ်ဘတ်ဝဲ. တမယ်ဘတ်မံယ်တဲ.
နဝဲစံယ်ပယ်ဒိုတ်တသ်တဲ. ယကဘတ်နုလ်အံတ်ဝဲလးယ်ဒေဒ်လဲတ်.

တဲဝဲဒေဒ်နေတ်ဘုံ.

(ပသေနဒီကောသလ) စံယ်ပယ်ဒိုတ်နေတ်.

ဖဲလုသ်ထီခါပူယ်. ပွယ်မေနံလ်ဝဲ. မေသ်တဂယ်သေတ်. ဒီဂယ်ပတံသ်ပလံသ် ထီတ်ဘတ်. ဖှာထံတ်ဝဲသေလံယ်. ဟီနေတိုသ်နံတ်စူသ်နုလ်အံတ်ကေယ်ဝဲလံယ်.

(အသဒိသ) တသ်ဘူတ်သေတ်ကဲတ်ခံယ်တနေသ်

(မလ္လိကာမိဖုရားကြီး) နေတ်.

မေသ်ဒတ်ဝဲသ်စံယ်ပယ်အီယ်.

တသ်သီတ်ညာရှယ်. မးဒ်တအးခေဒ်ရဒ်ဝဲယို. ယံဘွေဒ်ဘွေဒ်တဲလီတ်ဝဲနေတ် စူသ်နုလ်ကစံဒ်ဝဲ မေသ်လံယ်.

ယယ်နေတ်. မေသ်တဂေယ်တသ်အး. ပလးမယ်ကမတ်လီ. ကစသ်စံယ်ပယ် သေတ်ဖံခိုတ်နသ်ကေ. တမေသ်တဘတ်. တဲကမတ်စိုဒ်စွဲဘတ်ဝဲလီ.

ယမယ်ဘတ်ဝဲမေသ်တသ်မူဒ်အီယ်.

ကစသ်ယွယ်သေတ်. ကသီတ်ညာဝဲမေသ်လံယ်.

(အဂ္ဂသာဝက) ဒီပါနေတ်မေသ်ဂေယ်ဂေယ် (၈၀ မဟာသာဝက) သေတ် ဖုညာမေသ်ဂေယ်ဂေယ်. ကသီတ်ညာထီတ်ဖှာဝဲလံယ်. အံယ်...ယယ်အီယ်မေသ် တဂေယ်တသ်အးပလးမယ်ကမတ်ဘတ်ဝဲလီ. နေသ်ကေယ်ဝဲနံယ်တဒ်ဖဒ်ဒိုတ် အိုတ်ရဒ်မဒ်လံယ်.

(မလ္လိကာမိဖုရားကြီး) နေတ်.

တပူယ်ဃံဒ်ဒ် (ပသေနဒီကောသလ) စံယ်ပယ်ဒိုတ် (အသဒိသ) တဒေဒ် ဝဲပွယ်တသ်ဘူတ်သောဒ်. လံယ်ဆံတပူယ်ဃံဟေတ်မယ်ဘူတ်ဘတ်ဝဲလံယ်. ဖဲဘူတ် ဘာကွာမယ်ဘူတ်လးသ်ဝဲတတ်ဖိုနေတ်. တဆီလွီသ်ကဘံတတ်ဖိုအိုတ်ဝဲလံယ်.

မယ်ဘူတ်ကစသ်ယွယ်မေသ်ဝဲ. ခိုတ်မေလ်ဝါ. ဆီတ်နံယ်လံသ်ပလေယ်. တဖျံသ်ခံတ်. သေခံတ်လံသ်. တသ်လွီသ်မျှအီယ်. ပွယ်အီယ်ပွယ်နုလ်တဲပျဒ် တဘတ်လးယံဝဲအိုတ်လံယ်. တနသ်ကေ. မိဒ်ဖယာဖဒ်ဒိုတ်နေတ်. ဘိုဒ်လုံကသီ ခါဘွံ.

တဘးဒ်အီယ်ဝဲကျိကျယ်ဒိုတ်ထံအိုတ်ဆံမယ်ပလ် (အသဒိသ) စဒ်ထံတ်ဘူတ် ဘာဖုညာ. ဖှာထံတ်တနံတ်လးယံဝဲ. လုံဘွေဒ်ဘွေဒ်တဲလီတ်ကမတ်ဘတ်စံယ်ပယ် ဒိုတ်နေတ်လံယ်. နံတ်ဘတ်စွဲလာသီဝဲဒတ်ဘွံ. လုံအဝီယ်စီနုလ်ရလ်ပူယ်တုယ်လံယ် ကဲထံတ်ဘတ်ဝဲလံယ်.

ပူယံပွဲဒ်အဝိယံစိနုလ်ရလ်တုယံဝဲလုံတူသီတယံနဒ်ကံသ်

(ပသေနဒီကောသလ) စံယံပယံဒိုတ်နေတ်. မိဒ်ဖယာအိုတ်ဝဲ. အာဂယံမဒ်
မေသ်ဝဲသေတ်နသ်ကေ. စံယံပယံဒိုတ်နေတ်. မေသ်ဝဲ (မလ္လိကာမိဖုရား) လံယံ.
အဲတ်ဒိုတ်အိုတ်မျှဒ်နီဝဲရဒ်မဒ်. ယိုမံယံ. စံယံပယံဒိုတ်နေတ်. မေတ်တသ်ကိုသ်
ဒိုတ်ရဒ်. သောကဒ်ကဲယံထံတ်ဝဲလံယံ.

ကုသ်ယိုစံမေတ်ကွေလ်ဝဲ. မိဒ်ဖယာဝိယံလံသ်ဒီဘွံ. ကပတီရုံဒ်ဝဲ.

(မလ္လိကာမိဖုရားကြီး) တုယံဘတ်စိုယ်ဃတ်လံသ်ကွဲ. ဟဲထံတ်လုံ.

ကစသ်ယွယ်အိုတ်လံယံ.

ကစသ်ယွယ်နေတ်.

မေသ်တသ်ဂေသ်ဒေဒ်ဝဲတစဒ်ဘတ်သောဒ်. တေဒ်ထတ်ပလ်ဝဲလံယံ.

စံယံပယံဒိုတ်နေတ်.

တုယံလုံကစသ်ယွယ်အိုတ်ဘွံ. လံယံနံတ်ဘတ်ဝဲတသ်တဲဖုညာ. တဲဖုဒို
ကနတ်တရာဝိယံ. ကေယံဝဲနုသ်ပြဒ်သဒ်ပူယံလံယံ. တုယံလုံနုသ်ပူယံဘွံနံတ်
ထံတ်ဝဲ.

နယံသေတ်ဇုံ.

ယယံနေတ်မေသ်ဝဲ (မလ္လိကာမိဖုရားကြီး) တုယံဘတ်စိုယ်ဃတ်. ကစဒ်ဒတ်
ဝဲ. လဲယံထံတ်လုံကစသ်ယွယ်အိုတ်လံယံ. တနီယံညာအိယံ. တရုံဒ်ဖုဘတ်သာ
ပေယံနံတ်သဒ်. ခဲဂံယံမဒ်ကရုံဒ်ဝဲတဲဝဲမေသ်လံယံ. လုံဒီနီယံသေတ်လဲယံလုံ
ကစသ်ယွယ်အိုတ်. ဒေဒ်လုံညာသာပေယံနံတ်ဝဲဒေါဒ်. ဒေဒ်အိယံမံယံနွီသံထီ
ဆဒ်သာပေယံနံတ်ဝဲ (မလ္လိကာမိဖုရားကြီး) နေတ်. နွီသံဆးကတံသ်ပဒ်လို.
ဘတ်တုသ်ကံယံလံယံနုလ်ရလ်ပူယံဝိယံဘွံ. ဃောဒ်သံနီယံ. ပူယံပွဲဒ်နုလ်ရဒ်
တုယံကဲထံတ်ဘတ်ဝဲလုံ. တုသီတယံနဒ်ကံသ်နေတ်လံယံ.

လံယံဆံတိုသ်နံတ် ... ကစသ်ယွယ်နေတ်. ဒေဒ်ဝဲ (ပသေနဒီကောသလ)
စံယံပယံသာပေယံနံတ်သောဒ်. ဘတ်မဒုပယံဝဲဒေဒ်
နေတ်လဲတ်. ကောသလစံယံပယံဒိုတ်နေတ်မေသ်လုံ
(မလ္လိကာမိဖုရားကြီး) ဖံဒိုတ်အဲတ်ဒိုတ်အိုတ်မျှဒ်နီဝဲ
ရဒ်မဒ်လံယံစံယံပယံဒိုတ်သဒ်ဒွဲ. လးပွဲယံမယံကဲနေဝဲ
မိဒ်ဖယာတဂယံသေတ်မေသ်လံယံမေသီတညာဟူဘတ်
ဝဲ (မလ္လိကာမိဖုရားကြီး) တုယံလုံနုလ်ရလ်ပူယံနေတ်.

ဂေသ်ကျိယ်အိုတ်ဒေဒ်အီယံဝဲ. ဘူတ်ဘာသတယ်တရာ.
 ကုလးဒးဒ်ပွဲယ်မေသ်ဝဲဒိဒ်ဖယာသေတ်နသ်ကေ.
 ဘတ်တုယ်လုံနလ်ရလ်ပူယ်ဒေဒ်. မေသ်မယ်ဘူတ်
 သေတ်မဒုဘျံဒ်ဖိုတ်ကအိုတ်လးယံဝဲလဲတ်. ကဟီကဒါ
 (မိစ္ဆာဒိဋ္ဌိအယူ) လုံနသ်ပူယ်ထံဘိုမယ်ဘူတ်သံကမ္ပးသ်
 ယဲသ်ကယယ် (နိစ္စဘတ်) တသ်ဘူတ်သေတ်ကဖျဲဒ်
 ဟဒ်ဂံယ်. ကဘတ်တုယ်ဝဲလုံနလ်ရလ်ပူယ်ဒေါဒ်လံယ်.
 ယိုမံယ်. န္ဓိသံဆးကတံသ်ပဒ်လိုဒေဒ်ဝဲစံယ်ပယ်ဒိုတ်
 တနံတ်ဘတ်ပလံသ်မယ်ဒတ်ဝဲမေသ်လံယ်. အီယံနေတ်
 မေသ်ဝဲလံယ်ဆံဘတ်တိုသ်နံတ်ဂံသ်လံယ်.

ဃောဒ်သံထံတ်ဘဒ်နီယ်ဘွဲ. လဲယ်ဒေါဒ်မေယ်ဒိုတ်ခါ. ကစသ်ယွယ်ကိုယ်
 တဲယ်လဲယ်ကညဒ်ဝဲလုံ. နူသ်ကြဲယ်ဒိုတ်ထောဒ်လံယ်.

စံယ်ပယ်ဒိုတ်နေတ်.

ဟူဘတ်ဝဲကစသ်ယွယ်ဟဲကညဒ်ဘွဲ.

ဟီဆးဝဲတဖျံသ်ဝီယ်. မယ်သဒ်ကနံလ်လုံနသ်ပူယ်. ကစသ်ယွယ်နေတ်.
 လုံယထာဒဲပူယ်ကဆိတ်နံယ်ပလံသ်မယ်ဝဲ.

စံယ်ပယ်ဒိုတ်ခံ.

ပွဲဆိတ်နံယ်ကစသ်ယွယ်ဖဲ. ယထာဒဲပူယ်. ဒးဒ်ယယ်ကူဒ်ခဲဖွဲယ်ရဲသ်ကွဲယ်
 မယ်ဘူတ်ဝီယ်. လုံကြးဒ်လံသ်ဆိတ်နံယ်ပတီရံဒ်ထံတ်ဝဲလံယ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွဲဇုံ.

ကစသ်ပွဲသ်နေတ်. သီတလးဝဲ (မလ္လိကာမိဖုရား) ကဲထံတ်စိုယ်ဃတ်.
 ကပတီရံဒ်ထံတ်လုံကစသ်အိုတ်ဟဲဝဲနသ်ကေ. ထံဘိုသာပေယ်နတ်ဝဲကောဒ်ဘွဲဒဲဒ်
 ဃို. ခါအီယံမဒ်နံတ်ဘတ်. ကပတီရံဒ်ထံတ်ဝဲလံယ်ကစသ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွဲဇုံ.

(မလ္လိကာမိဖုရား) နေတ်လုံမဒုစိုယ်ဃတ်ကဲထံတ်ဘတ်ဝဲလဲတ်ကစသ်.

တကတ်စံယ်ပယ်ဒိုတ်ဇုံ.

(မလ္လိကာမိဖုရား) နေတ်. ကဲထံတ်ဝဲလုံ. တူသီတယ်နဒ်ကံသ်မေသ်လံယ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွဲဇုံ.

ဒေဒ်ဝဲ (မလ္လိကာ) ပေါလ်မုတ်မျို. မေတကတးကဲထံတ်ဘတ်ဝဲလုံ. တူသီ
 ဟယ်နဒ်ကံသ်ဘတ်နေတ်. မတဂယ်ကဲထံတ်ကနေသ်လးယံဝဲလဲတ်ကစသ်.

ဒေဝီဝဲ (မလ္လိကာ) ဘတ်ဒံပေါလ်မုတ်မျိုတအိုတ်ဝဲမံယ်ကစသ်.

(မလ္လိကာ) နေတ်. အဆးတတ်လ်ကောဒ်ဘွံဒဲဒ်. ဆိုမိုတ်စေဒ်ကူဝဲထဲဘူတ်
ဘာနေတ်မေသ်လံယ်. အဝဲဂံသ်. မေလွဲလုံဘူတ်ဘာ. လုံအဂယ်တသ်မယ်ဖုညာ
တအိုတ်ဝဲမံယ်ကစသ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇုံ.

စဒ်ထံတ်လုံ (မလ္လိကာမိဖုရား) သီဝီယ်လံသ်ဒီ. ကစသ်ပွဲသ်နေတ်. တမီယ်
တမျိုမဒ်ဖေဒ်မယ်တသ်တသေလးယံဝဲလံယ်ကစသ်ရုံဒ်ထံတ်ဝဲလံယ်.

ပွယ်အာဂယ်သေတ်သောတယ်မယ်တီယံဝဲ

ကစသ်ယွယ်နေတ်.

တကတ်စံယ်ပယ်ဒိုတ်ဇုံ.

ဆိုမိုတ်ဘတ်.သဒ်ကိုသ်ဒတ်တဂေယ်. မေသ်ဝဲတသ်သီအီယ်. သတ္တဝယ်
သေတ်ခဲလးသ်တဂးသ်ကူးယံတရာဂေသ်ကျိုယံကဲဝဲမေသ်လံယ်. တဲဝီယ်ဆဲဒ်လဲဒ်
စဒ်ဒေါဒ်ဝဲလံယ်.

တကတ်စံယ်ပယ်ဒိုတ်ဇုံ.

ယထာဝဲအီယ်နေတ်. မေသ်မတဂယ်ယထာလဲတ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇုံ.

ဖုစံယ်ပယ်ဒိုတ်. ယထာမေသ်ဝဲလံယ်ကစသ်.

ယထာလုံဝဲနေတ်မံယ်မေသ်မတဂယ်ယထာလဲတ်.

ပသ်စံယ်ပယ်ဒိုတ်ယထာမေသ်လံယ်ကစသ်.

ဝီယ်ဘွံလံယ်ဆံယထာနေတ်မံယ်မေသ်မတဂယ်ယထာလဲတ်.

ကစသ်ပွဲသ်ယထာမေသ်လံယ်ကစသ်.

တကတ်စံယ်ပယ်ဒိုတ်ဇုံ.

နဖုစံယ်ပယ်ဒိုတ်ယထာနေတ်. ဘတ်မဒုတချံဒ်ဝဲနပသ်ဒိုတ်ယထာလဲတ်.

နပသ်ဒိုတ်ယထာနေတ်. ဘတ်မဒုတချံဒ်ဝဲ. နဲယထာနေတ်လဲတ်.

တကတ်စံယ်ပယ်ဒိုတ်ဇုံ.

ဒးဒ်သေတ်ညတ်. တေထံတ်ရဲသ်ကွဲယံမယ်ပလ်ဝဲ. ယထာသေတ်မဒ်. ကွတ်
ယီတ်လံသ်လီယံပွသ်သေပတံသ်. တုယံဝဲဒေဒ်နေတ်. မေလုံခယ်တယ်ကို (အတ္တ
ဘော) ဒုမံယ်နဘတ်တဲအလံသ်. တအိုတ်လးယံဝဲလံယ်.

တကတ်စံယ်ပယ်ဒိုတ်ဇုံ၊

မေသ်သူယ်တောယ်ကံတရာလံယ်၊ ကွတ်ဃီတ်လံသ်လီယ်၊ ဘဲနွေဒ်မယ်သဒ်၊
(ဧရာ) ဂေသ်ကျိယ်တအိုတ်ဝဲမေသ်လံယ်၊

သတ္တဝယ်သေတ်ဖုညာ၊

ပွသ်လံယ်ဘွေတ်ဒိုတ်၊ ဂေသ်တအိုတ်မေသ်နေတ်၊ မဒုမတဂယ်သေတ်မဒ်၊
တအိုတ်ဝဲမေသ်လံယ်၊ တဲဝီယ်လုံဖဲလလ်မေဒ်တေယ်သနယ်တံယ်ဟောဖှာဝဲဒတ်
လံယ်၊

အနေဒ်ချိုဒ်မေဒ်တောယ်သနယ်တံယ်

ဇီရန္တိ ဝေ ရာဇရထာ သုစိတ္တာ၊

အထော သရီရပ္ပိ ဇရံ ဥပေတိ။

သတဉ္စ ဓမ္မော နဇရံ ဥပေတိ၊

သန္တော ဟဝေ သမ္ဘိ ပဝေဒယန္တိ ။

အခံလုံပကညံ ... ဒးဒ်ယတနယ်ဂေယ်ဝါ၊ ရဲယ်ကွဲယ်ဆံပလ်၊ စံယ်ပယ်ဒးဒ်
ဝဲယထာနေတ်ကွတ်သေပွသ်လီနေသ်ဝဲမေသ်သောဒ်၊ ခယ်
တယ်ကိုယ်သေတ်နသ်ကေဒေဒ်နေတ်မယ်သဒ်၊ ကွတ်ဃီတ်
ပွသ်လီ၊ လံယ်သုံဒ်ကဲဝဲသေမေသ်လံယ်၊ မေလုံသူယ်တံယ်
ကံသေတ်တရာနေတ်၊ ကွတ်ဃီတ်လံယ်သုံဒ်တုယ်တနေသ်
ဝဲလံယ်သူယ်တောယ်ကံသေတ်နေတ်၊ မေသ်သူယ်တံယ်ကံ
ကဒဲဒဲတဲဆွေ့နွေလောလ်ဝဲသဒ်လံယ်၊

မေသ်ဝဲမေဒ်တေယ်သနယ်တံယ်ကတးသ်ဘုံ၊ ပွယ်အာဂယ်ဖုညာ (သောတာ
ပတ္တိဖိုလ်) စဒ်ထံတ်တုယ်ဝဲဒတ်လံယ်၊

(မဇ္ဈိကာဒေဝီ) ဝိုင်ဆူဒ်ဝီယ်လီ



(၇)

(လာဠုဒါယီမထေရ်) ခိုခွံထွန်

ကဝသ်ယွယ်နေတ်. သယ်ဝူထွန်ကံသ်. ဝေယ်တဝိုယ်ဖျသ်ပူယ်. ဆိတ်နံယ်
အိုတ်ဒေဒ်ဝဲခါ. အကျံပျုဒ်ဝဲ (လာဠုဒါယီမထေရ်) ယို. (အပ္ပဿုတာယံ ပုရိ
ဿော) ဝဒ်ထံတ်မေဒ်တေယ်သနယ်တံယ်ဟောဖှာဝဲဒတ်လံယ်.

ဗျိဒ်ခိုခွံပယ်ကဲသ် (ထုံထိုင်း) ခိုတ်ဝဲပွယ်

ဖဲဝေယ်တဝိုယ်ဖျသ်ပူယ်နေတ်ဗီယ်လုံ (လာဠုဒါယီမထေရ်) နဲသံသ်အိုတ်
ဝဲတပါလံယ်. မေသ်ဝဲမထေရ်နေတ်. ကညံသေတ်မေမယ် (သုမင်္ဂလ) ဘူတ်ဘာ
ခါဟောဖှာတ်နေဝဲလုံ (ဒုမင်္ဂလ) တသ်သီတရာလံယ်. မေလုံတသ်သီ (ဒုမင်္ဂလ)
ခါတဘတ်ဆဲဒ်ဒ်တသ်သီမေသ်ဝဲ (သုမင်္ဂလ) ဘူတ်ဘာတရာဟောဖှာဝဲလံယ်.
ဒေဒ်နေတ်မံယ်. လုံကြးဒ်လံယ်ဘတ်တရာ. ကဟောဖှာနေဝဲ. ဆိုမိုတ်ဝေဒ်ကူ
ပလ်နသ်ကေ. လုံတကြးဒ်လံယ်ဘတ်တရာ. ဟောဖှာကမတ်ဘတ်ထံဘိုမေသ်
ဝဲလံယ်. မေသ်ဝဲဟောဖှာကမတ်ဘတ်သေတ်နသ်ကေ.

ယယ်နေတ်. လုံတကြးဒ်လံယ်ဘတ်တရာ. ဟောဖှာကမတ်ဘတ်လီ. တသိတ်
ညာထီဆဲဒ်ဒ်ဝဲမေသ်လံယ်.

နဲသံသံဖုညာ.

မေသံဝဲ (လာဠုဒါယီမထေရ်) တကြွဒ်ကမတ်ဟောဖွာဘတ်တရာ. သီတ်
ညာဝဲဘုံ. သုံဒ်ဘိုဒ်သဒ်လုံကစသယွယ်အိုတ်. ပတီရုံဒ်ထံတ်ဝဲလံယ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇုံ.

(လာဠုဒါယီမထေရ်) နေတ်.

မေလဲယ်လုံ (သုမင်္ဂလ. ဒုမင်္ဂလ) ခါ. လုံကြွဒ်လံယ်ဘတ်ဟောဖွာတရာ.
တဟောဖွာဝဲ. တဘတ်ဆဲဘတ်ကွဒ်တရာဖုညာ. ဟောဖွာတဲဝဲလံယ်ကစသ်.

ဖိုအဲတ်နဲသံသံသေတ်ဇုံ.

(လာဠုဒါယီမထေရ်) နေတ်. ခါအီယ်လံယ်. လုံကြွဒ်ဟောဝဲတရာမဒ်တပါ.
အဂယ်တကြွဒ်ဟောဝဲတရာ. ဟောဖွာတဲဝဲတမေသ်ဒေဒ်. လုံညာခါသေတ်နသ်
ကေ. ကြွဒ်လံယ်ဘတ်တဲခါ. တတဲဖွာဝဲ. လုံအဂယ်တသ်တဲ. တဲဖွာကမတ်ဘတ်ဖူ
ဝဲလီမေသ်လံယ်တဲဝီယ်. လုံဖဲလလ်မေဒ်တောယ်သနယ်တံယ်ဟောဖွာဝဲဒတ်လံယ်.

အတေဒ်ကဲသဒ်

(လာဠုဒါယီ) လုံညာဂေသ်ကျိယ်

လုံညာခါဒုပြ်သ်ကသီ. ကံသ်ဒိုတ်ပူယ်နေတ်. အပါ (အဂ္ဂိဒတ္တ) ပိုယ်နာဒးဒ်
ဖိုခွါ (သောမဒတ္တ) ပိုယ်နာသေတ်နေတ်. ဆီကဒ်ခဒ်စာဝဲလုံ. စံယ်ပယ်ဒိုတ်ခံတ်
ထေဒ်လံယ်.

စံယ်ပယ်ဒိုတ်နေတ်.

အဲတ်ကွဲဝဲ (သောမဒတ္တ) ပေါလ်ခွါဖိုယိုမးခဒ်စာဝဲလုံ. ခံတ်ထေဒ်နေတ်လံယ်.
အပါ (အဂ္ဂိဒတ္တ) ပိုယ်နာနေတ်. မယ်စေလ်တသ်မယ်. လုသ်လံယ်အံတ်ဝဲသဒ်
မူလံယ်. အပါပိုယ်နာဖဒ်ဒိုတ်နေတ်. ကွံသ်ဖါအိုတ်ခီဒု. သီကွေလ်ဝဲတဒုလံယ်.

ဖိုအဲတ် (သောမဒတ္တ) ဇုံ.

ယကွံသ်သီကွေလ်ဝဲတဒုလီ. ကွံသ်တဒု. ဃေနေယယ်လုံစံယ်ပယ်အိုတ်ဝီယ်
ဟာကေယ်စောလ်နေယယ်မံယ်.

(သောမဒတ္တ) ဆိုမိုတ်ထံတ်ဝဲ.

ယယ်နေတ်. မေဃေတဲဒ်ယဲဒ်လုံစံယ်ပယ်အိုတ်ဒေါဒ်. ကလဲယ်သဒ်လုံ.

ဟီခွေဒ်ယသ်ရဒ်ဒိုတ်. ဆိုမိုတ်ဘတ်တဲဝဲလံယ်.

ပါဠိ.

ပါနံသ်စသ်ကိုယ်တဲယံ. လဲယံဃေနေတဲဒ်ယဲဒ်လုံစံယံပယံအိုတ်နေတဲမံယံ.

ဖိုအဲတ်ဇံ.

မေဒေဒ်နေတ်. နုလဲယံနုသ်ပူယံခါကွဲဒ်ဒ်ယယ်ဇံယံ.

(သောမဒတ္တ) ဆိုမိုတ်ဒေါဒ်ဝဲ.

ယပါနေတ်.

(ဉာဏ်ထိုင်း) တံတ်ဒိုတ်ရဒ်မဒ်. ကညဒ်ဒတ်မံယံ. စဒ်ထံတ်တသ်တဲသေတ်
မဒ်. လိုယ်ဘူးတဲဝဲတသေ. မေတဲဝဲတသ်ဂေသ်ဝဲအီယံ. လုံအဂယ်ဟဒ်တဲကမတ်
ဘတ်ဝဲ. လုံကဘတ်တဲဒ်ဒ်စံယံပယံ. တသ်တဲ. မယ်လိုနေယပါဝီယံဘွံမဒ်. ကလဲယံ
ကွဲလုံနုသ်ပူယံလံယံဆိုမိုတ်ဝဲဒတ်လံယံ.

(သောမဒတ္တ) နေတ်. လဲယံကွဲအပါလုံနုတ်အိုတ်တံတ်တသ်သွတ်ဒိုတ်လံသ်
နေတ်ဝီယံ. ဘီထံတ်ဝဲနုတ်. တလိုတ်ဝီယံတလိုတ်. အီယံနေတ်. စံယံပယံ.
အီယံနေတ် (အိမ်ရှေ့မင်း) အီယံနေတ်(စစ်သူကြီး) စဒ်ထံတ်တသ်ပနုတ်. အဆံဆံ
နဲတ်ပျဒ်ဝဲအပါဝီယံဘွံ.

ပါဠိ.

မေလဲယံတုယံလုံနုသ်ပူယံဘွံ. ခါခံတ်မဲလ်ညာခါဝဲဒေဒ်အီယံ. သုဒ်လုံလံသ်
ဒီဒေဒ်အီယံဘတ်သုဒ်ဝဲ. စံယံပယံဒိုတ်နေတ်. ဒေဒ်အီယံဘတ်တဲဝဲ. လုံ (အိမ်
ရှေ့မင်း) ဒေဒ်အီယံဘတ်တဲဝဲ. သုဒ်ဘိုဒ်လုံ. စံယံပယံဒိုတ်အိုတ်ခါသေတ်နုသ်
ကေ. စံယံပယံဒိုတ်နေတ်. အံယံမေ့ယံဂေသ်. ကဲထံတ်လသ်တကေယံ. ရှံဒ်ထံတ်
ဝီယံမဒ်ဃေနေကွံသ်ဇံယံ. တဲပျဒ်မယ်လိုဝီယံ. မယ်လိုနေဝဲကယ်ထယ်ယေလ်
တနီတ်လံယံ.

ဒွေ ပေ ဂေါကာ မဟာရာဇ၊

ယေဟိ ခေတ္တံ ကသာမဓေ။

တေသု ငေကာ မတောဒေဝ၊

ဒုတိယံ ဒေဟိ ခေတ္တိယ။

အခံလုံပကညံ ... ကစသ်စံယံပယံဇံ. ယယ်နေတ်. ကွံသ်အိုတ်ဒီဒုလံယံ. ဒဲဒ်
ကွံသ်နေတ်လံယံဘတ်ထဲသ်ခြေသ်တသ်. မေသ်ကွံသ်ဒီဒုသီ
ကွေလ်တဒု. ကစသ်စံယံပယံနေတ်. သဒ်ကညံယံယယ်
ဟေတ်ကွံသ်တဒုပံယံ.

(အဂ္ဂိဒတ္တ) ပိုယ်နာဖဒ်ဒိုတ်နေတ်. လေဒ်ကျဲဒ်ဝဲကယ်ထယ်ယေလ်တနီတ်
လံယ်. ထံတ်ဘဒ်တနီတ်ဝီယ်. လေဒ်ကျဲဒ်နေသ်ဝီယ်ဘွံ. တဲကွဲးဝဲအဖိုခွါ.

အဖိုခွါ (သောမဒတ္တ) ခံ.

ပါဠိ.

မေဒေဒ်နေတ်. ဟီထံတ်လဲဒ်ဆံယ်တမိယ်မိယ်ဝီယ်ဟဲဇံယ်.

ယဲကလဲယ်ဆိုပလ်ဝဲလုံညာတဲဝဲလံယ်.

(သောမဒတ္တ) လဲယ်ဆိုပလ်လုံစံယ်ပယ်အိုတ်လံယ်.

အပါနေတ်. လဲယ်ပျလ်ဝဲလုံခီလံယ်. တုယ်လုံနုသ်ပူယ်ဘွံ. နိဒ်ဆဲဒ်တသ်ဝီယ်.

စံယ်ပယ်ဒိုတ်တဲဝဲ.

ပါဠိ.

တဟဲဖူနံဘွံလံယ်ဆံဟဲတုယ်ဝဲမံယ်. လုံမိုတ်တဲသဒ်တသ်တဲ. ရှံဒ်ထံတ်တဲဇံယ်.
ဟေတ်ဝဲခွေဒ်နေတ်.

(အဂ္ဂိဒတ္တ) ပိုယ်နာဖဒ်ဒိုတ်ခံ.

ဒွေ မေ ဂေါကာ မဟာရာဇ၊

ယေဟိ ခေတ္တံ ကသာမသေ။

တေသု ဧကော မတောဒေဝ၊

ဒုတိယံ ဂဏှ ခတ္တိယ။

ယိုဒ်ထံတ်ကယ်ထယ်ရှံဒ်ပျဒ်ဝဲလံယ်.

**အခံလုံပကညံ ... ကစသ်စံယ်ပယ်ဇံ. ယယ်နေတ်. ထဲသ်တသ်ဂံသ်ကွံသ်အိုတ်
ခီဒုလံယ်. တသ်ခီဒုနေတ်သီကွေလ်တဒုလီ. အိုတ်တံသ်
ကေယ်တဒုနေတ် ကစသ်စံယ်ပယ်ဒိုတ်ဟီကေယ်ဇံယ်.**

စံယ်ပယ်ဒိုတ်ခံ.

ပါဠိ.

နတဲရှံဒ်ဝဲမဒုတသ်တဲလဲတ်.

ရှံဒ်ထံတ်ပျဒ်ကဒါ. တဘွံဒေါဒ်မံယ်တဲဝဲဃို.

ပိုယ်နာဖဒ်ဒိုတ်နေတ်.

ယိုဒ်ကယ်ထယ်ရှံဒ်ပျဒ်ထဒ်ဒေါဒ်လံယ်.

စံယပ်ယပ်ဒိုတ်ချီမျှဒဲပိုယ်နာပဒ်ဒိုတ်

စံယပ်ယပ်ဒိုတ်နေတ်.

ပိုယ်နာပဒ်ဒိုတ်. ရှံဒဲတသ်ကမတ်သိတ်ညာဝဲဒတ်ယို. နီယ်ကမ္ပိဒေါဒဲဒဲဒဲဒဲဒဲ
လံယ်.

(သောမဒတ္တ) ငါ့.

လုံသုဟိတ်နေတ်. မေသ်ကွံသ်အိုတ်အာမဒ်လဲတ်.

မေသ်မံယ်.

ကဘတ်မေသ်ကစသ်စံယပ်ယပ်ဒိုတ်ဟေတ်ပလဲဝဲမေသ်လံယ်.

စံယပ်ယပ်ဒိုတ်နေတ်.

(သောမဒတ္တ) ပတီရှံဒဲထံတ်ဘတ်နေဝဲအသ်ယို.

ဒဲဒဲကရဲကရိဂေယ်ဝါမယ်ထံတ်ဝဲ. ကွံသ်တဆီယုဒု. ဟေတ်ဝဲ.

(အဂ္ဂိဒတ္တ) ပိုယ်နာပဒ်ဒိုတ်လံယ်.

ဝီယ်ဘွံဒေါဒ်.

ပိုယ်နာပဒ်ဒိုတ်. အိုတ်ဝဲတဝဲနေတ်မေသ်ဂေယ်ဂေယ်. လုံကြဲဒဲဟေတ်ထံတ်ဝဲ
ပျီဒဲစီဖုညာနေတ်မေသ်ဂေယ်ဂေယ်. ဟေတ်ထံတ်ဝဲ. ဒိုတ်ထံလဲပွဲယ်ဝီယ်ပူသ်
ကေယ်ဝဲပိုယ်နာပဒ်ဒိုတ်နေတ်လံယ်.

(အဂ္ဂိဒတ္တ) ပိုယ်နာပဒ်ဒိုတ်နေတ်.

ဒဲဒဲထံတ်ဝဲတဒ် (သိန္ဓော) ကသေတ်ယထာဝံဒိုတ်ပတ်အာမဒ်ဒဲဒဲခေပွယ်
ဟာကေယ်ဝဲလုံတဝဲလံယ်.

ဖိုခွါ (သောမဒတ္တ) သေတ်နသ်ကေ.

တပူယ်ယံဟာကေယ်ပတ်ထွဲတဲဝဲဒဲဒဲအီယ်လံယ်.

ပါငါ့.

ပါနေတ်. ဒဲတနီတ်ညာ. လုံသွတ်ဒိုတ်ဒဲဒဲနံတ်ဘိုတ်အိုတ်လေဒ်ကျဲဒဲပလဲဝဲ.
တနသ်ကေ. တုယ်လုံကမူးသ်သေတ်မဲလ်ညာဘွံ. လုံပိုတ်တဲသ်တပတ်လဲယ်ဝဲ
လုံအဂယ်တသ်တဲကမတ်တဲဘတ်ဝဲလံယ်.

ပါငါ့.

ပွယ်လုံပံညာရှယ်ဖုညာ. လေဒ်ကျဲဒဲပလဲထံဘိုသေတ်. စံဒဲရှံဒဲတကဲဝဲမေသ်
လံယ်.

ဖိုအဲတ် (သောမဒတ္တ) ဇံ၊

ပွယ်လုံဃေဝဲပျီဒီတဂယ်နေတ်. နေသ်ဒးဒ်တနေသ်. ဒီမိုလံယ်အိုတ်ဝဲမံယ်.
ဃေပျီဒီတနေတ်. ဂေသ်ကျိယ်အိုတ်ဝဲဒေဒ်အီယ်လံယ်. ဖဲတဲဝဲတမိယ်မိယ်သေတ်
မံယ်.

ဇဒ်တံယ်ပံခါ . ပျီဒ်ခိုဒ်ပယ်ကဲသ်အဆဲဒ်

ကစသ်ယွယ်နေတ်. ကေယ်ဟောပျဒ်ဝဲ. အတေဒ်ဇဒ်ကျဲဒေဒ်နေတ်ဝီယ်ဘုံ.
ဖိုအဲတ်နဲသ်သံသေတ်ဇံ.

ဖဲနေတ်ခါ. စံယ်ပယ်နေတ်. ခါအီယ်ကဲထံတ်ဝဲ (အာနန္ဒာ) လံယ်.

ဖဲ နေတ်ခါ (အဂ္ဂိဒတ္တ) ပိုယ်နာနေတ်ခါအီယ်ကဲထံတ်ဝဲ (လာဠုဒါယီ) လံယ်.

ဖဲနေတ်ခါ (သောမဒတ္တ) နေတ်ခါအီယ်ကဲထံတ်ဝဲယယ်ကစသ်ယွယ်လံယ်.

ပံဝဲဇဒ်တံယ်ဝီယ်ဘုံမဒ်.

ဖိုအဲတ်နဲသ်သံသေတ်ဇံ.

ခါအီယ်မဒ်တမေသ်ဝဲဒေဒ်. လုံညာခါသေတ်နသ်ကေ. မေသ်ဝဲ.

(လာဠုဒါယီ) အီယ်.

ဟူထိတ်သီတ်ညာအိုတ်ရှယ်ဝဲဃို. ကတဲဝဲဒေဒ်အီယ်မေသ်နသ်ကေ. တဲကမတ်
ဘတ်ဝဲလုံအဂယ်လံယ်.

တတ်တဲဝဲနေတ်မေသ်မံယ်.

ဟူထိတ်သီတ်ညာရှယ်ဝဲပွယ်နေတ်. ဒေဒ်ဝဲကွံသ်ဖါနွာလာသောဒ်မေသ်လံယ်
တဲဝီယ်လုံဖဲလလ်မေဒ်တေသ်သနယ်တံယ်ဟောဖှာဝဲဒတ်လံယ်.

အနေဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ်

အပ္ပဿုတာယံ ပုရိသော၊

ဗလိဗဒ္ဒေါ ဇီရတိည

မံသာနိ တဿ ဝနန္တိ၊

ပညာ တဿ နဝနတိ။

အခံလုံပကညံ ... ဟူထိတ်သီတ်ညာရှယ်ဝဲ. မေသ်ပေါလ်ခွါနေတ်. ဒေဒ်ဝဲကွံသ်
ဖါတီသ်သောဒ်ခံလံလံ. ဒိုတ်ထံတ်ဝဲလံယ်. မေသ်ဝဲပေါလ်
ခွါနေတ်. အညတ်သေတ်လံယ်အာထံတ်ဝဲဒတ်. မေလုံ
ပံညာအာထံတ်တသေဝဲလံယ်.

တဲလိုတ်ယေ ... ကွံသ်ဖါတီသ်နတ်ပံယ်. ဒိုတ်ထံတ်နသ်ကေ. မိုသ်ဂံသ်
မေသ်ဂေယ်ဂေယ်ပသ်ဂံသ်မေသ်ဂေယ်ဂေယ်. ဆွေမျိုဂံသ်
မေသ်ဂေယ်ဂေယ်. အကျိပီပွါအာထံတ်တအိုတ်. ကဲအကျိ
မဲဒ်. ဘျံဒ်တအိုတ်ဒိုတ်ပွသ်ခံလံဝဲလံယ်. ဒေဒ်နတ်သောဒ်.
မေသ်ဝဲနဲသ်သံနတ်. ဥပဇ္ဈယ်ဝိဒ်တမယ်တရတ်ဒးဒ်သံ
ကမ္မးသ်ဂံသ်. ဝိဒ်တရာသေတ်တမယ်. ပယ်ဝနယ်ဝုယ်
ပွါအာထိုဒ်မုဒ်တအိုတ်အကျိမဲဒ်ဘျံဒ်ဖိုတ်တအိုတ်. ဒိုတ်
သဒ်ပွသ်ခံလံကွေလံဝဲလံယ်. ကွံသ်ဖါနတ်ဒုနတ်. တဒ်
တဝိ တမယ်လို. ပုသ်တံပုဝဲလုံပွသ်ပုယ်ဟဒ်လဲဒ်အံတ်ဆတ်
ဘံတ်ဒတ်. အညတ်အာထံတ်ဝဲလံယ်. ဒေဒ်နတ်သောဒ်
မေသ်ဝဲနဲသ်သံအီယ်. ဥပဇ္ဈယ်တရတ်ခွေဒ်ပျုဒ်ဒတ်သို.
ဒိုတနလ် သံကမ္မးသ်ဟဲကဲထံတ်ဝဲဒးဒ်ပျီဒ်ပီလွီသ်ပါလဒ်
လယ်ပဒ်စုညာ. လုသ်လံယ်သဒ်ပွယ်စုနတ်. မေသ်
အညတ်အာစှာထံတ်ဒိုတ်အိုတ်ဝဲမေသ်လံယ်. မေလုံပံညာ
အာထံတ်တအိုတ်ဝဲလံယ်.

မေသ်ဝဲမေဒ်တေယ်သနယ်တံယ်ကတးသ်ဘုံပွယ်အာဂယ်စုညာတုယ်ဝဲလုံ
(သောတာပတ္တိဖိုလ်) လံယ်.

(လာဠုဒါယီမထေရ်) ဝိဒ်ထူဒ်ပီယံလီ



(၈)

(ဥဒါန) ဝိဒ္ဓိထူဒ်

ကစသ်ယွယ်နေတ်. လုံကဲထံတ်ယွယ်. ဗောဓိဒ်ခွးတ်ခံထံထေဒ်. အိုတ်ဝဲဒတ်
ကဲထံတ်ယွယ်ဝီယံသံခါနေတ်. **အနေကဇာတိသံသာရံ.** စဒ်ထံတ်မေဒ်တေယ်
သနယ်တံယ်အူတာကျူယေဒ်ဝဲလံယ်.

လုံခီ (အရှင်အာနန္ဒာမထေရ်) ပတိရုံဒ်ထံတ်ဃို. ဟောဖွာကဒါနေဝဲလံယ်.

ပျိဒ်ခိဒ်ပယ်ကဲသဒ် ကဲထံတ်ယွယ်

ကစသ်ယွယ်နေတ်. လုံညာပျဒ်ပလ်ဝီယံဝဲ. (ဗုဒ္ဓဝင်) ကဲသဒ်အယဒ်.
ဆိတ်နံယ်ဝဲဗောဓိဒ်ခွးတ်ခံထံထေဒ်ခါ. တခွဲဒ်မုသ်လံယ်နုလ်အံယ်မေယ်ဝဲ. (ဒေဝ
ပုတ္တမာရ်) မာရ်နတ်သားလံယ်. မုသ်ဟာလံယ်ခါ (ပုဗ္ဗေနိဝါသနုဿတိ) လုံညာ
ကဲဘတ်ဖူဝဲခယ်တယ်အဆံဆံခံဖျိသီတ်ညာကဲဝဲ. ပံညာနေသ်ဘတ်ဝဲလံယ်. ဖဒ်ဖံ
မုသ်ခါ. (ဒိဗ္ဗစက္ခု) ဒေဒ်နဒ်မဲလ်ခွီ. ထိတ်ဖွာကဲဝဲပံညာနေသ်ဘတ်ဝဲလံယ်. တကွတ်
မုသ်ခါဘွံ. အစွဲပျူဒ်ဝဲ. သတ္တဝယ်သေတ်ဖံခိုတ်. အဲတ်ကွီသဒ်ကညံယ်. စံတ်ထီ
သိုသဒ်ဝဲ. (ပဋိစ္စသမုပ္ပါဒ်ရား) နေတ်. တုယ်လုံအယ်ယိုယ်ထံတ်ဘွံ. နံသ်စသ်
ကိုယ်တဲယ်ခံဖျိသီတ်ညာ (သစ္စာ) လွီသ်ပါဝီယံ (သဗ္ဗညုတ) ယွယ်ကဲထံတ်ဘတ်
ဝဲလံယ်.

ဝိယံဘုံ. ကလံသ်တကဒ်အာမဒ်မေသ်ဝဲ. ယွယ်ကစသ်သေတ်. တစိုဒ်ပဲယံ
မေသ်ဝဲကျူယေဒ်အူတာနေတ်. ကကျူယေဒ်ဘတ်သဒ်ကေယံဝဲယို. လုံဖဲလလ
အူတာကယ်ထယ်ကျူယေဒ်ဝဲဒတ်လံယ်.

(ပထမဗုဒ္ဓဝစန) အူတာကယ်ထယ်တံယ်

၁. အနေက ဇာတိ သံသာရုံ၊
သန္တာ ဝိဿံ အနိဗ္ဗိသံ။
ဂဟကာရံ ဂဝေသန္တေ ၊
ဒုက္ခာ ဇာတိ ပုနပ္ပုနံ။
- အခံလုံပကညံ ... အဆံဆံဘတ်အိုတ်. နံလ်ဟံဒ်ဝဲနေတ်. ဖွတ်နဒ်ရဒ်မဒ်လံယ်.
တေဆံထံတ်ခယ်တယ်ဟိတ်သေမေသ်ဝဲ (တကျာ) ပွယ်
ကောဒ်လဲဒ်သမာနေတ်ဟဒ်ယုဝဲဒတ်. ဝိယံဃတ်အာမဒ်.
လုံသယ်သယ်ကျာဘတ်ကျေယံလဲယံဖူဝဲဒတ်လီ.
၂. ဂဟကာရက ဒိဇ္ဈာသိ၊
ပုန ဂေဟံ နကာဟသိ။
သဗ္ဗာ တေ ဖါသုကာ ဘဂ္ဂါ၊
ဂဟကူဋံ ဝိသင်္ခတံ။
သိသင်္ခါရ ဂတံ ဝိတ္တံ၊
တကျာနံ ဓယမဇ္ဈဂါ။
- အခံလုံပကညံ ... တေဆံခယ်တယ်ဟိတ်သေမေသ်ဝဲ. တနယ်ပေါလ်ခွါ. ဟတ်
လဲဒ်သမာဋု. ယယ်နေတ်. ဒးဒ်ပံညာဝဲလ်ခွါအိယံထိတ်ဝဲ
နယ်လီ. လုံစိတမေသ်နတေဆံထံတ်ယဟိတ်ကကဲဝဲလးယ်
ဒေဒ်ဝဲနဲကီလေယံသယ်ခယ်တယ်. တသ်တံကျူဒုတ်တးကူး
ဝဲခဲလးသ်. ယဘောဒ်ကသ်ဖျဲဒ်ဆီ. မယ်ဟဒ်ဂံယ်ကွေလ်ဝဲလီ
(အဝိဇ္ဇာ) မေသ်ဝဲဟိတ်မိုသ်ပွသ်သေတ်. ယမယ်ဟဒ်ဂံယ်
ကွေလ်ဝဲလီ. ယသဒ်နေတ်. ကတံယ်ရဲသ်ကွဲယံတအိုတ်.
ပွယ်ဖွဲဒ်အလံသ်မေသ်ဝဲ. နေတ်ဗယ်နေတ်တုယံဝဲလီ
(တကျာ) လးသ်ကွဲမေသ်ဝဲလုံအရဟတ္တဒ်ဖိုယ်ယနေသ်
ဘတ်လီ.

လံယ်ဆံမယ်လောလ်... ပဒ်သဲဒ်ဒဲဒ်အူတာကယ်ထယ်နတ်. (အနေကဇာ တင်ဘုရားရှိခိုး) မေသ်ဝဲ (ဓမ္မကထိကဆရာတော်ကြီး) တပါဘာပူယ်ဇောယ်ယိုဒ် ကလုသ်. လုံနံသ်ဆေဒ်ခါဟူဘတ်ဖူဝဲလံယ်လုံ (ခေတ်စာစောင်) တဘေတ်ပူယ် သေတ်ထီတ်ပဒ်ဖူဘတ်ဝဲလံယ်. အခံပညံဆံဖွာဂေယ်ယိုနေဒ်သဲဒ်ကျိယ်ညိုယ် သပေါကျဒ်. ကျဲဒ်မယ်နတ်ဃလ်ဝဲလံယ်. ဝဲနတ်မေသ် (ပြည်တော်ဝင်) သေတ် ကျဲဒ်မဒ်ယိုဒ်ပူယ်ဇောယ်ဝဲကဲသောဒ်. ဘတ်အတံယ်ယိုကျဲဒ်ဖွာထံတ်နေဝဲမေသ် လံယ်.

အနေကဇာတင်ဘုရားရှိခိုး

ဂဟကာရက...

ပွသ်ပယ်တသ်ပး. ဆာပယ်တသ်ပး. သီပယ်တသ်ပး.
အဝဲယ်ပယ်တသ်ပးသုသေတ်ပးကွံယ်.ဝံယ်လံယ်ကရသ်.
တူသ်ဃသ်အမေဒ်. ရုံလ်သဒ်တဃီတ်. ခယ်တယ်ဟီတ်
နတ်. ခံတ်ဘွံအာမဒ်. တေဆံပလ်သဒ် (တဏှာ)
ပေါလ်ခွါဟဲယ်. လဲဒ်သမာဇံ.

ပုနပျူနံ...

အထိုတ်အစံယ်. ပျဒ်ဇံယ်တကဲ. စိုယ်ဃတ်ကွဲလဲယ်.
ကွဲယ်သဒ်ဘွံဘွံ. ဆံအတံယ်တံယ်.

ဇာတိ...

ပွသ်ဆာသီအံတ်. ဖွတ်တတးသ်သေတ်. ဘေတ်ကွေဒ်
ကျိဒ်ဝီယ်. ဦယ်ဆဲဒ်ကဲထံတ်. နံလ်ဟုံဒ်ဟဒ်ဂံယ်. ဂးသ်
ကွးယ်အိုတ်ဘတ်ဝဲနတ်.

ဒုက္ခာ...

တဲပျဒ်တကဲ. ဖဲလောကဒ်ဒွဲ. ကဲစိုယ်စိုယ်ဒတ်. ဃတ်
ဒေါဒ်တံယ်တံယ်. မယ်ဒးတ်ရဒ်ယို. အံယ်. ဖွတ်နဒ်
ဒိုတ်ရဒ်. အိုတ်မယ်သဒ်လံယ်.

တသ္မာ...

မေသ်ဝဲဒေဒ်ဒတ်. ဘတ်ဖွတ်နဒ်ယို.

ဂဟကာရကံ...

ကဒ်ကဗယ်. အနယ်တဒ်သေတ်ကွာ. ဖွာသဒ်ဃေဒ်
ဒေဒ်. တအိုတ်တံသ်ဘတ်. သတ္တဝယ်သေတ်. ဟီတ်
ပဝဒ်. တပေယ်တဲယ်. လွီသ်ပေယ်တဲယ်. ယဲသ်ပေယ်
တဲယ်မေသ်အဆံဆံ. အထဒ်ထဒ်လီ. ဟီတူသ်ကယ်
တရဲဒ်. တရဲသ်တဲလ်ဃံကေဆံမယ်သဒ် (တဏှာ)
ပေါလ်ခွါနဲလဲဒ်သမာနတ်.

ဂဝေသန္တော...။

မဒုမတဂယ်. မယ်သဒ်စဒ်ဝဲ. ကဲထံတ်ဟဒ်ဂံယ်.
လံယ်တံယ်ဒေဒ်လဲတ်. နဲတ်တရတ်တအိုတ်. ထိုတ်
စံယ်နံသ်စသ်. ပံညာအဒို. ခံဖျိသီကွသ်ထီဆဒ်မေသ်ဝဲ.
မိယ်ကောဒ်. (သိဒ္ဓတ္ထ) မေသ်ဒတ်ယွယ်ကစသ်ယယ်
နတ်.

အဟံ...

အနိဗ္ဗိဿံအဝိနန္တော...။

ဖံတ်စိုကေယ်နယ်. ယယ်နတ်မယ်ကဲ. ထီတ်ဝဲခံဖှာ
ဒးဒ်နံသ်စသ်ပံညာ. မယ်ပျံတ်တံ. ထီဆဒ်ဟိယလ်
တနေသ်ဒေဒ်ဝဲယို.

သန္တာဝိဿံ-သံသာရိ...။

ခယ်တယ်ဟိတ်ယံ. တေဆံထံတ်ဝဲ. အစွဲသယ်သယ်
ဘတ်ဝေသ်ဝံယ်.တံယ် ရဲယ်ရဲယ်လံယ်ဘတ်ဝဲလီ. ဝါ.
ရံလ်သဒ်ဒီဂယ်. ထီဆဒ်ကဲခိုတ်. ဝဲဒိုတ်သီတံသ်. လဲသ်
တဖျိဒ်ဖဲဟံတ်ခိုတ်အိုတ်ကဗယ်ကွာ. ခံတ်လံသ်ဖှာထဒ်
သဒ်. ဘတ်ဟဒ်လဲဒ်ဝေသ်ဝံယ်ဝဲလံယ်.

ဂဟကာရက...

မယာ...

(တဏှာ) ပေါလ်ခွါ. ဟဲယ်. လဲဒ်သမာဓု.

ပွသ်မူဒ်တခါ. ဆာမူဒ်တတံယ်. သီမူဒ်တကွံယ်.
လံယ်ဦယ်စုကဝဲယ်. လဲဒ်နဲဒ်မျိုရဒ်. ဒိုခဒ်သဒ်ကွာ.
ဒုတ်ဒါလံသ်နတ်. ဖွေဒ်စိုယ်ထံဒ်ခါ. ဖှာကဲထံတ်သဒ်.
ယယ်ကစသ်ဒိုတ်နတ်.

ဒိဇ္ဈော...

ဗောဓိဒ်ကဒု. ယုဖှာထီတ်ဝဲ. နဲတေထံတ်ပလ်. ခယ်
တယ်ဟိတ်နတ်. မေသ်ဒးဒ် (မနိဇ္ဈေ) ချံဒ်ဖံတ်
ကယဲဒ်. လဲဒ်ပူလဲဒ်ကျဒ်. တဒ်အဒ်ထီတ်ကေယ်.

အသိ...

ထီဆဒ်ကဲဝဲဒ်ဝဲ. ကဲထံတ်ညံလီ.

ပုန...

လုဒ်တဘွံ. တေဆံကွဲသဒ်.

ဂေဟံ...

ထီ.ဒးဒ်ဟံတ်ခိုတ်. ကလီယ်. မေတ်အူ. လွီသ်ပူခဒ်ဒိုတ်.
အိုတ်ဖျိတ်ခးသဒ်.သွီတ်ညတ်စူဒ်စီ. ယီဘေတ်သေကဲ
ဒေါဒ်. ကွောလ်ထံတ်ကျူတ်. ဟဲကဲထံတ်မေသ်ဝဲကဲလု
လိုယ်နတ် မေသ်(ဒွတ္တိသ)ကယ် ယယ်ခယ်တယ်ကိုယ်
(အတ္တဘော) နတ်.

နကာဟသိ...

နဲရဲသ်ကွဲယ်ဖျါ. မျိုမျိုတေဆံ. ယေထံတကွဒ်ဒဲ. မယ်
ထဒ်တနေသ်ဝဲလးယ်.

တေ...

ယဲသ်ပါကယ်မကိုယ်ကွာ. ဟီဖှာလဒ်တစို. တိုအဲတ်ရဒ်
တး..အးဒိုတ်နေသ်ဂေသ်. ပေသ်ရဒ်ဒိုတ်ထံ. ဆံကဲထံတ်
သဒ်. (တဏှာ) ပေါလ်ခွါ. နဲလဲဒ်သမာနေတ်.

သဗ္ဗာ...

တအိုတ်တံသ်တံ. ပွဲကရုတ်ဒတ်. ခဲလးသ်မယ်သဒ်.

ဖါသုကာ...

ကိုသ်ဂံယ်ရှိုဒ်ရဒ်. မယ်သဒ်ဆံဒ်အူ. ထံဒ်ကူအဆို.
တကထိုယဲသ်ကယယ်ကဲသ်ရဒ်ပတ်ထံ. ဒေဒ်ဒတ်တသ်
တံ. သးဆံကီလေယ်သယ်သေတ်တကွဒ်.

ဘဂ္ဂါ...

(ကမ္မက္ခယ) လံကွာပံညာလဲဒ်နဲဒ်. ဒးဒ်တရဇေယ်စဲဒ်.
ထဲဒ်ဂီသ်ကနဒ်ကွဒ်. မယ်ဟဒ်ဂံယ်ကွေလ်ဝဲလီ.

ဂဟကုဋ်...

နတေဝီယံးဒ်. တးဒ်ခယ်တယ်ဟိတ်. ဟိတ်တးဒ်ဒိုတ်
ကွးသ်. အိုတ်ကွးသ်ဃသ်သဒ် (အဝိဇ္ဇာ) ဟိတ်ဒိုတ်
ကွးသ်သေတ်နသ်ကေ.

ဝိသင်္ခတံ...

ဒးဒ်အရဟတ္တဒ်မဲဒ်ပံညာလဲဒ်နဲဒ်. ဖျဲဒ်မယ်ဟဒ်ဂံယ်
ကွေလ်ဝဲလီ.

ဝိတ္တံ...

ရှိုဒ်ကိုသ်ပူယ်လီ. စံရှိခွိတ်ဂေယ်. မေသ်ဝဲယယ်ကစသ်
ယွယ်နေတ်.

ဝိသင်္ခါရကတံ...

ကဒ်ကဗယ်လောကဒ်ဒွဲ. ဟဒ်တကွဒ်ဆးပျဒ်တကဲ.
မေသ်ဝဲတသ်မယ်ခဲလးသ်ဇဒ်သေအေညေခုတ်ကဘဒ်.
(အသင်္ခတ) နေတ်ဗယ်လံသ်ကွဲ. တုယ်ဝဲဒတ်လီ.

တဏှာနံ...

ဖဲသယ်သယ်တဆံ. တေထံခယ်တယ်ဟိတ်ဃံ. ဆံကဲ
သဒ်တကတးသ်မေသ်ဝဲ (ပပဉ္စတဏှာ) နဲလဲဒ်သမာ
ဒးဒ်ကီလေယ်သယ်ခေပွယ်သေတ်ဖုညာ.

ခယံ...

စရံပတံသ်. ကွဲတံသ်ဟဒ်ဂံယ်မေသ်ဝဲ. ခယဒ်ပွယ်
ကောဒ်ဒးဒ်မဲဒ်ပံညာဒေါဒ်.

အဇ္ဈဂါ...

ဗောဓိဒ်ခံတ်ထေဒ်. ခွေဒ်ကဝံယ်ကိတ်. ဆိတ်နံယ်အကး
ဆးထးတ်တပတ်နေသ်ဒတ်ထီဆဒ်ကေယ်ဝဲလီ.

၀၈)

(ဥဒါန) ပိုဒ်ထွန်

၁၉၉

တံ ဗုဒ္ဓံ...

(ဒုက္ခ. သမုဒယ. နိရောဓ) ဒးဒ် (မဂ္ဂသစ္စာ) ထိဆဒ်
ကတံ. ဆံသီတညာဇံယံ. အံယံပွဲအိုတ်ထံ. ယွယ်ကစသ်
ကွံနတ်.

အဟံ...

ခယ်တယ်ရုံလ်သဒ်. ပံစဒ်ဖိုတ်တီယံမေသ်ဝဲ. ကစသ်
ပွဲသ်ယယ်အီယံ.

နမာမိ...

စုဆီဘိုဒေဒ်ပနဲဝါ. ဖှာဖံတကံဖေါဒ်သောဒ်. ဘာက
လောဒ်ပူယံဇောယံကေယံဝဲကစသ်ဖဒ်ဒိုတ်လံယံ.

(ဥဒါန) ပိုဒ်ထွန်ဒီယံလီ



(၉)

(မဟာဓန) သဲထိပ္ပိခွါ . ဝိဒ်ထူဒ်

ကစသယွယ်နတ်. မိယ်လုံအိသိပတနဒ်မိကတယ်ဝိုယ်ပွသ်ဒိုတ်ပူယ်. ကညဒ်
အိုတ်ဒေဒ်ဝဲခါ. အကျုပျူဒ်ဝဲ. စုကဝဲယ်ပျိဒ်စိအိုတ်အာ. သဲထိပ္ပိခွါတဂယ်ယို.
(အစရိတွာန ဗြဟ္မစရိယံ) စဒ်ထံတ်မေဒ်တေယ်သနယ်တံယ်ဟောဖှာဝဲဒတ်လံယ်.

ပျိဒ်ခိုဒ်ပယ်ကဲသဒ်

ကဘံဃောဒ်ဆိသဲထိပ္ပိခွါပိမုတ်

ဒူပြ်သကသီဝေသ်ပူယ်နတ်. ကဘံဃောဒ်ဆိ. ပျိဒ်စိကူလးဒးဒ်ပွယ်ဝဲ. သဲထိ
ဖဒ်ဒိုတ်တဂယ်နတ်. ဖိခွါအိုတ်ဝဲတဂယ်. သဲထိဖဒ်ဒိုတ်ဆိုမိုတ်ဝဲနတ်.

ဝဲသေတ်မျိက္ခာ. စုကဝဲယ်ပျိဒ်စိ. အိုတ်အာလးပွယ်. ဝဲနတ်မံယ်. မေသ်ဝဲပျိဒ်စိ
ကကွဒ်. ဟေတ်အဒ်ဖိခွါ. ခုတ်ကဘဒ်သူဆံတ်ခယ်စာ. အံတ်ကေယ်ဒတ်ဝဲ.
လုံအာဂယ်တသ်မယ်ဖုညာ. တလိုတ်မယ်ဝဲ. ဆိုမိုတ်ထံတ်ဝဲဒေဒ်နတ်ဝီယ်. ဂဲယ်
ကလိတ်မယ်ထာလံယ်. မယ်လိုနေဝဲလံယ်. ဖဲဒူပြ်သကသီဝေသ်ပူယ်နတ်. ဒေဒ်
နတ်မယ်သဒ်. စုကဝဲယ်ပျိဒ်စိ. ကဘံဃောဒ်ဆိအိုတ်မေသ်ဝဲ. သဲထိတဂယ်
နတ်. ဖိမုတ်အိုတ်ဝဲတဂယ်. ဒေဒ်ဝဲအပသ်. သဲထိဖဒ်ဒိုတ်ဆိုမိုတ်နတ်. ဆိုမိုတ်
စေဒ်ကူဝီယ်. မးမယ်လိုဝဲထဲဂဲယ်ကလိယ်မယ်ထာလံယ်. မေသ်ဝဲဖိခွါဖိမုတ်သေတ်.
တုယ်ခါဘတ်. ဖိသတ်ခွါ. မုတ်ကနံယ်ဘွံ. တေဖွံနေဝဲဒက်. တုယ်လုံဒိဘွံ. မိုသ်
ဝသ်သီတလးဝဲ. ဟိတ်တဖူးတ်ဃံ. ပံဖိုတ်စုကဝဲယ်ပျိဒ်စိလံယ်.

သေဒ်ကစသ်လံယ်လေလ်ကလဲဒ်ဝဲ

သဲထီဖိုခွါနတ်. တနီယ်သးဘွံ. လဲယ်ထံတ်ခဒ်စာဝဲစံယ်ပယ်လံယ်.
ဒုပြ်သ်ကသီဝေသ်ပူယ်အိုတ်ဝဲ. သေဒ်ကစသ်သေတ်. ဆိုမိုတ်ဝဲလံယ်.
သဲထီဖိုခွါနတ်. ဒေဒ်သောဒ်ဝဲဒတ်သေတ်. မေကဲထံတ်ဝဲ. သေဒ်ကစသ်ဒု.
ကဂေယ်ဝဲမံယ်. ဒိုတနေလ်သဒ်ဒးဒ်အဝဲ. ဂေယ်ဝါပကအံတ်ဘတ်ဝဲ. ဆိုမိုတ်
စေဒ်ကူဝီယ်ဘွံ.

သေဒ်ကစသ်ဖုညာ.

ဒးဒ်လေယ်ပေဒ်အမျီ. ဟဲစောလ်သေဒ်ဝီယ်. သဲထီဖိုခွါ. ဟာကေယ်လုံနုသ်
ပူယ်. ခေါဒ်ပလ်ဝဲလုံကွဲ. သဲထီဖိုခွါဘိုဒ်ထံတ်ဘွံ. အံသေတ်လေယ်ပေဒ်အံတ်ဝဲ.
ကစသ်သဲထီဖိဒ်ဒိုတ်ငုံ.

သဒ်နီတ်ကယယ်ထံ. အိုတ်ကးညံဘတ်လသ်တကေယ်. ဒိုတနေလ်သဒ်ဒးဒ်
သဲထီဖိဒ်ဒိုတ်. ဝဲသေတ်မိုတ်လုသ်လံယ်အံတ်ဘတ်သဒ်ဝဲသဒ်မူ. တဲဝဲဒတ်လံယ်.

ကဘံယောဒ်ဆီလးသ်လီ

သဲထီဖိုခွါနတ်. ဟူဘတ်ဝဲ. သေဒ်ကစသ်တသ်တဲ. စဒ်ဝဲခေပွယ်သေတ်လံယ်.
နယ်သေတ်ငုံ. ပွယ်တကွဒ်အံဝဲမဒုလဲတ်.

ကစသ်သဲထီငုံ. အံဝဲတသ်ဖျယ်ထီတမီယ်လံယ်.

မေသ်ဝဲတသ်ဖျယ်ထီနတ်. လံယ်နေဒ်သဲဒ်ဂံယ်အိုတ်ဝဲစေသ်ယေ.

ကစသ်သဲထီငုံ. ဖဲလောကဒ်ဒွဲ. လံယ်နေဒ်သဲဒ်ဒိုတ်. အိုတ်ဒေဒ်ဝဲ. တသ်
ဖျယ်ထီတအိုတ်လးယ်ဝဲမေသ်လံယ်.

မေဒေဒ်နတ်. မေသ်တသ်ဖျယ်ထီကအံဘတ်သဒ်ဝဲတဲဝီယ်. ဟီအံထံတ်ဝဲ.
တဝဲဒ်ဖိုလံယ်နတ်မံယ်. သေဒ်ကစသ်ဖုညာ. သီတ်ညာဝဲလုံသဲထီဖိုခွါအံသေဒ်
နတ်. ဝဒ်ဃးယ်မဒ်ခဒ်စာဝဲသဲထီဖိုခွါလံယ်.

သဲထီဖိုခွါနတ်. ဟီထံတ်တိုသ်အသပျယ်. တပံသ်. ဒီပံသ်မးပွယ်သေဒ်.
ဆီတ်နံယ်အံဝဲပတံသ်ကဲထံတ်ဝဲလံယ်. ကယ်လဒ်ဆးကတံသ်ယေလ်ထံတ်ဘွံ.
လုံဆီတ်နံယ်အံသေဒ်ဂံယ်ထေဒ်. ပလ်ဖိုတ်လံယ်ဝဲတိုသ်အသပျယ်. ဆီတ်နံယ်
အံသေဒ်. ဂဲယ်ကလီတ်မယ်ထာ. ကစသ်ဖုညာ. ဆူချဒ်ဝဲတမးဒီမးသေတ်မေသ်
လံယ်. ဒေဒ်နတ်မံယ်. စုကဝဲယ်ပျီဒ်ဂီ. ထေသေတအိုတ်. ဖဲမိုတ်မယ်သဒ်.
ဆဒ်ကွဒ်ဒ်သူတမးကြံဝဲ. ကဘံယောဒ်ဆီပျီဒ်ဖီပွဲကရှုတ်ဒတ်လးသ်ဝဲဒတ်လံယ်.

ကဘံတကယယ်ယုဆိပုံကတူလီ

နံသ်စသ်ပးကဘံဃောဒ်ဆိလးသ်ဝီယံဘုံ. လုံဟဲပတ်အမာပျိဒ်စီကဘံဃောဒ် ဆိဒေဒ်လုံညာအတးသတ်ပြယ်နယ်ဟဒ်သူဖျိဝဲ. ကဘံတကယယ်ယုဆိ. ပုံကတူလီ လးသ်ကွေလ်ဝဲလံယ်. အဆံဆံ. စေလ်. ကရးသ်. အူယေယ်လေယ်ယထာ. ကသေတ်ကဆံ. ထံ. ဃံယ်. ကွံသ်ပနသ်. လးသ်ပုံကရုတ်ဒတ်ဝဲ. တုယ်ပးသ်လုံ. တပးယ်လံခံခွဲဒ်စဒ်ထံတ်. ဆာအံတ်ကွေလ်ဝဲခဲလးသ်လံယ်.

သဲထီဒံမာဝယ်. သဒ်ပွသ်ထံတ်ဘုံ. ပွေယ်ပလ်ဟီတ်ကစသ်သေတ်ဖုညာ. နံစိတ်လံယ်ဝဲ. သုသေတ်နေတ်လံယ်. သဲထီဖိုခွါ. ဒံမာဝယ်ဒီဂယ်. ဟဒ်ခိုတ်ကဒ် သဒ်လုံ. ပွယ်ဟီတ်ဒုတ်ထေဒ်. ဟီဖံတ်ထံတ်ခွဲဒ်ဖို. ဖဲကတိုဘတ်ဟဒ်ဃေအံတ်. ယုလုသ်မူကေယ်ဝဲသဒ်လံယ်.

ကဲကညံပဝဒ်စူဝဲသဲထီဒံမာဝယ်

သဲထီခွါ. ဒံမာဝယ်နေတ်. ဟဒ်လဲဒ်ဃေအံတ်တသ်. တနီယ်မုသ်ဒေါဒ်. တုယ်ဝဲလုံဖျသ်. တပွဲဖိုသေတ်ဟေတ်ငံယ်. တသ်အံတ်ဆွိစံယ်တူသ်ကံယ်ဟီဝဲ. သဲထီဒံမာဝယ်. ယွယ်ကစသ်ထီတ်ဘုံ. နီယ်ကမ္မိထံတ်ဝဲလံယ်.

(အရှင်အာနန္ဒာ) ခံ.

နီယ်ကမ္မိဂေသ်ကျိယ်. ပတီရုံဒ်ပျဒ်စဒ်ထံတ်ဝဲ. တဲပျဒ်လံယ်ကေယ်ဝဲနေတ်. ဖိုအဲတ် (အာနန္ဒာ) ငံ.

ဖဲဒူပြသ်ကသီဝေသ်. မေသ်ပျိဒ်စီကဘံ. တကယယ်ယုဆိ. ပုံကတူလီသူဖျိ လးလ်ဝဲ. ကဲတနာပတ်. ဘတ်ဟဒ်လဲဒ်ဃေအံတ်တသ်မေသ်ဝဲ. သဲထီဒံမာဝယ်. နကွသ်ကတ်မံယ်. မေသ်ဝဲသဲထီအီယ်. ဖဲပထမဒ်ရွဲသ်ခါ. တပွဲဃလ်စုကဝဲယ် ပျိဒ်စီ. ကိုယ်သဲယ်စဒ်ထံတ်. မေဖံတ်မယ်ဝဲနေတ်. ဖဲဒူပြသ်ကသီဝေသ်အီယ် ကျိကျဲယ်ဒိုတ်ထံဝဲ. သဲထီဖဒ်ဒိုတ်တဂယ်. ကဲထံတ်သေဝဲလံယ်.

မေဒေါဒ်ဝဲ.ထွဲဒ်ကညံကွာ. မေကဲဝဲသံခါ. လုံယယ်ကစသ်ယွယ်. သယ်နသယ်ဒွဲ. တုယ်ဝဲလုံအရဟတ္တဒ်ဖိုလ်လံယ်. သဲထီမာသေတ်နသ်ကေ. လုံ (အနာဂါမိဖိုလ်) တုယ်သေဝဲလံယ်. မဇ္ဈိမ. ရွဲသ်ခါ. ဟဒ်ဆာကိုယ်သဲယ်. မေကွဲယ်မယ်ဝဲနေတ်. အလဲယ်အလဒ်. ဒူတီယဒ်ပတံသ်. ပလံသ်သဲထီဒိုတ်. အိုတ်ကဲထံတ်ဘတ်ဝဲလံယ်. မေကဲနဲသ်သံ. လုံ (အနာဂါမိဖိုလ်) တုယ်သေဝဲလံယ်. သဲထီမာသေတ်နသ်

ကေ. (သကဒါဂါမိဖိုလ်) တုယ်သေဝဲလံယံ. မစ္ဆိမ. အရွဲသ်ခါ. သောတယ
 ကုယ်သဲယ်မေကွဲယ်မယ်ဝဲနေတ်. တာတိယဒိပတံသ်. ပလံသ်ကဲဝဲယီမဒိဒိုတ်လံယံ.
 မေကဲနဲသ်နေတ်. တုယ်ဝဲလုံ (သကဒါဂါမိဖိုလ်) လံယံ. သဲကဲမာသေတ်နသ်တေ
 (သောတာပတ္တိဖိုလ်) တုယ်သေဝဲလံယံ.

ခါအိယ်ဘုံ. သဲထီအိယ်. လုံကညံကွာ. စိစေယ်ချာသယ်လံယံသုဒ်ကွေလဲဝဲလီ.
 လုံသံခါပဝဒ်. ဟဒ်ဂံယ်လံယံသုဒ်ဝဲလီ. (လောကီလောကုတ္တရာ) ဒိမိယ်ပတံသ်.
 ပလံသ်စူဝဲ. သဲထီဒံမာဝယံ. မယ်သဒ်ဒေဒ်. ဆုတ်လံယံထဲဒ်. ဒေဒ်ဇံတ်ဟသ်အိုတ်.
 တိုတ်ကြေဝိုယ်သောဒ်ကဲထံတ်ဝဲလံယံတဲဝီယံ. လုံဖဲလလ်မေဒ်တေယ်သနယံတံယံ
 ဟောဖှာဝဲဒတ်လံယံ.

အနေဒ်ချိုဒ်မေဒ်တေယ်သနယံတံယံ

၁. အစရိတွာ ဗြဟ္မစရိယံ၊
 အလဒ္ဓါ ယောဗ္ဗဓန ဓနံ။
 ဖိဏ္ဏကောဉ္ဇာဝ ဈာယန္တိ၊
 နိကမဇ္ဈေဝ ပလ္လလေ။

အခဲလုံပကညံ ... ပွယ်မးဒ်သေတ်နေတ်. ဖဲအရွဲသ်အိုတ်ဒေဒ်ဝဲခါ. မေသ်
 အကျေဒ်မျှဒ်တခွဲဒ်ကျေဒ်ဘတ်ဝဲ. စုကဝဲယ်ပျီဒ်စီကနေသ်
 ဝဲယို. ဒေဒ်ဆုတ်လံယံထဲဒ်အိုတ်ထိုတ်ကြေဝိုယ်ပွသ်နေတ်.
 ညတ်တအိုတ်ကမာခိုတ်ဒု. ဆိုမိုတ်ဝံတ်ထီမီခေဝဲသောဒ်.
 တုယ်ရွဲသ်ခါတလးဘုံမဒ်ဟဒ်ဆိုမိုတ်သဒ်အိုတ်ဝဲရဒ်လံယံ.

တဲလိုတ်ယေ ... လုံကမာပွယ်ထီသေဒ်တိုသ်သောဒ်. မေသ်ဝဲသဲထီဒံမာဝယံ
 ဟဒ်အိုတ်လံသ်တအိုတ်ဝဲ. ဒေဒ်ညတ်လးသ်ဝဲသောဒ်.
 သုသေတ်စုကဝဲယ်ပျီဒ်စီလးသ်ဝဲလီ. ဒေဒ်လံယံထဲဒ်ဝဲ.
 ထိုတ်ကြေဝိုယ်. သဒ်ပွသ်တဘေတ်နေတ်. ယုယ်ဟဒ်လဲယံဝဲ
 တကဲသောဒ်. မေသ်ဝဲသဲထီဒံမာဝယံနီဂယ်အိယ်. ထီကွာ
 နိုနိုတ်တိုအိုတ်လဲယံ. ကိုယ်သဲယ်ကွဲယ်မယ်ဝဲတကဲလးယံ.
 ယိုပံယ်မေသ်ဝဲသဲထီဒံမာဝယံအိယ်. ဒေဒ်လံယံထဲဒ်အိုတ်.
 ထိုတ်ကြေဝိုယ်တဘေတ်သောဒ်. လုံပွယ်ဟိတ်ဒုတ်ထေဒ်
 ဘတ်ဆိတ်နံယံ မိုတ်ဝဲတသ်လံယံ. တဲဝဲ.

၂. အစရိတွာ ဗြဟ္မစရိယံ၊
 အလဒ္ဓါ ယောဗ္ဗနေ ဓနံ။
 သေတိ စာပါတိဒီကာဝ၊
 ပုရာဏာနိ အနုတ္တုနံ။

အခံလုံပကညံ ... ပွယ်မးဒ်သေတ်နေတ်. လုံအရဲ့သ်အိုတ်ဒေဒ်ခါ. အကျေဒ်
 ဂေယ်ဝါသဒ်တမာတခွဲဒ်နံတ်ကျေဒ်မယ်ဝဲ. စုကဝဲယ်ပျိဒ်
 စိဟိတနေသ်ဝဲယို. ခွိတ်တကျောဒ်ပွယ်ခဒ်ဖှောဒ်ပွသ်လဲယ်.
 အရှေတ်ကတးသ်သောဒ်. လုံညာကဲထံတ်ခုတ်ကဘဒ်
 ကေယ်နံတ်ဘတ်ဟဒ်ကအုထံတ်နံတ်ဘတ်ကေယ်ဝဲလံယ်.
 တဲလိုတ်ယေ ... ခွိတ်တကျောဒ်ပွယ်ခဒ်ဖှောဒ်လဲယ်ဝဲပွသ်နေတ်. လဲယ်
 အစေတ်တုံလ်တုယ်လံယ်တဲလ်ဝဲဟံတ်ခိုတ်လံယ်. ပွယ်
 ထးမေတအိုတ်ဖဲနေတ်ကဲထံတ်ပအိုဒ်ဆတ်လံယ်. ခဒ်
 နေတ်သောဒ်အရဲ့သ်သးပါခါတလးဝဲယိုတုယ်ဝဲခါအီယ်.
 ကွသ်လံယ်နံသ်စသ်သဒ်တကဲ. ဘတ်သီဝဲမေသ်လံယ်.

မေသ်ဝဲမေဒ်တေယ်သနယ်တံယ်ကတးသ်ဘွံ. ပွယ်အာဂယ်ဖုညာ (သောတာ
 ပတ္တိဖိုလ်) စဒ်ထံတ်တုယ်ဝဲဒတ်လံယ်.

(မဟာဇန) သဲထီမိုခွါဝိုဒ်ထူဒ်ဝီယ်လီ



ဇရာဝဂ်

ဇရာ တသ်ပွသ်တရာ
ဝဂ္ဂ အစုဒ်ဆေဒ် ဝါ.အခါဆေဒ်
ဇရာဝဂ္ဂ ဇရာဝဂ်. ကယဲသ်မေသ်ဝဲခဲလးသ်သတ္တဝံယံ. အိုတ်
 ဖွဲတ်ဝီယ်ပွသ်. ပွသ်ဝီယ်ဆာ. ဆာဝီယ်ကဘတ်သီထီ
 ဆဒ်မေသ်ဝဲဒတ်လှို. တမေသ်ဝဲအလဲအိုတ်နဲဝဲဒ်လှို
 မံယံ. မယံယံဒ်ယိုတ်သဒ်. မးဒိုတ်လံယံဒ်တကြးဒ်
 ဝဒ်ထံတ်ပွသ်ဂေသ်ဆာဂေသ်သီဂေသ်တရာသေတ်
 ထီဆဒ်တလွဲအိုတ်ဝဲဂေသ်ကျိယ်ဟေတ်ပလံသ်နဲတ်
 ဖျဒ်ပလံမေသ်ဝဲ. တဆီတစုဒ်ယျံဒ်မေသ်ဒေါဒ်. ဇရာဝဂ်.
 နေတ်မေသ်ကတးသ်ဝီယ်ဝဲခဲအီယံလံယံ. အီယံမံယံ
 (ပြည်တော်ဝင် ဓမ္မပဒဝတ္ထုတော် ဆဋ္ဌမဒ်တွဲ) ကတးသ်
 ဝဲလံယံ.

ခွဲခွဲပကညံဝီယ်နီယံသံ

၁၃၆၂ ခု. တလေယံလာလံယံ (၁၄) သံမှသ်ဆာ ၁.၁၀ နတ်ရိတ်.

၂၂.၁.၂၀၀၁ ကွဲဒ်ဝီယံဝဲလံယံ.

မြိုင်ကြီးငူဆရာတော်ပြုစုသော ကျမ်းစာအုပ်များ

- | | | |
|----|--------------------------------------|---------------|
| ၁။ | ဗုဒ္ဓဩဝါဒအမြူတေ | (ကရင်ဘာသာ) |
| ၂။ | ပရိတ်ကြီး ၁၁-သုတ် | (ကရင်ဘာသာ) |
| ၃။ | ဓမ္မစကြာဘာသာပြန် | (မြန်မာ+ကရင်) |
| ၄။ | အနတ္တလက္ခဏသုတ်ဘာသာပြန် | (မြန်မာ+ကရင်) |
| ၅။ | မဟာသမယသုတ်ဘာသာပြန် | (မြန်မာ+ကရင်) |
| ၆။ | မဟာသတိပဋ္ဌာနသုတ်ဘာသာပြန် | (မြန်မာ+ကရင်) |
| ၇။ | သမ္မာပရိတ္တဇနိယာဒိ ၆-သုတ်တွဲဘာသာပြန် | (မြန်မာ+ကရင်) |
| ၈။ | ပရိတ်ကြီး ၁၁-သုတ် ဒုတိယအကြိမ် | (မြန်မာ+ကရင်) |
| ၉။ | ဓမ္မစကြာအဖြေ | |

Questions and Answers on Dhammacakkya

- ၁၀။ မင်္ဂလသုတ်အမေးအဖြေ

Questions and Answers on Mingala Sutta

- | | | |
|-----|--|---------------|
| ၁၁။ | မြိုင်ကြီးငူဝတ်ရွတ်စဉ်နှင့်မဟာသတိပဋ္ဌာန်ဓမ္မလင်္ကာ | (မြန်မာ+ကရင်) |
| ၁၂။ | အဘိဓမ္မာ ဂုဏ်ထူးဆောင်သင်ခန်းစာမှတ်စု | (ကရင်) |
| ၁၃။ | ပြည်တော်ဝင် ဓမ္မပဒဝတ္ထုတော် (ပထမတွဲ) | (မြန်မာ+ကရင်) |
| ၁၄။ | ပြည်တော်ဝင် ဓမ္မပဒဝတ္ထုတော် (ဒုတိယတွဲ) | (မြန်မာ+ကရင်) |
| ၁၅။ | ပြည်တော်ဝင် ဓမ္မပဒဝတ္ထုတော် (တတိယတွဲ) | (မြန်မာ+ကရင်) |
| ၁၆။ | ပြည်တော်ဝင် ဓမ္မပဒဝတ္ထုတော် (စတုတ္ထတွဲ) | (မြန်မာ+ကရင်) |
| ၁၇။ | ပြည်တော်ဝင် ဓမ္မပဒဝတ္ထုတော် (ပဉ္စမတွဲ) | (မြန်မာ+ကရင်) |
| ၁၈။ | ပြည်တော်ဝင် ဓမ္မပဒဝတ္ထုတော် (ဆဋ္ဌမတွဲ) | (မြန်မာ+ကရင်) |
| ၁၉။ | ပြည်တော်ဝင် ဓမ္မပဒဝတ္ထုတော် (သတ္တမတွဲ) | (မြန်မာ+ကရင်) |
| ၂၀။ | ပြည်တော်ဝင် ဓမ္မပဒဝတ္ထုတော် (အဋ္ဌမတွဲ) | (မြန်မာ+ကရင်) |
| ၂၁။ | ပြည်တော်ဝင် ဓမ္မပဒဝတ္ထုတော် (နဝမတွဲ) | (မြန်မာ+ကရင်) |
| ၂၂။ | ပြည်တော်ဝင် ဓမ္မပဒဝတ္ထုတော် (ဒသမတွဲ) | (မြန်မာ+ကရင်) |
| ၂၃။ | မြိုင်ကြီးငူဝိသုဒ္ဓိမဂ်သင်တန်း (ပထမဆင့်) | (မြန်မာ) |
| ၂၄။ | မြိုင်ကြီးငူဝိသုဒ္ဓိမဂ်သင်တန်း (ပထမဆင့်) | (ကရင်) |
| ၂၅။ | မြိုင်ကြီးငူဝိသုဒ္ဓိမဂ်သင်တန်း (တတိယဆင့်) | (မြန်မာ) |
| ၂၆။ | မြိုင်ကြီးငူဝိသုဒ္ဓိမဂ်သင်တန်း (တတိယဆင့်) | (ကရင်) |

မြိုင်ကြီးငူဆရာတော် မြန်မာဘာသာမှ ကရင်ဘာသာသို့
ပြန်ဆိုရေးသားသော အခြားစာအုပ်များ

- ၁။ ဘွတ်လံယဗို. ကလိယံဝံယံဒို တသ်လဲယံဂေသ်ကျိယံ.
- ၂။ လဲယံမဇ္ဈိမဒေသအဂေသ်.
- ၃။ ခုတ်မုံသ်ပးယံထီကျိတရာဒို.
- ၄။ ကေယံဒွဲတ်ကပံယံကစသ်.
- ၅။ မေဒ်ကပံဖိုထံတကလုသ်ဒိုသံတ်
- ၆။ (ပြည်တော်ဝင်) တပွဲကျေဒ်ဝိဒ်
- ၇။ သယ်သယ်ခယီကလဲယံဒေဒ်လဲတ်
- ၈။ (မေတ္တာ) သဒ်ဒွဲယီဂေယံဝဲ
- ၉။ လဲယံသုတဝံ-စံသဒ်ကညံယံ ဒးဒ် လဲယံတသ်အဂယ်ဖုညာ
- ၁၀။ တိုကံတ်ဒေဒ်ကောဒ်ဃတ်ဒဲဒ် တရားဒးဒ်
 ထိုတ်စံယံတကဲကပံယံဝဲတရာ

မြိုင်ကြီးငူဆရာတော်၏ လမ်းညွှန်မှုဖြင့် ထုတ်ဝေခဲ့သောစာအုပ်များ

- ၁။ မြိုင်ကြီးငူ ငွေရတုမဂ္ဂဇင်း
- ၂။ မြိုင်ကြီးငူဆရာတော်၏ ရွှေရတုမွေးနေ့စာစောင်

မြိုင်နုန်းဆွေ ရေးသားထုတ်ဝေခဲ့သော စာအုပ်များ

- ၁။ ယွန်းစလင်းအမြုတေ ပထမတွဲ
- ၂။ ယွန်းစလင်းအမြုတေ ဒုတိယတွဲ
- ၃။ ယွန်းစလင်းအမြုတေ တတိယတွဲ
- ၄။ တံလုပ်လေနှင်ခရီးစဉ်များ
- ၅။ ပြန်လည်ထွန်းညှိသူ
- ၆။ Shines the light to Dhamma.

Translated By Shin Khay Meinda.

- ၇။ ငြိမ်းချမ်းရေးမြစ်နဒီ

၈။ The River Of peace
English Version by
U Than Htun (Shwebo)

၉။ မဇ္ဈိမဒေသခရီးစဉ်

၁၀။ ဓမ္မလှိုင်း၏ရိုက်ခတ်သံ

၁၁။ Dhamma Vibration
English Version by
Tin Aung

၁၂။ သံသရာခရီး ဘယ်လိုသွားမလဲ

၁၃။ မြိုင်ကြီးငူဆရာတော်၏ သူတို့ရွာသို့အကြင်နာခရီးနှင့် အခြားခရီးယာယီများ

၁၄။ ဘဝချင်းဆုံတွေ့လိုပါလျှင်နှင့် အနှိုင်းမဲ့ရောင်ရှိန်တရားတော်

ထုတ်ဝေသူ

မန်းဘညွန့်ဖေ (ဥက္ကဋ္ဌ)

သစ်တောကြီးကြပ်ထိန်းသိမ်းရေး

၂၇၄၀၅

မြိုင်ကြီးငူအထူးဒေသ

